

သုတ္တန်ပါဠိတော်နိဿယ။

နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္ဗုဒ္ဓဿ။

ဥရဂဂါ။

☞ ယောဟာဒိသော၊ အကြင်သိုသကောဂှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဥပ္ပတိတံ၊ အထက်အထက်၌ကုသော်၊ ကောဝဏံ၊ အမျက်ကို၊ ယေနကေနပိဝိနယုပါယေန၊ တစ်စုံတစ်ခုသောပျောက်ခြင်း၏ အကြောင်းဖြင့်၊ ဝိသတိကိစ္ဆကော၊ ခြွေဆရာသည်၊ ဝိသင်္ခံ၊ တကိုယ်လုံး ပြန်နှံ့၍ တည်သော၊ သပ္ပဝိသံ၊ ခြွေဆိပ်ကို၊ ဩသဓေတိ၊ ဆေးတို့ဖြင့်၊ ဝိနေယျဇ္ဇဝ၊ ပျောက်ရာသကဲ့သို့၊ ဝိနေတိ၊ ပျောက်၏၊ သောတာပိသော၊ ထိုသို့အမျက်ကိုပျောက်တတ်သော သဘော ဂှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဩရပါရံ၊ သံသရာ တည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ ခြွေသည်၊ ဇိဏ္ဏံ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစ်၊ အရေဟောင်းကို၊ ဇဟာကိဇ္ဇာ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏၊ ဒါရကာ၊ သူငယ်တို့သည်၊ သရံ၊ အိုင်သို့၊ ဩရုပ္ပ၊ ဝတ်ကုန်၍၊ သရေ၊ အိုင်၌၊ ရုပံ၊ ရောက်သော၊ တိသပုပ္ဖံ၊ ပဒုမ္မာပွင့်ကို၊ ဆိဒ္ဓန္တိဝေ၊ ဖြတ်ကုန်သကဲ့သို့၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ ဣမံစောကသန္နိဝေသံ၊ ဤခတ်သုံးပါးတည်းဟူသော ယောကအစည်းအဝေးသို့၊ ဝိဝယျ၊ ဝင်၍၊ ရာဂံ၊ ရာဂကို၊ အသေသံ၊ အနုသယနှင့်တကွ အကြွင်းမဲ့ ဥဒန္တိဒါ၊ ဖြတ်၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရံ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ ခြွေသည်၊ ဇိဏ္ဏံ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစ်၊ အရေဟောင်းကို၊ ဇဟာတိဇ္ဇဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ သရိတံ၊ ဘဝဂ်စိုင်းအောင် ထွမ်းချီး၍ တည်ထသော၊ ဝီဇာသရံ၊ ထွင်သော သွားခြင်းရှိထသော၊ ပာဏှံ၊ တဏှာကို၊ သီလသံဝရာဒိတိ၊ သီလစောင့်ခြင်းအတိုင်း တည်တို့ဖြင့်၊ ဝိသောသပိတွာ၊ ခမ်းခြောက်စေ၍၊ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဖြင့်၊ အသေသံ၊ အကြွင်းမဲ့ ဥဒန္တိဒါ၊ ဖြတ်၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရံ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ ခြွေသည်၊ ဇိဏ္ဏံ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်

ထင်တော်။ ထင်၊ အရေဟောင်းကို၊ ဇဟာတိဇ္ဇဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊
 ပယ်စွန့်၏။ မဟောစော၊ ကြီးစွာသော ရေအယဉ်သည်၊ သုဒုဗ္ဗလံ၊ အ
 လွန်အားနည်းသော၊ နဇ္ဇသေဟံ၊ ကျူးတံထားကို၊ ဥဒ္ဓိဒန္တော၊ အကြွင်းမဲ့
 ဖြတ်၍၊ ဝဇ္ဇတိဇ္ဇဝ၊ သွားသကဲ့သို့၊ ယောဘိက္ခု၊ အကြွင်ဟောင်းသည်၊ သုဒုဗ္ဗ
 လံ၊ အလွန်အားနည်းသောမာန်၊ ငါဟူသောမာန်ကို၊ သိထသံဝရာဒိဟိ၊ သိ
 လစောင့်ခြင်းစသည်တို့ဖြင့်၊ ထောက်ထောက်၊ အတံငယ်အတံငယ်၊ ဝဇ
 န္တော၊ သတ်ထျက်၊ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဖြင့်၊ အသေသံ၊ အကြွင်း
 မဲ့၊ ဥဒုဗ္ဗမိ၊ ဖြတ်သည်ဖြစ်၍သတ်၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရံ၊
 သံသရာတည်းဟူသောသမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်။
 ဇိဏ္ဏံ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တံ၊ အရေဟောင်းကို၊
 ဇဟာတိဇ္ဇဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏။ ဥဒုဗ္ဗရေသု၊ ရေသဖန်း
 ပင်တို့၌၊ ပုပ္ဖံ၊ အပွင့်ကို၊ ဝိဝိနန္တော၊ စုံစမ်းရှာဖွေသော၊ ပြာဟ္မဏော၊ ပုဏ္ဏား
 သည်၊ နန္ဒြာဂမာဇ္ဇဝ၊ အပွင့်ကိုမရသကဲ့သို့၊ ယောဘိက္ခု၊ အကြွင်ယောဂါ
 ဝစရဟန်းသည်၊ တေဝသု၊ ကာမစသောထုံသုံးပါးတို့၌၊ ဝိဝိနံဝိဝိနန္တော၊
 ပညာဖြင့်စုံစမ်းရှာဖွေသည်ရှိသော်၊ သာရံ၊ မြေသောအဖြစ်တည်းဟူသောအ
 နှစ်သာရအတ္တအဖြစ်တည်းဟူသောအနှစ်ကို၊ နန္ဒြာဂမာ၊ မရသောဘိက္ခု၊
 ထိုရဟန်းသည်၊ အသာရကဇ္ဇေန၊ အနှစ်မရှိသောသတောဖြင့်၊ တေဓမ္မေ၊ ထို
 တရားတို့ကို၊ ဝိပဿန္တော၊ အနိစ္စအနတ္တအားဖြင့်ရှု၍၊ ဓမ္မံ၊ လောကုတ္တရာတ
 ရားကို၊ အဓိဂစ္ဆန္တော၊ ရသည်ဖြစ်၍၊ ဥရဂေါ၊ မြေသည်။ ဇိဏ္ဏံ၊ အိုမင်းထ
 သော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တံ၊ အရေဟောင်းကို၊ ဇဟာတိဇ္ဇဝ၊ စွန့်
 သကဲ့သို့၊ ဩရပါရံ၊ သံသရာတည်းဟူသောသမုဒ္ဒရာ၏ ဤမှာဘက်ကမ်း
 ကို၊ ဇဟာတိ၊ စွန့်၏။ ယောဘိက္ခု၊ အကြွင်ပုဂ္ဂိုလ်၏၊ အန္တရတော၊ စိတ်၌၊
 ကောပါ၊ အမျက်တို့သည်၊ နသန္တိ၊ မရှိကုန်၊ ဣဘိဘဝါဘဝတဉ္စ၊ ပြည့်စုံ
 ခြင်းပျက်စီးခြင်းအားဖြင့် ဤသို့အပြားရှိသောဘဝါစာဝအဖြစ်ကိုလည်း၊
 ဝိတိဝတ္တော၊ လွန်၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရံ၊ သံသရာတည်း
 ဟူသောသမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်။ ဇိဏ္ဏံ၊ အိုမင်း
 ထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တံ၊ အရေဟောင်းကို၊ ဇဟာတိဇ္ဇဝ၊
 စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏။ ယောဘိက္ခု၊ အကြွင်ဟောင်းအား၊ ဝိတဏ္ဏာ
 ဝိညာဓိဘက်တို့ကို၊ ဝိပုပိတာသန္တာပိတာ၊ ပူးစလောင်စေအပ်ကုန်ပြီ၊ ဇံ၊
 ဤသို့၊ ဝိပုပေတွာစ၊ ပူးလောင်စေအပ်ကုန်ပြီး၍လည်း၊ အဇ္ဇတ္တံ၊ မိမိအတ္တတ္တ
 သန္တာန်၌၊ အသေသာ၊ အကြွင်းမရှိကုန်သော၊ တေဝိတဏ္ဏာ၊ ထိုဝိဘက်တို့

ကို၊ သုဗိကပ္ပိဘာ၊ ကောင်းစွာဖြတ်အပ်ကုန်ပြီ၊ သောဘိက္ခု၊ ထိုရဟန်းသည်၊
 ဩရပါရုံ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊
 မြေသည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစံ၊ အရေ
 ဟောင်းကို၊ ဇဟာတိဣဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏၊ သောဘိက္ခု၊ သော
 ကြင်ရဟန်းသည်၊ နာစွသာဓိ၊ လွန်၍မပြေးမူ၍၊ နပစ္စသာဓိ၊ နောက်သို့လည်း
 မဆုတ်မူ၍၊ သဗ္ဗိ၊ အလုံးစုံသော၊ ဣဒံပစ္စံ၊ သံသရာဝင်္ဂီကဲ့ရဲ့တတ်သောတ
 ထွာမာနဒိဗ္ဗိတည်းဟူသော ဤပစ္စုကရားကို၊ အစွဂမာအတိတ္တန္တော၊ လွန်
 ၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရုံ၊ သံသရာတည်းဟူသော သမုဒ္ဒ
 ရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊ ပုရာ
 ဏံ၊ ရှေး၌ဖြစ်ထသော၊ တစံ၊ အရေဟောင်းကို၊ ဇဟာတိဣဝ၊ စွန့်သကဲ့သို့၊ ဇ
 ဟာတိ၊ စွန့်၏၊ သောဘိက္ခု၊ အကြင်ရဟန်းသည်၊ နာစွသာဓိ၊ လွန်၍မပြေး
 သောအကျင့်ရှိသည်ဖြစ်၍၊ နပစ္စသာဓိ၊ မတွန့်မဆုတ်သော အကျင့်ရှိသည်
 ဖြစ်၍၊ လောကေ၊ လောက၌၊ ဣဒံသဗ္ဗိ၊ ဤအလုံးစုံသောတေတုမက တရားအ
 ပေါင်းသည်၊ ဝိတထံ၊ ချွတ်ယွင်း၏၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ဝိတယန္တိ၊
 ချွတ်ယွင်း၏ဟူ၍၊ ဥတွာ၊ သိ၍၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရုံ၊ သံ
 သရာတည်း ဟူသော သမုဒ္ဒရာ၏ ဤမှာဘက် ကမ်းကို၊ ဥရဂေါ၊ မြေ
 သည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစံ၊ အရေ
 ဟောင်းကို၊ ဇဟာတိဣဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏၊ သောဘိက္ခု၊ အကြင်
 ရဟန်းသည်၊ နာစွသာဓိ၊ လွန်၍မပြေးသောအကျင့်ရှိသည်ဖြစ်၍၊ နပစ္စသာ
 ဓိ၊ မတွန့်မဆုတ်သောအကျင့်ရှိသည်ဖြစ်၍၊ ဣဒံသဗ္ဗိ၊ ဤအလုံးစုံသောတေ
 တုမကတရား အပေါင်းသည်၊ ဝိတထံ၊ ချွတ်ယွင်း၏၊ ဣတိ၊ ဤသို့၊ တေသု
 ဓမ္မေသု၊ ထိုတရားအပေါင်းတို့၌၊ ဝိတလောဘော၊ ကင်းသောလောဘရှိ၏၊
 သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရုံ၊ သံသရာ တည်းဟူသော သမုဒ္ဒရာ
 ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊ ပုရာဏံ
 မရှေး၌ဖြစ်ထသော၊ တစံ၊ အရေဟောင်းကို၊ ဇဟာတိဣဝ၊ စွန့်သကဲ့သို့၊
 ဇဟာတိ၊ စွန့်၏၊ သောဘိက္ခု၊ အကြင်ရဟန်းသည်၊ နာစွသာဓိ၊ လွန်၍
 မပြေးသောအကျင့်ရှိသည်ဖြစ်၍၊ နပစ္စသာဓိ၊ မတွန့်မဆုတ်သောအကျင့်ရှိ
 သည်ဖြစ်၍၊ ဣဒံသဗ္ဗိ၊ အလုံးစုံသောတေတုမကတရားအပေါင်းသည်၊ ဝိတ
 ထံ၊ ချွတ်ယွင်း၏၊ ဣတိ၊ ဤသို့၊ တေသုဓမ္မေသု၊ ထိုတေတုမကတရားအပေါင်း
 တို့၌၊ ဝိတရာဂေါ၊ ကင်းသောရာဂရှိ၏၊ သောဘိက္ခု၊ ထိုရဟန်းသည် ဩရ
 ပါရုံ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေ

☞

သည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊ ဝုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစ်၊ အရေဟောင်း
ကို၊ ဇဟာတိ၊ ဣဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏။ ယောဘိက္ခု၊ အကြင်
ရဟန်းသည်၊ နာဂ္ဂသာဓိ၊ လွန်၍မပြေးသော အကျင့်ရှိသည်ဖြစ်၍၊ နပစ္စသာ
ဓိ၊ မတွန့်မဆုတ်သော အကျင့်ရှိသည်ဖြစ်၍၊ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသော တေ
ဘူမကတရားအပေါင်းသည်၊ ဝိတထံ၊ ချွတ်ယွင်း၏။ ဣတိ၊ ဤသို့၊ တေသု
ဓမ္မေသု၊ ထိုတေဘူမကတရားအပေါင်းတို့၌၊ ဝိတ ခေါ်သော၊ ကင်းသောဒေါ
သရှိ၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရံ၊ သံသရာတည်းဟူသော
သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊
ဝုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစ်၊ အရေဟောင်းကို၊ ဇဟာတိ၊ ဣဝ၊ စွန့်သကဲ့
သို့၊ ဇဟာတိ၊ စွန့်၏။ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ နာဂ္ဂသာဓိ၊ လွန်
၍မပြေးသော အကျင့်ရှိသည်ဖြစ်၍၊ နပစ္စသာဓိ၊ မတွန့်မဆုတ်သော အကျင့်
ရှိသည်ဖြစ်၍၊ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသော တေဘူမကတရားအပေါင်းသည်၊
ဝိတထံ၊ ချွတ်ယွင်း၏။ ဣတိ၊ ဤသို့၊ တေသုဓမ္မေသု၊ ထိုတေဘူမကတရားအ
ပေါင်းတို့၌၊ ဝိတ ခေါ်သော၊ ကင်းသော မောဟရှိ၏။ သောဘိက္ခု၊ ထိုရဟန်း
သည်၊ ဩရပါရံ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊
ဥရဂေါ၊ မြေသည်၊ ဇိဏ္ဍိ၊ အိုမင်းထသော၊ ဝုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစ်၊
အရေဟောင်းကို၊ ဇဟာတိ၊ ဣဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏။ ယသ
ဘိက္ခုနော၊ အကြင်ရဟန်းအား၊ ကေဝိ၊ တစ်စုံတစ်ခုကုန်သော၊ အနုသယာ၊
အနုသယတို့သည်၊ နသန္တိ၊ မရှိကုန်၊ အကုသယာ၊ အကုသိုလ်ဖြစ်ကုန်သော၊
မူလာစ၊ မူလတို့ကိုလည်း၊ သမူဟထာသေ၊ ကောင်းစွာနှုတ်အပ်ကုန်၏။
သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရပါရံ၊ သံသရာတည်းဟူသော၊ သမုဒ္ဒရာ
၏ ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်၊ ဇိဏ္ဍိ၊ ဆွေးမြေ့အိုထသော၊ ဝုရာ
ဏံ၊ ရှေး၌ဖြစ်၍ဟောင်းထသော၊ တစ်၊ အရေကို၊ ဇဟာတိ၊ ဣဝ၊ စွန့်သကဲ့သို့၊
ဇဟာတိ၊ စွန့်၏။ ယသဘိက္ခုနော၊ အကြင်ရဟန်းအား၊ ဩရံ၊ မိမိ၏ ဥပါဒါ
နက္ခန္ဓာဟူသော ကိုယ်ကို၊ အာဂမနာယ၊ ဖြစ်ခြင်း၏၊ ပစ္စယာသေ၊ အကြောင်း
ဖြစ်ကုန်သော၊ ကေဝိ၊ အချို့ကုန်သော၊ ဒရထဇာ၊ ပူပန်ခြင်းကြောင့်ဖြစ်ကုန်
သော ကိလေသာတို့သည်၊ နသန္တိ၊ မရှိကုန်၊ သောဘိက္ခု၊ ထိုရဟန်းသည်၊
ဩရပါရံ၊ သံသရာတည်းဟူသော ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ မြေသည်၊
ဇိဏ္ဍိ၊ အိုမင်းထသော၊ ဝုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစ်၊ အရေဟောင်းကို၊
ဇဟာတိ၊ ဣဝ၊ စွန့်သကဲ့သို့၊ ဇဟာတိ၊ စွန့်၏။ ယသဘိက္ခုနော၊ အကြင်
ရဟန်းအား၊ ဘာဝါယ၊ ထဝ၌၊ ဝိနိဗ္ဗာယ၊ မြေစွာဖွဲ့ခြင်း၏။ ဟေတုကပ္ပာ၊ အ

ကြောင်းဖြစ်ကုန်သော၊ ဘဝါယ၊ နောင်ဥပပတ္တိဘဝ၏၊ ဟောထုကပ္ပာ၊ အ
 ကြောင်းဖြစ်ကုန်သော၊ ကေမိ၊ တစ်စုံတစ်ခုကုန်သော၊ ဝနထဇာ၊ တဏှာနဲ့သယံ
 ဖြစ်ကုန်သော၊ ကိလေသာတို့သည်၊ နသန္တိ၊ မရှိကုန်၊ သောဘိက္ခု၊ ထိုရဟန်း
 သည်၊ ဩရုပါရံ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို၊
 ဥရဂေါ၊ ခြွေသည်၊ ဇိဏ္ဏံ၊ အိုမင်းထသော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစံ၊
 အရေဟောင်းကို၊ ဗဟာတိဇ္ဇဝ၊ စွန့်သကဲ့သို့၊ ဗဟာတိ၊ စွန့်၏၊ ယော
 ဘိက္ခု၊ အကြင်ရဟန်းသည်၊ ပဉ္စ၊ ငါးပါးကုန်သော၊ နိဝရဏေ၊ နိဝရဏ
 တရားတို့ကို၊ ဗဟာယ၊ ထိုထိုသို့သောမဂ်ဖြင့်ပယ်၍၊ အနိဗ္ဗာ၊ ကိလေသာ
 ဟူသောဆင်းရဲမရှိ၊ တိဇ္ဈကထံ၊ ကံထော၊ သို့သောသို့သောဟူသောယုံမှား
 ခြင်းကိုလည်းကူး၊ ခြောက်ပြီး၊ ဝိသလ္လော၊ ရာဂသလ္လစသောငါးပါးသောမြှား
 ငြောင့်ကင်း၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဩရုပါရံ၊ သံသရာတည်းဟူ
 သော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို၊ ဥရဂေါ၊ ခြွေသည်၊ ဇိဏ္ဏံ၊ အိုမင်းထ
 သော၊ ပုရာဏံ၊ ရှေး၌ဖြစ်ထသော၊ တစံ၊ အရေဟောင်းကို၊ ဗဟာတိဇ္ဇဝ၊ စွန့်
 သကဲ့သို့၊ ဗဟာတိ၊ စွန့်၏၊ ဥရဂသုတ္တံ၊ ဥရဂသုတ်တည်း၊ ။

စူဠဝဂ်၊

☞ အဟံ၊ ငါသည်၊ ဗက္ကောဒနော၊ ကျက်ပြီးသောထမင်းရှိသည်၊ နုဗ္ဗဒီရော၊
 နွားနို့၊ ဟိုကံညွှတ်၍ယူအပ်ပြီးသောနို့ရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ မဟိယာ၊ မဟိ
 မြက်ကြီး၏၊ အနုတိရေ၊ ကမ်းနား၌၊ သမာနဝါသော၊ တူသောအမျိုးနှင့်လျော်
 သောအကျင့်ရှိသော အခြံအရံအပေါင်းနှင့်တကွ နေခြင်းရှိသည်၊ အတ္ထိ၊
 ဖြစ်၏၊ မေ၊ ငါ၏၊ ကုမ္ပိ၊ နေရာအိမ်ကို၊ ဆန္ဒာ၊ ရိုးအင်ပြီးအာဟိတေ၊ ဝိနိ၊ ထား
 အပ်ပြီးသောမီးလည်းရှိ၏၊ ဧဝံ၊ အိုမိနား၊ အထံ၊ စင်စစ်၊ တံ၊ သင်သည်၊ ဧဝ
 ပတ္ထယသိ၊ အကယ်၍ရှာလိုအံ့၊ ပဝဿ၊ ရွာထော၊ ဣတိ၊ ဤသို့၊ ဂေါပေါ၊ မိမိ
 နွားကိုစောင့်ထိန်းသည်ဖြစ်၍၊ ဂေါပမည်သော၊ ခနိယော၊ ခနိယသည်၊ အာ
 ဟ၊ ဆိုပြီး ။ အဟံ၊ ငါတုရားသည်၊ အကောဓနော၊ အမျက်မထွက်သော
 သဘောရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ ဝိဂတဒိဇော၊ ကင်းပြီးသောငါးပါးသောစိတ်
 ၏ငြောင့်တံသင်းသည်၊ အတ္ထိ၊ ဖြစ်၏၊ မဟိယာ၊ မဟိမြက်ကြီး၏၊ အနုတိရေ၊
 ကမ်းနား၌၊ ဧကဓုတ္တိဝါသော၊ တညဉ့်သာနေခြင်းရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ မေ၊
 ငါ၏၊ ကုမ္ပိ၊ အတ္တဘောတည်းဟူသောကုမ္ပိသည်၊ ဝိဂဇာ၊ ဖွင့်အပ်ပြီးသော
 ကိလေသာတည်းဟူသောအခိုးရှိ၏၊ ဝိနိ၊ တဆဲ့တပါးသောမီးသည်၊ နိဗ္ဗု
 တော၊ ပြင်း၏၊ ဧဝံ၊ အိုကိလေသာဟူသောမိနား၊ အထံ၊ စင်စစ်၊ ဧဝပတ္ထယ

ထိ၊ အကယ်၍ ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာ
 ထုရားသည်၊ အာဟ၊ ဟောတော်မူပြီ၊ အန္ဓကမကသံ၊ ကန်းသောယင်မှက်
 တို့သည်၊ ဣဓ၊ ဤအရပ်၌၊ နုပိန္နဲရေ၊ မရှိကုန်၊ ရုဠတိဏေ၊ ပေါက်သောမြက်
 ရှိသော၊ ဂစ္ဆေ၊ မြစ်နားချို၌၊ ဂါဝေါ၊ နွားတို့သည်၊ စရန္တိ၊ ကျက်စားကုန်၏၊
 မေ၊ ငါ၏၊ တေဂါဝေါ၊ ထိုနွားတို့သည်၊ အာဂတံ၊ လာသော၊ ဝုပ္ပိ၊ ပိ၊ မိုးရွာခြင်း
 ကိုလည်း၊ သဟေယျ၊ ခံနိုင်ကုန်ရာ၏၊ ဒေဝ၊ အိုမိုဗမ်း၊ အထ၊ စင်စစ်၊ စေ
 ပတ္တယသိ၊ အကယ်၍ ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဂေါပေါ၊ မိမိ
 နွားကိုစောင့်ထိန်းသည်ဖြစ်၍ ဂေါပမည်သော၊ ခနိယော၊ ခနိယသည်၊ အာ
 ဟ၊ ဆိုပြီ၊ မယာ၊ ငါထုရားသည်၊ ဘိသိ၊ အရိယမဂ်တည်းဟူသောဖောင်
 ကို၊ ဗန္ဓာ၊ ဥာဏ်တည်းဟူသော အဖွဲ့ဖြင့်ဖွဲ့အပ်ပြီးသည်၊ အသိ၊ ဖြစ်ပြီ၊
 သုသင်္ခတာ၊ ကောင်းစွာစီမံအပ်ပြီ၊ အဟံ၊ ငါသည်၊ ဩဗံ၊ လေးပါး
 သောဩဗ္ဗကံ၊ ပိနေယျ၊ ဖျောက်၍၊ တိဇ္ဈော၊ ရှေးတောင့်ထ အပ်သော
 အရပ်သို့ရောက်ပြီ၊ ဝါရဂံ၊ တာ၊ မြတ်သောနိဗ္ဗာန်ဟူသော တေးမရှိရာသို့
 ရောက်ပြီ၊ မေ၊ ငါ့အား၊ ဘိသိယာ၊ ဖောင်ဖြင့်၊ အတ္ထော၊ အလိုသည်၊ နုပိ
 ဇ္ဇတိ၊ မရှိ၊ ဒေဝ၊ အိုမိုဗမ်းလသာ တည်းဟူသောမိုဗမ်း၊ အထ၊ စင်စစ်၊ စေ
 ပတ္တယသိ၊ အကယ်၍ ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊
 မြတ်စွာ ထုရားသည်၊ အာဟ၊ ဟောတော်မူပြီ၊ မမ၊ ငါ၏၊ ဂေါပိ၊ မ
 ယားဖြစ်သောနွားစောင့်မသည်၊ အဿဝါ၊ လင်၏အလိုသို့ လိုက်ထတ်၏၊
 အလောဠာ၊ အဟာရဖြင့်ချုပ်ပေါ်ခြင်းတန်သာဖြင့်ချုပ်ပေါ်ခြင်းစသောငါး
 ပါးသောချုပ်ပေါ်ခြင်းမရှိ၊ ဒိဗ္ဗရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး၊ သံ
 ဝါသိယာ၊ အတူတကွပေါင်းပေါ်သဖြင့်ကြီး၏၊ မနာပါ၊ ငါ၏စိတ်ကိုနှစ်
 သက်တိုးပွားစေတတ်၏၊ တဿာ၊ ထိုမယားဖြစ်သောနွားစောင့်မ၏၊ ကိပ္ပိ၊
 စိုးစည်းမှု၊ သာ၊ ပါပံ၊ လွန်ကျူးသောမကောင်းသောအကျင့်ကို၊ နုသုဏာမိ
 ငါမကြား၊ ဒေဝ၊ အိုမိုဗမ်း၊ အထ၊ စင်စစ်၊ စေပတ္တယသိ၊ အကယ်၍ ရွာလိုအံ့၊
 ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဂေါပေါ၊ မိမိနွားကိုစောင့်ထိန်းသည်ဖြစ်၍ ဂေါ
 ပမည်သော၊ ခနိယော၊ ခနိယသည်၊ အာဟ၊ ဆိုပြီ၊ မမ၊ ငါထုရား၏၊ စိတ္တံ၊
 စိတ်သည်၊ အဿဝံ၊ ငါ၏အလိုသို့လိုက်၏၊ ဒိရုတ္တံ၊ ခပ်သိမ်းသောကိလေ
 သာဟူသောအနှောင်အဖွဲ့မှလွတ်၏၊ ဒိဗ္ဗရတ္တံ၊ ထုရားဆုကိုတောင်းသည်
 မှစ၍ ကာလရှည်မြင့်စွာ၊ ပရိဘာဝိတံ၊ ဒါနသီလအစရှိသည် တို့ဖြင့်ထက်
 ဝန်းကျင်မှပွားစေအပ်၏၊ သုဒန္တံ၊ ကောင်းစွာဆုံးမအပ်ပြီးသည်ဖြစ်၍ ယဉ်
 ကျေး၏၊ ပန၊ သို့မှတ်ပါ၊ မေ၊ ငါထုရားအား၊ ပါပံ၊ မကောင်းသောစိတ်သည်၊

နဝိဇ္ဇာတိ၊ မဂ္ဂိ၊ ဒေဝ၊ ဒိုက်လေသာ ဟူသောရိပ်စား၊ အထ၊ စင်စစ်၊ စေပ
 ဣယထိ၊ အကယ်၍ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ အာဟ၊ ဟောတော်မူ၏။ အဟံ၊ ငါသည်။ အတ္ထု ☰
 ဝေတ္တနဘဒ္ဒေ၊ မိမိ၏အစာရိက္ခာဖြင့် သာစားသည်။ အတ္ထိ၊ ဖြစ်၏။ မေ၊
 ငါ၏၊ ပုတ္တာစ၊ သားတို့သည်လည်း၊ သမာနိယာ၊ အနီး၌တည်ကုန်၏။
 အရာဂါ၊ အနာမဂ္ဂိကုန်၊ တေသံ၊ ထိုသားတို့၏၊ ကိပ္ပိပါပံ ဇိုးစဉ်းမျှသော
 မကောင်းသော အမှုအရာကို၊ နသုဏာမိ၊ ငါမကြား၊ ဒေဝ၊ ဒိုက်လေသာ၊
 စင်စစ်၊ စေပဣယထိ၊ အကယ်၍ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊
 ဂေါပေါ၊ မိမိနွားကိုစောင့်ထိန်းသည် ဖြစ်၍ဂေါပမည်သော၊ ခနိယော၊ ခနိ
 ယသည်။ အာဟ၊ ဆိုပြီး၊ အဟံ၊ ငါဘုရားသည်။ ကဿပိ၊ တစုံတယောက်
 သောသူ၏၊ ဘဇူကော၊ အစားသောသူသည်၊ နတ္ထိ၊ မဖြစ်၊ နိဗ္ဗိဇ္ဇေန၊ ဝင်အပ်
 နေအပ်ပြီးသော သဗ္ဗညုတအဖြစ်ဖြင့်၊ သဗ္ဗလောကေ၊ အလုံးစုံသော ခန္ဓာဟူ
 သောလောက၌၊ စရာမိ၊ ကျင့်၏။ မေ၊ ငါ့ဘုရားအား၊ ဘဒ္ဒိယာ၊ အခြေဖြင့်၊ အ
 ဪတ္တ၊ ဘစုံတခုသော အကျိုးသည်။ နဝိဇ္ဇာတိ၊ မဂ္ဂိ၊ ဒေဝ၊ ဒိုက်လေသာဟူ
 သောရိပ်စား၊ အထ၊ စင်စစ်၊ စေပဣယထိ၊ အကယ်၍ရွာလိုအံ့၊ ပဝဿ၊ ရွာ
 လော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူ၏။
 မေ၊ ငါ့အား၊ ဝဿ၊ မဆုံးမအပ်သေးသည်ဖြစ်၍ ကြီးသော နွားငယ်တို့သည်၊
 အတ္ထိ၊ မဂ္ဂိကုန်၏၊ ဝေဒုပါ၊ နို့စို့သော နွားငယ်တို့သည်၊ အတ္ထိ၊ မဂ္ဂိကုန်၏၊ ဂေါဇရ
 ဏိယော၊ ကိုယ်ဝန်ကိုဆောင်သော နွားမတို့သည်၊ အတ္ထိ၊ မဂ္ဂိကုန်၏၊ ပဝေဏိ
 ယောပိ၊ အရွယ်သို့ရောက်ပြီးသော နွားမတို့သည်လည်း။ အတ္ထိ၊ မဂ္ဂိကုန်၏၊ ဂဝံ
 ပတိ၊ နွားတို့၏အကြီးဖြစ်သော၊ ဥသဘောပိ၊ ခြင်္သေ့ကျားသစ်စသောတေး
 ရန်တို့ကိုဆီးထားမြှင်နိုင်သော မကြောက်မရွံ့ သော နွားလေးဥသဘာသည်
 လည်း။ အတ္ထိ၊ မဂ္ဂိကုန်၏။ ဒေဝ၊ ဒိုက်လေသာ၊ အထ၊ စင်စစ်၊ စေပဣယထိ၊ အကယ်၍
 ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဂေါပေါ၊ မိမိနွားကိုစောင့်ထိန်းသည်
 ဖြစ်၍ဂေါပမည်သော၊ ခနိယော၊ ခနိယသည်။ အာဟ၊ ဆိုပြီး၊ ဝဿ၊ မ
 ဆုံးမအပ်ကုန်သောကြီးသော နွားငယ်ဟု ဆိုအပ်ကုန်သော ပရိယုဇ္ဇာန်တို့
 မေ၊ ငါ့ဘုရားအား၊ နတ္ထိ၊ မဂ္ဂိကုန်၊ ဝေဒုပါ၊ နို့ စို့သော နွားငယ်ဟု ဆိုအပ်ကုန်သည်၊
 သော အနုသယတို့သည်၊ နတ္ထိ၊ မဂ္ဂိကုန်၊ ဂေါဇရဏိယော၊ ကိုယ်ဝန်ဆောင်
 သော နွားမ ဟုဆိုအပ်ကုန်သော ပုညာတိ သင်္ခါရတို့ သည်လည်းကောင်း။
 ပဝေဏိ ယောပိ၊ အရွယ်ရောက်ပြီးသော နွားမဟုဆို အပ်သောတေးငှက်
 ထထတ်သော တဏှာတို့ သည်လည်း ကောင်း၊ နတ္ထိ၊ မဂ္ဂိကုန်၊ ဂဝံပတိ

ဥသဘာဝိ၊ နွားတို့၏အကြီးဥသဘာဟုဆိုအပ်သော အတိသင်္ခါရဝိညာဉ်
 သည်လည်း၊ နတ္ထိ၊ မဂ္ဂိ၊ ဒေဝ၊ အိုက်လေသာတည်း ဟူသော ခိုဗ်း၊ အ
 ထ၊ စင်စစ်၊ စေပတ္တယသိ၊ အကယ်၍ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊
 ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဟ၊ ဟောတော်မူ၏။ ဝိလော၊
 နွားတို့ကိုချည်ရာတိုင်ကို၊ နိခါလာ၊ မြို့ရွာမြေစွဲစိုက်ထားအပ်ပြီးအသံပဝေ
 မိ၊ မထွင်၊ ဒါမာ၊ နွားငယ်တို့ကိုဖွဲ့ခြင်းငှါပြုအပ်သောကြီးသည်၊ ဓုဗ္ဗမယာ၊
 ပြုဆန်မြက်ဖြင့်ပြီး၏၊ နဝါ၊ အသစ်စက်စက်တည်း၊ သုသတ္တာနာ၊ ကောင်း
 သောသတ္တန်ရှိ၏၊ ဝေဇုပါဝိ၊ နို့၊ နွားငယ်တို့သည်လည်း၊ ဆေတွာ၊ မြတ်ခြင်း
 ငှါ၊ နဟိသက္ခိဿန္တိ၊ မတတ်နိုင်ကုန်လတ္တံ့၊ ဒေဝ၊ အိုခိုဗ်း၊ အထ၊ စင်စစ်၊
 စေပတ္တယသိ၊ အကယ်၍ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဂေါပေါ၊
 မိမိနွားကိုစောင့်ထိန်းသည်ဖြစ်၍ ဂေါပမည်သော၊ ခနိယော၊ ခနိယသည်၊
 အာဟ၊ ဆိုပြီး၊ ဥသဘော၊ နွားအပေါင်း၏အကြီးဖြစ်သော နွားထားဥသ
 ဘာသည်၊ ဗန္ဓနာနိ၊ ကြီးအဖွဲ့တို့ကို၊ ဆေတွာ၊ မြတ်၍၊ ဣတောဣဝ၊ တည်သကဲ့
 သို့၊ အဟံ ဝါဘုရားသည်၊ ဗန္ဓနာနိ၊ ဥဒ္ဓဘာဂိယသံယောဇဉ်တည်းဟူသော
 အဖွဲ့တို့ကို၊ ဆေတွာ၊ မြတ်၍၊ နာဂေါ၊ ဆင်ပြောင်သည်၊ ပုတိလတံ၊ နွတ်ပုပ်
 ကို၊ ပဒါလယိဟ္တာ၊ ချိုးပျက်ဆီး၍၊ ဣတောဣဝ၊ တည်သကဲ့သို့၊ အဟံ၊ ဝါဘု
 ရားသည်၊ ဗန္ဓနာနိ၊ ဥဒ္ဓဘာဂိယသံယောဇဉ်တည်းဟူသော အဖွဲ့တို့ကို၊ ဆေ
 တွာ၊ မြတ်၍၊ ဝုန၊ တပန်း၊ ဂတ္တဝေယယံ၊ အပိဝန်းတိုက်နွတ်နွတ်ခြင်းသို့၊ နဥပေ
 ယျံ၊ မကပ်အံ့၊ ဒေဝ၊ အိုက်လေသာဟူသော ခိုဗ်း၊ အထ၊ စင်စစ်၊ စေပတ္တယ
 သိ၊ အကယ်၍ရွာလိုအံ့၊ ပဝဿ၊ ရွာလော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘု
 ရားသည်၊ အာဟ၊ ဟောတော်မူပြီး၊ နိန္ဒုဗ္ဗ၊ ချိုင့်ဝှမ်းရာ အရောင်ကိုလည်း
 ကောင်း၊ ထလဗ္ဗ၊ ကုန်းကြည်းကိုလည်း ကောင်း၊ ပုရယန္တော၊ ပြည့်စေထုက်၊
 မဟာမေဗော၊ ခိုဗ်းကြီးသည်၊ ထာဝဒေဝ၊ ထိုဘုရားကိုယ်တော်ရောင်ကို
 လွတ်သောစောဠ်ထွင်၊ ပဝဿ၊ ရွာ၏၊ ဝဿတော၊ ရွာသော၊ ဒေဝဿ၊ ခိုဗ်း
 ၏၊ သန္တံ၊ အသံကို၊ သုတွာ၊ ကြား၍၊ ခနိယော၊ ခနိယသည်၊ ဣမံအတ္ထံ၊ ဤလာ
 ဘာဝထမေဝသော အနုကံကို၊ အဘသထ၊ ဆိုလတ်သတည်း၊ ဖေမယံ၊ အ
 ကြင်ငါတို့သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသာမ၊ များမြင်ရကုန်၏၊
 တေသံနော၊ ထိုငါတို့အား၊ အနုပ္ပကာ၊ များစွာကုန်သော၊ ဂုဏာ၊ ကျေးဇူးတို့
 ကို၊ ထာဘာဝထ၊ ဩပေကုန်စွာ၊ လာဘာ၊ ရအပ်ကုန်သော ကျေးဇူးတို့
 သည်၊ အနုပ္ပကာဝထ၊ ဩများပေကုန်စွာ၊ စက္ခုမ၊ ငါးပါးသောစက္ခုရှိတော်မူ
 သောမြတ်စွာဘုရားတံ၊ အရှင်ဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေ




မ၊ ဆည်းကပ်ပါကုန်၏။ မဟာရုနိ၊ ရုနိတို့၏ အကြီးဖြစ်တော်မူသော မြတ်စွာ
 သူများ၊ ထိုအရှင်သူများသည်၊ နေဝ၊ အကျွန်ုပ်တို့၏ သတ္တဝါ၊ ဆရာသည်၊
 ဘောတိ၊ ဖြစ်တော်မူပါ၊ ဂေါပိယော၊ နွားထိန်းမည်လည်းကောင်း၊ အဟိမ၊ အ
 ကျွန်ုပ်သည်လည်းကောင်း၊ အသဝါ၊ တယောကပ်သည်တယောကပ်၏အလို
 သို့သိုက်ကုန်သော၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ ဗြဟ္မစရိယံ၊ သမဏဓမ္မ
 သျှင်ရှေ့သွားရှိသောမဂ်ဟူသော၊ ဗြဟ္မစရိယကို၊ သုဂတေ၊ တရားအထံ၌၊ စ
 ရာမဒေ၊ ကျင့်ပါကုန်အံ့၊ ဇာတိမရဏသ၊ ပဓိသန္ဓေနေခြင်းသေခြင်း၏၊ ပါ
 ရဂ၊ အဆုံးဖြစ်သောနိဗ္ဗာန်သို့ ရောက်ကုန်သည်၊ ဒုက္ခသ၊ ဝဋ်ဒုက္ခ၏၊ အန္တ
 ကာ၊ အဆုံးကိုပြုကုန်သည်၊ ဘဝါမသေ၊ ဖြစ်ပါကုန်အံ့၊ ပုတ္တိမ၊ သွေးသား
 ရှိသောသူသည်၊ ပုတ္တေဟိ၊ သွေးသားတို့ဖြင့်၊ နန္ဒတိ၊ နှစ်သက်၏၊ ဂေါပိယော၊
 နွားရှိသောသူသည်၊ ဂေါဟိ၊ နွားတို့ဖြင့်၊ တထေဝ၊ ထိုအတူ၊ နန္ဒတိ၊ နှစ်သက်
 ၏၊ ကသ္မာ၊ အဘယ်ကြောင့်နည်းမူကား၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဥပဓိ
 ဟိ၊ သားနွားဟူသော ကာရပဓိတို့ဖြင့်၊ နရဿ၊ သတ္တဝါ၏၊ နန္ဒနာ၊ နှစ်သက်
 ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ နန္ဒတိ၊ နှစ်သက်၏၊ ဟိယ
 သ္မာ၊ အကြင်ကြောင့်၊ ယော၊ အကြင်သူသည်၊ နိရူပဓိ၊ ဥပဓိမရှိသည်၊ ဟော
 တိ၊ ဖြစ်၏၊ သော၊ ထိုသူသည် နန္ဒတိ၊ မနှစ်သက်၊ တသ္မာ၊ ထိုကြောင့်၊ တံ၊
 သင်သည်၊ ဥပဓိယော၊ သားနွားတည်းဟူသော ဥပဓိတို့ကို၊ ဝဇ္ဇေတွာ၊ ကြည့်
 ၍၊ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်သည်၊ ဘဝိယတိ၊ ဖြစ်အံ့၊ ဣတိ၊ ဤသို့၊ ပါ
 ဝိမာ၊ ယုတ်မာသော၊ မာရော၊ မာရ်သည်၊ အာဟ၊ ဆို၏၊ ပါဝိမ၊ ယုတ်မာစွာ
 သောအလိုရှိသော မာရ်နက်၊ ပုတ္တိမ၊ သွေးသားရှိသောသူသည်၊ ပုတ္တေဟိ၊
 သွေးသားတို့ဖြင့်၊ သောစတိ၊ စိုးရိမ်၏၊ ဂေါပိယော၊ နွားရှိသောသူသည်၊ ဂေါ
 ဟိ၊ နွားတို့ဖြင့်၊ တထေဝ၊ ထိုအတူသျှင်၊ သောစတိ၊ စိုးရိမ်ရ၏၊ ကသ္မာ၊ အ
 ဘယ်ကြောင့်နည်းဟူမူကား၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဥပဓိဟိ၊ ကာမ
 ဟူသော ဥပဓိတို့ဖြင့်၊ နရဿ၊ လူ၏၊ သောစနာ၊ စိုးရိမ်ခြင်းသည်၊ ဟောတိ၊
 ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ သောစတိ၊ စိုးရိမ်ရ၏၊ ယော၊ အကြင်သူသည်၊
 နိရူပဓိ၊ ကိလေသာဟူသော ဥပဓိကင်း၏၊ သော၊ ထိုသူသည်၊ နသောစတိ၊
 မစိုးရိမ်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာသူများသည်၊ အာဟ၊ ဘောတော်မူ၏၊
 ဓနယသုတ္တံ၊ ဓနယသုတ်တည်း။ သဗ္ဗေသု၊ အလုံးစုံ အလွှင်းမရှိကုန်
 သော၊ သုတေသု၊ သတ္တဝါတို့၌၊ ဒဏ္ဍံ၊ ကာယဒုစရိုက်စသောဒါဏ်ကို၊ နိဝာ
 ယ၊ ချထား၍၊ တေသံ၊ ထို သတ္တဝါတို့တွင်၊ အညတန္တိ၊ တယောကပ်ယောက်
 ကိုမျှသည်၊ အပိ၊ ဘဝသံအပိ၊ ဘောဗယန္တော၊ မညှင်းဆဲးမှု၍၊ ပုတ္တံ၊ သားကို

သော်သည်၊ နုဇ္ဈန္ဒယျ၊ အလိုမရှိရာသေး၏ရှင်၊ သဟာယံ၊ အပေါ်ကိုကား၊
 ဂုဏောဇ္ဈန္ဒယျ၊ အတုယံသာအလိုရှိရာအံ့နည်း၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံ
 ချီနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ သံသဂ္ဂဇာတာယ၊
 ဖြစ်သောရာနှောခြင်းရှိသောသူအား၊ သေဟာ၊ ချစ်ခြင်းတိုသည်၊ တဝန္တိ၊
 ဖြစ်ကုန်၏၊ သေ ဘန္တယံ၊ ချစ်ခြင်းသို့အစဉ်လိုက်သော၊ ဣဒံနက္ခံ၊ ဤဆင်းရဲ
 သည်၊ ပဟောတိ၊ ဖြစ်၏၊ သေဟာ၊ ချစ်ခြင်းကြောင်းဖြစ်သော၊ အာဒိနဝံ၊ အ
 ပြစ်ကို၊ ပေက္ခမာနော၊ ရှုကြည့်သည်ဖြစ်၍၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံချီနှင့်အ
 တူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ သုဟန္တေ၊ နှလုံး၏ချမ်းသာ
 ခြင်းကိုဖြစ်စေဘတ်ကုန်သော၊ ဝိတ္ထေစ၊ အဆွေခင်ပွန်းတို့ကို၊ အနုကမ္မ
 မာနော၊ အစဉ်သနားသည်ဖြစ်၍၊ အတ္ထံ၊ ဒိဋ္ဌဓိဋ္ဌိကသမ္ပ ရာယိကပရမတ္ထ
 အာ၊ ဖြင့်သုံပါးသော အကျိုးကို၊ ဟာပေတိ၊ ယုတ်စေ၏၊ ပရိဗန္ဓဝိတ္ထော၊ ထို
 သူတို့နှိုထပ်ပြီ၊ ဖွဲ့ရှင်သောပိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သန္တဝေ၊ ချစ်မြတ်
 နိုးသည်ဖြစ်၍အတူတကွပေါင်းဖော်ခြင်း၌၊ ဧတံဘယံ ဤအကျိုးယုတ်ခြင်း
 ထည်းဟူသောဘေးကို၊ ပေက္ခမာနော၊ ရှုသည်ဖြစ်၍၊ ခုဂ္ဂိသာဏကပ္ပော၊
 ကြံချီနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ ဝိသာယောဝေ၊
 ပြန်ကျယ်သည်သာလျှင်ဖြစ်သော၊ ဝံသော၊ ဝါးရုံသည်၊ ဝိသတ္ထော၊ ပြိုရှက်
 ရှုပ်ထွေးသည်ဖြစ်၍၊ ဝိဇ္ဇာဘာယသာ၊ တည်သကဲ့သို့၊ ပုတ္တေသုစ၊ သွေးသားတို့
 နှိုထည်းကောင်း၊ ဒါရေသုစ၊ မယင်းတို့နှိုထည်းကောင်း၊ ယာအပေက္ခာ၊ အ
 ကြင်တဏှာအားဖြင့်ငဲ့ကွက်ခြင်းသည်၊ အတ္ထိ ရှိ၏၊ သာဝိ၊ ထိုထဏှာသည်
 ထည်း၊ တာနိ၊ ထိုဝတ္ထုတို့ကို၊ သိဗ္ဗိတွာ၊ ချုပ်၍၊ ဝိတ၊ တည်၏၊ ဝံသက၊ ဝိဇ္ဇာ
 ဝါးရုံ၏ အဆယ်၌ပေါက်သောဝါးညွန့်သည်၊ အသန္တမာနော၊ မပြီသည်ဖြစ်၍
 ဝိဇ္ဇာတု၊ တည်သကဲ့သို့၊ ဝံ၊ ဤအတူ၊ အသန္တမာနော၊ ထဏှာမာနဒိဋ္ဌိအား
 ဖြင့်မပြီသည်ဖြစ်၍၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံချီနှင့်အတူ၊ ဧကော၊ တယေ ဝံ
 ထည်း၊ စရေ၊ ကျင့်ရာ၏၊ မိဂေါ၊ သားသည်၊ အရညမ္ပိ၊ တော၌၊ အဗန္ဓော၊
 ကိုယ်စသည်ဖြင့်အဖွဲ့မရှိသည်ဖြစ်၍၊ ယေနိစ္ဆကံ၊ အကြင်အကြင်အလိုရှိ
 ရာအရပ်သို့၊ ဂေါစရာယ၊ ကျက်စားခြင်းငှါ၊ ဂစ္ဆတိယထာ၊ သွားသကဲ့သို့၊
 ဝေ၊ ဤအတူ၊ ဝိဗ္ဗု၊ ပညာရှိသော၊ နုရော၊ ယေကရ်ျားသည်၊ သေရိတံ၊ အ
 နှောင်းအဖွဲ့မရှိသည်ကို၊ ပေက္ခမာနော၊ အလိုရှိသည်ဖြစ်၍ ဗန္ဓနံ၊ တဏှာအ
 ဖွဲ့ကို၊ သိဗ္ဗိတွာ၊ ဖြတ်၍၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံချီနှင့်အတူ၊ ဧကော၊ တ
 ယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ သဟာယမန္တေစ၊ အဆွေခင်ပွန်းတို့၏အ
 ထယ်နှိုထည်းကောင်း၊ ဝါသေစ၊ နေအိပ်ရာ၌ထည်းကောင်း၊ ဌာနေစ၊ များ

၀၀၀

စွာစားရာ၌လည်းကောင်း၊ ဂမနေစာဥယျာဉ်သို့သွားရာ၌ လည်းကောင်း၊
 စာရိကာယစာ၊ ဇနပုန်သို့သွားသော အခါ၌ လည်းကောင်း၊ အာမန္တာနာ၊
 ထောင်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ တတ္ထ၊ ထိုတောင်း
 ခြင်း၌၊ နိဗ္ဗိန္ဒိတ္ထာ၊ ပြီးစေ၍၊ အနာဘိန္တိတံ၊ လက်ဖြင့်နှိပ်စက်အပ်ကုန်သောသူ
 တို့သည် မလိုအပ်သောရဟန်း အဖြစ်ကိုလည်းကောင်း၊ ဝေဒိထံစာမိမိ၏
 သာစပ်ခြင်းအပိုးမရှိခြင်းရှိသော သူ၏အဖြစ်ကို လည်းကောင်း၊ ပေက္ခမာ
 နော၊ အလိုရှိသည်ဖြစ်၍၊ ခဂ္ဂဝိသာဏကပ္ပော၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တ
 တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ သဟာယမဇ္ဈေ၊ အတူတကွဆင်းရဲချမ်း
 သာဖော်ဖြစ်သော သူအပေါင်း၏အလယ်၌၊ နိဇ္ဈာစ၊ ကိုယ်နှုတ်ဖြင့်က စားမြူး
 ကူးခြင်းသည်လည်းကောင်း၊ ရတိ၊ စာကာမဂုဏ်ငါးပါးတို့၌မွေ့ထျော်ခြင်း
 သည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ ဝုတ္တေသုစာ၊ သွေးသားတို့၌လည်း၊ ဝိပုလံ
 ကိုယ်အလုံး၌ သည်ဖြစ်၍ကြီးစွာသော၊ ပေဓံ၊ ချစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်
 ၏၊ ဝိယဝိပ္ပယောဂံ၊ ချစ်အပ်သောသူတို့နှင့်ကွဲကွင်းခြင်းကိုလည်း၊ ဇိဂုတ္တ
 မာနော၊ စက်ဆုပ်သည်ဖြစ်၍၊ ခဂ္ဂဝိသာဏကပ္ပော၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊
 တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ ဣတဒိဟရေန၊ မြတ်မြတ် ယုတ်ယုတ်
 သောပစ္စည်းဖြင့်၊ သန္တု၊ သာမာနော၊ ရောင့်ရဲသည်ဖြစ်၍၊ စာတုန္ဒိသော၊ အပေ
 ထေးမျက်နှာတို့၌အလိုအတိုင်းချမ်းသာစွာနေခြင်းရှိသည်လည်းကောင်း၊ အ
 ပ္ပဋိစောစ၊ သတ္တဝါသင်္ခါရတို့၌စေားဖြင့်ထိပါးခြင်းမရှိသည်လည်းကောင်း၊
 ဟောတိ၊ ဖြစ်၏၊ ပရိဿယာနံ၊ အဇ္ဈတ္တဗဟိဒ္ဓစေားရန်တို့ကို၊ သဟိတာ၊ ခန္တိ
 ဝိရိယစသည်တို့ဖြင့်သည်းခံတတ်သည်၊ အခန္တိ၊ ထိတ်လန့်သည်ဖြစ်၍
 ကိုယ်ခက်တရော် မရှိသည်ဖြစ်၍၊ ခဂ္ဂဝိသာဏကပ္ပော၊ ကြံ့ချိုနှင့်အတူ၊ ဧ
 ကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ ဧကော၊ အချိုကုန်သော၊ ပဗ္ဗ
 ဇိတာဝိ၊ ရဟန်းတို့သည်လည်းကောင်း၊ အထော၊ ထိုမှတပါး၊ စာရံ၊ အိပ်ရာ
 ထောင်သောလူ၏ဘောင်၌၊ ဝသန္တော၊ နေကုန်သော၊ ကေဝိ၊ အချိုကုန်သော၊
 ဂာဠာစ၊ လူတို့သည်လည်းကောင်း၊ ဒုဝသင်္ဂဟာ၊ သ ငြိုဟ်နိုင်ခဲကုန်သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ မရဝုတ္တေသု၊ သူတ ပါးတို့၏သားတို့
 ၌၊ အပ္ပောဿုတ္တော၊ ကြောင့်ကြမရှိသည်၊ ဟုတ္ထာ၊ ဖြစ်၍၊ ခဂ္ဂဝိသာဏက
 ပ္ပော၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ ဝိ
 ရော၊ ပညာရှိသည်၊ ဝိဟိဗျဉ္ဇနာနိ၊ လူ၏အသွင်အပြင်တို့ကို၊ ဩရောပယိ
 တွာ၊ ချစ်၍ဝိဟိဗန္ဓနာနိ၊ လူ၌ဖြစ်သောအနှောင်အဖွဲ့တို့ကိုလည်း၊ ခေတတွာနု၊
 ဖြတ်၍၊ သံဆိန္ဒုပတ္တော၊ ဖြတ်ပြီ သောအရွက်ရှိသော၊ ကောဝိဇ္ဇာရောဃထာ



ပင်လယ်က သစ်ပင်ကဲ့ သို့၊ တာဝေယျ၊ ဖြစ်နဲ့ ဣတိ၊ ဤသို့၊ ဝိန္တယ၊ မာနော၊ ကြံ၊
 သည်ဖြစ်၍၊ ခဂ္ဂဝိ သာဏကပ္ပော၊ ကြံ၍၊ နှင့်အတူ၊ ဧကော၊ တယောကံထည်း၊
 စးရယျ၊ ကျင့်ရာ၏။ နိပကံ၊ ပကတိပညာရှိထသော၊ သာရဝိဟာရိ၊ ဥပ
 စာရအပ္ပနာဖြင့်ကောင်းစွာနေခြင်းရှိထသော၊ ဝိရံ၊ မလေ့ရာသေဝီရိယရှိထ
 သော၊ သဒ္ဓိံစရံ၊ အတူထကွကျင့်သော၊ သဟာယံ၊ အပေါ်ကို၊ သစေထတေထ၊
 ထ၊ အကယ်၍ရငြိမ်းအံ့၊ တေန၊ ထိုအပေါ်ဖြင့်၊ အတ္တ မနော၊ ငမ်းမြောက်
 သည်၊ သတိမာ၊ သတိရှိ သည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗာနိ၊ အတ္တတ္တဗဟိဒ္ဓအား
 ဖြင့်အလုံးစုံ ကုန်သော၊ ပရိ သာယာနိ၊ တေးရန်တို့ကို၊ အဘိတုယျ၊ နှိပ်နင်း၍၊
 စးရ၊ ကျင့်ရာ၏။ နိပကံ ပကတိပညာရှိထသော၊ သာရဝိဟာရိ၊ ဥပစာရအ
 ပ္ပနာဖြင့်ကောင်းစွာ နေခြင်းရှိထသော၊ ဝိရံ၊ မလေ့ရာသေဝီရိယရှိထသော၊
 သဒ္ဓိံစရံ၊ အတူထကွကျင့်သော၊ သဟာယံ၊ အပေါ်ကို၊ နောစေထတေထ၊
 အကယ်၍မရအံ့၊ ဟုဇာ၊ မင်းသည်၊ ဝိဇိတံ၊ မိမိအပိုးရသော၊ ရဋ္ဌံ၊ ပြည်တိုင်း
 ကားကို၊ ပဟာယ၊ စွန့်၍၊ ဧကော၊ တယောကံထည်း၊ စရတိဣဝ၊ ကျင့်သကဲ့
 သို့၊ အရဋ္ဌော၊ တော၌၊ မာတင်္ဂါ၊ မာထင်္ဂဟုရအပ်သောအမည်ရှိသော၊ နာ
 ဂေါ၊ ဆင်းပြင်ကြီးသည်၊ သူထံ၊ ဆင်အပေါင်းကို၊ ပဟာယ၊ စွန့်၍၊ ဧကော
 တစိးထည်း၊ စရတိဣဝ၊ ကျင့်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဗာလသဟာယံ၊ မထိ
 မ္မာသောအပေါ်အပေါင်းကို၊ ပဟာယ၊ စွန့်၍၊ ဧကော၊ တယောကံထည်း၊ စ
 ရေ၊ ကျင့်ရာ၏။ သဟာယသမ္ပဒံ၊ သီလအမရှိသောကျေးဇူးနှင့်ပြည့်စုံသော
 အပေါင်းအပေါ်ကို၊ အဒ္ဓါ၊ စင်စစ်အားဖြင့်လျှင်၊ မယံ၊ ငါတို့သည်၊ ပသံသာမ
 မြီးပွမ်းကုန်၏၊ ဘေဠာစ၊ သီလစင်သာအားဖြင့်မိမိထက်မြတ်သည်မူထည်း
 ဖြစ်ကုန်သော၊ သမာ၊ ဂုဏ်အားဖြင့်မိမိနှင့်တူသည်မူထည်းဖြစ်ကုန်သော၊ သ
 ဟာယာ၊ အပေါ်တို့ကို၊ သေဝိတဗ္ဗာ၊ မြဲအပ်ကုန်၏၊ ဧတေ၊ ဤသို့သောသ
 တောရှိကုန်သောအပေါ်တို့ကို၊ အထဒ္ဓါ၊ မရအံ့၊ အနုဝဇ္ဇတေဝဇီ၊ မိစ္ဆာဇီဝကို
 ကြည့်၍ သားနှင့်အညီရအပ်သည်ဖြစ်၍ အပြစ်မရှိသောတေးဇဉ်လျှင်အစာ
 ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ အတ္ထကာမော၊ အကျိုးကိုအလိုရှိသော၊ ကုလ ဝုတ္တော
 အမျိုးကောင်းသားသည်၊ ခဂ္ဂဝိ သာဏကပ္ပော၊ ကြံ၍၊ နှင့်အတူ၊ ဧကော၊ တ
 ယောကံထည်း၊ စရေ၊ ကျင့်ရာ၏။ ဒုဝေ၊ နှစ်ဖက်သော၊ တု၊ ထို့၊ လက်၌၊
 ကမ္မာဝုတ္တော၊ ပန်းထိပ်သည်သားသည်၊ သုနိဋ္ဌိတာနိ၊ ကောင်းစွာပြီးစေ
 အပ်ကုန်ထသော၊ ပာသာရာနံ၊ ပြီးပြီးပြန်အရောင်ရှိကုန်ထသော၊ သုဝဇ္ဇာ
 သာ၊ ရှေ့၏၊ ဝသယာနိ၊ လက်ကောက်တို့ကို၊ ဒိသွာ၊ မြင်၍၊ ခဂ္ဂဝိ သာဏက
 ပ္ပေါ၊ ကြံ၍၊ နှင့်အတူ၊ ဧကော၊ တယောကံထည်း၊ စရေယျ၊ ကျင့်ရာ၏။ ဧဝံဒုတိ 

ယောနု၊ ဤသို့မင်းသားဖြစ်သောအပေတ်နှင့်၊ သဟ၊ တ၊ ကွ၊ မမ၊ ငါ၏၊ ဝါဒ၊ ဘိ
 ထာပေါစ၊ စကားပြောခြင်းသည်လည်းကောင်း၊ အဘိသဇ္ဇနာဝါ၊ ထိုမင်း
 သား၌ထိနေဟအားဖြင့်၊ စွန့်မလွတ်ခြင်းသည်လည်းကောင်း၊ အသ၊ မြစ်
 ရာ၏၊ အယတ်၊ နောင်အခါ၌၊ ဧတံဘယံ၊ ဤဘေးကို၊ ပေက္ခမာနော၊ ရှုသည်
 ဖြစ်၍၊ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊
 ကျင့်ရာ၏၊ မိတြာ၊ ရူပါရုံစသောအားဖြင့်များသောအပြားရှိသည်ဖြစ်၍
 ဆန်းကြယ်ကုန်သော၊ မရုရာ၊ ချိုမြိန်သောအရသာကဲ့သို့သောယောအပ်ကုန်ထ
 သော၊ မနောရမ္မာ၊ မလိမ္မာသောသူတို့၏စိတ်ကို မွေ့လျော်စေတတ်ကုန်ထ
 သော၊ ကာမာ၊ ဝတ္ထုကာမတို့သည်၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဝိရူပရူပေ
 န၊ အထူးထူးအပြားပြားသောသဘောဖြင့်၊ မိတ္တံ၊ စိတ်ကို၊ မထေန္တိ၊ နှိပ်နင်း
 ကုန်၏၊ ဘသ္မာ၊ ထိုကြောင့်၊ ကာမဂုဏသု၊ ကာမဂုဏ်တို့၌၊ အာဒိနဝံ၊ အပြစ်
 ကို၊ ဒိသ္မာ၊ မြင်၍၊ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တယောက်
 ထည်း၊ စရေ၊ ကျင့်ရာ၏၊ ဣတိစ၊ များစွာပျက်စီးခြင်းကို ဆောင်သဖြင့်
 ရောက်တတ်သော အကုသိုလ်၏ အဘို့ဖြစ်သော ဘေးပျန်းသည် လည်း
 ကောင်း၊ ဂဏ္ဍာစ၊ ကိလေသာဟူသောအိုင်းအမာ သည်လည်းကောင်း၊
 ဥပဒ္ဒဝေ၊ စ၊ အကျိုးမဲ့ကိုဖြစ်စေသည်ဖြစ်၍ နှိပ်စက်ထုတ်သော ရာဂစသော
 ဥပဒ္ဒဝေ၊ သည် လည်းကောင်း၊ ရောဂေါစ၊ ကျင်နာခြင်းကို ဖြစ်စေတတ်
 သောကိလေသာဟူသောအနာသည်လည်းကောင်း၊ သဗ္ဗံစ၊ ရာဂစသော
 မြှား သည်လည်းကောင်း၊ ဧတံ၊ ဤအလုံးစုံသည်၊ ဘယံစ၊ ဒိဋ္ဌဓိကသမ္ပရာ
 ဟိကဘေးကိုဆောင်သည်ဖြစ်၍ဘေးမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကာမဂု
 ဏသု၊ ကာမဂုဏ်တို့၌၊ ဧတံဘယံ၊ ဤအလုံးစုံသောဘေးကို၊ ဒိသ္မာ၊ မြင်၍၊
 ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်
 ရာ၏၊ ဝီတဂ္ဂ၊ အတ္တတ္တဗဟိဒ္ဓဖြစ်သော အချင်းကိုလည်းကောင်း၊ ဥဗ္ဗာ
 ဉ္ဇ၊ အတ္တတ္တဗဟိဒ္ဓဖြစ်သောအပူကိုလည်းကောင်း၊ ခုပ္ပိပါသံစ၊ ငတ်မွတ်ခြင်း
 ကိုလည်းကောင်း၊ ဝါတာထပေစ၊ လေနေပူတို့ကိုလည်းကောင်း၊ ခုံသသရိ
 သဗ္ဗေစ၊ ခြင်္မက်ဖြေးကင်းစသည်တို့ကိုလည်းကောင်း၊ ဧတာနိသဗ္ဗာနိပိ၊
 ဤအလုံးစုံတို့ကိုလည်း၊ အဘိသံဘဝိတွာ၊ နှိပ်နင်း၍၊ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့
 ချိုနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ သဗ္ဗာတက္ခန္ဓော၊
 ကောင်းစွရောက်သော ကိုသံတည်းဟူသောပင်စည်ရှိထသော၊ ပဒုမိ၊ ပဒု
 မာနှင့်တူသော ကိုယ်ရှိထသော၊ ဥဇ္ဇာရော၊ ခွန်အားဗလစသည်တို့ဖြင့်ဖြန့်
 ပြောကြီးမြတ်ထသော၊ နာဂေါ၊ ဆင်ပြောင်ကြီးသည်၊ ယုထာနိ၊ ဆင်အံ

ပေါင်းတို့ကို၊ ဝိဝဇ္ဇယိတွာ၊ ကြည်၍၊ ယထာဘိရန္တံ၊ မွေ့လျော်သရွေ့၊ ဝိဟာ
 ရံ၊ နေခြင်းကို၊ ဝိဟာရန္တော၊ နေလျက်၊ အရညော၊ တော၌၊ ခဂ္ဂဝိသာဏကပ္ပေါ၊
 ကြံ့ချိုနှင့်အတူ၊ ဧကော၊ တစ်ထည်း၊ စရတိဇ္ဈဝ၊ ကျင့်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊
 သဗ္ဗဘက္ခန္ဓော၊ ကောင်းစွာဖြစ်သော အသေခတ်သက္ခန်စသော မြတ်သော
 ကျေးဇူးရှိထသော၊ ပဒုမိ၊ ပဒုမာနှင့်အတူ၊ ဖြောင့်မတ်သော ကိုယ်ရှိထသော၊
 ဥဇ္ဇာရော၊ စင်ကြယ်သော ကာယသမာစာရစသည်တို့ဖြင့် ဖြန့်ဖြောင့်စွာထ
 သော၊ နာဂေါ၊ ဆင်ပြောင်ကြီးနှင့်တူသော အနိသာသည်၊ ယုထယနိ၊ များစွာ
 သော အပေါင်းဖော်တို့ကို၊ ဝိဝဇ္ဇယိတွာ၊ ကြည်၍၊ ဧကန္တဝိဟာ၊ မျှသုခေး၊ စင်
 စင်ချမ်းသာသော ဈာနသုခဝိဟာရဖြင့်၊ ယထာဘိရန္တံ၊ မွေ့လျော်သော အ
 တိုင်း၊ ဝိဟာရံ၊ သုခဝိဟာရကို၊ ဝိဟာရန္တော၊ နေလျက်၊ အရညော၊ တော၌၊ ခဂ္ဂ
 ဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တစ်ထည်း၊ စရော၊ ကျင့်ရာ
 ၏။ သင်္ဂဏိကာရထဿ၊ အပေါင်းအဖော်၌ မွေ့လျော်သော သူအား၊
 သာမယိကံ၊ မြတ်နိုးအပ်သော၊ ဝိရတ္တိံ၊ သောကီ သမာပတ်ကို၊ ယံယေန
 ကာရဏေန၊ အကြင်အကြောင်းဖြင့်၊ ပဿယေ၊ ရှေး၏၊ တံကာရေ၊ ထိုအ
 ကြောင်းသည်၊ အဋ္ဌာနံ၊ အကြောင်းမဟုတ်၊ ဣတိ၊ ဤသို့၊ အာဒိဗ္ဗဗန္ဓု၊ သာ၊ အာ
 ဒိဗ္ဗဗန္ဓု အမည်ရှိသော ပစ္စေကဗုံခွါ၏၊ ဝစော၊ စကားကို၊ နိသမ္မာ၊ စုံစမ်းဆင်
 ခြင်၍၊ ခဂ္ဂဝိသာဏကပ္ပေါ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တစ်ထည်း၊ စရော၊
 ကျင့်ရာ၏။ ဒိဋ္ဌိဝိသုဟာနိ၊ သမာဒိဋ္ဌိ၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော
 ခြောက်ဆယ်နှစ်ပါးကုန်သော ဝိညာအယူတို့ကို၊ ဥပါတိဝတ္တော၊ လွန်သည်
 ဖြစ်၍၊ နိသာမံ၊ အပါယ်သို့မကျသော အဖြစ်အထက် မဂ်လျှင်လားရာရှိ
 သော အဖြစ်ဖြင့်မြဲသော အဖြစ်သို့၊ ပတ္တော၊ ရောက်၏၊ ပဋိသဒ္ဓမဂ္ဂေါ၊ ရအပ်
 ပြီးသော အထက်မဂ်ရှိသည်၊ ဥပ္ပန္နဉာဏော၊ ဖြစ်ပြီးသော ပစ္စေကဗေဒိ
 ဉာဏ်ရှိသည်၊ အပ္ပိ၊ ဖြစ်၏၊ အနညနေယျော၊ သူတပါးတို့သည် မသိစေအပ်
 သော သစ္စာဉာဏ်ရှိသည်ဖြစ်၍၊ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊
 တစ်ထည်း၊ စရော၊ ကျင့်ရာ၏။ နိလ္လောလုပေါ၊ အဟာရ၌လျှပ်ပေါ်
 ခြင်းကင်းသည်၊ နိက္ခယဟော၊ နှစ်သက်ဖွယ်သောဘောဇဉ်၌ အံ့ကွယ်ကိုဖြစ်
 စေခြင်းမှကင်းသည်၊ ဟောတိ၊ ဖြစ်၏။ နိပ္ပပါဒေသာ၊ ကောင်းသော အရသာ
 ကိုထောတဖြင့်သောက်စားလိုသော အဖြစ်မှကင်းသည်၊ နိဗ္ဗက္ခော၊ သုကျေး
 ဇူးကိုချေခြင်းမှကင်းသည်၊ နိဗ္ဗန္တကသာဝမောဟော၊ ဆေးလျော်အပ်သော
 မောဟတည်းဟူသော ဖန်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ သဗ္ဗသောကော၊ အထုံးစုံ
 သောလောက၌၊ နိရာသာသော၊ တဏှာကင်းသည်၊ ဘဝိတွာ၊ ဖြစ်၍၊ ခဂ္ဂဝိ



သာဏကပ္ပေါ၊ ဣန္ဒြိမျှိနှင့်အတူ၊ ဇကော၊ တယောကံထည်း၊ စရေ၊ ကျင့်ရာ၏၊
 ပါပံ၊ ဆယ်ပါးသော ဝတ္ထုရှိသော မိစ္ဆာအယူရှိသည်ဖြစ်၍ ယုတ်မာထံ
 သော၊ အနတ္ထဒသပီ၊ သူတပါးတို့ အားလည်း အကျိုးမဲ့ကို ပြုတတ်သောအ
 လှေရှိထသော၊ ဝိ သမေ၊ ကာယရစရိုက်စသောမညီညွတ်သည်၌၊ နိဝိဋ္ဌံ၊ ဝင်
 ထသော၊ သ ဘာလံ၊ အဖော်ကို ကုသယုတ္တော၊ အကျိုးကို အလိုရှိသော အမျိုး
 သားသည်၊ ပရိဝဇ္ဇယေထ၊ ကြဉ်ရာ၏၊ မသုတံ၊ မိစ္ဆာဒိဋ္ဌိအားဖြင့် ထိုထိုသို့
 သောပတ္ထု၌ပြန်သည် ဖြစ်၍ညီထွေသော၊ မမတ္တံ၊ ကာမဂုဏ်၌ လွတ်သော
 စိတ်ရှိ သည်ဖြစ်၍ကုသိုလ်ဘာဝနာ၌မှေ့ထသော၊ တံ၊ ထိုသို့သောသူကို၊ သ
 ယံ၊ မိမိအလိုအားဖြင့်၊ နသေဝေ၊ မငြိစရာ၊ ဇကော၊ တယောကံထည်း၊ ခဂ္ဂပိ
 သာဏကပ္ပေါ၊ ဣန္ဒြိမျှိနှင့်အတူ၊ စရေ၊ ကျင့်ရာ၏၊ ဗဟုသုတံ၊ များစွာသောပ
 ရိယတ္တိသုတ ပမို ပတ္တိသုတ ပမို ဝေသုတ ရှိထသော၊ ဓမ္မစရံ၊ တရားကို
 ဆောင်ထသော၊ ဥဇ္ဇာရံ၊ ကောင်းသောကာယကံစသည်တို့နှင့်ပြည့်စုံသည်
 ဖြစ်၍ပြန်ပြောထသော၊ ပမိုသာနဝ န္တံ၊ အသင့်လွတ်လွတ်ဆိုနိုင်သောပညာ
 ရှိထသော၊ မိတ္တံ၊ အဆွေခင်ပွန်းကို၊ ဘဇေထ၊ ဆည်းကပ်ရာ၏၊ အတ္ထာနံ၊ အ
 ကျိုးတို့ကို၊ အညာယ၊ သိ၍၊ ကင်္ခံ၊ ယုံမှာခြင်းကို၊ ဝိနေယျ၊ ဖျောက်၍၊ ခဂ္ဂပိ
 သာဏကပ္ပေါ၊ ဣန္ဒြိမျှိနှင့်အတူ၊ ဇကော၊ တယောကံထည်း၊ စရေ၊ ကျင့်ရာ၏၊
 ဝိဇ္ဇာရတိ၊ မြို့တူးခြင်းကာမဂုဏ်၌ မွေ့လျော်ခြင်းကိုထည်းကောင်း၊ လော
 ကော၊ လောက၌၊ ကာမသုခဉ္စ၊ ကာမဂုဏ်ချမ်းသာကို ထည်းကောင်း၊ အန
 လကင်္ဂိတွာ၊ လျောက်ပတ်၏ ဟုနှလုံးမပြုမူ၍ အမြတ်အားဖြင့် မယူမူ၍၊
 အနပေက္ခမာနော၊ တန်ဆာဆင်ခြင်းဖြင့် ခွဲ ခြင်းမရှိသည် ဖြစ်၍၊ ဝိဘူသ
 နုဋ္ဌာနာ၊ တန်ဆာဆင်ခြင်းတည်းဟူသော မှေ့လျော်ခြင်း၏ အကြောင်းမှ၊
 ဝိရတော၊ ကြဉ်သည်ဖြစ်၍၊ သစ္စဝါဒိ၊ မှန်သောစကားကိုဆိုသည် ဖြစ်၍၊
 ခဂ္ဂပိသာဏ ကပ္ပေါ၊ ဣန္ဒြိမျှိနှင့်အတူ၊ ဇကော၊ တယောကံထည်း၊ စရေ၊
 ကျင့်ရာ၏၊ ဒါရဉ္စ၊ မယားကိုထည်းကောင်း၊ ပုတ္တဂ္ဂသားကိုထည်းကောင်း၊
 ဝိတရဉ္စ၊ အဘကိုထည်းကောင်း၊ မာတရဉ္စ၊ အမိကိုထည်းကောင်း၊ ခနာနိဝ၊
 ဝုလဲစသောရတနာချနစ်ပါးတို့ကိုထည်းကောင်း၊ ဝေညာနိဝ၊ စပါးမျိုးချနစ်ပါး
 တို့ကိုထည်းကောင်း၊ ဗန္ဓဝါနိဝ၊ ဥာတိဂေါတ္တမိတ္တသိပ္ပဗန္ဓုအားဖြင့်လေး
 ပါးပြားသောအဆွေအပေါင်းတို့ကိုထည်းကောင်း၊ ယေထောနိကာမိ၊ အကြင်
 အကြင်မိမိတို့၏အပိုင်းအခြားအေးဖြင့် တည်ကုန်သော၊ ကာမာနိ၊ ကာမ
 ဂုဏ်တို့ကို၊ ဟိတွာ၊ စွန့်၍၊ ခဂ္ဂပိသာဏကပ္ပော၊ ဣန္ဒြိမျှိကဲ့သို့၊ ဇကော၊ တ
 ယောကံထည်း၊ စရေ၊ ကျင့်ရာ၏၊ ဇေသော၊ ဤသို့သောခံစားအပ်သောကာမ

ဂုဏ်သည်။ သင်္ဂေ၊ အပြုအတွယ်ထည်း။ ဇေယျ၊ ဤကာမဂုဏ် ငါးပါး၌၊
 သောချ၊ ချမ်းသာသောသူ၏ အဖြစ်သည်။ ပရိတ္တံ၊ နည်း၏။ ဇေယျ၊ ဤကာမ
 ဂုဏ်၌၊ အပ္ပဿာဒေါ၊ သာယာတွယ်မရှိ၊ ဒုက္ခံ၊ ဆင်းရဲသည်။ ဘိယျော၊ များ
 ၏။ ဇေယော၊ ဤကာမဂုဏ်သည်။ ဂဇ္ဈော၊ အပိုင်းအမာနှင့်တူ၏။ ဣတိ၊ ဤသို့၊
 ဥတုာ၊ သိ၍။ မတိမာ၊ ပညာရှိသောယောကျ်ားသည်။ ဇေတံသဗ္ဗံ၊ ဤအလုံး
 စုံကိုလည်း။ ပဟာယ၊ စွန့်၍၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံ့ချိုနှင့်အတူ၊ ဇကော၊ တ
 ယေဝံထည်း။ စရေ၊ ကျင့်ရာ၏။ သလိယဗ္ဗ၊ စာရီ၊ ရေ၌ငါးသည်။ ဇာထံ၊ ကွန်
 ကို၊ ဘိတွာ၊ ဆုတ်ဖြတ်၍၊ အသန္တမာနော၊ မပြုသည်ဖြစ်၍၊ ဂစ္ဆတိဣဝ၊ ပြေး
 သွားသကဲ့သို့၊ သံယောဇနာနိ၊ သံယောဇဉ်တို့ကို၊ ပဒါထပိတွာ၊ အကြွင်း
 မဲ့ဆုတ်ဖျက်၍၊ ဇကော၊ တယောက်ထည်း။ စရေ၊ ကျင့်ရာ၏။ အပ္ပိ၊ မီးသည်။
 ဒန္တံ၊ ထောင်ရာဋ္ဌာနသို့၊ နဝတ္တတိဣဝ၊ ပြန်၍မထောင်သကဲ့သို့၊ မဂ္ဂညာဏေန၊
 အရဟတ္တမဂ်ဥာဏ်ဖြင့်၊ ဒန္တံ၊ ကိလေသာကိုထောင်ရာဖြစ်သောကာမဂုဏ်
 ဟူသောဋ္ဌာနသို့၊ အနိဂတ္တမာနော၊ မပြန်သည်ဖြစ်၍၊ ခုဂ္ဂိသာဏကပ္ပော၊
 ကြံ့ချိုနှင့်အတူ၊ ဇကော၊ တယောက်ထည်း။ စရေ၊ ကျင့်ရာ၏။ ဩက္ခိတ္တံ ☰
 စက္ခု၊ အောက်သို့ချသော မျက်စိသည်ထည်းကောင်း။ နဝပါဒထောထော၊
 ခြေမချုပ်ပေါ်သည် ထည်းကောင်း။ ဂုတ္တိန္ဒြိယော၊ ထုံစွာစောင့်အိပ်သော
 စက္ခု၊ မှကြွင်းသော ဣန္ဒြေရှိသည် ထည်းကောင်း။ ရက္ခိတမာနသမာနော၊
 စောင့်အိပ်ပြီးသော စိတ်ရှိသည်ထည်းကောင်း။ အနဝံသုတော၊ ရာဂဖြင့်
 မစွတ် သည်ထည်းကောင်း။ အပရိဗုပ္ပမာနော၊ ဒေါသဖြင့် မထောင်သည်
 ထည်းကောင်း။ ဟုတွာ၊ ဖြစ်၍၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံ့ချိုကဲ့သို့၊ ဇကော၊
 ထယောက်ထည်း။ စရေ၊ ကျင့်ရာ၏။ ဝိတိဗုပ္ပနာနိ၊ လူ၏အသွင်အပြင်
 တို့ကို၊ ဩဟာရယံတွာ၊ ချ၍၊ သဗ္ဗန္တပတ္တော၊ ကောင်းစွာဖုံးထွမ်းအိပ်သော
 အရွက်ရှိသော၊ ပါရိအတ္တောယထော၊ မင်္ဂလကသစ်ပင်ကဲ့သို့၊ အဘိနိက္ခ
 မိတွာ၊ အိမ်မှထွက်၍၊ ကာသာယဝတ္တော၊ ဖန်ချည်စွန်းသော အဝတ်ကို
 ဝတ်သည်။ ဟုတွာ၊ ဖြစ်၍၊ ခုဂ္ဂိသာဏကပ္ပော၊ ကြံ့ချိုကဲ့သို့၊ ဇကော၊ တ
 ယေဝံထည်း။ စရေ၊ ကျင့်ရာ၏။ ရသေသု၊ အချဉ်အချိုစသောအရ
 သာတို့၌၊ ဂေဝံ၊ မက်မောသောတဏှာကို၊ အကံရံအကရန္တော၊ မပြုသည်
 ဖြစ်၍ထည်းကောင်း။ အသောဋ္ဌာ၊ မချုပ်ပေါ်သည်ဖြစ်၍ ထည်းကောင်း။
 အနညပေါဝီ၊ တပားသော အတ္တထောက်ပွေးခြင်းမရှိ သည်ဖြစ်၍ ထည်း
 ကောင်း။ သပဒါနစာရီ၊ အိမ်စဉ်မပြတ်ဆွမ်းခံသည်ဖြစ်၍ ထည်းကောင်း။
 ကုထေကုထေ၊ မင်းစသောထိုထိုသို့သောအမျိုး၌၊ အပဋိဗန္ဓပိတ္တော၊ ကိလေ

သာအားဖြင့်မပြုသောပိတ်ရှိသည်ဖြစ်၍လည်းကောင်း၊ ခုဂ္ဂပိသာထကပွေ
 ကြံ့ချိုကဲ့သို့၊ ကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏။ စေတသော၊
 ပိတ်၏။ ပဉ္စဝရဏာနိ၊ ငါးပါးသောအပိတ်အပင်တို့ကို၊ ဗဟာယ၊ ဥပစာရ
 အပ္ပနာဖြင့်ပယ်၍၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ ဥပတ္တိဝေသေ၊ ကင်၍ပိတ်ကို
 နှိပ်စက်တက်ကုန်သော အကုသိုလ်တို့ကို၊ ဗျာပနုဇ္ဇ၊ ဝိပဿနာမဂ်ဖြင့်နှုတ်
 ဖြတ်၍၊ အနိသိတော၊ ဝိညာဓိဋ္ဌိကိုမရှိမူ၍၊ သွဟဒေါသံ၊ တဏှာဟူသော
 အပြစ်ကို၊ ဆေတွာ၊ ဖြတ်၍၊ ခုဂ္ဂပိသာထကပွေ၊ ကြံ့ချိုကဲ့သို့၊ ကော၊ တ
 ယောက်ထည်း၊ စရေ၊ ကျင့်ရာ၏။ သုခံစ၊ ကာယိကသုခကိုလည်းကောင်း၊
 နက္ခံစ၊ ကာယိကနက္ခကိုလည်းကောင်း၊ ပုဗ္ဗေဝ၊ ဗျာနံ၏ရှေးအတို့ဥပစာရန္တိ
 သာယျင်၊ ဝိပိဋ္ဌိကတွာန၊ နောက်ပေးပြု၍၊ သောမနသစ၊ စေတသိကသာထ
 ဝေဒနာကိုလည်းကောင်း၊ ဒေါမနသစ၊ စေတသိကအသာထဝေဒနာကို
 လည်းကောင်း၊ ပုဗ္ဗေဝ၊ ဥပစာရန္တိသာယျင်၊ ဝိပိဋ္ဌိကတွာန၊ နောက်ပေးပြု
 ၍၊ ဝိသုဒ္ဓံ၊ ကိုးပါးသော ဆန့်ကျင်တက်တို့မှလွတ်သည်ဖြစ်၍ အထူးသဖြင့်
 စင်ကြယ်သော၊ သမထံ၊ ငြိမ်သက်တည်ကြည်သော၊ ဥပေက္ခံ၊ စတုတ္ထ
 ဗျာနံဥပေက္ခာကို၊ လဒ္ဓါန၊ ရပြီး၍၊ ခုဂ္ဂပိသာထကပွေ၊ ကြံ့ချိုကဲ့သို့၊ ကော၊
 တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏။ ပရမတ္ထပတ္တိသာ၊ နိဗ္ဗာန်ဟူသော
 ဖြတ်သောအကျိုးသို့ရောက်ခြင်းငှါ၊ အာရဒ္ဓဝိရိယေဒ၊ အားထုတ်ဆပ်ပြီးသော
 ဝိရိယရှိ သည်လည်းကောင်း၊ အဝီနမိတ္တော၊ ဝိရိယဟူသောအစွမ်းဖြင့်
 ထောက်ပံ့သည်ဖြစ်၍ မတွန့်သောပိတ်ရှိသည်လည်းကောင်း၊ အကုသိထ
 ဝုတ္တိ၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ သွားခြင်း၊ အစရှိသည်၌ မပျင်းသောကိုယ်၏ဖြစ်ခြင်း
 ရှိသည်လည်းကောင်း၊ ဒဠနိက္ကမော၊ မြဲမြံစွာမဆုတ်မနစ်နှိုးဆော်သောဝိရိ
 ယအစွမ်းရှိ သည်လည်းကောင်း၊ ထာမဗလူပပဇ္ဇော၊ မဂ်ခဏ၌ကမောမ
 ညာထာဗလနှင့် ဖြည့်စုံ သည်လည်းကောင်း၊ ဟုတွာ၊ ဖြစ်၍၊ ခုဂ္ဂပိသာထ
 ကပွေ၊ ကြံ့ချိုကဲ့သို့၊ ကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏။ ပရိသလ္လာန
 ဉ္စ၊ ထိုသို့သောသတ္တသင်္ခါရတို့မှနစ်၍တယောက်ထည်းသောအဖြစ်ကိုမှီဝဲခြင်း
 ကိုလည်းကောင်း၊ ဗျာနုဉ္စ၊ ဆန့်ကျင်တက်ဖြစ်သောတရားတို့ကိုထောင်စေ
 တတ်သောအာရုံ ကိုပြုတက်သောသမာပတ်ကိုလည်းကောင်း၊ အရိဉ္စမာ
 နော၊ မတွန့်မူ၍၊ ဓမ္မေသု၊ ဝိပဿနာ၏အာရုံဖြစ်ကုန်သော တရားတို့၌၊ နိဗ္ဗံ၊
 အမြဲမပြတ်၊ အနုဓမ္မာစာရီ၊ ထေဒကုတ္တရာ တရားအားလျော် သောဝိပဿ
 နာအကျင့်ကို ကျင့်သည်ဖြစ်၍၊ ဘဝေသု၊ ဘဝတို့၌၊ အာဒိနဝံ၊ အနိစ္စအစ
 ရှိသောအပြစ်ကို၊ သဗ္ဗသိတာ၊ သုံးသပ်သည်ဖြစ်၍၊ ခုဂ္ဂပိသာထကပွေ၊

ကြံ့ချိုကဲ့သို့၊ ဇကော၊ ထယောကံထည်း၊ စရေ၊ကျင့်ရာ၏၊ တဏှက္ခယံ၊ တဏှာ၏ ကုန်ရာ၊ နိဗ္ဗာန်ကို၊ ပတ္တယံပတ္တ ယန္တော၊ တောင့်ဘ သောသု သည်း၊ အပ္ပမတ္တော၊ မစေ့မစေ့သည်ဖြစ်၍ ထည်းကောင်း၊ အနေထရ ခေါ၊ အပြစ်မရှိသော စကားကိုဆိုတတ်သော ခံတွင်းရှိသည်ဖြစ်၍ ထည်း ကောင်း၊ သုတဝါ၊ စီးပွားချမ်းသာကို ပြီးစေတတ်သောသုတရှိသည်ဖြစ်၍ ထည်းကောင်း၊ သတိမာ၊ သတိရှိသည်ဖြစ်၍ ထည်းကောင်း၊ သင်္ခယဓမ္မော၊ ပိုင်းခြားအပ်ပြီးသောတရားရှိသည်ဖြစ်၍ ထည်းကောင်း၊ နိယတော၊ အရိ ယမဂ်ဖြင့်နိယာမသို့ရောက်သည်ဖြစ်၍ ထည်းကောင်း၊ ပဓာနဝါ၊ သမ္ပပ္ပဓာန် ဝိရိယနှင့်ပြည့်စုံသည်ဖြစ်၍ ထည်းကောင်း၊ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုကဲ့သို့ ဇကော၊ ထယောကံထည်း၊ စရေ၊ကျင့်ရာ၏၊ ယဒ္ဓေသု၊ အသံတို့ကြောင့် အသန္တသန္တော၊ မသန်မကြောက်သော၊ သီဟော၊ ခြင်္သေ့ကဲ့သို့၊ အနတ္တဒိ သု၊ မမြဲခြင်းတို့ကြောင့်၊ အသန္တသန္တော၊ တဏှာစသောအားဖြင့်လန်ခြင်း မရှိသည် ဖြစ်၍ ထည်းကောင်း၊ ဇာထမ္ဘိ၊ ကွန်ဉ္စ၊ အသန္တမာနော၊ မငြိသော၊ ဝါ တောဝ၊ ထေကဲ့သို့၊ ခန္ဓာဒိသု၊ ခန္ဓာငါးပါးတို့၌၊ အသန္တမာနော၊ မငြိသည်ဖြစ် ၍ ထည်းကောင်း၊ တောယေန၊ ရေဖြင့်၊ အလိပ္ပမာနံ၊ မလိမ်းကျသော၊ ပရုဇံဝ၊ ပရုဇ္ဈာကြာကဲ့သို့၊ လောဘောန၊ ခပ်လိမ်းသောအာရုံတို့၌မက်မောသောလော ဘဖြင့်၊ အလိပ္ပမာနော၊ မလိမ်းကြံ့သည်ဖြစ်၍ ထည်းကောင်း၊ ခဂ္ဂဝိသာဏက ပ္ပေါ၊ ကြံ့ချိုကဲ့သို့၊ ဇကော၊ ထယောကံထည်း၊ စရေ၊ကျင့်ရာ၏၊ ဒေါဗ္ဗဗ လိ၊ အစွယ်ဟူသောအားရှိထသော၊ သီဟောရာဇာ၊ ကေသရာဇာခြင်္သေ့ မင်းသည်၊ ဝိဂါနံ၊ သားတို့ကို၊ ပဿတ္တ၊ ကာယဗလဖြင့်နှိပ်နင်းကာချိ၍၊ စာ ချိ၊ သွားထေ့ရှိသည်၊ အဘိတုယျ၊ တန်ခိုးဖြင့်နှိပ်နင်း၍၊ ဟုတ္တော၊ ဖြစ်၍၊ ပန္နာနိ ဝေးသောနေရာတို့ကို၊ သေဝတိယထာ၊ အမြဲထည်ခိုသကဲ့သို့၊ ဒေါဗ္ဗဗလိ၊ ပ ညာအစွယ်တည်းဟူသောအားရှိသော၊ သီဟော၊ ခြင်္သေ့နှင့်တူသော၊ ရာ ဇာ၊ မင်းသည်၊ ဝိဂါနံ၊ တေတုမ္ပကဓမ္မတည်းဟူသောသားတို့ကို၊ ပဿတ္တ၊ ခိုက်ပါတည်းဟူသော အားဖြင့်နှိပ်နင်း၍၊ စာချိ၊ သွားခြင်းရှိသည်၊ အဘိတု ဟု၊ ပညာဗလဂုဏဗလဖြင့်နှိပ်နင်း၍၊ စာချိ၊ ကျင့်ထေ့ရှိသည်၊ ဟုတ္တော၊ ဖြစ်၍၊ ပ ြနာနိ၊ ဆိတ်ကုန်သော၊ သေနာသနာနိ၊ အိတ်ရာနေတို့ကို၊ သေဝေထ၊ မြှုပ်ရာ ၏၊ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုကဲ့သို့၊ ဇကော၊ ထယောကံထည်း၊ စရေ၊ကျင့် ရာ၏၊ ကာထေ၊ တရံတခါ၌၊ မေတ္တံ၊ မေတ္တာဟုဆိုအပ်သော၊ ဝိရုတ္တိံ စ၊ ဆန့်ကျင်ဘက်တို့မှလွတ်သောစေတောဝိရုတ္တိကို ထည်းကောင်း၊ ကာထေ တရံတခါ၌၊ ကရုဏံ၊ သနားခြင်းဟုဆိုအပ်သော၊ ဝိရုတ္တိံ စ၊ ဆန့်ကျင်ဘက်

တို့မှလွတ်သောစေတောဝိရတ္တိကို ထည်းကောင်း၊ ကာထေ၊ တရံတခါ၌၊
 မုဒိတံ၊ ဝမ်းမြောက်ခြင်းဟုဆိုအပ်သော၊ ဝိရတ္တိံ စ၊ ဆန့်ကျင်ဘက်တို့မှ
 လွတ်သောစေတောဝိရတ္တိကိုထည်းကောင်း၊ ကာထေ၊ တရံတခါ၌၊ ဥပေက္ခံ
 ဥပေက္ခာဟုဆိုအပ်သော၊ ဝိရတ္တိံ စ၊ ဆန့်ကျင်ဘက်တို့မှ လွတ်သောစေ
 တောဝိရတ္တိကိုထည်းကောင်း၊ အာသေဝမာနော၊ မှီဝဲသည်ဖြစ်၍၊ သဗ္ဗေန၊
 အထုံးစုံသော၊ လောကေန၊ သတ္တလောကနှင့်၊ အဝိရုဇ္ဈမာနော၊ မဆန့်ကျင်
 သည်ဖြစ်၍၊ ခုဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုကဲ့သို့၊ ဧကော၊ တယောက်ထည်း၊ စ
 ရေ၊ ကျင့်ရာ၏၊ ရာဂဉ္စ၊ ရာဂကိုထည်းကောင်း၊ ဒေါသဉ္စ၊ ဒေါသကိုထည်း
 ကောင်း၊ မောဟဉ္စ၊ မောဟကိုထည်းကောင်း၊ ပဟာယ၊ ပယ်၍၊ သံယောဇ
 နာနိစ၊ သံယောဇဉ်တို့ကိုထည်း၊ ပဒါလပိတုာန၊ ဗျက်ဆီးပြီး၍၊ ဇိဝိတသင်္ခ
 ယဋ္ဌိ၊ အသက်၏ကုန်ခြင်း၌၊ အသန္တသံ၊ ထိတ်လန့်ခြင်းမရှိသည်ဖြစ်၍၊ ခုဂ္ဂဝိ
 သာဏကပ္ပေါ၊ ကြံ့ချိုနှင့်အတူ၊ ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ ၊
 မိတ္တာ၊ အဆွေခင်ပွန်းတို့သည်၊ ကာရုဏတ္တာ၊ မိမိ၏အကျိုးကိုရခြင်းဟု
 သောအကြောင်းကြောင့်၊ တဇန္တိ၊ ထည်းကပ်ကုန်၏၊ သေဝန္တိ စ၊ မှီဝဲထည်း
 မှီဝဲကုန်၏၊ နိတ္တာရဏာ၊ မိမိအကျိုးကိုရခြင်းဟုသော အကြောင်းမရှိကုန်
 သော၊ မိတ္တာ၊ အဆွေခင်ပွန်းတို့ကို၊ အဇ္ဇ၊ ယခု၊ ဒုလ္လဘာ၊ ရှောင်ခဲကုန်၏၊ အဇ္ဇ၊
 ယခု၊ မနုဿာ၊ လူတို့သည်၊ အတ္တတ္ထပညာ၊ မိမိအကျိုးကိုသာမြင်သောပ
 ညာရှိကုန်၏၊ အသုစိ၊ မစင်ကြယ်သောကာယကံစသည်ရှိကုန်၏၊ တေဟံ၊
 ထိုသူတို့မှ၊ နိဗ္ဗိန္ဒော၊ ပြီးငွေသည်ဖြစ်၍၊ ခုဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုကဲ့သို့၊
 ဧကော၊ တယောက်ထည်း၊ စရေ၊ ကျင့်ရာ၏၊ ၊ ခုဂ္ဂဝိသာဏသုတ္တံ၊ ခုဂ္ဂဝိ
 သာဏသုတ်ထည်း

☞ ဘန္တေ၊ အရှင်ဘုရားကသာပ၊ ဣဒံသုတ္တံ၊ ဤကထိဘာရုစ္စါဇသုတ်ကို၊ မေ
 မယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သန္တိကာ၊
 အထံတော်မှ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံ သုတံ၊ အဘယ်သို့ကြား
 လိုက်ရသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ မဂဓေသု၊ မဂဓတိုင်းတို့၌၊ ဒက္ခိဏဂိရိသို့၊ ဒက္ခိဏဂိရိဇနပုဒ်၌၊ ဧက
 နာဇ္ဇာယ၊ ဧကနာဇ္ဇမည်သော၊ ပြာဟ္မဏဂါမေ၊ ပုဏ္ဏားရှာ၌၊ ဝိဟရတိ၊ နေ
 တော်မူ၏၊ တေနခေါပနသမယေန၊ ထိုအခါ၌၊ ကထိဘာရုစ္စါဇသော၊ ကထိဘာ
 ရုစ္စါဇအနွယ်၌ဖြစ်သော၊ ပြာဟ္မဏဿ၊ ပုဏ္ဏားအား၊ ဝပ္ပကာလေ၊ စိုက်ပျိုးရာ
 ကာလ၌၊ ပဉ္စမတ္တာနိနင်္ဂလသတာနိ၊ ငါးရာအတိုင်းအရှည်ရှိကုန်သောထွန်
 တုံးတို့ကို၊ ပယုတ္တနေိ၊ ဟွဉ်အပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အထခေါ၊

ထိုအခါ၌၊ဘဝဝါ၊မြတ်စွာဘုရားသည်၊ ဝုတ္တနသမယံ၊နံနက်အခါ၌၊ နိဝါသေ
ထွာ၊သင်းပိုင်ကိုပြင်ဝတ်ဝတ်တော်မူ၍၊ပတ္တစိဝရံ၊သပိတ်သင်္ကန်းကို၊အာ
ဒါယ၊ယူတော်မူ၍၊ယေန၊အကြင်အရပ်၌ကယ်တာရုဒ္ဓါဇာယ၊ကယ်တာရ
ဒ္ဓါဇာနွယ်၌ဖြစ်သော၊ ဗြာဟ္မဏာယ၊ပုဏ္ဏား၏၊ ကမ္မန္တော၊အမှုသစ်စီရင်ရာ
အရပ်သည်၊အတ္ထိ၊ရှိ၏၊တေနထိုအမှုသစ်စီရင်ရာအရပ်သို့၊ဥပသကံမိ၊ကပ်
တော်မူ၏၊တေနခေါပနသမယေန၊ထိုအခါ၌ကယ်တာရုဒ္ဓါဇာယ၊ကယ်တာရ
ဒ္ဓါဇာနွယ်၌ဖြစ်သော၊ဗြာဟ္မဏာယ၊ပုဏ္ဏား၏၊ ပရိဝေသနာ၊ကျေးမွေးရာ
ဖြစ်သောအိမ်သည်၊ပဝတ္ထိ၊ရှိသည်ဖြစ်၏၊အထခေါ၊ထိုအခါ၌၊ဘဝဝါ၊မြတ်
စွာဘုရားသည်၊ယေန၊အကြင်အရပ်၌၊ ပရိဝေသနာ၊ကျေးမွေးရာဖြစ်သော
အိမ်သည်၊အတ္ထိ၊ရှိ၏၊တေနထိုအိမ်ရှိရာအရပ်သို့ဥပသကံမိ၊ကပ်တော်မူ
၏၊ဥပသကံမိတွာ၊ကပ်တော်မူ၍၊ဧကမန္တံ၊သင့်တင့်လျော်ပတ်သောအရပ်
၌၊အဋ္ဌာသိ၊ရပ်တော်မူ၏၊ကယ်တာရုဒ္ဓါဇော၊ကယ်တာရုဒ္ဓါဇာနွယ်ရှိသော
ဗြာဟ္မဏော၊ပုဏ္ဏားသည်၊ဝိဇ္ဇာယ၊ထွမ်းအထိုငှါ၊ ဌိတံ၊ရပ်တော်မူသော၊
ဘဂဝန္တံ၊မြတ်စွာဘုရားကို၊အဒ္ဓသာခေါ၊မြင်သည်သာလျှင်တည်း၊ ဒိဿာ
န၊မြင်ပြီး၍၊ဘဂဝန္တံ၊မြတ်စွာဘုရားကို၊ဧထံဝစနံ၊ဤစကားကို၊အဝေါစ၊
ဆို၏၊ကိံအဝေါစ၊အဘယ်သို့ဆိုသနည်း၊သမဏ၊ရှင်ရဟန်း၊ခေါ၊စင်စစ်၊
အဟံ၊ငါသည်၊ကသာမိ၊ထွန်လည်းထွန်၏၊ဝပါမိစ၊စိုက်ပျိုးလည်းစိုက်ပျိုး
၏၊ကယ်တွာစ၊ ထွန်ပြီး၍လည်းကောင်း၊ ဝပိတွာစ၊ စိုက်ပျိုးပြီး၍လည်း
ကောင်း၊ သုဇ္ဈာမိ၊စား၏၊သမဏ၊ ရှင်ရဟန်း၊ဝံတွမ္မိ၊ရှင်ရဟန်းသည်လည်း၊
ကသသခုစ၊ ထွန်လည်း ထွန်ထော၊ ဝပုထသုစ၊ စိုက်ပျိုးလည်း စိုက်ပျိုး
သော၊ ကယ်တွာစ၊ ထွန်ပြီး၍လည်းကောင်း၊ ဝပိတွာစ၊ စိုက်ပျိုးပြီး၍
လည်းကောင်း၊ သုဇ္ဈာဟိ၊စားသော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဗြာ
ဟ္မဏ၊ပုဏ္ဏား၊ အဟန္တိခေါ၊ ငါသည်လည်း၊ ကသာမိစ၊ ထွန်လည်းထွန်
၏၊ ဝပါမိစ၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ကယ်တွာစ၊ ထွန်ပြီး၍ လည်း
ကောင်း၊ဝပိတွာစ၊စိုက်ပျိုးပြီး၍လည်းကောင်း၊သုဇ္ဈာမိ၊စား၏၊ဣတိ၊ဤသို့၊
အဝေါစ၊မိန့်တော်မူ၏၊ခေါပန၊စင်စစ်၊မယံ၊ငါတို့သည်၊ဘောတောဂေါတ
မဿ၊အရှင်ဂေါတမ၏၊ယုဂံဝါ၊ထမ်းပိုးကိလည်းကောင်း၊ နဂီလံဝါ၊ထွန်
တုံးကိုလည်းကောင်း၊ဖာလံဝါ၊ထွန်သွားကိုလည်းကောင်း၊ ပါစနံဝါ၊နှင်ထံ
ကိုလည်းကောင်း၊ ဗလိဗဒ္ဓေဝါ၊ခွားထားတို့ကိုလည်းကောင်း၊ နပဿ၊ခမ၊
မမြင်ကုန်၊အထစပန၊ထိုသို့မမြင်ပါတဲလျက်၊ ဘဝံဂေါတမော၊အရှင်ဂေါ
တမသည်၊ ဗြာဟ္မဏ၊ပုဏ္ဏား၊ အဟံမိခေါ၊ငါသည်လည်း၊ ကသာမိစ၊ထွန်

လည်းထွန်၏။ ဝပါမိစ၊ စိုက်ပျိုးထည်းစိုက်ပျိုး၏။ ကသိတွာစ၊ ထွန်ပြီး၍
 ထည်းကောင်း၊ ဝပိတွာစ၊ စိုက်ပျိုးပြီး၍ထည်းကောင်း၊ ဝရဉ္စာမိ၊ စား၏။ ဣတိ၊
 ဤသို့၊ အာဟာ၊ ဆိုကားဆို၏။ အထေခေါ၊ ထိုအခါ၌၊ ကထိဘာဝရစ္ဆ၊ ဇေးကထိ
 ဘာဝရစ္ဆ၊ အနွယ်၌ဖြစ်သော၊ ပြာဟ္မကော၊ ပုဏ္ဏားသည်၊ ဘဂဝန္တံ၊ မြတ်စွာ
 ဘုရားကို၊ ဂါထာယ၊ ဂါထာဖြင့်၊ အဇ္ဈဘာသိ၊ ရွတ်ဆို၏။ ကိံ အဇ္ဈဘာသိ၊
 အဘယ်သို့ရွတ်ဆိုသနည်း။ တောဂေါတမ၊ ဒိုအရှင်ဂေါတမ၊ တံ၊ သင်သည်
 ကသေကော၊ လယ်ထွန်သောယောကျ်ားဟူ၍၊ ပရိဇာနာသိ၊ ပန်ခံ၏။ တေ၊
 သင်၏။ ကသိ၊ ထမ်းပိုးထွန်တုံးစသော လယ်ထွန်အသောက် အညိုကို၊
 နပယာသိ၊ ငါမမြင်၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ တေ၊ သင်၏။ က
 သိ၊ လယ်ထွန်အသောက်အညိုပြည့်စုံသည်ကို၊ ဇာနေမု၊ ငါတို့ထိရကုန်ရာ
 ၏၊ ပုစ္ဆိတော၊ ငါတို့မေးအပ်သောသင်သည်၊ နော၊ ငါတို့အား၊ တထာ၊ ထိုအ
 ခြင်းဖြင့်၊ ကသိ၊ လယ်ထွန် အသောက်အညို ပြည့်စုံသည်ကို၊ ဗြူဟိ၊ ဆို
 ဘော်မူလော၊ သဒ္ဓါ၊ သဒ္ဓါတံရားသည်၊ မေ၊ ငါ၏၊ ဝိဇံ၊ မျိုးစေ့တည်း။ မေ၊
 ငါ၏၊ တပေါ၊ ဣန္ဒြေကိုစောင့်ခြင်းသည်၊ ဝဗ္ဗိ၊ မိုးရွာခြင်းတည်း။ ပညာ၊ လော
 ကီထောကုတ္တရာပညာသည်၊ မေ၊ ငါ၏၊ ယဂနဂ်ထံ၊ ထမ်းပိုးထွန်တုံးတည်း။
 ဟိရိ၊ ကာယဒုရိက်စသည်တို့မှရှက်ခြင်းစက်ဆုပ်ခြင်းသည်။ မေ၊ ငါ၏၊ ဤ
 သာ၊ ထွန် သန်တည်း။ မေ၊ ငါ၏၊ မနော၊ သမာဓိပိတ်သည်။ ယောတ္တံ၊ ကြီးသည်။
 ဟောတိ၊ ဖြစ်၏။ မေ၊ ငါ၏၊ သတိ၊ မမေ့မလျော့သော အောက်မေ့ခြင်းကက္ခ
 ဏာရှိသောသတိသည်။ ဖာထပါစနံ၊ ထွန်သွားနှင်တံသည်။ ဟောတိ၊ ဖြစ်၏။
 ကာယဂုတ္တော၊ ကာယစွါရန္တိကျူးခြင်းကိုစောင့်သည်။ ဝပိဂုတ္တော၊ ပစိစွါရန္တိ
 ထွန်ကျူးခြင်းကိုစောင့်သည်။ ဟောတိ၊ ဖြစ်၏။ အာဟာဓေ၊ အာဟာရန္တံ၊ ယ
 တော၊ ပြုစင်စွာစောင့်စည်သည်။ ဟောတိ၊ ဖြစ်၏။ ဥဒရေ၊ ပမ်း၌၊ ယတော၊ အ
 တိုင်းအရှည်သုံးဆောင်သည်ဖြစ်၍စောင့်စည်းသည်။ ဟောတိ၊ ဖြစ်၏။ သစ္စံ
 သစ္စေန၊ မှန်သောဝပိသစ္စာဖြင့်၊ ဝိသံဝါဒနံ၊ ချွတ်ယွင်းသောစကားကိုဆို
 ခြင်းကို၊ နိဒါနံ၊ ဖြတ်ခြင်းကို၊ ကရောမိ၊ ပြု၏။ မေ၊ ငါ၏၊ သောရစ္စံ၊ ကောင်း
 သောတင့်တယ်သောနိဗ္ဗာန်၌မွေ့လျော်သောသူ၏အဖြစ်တည်းဟူသောအ
 ရဟတ္တဖိုလ်သည်။ ပမောစနံ၊ ယောဂဘိဝုလွတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
 မေ၊ ငါ၏၊ ဓရဓောရယံ၊ အပြီးကိုဆောင်သော နွားထားဟု ဆိုအပ်သောနွား
 သည်။ ဝိရိယံ၊ ထုံ့ ထပြုခြင်းသည်။ ယောဂက္ခေမာမိဝါဟနံ၊ ယောဂထေးပါး
 ဖြင့်ဘေးမရှိသောနိဗ္ဗာန်သို့ ရှေးရှုဆောင်လျက်၊ အနိဝတ္တန္တံ၊ မဆုတ်မနှစ်
 သည်ဖြစ်၍၊ ဝတ္တတိ၊ သွား၏။ ကပ္ပံ၊ အဘယ်သို့၊ ဝတ္တတိ၊ သွားသနည်း။ ယတ္ထ၊

အကြွင်းအရစ်၌၊ ဂစ္ဆာသွား၍၊ နသောစတိ၊ မပိုးရိပ်၊ တတ္ထ၊ ထိနိဗ္ဗာန်သို့၊
ဂစ္ဆတိ၊ သွား၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေ၊ ဤသို့သော အခြင်းအရာဖြင့်၊ ဇ
သာကထိ၊ ဤသို့သောလယ်ထွန်ခြင်းကို၊ မယာ၊ ငါသည်၊ ကဋ္ဌာ၊ ထွန်အပ်
ထေပြု၊ မေ၊ ငါ၏သာကထိ၊ ထိုလယ်ထွန်ခြင်းသည်၊ အမတဖလာ၊ နိဗ္ဗာန်ဟု
သောအကျိုးရှိ၏၊ ယောကောပိ၊ တစ်တယောက်သောသူသည်၊ ဇေတံကထိံ၊
ထိုလယ်ထွန်ခြင်းကို၊ ကံသတိ၊ လယ်ထွန်၍၊ သောသဗ္ဗော၊ ထိုအထုံးစုံသော
သူသည်၊ ဇေတံကထိံ၊ ထိုလယ်ထွန်ခြင်းကို၊ ကထိက္ခာန၊ လယ်ထွန်၍၊ သဗ္ဗ
ဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲအပေါင်းမှ၊ ပရဂ္ဂထ၊ လွတ်၏။ ဣတိ၊ ဤသို့၊ အ
ဂေါစ၊ မိန့်တော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ ကထိဘာပုစ္ဆါဇော၊ ကထိဘာပုစ္ဆါ
အအံ့ယံ၌ဖြစ်သော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ မဟတိယာ၊ အဖိုးများစွာ
ထိုက်သော၊ ကံသပါတိယာ၊ ရွှေရွက်၌၊ ပါယာသံ၊ နို့၊ စာနာကို၊ ဝနေတွာ၊
စုံ၊ စုံ၊ တက်သည်ကိုဖြစ်စေ၍၊ ဘဂဝတော၊ မြတ်စွာထုရားအား၊ ဥပနာမေထိ၊
ကပ်၏၊ ကိန္တိ၊ အဘယ်သို့၊ ဝံတွာ၊ ဆို၍၊ ဥပနာမေထိ၊ ကပ်သနည်း၊ ဘဝံဂေါ
တမော၊ အရှင်ဂေါတမသည်၊ ပါယာသံ၊ နို့၊ စာနာကို၊ ဘုဂ္ဂထ၊ ဘုဉ်းပေးတော်
မူပါထော၊ ဘဝံ၊ အရှင်သည်၊ ကသာကော၊ လယ်ထွန်ယောက်ျားပေတည်း၊
ဟိ၊ ထိုစကားသင့်စွာ၊ ယံယသ္မာ၊ အကြင်ကြောင့်၊ ဘဝံဂေါတမော၊ အရှင်
ဂေါတမသည်၊ အမတပ္ပထံ၊ နိဗ္ဗာန်တည်းဟူသောအကျိုးရှိသော၊ ကထိံ၊
လယ်ထွန်ခြင်းကို၊ ကသတိ၊ လယ်ထွန်တော်မူပေ၏။ ဣတိ၊ ဤသို့၊ အဂေါစ၊
ထျှောက်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ မေ၊ ငါသည်၊ ဂါထာဘိဂီတံ၊ ဂါထာတို့ကို
ဆို၍ရအပ်သော ဘောဇဉ်သည်၊ အဘောဇနေယျံ၊ စားခြင်းငှါထိုက်သည်
မဖြစ်၊ သေခန္ဓော၊ ဤသို့ဂါထာဖြင့်ဆို၍ ရအပ်သောဝတ္ထုကို စားခြင်းသ
ဘောသည်၊ သမ္ဘာသတံ၊ ကောင်းစွာအာဇီဝ၏ စင်ခြင်းကိုရှုမြင်တုန်သော။
ဗုဒ္ဓါနံ၊ မြတ်စွာထုရားတို့၏၊ နေဗ္ဗော၊ သဘောမဟုတ်၊ ဗုဒ္ဓါ၊ ထုရားတို့သည်၊
ဂါထာဘိဂီတံ၊ ဂါထာကိုဆို၍ရအပ်သောဘောဇဉ်ကို၊ ပနုဒန္တိ၊ ပယ်တော်
မူကုန်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခမ္မေ၊ အာဇီဝ၏စင်ခြင်းသဘောသည်၊ သတိ၊
ရှိသော်၊ သောဝေနာ၊ ရှာဖွေခြင်းသည်၊ ဝုတ္တိ၊ ထုရားတို့၏အသက်မွေးခြင်း
တည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝုညပေက္ခာသံ၊ ကောင်းမှုကို အလိုရှိသော၊
ထော၊ သင်၏၊ ခေတ္တမ္ပိ၊ လယ်၌၊ ယံ၊ အကြင်ထမင်းအပျော်သည်၊ ဟောတိ၊
ရှိ၏၊ အညောနု၊ ပါယာသမုတပါးသော၊ တံတေနအန္ဓေနနစ၊ ထိုထမင်းဖြင့်
လံည်းကောင်း၊ တံတေနပါနေနစ၊ ထိုအပျော်ဖြင့်လည်းကောင်း၊ တံ၊ သင်
သည်၊ ကေဝလိနံ၊ အံ့စိုးစုံသောဂုံတံဖြင့်ဖြူထသော၊ မဟောထိံ၊ မြတ်သော



သီ သစသောကျေးဇူးအပေါင်းကိုရှာပြီးထသော၊ ကုက္ကုတ္တရူပသန္တံ၊ သက်
 ခြေထွပ်ခြင်းစသောငြိမ်းပြီးသော ကုက္ကုတ္တရူပသော၊ ဝိတာသဝံ၊ ကုန်ပြီး
 သောအာသဝေါရှိသောရဟန္တာကို၊ ဥပဗ္ဗဟယသု၊ မြတ်နိုးတနာလုပ်ကျွေး
 သော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဟ၊ ဟောသော်မူ၏၊
 ဘောဂေါတမ၊ အရှင်ဂေါတမ၊ အထ၊ ထိုသို့ပါယာသကိမခံသည်ရှိသော်၊
 ကဿစ၊ အထပ်သူအားထည်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဣဓံပါယာသံ၊ ဤနို့
 စာနာကို၊ ဒန္တိ၊ ပေးရအံ့နည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တေ၊ ဝုတ္တားကကျောက်သည်ရှိ
 သော်၊ ဗြာဟ္မဏ၊ ဝုတ္တား၊ သဒေဝကော၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သ
 မာရကော၊ မာရမင်းပြည်နှင့်တကွသော၊ သဗြဟ္မကော၊ ဗြဟ္မပြည်နှင့်တကွ
 သော၊ စောကော၊ ဩကာသလောကန္တိလည်းကောင်း၊ သဿမဏဗြာဟ္မဏိ
 ယာ၊ သာသနာတော်၏သန်ကျင်တက်ဖြစ်သောရဟန်းဝုတ္တားနှင့်တကွသော
 သဒေဝမနုဿာယ၊ သမ္ဗုတိနတ်တည်းဟူသောမင်းကြွင်းသောလူနှင့်တကွ
 သော၊ ပဇာယ၊ သတ္တစောကန္တိလည်းကောင်း၊ တထာဂတဿဝါ၊ မြတ်စွာ
 ဘုရားကိုလည်းကောင်း၊ တထာဂတဿဝကဿဝါ၊ မြတ်စွာဘုရားတပည့်
 သားကိုလည်းကောင်း၊ အညတြ၊ ထား၍၊ ယဿ၊ အကြင်သူအား၊ ဘုတ္တော၊
 စားအပ်ပြီးသော၊ သောပါယာသော၊ ထိုနို့ စာနာသည်၊ သ ဗ္ဗာ၊ ကောင်းစွာ၊
 ပရိတာမံ၊ ကြေခြင်းသို့၊ ဝုတ္တေယျ၊ ရောက်ရာ၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါဘုရား
 သည်၊ နခေါပဿာမိ၊ မြင်တော်မမူ၊ ဗြာဟ္မဏ၊ ဝုတ္တား၊ တေနဟိ၊ ထိုကြောင့်
 သာလျှင်၊ တံ၊ သင်သည်၊ တံပါယာသံ၊ ထိုနို့ စာနာကို၊ အပ္ပဟရိတေဝါ၊ မိမ်း
 သောမြက်မရှိရာ၌သော်လည်း၊ ဝုတ္တေဟိ၊ စွန့်စေသော၊ အပ္ပါဏကော၊ ဝိုးမရှိ
 သော၊ ဥဒကေဝါ၊ ရေ၌သော်လည်း၊ ဩဝိလာပေဟိ၊ မျှောလော၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ မိန့်တော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ ကသိတာ၊ မုနွါဇော၊ ကသိတာရ
 ခွါစ အနွယ်ဖြစ်သော၊ ဗြာဟ္မဏော၊ ဝုတ္တားသည်၊ တံပါယာသံ၊ ထိုနို့ စာနာ
 ကို၊ အပ္ပါဏကော၊ မိုးမရှိသော၊ ဥဒကော၊ ရေ၌၊ ဩဝိလာပေသိ၊ မျှော၏၊ အထ
 ခေါ၊ ထိုအခါ၌၊ ဥဒကော၊ ရေ၌၊ ပက္ခိတော၊ ပစ်ချအပ်သော၊ သောပါယာသော၊
 ထိုနို့စာနာသည်၊ ဝိပိဋ္ဌာယတိ၊ မိပ်မိပ်မြည်၏၊ ဝိပိဋ္ဌာယတိ၊ မိပ်မိပ်အသံကို
 ဖြစ်စေ၏၊ သံဂူပါယတိ၊ လက်ဝန်းကျင်မှအခိုးထွက်၏၊ သမ္ဗုဂူပါ ယတိ၊
 ထက်ဝန်းကျင်မှအလျှံထွက်၏၊ သေယျထာဝိနာမ၊ ဥပမာမည်သည်ကား၊ ဒိ
 ပသံ၊ တနေ့ပတ်လုံး၊ သန္တုတ္တော၊ ကောင်းစွာပူစေအပ်သော၊ အယောဂုဇ္ဇော၊
 သံတွေခဲသည်၊ ဥဒကော၊ ရေ၌၊ ပက္ခိတ္တော၊ ထည့်အပ်သည်ရှိသော်၊ ဝိပိဋ္ဌာယ
 တိယထာ၊ မိပ်မိပ်မြည်သကဲ့သို့၊ ဝိပိဋ္ဌာယတိယထာ၊ မိပ်မိပ်အသံကိုဖြစ်

ဧဝံသန္တံသိ၊ သံဂူပါယတိယထာ၊ ထက်ဝန်းကျင်မှအနီးထွက်သကဲ့သို့၊ သ
 မ္ပူပါယတိယထာ၊ ထက်ဝန်းကျင်မှအလျှံထွက်သကဲ့သို့၊ ဧဝမေဝ၊ ဤအ
 တုသာယျင်၊ ဥဒကော၊ ရေ၌၊ ပက္ခိတ္တော၊ ပစ်ချအပ်သော၊ သေပေါယာသော၊
 ထိုနို့၊ စာနာသည်၊ ဗိစိစ္စုယတိ၊ မိတ်မိတ်ပြည်၏၊ ဝိစိစ္စုယတိ၊ မိတ်မိတ်အသံ
 ကိုဖြစ်စေ၏၊ သံဂူပါယတိ၊ ထက်ဝန်းကျင်မှအနီးထွက်၏၊ သမ္ပူပါယတိ၊
 ထက်ဝန်းကျင်မှအလျှံထွက်၏၊ အထခေါ၊ ထိုအခါ၌၊ ကသိတာဝရစ္ဆါ၊ ဧဝံ
 သိတာဝရစ္ဆါ၊ အနုယံဖြစ်သော၊ ဗြာဟ္မဏော၊ ဂုဏ္ဏားသည်၊ သံဝိဂ္ဂေါ၊ ထိတ်
 လန့်သည်ဖြစ်၍၊ လောမဟဋ္ဌဇာတော၊ ကြက်သည်းမွေးညှင်းထသည်ဖြစ်
 ၍၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊
 တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်၏၊ ဥပသင်္ကမိတ္တာ၊ ကပ်ပြီး၍၊ ဘဂဝ
 တော၊ မြတ်စွာထုရား၏၊ ပါဒေသု၊ ခြေတို့၌၊ ထိရသာ၊ ဦးဖြင့်၊ နိပတိ၊ တွေ၊ ဝပ်
 ၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်
 ၍၊ ကိံ၊ အဝေါစ၊ အဘယ်သို့ယျောက်သနည်း၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အ
 ဘိက္ခုန္တံ၊ အလွန်နှစ်သက်ဘွယ်ရှိစွာ၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ နိက္ခုဇ္ဇိ
 တံဝါ၊ အနီးရှောက်၍ထားအပ်သောဝတ္ထုကိုလည်း၊ ဥတ္တုဇ္ဇေယျသေယျထာ
 ပိ၊ ထွန်းရာသကဲ့သို့ လည်းကောင်း၊ ပဒိစ္ဆန္တံဝါ၊ မြက်သစ်ရှက် စသည်ဖြင့်ဖုံး
 ထွမ်းအပ်သောဝတ္ထုကိုလည်း၊ ဝိဝရေယျသေယျထာပိ ဖွင့်ထွက်ရာ သကဲ့
 သို့လည်းကောင်း၊ ရဋ္ဌသာဝါ၊ ခရီး၌တွေ့ရသောသူအားလည်း၊ မဂ္ဂံ၊ ခရီး
 ကို၊ အာပိက္ခေယျသေယျထာပိ၊ ကြားရာသကဲ့သို့ လည်းကောင်း၊ စက္ခုမ
 န္တော၊ မျက်စိအမြင်ရှိသောသူသည်၊ ခူပါနိ၊ အဆင်းတို့ကို၊ ဒက္ခန္တိ၊ မြင်ကုန်
 လတ္တံ၊ ဣတိ၊ ဤသို့၊ အန္ဓကာရေဝါ၊ အရိက်တိုက်၌လည်း၊ တေထပဇ္ဇေတံ၊
 ဆီမီးတံဆောင်ကို၊ ဝေရေယျသေယျထာပိ၊ ထွန်းညှိဆောင်ရာသကဲ့သို့၊
 ဧဝမေဝ၊ ဤအတုသာယျင်၊ ဘောတာဂေါတမေန၊ အရှင်ဂေါတမသည်၊
 အနေကပရိယာယေန၊ တပါးမကများစွာသောအကြောင်းဖြင့်၊ ဓမ္မော၊ တ
 ရားကို၊ ပကောသိတော၊ ပြုတော်မူပေ၏၊ သောတံဇသောအတံ၊ ထိုအကျွန်ုပ်
 သည်၊ ဘဂဝန္တံဂေါတမံ၊ အရှင်ဂေါတမကို၊ သဋ္ဌာနံ၊ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာ
 မိ၊ ဆည်းကပ်ပါ၏၊ ဓမ္မဉ္စ၊ တရားတော်မြတ်ကိုလည်းကောင်း၊ ထိက္ခုသံ
 စာဉ္စ၊ ရဟန်းအပေါင်းကိုလည်းကောင်း၊ သဇဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ
 ဆည်းကပ်ပါ၏၊ ဘဝံဂေါတမော၊ အရှင်ဂေါတမသည်၊ အဇ္ဇထဂ္ဂေ၊ ယနေ့
 အဘို့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ရှင်ပြည့်စုံသမျှကာလပတ်လုံး၊ သရ

☰

တံ၊ ကိုးကွယ်ရာဖြစ်သောရတနာသုံးပါးသို့၊ ဂတံ၊ ဆည်းကပ်သော၊ ဥပါ၊ သင်္ကံ၊ ဥပါသကာဟူ၍၊ ဝံ၊ အကျွန်ုပ်ကို၊ ဓာရေတု၊ မှတ်တော်မူပါ၊ အဟံ၊ အကျွန်ုပ်သည်၊ ဘောတောဂေါတမဿ၊ အရှင်ဂေါတမ၏၊ သန္တိကော၊ အထံတော်၌၊ ပဗ္ဗန္တံ၊ ရှင်အဖြစ်ကို၊ ယဘော သျံ၊ ရလိုပါ၏၊ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို၊ ယဘော သျံ၊ ရလိုပါ၏၊ ကသိဘာရန္တါဇော၊ ကကိဘာရန္တါဇ အမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ ဘဂပတော၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံတော်၌၊ ပဗ္ဗန္တံ၊ ရှင်အဖြစ်ကို၊ အလတ္ထဂေါ၊ ရပြီ၊ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို၊ အလတ္ထရပြီ၊ ခေါပန၊ စင်စစ်၊ အဗိဂ္ဂပသမ္ပန္နော၊ ရဟန်းပြု၍ မကြာမြင့် သေးသော၊ အာယသ္မာ ဘာရန္တါဇော၊ အရှင်ဘာရန္တါဇသည်၊ ဇေကာ၊ တယောံ အထည်းထည်း၊ ဝုပကဋ္ဌော၊ ဆိတ်ငြိမ်ရာသို့ကပ်သည်ဖြစ်၍၊ အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍၊ အာတာပီ၊ ကိလေသာကိုပူပန်စေတတ်သော လုံ့လရှိ သည်ဖြစ်၍၊ ပဟိဘဏ္ဍော၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍၊ ဝိ ဘရဏ္ဍော၊ နေသည်ရှိသော်၊ နိဗ္ဗိရံသေဝ၊ မကြာမီလျှင်၊ ယဿ၊ အကြင်အရဟတ္တဖိုလ်၏၊ အတ္ထာယ၊ အကျိုးငှါ၊ ကုယပုတ္တော၊ အမျိုးကောင်း သား ဘိုသည်၊ သမ္ပဒေဝ၊ ကောင်းစွာသာလျှင်၊ အဂါရသ္မာ၊ လူတောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ ရဟန်းတောင်၌၊ ပဗ္ဗန္တိ၊ ရဟန်းပြုကုန်၏၊ အနုတ္တရံ၊ အထူးမရှိသော၊ ဗြဟ္မစရိယပရိယောသာနံ၊ မဂ်ဟူသောမြတ်သောအကျင့်၏ အဆုံးရှိထသော၊ တံ၊ ထိုအရဟတ္တဖိုလ်ကို၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာယ၊ ထူးသော ဥာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္တံ၊ ပြည့်စုံစေ၍၊ ဝိ ဘာသိ၊ နေပြီ၊ ဝိ ဘာရဏ္ဍော၊ နေသော်လည်း၊ မေ၊ ငါအား၊ ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်၊ ဝိ ဘာ၊ ကုန်ပြီ၊ ဗြဟ္မစရိယံ၊ မဂ်တည်းဟူသောမြတ်သောအကျင့်ကို၊ မေ၊ ငါသည်၊ ဝုပိတံ၊ သုံးအပ်ပြီ၊ ကရဏီယံ၊ တဆွဲခြောက်ပါးအပြားရှိသော ကိစ္စကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထတ္ထာယ၊ ဤသို့အပြားရှိသော ယခုဖြစ်သော ခန္ဓာအစဉ်မှ၊ အပရံ၊ တပါးသော ခန္ဓာအစဉ်သည်၊ န အတ္တိ၊ မရှိ၊ ဣတိ၊ ဤသို့၊ အတ္တညာသိ၊ သိ၏၊ အာဟသ္မာဘာရန္တါဇော၊ အရှင်ဘာရန္တါဇသည်၊ အရဟတံ၊ အရဟန္တာနံ၊ ရဟန္တာပုဂ္ဂိုလ်တို့တွင်၊ အညတရာ၊ တပါးအဝင်အပါသည်၊ အဟောသိ၊ ခေါပန၊ ဖြစ်သည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ သုထံ၊ ကြားရလိုက်၏၊ ဘာရန္တါဇသုတ္တံ၊ ဘာရန္တါဇသုတ်တည်း။ ။

ရန်၊ သုရားရှင်၊ ဗဟုဘဝညံ့၊ ပြန်ပြောသောပညာရှိထသော၊ ဗုဒ္ဓံ၊

သံသီဗုဒ္ဓဖြစ်ထသော၊ ဓမ္မသာမိ၊ တရား၏ အရှင်ဖြစ်တော်မူ ထသော၊ ဝိတ
 တဿံ၊ ကင်းပြီးသော တဿံ၊ ဂရိယသော၊ ဗွိပဒုတ္တံ၊ အခြေနှစ်ချောင်းရှိ
 သော၊ ဗုဒ္ဓိ၊ ဖြစ်တော်မူသော၊ ဗုဒ္ဓိ၊ ဖြစ်ထသော၊ သာရထိနံ၊ ဆုံးမထတ်
 သော၊ သူတို့၏၊ ပဝရံ၊ အမြတ်ဖြစ်ထသော၊ တံ၊ အရှင်ဘုရားကို၊ အဟံ၊ အ
 ကျွန်ုပ်သည်၊ ပုစ္ဆာမိ၊ မေးပါ၏၊ ဝေသာကော၊ ဝေသာကန္တံ၊ သမဏာ၊ ရဟန်းတို့
 သည်၊ ကတိ၊ အဘယ်မျှတို့နည်း၊ ဣဗ္ဗံ၊ တောင်းပန်ပါ၏၊ တံ၊ ထိုအကြောင်း
 ကို၊ တံ၊ အရှင်ဘုရားသည်၊ ဗြူဟိ၊ ဟောပါလော့၊ ဣတိ၊ ဤသို့၊ ကမ္မာရ
 ပုတ္တော၊ ပန်းထိပ်သည်၏ သားဖြစ်သော၊ ရန္ဒော၊ ရန္တုသည်၊ ဘဂဝန္တံ၊ မြတ်
 စွာဘုရားကို၊ အဝေါစ၊ ဝျှောက်၏၊ «ရန္တု၊ ရန္တု၊ ဝေသာကော၊ ဝေသာကန္တံ၊
 စတ္တာရော၊ လေးပါးကုန်သော၊ သမဏာ၊ ရဟန်းတို့သည်၊ သန္တိ၊ ရှိကုန်၏၊
 ပဉ္စမံ၊ ငါးယောက်မြောက်သော ရဟန်းသည်၊ နုဗ္ဗတ္ထိ၊ မရှိ၊ တယော၊ သင်
 သည်၊ သက္ခိ၊ ဝုဋ္ဌော၊ များစွာပျောက်မေးအပ်သော၊ အဟံ၊ ငါသည်၊ ဧတေ၊ ဤ
 လေးယောက် သာ၊ ရဟန်းတို့ကို၊ အာရိကရောမိ၊ ထင်ရှားပြုအံ့၊ မဂ္ဂဇိနော
 စ၊ မဂ်မြင့်ကိလေသာတို့ကို အောင်ပြီးသော ရဟန်းသည်၊ ကောင်း၊ မဂ္ဂဒေသ
 ကောစ၊ သူတပါးတို့အား မဂ်ကိုဟောပြောတတ်သော ရဟန်းသည်၊ ကောင်း၊
 ယော၊ အကြင်ရဟန်းသည်၊ မဂ္ဂေ၊ မဂ်၌၊ ဇီဝတိ၊ အသက်ရှင်၏၊ သောစ၊
 ထိုရဟန်းသည်၊ ကောင်း၊ ယော၊ အကြင်ရဟန်းသည်၊ မဂ္ဂဒူဝိ၊ ဆန်ကျင်
 သော အကျင့်ဖြင့် မဂ်ကိုပျောက်၏၊ သောသမဇေတောစ၊ ထိုရဟန်း သည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဧဟေစတ္တာရော၊ ဤလေးယောက်ကုန်သော၊ သမ
 ဏာ၊ ရဟန်းတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဣတိ၊ ဤသို့၊ ဘဂဝေါ၊ မြတ်စွာဘုရား
 သည်၊ အာဟ၊ ဟောတော်မူပြီး၊ ကံ၊ အဘယ်ရဟန်းကို၊ မဂ္ဂဇိနံ၊ မဂ်မြင့်ကိ
 လေသာကို အောင်ပြီးသော ရဟန်းဟူ၍၊ ဗုဒ္ဓါ၊ မြတ်ဘုရားတို့သည်၊ ဝဒန္တိ၊
 ဟောတော်မူကုန်သနည်း၊ မဂ္ဂဒူဝိ၊ သူတပါးတို့အား မဂ်ကိုဟောကြား
 တတ်သော ရဟန်းသည်၊ ကထံ၊ အဘယ်သို့သော အခြင်း အရာအားဖြင့်၊ အ
 တုလျော၊ မနှိုင်းချိန်အပ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ သော၊ အကြင်ရဟန်း
 သည်၊ မဂ္ဂေ၊ မဂ်၌၊ ဇီဝတိ၊ အသက်ရှင်၏၊ တံ၊ ထိုရဟန်းကို၊ မေ၊ အကျွန်ုပ်
 သည်၊ ပုတ္တော၊ မေးအပ်သော အရှင်ဘုရားသည်၊ ဗြူဟိ၊ ဟောတော်မူပါ
 လော့၊ အထ၊ ထိုမှတပါး၊ ယော၊ အကြင်ရဟန်းသည်၊ မဂ္ဂဒူဝိ၊ မဂ်ကိုပျက်
 ၍တံပိ၊ ထိုရဟန်းကိုသည်၊ မေ၊ အကျွန်ုပ်အား၊ အာရိကရောမိ၊ ထင်ရှား
 ပြုတော်မူပါလော့၊ ဣတိ၊ ဤသို့၊ ကမ္မာရပုတ္တော၊ ပန်းထိပ်သည်၏ သားဖြစ်
 သော၊ ရန္ဒော၊ ရန္တုသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဝေါစ၊ ဝျှောက်

၏။ ယော၊ အကြင်ရဟန်းသည်။ တိဏ္ဍကထံကထော၊ ကူးမြောက်ပြီး
သောသို့ထောသို့လော ဟူသောယံမှားခြင်းရှိ၏။ ဝိသုဒ္ဓါ၊ ကင်းပြီးသော
မြားပြောင့်ရှိ၏။ နိဗ္ဗာနဘိရတော၊ နိဗ္ဗာန်၌အလွန်မွေ့လျော်၏။ အနန္တဂိဇ္ဈေ၊
ထရံထရကိုမျှ တဏှာအားဖြင့်မမက်မော၊ သဒ္ဓေငကသ၊ နတ်နှင့်တကွ
သော၊ သောကသလူများကို၊ နေတာ၊ ဆောင်တတ်၏။ တာဒိ၊ လောကဝံတ
ရားတို့ဖြင့်ဖောက်ပြန်ခြင်းမရှိ၊ တံသမတံ၊ ထိုရဟန်းကို၊ မပ္ပဇိနံ၊ မင်ဖြင့်ကိ
သေသာကို အောင်ပြီးသောရဟန်းဟူ၍၊ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊ ဝ
ဒန္တိ၊ ဟောတော်မူကုန်၏။ ပရေဝံ၊ နိဗ္ဗာန်ကို၊ ဗရမန္တိ၊ ခပ်သိမ်းသောတ
ရားတို့ထက် မြတ်၏ဟူ၍။ ယော၊ အကြင်ရဟန်းသည်။ ဣဝ၊ ဤသဒသနာ
တော်၌၊ ဥာဟာ၊ ထိအပ်ပြီး၊ အက္ခာတိ၊ ပစ္စဝေက္ခနာဥာဏ်၏ အစွမ်းအားဖြင့်
ဟောကြားတတ်၏။ ဝိဘဇတိ၊ ဝေဘန်တတ်၏။ ဣဝေဝ၊ ဤသဒသနာ၌သျှင်၊
ဓမ္မံ၊ နိဗ္ဗာန်တရားကို၊ အက္ခာတိ၊ သူတပါးတို့အားကြားတတ်၏။ ဓမ္မံ၊ မင်တ
ရားကို၊ ဝိဘဇတိ၊ သတိပဋ္ဌာန်စသော အားဖြင့်ဝေဘန်တတ်၏။ ကင်္ခိ၊ သိဒ္ဓံ၊
သူတပါးတို့၏ယံမှားကိုဖြတ်တတ်ထသော၊ မုနိ၊ ဥာဏ်နှင့်ပြည့်စုံထသော၊
အနေဇံ၊ တဏှာကင်းထသော၊ တံ၊ ထိုရဟန်းကို၊ ဘိက္ခုနံ၊ ရဟန်းတို့တွင်၊
ဒုတိယံ၊ နှစ်ယောက်မြောက်သော၊ မဂ္ဂဒေဝီ၊ မင်ကိုဟောညွှန်ပြတတ်သော
ရဟန်းဟူ၍၊ အာဟု၊ ဆိုကုန်ပြီ။ ယော၊ အကြင်ရဟန်းသည်၊ ဓမ္မပဒေ၊
နိဗ္ဗာန်၏အကြောင်းဖြစ်ထသော၊ သုဒ္ဓေသိတေ၊ နှစ်ပါးသောအဖို့သို့မကပ်
မူ၍ ကောင်းစွာဟောအပ်ထသော၊ မဂ္ဂေ၊ မင်၌၊ ဇိ-တိ၊ အသက်ရှင်၏။
သံယတော၊ သိသသံယမဖြင့် ကောင်းစွာစောင့်စည်း၏။ သတိမာစ၊ ကာ
ယစသည်တို့၌ မမှေ့မထျော့သောသတိရှိ၏။ အနဝဇ္ဇပဒါနိ၊ ဗောဓိပက္ခိယ
ဓမ္မဟုဆိုအပ်ကုန်သောအပြစ်မရှိကုန်သောအတို့တို့ကို၊ သေဝမာနော၊ ဘာ
ဝနာသေဝနအားဖြင့်မြှင့်၏။ တံ၊ ထိုရဟန်းကို၊ ဘိက္ခုနံ၊ ရဟန်းတို့တွင်၊ ထတိ
ယံ၊ သုံးယောက်မြောက်သော၊ မဂ္ဂဇိဝိ၊ မင်၌အသက်ရှည်သောရဟန်းဟူ၍၊
အာဟု၊ ဆိုကုန်၏။ ယော၊ အကြင်ဒုသိထရဟန်းသည်၊ သုဗ္ဗတာနံ၊ ကောင်း
သောအကျင့်ဝတ်ရှိကုန်သော ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့၏။ ဆဒနံ၊
ထောက်ပတ်သော အဝတ်ကို၊ ကတ္တာန၊ ဝတ်သည်ကို ပြု၍၊ ပက္ခန္တိ၊ ရ
ဟန်းတို့၏အတွင်းသို့ဝင်၏။ ကုယဒ္ဓု၊ သကော၊ အမျိုးတို့၏ ကြည်ညိုခြင်း
ကိုမျက် ဆီးထတ်၏။ ပဂဗ္ဗော၊ ကာယပါဝဗ္ဗဖြင့်ကြမ်းတန်း ခြင်းရှိ၏။
မာယာဝီ၊ လွန်ကျူးအပ်ပြီးသော အပြစ်ကို ဖုံးထွမ်းခြင်းထက္ခကာရှိသော
လှည့်ပတ်ခြင်းရှိ၏။ အသံယတော၊ သိသသံယမဖြင့် ကောင်းစွာမစောင့်

စည်းပတ်ပါ။ သိသစသော အနှစ်မှကင်းသည်ဖြစ်၏။ မရူပေန၊ အရိယာတို့
 နှင့်လျှောက်ပတ်သော အပဋိတည်သော အသွင်မျှတည်းဖြင့်၊ မရုံစရေ နှော၊
 ကျင့်၏။ သောပုဂ္ဂထော၊ ထိုပုဂ္ဂိုလ်ကို၊ မဂ္ဂဒုဘိ၊ မဂ်ကိုဖျက်သော ရဟန်းဟူ
 ၍၊ ဝေဒိဘဗ္ဗော၊ သိအပ်၏။ ဂဟဋ္ဌော၊ လူဖြစ်သော၊ သုတဝါ၊ အကြား
 အမြင်ရှိသော၊ သပ္ပညော၊ ထိုရဟန်းတို့၏အထူးကိုသိသောပညာဖြင့်ပညာ
 ရှိသော၊ သောအရိယသာဝကော၊ အကြင်ထူးကောင်းတပည့်သည်၊ ဇေတစ၊ ဤ
 ထေးဇယာက်သောရဟန်းတို့ကိုလည်း၊ ပဒိုဝိဇ္ဇိ၊ ထိုးထွင်း၍သိ၏။ သဗ္ဗေ၊ ခပ်
 သိမ်းသောရဟန်းတို့သည်၊ နဇောဒိသာ၊ ဤပါပရဟန်းနှင့်တူသောသဘော
 မရှိကုန်၊ ဣတိ၊ ဤသို့၊ ဥတွာ၊ သိ၍၊ ဝိဟရတော၊ နေသော၊ တဿ၊ ထိုပညာရှိ
 သောသူ၏၊ သဒ္ဓါ၊ ရဟန်းကောင်းတို့နှင့်ယုံကြည်ခြင်းသည်၊ ဣတိ၊ ဤသို့၊ ပါပံ၊
 မကောင်းမှုကို၊ ကရောန္တံ၊ ပြုသောရဟန်းကို၊ ဒိသ္မာ၊ မြင်၍၊ နဟာပေတိ၊ မ
 ယုတ်စေ၊ တိ၊ သင့်စွာ၊ ကထံ၊ အဘယ်ကြောင့်၊ သုတဝါ၊ အကြားအမြင်နှင့်
 ပြည့်စုံသော၊ အရိယသာဝကော၊ ထူးကောင်းတပည့်သည်၊ အညံ၊ မဂ္ဂဒုဘိမှတ
 ပါးသော၊ အရုဋ္ဌံ၊ မဖျက်အပ်သော မဂ်ရှိသော ရဟန်းကို၊ ဒုဋ္ဌေန၊ ဖျက်အပ်
 သောမဂ္ဂဒုဘိရဟန်းနှင့်၊ သမံ၊ တူသည်ကို၊ ကရေယျ၊ ပြုရာအံ့နည်း၊ သုဒ္ဓိံ၊
 ကာသသမာစာရစသည်ဖြင့် စင်ကြယ်သော ရဟန်းကို၊ အသုဒ္ဓေန၊ ကာ
 သသမာစာရစသည်တို့ဖြင့် မစင်ကြယ်သော ဝေါဟာရမတ္တဖြင့်သမတ
 ဖြစ်သောသူနှင့်၊ သမံ၊ တူသည်ကို၊ ကရေယျ၊ ပြုရာအံ့နည်း၊ ဣတိ၊ ဤသည်
 လျှင်အပြီးတည်း၊ ၊ ရန္တုသုတ္တံ၊ ရန္တုသုတ်တည်း၊ ၊

☞ ဘန္တေ၊ အရှင်ထူးကောင်းကဿပ၊ မှုဒံသုတ္တံ၊ ဤပရာဘဝသုတ်ကို၊ မေမယာ၊
 အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာထူးကောင်း၏၊ သန္တိ၊ ကာ၊ အထံ
 တော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကံ၊ သုတံ၊ အထယ်သို့ကြားလိုက်
 ရသနည်း၊ ဧကံ၊ တပါးသော၊ သမပံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာထူးကောင်းသည်၊
 သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ဇေတဝနေ၊ ဇေတဝန်အမည်ရှိသော၊ အနာထ
 ဝိဇ္ဇိကဿ၊ အနာထဝိတ်သူဌေးသည်၊ ကာရိတေ၊ ဆောက်လုပ်စေအပ်
 သော၊ အာရာမေ၊ အရံ၌၊ ဝိဟရတိ၊ နေတော်မူ၏၊ အထခေါ၊ ထိုသို့နေတော်မူ
 သောအခါ၌၊ အညထရာ၊ မထင်ရှားသော၊ ဧဝံတော၊ နတ်သားသည်၊ အတိတ္တ
 န္ဓာယ၊ ညဦးယံလွန်ပြီးသော၊ ရတ္တိယာ၊ ညဉ့်သန်းခေါင်၌၊ အတိတ္တန္တဝတ္ထော၊
 အလွန်နှစ်လိုဘွယ်သောအဆင်းရှိသည်ဖြစ်၍၊ ကေဝထကပ္ပံ၊ အလုံးစုံထက်
 ဝန်းကျင်သော၊ ဇေတဝန်၊ ဇေတဝန်ကျောင်းထေရ်ကို၊ ဩဘာသေတွာ၊
 အရောင်ဖြင့်ထွန်းထင်းစေ၍၊ ယေနံ၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထူးကောင်း

သည်။ အတ္ထိ၊ ဂှိတော်မူ၏။ တေန၊ ထိုမြတ်စွာ ဆုရားဂှိတော်မူရာ အရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာ ဆုရားကို၊ အဘိပါဒေတွာ၊ ရှိသေစွာ ရှိခိုးပြီး၍၊ ဧကမန္တံ၊ သင့်တင့်လျောက် ပတ်သော အရပ်၌၊ အဋ္ဌာယံ၊ ရပ်၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊ ဝိကာခေါ၊ ရပ်ပြီးသော၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဘဂဝန္တံ၊ မြတ်စွာဆုရားကို၊ ဂါထာယ၊ ဂါထာဖြင့်၊ အတ္ထဘာသိ၊ နားတော်လျှောက် ၏၊ ကိံ အတ္ထဘာသိ၊ အဘတ်သို့ နားတော်လျှောက်သနည်း။ ဂေါတမ၊ ဂေါ တမအနွယ်ဖြစ်တော်မူသော မြတ်စွာဆုရား၊ ပါရာဘဝန္တံ၊ ပျက်စီးအံ့သော၊ ဝုရိသံ၊ ယောကျ်ားကို၊ မယံ၊ အကျွန်ုပ်တို့သည်၊ ပုစ္ဆမ၊ မေးလျှောက်ပါ ကုန်၏၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဘဝန္တံ၊ အရှင်ဆုရားကို၊ ပုစ္ဆံ၊ မေးလျှောက် ခြင်းငှါ၊ အာဂမာ၊ ထာကုန်၏၊ ပါရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်း ကား။ ကိံ ။ အဘတ်နည်း၊ ဣတိ၊ ဤသို့၊ အတ္ထဘာသိ၊ နားတော်လျှောက်၏၊ သုဝိဇာနော၊ အတတ်ပညာကို လိုလားသောသူသည်၊ တဝံ၊ အကျိုးစီးပွား များခြင်း၏အကြောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အဝိဇာနော၊ အတတ်ပညာကို မလိုလားသောသူသည်၊ ပရာဘဂေါ၊ အကျိုးစီးပွား ပျက်ပြားခြင်း၏ အ ကြောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သာလျှင်၊ ဧ တံ၊ ဤပျက် စီးခြင်း၏အကြောင်းကို၊ မယံ၊ ငါတို့သည်၊ ဝိဇာနာမ၊ သိပါကုန်၏၊ သော၊ ထို ပျက်စီးခြင်း၏အကြောင်းသည်၊ ပုစ္ဆမ၊ မေးခြင်းစွဲသော၊ ပါရာဘဝေါ၊ ပျက် စီးခြင်း၏အကြောင်းတည်း၊ ဘဂဝေါ၊ မြတ်စွာဆုရား၊ တံ၊ အရှင်ဆုရားသည်၊ ဒုတိယံ၊ နှစ်ခုမြောက်သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြူဟိ၊ ဟောတော် မူပါလော၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ပါရာဘဝတော၊ ပျက်စီးခြင်း၏၊ မု ခံ၊ အကြောင်းကား၊ ကိံ ။ အဘတ်နည်း၊ အသန္နော၊ မငြိမ်းသောကံယက်စ သည်တို့နှင့်ပြည့်စုံကုန်သောသူတို့ကို၊ အဿ၊ ထိုသူသည်၊ ဝိယာ၊ ချစ်အပ် ကုန် သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သန္တေ၊ သူတော်ကောင်းတို့ကို၊ ဝိယံ၊ ချစ်ခြင်း ကို၊ နကုရုတေ၊ မပြု၊ အသတံ၊ သူတော်မဟုတ်ယုတ်သောသူတို့၏၊ ဝေဋ္ဌံ၊ အ ပါယ်ထားကြောင်း မကောင်းသော အကုသလကမ္မပထ တရားတို့ကို၊ ရော စေတိ၊ နှစ်သက်၏၊ ထံ၊ ထိုသူ့ယုတ်ကိုချစ် သူတော်ပင်၍ သူညစ်တရားနှစ် သက်များခြင်းသည်၊ ပါရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း ဣတိ၊ ဤသို့သာလျှင်၊ ဧ တံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာနာမ၊ သိပါကုန်၏၊ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ ဒုတိယော၊ နှစ်ကြိမ် မြောက်သော၊ ပရာဘဂေါ၊ ပျက်စီးခြင်း၏အကြောင်းသည်၊ ဟောတိ၊ ဖြစ်

၏၊ ဘဝဝါ၊ မြတ်စွာထုရား၊ တွံ၊ ရှင်ပင်ထုရားသည်၊ တတိယံ၊ သုံးကြိမ်မြောက်
သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြဟ္မဟိ၊ ဟောတော်မူပါလော့၊ တတိယံ၊
သုံးကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်း
ကား၊ ကိံ၊ အဘယ်နည်း။ ယောနရော၊ အကြင်သူသည်၊ နိဒ္ဒါသိစီ၊ သွား
ထိုင်ရပ်လျောင်း၊ ရိယာပေါင်း၌ ပျောင်းပျောင်းမွေမွေ အိပ်ခြင်းအထွေရှိ
သည်လည်းကောင်း၊ သဘာဝသိစီ၊ ဖော်ပေါင်းအများ၊ ဝကားပြောခြင်း၌ အ
ထွေရှိသည်လည်းကောင်း၊ အနုဋ္ဌာတာစ၊ လုံ့ထကန်းခိုးကင်းစင်လျှိုး၍ နိုးကြား
ထကြွမရှိထွသည်လည်းကောင်း၊ အလသော၊ စင်စင်အမှန်လွန်ထက်သန်
သောဖျင်းရိခြင်းသည်လည်းကောင်း၊ ကောပေညာနော၊ အရှာထူပမာထွင်
စွာအမျက်ထွက်ထွေရှိသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ တံ၊ ထိုသွား
ထိုင်ရပ်လျောင်း၊ ရိယာပေါင်း၌ ပျောင်းပျောင်းမွေမွေ အိပ်ခြင်း အထွေစ
သည်သည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ ဣတိဟိ
ဤသို့သာလျှင်၊ ဧဝံ၊ ဤသွားထိုင်ရပ်လျောင်း၊ ရိယာပေါင်း၌ ပျောင်းပျောင်း
မွေမွေ အိပ်ခြင်း၊ အထွေအစ ရှိသောပျက်စီးခြင်း၏ အကြောင်းကို၊ ဝိဇာ
နာမ၊ သိပါကုန်၏၊ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ တတိယော၊
သုံးခုမြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊ ဘဝဝါ၊
မြတ်စွာထုရား၊ တွံ၊ အရှင်ထုရားသည်၊ စတုတ္ထံ၊ လေးကြိမ်မြောက်သော
ပျက်စီးခြင်း၏အကြောင်းကို၊ ဗြဟ္မဟိ၊ ဟောတော်မူပါလော့၊ စတုတ္ထံ၊ လေး
ကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား၊
ကိံ၊ အဘယ်နည်း၊ ယောနရော၊ အကြင်သူသည်၊ ဇိတ္တကံ၊ အိုမင်းထသော၊
ဝတယောဗ္ဗနံ၊ ပစ္စိမအရူယ်သို့ရောက်ထသော၊ မာထရံဝါ၊ အမိရင်းကို
လည်းကောင်း၊ ဝိဘရံဝါ၊ အထရင်းကိုလည်းကောင်း၊ ပဟု၊ မွေးခြင်း၌ စွမ်း
နိုင်သည်၊ သန္တော၊ ဖြစ်လျက်၊ နဘရတိ၊ မမွေးမြူ၊ တဿ၊ ထိုသူ၏၊ တံ၊ ထို
သို့မမွေးမြူခြင်းသည်၊ ပါရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်း
တည်း၊ ဣတိဟိ၊ ဤသို့သာလျှင်၊ ဧဝံ၊ ဤအမိအဘတို့ကို မမွေးခြင်းတည်း
ဟူသောပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာနာမ၊ သိပါကုန်၏၊ သော၊ ထိုမိ
ဘတို့ကိုမမွေးမြူခြင်းတည်းဟူသောပျက်စီးခြင်း၏အကြောင်းသည်၊ စတု
တ္ထော၊ လေးကြိမ်မြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏ အကြောင်း
တည်း၊ ဘဝဝါ၊ မြတ်စွာထုရား၊ တွံ၊ အရှင်ထုရားသည်၊ ပဉ္စမံ၊ ငါးကြိမ်
မြောက်သောပျက်စီးခြင်းအကြောင်းကို၊ ဗြဟ္မဟိ၊ ဟောတော်မူပါလော့၊ ပဉ္စမံ၊
ငါးကြိမ်မြောက်သောပါရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား

ကံ၊ အဘယ်နည်း၊ ယောနုရော၊ အကြင်သူသည်၊ ဗြဟ္မဏံဝါ၊ အပဂ္ဂိအဝံပြီး
 သောမကောင်း၊ မှုရှိသောစိကာသဝဗြဟ္မဏံကိုလည်းကောင်း၊ သမဏံဝါ၊
 ငြိမ်းစေအပ်ပြီးသောမကောင်း၊ မှုရှိသောရဟန်းကိုလည်းကောင်း၊ အညံ၊ သ
 မဏဗြဟ္မဏမှတစ်ပါးသော၊ ဝနိဗ္ဗကံဝါ၊ တစုံတယောက်သောယာစကောကို
 လည်းကောင်း။ မု ဟဝါဒေန၊ မဟုတ်သော စကားကိုဆို သဖြင့်၊ ဝဇ္ဇ
 ကိ၊ ထုည့်ပတ်ချွတ်ယွင်းစေ၏၊ တဿ၊ ထိုသူ၏၊ တံဝဉ္စနံ၊ ထိုထုည့်ပတ်
 ချွတ်ယွင်းစေခြင်းသည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်း
 ၉ တည်း၊ ဣတိ၊ ဤ သို့သာလျှင်၊ ဧဝံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာ
 နာမ၊ သိပါကုန်၏၊ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊
 ပဉ္စမော၊ ငါးကြိမ်မြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏ အကြောင်း
 တည်း၊ ဘဂဝါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊
 ဆဋ္ဌံ၊ ခြောက်ကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြူဟိ၊ ဟော
 တော်မူပါ၊ ဆဋ္ဌံ၊ ခြောက်ကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏
 မုခံ၊ အကြောင်းကား၊ ကံ၊ အဘယ်နည်း၊ ယုရိသော၊ ထောက်ျားသည်၊ ဗဟု
 တဝိက္ခာ၊ များစွာသောရွှေငွေပတ္တမြားရတနာရှိသည်ဖြစ်၍လည်းကောင်း၊
 သဟိ၊ ရှေ့သော၊ အသပြာ ရှိသည်ဖြစ်၍ လည်းကောင်း၊ သဘောဇနော၊
 များစွာသောဝဲနောက် ဟင်းလျှင်စားဝွယ်နှင့် ပြည့်စုံသည် ဖြစ်၍လည်း
 ကောင်း။ သာဇုနိ၊ ချိုမြိန်ကောင်းသောတောဇဉ်တို့ကို၊ ဧကော၊ တယောက်
 လည်းတည်း၊ ထုဉ္စ ကိ၊ စား၏၊ တဿ၊ ထိုသူ၏၊ တံ၊ ထိုသို့စားခြင်းသည်၊ ပ
 ရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ ၉ ဣတိ၊ ဤသို့သာ
 လျှင်၊ ဧဝံ၊ ဤပျက်စီးခြင်းအကြောင်းကို၊ ဝိဇာနာမ၊ သိပါကုန်၏၊ သောပရာ
 ဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ ဆဋ္ဌော၊ ခြောက်ကြိမ်မြောက်
 သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊ ဘဂဝါ၊ ဘုန်းတော်
 ကြီးသောမြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ သတ္တမံ၊ ခုနစ်ကြိမ်မြောက်
 သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါ၊ သတ္တမံ၊ ခုနစ်
 ကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား။
 ကံ၊ အဘယ်နည်း၊ ယောနုရော၊ အကြင်သူသည်၊ ဇာတိယဒ္ဓေါစ၊ အမျိုးမာန်
 ဖြင့်ခက်ထန် သည်လည်းကောင်း၊ ဓနယဒ္ဓေါစ၊ ဥစ္စာမာန်ဖြင့်ခက်ထန်သည်
 လည်းကောင်း၊ ဂေါတ္တ ယဒ္ဓေါစ၊ အနွယ်မာန်ဖြင့် ခက်ထန် သည်လည်း
 ကောင်း၊ ဟောတိ၊ ဖြစ်၏၊ သဉ္ဇာတိံ၊ မိမိ၏အမျိုးကိုလည်း၊ အတိမညတိ၊
 မထိခံ့မြင်ပြု၏၊ တဿနုရဿ၊ ထိုသူ၏၊ တံ၊ ထိုခက်ထန်ခြင်းမထိခံ့ပြုခြင်း

သည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ ၊ ဣတိဟိ၊ ဤသို့သာလျှင်၊ ဝတ္ထံ၊ အရှင်ဘုရားဟောတော်မူအပ်သော၊ ဧဝံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာနာမ၊ သိပါကုန်၏၊ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ သတ္တမော၊ ရန်ကြိမ်မြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊ ၊ ဘဂဝေါ၊ ဘုန်းတော်ကြီးသော၊ မြတ်စွာဘုရားထံ၊ အရှင်ဘုရားသည်၊ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား၊ ကိံ၊ အထယ်နည်း၊ ယောနုရော၊ အကြင်သူသည်၊ ဣတ္ထိရတ္ထောစ၊ မိန်းမကြူးသည်ဖြစ်၍လည်းကောင်း၊ သုရာရတ္ထောစ၊ သေသောကံခြင်းဖြင့်ကြူးသည်ဖြစ်၍လည်းကောင်း၊ အက္ခရတ္ထောစ၊ ကြွေအနံ့ကစားခြင်းဖြင့် ကြူးသည်ဖြစ်၍လည်းကောင်း၊ သဒ္ဓံသဒ္ဓံ၊ ရတိုင်းရတိုင်းပြီးသောဥစ္စာလက္ခဏာကို၊ ဝိနာသေတိ၊ ပျက်ဆီး၏၊ ဘဿ နရဿ၊ ထိုယောကျ်ား၏တံ၊ ထိုသို့ပျက်ဆီးခြင်းသည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ ၊ ဣတိဟိ၊ ဤသို့သာလျှင် ဧဝံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာနာမ၊ သိပါကုန်၏၊ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ အဋ္ဌမော၊ ရှစ်ကြိမ်မြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊ ၊ ဘဂဝေါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရားထံ၊ အရှင်ဘုရားသည်၊ နဝမံ၊ ကိုးခုမြောက်သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါ၊ နဝမံ၊ ကိုးကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား၊ ကိံ၊ အထယ်နည်း၊ ၊ အဋ္ဌမော၊ ရှစ်ကြိမ်မြောက်သော၊ ပရာဘဝေါ၊ စီးပွားဆုတ်ယုတ်ခြင်းတည်း၊ ယောနုရော၊ အကြင်သူသည်၊ သဟိဒါရေဟိ၊ မိမိမယားတို့ဖြင့်၊ အသန္တုဋ္ဌော၊ မရောင့်ရဲသည်ဖြစ်၍၊ ဝေဝိယာသု၊ ပြည်တန်ဆာမတို့၌၊ ပဒုဿတိ၊ ပြစ်မှား၏၊ ပရဒါရေသု၊ သူတပီးတို့၏မယားတို့၌၊ နုဿတိ၊ ပြစ်မှား၏၊ တဿ၊ ထိုပြစ်မှားသောသူ၏၊ တံ၊ ထိုသို့ပြစ်မှားခြင်းသည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ ၊ ဣတိဟိ၊ ဤသို့လျှင်၊ ဧဝံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာနာမ၊ သိပါကုန်၏၊ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ နဝမော၊ ကိုးကြိမ်မြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊ ဘဂဝေါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရားထံ၊ အရှင်ဘုရားသည်၊ ဒသမံ၊ ဆယ်ကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြူဟိ၊ ဟောတော်မူပါလော့၊ ဒသမံ၊ ဆယ်ကြိမ်မြောက်

သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား၊ ကိ၊ အဘယ်
နည်း၊ အတိတယောဗ္ဗနော၊ အရှယ်လွန်ပြီးသော၊ ပေါသော၊ ယောကျ်ား
သည်၊ ဟိမ္မရုတ္တနိ၊ နုနယ်ပျိုမျစ်တည်ခင်းယော်မျှသဖြတ်ရှိသောမိန်းမယော်
ကို၊ အာနေတိ၊ သိမ်းမြန်းဆောင်ယူအိပ်ယူပြုလုပ်၏၊ တယော၊ ထိုသတို့သမီး
ယော်အား၊ ဣသော၊ ယောကျ်ားကပါးယုံမှား တွေးတော စိတ်မချသော
ကြောင့်၊ နသုပ္ပတိ၊ စိတ်ချထက်ချ အားပါးရအောင်မအိပ်ရ၊ တံ၊ ထိုသို့မ
အိပ်ရခြင်းသည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ ဣ
တိဟိ၊ ဤသို့သာလျှင်၊ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊ ဝိဇာနာမ၊ သိပါ
ကုန်၏၊ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ ဒသမော၊ ဆယ်ခုမြောက်
သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊ သဂဝါ၊ တုန်းတော်
ကြီးသောမြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ ဧကာဒသမံ၊ တဆဲ့တကြိမ်
မြောက်သောပျက်စီးခြင်း၏အကြောင်းကို၊ ဗြဟ္မဟိ၊ ဟောတော်မူပါလော၊
ဧကာဒသမံ၊ တဆဲ့တကြိမ်မြောက်သော၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊
အကြောင်းကား၊ ကိ၊ အဘယ်နည်း၊ သောဣ၊ ငါးအမဲစသည်တို့၌လျှင်
ပေါမက်မောသောသဘောရှိထသော၊ ဝိကိရဏိ၊ ပရိပရေပြုတတ်ထသော၊
ဣတ္ထိဝါ၊ မိန်းမကိုသော်လည်းကောင်း၊ တာဒိသံ၊ ထိုသို့သဘောရှိသော၊ ပုရိ
သံဝါပိ၊ ယောကျ်ားကိုသော်လည်းကောင်း၊ ယောနုရော၊ အကြင်သူသည်၊
ဣဿရိယတ္ထိ၊ အပိုးရသောအရာ၌၊ ဣပေတိ၊ ထား၏၊ တယော၊ ထိုသူ၏၊ တံ၊
ထိုသို့ထားခြင်းသည်၊ ပရာဘဝတော၊ ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်း
တည်း၊ ဣတိဟိ၊ ဤသို့သာလျှင်၊ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို၊
ဝိဇာနာမ၊ သိပါကုန်၏၊ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်၊ ဧကာဒ
သမော၊ ဆဲ့တခုမြောက်သော၊ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း၊
သဂဝါ၊ တုန်းတော်ကြီးသောမြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ ဣဒသမံ
တဆဲ့နှစ်ကြိမ်မြောက်သော ပျက်စီးခြင်း၏ အကြောင်းကို၊ ဗြဟ္မဟိ၊ ဟော
တော်မူပါလော၊ ဣဒသမံ၊ တဆဲ့ နှစ်ကြိမ်မြောက်သော၊ ပရာဘဝတော၊
ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းကား၊ ကိ၊ အဘယ်နည်း၊ အပ္ပဘောဂေါ၊ နည်း
သောစည်းစိမ်ရှိထသော၊ မဟာတဏှော၊ ကြီးစွာသော တဏှာရှိထသော၊
ယောနုရော၊ အကြင်သူသည်၊ ခတ္ထိယေကုလေ၊ မင်းမျိုး၌၊ ဇာယအော၊ ဖြစ်၏၊
သောစ၊ ထိုသူသည်လည်း၊ ခုန္တံ၊ မင်းအဖြစ်ကို၊ ပတ္တပတိ၊ တောင့်တ၏၊ တ
ယော၊ ထိုသူ၏၊ တံ၊ ထိုမင်းအဖြစ်ကို တောင့်တခြင်းသည်၊ ပရာဘဝတော၊
ပျက်စီးခြင်း၏၊ မုခံ၊ အကြောင်းတည်း၊ သောကော၊ သောက၌၊ ပဏ္ဍိတော၊

၉

ပညာနှင့် ပြည့်စုံထသော၊ အရိယော၊ ဖျက်စီးခြင်း၏ အကြောင်း၌မဖြစ်ထ
 သော၊ ဒဿနသမ္ပန္နော၊ ရှု၍ကြည့်တတ်သော ပညာနှင့် ပြည့်စုံထသော၊
 သော၊ ထိုသူသည်၊ ဘေပရာတဝေ၊ ဤဖျက်စီးခြင်း၏ အကြောင်းတို့ကို၊
 သမဝေက္ခိယ၊ ပညာဖြင့်ဆင်ခြင်၍၊ သိဝံ၊ ချမ်းမြေ့သော၊ ထောက်၊ နတ်
 ပြည်သို့၊ ဘေဝေ၊ ကပ်ရ၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားရသိုက်၏၊ ပရာတ
 ဝသုတ္တံ၊ ပရာတဝသုတ်သည်။ ။

တန္တေ၊ အရှင်ထုရားကဿပ၊ ဣဒံသုတ္တံ၊ ဤဝသလသုတ်ကို၊ မေမယော၊ အ
 ကျွန်ုပ်အနန္ဒသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကာ၊ အထံတော်
 မှ၊ ဝေ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံသုတံ၊ အဘယ်သို့ကြားလိုက်ရသ
 နည်း၊ ကေ၊ ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သာဝ
 ဣယံ၊ သာဝဣပြည်၌၊ အနာထပိဏ္ဍိကဿ၊ အနာထပိဏ္ဍိကအဖေ၏၊ အာရာ
 မေ၊ နှလုံးမွေ့ထောင်ပျော်သွယ်ရာဖြစ်သော၊ ဇေတပနေ၊ ဇေတဝန်ကျောင်း
 တော်၌၊ ဝိ ဘရဟိ၊ နေတော်ခူ၏၊ အထခေ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ ပုဗ္ဗန္တသမယံ၊ နံနက်အခါ၌၊ နိ ဝါသေတွာ၊ သင်းပိုင်းကိုဝတ်၍၊ ပတ္တစိ
 ဝရံ၊ သပိတ်သင်္ကန်းကို၊ အာဒါယ၊ ယူ၍၊ သာဝဣယံ၊ သာဝဣပြည်သို့၊ ဝိဇ္ဇာ
 ယ၊ ဆွမ်းအလို့ငှါ၊ ပါဝိသိ၊ ဝင်တော်မူ၏၊ တေနခေ၊ ပနသမယေန၊ အခါ၌၊ အ
 ဝိကတာ၊ ရွှေခဿ၊ သီးကို ပူဇော်တတ်သော ကြောင့်အဝိက မည်သောအ
 နွယ်အားဖြင့် တာရရွှေခဏှာဆိုအပ်သော၊ ဗြာဟ္မဏဿ၊ ပုဏ္ဏား၏၊ နိဝေသ
 နေ၊ အိပ်၌၊ အဝိ၊ ပူဇော်သောသီး သည်၊ ပဇ္ဇလိတော၊ တောက်သည်၊ ဟောတိ၊
 ဖြစ်၏၊ နိဝေသနေ၊ အိပ်၌၊ အဝိ သာသနေ၊ သီးအိပ်၌၊ ဌကော၊ တည်သော၊ အ
 ဝိ၊ သီးသည်၊ ပဇ္ဇလိတော၊ ထွန်းကောက်၏၊ အာဟုတိ၊ သီး၌ပူဇော်အပ်သော
 စာနာထောပတ်ပျား ကင်လဲစသည်ကို၊ ပဂ္ဂဟိထာ၊ အထူးစီရင် ပြီးသည်၊
 ဟောတိ၊ ဖြစ်၏ အထခေ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သာဝဣ
 ယံ၊ သာဝဣပြည်၌၊ သပဒါနံ၊ အိပ်စဉ်အတိုင်း၊ ဝိဇ္ဇာယ၊ ဆွမ်းအလို့ငှါ၊ စမ
 မာနော၊ ထည့်တော်မူသည်ရှိသော်၊ ယေန၊ အကြင်အရပ်၌၊ အဝိကတာ၊ ရွှေခ
 ခဿ၊ သီးကိုပူဇော်သောကြောင့် အဝိကမည်သောတာရရွှေခအနွယ်၌ဖြစ်
 သော၊ ဗြာဟ္မဏဿ၊ ပုဏ္ဏား၏၊ နိဝေသနံ၊ အိပ်သည်၊ အဣ၊ ရှိ၏၊ တေန၊ ထို
 အိပ်သို့၊ ဥပသင်္ကမိ၊ ကပ်တော်မူ၏၊ အဝိကတာ၊ ရွှေခဏှာ၊ အဝိကတာ၊ ရွှေခ
 အမည်ရှိသော၊ ဗြာဟ္မဏဿ၊ ပုဏ္ဏားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ နု
 တောဝ၊ အဝေးမှသာလျှင်၊ အာဂစ္ဆန္တံ၊ ထာသည်ကို၊ အန္တသ၊ ခေါ်မြင်သည်
 သာတည်း၊ ဝိသွာနံ၊ မြင်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဖေဝံစနံ၊ ဤဝ

ကားကို၊ အဝေါစ၊ ဆို၏၊ ကိ အဝေါစ၊ အတယ်သို့ ဆိုသနည်း၊ မုတ္တက၊ စက်
ဆုတ်တွယ်သောဦးပြည်၊ အကြော၊ ဤ၌သာလျှင်၊ တိဋ္ဌာဟိ၊ ရပ်လော၊ သမ
ဏက၊ စက်ဆုတ်တွယ်သောရဟန်း၊ အကြော၊ ဤ၌သာလျှင်၊ တိဋ္ဌာဟိ၊ တည်
လော၊ ဝသလက၊ စက်ဆုတ်တွယ်သောသူယုတ်မာ၊ အကြော၊ ဤ၌သာလျှင်၊
တိဋ္ဌာဟိ၊ ရပ်လော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဝေံ၊ ဤသို့၊ ဝုတ္တေ၊ ဆိုအပ်
သည်ရှိသော်၊ ထဝဝါ၊ မြတ်စွာတုရားသည်၊ အဂ္ဂိကတာ၊ ရခွါဇံ၊ အဂ္ဂိကတာ၊ ရ
ခွါဇံ အမည်ရှိသော၊ ဗြာဟ္မဏံ၊ ဝုတ္တော့ကို၊ ဗြာဟ္မဏ၊ ဝုတ္တော့၊ တံ၊ သင်သည်၊
ဝသလံဝါ၊ သူယုတ်မာအဖြစ်ကိုလည်းကောင်း၊ ဝသလက၊ ရဏေ၊ သူယုတ်
မာ၏အဖြစ်ကို ပြုတတ်ကုန်သော၊ ဓမ္မေဝါ၊ အကြောင်းတရားတို့ကို လည်း
ကောင်း၊ ဇာနာသိလန၊ သိပါ၏လော၊ ဣတိ၊ ဤသို့၊ ဝေံဝစနံ၊ ဤစကားကို၊ အ
ဝေါစ၊ မိန့်တော်မူ၏၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဟံ၊ ငါသည်၊ ဝသ
လံဝါ၊ သူယုတ်မာအဖြစ်ကိုလည်းကောင်း၊ ဝသလက၊ ရဏေ၊ သူယုတ်မာ
၏အဖြစ်ကို ပြုတတ်ကုန်သော၊ ဓမ္မေဝါ၊ အကြောင်းတရားတို့ကို လည်း
ကောင်း၊ နခေါဇာနာဇိ၊ မသိပါ၊ သာရ၊ ထောင်းပန်ပါ၏၊ ယထာ၊ အကြင်အ
ခြင်းအရာဖြင့်၊ ဒေသိယမာနေ၊ ဟောအပ်သည်ရှိသော်၊ အဟံ၊ အကျွန်ုပ်
သည်၊ ဝသလံဝါ၊ သူယုတ်မာအဖြစ်ကိုလည်းကောင်း၊ ဝသလက၊ ရဏေ၊ သူ
ယုတ်မာ၏အဖြစ်ကို ပြုတတ်ကုန်သော၊ ဓမ္မေဝါ၊ အကြောင်း တရားတို့ကို
လည်းကောင်း၊ ဇာနေယျံ၊ သိရာ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ ဘဝံဂေါ
တမော၊ အရှင်ဂေါတမသည်၊ မေ၊ အကျွန်ုပ်အား၊ ဓမ္မံ၊ တရားကို၊ ဒေသေ
တု၊ ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ ဗြာဟ္မဏ၊ ဝု
တ္တော့၊ ထေနဟိ၊ ထိုသို့တကြီးကား၊ သုဏာဟိ၊ နာလော၊ သာဓကံ၊ မြဲမြံစွာ၊ မ
နသိကရောဟိ၊ နှလုံးတွင်းလော၊ အဟံ၊ ငါတုရားသည်၊ ဘာသိသာမိ၊ ဟော
တော်မူအံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘော၊ အရှင်၊ ဝေံ၊ ကောင်းပါ
ပြီ၊ ဣတိ၊ ဤသို့လျှင်၊ အဂ္ဂိကတာ၊ ရခွါဇံ၊ အဂ္ဂိကတာ၊ ရ ခွါဇံ အမည်ရှိ
သော၊ ဗြာဟ္မဏော၊ ဝုတ္တော့သည်၊ ထဝဝတော၊ မြတ်စွာတုရားအား၊ ဝစ္စသေသာ
ဟိ၊ ရိုသေစွာန ချစ်၊ တဝဝါ၊ မြတ်စွာတုရားသည်၊ ဇတံဝစနံ၊ ဤစကားကို၊ အ
ဝေါစ၊ မိန့်တော်မူ၏၊ ကိ အဝေါစ၊ အတယ်သို့မိန့်တော်မူသနည်း၊ ယောန ၂
ရော၊ အကြင်သူသည်၊ ကောဓနောစ၊ အမျက်ထွက် ထေ့ရှိ သည်လည်း
ကောင်း၊ ဥပနာဟိစ၊ ရန်ပြိုးဖွဲ့ထေ့ရှိသည်လည်းကောင်း၊ ပါပမက္ခိစ ယုတ်
မာစွာသောသူ ကျေးဇူးကိုချေဖျော် ဘတ်သည်လည်းကောင်း၊ ဝိပုန္နုဗိဗ္ဗိစ၊
ပျက်သောအယူရှိသည်လည်းကောင်း၊ မာယာဝိစ၊ မိမိန့်ရှိသောအဖြစ်ကိုဖုံး

ဣင်းခြင်းလက္ခဏာရှိသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ တံ၊ ထိုသူကို၊ ဝ
 သလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊ ကေဝါ၊ တကြိမ်ခွားသည်
 လည်းကောင်း၊ နိဗ္ဗာန်ကြိမ်ခွားသည်လည်းဖြစ်သော၊ ပါဏံ၊ သတ္တပါ
 ကို၊ ဣဓ၊ ဤလောက၌၊ ယောနရော၊ အကြင်သူသည်၊ ဝိဟိံသတိ၊ ညည်းဆဲ၏
 ယသ၊ အကြင်သူအား၊ ပါဏေသု၊ သတ္တဝါတို့၌၊ ဒယာ၊ သနားခြင်းသည်၊
 နတ္ထိ၊ မရှိ၊ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊
 ယောနရော၊ အကြင်သူသည်၊ ဂါမာနိစ၊ ရွာတို့ကိုလည်းကောင်း၊ နိဂမာနိစ၊
 နိဂုံးတို့ကိုလည်းကောင်း၊ ဟန္တိ၊ ဖျက်ဆီးတတ်၏၊ ဥပရုန္တတိ၊ ဆီးတားဂိတ်
 ပင်၏၊ နိဂ္ဂါဟဏေ၊ ရွာနိဂုံးတို့ကိုဖျက်ဆီးသောသူဟူ၍၊ သမညာတော၊ သ
 မုတ်အပ်၏၊ တံနရံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ
 ၏၊ ယောနရော၊ အကြင်သူသည်၊ ဂါမေဝါ၊ ရွာ၌လည်းကောင်း၊ ယ နိ၊
 ထိုမြို့၊ အရညေဝါ၊ တော၌လည်းကောင်း၊ ပရေသံ၊ သူတပါးတို့၏၊ မမယိ
 တံ၊ မြတ်နိုးအပ်သော၊ ယံ၊ အကြင်အဝိညာဏက 'သဝိညာဏက ဖြစ်သော
 ဝတ္ထုသည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုဝတ္ထုကို၊ ထေယျာထေယျေန၊ ခိုးလိုသော
 သူ၏ အဖြစ်ကည်းဟူသောဂိတ်ဖြင့်၊ အနိန္ဒ၊ အရှင်မပေးအပ်ဘဲ၊ အာနေတိ၊
 ယူ၏၊ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊
 ယော၊ အကြင်သူသည်၊ ဣတံ၊ သူမြီကို၊ အံဒါယ၊ သူ၍၊ ဟဝေ၊ စင်စစ်၊
 တုဗ္ဗမာနေ၊ စားလျက်၊ ပထာယတိ၊ ပြေး၏၊ ထေ၊ သင်၏၊ ဣတံ၊ မြီသည်၊ မေ၊
 ငါ့အား၊ နဟိ၊ အတ္ထိ၊ မရှိ၏၊ ဣတိ၊ ဤသို့၊ ဘဏနေန၊ ဆိုခြင်းဖြင့်၊ ပထာယတိ၊
 ပြေး၏၊ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊
 ယောနရော၊ အကြင်သူသည်၊ ဝေ၊ စင်စစ်၊ ကိဗ္ဗက္ခက၊ များစွာ၊ အနည်းငယ်
 မှ၌အလိုဖြင့်၊ ပထာသိ၊ ခရီး၌၊ ဂန္တေ၊ သွားသော၊ ဇနံ၊ လျှောက်၊ ဟန္တာ၊ သတ်၍၊
 ကိဗ္ဗက္ခံ၊ အနည်းငယ်မျှသော ဘဏ္ဍာကို၊ အာဒေတိ၊ ယူ၏၊ တံ၊ ထိုသူကို၊ ဝ
 သလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊ ယောနရော၊ အကြင်
 သူသည်၊ သက္ခိ၊ သက်သေဖြစ်၍၊ ဝုဠော၊ မေးအပ်သည်ရှိသော်၊ အတ္တဟေ
 တုဝါ၊ မိမိ၏အကြောင်းကြောင့် လည်းကောင်း၊ ပရဟေတုဝါ၊ သူတပါး၏
 အကြောင်းကြောင့်လည်းကောင်း၊ ဓနဟေတုပါ၊ ဥစ္စာဟူသောအကြောင်း
 ကြောင့်သော်လည်းကောင်း၊ ရုသာ၊ ချွတ်ယွင်းသော စကားကို၊ ဗြူတိ၊ ဆို
 ၏၊ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊
 ယောနရော၊ အကြင် သူသည်၊ ဥာတိနံဝါ၊ အဆွေ အမျိုးတို့၏ လည်း
 ကောင်း၊ သဒိနံဝါ၊ မိတ်ဆွေခင်ပွန်းတို့၏လည်းကောင်း၊ ဒါရေသု၊ မယားတို့

၌၊ သာဟသဝါ၊ အနိုင်အထက်အားဖြင့်လည်းကောင်း၊ သတ္တိယေနဝါ၊ နှစ်
 သောက်ချစ်မြတ်နိုးသဖြင့်လည်းကောင်း၊ ပရိဒိသတိ၊ လွန်ကျူးပြစ်မှား၏၊
 သတံ၊ ထိုသူကို၊ ဝသထောတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊ ။ ယော
 နရော၊ အကြင်သူသည် ဇိန္တကံ၊ အိုမင်းထသော၊ ဂဟယောဗ္ဗန္တံ၊ ပစ္စိမအ
 ရှုပ် သို့ရောက်ထသော၊ မာတရံဝါ၊ အမိကိုလည်းကောင်း၊ ဝိတရံဝါ၊ အဘ
 ကိုလည်းကောင်း၊ ပဟု၊ စွမ်းနိုင်သည်၊ သန္တော၊ ဖြစ်လျက်၊ နဘရတိ၊ မပွေး
 မြှောက်ထိုသူကို၊ ဝသထောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊ ။
 ယောနရော၊ အကြင်သူသည်၊ မာတရံဝါ၊ အမိကိုလည်းကောင်း၊ ဝိတရံဝါ၊
 အဘကိုလည်းကောင်း၊ သာတရံဝါ၊ အစ်ကိုကိုလည်းကောင်း၊ တဂိနိဝါ၊
 နှမကိုလည်းကောင်း၊ သသရံဝါ၊ ယောက္ခမကို လည်းကောင်း၊ တန္တိ၊
 ပုတ်ခတ်ညှင်းဆဲးတတ်၏၊ ဝါစာယ၊ နှုတ်ဖြင့်၊ ရောသေတိ၊ ချုတ်ချယ်တတ်
 ၏၊ တံနရံ၊ ထိုသူကို၊ ဝသထောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊ ။
 ယောနရော၊ အကြင်သူသည်၊ အတ္ထံ၊ အကျိုးရှိသည်ကို၊ ပုန္တိ၊ တော၊ မေးအပ်
 သည်၊ သန္တော၊ ဖြစ်သည်ရှိသော်၊ နအတ္ထံ၊ အကျိုးမရှိသည်ကို၊ အနုသာသ
 တိ၊ သုံးမ၏၊ အတ္ထံ၊ အကျိုးကို၊ အာစိက္ခန္တေဝိ၊ ကြားသော်လည်း၊ ပရိစ္ဆန္ဒနု၊
 ဖုံးထွန်းသဖြင့်၊ မန္တကိ၊ ပြောဟော၏တံ၊ ထိုသူကို၊ ဝသထောဇ္ဇတိ၊ သူယုတ်
 မာဟူ၍၊ ဧညာ၊ သိရာ၏၊ ။ ယောနရော၊ အကြင်သူသည်၊ ပါပကံ၊ ယုတ်
 မာသော၊ ကမ္မံ၊ အမှုကို၊ ကတွာ၊ ပြု၍၊ ဝံ၊ ငါ့ကို၊ ဧနော၊ လူအပေါင်းသည်၊
 မာဧညာ၊ မသိစေသသည်၊ ။ ဇ္ဇတိ၊ ဤသို့၊ ဇ္ဇန္တိ၊ အလိုရှိ၏၊ ယောစ၊ အကြင်
 သူသည်လည်း၊ ပရိစ္ဆန္ဒကမ္မန္တော၊ ဖုံးထွန်းအပ်သော အမှုရှိ၏တံ၊ ထိုသူ
 ကို၊ ဝသထောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိရာ၏၊ ။ ယောနရော၊
 အကြင်သူသည်၊ ဝေ၊ စင်စစ်၊ ပရေ၊ သူတပါးအိပ်သို့၊ ဂက္ခိ၊ သွားပြီး
 ၍၊ သုစိဘာဇနံ၊ စင်ကြယ်သောတောဇဉ်ကို၊ ထုတွာစ၊ စားပြီး၍လည်း၊
 အာဂတံ၊ မိမိအိပ်သို့ရောက်လာသော အဆွေခင်ပွန်းကို၊ နုပ္ပုပ္ပုဇေတိ၊ မပူ
 ဇော်မကျွေးမွေး၊ တံ၊ ထိုသူကို၊ ဝသထောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ သိ
 ရာ၏၊ ။ ယောနရော၊ အကြင်သူသည်၊ ဗြာဟ္မဏံဝါ၊ ပုဏ္ဏားကိုလည်း
 ကောင်း၊ သမတံဝါ၊ ရဟန်းကိုလည်းကောင်း၊ အညံ၊ တပါးသော၊ ဝနိဗ္ဗကံ
 ဝါ၊ ဖုန်းတောင်းယာစကားကိုလည်းကောင်း၊ မုသာဝါ၊ နေ၊ မဟုတ်သော
 စကားဖြင့်၊ ဝဇ္ဇေတိ၊ ထည့်ပတ်၏၊ တံ၊ ထိုသူကို၊ ဝသထောဇ္ဇတိ၊ သူယုတ်
 မာဟူ၍၊ ဧညာ၊ သိရာ၏၊ ။ ယောနရော၊ အကြင်သူသည်၊ ဘတ္တကာ
 သေ၊ ထမင်းစားသောအခါသည်၊ ဥပဗ္ဗိတေ၊ နီးလတ်သော်၊ ဗြာဟ္မဏံဝါ၊



ပုတ္တကားကိုလည်းကောင်း၊ သမဏံဝါ၊ ရဟန်းကိုလည်းကောင်း၊ ဝါစာဝါစာ
ယ၊ စကားဖြင့်၊ ရောသေတိ၊ ချုတ်ချယ်၏။ သမ္ပုဒိဘာဝမတ္တံပိ၊ မျက်မှောက်
၏အဖြစ်ကိုလည်း၊ နဒေတိ၊ မပေမည်၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်
မာဟူ၍၊ ဧညာ၊ ထိရာ၏။ ယောနရော၊ အကြင်သူသည်၊ ဣလောကော၊
ဤလောက၌၊ မောဟောန၊ မောဟ၊ ဖြင့်၊ ပလိကုတ္တတော၊ မြွေရစ်သည်ဖြစ်၍၊
ကိဉ္ဇကံ၊ တစ်တစ်ခုသောဝတ္ထုကို၊ နိဇိကိသနေ၊ ရှာလည်ဖြစ်၍၊ အသန္တံ၊ မ
ဟုတ်မမှန်သည်ကို၊ ပဗြူဟိ၊ ဆို၏။ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်
မာဟူ၍၊ ဧညာ၊ ထိရာ၏။ ယောနရော၊ အကြင်သူသည်လည်း၊ အတ္တာနံ၊
မိမိကိုယ်ကို၊ သရက္ကံသ၊ ဇာတိစသည်တို့ဖြင့်ခြီးမြှင့်၏။ ပရေစ၊ သူတပါး
တို့ကိုလည်း၊ အဝဇာနာတိ၊ မထီးမဲ့ပြု၏။ သေနမာနေန၊ မိမိမာနဖြင့်၊ နိဟိနော
ဆုက်ယုတ်၏။ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ ထိ
ရာ၏။ ယောနရော၊ အကြင်သူသည်၊ ဒေါသကော၊ အမျက်ထွက်တတ်
သည်လည်းကောင်း၊ ကဒရိယောစ၊ စဉ်းလဲတတ်သည်လည်းကောင်း၊ ပါ
ပိစ္ဆောစ၊ သုတ်မာသောအလိုရှိသည်လည်းကောင်း၊ မစ္ဆရိစ၊ ဝန်တိုတတ်
သည်လည်းကောင်း၊ သထောစ၊ ထွဉ်ပတ်တတ်သည်လည်းကောင်း၊ အဟိ
ရိကောစ၊ အရှက်မရှိသည်လည်းကောင်း၊ အနောတ္တပ္ပိစ၊ အကြောက်မရှိ
သည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူ
ယုတ်မာဟူ၍၊ ဧညာ၊ ထိရာ၏။ ယောနရော၊ အကြင်သူသည်၊ ဗုဒ္ဓံ၊ သဗ္ဗ
ညာတုရားကို၊ ပရိဘာသတိ၊ ရေရွတ်၏။ အထ၊ ထိုမှတပါး၊ ကသ၊ ထိုတုရား
၏၊ သာဝကံဝါ၊ ကပညံ သားတော်ကိုလည်းကောင်း၊ ပရိဗ္ဗာဇကံဝါ၊ ပရိဗုဒ္ဓ
ကိုလည်းကောင်း၊ ဝဟုဋ္ဌံဝါ၊ လူကိုလည်းကောင်း၊ ပရိဘာသတိ၊ ရေရွတ်
၏။ တံ၊ ထိုသူကို၊ ဝသလောဇ္ဇတိ၊ သူယုတ်မာဟူ၍၊ ဧညာ၊ ထိရာ၏။
ယောနရော၊ အကြင်သူသည်၊ ဝေ၊ စင်စစ်၊ အနုရဟံ၊ ရဟန္တာမဟုတ်သည်၊
သန္တော၊ ဖြစ်လျက်၊ အရဟံ၊ ရဟန္တာဟူ၍၊ ပရိဇာနာတိ၊ ဝန်ခံ၏။ သဗြဟ္မ
ကော၊ ဗြဟ္မပြည်နှင့်တကွသော၊ လောကော၊ လောက၌၊ စောရော၊ ခိုးသူကြီး
သည်၊ ဟောတိ၊ ဖြစ်၏။ သောခေါ၊ ဤသည်သာလျှင်၊ ဝသလောဇ္ဇော၊
ယုတ်မာသောသဘောတည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ မယာ၊ ငါသည်၊ ဝုဗ္ဗေ၊
ရှေး၌သင်္ခါတော၊ အကျဉ်းအားဖြင့်၊ ယေတေဝသလော၊ အကြင်သူယုတ်
မာတို့ကို၊ ဝတ္ထာ၊ ဆိုအပ်ကုန်ပြီ၊ ထေဝသလော၊ ထိုသူယုတ်မာတို့ကို၊ ဝိတ္ထာ
ရော၊ အကျဉ်းအားဖြင့်၊ ဧတေခေါ၊ ဤသုံးဆူ သုံးပါးတို့ဟူ၍လျှင်၊ ပ
ကာသိဘာ၊ ပြုအပ်ကုန်ပြီ။ ဇစ္စာ၊ အမျိုးအားဖြင့်၊ ဝသလော၊ ယုတ်မာမည်

သည်နဟောတိ၊မဖြစ်၊ဇေယျ၊ အမျိုးအားဖြင့်၊ဗြာဟ္မဏော၊ မကောင်းမှုကို
 အပပြုပြီးသောသူမည်သည်၊နဟောတိ၊မဖြစ်၊ကမ္မ၊နာ၊အမှုဖြင့်၊ ဝသကော၊
 သူယုတ်မာမည်သည်၊ ဟောတိ၊ဖြစ်၏၊ ကမ္မ၊နာ၊အမှုဖြင့်၊ ဗြဟ္မဏော၊မ
 ကောင်းမှုကို အပပြုပြီးသောသူမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဗြာဟ္မ
 ဏ၊ ပုဏ္ဏား၊ထံ၊ထိုနဇေယျာဝသထောအစရှိသော စကားကို၊ ဣဒံနာပိ၊ဤ
 ဆိုလတ္တံ့သော အကြောင်းဖြင့်လည်း၊ ဇေယျထ၊ ထိကုန်သော၊ ယထာပိ၊
 အကြင်သို့သောအခြင်းအရာဖြင့်လည်း၊ ဣဒံ၊ဤဆိုလတ္တံ့သည်ကား၊ နိဒ
 သနံ၊ညွှန်းခြင်းတည်း၊ပဏ္ဍာထပုဏ္ဏော၊စွန်းစဏ္ဍား၏သားဖြစ်သော၊သော
 ပါကော၊သောပါကသည်၊မာတင်္ဂီ၊ဣတိ၊မာတင်္ဂီအမည်ဟူ၍၊ဝိထုတော
 ထင်ရှား၏၊သောမာတင်္ဂီ၊ထိုမာတင်္ဂီသည်၊ ယသပရမဂ္ဂတ္ထော၊ ထူးမြတ်
 သောကျော်စောခြင်းရှိသောသူ၏အဖြစ်သို့ရောက်၏၊ ကိဒံ၊အဘယ်သို့
 ကျော်စောခြင်းအထူးသို့၊ ပတ္တော၊ရောက်သည်နည်း၊ ယံ၊အကြင်ကျော်
 စောခြင်းကို၊သုရုဗ္ဗထံ၊အလွန်ရရှိင်ခဲ့၏၊ တံယသံ၊ထိုကျော်စောခြင်းသို့၊
 ပတ္တော၊ရောက်၏၊တသမာတင်္ဂီ၊ထိုမာတင်္ဂီအား၊ ပါရိစရိယတ္တံ၊လုပ်
 ကျွေးရဟခြင်းငှါ၊ ခတ္တိယာစ၊ မင်းမျိုး ဖြစ်ကုန်သော သူတို့ သည် လည်း
 ကောင်း၊ဗြာဟ္မဏာစ၊ပုဏ္ဏားမျိုးဖြစ်ကုန်သောသူတို့သည်တည်းကောင်း၊
 အညော၊ တပါးကုန်သော၊ ဗဟူစ၊ များစွာကုန်သောသူဆင်းရဲ အစရှိကုန်
 သောသူတို့သည်တည်းကောင်း၊ ဥပဋ္ဌာနံ၊ခံစားခြင်းသို့၊အာဂစ္ဆျံ၊ ရောက်
 ကုန်ပြီ၊ သောမာတင်္ဂီ၊ထိုမာတင်္ဂီသည်၊ ဝိရဇံ၊ကိလေသာမြှောက်ထ
 သော၊မဟာပထံ၊ မြတ်သောထူးဆန်းအစရှိကုန်သောသူတော်ကောင်းတို့၏
 သွားရာဖြစ်၍မြတ်သောခရီးဖြစ်ထသော၊ ဇေဝယာနံ၊ ဗြဟ္မပြည်သို့ ရောက်
 ကြောင်းဖြစ်သော၊မာပတ်ရှက်ပါး တည်းဟူသောယဉ်ကို၊ အထိရုပ္ပာ၊
 တက်စီး၍၊ ကာမဘဝံ၊ကာမဘဝကို၊ဝိရာဇိတွာ၊ တပ်ခြင်းကင်း၍၊ ဗြဟ္မ
 ထောကူပဂေါ၊ဗြဟ္မပြည်သို့ကပ်သည်၊အဟု၊ဖြစ်ပြီ၊နံ၊ ထိုမာတင်္ဂီကို၊ ဗြဟ္မ
 ထောကူပပတ္တိယာ၊ဗြဟ္မပြည်၌ဖြစ်ခြင်းမှ၊ဇာတိ၊အမျိုးသည်၊ နနိဝါရေတိ၊
 မဖြစ်၊အတ္ထာယကကုလေ၊ ဗေဒင်ကိုသရဏ္ဍာပတ်ထေသောပုဏ္ဏားအမျိုး၌၊
 ဇာတာ၊ဖြစ်ကုန်သော၊ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ မန္တဗန္ဓဝါ၊ ဗေဒင်ဟူ
 သောအဖွဲ့ရှိကုန်၏၊ တေစ၊ပုဏ္ဏားတို့သည်လည်း၊ ပါပေသု၊ ယုတ်မာကုန်
 သော၊ကဗ္ဗေသု၊ ပါဏာတိပါတစသောအမှုတို့၌၊ အဘိတံ၊မပြတ်၊ဥပဒိဿ
 ရေ၊ထင်ကုန်အံ့၊အထ၊ ထိုသို့ထင်ကုန်သည်ရှိသော်၊ ဒိဋ္ဌေဝဓဗ္ဗေ၊ မျက်စေ့
 သောကိုယ်၏ အဖြစ်၌သာလျှင်၊ ဝါရုပ္ပာ၊ ကဲ့ရဲ့အပ်ကုန်သည်၊ ဟောန္တိ၊

ဖြတ်ကုန်၏။ သံပရာယေဝံ၊ တမလွန် ဘဝ၌လည်း၊ နေသံ၊ ထိုပုဏ္ဏား
 တို့၏ နုဂ္ဂတိ၊ ရေစသော အပြားရှိသော မကောင်းသော လားရာသည်၊
 ဟောတိ၊ ဖြစ်၏။ နေ၊ ထိုပုဏ္ဏားတို့ကို၊ နုဂ္ဂန္တဝါ၊ နုဂ္ဂတိသို့သွားခြင်းမှလည်း
 ကောင်း၊ ဂရဟာဝါ၊ ကဲ့ရဲ့ခြင်းမှလည်းကောင်း၊ ဇာတိ၊ အမျိုးသည်၊ နနိဝါ
 ရေကိ၊ မဖြစ်၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဧဝံ၊ ဤသို့၊ ဇေယျ၊ အမျိုးအားဖြင့်၊ ဝသထေဝ၊
 သူယုတ်မာမည်သည်၊ နဟောတိ၊ မဖြစ်၊ ဇေယျ၊ အမျိုးအားဖြင့်၊ ဗြဟ္မဏေဝ၊
 မကောင်းမှုကိုအပပြုပြီးသောသူမည်သည်၊ နဟောတိ၊ မဖြစ်၊ ကမ္မုနာ၊ အမှု
 ဖြင့်၊ ဝသထေဝ၊ သူယုတ်မာမည်သည်၊ ဟောတိ၊ ဖြစ်၏။ ကမ္မုနာ၊ အမှုဖြင့်၊
 ဗြဟ္မဏေဝ၊ မကောင်းမှုကိုအပပြုပြီးသောသူမည်သည်၊ ဟေ၊ ဘတိ၊ ဖြစ်၏။
 ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဧဝံ၊ ဤသို့၊ ဝုတ္တေ၊ မိန့်တော်မူသည်ရှိ
 သော်၊ အဂ္ဂိကတာရန္တိ၊ အဂ္ဂိကတာရန္တိအမည်ရှိသော၊ ဗြာဟ္မဏေဝ၊
 ပုဏ္ဏားသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဘေဒဂေါတမ၊ အရှင်ဂေါတမ၊
 အဘိက္ကန္တံ၊ အလွန်နှစ်သွယ်ရှိပေစွာ၊ (ပ)၊ ဘဝံဂေါတမေ၊ အရှင်ဂေါတမ
 သည်၊ မိ၊ အကျွန်ုပ်ကို၊ အဇ္ဇတဂ္ဂေ၊ သနေကိုအစပြု၍၊ ပါဏုပေတံ၊ အသက်
 နှင့်ပြည့်စုံသမျှကာလပတ်လုံး၊ သရတံ၊ ကိုးကွယ်ရာဟူ၍၊ ဂတံ၊ ဆည်း
 ကပ်သော၊ ဥပါသကံ၊ ဥပါသကာဟူ၍၊ ဓာရေတု၊ မှတ်တော်မူပါလော့၊ ဣ
 တိထေဝံစရံ၊ ဤသို့သောစကားကို၊ အဝေါစ၊ ယျော့ကံ၏။ ဣတိ၊ ဤသို့၊ သုတံ၊
 ကြားလိုက်ရ၏။ ဝလထသုတ္တံ၊ ဝသထသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့
 ရောက်ပြီ။ ။

သန္တံ၊ ငြိမ်သက်သော၊ ပဒံ၊ နိဗ္ဗာန်ကို၊ အဘိသမေဓု၊ ကပ်၍၊ ဝိဟရိတု
 ကာမေန၊ နေခြင်း၌အလိုရှိသော၊ အတ္ထက္ခသကေန၊ အကျိုးစီးပွား၌လိမ္မာ
 သောသူသည်၊ ဟံ၊ အကြင်အမှုကို၊ ကရဏီယံ၊ ပြုထိုက်၏။ တံ၊ ထိုပြုထိုက်
 သောအမှုကို၊ ဧဝံ၊ ဤသို့ဟောတော် မူကတ္တံ၊ သောနည်းဖြင့်၊ ပရိပဇ္ဇိတဗ္ဗံ၊
 ကျင့်အပ်၏။ ကိံ၊ ပရိပဇ္ဇိတဗ္ဗံ၊ အဘယ်သို့ကျင့်အပ်သနည်း၊ ။ သက္ကော
 စ၊ စွမ်းနိုင်သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ ဥဇ္ဇေ၊ ဖြောင့်မတ်သည်လည်း၊
 အဿ၊ ဖြစ်ရာ၏။ သုဟုဇ္ဇေ၊ အလွန်ဖြောင့်မတ်သည်လည်း၊ အဿ၊ ဖြစ်ရာ
 ၏။ သုဝစေစ၊ ချမ်းသာသောစကားရှိသည်လည်း၊ အဿ၊ ဖြစ်ရာ၏။ မုဒုစ၊
 နူးညံ့သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ အနုတိမာနစ၊ အလွန်မာန်မူခြင်းမရှိ
 သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ သန္တုသကေစ၊ ထင်ရှားရှိသောမိမိဥစ္စာ
 ဖြင့်နှစ်သက်သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ သုဘရေစ၊ ပွေးမြူလွယ်သည်
 လည်း၊ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စေစ၊ နည်းသောကိစ္စရှိ သည်လည်း။

အ သာ ဖြစ်ရာ၏။ သလ္လဟုက ဝုတ္တိစ၊ ပေါသော အသက်မွေးခြင်း ဂှိသင်္ဃာ
လည်း၊ အ သာ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယောစ၊ ငြိမ်သက်သော စက္ခုစောစော ဣန္ဒြေရှိသည်
လည်း၊ အ သာ ဖြစ်ရာ၏။ နိပကောစ၊ ရင့်သော ပညာရှိ သည်လည်း၊ အ သာ၊
ဖြစ်ရာ၏။ အပ္ပဂဗ္ဘောစ၊ မလျော်သော အမှုကို မပြုသည်လည်း၊ အ သာ၊ ဖြစ်ရာ
၏။ ကုသေသု၊ ဒါယကာ ဘိက္ခု၊ အနန္တဂိဇ္ဈော၊ မက်မောခြင်း မရှိသည်လည်း။
အ သာ ဖြစ်ရာ၏။ ယောန၊ အကြင်မကောင်းသော အကျင့်ကြောင့်၊ ဝိညူ၊ ပညာ
ရှိကုန်သော၊ ပဓမ္မ၊ ကပါးသော သူတို့သည်၊ ဥပဝဒေယျ၊ ကဲ့ရဲ့ကုန်ရာ၏။ ခန္ဓ၊
ယုတ်မာသော၊ တံ၊ ထိုမကောင်းသော အကျင့်ကို၊ ကိပ္ပိ၊ ပိုးစဉ်းမျှ၊ နဝသမာ
စရေ၊ မကျင့်ရာ သည်၊ သျှင်ကလေး၊ ဣတိ၊ ဤ သို့၊ ပရိပဗ္ဗိတဗ္ဗံ၊ ကျင့်အပ်၏။ သဗ္ဗ
သတ္တာ၊ ခပ်သိမ်း ကုန်သော သတ္တဝါတို့သည်၊ သုခိနောဝါ၊ ကိုယ်ချမ်းသာ ကုန်
သည်လည်းကောင်း၊ ခေမိနောဝါ၊ ဘေးမှန်ကင်းကုန်သည်လည်း ကောင်း၊
ဟောန္တု၊ ဖြစ်စေကုန် သကည်း၊ သုခိတတ္တာ၊ ချမ်းသာသော စိတ်ရှိကုန်သည်၊
ဘဝန္တု၊ ဖြစ်စေကုန် သကည်း။ ယောန၊ သကောစ၊ ပစ္စည်းလေးပါးတို့၌
ရောင့်ရဲ လွယ်သည်လည်း၊ အ သာ ဖြစ်ရာ၏။ သုတရောစ၊ မွေးမြူလွယ်
သည်လည်း၊ အ သာ ဖြစ်ရာ၏။ အပ္ပကိစ္စောစ၊ နည်းသော ကိစ္စရှိသည်လည်း၊
အ သာ၊ ဖြစ်ရာ၏။ သလ္လဟုက ဝုတ္တိစ၊ ပေါသော အသက်မွေးခြင်း ဂှိသင်္ဃာ
လည်း၊ အ သာ ဖြစ်ရာ၏။ သန္တိန္ဒြိယောစ၊ ငြိမ်သက်သော စက္ခုစောစော ဣန္ဒြေ
သည်လည်း၊ အ သာ ဖြစ်ရာ၏။ နိပကောစ၊ ရင့်သော ပညာရှိသည်လည်း၊ အ
သာ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘောစ၊ ကိုယ်နှုတ်နှုလုံး ကြမ်းကြုတ်ခြင်း မရှိသည်
လည်း၊ အ သာ ဖြစ်ရာ၏။ ကုသေသု၊ ဒါယကာ ဘိက္ခု၊ အနန္တဂိဇ္ဈော၊ မက်မော
ခြင်း မရှိသည်လည်း၊ အ သာ ဖြစ်ရာ၏။ ယောန၊ အကြင်ကာယစ
သော သုံးပါးသော နုစရိုက်ကြောင့်၊ ဝိညူ၊ ပညာရှိတို့သည်၊ ပဓမ္မ၊ သူကပါး
တို့ကို၊ ဥပဝဒေယျ၊ ကဲ့ရဲ့ကုန်ရာ၏။ ကိပ္ပိ၊ ပိုးစဉ်းသော၊ ခန္ဓ၊ အနည်းငယ်ပင်
ဖြစ်သော်လည်း၊ တံ၊ ထိုနုစရိုက်ကို၊ နဝအာစရေ၊ မကျင့်ရာ သည်၊ သ
ကလေး၊ သဗ္ဗ သတ္တာ၊ ခပ်သိမ်းသော သတ္တဝါတို့သည်၊ သုခိနောဝါ၊ ချမ်းသာ
ခြင်းနှင့် ပြည့်စုံ သည်လည်းကောင်း၊ ခေမိနောဝါ၊ ဘေးကင်းငြိမ်းကုန် သည်
လည်းကောင်း၊ ဟောန္တု၊ ဖြစ်စေကုန် သကည်း၊ သုခိတတ္တာ၊ ချမ်းသာသော
စိတ်ရှိကုန်သည်၊ ဘဝန္တု၊ ဖြစ်စေကုန် သကည်း။ ယောန၊ ခပ်သိမ်းကုန်
သော၊ ပဏာဘူတာဝါ၊ ပစ္စဝေါကာရစတုဝေါကာရကေဝေါကာရသတ္တဝါ
တို့သည်လည်းကောင်း၊ အနဝသေသာ၊ အကြွင်းမရှိကုန်သော၊ ထေသော၊
ထိတ်လန့်တတ်ကုန်သော ဝုထုဇဉ် ဝုတ္တိလ်တို့ သည်လည်းကောင်း။ ထာဝ



ရာပါ၊ မြို့ကြည်ကြည် ကုန်သော ရဟန္တာ ပုဂ္ဂိုလ် တို့သည် လည်း
ကောင်း၊ ဒီဇာ၊ ရှည်သော ကိုယ်ရှိကုန်သော၊ ယေ သတ္တဝါ၊ အကြင်နဂါးစ
သော သတ္တဝါတို့သည် လည်းကောင်း၊ မဟန္တာ၊ ကြီးသော ကိုယ်ရှိကုန်
သော၊ ယေ သတ္တဝါ၊ အကြင် ငါးထိပ် စသော သတ္တဝါတို့သည် လည်း
ကောင်း၊ မန္တိမာ၊ အထိတ်ဖြစ်သော ကိုယ်ရှိကုန်သော၊ ယေ သတ္တဝါ၊ အ
ကြင်ကျွန်းအစရှိသော သတ္တဝါတို့သည်လည်းကောင်း၊ မုသု ကာ၊ ဝုတို့နှင့်
ထပ်သော ကိုယ်ရှိကုန်သော၊ ယေ သတ္တဝါ၊ အကြင်ကြက်ငှက်အစရှိသော
သတ္တဝါတို့ သည်လည်းကောင်း၊ အဇကု၊ သေး ဖွဲ့ထိပ်မွေသော ကိုယ်ရှိ
ကုန်သော၊ ယေ သတ္တဝါ၊ အကြင်ပိုးရွှံ စသော သတ္တဝါတို့သည် လည်း
ကောင်း၊ တုဿ၊ သူဖြိုးသော ကိုယ်ရှိကုန်သော၊ ယေ သတ္တဝါ၊ အကြင်ဝက်
စသော သတ္တဝါတို့သည်လည်းကောင်း၊ အတ္တိ၊ ရှိကုန်၏၊ တေ သတ္တဝါ၊ ထို
သတ္တဝါတို့သည်လည်းကောင်း၊ ဒိဋ္ဌာ၊ မြင်ဘူးကုန်သော၊ ယေ သတ္တဝါ၊ အ
ကြင် သတ္တဝါတို့သည်လည်းကောင်း၊ အဒိဋ္ဌာ၊ မမြင်ဘူးကုန်သော၊ ယေ သ
တ္တဝါ၊ အကြင် သတ္တဝါတို့သည်လည်းကောင်း၊ ယေ သတ္တဝါ၊ အကြင် သတ္တ
ဝါတို့သည်၊ နုရေ၊ ဝေးသော အရပ်၌၊ ဝသန္တိ၊ နေကုန်၏၊ ယေ သတ္တဝါ၊ အ
ကြင် သတ္တဝါတို့သည်၊ အဝိဒ္ဓု၊ မနိုးမဝေးသော အရပ်၌၊ ဝသန္တိ၊ နေကုန်၏
တေ သတ္တဝါ၊ ထို သတ္တဝါတို့သည်လည်းကောင်း၊ တုဿ၊ ရဟန္တာတို့
သည်လည်းကောင်း၊ သမ္ဘဝေသိ၊ တဝသစ်၌ဖြစ်ခြင်း၏ အကြောင်းဖြစ်
သော ကံကို ရှာဖွေထွေရှိကုန်သော ပုထုဇဉ် မသက္ကတို့သည်လည်း ကောင်း၊
သဗ္ဗေ သတ္တဝါ၊ ခပ်ထိမ်းသော သတ္တဝါတို့သည်၊ သုခိ တတ္တဝါ၊ ချမ်းသာသော
စိတ်ရှိကုန်သည်၊ သဝန္တု၊ ဖြစ်စေကုန်သတည်း၊ ပရော၊ တယောက်သော သူ
သည်၊ ပရံ၊ တယောက်သော သူကို၊ နနိ ကုဗ္ဗေထ၊ အမျက်မထွက်ရာ၊ ကတ္တမိ၊ တ
ရံထရသော အရာ၌၊ ကိပ္ပိ၊ တရံတယောက်သော၊ နံ၊ ထို သူကို၊ ဗျာရော သနာ၊
ဘောက်ပြန်သော ကာယကံဝစိကံတို့ဖြင့်ချုတ်ချယ်ခြင်းဖြင့်လည်းကောင်း၊
ပဋိစာ သညာယ၊ ရန်မျက်လိုသော စိတ်ဖြင့်လည်းကောင်း၊ နာတိ မညေထ၊ မ
ထေမဲ့မြင်မပြုရာ၊ အည မညသ၊ တယောက်သည် တယောက်၏၊ ဒုက္ခံ၊
ဆင်းရဲကို၊ နုဇ္ဈေ ဝေယျ၊ အလိုမရှိရာ၊ မာတေ၊ အမိသည်၊ နိယံ ပုတ္တံ၊ မိမိသား
ရင်းဖြစ်သော၊ ကေ ပုတ္တံ၊ တယောက်လည်းသော သားကို၊ အာယု သာ၊ အ
သက်ကြောင့်၊ အနုရ က္ခေယထာ၊ အစဉ်စောင့်ရှောက်သကဲ့သို့၊ ဝေမ္ဘိ၊ ဤ အတူ
လည်း၊ သဗ္ဗတူ တေ သု၊ ခပ်ထိမ်းသော သတ္တဝါတို့၌၊ အပရိ မာတံ၊ အတိုင်းအ
ရှည်မရှိသော၊ မာနသံ၊ မေတ္တာနှင့် ယှဉ်သော စိတ်ကို၊ ဘာဝယေ၊ ပွားစေရာ

၏ဥဒ္ဓုဥ၊အထက်၌လည်းကောင်း၊ အဝေး၊အောက်၌လည်းကောင်း၊တိရိ
 ယဉ္ဇ၊ဖိလာ၌လည်းကောင်း၊ဣတိဣဓိနာပကာဓေန၊ ဤသို့သောအပြားအား
 ဖြင့်၊ သဗ္ဗဇောကထိ၊အထုံးစုံသော ဇောက၌၊ အသမ္ပာဝံ၊လျှဉ်းမြောင်း
 ခြင်းမရှိသည်ကို၊ အဝေရံ၊ရန်မရှိသည်ကို၊ အသပတ္တိ၊ဆန်ကျင်ဘက်မရှိ
 သည်ကို၊ ကတွာ၊ပြု၍၊ အပရိမာဏံ၊အတိုင်းအရှည်မရှိသော၊ မေတ္တံ၊မေ
 တ္တာနှင့်ယှဉ်သော၊ စိတ္တံ၊စိတ်ကို၊ ဘာဝယော၊ပွားစေရာ၏၊ ၊တိဋ္ဌံ၊ရပ်
 သော်လည်းကောင်း၊ စရံ၊ဝါ၊သွားသော်လည်း ကောင်း၊ နိဿိန္ဒောဝါ၊ထိုင်
 သော်လည်းကောင်း၊ သယာနောဝါ၊ထျောင်းသော်လည်း ကောင်း၊ယာဝ
 တာ၊အကြင်မျှသောက်သောကာလပတ်လုံး၊ဝိတမိဒ္ဓေါ၊ကင်းသောအိမ်ခြင်
 ခြင်းငိုက်မြည်းခြင်းကင်းသည်၊အသ၊ဖြစ်ရာ၏၊ တာဝတာ၊ထိုမျှသောက်
 သောကာလပတ်လုံး၊ ဣဓ၊ဤသာသနာတော်၌၊ ဇေဝံသတိံ၊ ထိုမေတ္တာနှင့်
 ယှဉ်သောသဘာဝကို၊ အမိဋ္ဌေယျ၊ဆောက်တည်ရာ၏၊ ဇေဝံဝိဟာရံ၊ ထိုမေ
 တ္တာနှင့်ယှဉ် သောသတိ ဖြင့်နေခြင်းကို၊ ဗြဟ္မံ၊ မြော်သော၊ ဝိဟာရံ၊ နေ
 ခြင်းဟူ၍၊ဗုဒ္ဓါ၊မြတ်စွာဘုရားတို့သည်၊အာဟာ၊ ဟောတော်မူကုန်ပြီ၊ ၊
 ဘိက္ခု၊ သံသရာဘေးကိုရှုထွေရှိသောသူသည်။ နိဋ္ဌိဉ္စ၊ ဝိဇ္ဇာနိဋ္ဌိသို့လည်း
 ကောင်း၊အနုပဂမ္မ၊မကပ်မူ၍၊ သီလဝါ၊သောက္ခတ္တရာသီလရှိသည်ဖြစ်၍၊
 ဒသ၊နေန၊သောတာပတ္တိမဂ်ဥပဏ်နှင့်၊ သမ္ပန္နော၊ပြည့်စုံသည်ဖြစ်၍၊ ကာ
 မေသု၊တေဘူမက သင်္ခါ၊ရလည်းဟူသောဝတ္ထုကာမတို့၌၊ဂေဝံ၊ကာမ ဣန္ဒ
 တည်းဟူသောကိလေသာကာမဖြင့် တပ်မက်မောခြင်းကို၊ ဝိနယ၊ပျောက်
 ၍၊ဇာတု၊စင်စစ်၊ပုန၊တတန်၊ ဝတ္ထုသေယျံ၊အမိဝမ်း၌ပဋိပ ခွေနေခြင်းသို့၊
 နဇေတိ၊မရောက်ရလတ္တံ့၊ ၊မေတ္တသုတ္တံ၊မေတ္တသုတ်သည်၊နိဋ္ဌိတံ၊ပြီးခြင်း
 သို့ရောက်ပြီ၊ ၊



သမ္ပ၊အချင်းဟောဝမတ၊အဇ္ဇ၊ယနေ၊ ပန္နရသော၊တဆဲ့ငါးခုကံမြောက်
 သော၊ ဥပေါသထော၊ ဥပုသ်နေ့တည်း၊ ရတ္တိ၊ညဉ့်သည်၊ နိဗ္ဗာ၊ထောက်ပ
 သည်ဖြစ်၍၊ဥပဋ္ဌိတာ၊တည်၏၊ သမ္ပ၊အချင်းဟောဝမတ၊ ဟန္တ၊ယချံ၊အနော
 မနာဝံ၊မယုတ်သောအမည်ရှိတော်မူထသော၊ သပ္ပာရံ၊လူနတ်တို့၏ဆရာ
 ဖြစ်တော်မူထသော၊ဂေါတမံ၊ဂေါတမအနွယ်ဖြစ်သောထုရားရှင်ကို၊မယံ၊
 ငါတို့သည်၊ပသာမ၊ဖူးမြင်ကြကုန်အံ့၊ဣတိ၊ဤသို့၊သာတာဂိဇော၊သာတာ
 ဂိရအမည်ရှိသော၊ယက္ခော၊ဘီလူးသည်၊ ဟောမဝတံ၊ ဟောမဝတအမည်ရှိ
 သော၊ယက္ခံ၊ဘီလူးကို၊အာဟ၊ဆို၏၊ ၊သမ္ပ၊အချင်းသာတာဂိရ၊ကပ္ပိ၊အသို့
 နည်း၊သဗ္ဗဘူဘေသု၊ခပ်သိမ်းကုန်သောသတ္တဝါတို့၌၊ တာဒိနော၊မတောက်

မပြန်သောသဘောရှိသော၊ အသားထိုမြတ်စွာဘုရားသည်၊ မနော၊ စိတ်ကို၊
 သုပဏိဟိတော၊ ကောင်းစွာထားအပ်၏လော၊ ကမ္မိ၊ အသိနည်း၊ ဣဋ္ဌေ၊ အ
 လိုရှိအပ်သောအာရုံ၌လည်းကောင်း၊ အနိဋ္ဌေ၊ အလိုမရှိအပ်သောအာရုံ၌
 လည်းကောင်း၊ သင်္ကပ္ပ၊ အကြံတို့သည်၊ အသားထိုသင့်ဆရာ၏၊ ဝထိဂတာ၊
 အလိုသို့လိုက်၍ဖြစ်ကုန်၏လော၊ ဣတိ၊ ဤသို့၊ ဟေမဝတော၊ ဟေမဝတအ
 မည်ရှိသော၊ ယက္ခော၊ ဘီလူးသည်၊ သာတာဂီရံ၊ သာတာဂီရအမည်ရှိသော၊
 ယက္ခံ၊ ဘီလူးကို၊ ဝုတ္တံ၊ မေး၏၊ သမ္မာသုဘေသု၊ အလုံးစုံသောသတ္တဝါတို့၌၊
 တာဒိနော၊ မဘေးကံမပြန်သောသဘောရှိသော၊ အသားထိုမြတ်စွာဘုရား
 သည်၊ မနော၊ စိတ်ကို၊ သုပဏိဟိတော၊ ကောင်းစွာထားအပ်၏၊ အထော၊ ထို
 မြို့၊ ဣဋ္ဌေ၊ အလိုရှိအပ်သောအာရုံ၌လည်းကောင်း၊ အနိဋ္ဌေ၊ အလိုမရှိအပ်
 သောအာရုံ၌လည်းကောင်း၊ သင်္ကပ္ပ၊ အကြံတို့သည်၊ အသားထိုဂေါတမ၏၊
 ဝထိဂတာ၊ အလိုအားဖြင့်ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ သာတာဂီရော၊ သာတာဂီ
 ရအမည်ရှိသော၊ ယက္ခော၊ ဘီလူးသည်၊ ဟေမဝတံ၊ ဟေမဝတအမည်ရှိ
 သော၊ ယက္ခံ၊ ဘီလူးကို၊ အာဟ၊ ဆို၏၊ သမ္မာ၊ အချင်းဟေမဝတ၊ ကမ္မိ၊
 အသိနည်း၊ သောသတ္တဝ၊ ထိုမြတ်စွာဘုရားသည်၊ အနိန္ဒံ၊ အရှင်သည်ကိုယ်
 နှုတ်တို့ဖြင့်မပေးသောဥစ္စာကို၊ နာဒိယတိ၊ မယူသလော၊ ကမ္မိ၊ အသိနည်း၊
 ပါဏေသု၊ သတ္တဝါတို့၌၊ သညတော၊ ကောင်းစွာစောင့်စည်းပါ ၏လော၊
 ကမ္မိ၊ အသိနည်း၊ ပမာဒဗ္ဗာ၊ ဓမ္မဓယျာခြင်းမှ၊ အာရာ၊ ဝေးပါ၏လော၊
 ကမ္မိ၊ အသိနည်း၊ ဈာနံ၊ ဈာန်သည်၊ နဂိဉ္ဇဟိ၊ မဆိတ်ပါ၏ လော၊ ဣတိ၊
 ဤသို့၊ ဟေမဝတော၊ ဟေမဝသအမည်ရှိသော၊ ယက္ခော၊ ဘီလူးသည်၊
 သာတာဂီရံ၊ သာတာဂီရအမည်ရှိသော၊ ယက္ခံ၊ ဘီလူးကို၊ ဝုတ္တံ၊ မေး၏၊
 သမ္မာ၊ အချင်း၊ သော၊ ထိုအရှင်ဂေါတမသည်၊ အနိန္ဒံ၊ အရှင်သည်ကိုယ်
 နှုတ်တို့ဖြင့်မပေးသောဥစ္စာကို၊ နာဒိယတိ၊ မယူ၊ အထော၊ ထိုမှတစ်ပါး၊
 ပါဏေသု၊ သတ္တဝါတို့၌၊ သညတော၊ ကောင်းစွာစောင့်စည်း၏၊ အထော၊
 ထိုမှတစ်ပါး၊ ပမာဒဗ္ဗာ၊ ဓမ္မဓယျာခြင်းမှ၊ အာရာ၊ ဝေး၏၊ ဗုဒ္ဓေါ၊ ဘုရားသည်၊
 ဈာနံ၊ ဈာန်သည်၊ နဂိဉ္ဇဟိ၊ မဆိတ်၊ ဣတိ၊ ဤသို့၊ သာတာဂီရော၊ သာတာဂီရအ
 မည်ရှိသော၊ ယက္ခော၊ ဘီလူးသည်၊ ဟေမဝတံ၊ ဟေမဝတအမည်ရှိသော၊
 ယက္ခံ၊ ဘီလူးကို၊ အာဟ၊ ဆို၏၊ သောသတ္တဝ၊ ထိုသင်တို့ဆရာသည်၊ ကမ္မိ၊
 အသိနည်း၊ မုသာ၊ ချွတ်ထွဲသောစကားကို၊ နထဏတိ၊ မဆို၏လော၊ ကမ္မိ၊
 အသိနည်း၊ နဒိဏဗျပ္ပထော၊ နှိပ်စက်တတ်သောစကားကိုဆိုခြင်းမရှိလော
 ကမ္မိ၊ အသိနည်း၊ ဝေဘူဘိယံ၊ သူနှစ်ယောက်တို့၏ ပျက်စီးခြင်းကိုပြုထုတ်

၀၀၀

သောစကားကို၊ နအာဟ၊ မဆိုလော့၊ ကမ္ဘိ၊ အသိနည်း၊ သမ္ပ၊ မိမိသူတပါး
အားအစီးအပွားကိုပျက်စီးကြောင်းဖြစ်သောစကားကို၊ နတာသတိ၊ မဆို
လော့၊ ဣတိ၊ ဤသို့၊ ဟေမဝတော၊ ဟေမဝတအမည်ရှိသော၊ ယက္ခော၊ ဘိလူး
သည်၊ သာတာဂိရံ၊ သာတာဂိရအမည်ရှိသော၊ ယက္ခံ၊ ဘိလူးကို၊ အာဟ၊ ဆို
၏၊ သော၊ ထိုငါဆရာဂေါထမထုရားသည်၊ ဗုသုစ၊ ချွတ်ယွင်းသောစကား
ကိုလည်း၊ နဘဏတိ၊ မဆို၊ အထော၊ ထိုမြို့၊ နဒိထဗျဉ္ဇထော၊ နှိပ်စက်သောစ
ကားကိုဆိုခြင်းမရှိ၊ အထော၊ ထိုမှတပါး၊ ဝေတုတိယံ၊ သူနှစ်ယောက်တို့၏
ပျက်စီးခြင်းကိုပြုဘယ်သောစကားကို၊ နအာဟ၊ မဆို၊ သော၊ ငါတို့ဆရာထို
ဂေါထမထုရားသည်၊ မန္တာ၊ ဗညာဖြင့်နှိုင်းချိန်ဝိုင်းခြား၍၊ အတ္ထံ၊ အကျိုးရှိ
သောစကားကိုသာ၊ ဘာသတိ၊ ဆို၏၊ ဣတိ၊ ဤသို့၊ သာတာဂိရော၊ သာတာဂိရ
အမည်ရှိသော၊ ယက္ခော၊ ဘိလူးသည်၊ အာဟ၊ ဆို၏၊ ဝေ၊ သင်၏၊ သောသ
တ္ထာ၊ ထိုဆရာသည်၊ ကမ္ဘိ၊ အသိနည်း၊ ကာမေသု၊ ကာမဂုဏ်တို့၌၊ နရဇ္ဇတိ၊ မ
တတ်၏လော့၊ ကမ္ဘိ၊ အသိနည်း၊ တဿ၊ သတ္ထု၊ နော၊ ထိုဆရာ၏၊ ဝိတ္တံ၊ ဝိတ်
သည်၊ အနာဝိသံ၊ ဗျာပါဒဖြင့်မနောက်နည်းလော့၊ ကမ္ဘိ၊ အသိနည်း၊ သောသ
တ္ထာ၊ ထိုဆရာသည်၊ မောဟံ၊ မောဟကို၊ အတိတ္တန္တော၊ လွန်ပြီးလော့၊ ကမ္ဘိ၊ အ
သိနည်း၊ ဓမ္မေသု၊ ခပ်သိမ်းကုန်သောထရားတို့၌၊ စက္ခုမာ၊ မပိတ်မပင်သော
ဥာဏ်မျက်စိရှိပါ၏လော့၊ ဣတိ၊ ဤသို့၊ ဟေမဝတော၊ ဟေမဝတအမည်ရှိ
သော၊ ယက္ခော၊ ဘိလူးသည်၊ ပုန္တိ၊ မေး၏၊ သောသတ္ထာ၊ ထိုဆရာသည်၊ ကာ
မေသု၊ ကာမဂုဏ်တို့၌၊ နရဇ္ဇတိ၊ မတတ်၊ အထော၊ ထိုမှတပါး၊ ဝိတ္တံ၊ ဝိတ်
သည်၊ အနာဝိသံ၊ ဗျာပါဒဖြင့်မနောက်နည်း၊ သဗ္ဗမောဟံ၊ အလုံးစုံသောမထိ
ခြင်းကို၊ အတိတ္တန္တော၊ လွန်ပြီး၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဓမ္မေသု၊ ခပ်သိမ်း
သောထရားတို့၌၊ စက္ခုမာ၊ မပိတ်မပင်ထင်သောဥာဏ်မျက်စိရှိတော်မူ၏၊
ဣတိ၊ ဤသို့၊ သာတာဂိရော၊ သာတာဂိရအမည်ရှိသော၊ ယက္ခော၊ ဘိလူး
သည်၊ အာဟ၊ ဆို၏၊ သမ္ပ၊ အချင်းသာတာဂိရ၊ သောသတ္ထာ၊ ထိုဆရာသည်၊
ကမ္ဘိ၊ အသိနည်း၊ ဝိဇ္ဇာ၊ ဘ၊ ဝိဇ္ဇာသုံးပါးဝိဇ္ဇာရှစ်ပါးနှင့်၊ သမ္ပန္နော၊ ပြည့်စုံပါ၏လော့
ကမ္ဘိ၊ အသိနည်း၊ သံသုဒ္ဓတာရုဇော၊ ကောင်းစွာစင်ကြယ်သော စရုဏတ
ရားတဆဲ့ငါးပါးနှင့်ပြည့်စုံ၏လော့၊ ကမ္ဘိ၊ အသိနည်း၊ အဿ၊ ထိုဆရာအား၊
အာသဝါ၊ အာသဝေါတို့သည်၊ ဝိဇ္ဇာ၊ ကုန်ပြီးလော့၊ ကမ္ဘိ၊ အသိနည်း၊ ပုနန္တ
ဝေါ၊ တာဝန်ထဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိလော့၊ ဣတိ၊ ဤသို့၊ ဟေမဝ
ထော၊ ဟေမဝတမည်သော၊ ယက္ခော၊ ဘိလူးသည်၊ အာဟ၊ ဆို၏၊ သ
မ္ပ၊ အချင်းဟေမဝတ၊ သောသတ္ထာ၊ ထိုဆရာထုရားသည်၊ ဝိဇ္ဇာယ၊ ဝိဇ္ဇာ

သုံးပါးဝိဇ္ဇာရှစ်ပါးနှင့်၊ သမ္ပန္နော၊ ပြည့်စုံ၏၊ အထော၊ ထိုမှတစ်ပါး၊ သံသုဗ္ဗစရ
ထော၊ ကောင်းစွာစင်ကြယ်သော စရဏတရားတဆွဲငါးပါးနှင့် ပြည့်စုံ၏၊
အဿ၊ ထိုဆရာတရားအား၊ သဗ္ဗာ၊ အလုံးစုံကုန်သော၊ အာသဝါ၊ အသ
ဝေါတို့သည်၊ ဝိကာ၊ ကုန်ပြု၊ တဿ၊ ထိုဆရာတရားအား၊ ပုနုပ္ပဝေါ၊ တ
တန်တဝသစ်၌ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိပြီ၊ ဣတိ၊ ဤသို့၊ သာတာဂိရော၊ သာ
တာဂိရအမည်ရှိသော၊ ယက္ခော၊ ဘီလူးသည်၊ အာဟ၊ ဆို၏၊ ။ မုနိနော၊
တရားရှင်၏၊ ဝိတ္တံ၊ စိတ်တော်သည်၊ ကမ္မုနာစ၊ အမှုနှင့်လည်းကောင်း၊ ဗျပ
ထေနစ၊ စကားနှင့်လည်းကောင်း၊ သမ္ပန္နံစ၊ ပြည့်စုံသည်လည်းဖြစ်ထသော၊
ဝိဇ္ဇာစရဏသမ္ပန္နံစ၊ ဝိဇ္ဇာစရဏနှင့်ပြည့်စုံသည်လည်းဖြစ်ထသော၊ နံ၊ ထို
တရားသင်ကို၊ ဓမ္မတော၊ ဟုတ်မှန်သောသဘောဖြင့်၊ တံ၊ သင်သာတာဂိရ
သည်၊ ပသံသတိ၊ ပြီးပွန်း၏၊ မာရိယ၊ အချင်းဟောမဝတ၊ မုနိနော၊ မြတ်စွာ
တရား၏၊ ဝိတ္တံ၊ စိတ်တော်သည်၊ ကမ္မုနာစ၊ အမှုနှင့်လည်းကောင်း၊ ဗျပထေ
နစ၊ စကားနှင့်လည်းကောင်း၊ သမ္ပန္နံစ၊ ပြည့်စုံသည်လည်းဖြစ်ထသော၊ ဝိဇ္ဇာစရ
ဏသမ္ပန္နံ၊ ဝိဇ္ဇာစရဏနှင့်ပြည့်စုံသည်လည်းဖြစ်ထသော၊ နံ၊ ထိုတရားရှင်ကို
ဓမ္မတော၊ မှန်သောသဘောဖြင့်၊ တံ၊ သင်ဟောမဝတသည်၊ အနုမောဒထိ၊ ဝမ်း
မြောက်၏၊ မုနိနော၊ မြတ်စွာတရား၏၊ ဝိတ္တံ၊ စိတ်တော်သည်၊ ကမ္မုနာစ၊ အမှု
နှင့်လည်းကောင်း၊ ဗျပထေစ၊ စကားနှင့်လည်းကောင်း၊ သမ္ပန္နံစ၊ ပြည့်စုံသည်
လည်းဖြစ်သော၊ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာစရန်ပြည့်စုံသည်လည်းဖြစ်ထ
သော၊ ဂေါထမံ၊ တရားဂေါတမကို၊ ဟန္တ၊ ထရ၊ မသံ၊ ငါတို့သည်၊ ပဿာမ၊
ဖူးမြင်ကြကုန်အံ့၊ ။ မာရိယ၊ အချင်းသာတာဂိရ၊ ဇေတိ၊ လာလော၊ ဇေတိ
ဇေတံ၊ ဇေတိမည်သောသား၏ မြင်းခေါင်းကဲ့သို့ သော အစဉ် အတိုင်းညီ
ညွတ်စွာလုံးသောမြင်းခေါင်းတော်လည်းရှိထသော၊ ကိသံ၊ အင်္ဂါကြီးငယ်
၏ပြည့်စုံခြင်းဖြင့်လျှောသောပါးသောအင်္ဂါရှိထသော၊ ဝိရံ၊ အတ္တတ္ထိကဗဟိရ
ဖြစ်သောမုနိကိုဗျက်ဆီးပြီးထသော၊ အပ္ပါဟာရံ၊ တနေရားတည်း၌ထဉ်းပေး
သည်ဖြစ်၍နည်းသောအာဟာရရှိထသော၊ အလောလုဝံ၊ အာဟာရ၌ဆန္ဒရာ
ဂမရှိသဖြင့် လျှပ်ပေါ်ခြင်း မရှိထသော၊ မုနိံ၊ မောနေယျနှင့် ပြည့်စုံသော
အနာဂါရုရန်ဖြစ်ထသော၊ ဝနတ္ထိံ၊ ဆိတ်ငြိမ်သောတော၌၊ ဗျာယန္တံ၊ ရှစ်ပါး
သောဗျာန်ဖြင့်ဗျာန်ဝင်ခြင်းရှိထသော၊ ဂေါတမံ၊ ဂေါထမဖြစ်သောတရား
ကို၊ ပဿာမ၊ ဖူးမြင်ကြကုန်အံ့၊ ။ သီဟံဝ၊ ကေသရာဇာခြင်သေ့မင်းကဲ့
သို့မကြောက်မရွံ့၊ ခြင်းရှိထသော၊ ဧကစရံ၊ တဏှာဟူသောအဖော်မရှိသည်
ဖြစ်၍တယောဂံထည်း သွားခြင်းရှိထသော၊ နာဂံ၊ တဖန်တဝသို့မသွားမ

လာထသသာကောမေသု၊ နှစ်ပါးသောကာမတို့၌၊ အနုပေက္ခိနံ၊ ဆန္ဒရာဂအား
 ဖြင့်ငဲ့ခြင်းသဘောမရှိထသော၊ ဝေရူပံ၊ ဤသို့သဘောရှိသော၊ တံမဟေထိံ၊
 ထိုဘုရားကို၊ ဥပသင်္ကမ္ဘ၊ ဆည်းကပ်၍၊ မစ္စုပါသပမေဝနံ၊ သေမင်း၏
 လေ့လာကွင်းမှလွတ်သောပရိကင်းသောနိဗ္ဗာန်ကို၊ ဝုစ္ဆာမ၊ မေးကုန်အံ့၊ အ
 က္ခာဘာရံ၊ သစ္စာတို့ကိုပိုင်းခြားသဖြင့်ဟောထော်မှုတတ်ထသော၊ ဗဝတ္တော
 ရံ၊ သစ္စာတို့၌ကိစ္စဥာဏ်ကိုဖြစ်စေသဖြင့်ဟောတတ်ထသော၊ သဗ္ဗဓမ္မာနံ၊
 အသုံးရုံကုန်သောစတုဘုရိကထရားတို့၌၊ ပါရဂူ၊ ကင်းတဘက်ဟူသောအ
 ပြီးအဆုံးသို့ရောက်ထသော၊ ဗုဒ္ဓံ၊ အသုံးရုံသောဘုရားအပေါင်းကိုသိထော်မှု
 ပြီးထသော၊ ဝေရဟယာတိတံ၊ ငါးပါးသောရန်တည်းဟူသောတေးကိုလွန်
 ပြီးထသော၊ ဂေါဘမံ၊ ဂေါဘမအနွယ်ဖြစ်ထသော၊ တံ၊ အရှင်ဘုရားကို၊ မယံ
 အတ္တနိဝံ၊ သည်၊ ဝုစ္ဆာမ၊ မေးပါကုန်အံ့၊ ကိစ္ဆိံ၊ အဘယ်သည်၊ ဥပ္ပန္နေ၊ ဖြစ်
 သည်ရှိသော်၊ ထောကော၊ သတ္တထောကသင်္ခါရထောကသည်၊ သရပ္ပန္နော၊
 ဖြစ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ကံတ္ထိံ၊ အဘယ်၌၊ ထောကော၊ သတ္တထောက
 သင်္ခါရထောကသည်၊ သန္တာံ၊ ငါငါ၏ဥပ္ပာဟူ၍ထထောဒိဋ္ဌိအားဖြင့်ပေါင်းဖော်
 ခြင်းကို၊ ကုဗ္ဗကိ၊ ပြုသနည်း၊ ကိဿ၊ အဘယ်ကို၊ ဥပါဒါယ၊ စွဲ၍၊ ထောကော၊
 ထောကဟူ၍၊ သင်္ခံ၊ ခေါ်ဝေါ်ခြင်းသို့၊ ဝုစ္ဆာမ၊ ရောက်သနည်း၊ ကိစ္ဆိံ၊ အဘယ်
 သည်၊ သတိ၊ ရှိသော်၊ ကေန၊ အဘယ်ကြောင့်၊ ထောကော၊ ထောကသည်၊ ဝိ
 ဟညတိ၊ ပင်ပန်းနှိပ်စက်အပ်သနည်း၊ ဣတိ၊ ဤသို့၊ ဟေမဝတော၊ ဟေမဝ
 တအမည်ရှိသော၊ ယက္ခော၊ တီလူးသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အပု
 ဣ၊ မေးပြီ၊ ဟေမဝတ၊ ဟေမဝတနတ်၊ ဆေသု၊ ခြောက်ပါးကုန်သောအ
 ဣတ္ထိက၊ ယထာနုဗာဟိရာယထာနုတို့သည်၊ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်၊
 ထောကော၊ သတ္တထောကနေဥညစသောအားဖြင့်သင်္ခါရထောကသည်၊ သ
 ရပ္ပန္နော၊ ဖြစ်သည်၊ ဟောတိ၊ ဖြစ်၍၊ ဆေသု၊ ခြောက်ပါးကုန်သောအာယတနတို့
 ၌၊ ထောကော၊ သတ္တထောကသည်၊ သန္တာံ၊ ထထောဒိဋ္ဌိဖြင့်နှစ်ပါးသောပေါင်း
 ဖော်နှိုးနှောခြင်းကို၊ ကုဗ္ဗကိ၊ ပြု၏၊ ဆန္ဒမေဝ၊ ခြောက်ပါးသော အာယတန
 တို့ကိုသာထွင်၊ ဥပါဒါယ၊ စွဲ၍၊ ထောကော၊ သတ္တထောကဟူ၍၊ သင်္ခံ၊ ခေါ်
 ဝေါ်ခြင်းသို့၊ ဝုစ္ဆာမ၊ ရောက်အံ့၊ ဆေသု၊ ခြောက်ပါးကုန်သောအာယတနတို့၌၊ ပတိ
 ဋ္ဌိတော၊ တည်သော၊ ထောကော၊ သင်္ခါရထောကသည်၊ ဆေသု၊ ခြောက်ပါးကုန်
 သောအာယတနတို့ကြောင့်၊ ထောကော၊ နှစ်ပါးသောထောကသည်၊ ဝိဟည
 တိ၊ ပင်ပန်း၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဟ၊ ဟောထော်
 မူ၏၊ ယတ္ထ၊ အကြင်ဆာသုထောကော ဝိဟညတိဟူ၍ဟောအပ်သော

မြောက်ပါး အပြားရှိသော စွဲလမ်းအပ်သောဥပါဒါနိန္ဒ၊ လောကောသင်္ခါရ
လောကသည်၊ ဝိဟညတိပင်ပန်း၏၊ တံဥပါဒါနံ၊ ထိုစွဲလမ်းသောဥပါဒါနိ
သည်၊ ကထမံ၊ အဘယ်နည်း၊ နိယျာနံ၊ ဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်း
ကို၊ ပုစ္ဆိတော၊ မေးအပ်သော အရှင်တုရားသည်၊ ဖြူဟိ၊ ဟောတော်မူပါ
လော၊ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်၊ ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ၊
ပရစ္စတိ၊ လွတ်သနည်း၊ လောကော၊ လောက၌၊ မနောဆဋ္ဌာ၊ မနောလျှင်
မြောက်သုမြောက်ရှိကုန်သော၊ ပဉ္စကာမဂုံတာ၊ ငါးပါးကုန်သောကာမဂုဏ်
တို့ကို၊ ပဝေဒိတာ၊ အပြားအားဖြင့်ဟောကြားအပ်ကုန်ပြီ၊ ဧတ္ထ၊ ဤအ ဆဲနှစ်
ပါးသောအာယတနအပြားရှိသောဒုက္ခသစ္စာ၌၊ ဆန္ဒံ၊ တဏှာတည်းဟူသော
ဆန္ဒကို၊ ဝိရာဇေတွာ၊ အချင်းခပ်သိမ်း ဖျက်ဆီးပြီး၍၊ ဧဝံ၊ ဤသို့သောအ
ကြောင်းဖြင့်၊ ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ၊ ပရစ္စတိ၊ လွတ်၏၊ ဧတံ၊ ဤမဂ္ဂ
သစ္စာတည်းဟူသောအကြောင်းကို၊ လောကဿ၊ လင်္ခါရလောက၏၊ နိယျာ
နံ၊ ဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်းဟူ၍၊ ယံ ယာတံ၊ ဧဝံ၊ မတေဂံ၊ မပြန်
ဝေါ၊ သင်တို့အား၊ မယာ၊ ငါတုရားသည်၊ အက္ခာတံ၊ ဟောကြားအပ်ပြီ၊ အ
ဟံ၊ ငါတုရားသည်၊ ဧတံ၊ ဤဝဋ်မှထွက်မြောက်ကြောင်းကို၊ ဝေါ၊ သင်တို့
အား၊ အက္ခာမိ၊ ဟော၏၊ ဧဝံ၊ ဤသို့သောအကြောင်းဖြင့်သာ၊ ဒုက္ခာ၊ ဆင်းရဲ
အပေါင်းမှ၊ ပရစ္စတိ၊ လွတ်၏၊ ဣဝံ၊ ဤလောက၌၊ ကော၊ အဘယ်သူ
သည်၊ ဩစံ၊ လေးပါးသော၊ ဩစာကို၊ တရတိ၊ ကူးသနည်း၊ ဣဝံ၊ ဤလော
က၌၊ ကော၊ အဘယ်သူသည်၊ အတ္ထဝံ၊ အစေ့စပ်သည်၊ အနက်အေးပြာလည်း
ကျယ်သော သံသရာတည်းဟူသောမဟာ သရဗ္ဗရာကို၊ ထရတိ၊ ကူးသ
နည်း၊ အပတိဋ္ဌေ၊ အော်၌တည်ရာမရှိထသော၊ အနာထဋ္ဌေ၊ အထက်၌ခွဲရာမ
ရှိထသော၊ ဝတ္ထိ၊ ရှေးနက်စွာသော၊ တသ္မိံ၊ အဝတ္ထဝေ၊ ထိုသံသရာထည်းဟူ
သောသရဗ္ဗရာ၌၊ ကော၊ အဘယ်သူသည်၊ နဘိဒတိ၊ မနစ်သနည်း၊ ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ဝင်ထထမ္ပန္နော၊
ဝိသန့်ပြည့်စုံ၏၊ ပညာဝါ၊ ထောက်လောကုတ္တရာပညာရှိ၏၊ သုသမာဟိ
တော၊ ဥပစာရသမာဓိအပနာသမာဓိဖြင့်ကောင်းစွာထည်ကြည်၏၊ အဇ္ဈတ္တ
သည်၊ ထက္ခတာရေးသို့တင်၍ ဝိပဿနာဖြင့် နိယ ကဏ္ဍတ္တ၌မှတ်တတ်
သောအစထုရှိ၏၊ သတိမာ၊ မစေ့မလျော့သောသတိရှိ၏၊ သောဘိက္ခု၊ ထို
ရဟန်းသည်၊ ဒုတ္တရံ၊ ကူးနှိုင်းထသော၊ ဩစံ၊ လေးပါးသောဩစာကို၊ ထ
ရတိ၊ ကူး၏၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ ကာမသညာယ၊ ကာမသ
ညာကို၊ ဝိရတော၊ ကြည်၏၊ သဗ္ဗသံယောဇနာတိဂေါ၊ အလုံးစုံသံယောဇဉ်



ကိုလွန်၏။ နန္ဒိဘဝပ ရိက္ခိဏော၊ ထိုထိုဘဝအာရုံ၌ ထင်သော တဏှာ သုံးပါးသော ဘဝကုန်၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဂန္တိဇေ၊ နက်စွာ သော၊ အတ္တဝေ၊ သံသရာထည်းဟူသော သရဒ္ဒရာ၌၊ နသိဒတိ၊ မနစ်။ ။ ဂန္တိ ရပဉ္စံ၊ နက်နဲသော ပညာရှိထသော၊ နိဂုဏတ္ထဒသိ၊ သိပ်မွေ့သော အနက် ကိုမြင်တတ်ထသော၊ အင်္ဂါဥနံ၊ ရာဂစသော ကြောင့်ကြမရှိထသော၊ ကမ ဘဝေ၊ နှစ်ပါးသော ကာမသုံးပါးသော ဘဝ၌၊ အသတ္တံ၊ မပြီထသော၊ သဗ္ဗမိ၊ ခန္ဓာစသော အပြားရှိသော အလုံးစုံသော အာရုံ၌၊ မုဝိတ္တံ၊ ဆန္ဒရာဂမရှိသဖြင့် လွတ်ပြီးထသော၊ ဒိဗ္ဗေပထေ၊ ရှစ်ပါးသော သမာပတ် အပြားရှိသော ဗြဟ္မ ပြည်သို့ သွားကြောင်းခရီး၌၊ ကမမာနံ၊ သမာပဇ္ဇနအားဖြင့် ကြွသွားတော် မူထသော၊ မဟေသိ၊ မြတ်ကုန်သော ဂုဏ်တော်တို့ကို ရှာတော်မူပြီးထ သော၊ ထံ၊ ထိုဘုရားရှင်ကို၊ တုဗ္ဗေ၊ သင်တို့သည်၊ ပဿထ၊ ဖူးမြော်ကုန် ထော၊ ။ အနာမနာဓံ၊ မဟုတ်သော အမည်ရှိထသော၊ နိဂုဏတ္ထဒသိ၊ သိပ်မွေ့သော ပုစ္ဆာတို့၏ အနက် ကိုမြင်တတ်ထသော၊ ပညာဒဒံ၊ ပညာကိုပေး တတ်ထသော၊ ကာမာထယေ၊ ကာမတို့၌ တဏှာဒိဋ္ဌိအားဖြင့် နှစ်ပါးအပြား ရှိသော အာသယ၌၊ အသတ္တံ၊ ပြုခြင်းကင်းထသော၊ သဗ္ဗမိနံ၊ အလုံးစုံသော တ ရားကို သိပြီးထသော၊ သုမေဓံ၊ ကောင်းသော ပညာရှိထသော၊ အရိယေပ ထေ၊ အရိယာတို့၏ ခရီး၌၊ ကမမာနံ၊ ပညာဖြင့် သက်ဝင်သည်ဖြစ်၍ သွားထ သော၊ မဟေသိ၊ မြတ်သော ဂုဏ်တို့ကို ရှာဖွေတော်မူပြီးထသော၊ ထံ၊ ထိုဘု ရားရှင်ကို၊ ပဿထ၊ ဖူးမြော်ကြ ဟုန်ကော၊ အဇ္ဈ၊ ယနေ့၊ နေ့၊ ငါတို့သည်၊ သုဒိ ဋ္ဌံ၊ စားကောင်းသော အာရုံကို မြင်အပ်ပြီး စွတကား၊ သုပ္ပဘာတံ၊ ကောင်းစွာ ခိုးသော်ပြီ၊ သုဟုဗ္ဗိတံ၊ ကောင်းစွာ ထအပ်ပြီ၊ ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား၊ ယံ၊ ယသွာ၊ အကြင်ကြောင့်၊ မယံ၊ ငါတို့သည်၊ ဩစာတိတ္ထံ၊ ဩစာ ကိုကူးမြောက်ပြီးထသော၊ အနာသဝံ၊ အာသဝေါမရှိထသော၊ သမ္ပန္နံ၊ မြတ် စွာဘုရားကို၊ အဒ္ဓ သာမ၊ ဖူးမြင်ကုန်၏။ ထသ္မာ၊ ထိုကြောင့်တည်း၊ ဣဒ္ဓိမ န္ဓော၊ တန်ခိုးရှိကုန်ထသော၊ ယသသိနေ၊ မြတ်သော စည်းစိမ်အခြံအရံရှိ ကုန်ထသော၊ ဒသသတံ၊ တထောင်ကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဣ မေယက္ခာ၊ ဤဘီလူးတို့သည်၊ ဟံ၊ အရှင်ဘုရားကို၊ သရဏံ၊ ကိုးကွယ်ခြင်း သို့၊ ယန္တိ၊ ရောက်ကုန်၏။ တံ၊ အရှင်ဘုရားသည်၊ နော၊ ငါတို့၏၊ အနုတ္တရော၊ အဘုမရှိသော၊ သတ္တာ၊ ဆရာတည်း၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ သမ္ပန္နံ စ၊ ကိုယ်ထော်တိုင် အလုံးစုံသော တရားတို့ကို သိထော်မူသည်၏အဖြစ်ကို ထည်းကောင်း၊ ခမ္မဿ၊ တရားထော်၏။ သုဓမ္မာဂ္ဂ၊ ကောင်းသော တရား၏

အဖြစ်ကိုလည်းကောင်း၊ သံဃာသုပ္ပဗ္ဗိပတ္တိဥပသံဃာတော်၏ကောင်းသော
 အကျင့်ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ အဘိတ္တဝါတို့၊ မြီးပွမ်းကုန်၍၊
 နမသာမာနာ၊ ရှိခိုးကုန်ထျက်၊ ဂါမာ၊ နတ်တို့ရှာတေရမှ၊ ဂါမိ၊ နတ်တို့၏ရှာတေရ
 သို့၊ နဂါ၊ နတ်တို့၏တောင်တေရမှ၊ နဂံ၊ နတ်တို့၏တောင်တေရသို့၊ ဝိစရိဿာမ၊
 လှည့်လည်ကုန်အံ့၊ ဣတိ၊ ဤသည်သျှင်အပြီးတည်း၊ ဟောမဝ သုတ္တံ၊
 ဟောမဝသုတ်တည်း။

ဘန္တေ အရှင်ဘုရားကဿပ၊ ဣဒံ၊ ဤအာဇ္ဇာဝကသုတ်ကို၊ မေမယော၊
 အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကာ၊ အထံ
 တော်မှ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ဂိတံ၊ သုတံ၊ အတယ်သို့ကြားလိုက်
 ရသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 အာဇ္ဇာဝိယံ၊ အာဇ္ဇာပြည်၌၊ အာဇ္ဇာဝကဿ၊ အာဇ္ဇာဝကအမည်ရှိသော၊ ယက္ခ
 သာ၊ ဘီလူး၏၊ ဘဝနေ၊ ဝိမာန်၌၊ ဝိဟရတိ၊ နေထိုင်မှု၏၊ အထခေါ၊ ထိုသို့နေ
 တော်မူသောအခါ၌၊ အာဇ္ဇာဝကော၊ အာဇ္ဇာဝကအမည်ရှိသော၊ ယက္ခော၊ ဘီလူး
 သည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်
 မူ၏၊ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ ဥပသင်္က
 မိတွာ၊ ကပ်လေပြီ၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ သမဏ၊ ရှင်ရဟန်း၊ နိက္ခ
 မ၊ ထွက်လော၊ ဣတိ၊ ဧဝံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ အာရသော၊ ဝါ
 ရှင်အာဇ္ဇာဝက၊ သာရ၊ ကောင်းပြီ၊ ဣတိ၊ ဤသို့မိန့်တော်မူ၍၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ နိက္ခမိ၊ ထွက်တော်မူ၏၊ သမဏ၊ ရှင်ရဟန်း၊ ပဝိသ၊ ဝင်ဦးလော
 ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာရသော၊ ဝါ၊ ရှင်အာဇ္ဇာဝက၊ သာရ၊ ကောင်းပြီ၊
 ဣတိ၊ ဤသို့၊ ဝတွာ၊ မိန့်တော်မူ၍၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ပါဝိသိ၊ ဝင်
 တော်မူ၏၊ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း (ပ)၊ တတိယမ္ပိ၊ သုံးကြိမ်
 မြောက်လည်း၊ အာဇ္ဇာဝကော၊ အာဇ္ဇာဝကအမည်ရှိသော၊ ယက္ခော၊ ဘီလူး
 သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ သမဏ၊ ရှင်ရဟန်း၊ နိက္ခမ၊ ထွက်လော၊
 ဣတိ၊ ဧဝံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ အာရသော၊ ဝါ၊ ရှင်အာဇ္ဇာဝက၊
 သာရ၊ ကောင်းပြီ၊ ဣတိ၊ ဤသို့၊ ဝတွာ၊ မိန့်တော်မူ၍၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ နိက္ခမိ၊ ထွက်တော်မူ၏၊ သမဏ၊ ရှင်ရဟန်း၊ ပဝိသ၊ ဝင်ဦးလော၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာရသော၊ ဝါ၊ ရှင်အာဇ္ဇာဝက၊ သာရ၊ ကောင်းပြီ၊
 ဣတိ၊ ဤသို့မိန့်တော်မူ၍၊ ဘဂဝါ၊ မြတ်စွာဘုရား၊ ပါဝိသိ၊ ဝင်တော်မူ၏၊
 စတုတ္ထမ္ပိ၊ လေးကြိမ်မြောက်လည်း၊ အာဇ္ဇာဝကော၊ အာဇ္ဇာဝကအမည်
 ရှိသော၊ ယက္ခော၊ ဘီလူးသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ သမဏ၊ ရှင်



ရဟန်း၊ နိက္ခမ၊ ထွက်ထော၊ ဣတိ၊ ဤသို့၊ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊
ဆို၏၊ အာရသော၊ ငါ့ရှင်အာဇ္ဇဝက၊ အဟံ၊ ငါတုရားသည် နှခေါ်နိက္ခမိဿာ
မိ၊ ထွက်တော်မမူအံ့သည်သာလျှင်တည်း၊ တေတယော၊ သင်သည်၊ ယံ၊
အကြင်အမှုကို၊ ကရဏီယံ၊ ပြုလိုအပ်၏၊ တံ၊ ထိုအမှုကို၊ မေ၊ ငါတုရားအား၊
ကရောတိ၊ ပြုထော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ သမဏ၊ ရဟန်း၊
တံ၊ သင့်ကို၊ ပဉ္စ၊ ပြဿနာကို၊ ဝုတ္တိဿာမိ၊ မေးအံ့၊ မေ၊ ငါ၏၊ ပဉ္စ၊ ပြဿနာ
ကို၊ တံ၊ သင်သည်၊ ဂုဓေနဗျာကရိဿာမိ၊ အကယ်၍မဖြေနိုင်အံ့၊ တေ၊
သင်၏၊ ဝိတ္တံ၊ ဝိတ်ကိုမူလည်း၊ ဝိဝိဿာမိ၊ ပစ်အံ့၊ တေ၊ သင်၏၊ ဟဒယံ
ဝါ၊ နှလုံးရင်းကိုမူလည်း၊ ဗာဇေဿာမိ၊ ခွဲအံ့၊ ပါဒေသုဝါ၊ ခြေတို့ကိုမူ
လည်း၊ ဂဟေတွာ၊ ကိုင်၍၊ ပါရဂဝံ၊ ယံ၊ ကံ၊ ဤတဘက်သို့၊ ဝိဝိဿာမိ၊ ပစ်ချ
အံ့၊ ဣတိ၊ ဤသို့၊ ယက္ခော၊ ဘီလူးသည်။ အာဟံ၊ ဆို၏၊ အာရသော၊ ငါ့ရှင်
အာဇ္ဇဝက၊ သဒေဝကော၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သမာရကော၊
ဝသဝတ္တိမာရ်မင်းပြည်နှင့်တကွသော၊ သဗြဟ္မကော၊ ဗြဟ္မာနှစ်ဆယ်နှင့်တ
ကွသော၊ လောကော၊ ဩကာ သလောက၌၊ သဒေဝမနုဿာယော၊ သဗ္ဗုတိနတ်
ထည်းဟူသောမင်းကြွင်းသောလူနှင့်တကွသော၊ ပဇာယော၊ သတ္တထောက၌၊
သော၊ အကြင်သူသည်၊ မေ၊ ငါတုရား၏၊ ဝိတ္တံ၊ ဝိတ်ကိုမူလည်း၊ ဝိပေယျ၊
ပစ်နှင်ရာ၏၊ ဟဒယံ၊ နှလုံးရင်းကိုမူလည်း၊ ဗာဇေယျ၊ ခွဲရာ၏၊ ပါဒေသုဝါ၊
ခြေတို့ကိုမူလည်း၊ ဂဟေတွာ၊ ကိုင်၍၊ ပါရဂဝံ၊ ယံ၊ ကံ၊ ဤတဘက်သို့၊
ဝိပေယျ၊ ပစ်ချရာ၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါတုရားသည်၊ နှခေါ်ပဿာမိ၊
မြင်တော်မမူ၊ အာရသော၊ ငါ့ရှင်အာဇ္ဇဝက၊ အဝေါစ၊ စင်စစ်ကား၊ တံ၊ သင်
သည်၊ ယဒိအာကာမိ၊ အကယ်၍မေးခြင်းငှါအလိုရှိအံ့၊ ဝုတ္တိ၊ မေးထော၊ ဣ
တိ၊ ဤသို့၊ သဗ္ဗညုပဝါရဏံ၊ တုရားတို့၏ ဖိတ်ခြင်းကို၊ ပဝါဓေယိ၊ ဖိတ်
တော်မူ၏၊ အထခေါ၊ ထိုသို့ဖိတ်သောအခါ၌၊ အာဇ္ဇဝကော၊ အာဇ္ဇဝက အ
မည်ရှိသော၊ ယက္ခော၊ ဘီလူးသည်၊ ဘဂဝန္တံ၊ မြတ်စွာတုရားကို၊ ဂါထာ
ယ၊ ဂါထာဖြင့်၊ အဇ္ဈဘာသိ၊ ဆိုသေ၏၊ ကိံ၊ အဇ္ဈဘာသိ၊ အဘယ်သို့ဆိုသ
နည်း၊ သမဏ၊ ရဟန်း၊ ဣမ၊ ဤဇောက၌၊ ပုရိသဿ၊ ယောကျ်ား၏၊
သေဋ္ဌံ၊ မြတ်သော၊ ဝိတ္တံ၊ ဥစ္စာသည်၊ ကိံ၊ သု၊ အဘယ်နည်း။ သုဝိဇ္ဇာနံ၊
ကောင်းသော အလေ့အကျက်တို့တွင်၊ ကိံ၊ သု၊ အဘယ်ကောင်း
သော အလေ့အကျက်သည်၊ သုခံ၊ ချမ်းသာကို၊ အာဝဟာတိ၊ ရွက်ဆောင်
သနည်း၊ ရာသာနံ၊ အရသာတို့တွင်၊ ကိံ၊ သု၊ အဘယ်အရသာသည်။ ဟ
ဝေ၊ အကယ်မလွဲ ပဖြင့်၊ သာဓုဘရံ၊ ချီးမြှင့်သောအရသာသည်၊ ဟောတိ၊

ဖြစ်သနည်း၊ ကထံဇိဝိံ၊ အဘယံသို့အသက်ရှင်သော သူကို၊ သေဋ္ဌံ၊ မြတ်
သော၊ ဇိဝိတံ၊ အသက်ရှင်ခြင်းဟူ၍၊ အာဟု၊ ဆိုကုန်သနည်း။ ဣတိ၊ ဤသို့၊ အ
ဇ္ဈာဘာဝိ၊ ဆို၏၊ အာဂုသော၊ တကာအာဇ္ဇဝက၊ ဣဝ။ ဤသောကဋ္ဌံ၊ ပုရိသ
သ၊ ယောကျ်ား၏၊ သေဋ္ဌံ၊ မြတ်သော၊ ဝိတ္တံ၊ ဥစ္စာသည်၊ သဒ္ဓါ၊ သဒ္ဓါတည်း၊
သုစိန္တော၊ ကောင်းသောအလေ့အကျက်ဖြစ်သော၊ ဓမ္မော၊ ဖာယံပါးသော
ကုသလကမ္မာထတရားသည်၊ သုခံ၊ ချမ်းသာကို၊ အဘဟာတိ၊ ရွက်ဆောင်
၏၊ ရသသံ၊ ရအသတကာ တို့တွင်၊ သစ္စံ၊ မှန်သော စကားကို ဆိုခြင်း
တည်းဟူသော ငစိသစ္စာသည်၊ ဟဝေ၊ စင်စစ်၊ သာဓုတရံ၊ အလွန်ချိုမြိန်
သောအရသာသည်၊ ဟောတိ၊ ဖြစ်၏၊ ပညာဇိဝိံ၊ ပညာဖြင့်အသက်ရှင်သော
သူကို၊ သေဋ္ဌံ၊ မြတ်သော၊ ဇိဝိတံ၊ အသက်ရှင်ခြင်းဟူ၍၊ အာဟု၊ ဆိုကုန်
ပြီ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဝေမဏ၊ ရဟန်း၊ ကထံသု၊ အဘယံ
သို့သောအပြားဖြင့်၊ ဩစံ၊ လေးပါးသောဩစကို၊ တရတိ၊ ကူးသနည်း၊
ကထံသု၊ အဘယံသို့သောအပြားဖြင့်၊ အဇ္ဈဝံ၊ သံခရာဝင်တည်းဟူသော
သရဒ္ဓရာကို၊ တရတိ၊ ကူးသနည်း၊ ကထံသု၊ အဘယံသို့သောအပြားဖြင့်၊
ဒုက္ခံ၊ ဆင်းရဲကို၊ အစ္စေတိ၊ လွန်သနည်း၊ ကထံသု၊ အဘယံသို့သောအပြား
ဖြင့်၊ ပဝိသုဇ္ဈတိ၊ ထက်ဝန်းကျင်မှစင်ကြယ်သနည်း၊ ဣတိ၊ ဤသို့၊ အဇ္ဈာဘာ
ဝိ၊ ဆို၏၊ အာဂုသော၊ တကာအာဇ္ဇဝက၊ သဒ္ဓါယ၊ သဒ္ဓါဖြင့်၊ ဩစံ၊ ဩ
စကို၊ တရတိ၊ ကူးနှိုင်း၏၊ အပ္ပမာဒေန၊ မမှေ့မလျော့ခြင်းဖြင့်၊ အဇ္ဈဝံ၊ သရဒ္ဓ
ရာကို၊ တရတိ၊ ကူးနှိုင်း၏၊ ဝီရိယေန၊ လုံ့လဖြင့်၊ ဒုက္ခံ၊ ဆင်းရဲကို၊ အစ္စေ
တိ၊ လွန်၏၊ ပညာယ၊ ပညာဖြင့်၊ ပရိသုဇ္ဈတိ၊ ထက်ဝန်းကျင်မှစင်ကြယ်
၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ကထံသု၊ အဘယံအကြောင်းဖြင့်၊ ပ
ညံ၊ သောကီ သောကုတ္တရာ- ပညာကို၊ လတတေ၊ ရသနည်း၊ ကထံသု၊ အ
ဘယံအကြောင်းဖြင့်၊ ဓနံ၊ ဥစ္စကို၊ ဝိန္ဒတေ၊ ရသနည်း၊ ကထံသု၊ အဘယံအ
ကြောင်းဖြင့်၊ ကိတ္တိ၊ ကျေခံစေခြင်းသို့၊ ပပေါတိ၊ ရောက်သနည်း၊ ကထံ၊ အ
ဘယံအကြောင်းဖြင့်၊ မိတ္တာနိ၊ ခင်ပွန်းတို့ကို၊ ဝန္တတိ၊ ဖွဲ့သနည်း၊ အသ္မာသော
က၊ ဤထောကမှ၊ ပရိယောကံ၊ တမလွန်လောကသို့၊ ပစ္စ၊ ရောက်၍၊ ကထံ၊
အဘယံသို့သောအပြားဖြင့်၊ နသောစတိ၊ မပိုးရိပ်သနည်း၊ ဣတိ၊ ဤသို့၊ ယ
က္ခော၊ ဘီလူးသည်၊ ပုစ္ဆိ၊ မေး၏၊ အာဂုသော၊ တကာအာဇ္ဇဝက၊ အပေတံအ
ရဟန္တာနံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏၊ နိဗ္ဗာနပတ္တိယာ၊ နိဗ္ဗာန်သို့ရောက်ခြင်း၏၊
ဓမ္မံ၊ အကြောင်းတရားကို၊ သဒ္ဓဟာနေ၊ ယုံကြည်သော သူသည်လည်း
ကောင်း၊ သုဿသံသုဿသန္တော၊ ထိုပုဂ္ဂိုလ်တို့၏တရားကိုကောင်းစွာနာ



သောသုသည်သည်းကောင်း၊ အပ္ပမတ္တော၊ မမေ့မလျော့သောသတိရှိသော
 သုသည်သည်းကောင်း၊ ဝိစက္ခကော၊ သုတာသိတနုဇ္ဈာသိတကို အထူးသ
 ဖြင့်မြင်တတ်သော ပညာရှိသော သုသည်သည်းကောင်း၊ ပညံးလောကီ
 လောကုတ္တရာပညာကို၊ လထကော၊ ရ၏၊ ပတိရူပကာရီ၊ လောကီလောကုတ္တ
 ရာဥစ္စာအားလျောက်ပတ်စွာရခြင်း၏ အကြောင်းကို ပြုတတ်သော၊ ရရဝါ၊
 စေတသိကာဝိရိယ၏ အစွမ်းအားဖြင့်မချသောအဦးရှိသော၊ ဥဗ္ဗာတာ၊ ကာ
 ယိကာဝိရိယ၏ အစွမ်းအားဖြင့် ထကြွလုံ့လရှိသော၊ ဝုရိသော၊ ယော
 ကျားသည်၊ ခနံ၊ လောကီဥစ္စာလောကုတ္တရာဥစ္စာကို၊ ဝိညတော၊ ရ၏၊ သစ္စေန၊
 မှန်သောစကားကိုဆိုခြင်းတည်းဟူသောဝိသစ္စာဖြင့်၊ ဝိတ္တိံ၊ ကျော်စော
 ခြင်းသို့၊ ပပေါတိ၊ ရောက်၏၊ ဒဒံဒဒန္တော၊ ပေးတတ်သော သုသည်၊ မိတ္တာနံ၊
 အဆွေခင်ပွန်းတို့ကို၊ ဂန္တတိ၊ ဖွဲ့၏၊ သဒ္ဓဿ၊ အရဟတံ၌ဆိုအပ်ခဲ့ပြီးသော
 သဗ္ဗကဏ္ဍာဏခမ္ဘာကိုဖြစ်စေတတ်သော သဒ္ဓါဖြင့်ပြည့်စုံထသော၊ စာရံ၊ စာ
 ရာဝါသကို၊ ဇေယျနာ၊ ငါးပါးသောကာမဂုဏ်ဖြင့်ရှာဖတ်ထသော၊ ယဿ၊
 အကြင် ကာမဂုဏ်ချမ်းသာကို ခံစားသောသူအား၊ သစ္စဉ္စ၊ သစ္စေန၊ ဝိတ္တိ
 ဆိုအပ်ခဲ့ပြီးသော သစ္စာသည်သည်းကောင်း၊ ဓမ္မောစ၊ သုဿုသံလဘတေ
 ပညံ၌ပညာအမည်ဖြင့်ဆိုအပ်ပြီးသော ဓမ္မသည်သည်းကောင်း၊ မိတိစ၊ ရရ
 ဝါဥဗ္ဗာတာ၌ ဆိုအပ်ခဲ့ပြီးသော ဝိရိယဟူသော မိတိသည်သည်းကောင်း၊
 စာဂေါစ၊ ဒဒံမိတ္တာနိ၌ ဆိုအပ်ပြီးသောအပြားရှိသော ပေးကမ်းစွန့်ကြဲခြင်း
 သည်သည်းကောင်း၊ ဇေတစတုရောဓမ္မာ၊ ဤလေးပါးသောတရားတို့သည်၊
 သန္တိ၊ ရှိကုန်၏၊ သော၊ ထိုလူဖြစ်သောသူသည်၊ ဝေ၊ စင်စစ်၊ ပေစွ၊ တမလွန်
 ဘဝသို့ရောက်၍၊ နသောစတိ၊ မပိုးရိမ်၊ အာရသော၊ တကောအာဇ္ဇာဝက၊ ဣ
 ဃံ၊ တိုက်တွန်း၏၊ ယဒိ၊ အကြင်အခါ၌၊ သစ္စံသစ္စာဘိယေဇျာ၊ ဆိုအပ်ခဲ့ပြီး
 သောအပြားရှိသောသစ္စာထက်လွန်သော ကျော်စောခြင်းသို့ရောက်ခြင်း၏
 အကြောင်းသည်သည်းကောင်း၊ ဓမ္မာဘိယေဇျာ၊ သုဿုသံလဘတေပညံ၌
 ပညာအမည်ဖြင့်ဆိုအပ်ခဲ့ပြီးသောဓမ္မထက်လွန်သော လောကီလောကုတ္တ
 ရာပညာကို ရခြင်း၏ အကြောင်း သည်သည်းကောင်း၊ စာဂေါစာဂါဘိ
 ယေဇျာ၊ ဒဒံမိတ္တာတိဂန္တတိ၌ ဆိုအပ်ခဲ့ပြီးသောအပြားရှိသော စာဂထက်
 လွန်သောမိတ်ခင်ပွန်းဖွဲ့ခြင်း၏ အကြောင်းသည်သည်းကောင်း၊ ခန္တာဘိ
 ယေဇျာ၊ ရရဝါဥဗ္ဗာတာ၌ဆိုအပ်ခဲ့ပြီးသောပြင်းစွာအားထုတ်သောအဖြစ်သို့
 ရောက်သောဝိရိယဟုဆိုအပ်သော ခန္တထက်လွန်သော လောကီလောကု
 တ္တရာဥစ္စာကိုရခြင်း၏ အကြောင်းသည်သည်းကောင်း၊ ဣဓ၊ ဤသောက၌၊

ဝိဇ္ဇာတိ၊ ဤသို့ရှိသော်၊ အညောတိ၊ တပါးလည်းဖြစ်ကုန်သော
 ပုထုသမဏဗြာဟ္မဏေ၊ များစွာကုန်သော ရဟန်းပုဂ္ဂိုလ်တို့ကို၊ တံ၊ သင်
 သည်၊ ငုတ္တု သာ၊ မေးလေဦးလော၊ ယောစအတ္ထော၊ အကြင်မျက်မှောက်
 သော အတ္တတော၌ ပညာစသည်ကို ခြင်းစသည်တို့၏အကြောင်းသည်
 လည်းကောင်း၊ ယောစသံပရာယိကော၊ တမလွန်၌ ဖြစ်သော အကြင်စိုး
 ရိပ်ခြင်းမရှိခြင်း၏ အကြောင်းသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုနှစ်
 ပါးသောအကြောင်းကို၊ ယောအဟံ၊ အကြင်ငါသည်၊ အဇ္ဈ၊ ယနေ့၊ သယ
 မေဝ၊ ကိုယ်တိုင်ပင်လျှင်၊ ပဇာနာမိ၊ အပြား အားဖြင့်သိ၏၊ တသ္မာ၊ ထို
 ကြောင့်၊ သောအဟံ၊ ထိုငါသည်၊ ဒါနံ၊ ယခု၊ ကထံ၊ အဘယ်သို့သောအ
 ကြောင်းဖြင့်၊ အညော၊ တပါးကုန်သော၊ ပုထု၊ များစွာကုန်သော၊ သမဏ
 ဗြာဟ္မဏေ၊ ရဟန်း ပုဂ္ဂိုလ်တို့ကို၊ ပုတ္တေယျံ၊ မေးတုန်အံ့နည်း၊ ယတ္ထ၊
 အကြင် ဘုရား၌၊ ဒိန္နံ၊ ဣအပ်သော အတ္တသည်၊ မဟပွယ်၊ အကျိုးကြီး
 ၏ဟူ၍၊ ယောအဟံ၊ အကြင်ငါသည်၊ အဇ္ဈ၊ ယနေ့၊ ပဇာနာမိ၊ သိ၏၊ ဗုဒ္ဓေါ၊
 မြတ်စွာဘုရားသည်၊ တဿမေ၊ ထိုငါ၏အတ္ထာယ၊ အကျိုးစီးပွားအလို၌၊
 အာဇ္ဇမိ၊ အာဇ္ဇမိပြည်သို့၊ ဝါသာယ၊ နေခြင်း၌၊ အာဂမာတော၊ ကြွတော်မူ
 လာပေစွာကား၊ သောအဟံ၊ ထိုငါသည်၊ သမ္ပန္နံ၊ ဘုရား၏သမ္ပုဒ္ဓအဖြစ်
 ကိုလည်းကောင်း၊ ဓမ္မဿ၊ တရားတော်၏၊ သုဓမ္မတဉ္စ၊ ကောင်းသောတ
 ရား၏ အဖြစ်ကိုလည်းကောင်း၊ နမဿမာနော၊ ရှိခိုးလျက်၊ ဂါမာ၊ ရွာထဲ၊ ခုမှ၊
 ဂါမံ၊ ရွာထဲသို့၊ ပုရာ၊ မြို့ကခုမှ၊ ပုရံ၊ မြို့ကခုသို့၊ ဝိစရိယာမိ၊ ထုည့်လည်
 အံ့၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားရ လိုက်၏၊ အာဇ္ဇာဝက သုတ္တံ၊ အာ
 ဇ္ဇာဝကသုတ်တည်း။ ။

စရံစရန္တောဝါ၊ ရူပကာယကိုသွားအပ်သော အရပ်သို့ရှေးရှုထောင်သ
 ဖြင့်သွားသည်မူလည်းသွားအံ့၊ သဒိ၊ ထိုမြို့၊ တိဋ္ဌတိဋ္ဌန္တောဝါ၊ ရူပကာယကို
 ထောင်သဖြင့်မှတ်သည်မူလည်းရပ်အံ့၊ နိသိန္နောဝါ၊ အောက်ကို ခွေသဖြင့်
 ထိုင်မူလည်းထိုင်အံ့၊ ဥဒ ထိုမှကပါး၊ သယံသယန္တောဝါ၊ ဖိသာဆန်သဖြင့်
 လျောင်းမူလည်းလျောင်းအံ့၊ သမိဇ္ဈေ တိစ၊ ထိုထိုသို့သောထက်ခြေစသည်
 တို့ကိုခွဲမူလည်းခွဲအံ့၊ ပဿာရေတိစ၊ ဆန်မူလည်းဆန်အံ့၊ သော၊ ဤအ
 လုံးစုံသောသွားခြင်းရပ်ခြင်းအစရှိသည်သည်၊ ကာယဿ၊ သင်္ခရာဏက
 ဖြစ်သောဤရူပကာယ၏၊ အဗ္ဗုနာ၊ တုန်ထွပ်ခြင်းမှ သာတည်း။ ။ သော၊ ဤ
 သွားခြင်းစသောအလုံးစုံသည်၊ ယဿကာယဿ၊ အကြင်ရူပကာယ၏၊
 အဗ္ဗုနာ၊ တုန်ထွပ်ခြင်းမှတည်း။ သွာယံကာယော၊ ထိုကိုယ်ကောင်သည်။

အဋ္ဌိန္ဒာရူဟိ၊ သုံးရာခြောက်ဆယ်သောအရိုး ကိုးရာသော အကြောစိန်နှင့်၊
 သံယုဒတ္တာယဉ်၏၊ တစမံသာဝထေပနော၊ ခြေဖျားချောင်း အရေစသော
 အဒေအထူ ကိုးရာသော သားတစ်အပြားရှိသော အသားတို့ဖြင့်လိမ်းကျံအပ်
 ၏၊ သဝိယာ။ အထုံးစုံသော ကိုယ်မှရုံးစုအပ်သည်ရှိသော် သီးစေ့ အတိုင်းအ
 ရှည်ရှိသော သိမ်မွေ့သော အပေါ်ရေဖြင့်၊ ပဋိစ္စန္ဒော၊ ဖုံးထွမ်းအပ်သည်ဖြစ်၍
 အယံကာယော။ ဤကာယသည်၊ ဗာထပုထုဇ္ဇနံ သာ၊ ပညာစက္ခု မှကင်းသော
 ပုထုဇဉ်ရိုက်အား။ ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း၊ နဒိဿတိ၊ မ
 ထင်၊ အယံကာယော။ ဤကိုယ်သည်၊ အန္တပူရော၊ အမြင့်ပြည့်၏၊ ဥဒရပူ
 ရော၊ ဝမ်း၌ဖြစ်သော အစာသစ်ဖြင့်ပြည့်၏၊ ယကနပေဠဿ၊ အသည်းပိုင်
 ဖြင့်၊ ပူရော၊ ပြည့်၏၊ ဝတ္ထိနော၊ စည်ပောင်းအိပ်ဖြင့်လည်း၊ ပူရော၊ ပြည့်၏၊
 ဟဒယသစ၊ နှလုံးဖြင့်လည်း၊ ပူရော၊ ပြည့်၏၊ ပပ္ဖာသဘစ၊ အဆုတ်ဖြင့်
 လည်း၊ ပူရော၊ ပြည့်၏၊ ဝက္ကသစ၊ အညှို့ဖြင့်လည်းကောင်း၊ ဝိဟကသစ၊
 အခြေဖြင့်လည်းကောင်း၊ ပူရော၊ ပြည့်၏၊ သိဟာဏိကာယစ၊ နှစ်ဖြင့်
 လည်းကောင်း၊ ခေဠသစ၊ တံထွေးဖြင့်လည်းကောင်း၊ သေဒသစ၊ ရွေး
 ဖြင့်လည်းကောင်း၊ မေဒသစ၊ အဆီခဲဖြင့်လည်းကောင်း၊ လောဟိတသစ၊
 သွေးဖြင့်လည်းကောင်း၊ ဝေသိကာယစ၊ အစေးဖြင့်လည်းကောင်း၊ မုတ္တသစ၊
 ကျင်ငယ်ဖြင့်လည်းကောင်း၊ ဝသာယစ၊ သိကြည့်ဖြင့်လည်းကောင်း၊ ပူရော
 ပြည့်၏၊ အသ၊ ထိုပရိယာဟ်မှတစ်ပါး၊ အသုစိဘာဝံ၊ မစင်သော အဖြစ်ကို၊
 ပဿ၊ ရှုလော့၊ အသ၊ ဤရှာကာယ၏၊ နဝဟိ၊ မျက်စိနှစ်ပေါက် နားနှစ်
 ပေါက် နှာခေါင်းနှစ်ပေါက်ခံတွင်း ကျင်ကြီးချောင်း ကျင်ငယ်ချောင်းတို့၏
 အစွမ်းအားဖြင့် ကိုးခုကုန်သော၊ သောတေဟိ၊ ယိုစီးရူးအဝ တို့မှ၊ အသုစိ၊
 အထူးထူးသော လွန်စွာမကောင်းသော အနံ့ရှိသော စက်ဆုပ်ရွံရှာအပ်သော
 မစင်သည်သာ၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သဝတိ၊ ယိုစီးတတ်၏၊ ကတမဗ္ဗာ
 အဘယ်အဝမှ၊ ကတမာအသုစိ၊ အဘယ်သို့သော မစင်သည်၊ သဝတိ၊ ယို
 စီးတတ်သနည်း၊ အက္ခိမှ၊ မျက်စိနှစ်ပေါက်မှ၊ အက္ခိဂူတကော၊ ခွါပြီးသော
 အရေရှိသော အသားနှင့်တူသော မျက်ချေးသည်၊ သဝတိ၊ ယိုစီးတတ်၏၊
 ကဏ္ဍမှ၊ နားနှစ်ပေါက်မှ၊ ဟေဏ္ဍဂူထကော၊ မြူအညစ်အကြေးနှင့်တူသော
 နားချေးသည်၊ နှာသတော၊ နှာခေါင်းနှစ်ပေါက်မှ၊ သိဟာဏိကာယစ၊ ပြည်နှင့်
 တူသော နှစ်သည်လည်း၊ သဝတိ၊ ယိုစီးတတ်၏၊ ရုခေန၊ ခံတွင်းဖြင့်၊ ဧကဒါ၊
 တရံတခါ၌၊ ဝိတ္တံစ၊ သည်းခြေသည်လည်း၊ ဝမတိ၊ ပျို့အနံ့၏၊ သေဋ္ဌဗ္ဗ၊ သ
 လိပ်သည်လည်း၊ ဧကဒါ၊ တရံထခါ၌၊ ရုခေန၊ ခံတွင်းဖြင့်၊ ဝမတိ၊ ပျို့အနံ့၏၊


ကာယဌာ၊ အလုံးစုံသောကိုယ်မှ၊ သေဒါစ၊ ချွေးတို့သည်လည်း ကောင်း၊
 ဇေယျိကာစ၊ ကိုယ်၌ ပေါက်သောစားအတ္ထုအပြားရှိသောအညစ်အကြေး
 တို့သည်လည်းကောင်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သဝန္တိ၊ ပရိထွက်ကုန်၏။
 အထ၊ ထိုမှတစ်ပါး၊ အဿ၊ ဤရူပကာယ၏၊ သိသံ၊ မြတ်သောအင်္ဂါဟုသ
 မုတ်အပ်သောဦးခေါင်းသည်၊ သုဝိရံ၊ အပေါက်အခေါင်းရှိ၏။ မတ္ထလုဂံ
 သ၊ ဥနှောက်ဖြင့်၊ ပုရိထံ၊ ပြည့်၏။ နံကာယံ၊ အထူးထူးသောအပုပ်အတိ
 ပြည့်သောထိုရူပကာယကို၊ ဗာယော၊ သူရိက်သည်၊ အဝိဇ္ဇာယ၊ သဗ္ဗာကို
 ဖုံးလွှမ်းတတ်သောမောဟတည်းဟူသောအဝိဇ္ဇာသည်၊ ပုရက္ခိတော၊ ဖုံး
 လွှမ်းအပ်သည်ဖြစ်၍၊ သုဘတော၊ တင့်တယ်သောအားဖြင့်၊ မညတိ၊ ထဏှာ
 မာနဒိဋ္ဌိတို့ဖြင့် အောက်စေ့၏။ သောကာယော၊ ထိုသို့သောသဘောရှိ
 သောရူပကာယသည်၊ သဒါစ၊ အကြင်အခါ၌လျှင်၊ မတော၊ ဇီဝိန္ဒြေကမ္မဇ
 တေဇောပိညာဉ်တို့ဖြင့် ကင်းသဖြင့်သေသည်ရှိသော်၊ ဥဒ္ဓုမာတော၊ ထေ
 ဖြင့်ပြည့်သောသားရေအိတ်ကဲ့သို့ဖူးဖူးရောင်သည်ဖြစ်၍၊ ဝိနိဓကော၊ အ
 ဖြူအနီရောသောများသောအားဖြင့်ညှိသော အဆင်းရှိသော အကောင်ပုပ်
 ဖြစ်၍၊ သုသာနတ္ထိံ၊ သင်းချိုင်း၌၊ အပပိဇ္ဈေ၊ ထင်းပွေးကဲ့သို့ဖြစ်ချေအပ်
 သည်ဖြစ်၍၊ သေတိ၊ အိပ်၏။ တဒါ၊ ထိုအခါ၌၊ နံ၊ ထိုကာယကို၊ ဥာထယော၊
 မိဘဆွေမျိုးတို့သည်၊ အနပေက္ခာ၊ ငဲ့ခြင်းကင်းကုန်သည်၊ ပောန္တိ၊ ဖြစ်ကုန်
 ၏။ နံ၊ ထိုအကောင်ပုပ်ကို၊ သုဝါနာစ၊ အိမ်ခွေးတို့သည်လည်းကောင်း၊ သိ
 ဂါဏာစ၊ ထောခွေးတို့သည်လည်းကောင်း၊ မကာစ၊ ဥမြိုင်းတို့သည်လည်း
 ကောင်း၊ ကိမိစ၊ ပိုးမျိုးတို့သည်လည်းကောင်း၊ ကာကာစ၊ ကျိုးတို့သည်
 လည်းကောင်း၊ ဂိဇ္ဈာစ၊ လင်းထတို့သည်လည်းကောင်း၊ ခါဒန္တိ၊ စားကုန်၏။
 အညော၊ တစ်ပါးကုန်သောယေစပါဏိနော၊ အကောင်ပုပ်ကိုစားကုန်သောအ
 ကြင်သတ္တဝါတို့သည်လည်း၊ သန္တိ၊ ရှိကုန်၏။ တေစ၊ ထိုသတ္တဝါတို့သည်
 လည်း၊ ခါဒန္တိ၊ စားကုန်၏။ ဣဓ၊ ဤသာသနာတော်၌၊ ဗုဒ္ဓဝစနံ၊ ကာယကို
 ပိုင်းခြားခြင်းကို ပြုတတ်သောဘုရားစကားတော်ကို၊ သုတွာန၊ အသင့်အား
 ဖြင့်နာ၍၊ ဘိက္ခု၊ သေက္ခပုဏ္ဏဉ်ရဟန်းသည်၊ ပညာထဝါ၊ အနိစ္စအစရှိကုန်
 သောအပြားတို့၌ ဖြစ်သောပိပဿနာဥာဏ်ရှိ၏။ သောခေါ၊ ထိုပိပဿနာရ
 ဟန်းသည်၊ ပရိဇာနာတိ၊ သုံးပါးသောပရိညဉ်တို့ဖြင့်ပိုင်းခြား၏။ တိ၊ သင့်စွာ
 သောဘိက္ခုဇေ၊ ထိုရဟန်းသည်သာ၊ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း၊
 ပဿကိ၊ မြင်၏။ ဣဒံ၊ ဤသပိညာဏကအသုဘသည်၊ စရတိယထာ၊ သွား
 သကဲ့သို့၊ တိဋ္ဌတိယထာ၊ ရပ်သကဲ့သို့၊ နိဝိဇ္ဇာယထာ၊ ထိုင်သကဲ့သို့၊ သယ

တိယထာ၊ ဘေဇာင်းလည်းသကဲ့သို့၊ ထထာ၊ ထိုအတူ၊ ဇေတံ၊ ယခုသုတ်သာန်
 နှစ်ပတ်စွန့်အပ်သော အဝိညာဏကဖြစ်သော အသုဘသည်၊ ပုဗ္ဗေ၊ ရှေး၌၊
 အဟောသိ၊ ဖြစ်စေပြီ၊ ဇေတံ၊ ဤယခုသေသောအသုဘ အကောင်သည်၊ ဇေ
 တသုဘိ၊ ဤယခုသုသာနေသောသာန်၌၊ မတံ၊ သေသည်ဖြစ်၍၊ နသေတိယ ဓော၊
 မအိပ်သကဲ့ သို့၊ ဥဒ္ဓု၊ မာတာဒိဘာဝံ၊ ဖူးဖူးရောင်သော အကောင် စသော အဖြစ်
 သို့၊ နဥပဂတံ၊ ထထာ၊ မရောက်သကဲ့သို့၊ ထထာ၊ ထိုအတူ၊ ဇေတံ၊ ဤယခုသေ
 သော အကောင်သည်၊ ပုဗ္ဗေ၊ ရှေး၌၊ အဟောသိ၊ ဖြစ်စေပြီ၊ ဇေတံ၊ အဝိညာ
 ဏက အသုဘသည်၊ မတံ၊ သေသည်ဖြစ်၍၊ သုသာနေ၊ သုသာန်၌၊ သေတိယ
 ထာ၊ အိပ်သကဲ့ သို့၊ ဥဒ္ဓု၊ မာတာဒိဘာဝံ၊ ဖူးဖူးရောင်သော အကောင်းစသော
 အဖြစ် သို့လည်း၊ ဥပဂတာယ ထာ၊ ရေခဲသကဲ့သို့၊ ထထာ၊ ထိုအတူ၊ ဣဒံ၊ ဤ
 အဝိညာဏက ဖြစ်သော အသုဘသည်၊ ဘဝိဿတိ၊ ဖြစ်၏၊ ဣဘိ၊ ဤသို့၊ ယ
 ထာတုဘံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဿဘိ၊ ရှု၏၊ ယသ္မာ၊ အကြင်ကြောင့်၊
 ဇေတံ၊ ဤသို့ရှု သည်ဖြစ်၍၊ ပဋိပန္နော၊ ကျင့်သော၊ ဘိက္ခု၊ ရဟန်းသည်၊ အနုပုဗ္ဗ
 န၊ အစဉ်သဖြင့်၊ အဇ္ဈတ္တဉ္စ၊ မိမိ သန္တာန်လည်းဖြစ်ထသော၊ ဗဟိဒ္ဓါစ၊ သူတပါး
 သန္တာန်မူလည်းဖြစ်ထသော၊ ကာယေ၊ စက်ဆုပ်ဖွယ်သော အသုဘကာယ၌
 ဆန္ဒ၊ အလုံးစုံသော တပ်ခြင်းဆန္ဒ ရာဂကို၊ ဝိရာဒယေ၊ ကင်းစေနိုင်ရာ၏၊ ဣ
 စ၊ ဤသာသနာတော်၌၊ ပညာဏဝါ၊ အရဟတမဂ်ပညာ ရှိသော၊ သော
 ဘိက္ခု၊ ထိုရဟန်းကို၊ မဂ္ဂါနန္တရံ၊ မဂ်၏ အခြားမဲ့ဖြစ်သော၊ ပထံ၊ အရဟတ္တ
 ဖိုလ်သို့၊ ပထွာ၊ ရောက်၍၊ ဆန္ဒရာဂဝိရတ္တော၊ အချင်းခပ်သိမ်းဆန္ဒရာဂ
 ကင်းပြီဟူ၍လည်းကောင်း၊ အမတံ၊ သေခြင်းမရှိထသော၊ သန္တိ၊ အလုံးစုံ
 သော သင်္ခါရတို့၏ ငြိမ်းရာ ဖြစ်ထသော၊ နိဗ္ဗာနံ၊ တဏှာဟူသော တောမှ
 လွတ်ရာဖြစ်ထသော၊ အတ္တုတံ၊ ရတေခြင်းမရှိထသော၊ ပဒံ၊ နိဗ္ဗာန်ကို၊ အတ္တ
 ဝါ၊ ရ၏ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ တသ္မာ၊ ထိုကြောင့်၊ ဇေတံ၊ ဤသို့၊ ပဿဘိ၊ ရှု
 ၏၊ ဗွိပဒကော၊ အခြေနှစ်ချောင်းရှိသော၊ အယံ၊ ဤလူ၏ကိုယ်သည်၊ အ
 သုမိ၊ မဝင်ကြပတ်သည်လည်းကောင်း၊ ရုဂန္ဓော၊ မကောင်းသော အနံ့ရှိသည်
 လည်းကောင်း၊ သမာနော၊ ဖြစ်လျက်၊ ပရိဟရတိ၊ ပန်းနံ့သာစသဖြင့် ပြုပြင်စီ
 ရင်၍ ရွက်ဆောင်၏၊ နာနာကုဏပပရိပူရော၊ ဆံအမွှေးစသော အထူးအထူး
 အပြားပြားသော အရုပ်တို့ဖြင့်ပြည့်၏၊ ထတောတတော၊ ထိုလိုသို့သော ကိုး
 ပါးသော အဝအစရှိသည်မှ ဝိတန္တော၊ တံထွေးနှစ်အစရှိသည်တို့ကို ပိုစီးစေ
 သလျှင်ကတည်း၊ ဇေတံ၊ ဒိသေန၊ ဤသို့စက်ဆုပ် ရှုံရှာထွယ်သော သဘောရှိ
 သော၊ ကာယေန၊ ရူပကာယဖြင့်၊ ယော၊ အကြင် အမှတ်မရှိသော သူရိုက်

သည်။ ဥဏ္ဏမေတဝေ၊ တဏှာဒိဋ္ဌိမာနအားဖြင့်အောက်မေ့ခြင်းတို့ဖြင့်ငါ၏
 ကိုယ်စသည်ဖြင့်အလွဲသို့ညွတ်ခြင်းငှါ၊ မညော၊ အောက်မေ့ရာ၏၊ ပရံဝါဒိ၊
 သူတပါးကိုမူလည်း၊ အဝဇာနေယျ၊ အမျိုးစသော အားဖြင့်အယုတ်ဟူ၍
 အောက်မေ့ရာ၏၊ အဿ၊ ထိုသူရိုက်အား၊ အဒဿနာ၊ အရိယာသဂ္ဂာကိုမ
 မြင်သည်ကို၊ အညတြ၊ ထား၍၊ အညံ၊ တပါးသော၊ ဥဏ္ဏမာဝဇာနနကာရတံ၊
 ဖောက်ပြန်၍အောက်မေ့ခြင်းသူတပါးတို့ကို အယုတ်ဟူ၍အောက်မေ့ခြင်း
 ၏အကြောင်းသည်၊ ကိံ သိယာ၊ အဘယ်မှာရှိရာအံ့နည်း၊ ကာယဝိစ္ဆိန္န
 နိကသုတ္တံ၊ ကာယဝိစ္ဆိန္နနိကသုတ်ထည်း။ ။

☞ သိက္ခာဝေ၊ ရဟန်းတို့၊ သန္ဓဝတော၊ တဏှာဒိဋ္ဌိအားဖြင့် ပေါင်းတော်
 ခြင်းကြောင့်၊ သယံ၊ အားကြီးသော ကိလေသာ ဟူသော ဘေးမိမိကို
 ကဲ့ရဲ့ခြင်းမှကြောက်ခြင်း စသော ကြီးစွာသော ဘေးသည်။ ဇာတံ၊ ဖြစ်
 ၏၊ နိကေတာ၊ ကိလေသာ၏ နေရာအိမ်ဖြစ်သော ချွေဒိဋ္ဌိတ်ဖြစ်သောအာ
 သဝေ၊ အာရုံကြောင့်၊ ရဇော၊ ညစ်ညူးသော စိတ်ရှိသည်ဖြစ်၍ ပျက်စီး
 ခြင်းသို့ ရောက်ကြောင်း ဖြစ်သော ရာဂဒေါသမောဟ ဟူသော မြူသည်
 ထည်း၊ ဇာယတော၊ ဖြစ်၏၊ အနိကေတံ၊ ကိလေသာ၏အိမ်မရှိထသော၊
 အသန္ဓဝံ၊ တဏှာဒိဋ္ဌိအားဖြင့် ပေါင်းတော်ခြင်းမရှိထသော၊ ဇေတံ၊ ဤနိဗ္ဗာန်
 ကို၊ မုနိဒဿနံ၊ ထုရားထည်းဟူသော မုနိသည်မြင်အပ်ပြီ၊ ဝေ၊ ဩဝါဒ်အံ့
 ဘွယ်ရှိစွာ၊ ယောမုနိ၊ အကြင်မုနိသည်၊ ဇာတံ၊ တရံ၊ ဘုရသောဝတ္ထု၌ဖြစ်ဘူး
 ပြီးသောကိလေသာကို၊ ဥစ္ဆိန္န၊ ပယ်ခြင်း တဖန်မဖြစ်စေခြင်းဖြင့်အကြွင်း
 မဲ့နှုတ်ဖြတ်၍၊ ဇာယန္တံ၊ ဖြစ်သောအနာဂတ်ကိလေသာကိုထည်း၊ နုရောပယေယျ
 လုံ၊ ထပြု၍မစိုက်ပျိုးရာ၊ ကထံ၊ အဘယ်သို့၊ နုရောပယေယျ၊ လုံ၊ ထပြု၍မစိုက်
 ပြီးရာသည်၊ အဿ၊ ထိုအနာဂတ်ကိလေသာ၏၊ ပစ္စယံ၊ ဖြစ်ခြင်း၏ အ
 ကြောင်းကို၊ နာနူပဝေစ္ဆေ၊ မဝင်မပေါင်းမိစေရာ၊ ဇေတံ၊ ဤသို့ဝေကလ္လကာရ
 ထောနု၊ အကြောင်းမျိုးခြင်းကိုပြုသဖြင့်၊ ဇာယန္တံ၊ ဖြစ်သောအနာဂတ်ကိလေ
 သာကို၊ နုရောပယေယျ၊ မချမပျိုးရာ၊ တံ၊ ထိုထုရားထည်းဟူသော မုနိကို၊
 မုနိနံ၊ မုနိဘိဝက်၊ ဇေတံ၊ ဖြစ်သော ကိလေသာ ဟူသော အဖော်မရှိတ
 ထောက်တည်း၊ စရန္တံ၊ လောက၏ အစီးအပွားအယိုငှါ ထွင်ခြင်းစသော
 အကျင့်တို့ဖြင့် ထွင်တတ်သောမုနိဟူ၍၊ အာဟု၊ ဟောကုန်ပြီ၊ သောတာပိ
 သော၊ ထိုသို့သော ဇာတမုနိ၏ စသည်ဖြင့်ဆိုအပ်ခဲ့သော သဘောရှိထ
 သော၊ မဟေသိ၊ သိလစသောမြတ်သော ဂုဏ်အပေါင်းကိုရှာပြီးထသော၊
 ဗုဒ္ဓမုနိ၊ ထုရားထည်းဟူသောမုနိသည်။ သန္တိပဒံ၊ စင်စင်ငြိမ်းသောနိဗ္ဗာန်

အသိုက်၊ အဒက္ခိ၊ မြင်ပြီ၊ ယောဓုနိ၊ အကြင်မုနိသည်၊ ဝတ္ထုနိ၊ ကိလေ
သာတို့၏ ဖြစ်ရာဖြစ်ကုန်သော ခန္ဓာအာယတနဓာတ် အပြားရှိကုန်သော
ဝတ္ထုတို့ကို၊ သင်္ခါယ၊ ရေတွက်ပိုင်းခြား၍၊ ဗိဇ္ဇာ၊ ထိုဝတ္ထုတို့၏မျိုးစေ့ဖြစ်
သော အဘိသင်္ခါရိညာဉ်ကိုလည်း၊ သမာယ၊ ညဉ့်ဆဲနှိပ်စက်ပြီး၍၊ အာသ၊
ထိုသင်္ခါရိညာဉ်တည်းဟူသောမျိုးစေ့၏၊ သွေဟံ၊ ရှင်ကြောင်းဖြစ်သော
တဏှာဒိဗ္ဗိဟူသော အစေးကို၊ နာနူပဝေက္ခေ၊ မသွင်းမဝင်စေရာ၊ သောတာပိ
သော၊ သို့သို့သဘောရှိသော၊ ဝေ၊ စင်စစ်၊ ဇာတိဓယန္တဒယိ၊ ဇာတိ၏ကုန်
မှာအဆုံးဖြစ်သော နိဗ္ဗာန်ကို မြင်ပြီးထသော၊ မုနိ၊ ထုရားတည်းဟူသော
မုနိသည်၊ တက္ကံ၊ အကုသလဝိတက်ကို၊ ပဟာယ၊ ပယ်ပြီး၍၊ သင်္ခါ၊ နတ်
လူဟူ၍ ခေါ်ဝေါ်ခြင်းသို့၊ နဉ္စပေတိ၊ မရောက်၊ မုနိ၊ ထုရားတည်းဟူ
သော မုနိသည်၊ သဗ္ဗာနိ၊ အလုံးစုံအကြွင်းမရှိကုန်သော၊ နိဝေသနာနိ၊ သတ္တ
ဝါတို့၏ နေရာကာမဘဝအစရှိကုန်သော ဘဝတို့ကို၊ အညဿ၊ အနိစ္စစ
သောအားဖြင့်သိပြီး၍၊ တေသံ၊ ထိုဘဝတည်းဟူသော အိမ်တို့တွင်၊ အည
တရံပိ၊ တပါးပါးကိုမျှလည်း၊ အနိကာမယံ၊ အနိကာမယန္တော၊ မတောင့်တ
သော၊ သောဝေဓုပေါ၊ ထိုသို့သောသဘောရှိသော၊ မုနိ၊ ထုရားတည်းဟူ
သောမုနိသည်၊ ဝေ၊ စင်စစ်၊ ဝိတဂေဓော၊ တဏှာဟူသောမဂ်မောခြင်းကင်း
သည်ဖြစ်၍၊ အဂိန္ဒေါ၊ မက်မောခြင်းမရှိ၊ နာယူဟာတိ၊ မရုံးရ၊ ကိံကာရေတာ၊
အဘယ်အကြောင်းကြောင့်နည်းဟူမူကား၊ ဟိယတ္ထာ၊ အကြင်ကြောင့်၊ ပါ
ရင်တော၊ ဘဝ၏ ကမ်းတဘက်ဖြစ်သော နိဗ္ဗာန်သို့ရောက်သည်၊ ဟော
တိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ နာယူဟာတိ၊ မရုံးရ၊ သဗ္ဗာတိတံ၊ အလုံး
စုံသောတေဘူမကဓမ္မတို့ကို နှိပ်နင်း၍ဖြစ်ထသော၊ သဗ္ဗဝိဇုံ၊ အလုံးစုံကုန်
သောစတုတုပ္ပိကတရားတို့ကိုစပ်သိမ်းသောအခြင်းအရာဖြင့်သိပြီးထသော
သုမေဓံ၊ စပ်သိမ်း ကုန်သော ဓမ္မတို့ကိုဟော စွမ်းနှိုင်သော ထင်တယ်
သောပညာ ရှိထသော၊ သဗ္ဗေသုဓမ္မေသု၊ အာသဝေတိတို့၏ အာရုံဖြစ်ကုန်
သောခန္ဓာစသော အပြားရှိကုန်သော ခပ်သိမ်းကုန်သော တရားတို့၌၊ အ
နူပလိတ္တံ၊ တဏှာတည်းဟူသော လိမ်းကျခြင်း၏အပွမ်းဖြင့်မလိမ်းကျံထ
သော၊ သဗ္ဗစာတံ၊ အလုံးစုံသော တေထုပ္ပိက ဓမ္မတို့ကို စွန့်ပြီးထသော၊
တဏှက္ခယေ၊ တဏှာ၏ကုန်ရာနိဗ္ဗာန်၌၊ ဝိရတ္တိ၊ အထူးသဖြင့်ညွတ်ထသော၊
တံဝါပိ၊ ထိုသို့သဘောရှိသောသူကိုလည်း၊ ဝိနာ၊ ပညာရှိတို့သည်၊ မုနိ၊ မုနိ
ဟူ၍၊ ဝေဒယန္တိ၊ သိကုန်၏၊ ပညာဗလံ၊ ပညာတည်းဟူသောအားရှိထ
သော၊ သိယဗ္ဗတုပပန္နံ၊ စတုပါရိသုဒ္ဓိသီလ ခုတင်အကျင့်အားဖြင့် ဖြစ်ထ

သော၊ သမာဟိတံ၊ မဂ်သမာဓိဖိုလ်သမာဓိဇ္ဈာနိယာပထသမာဓိဖြင့်ကောင်း၊
 စွာတည်ကြည်ထသော၊ ဈာနရထံ၊ ဥပစာရအပ္ပနာအပြားရှိသောဈာန်၌မွေ့
 လျော်ထသော၊ သတိဝံ၊ ပြန်ပြောခြင်းသို့ရောက်သောသတိရှိထသော၊ သင်္ဂါ
 မုတ္တံ၊ ရာဂစသောငြိခြင်းမှလွတ်ပြီးထသော၊ အနိလံ၊ ငါးပါးသောပိတ်၏
 ငြောင့်တံသင်း မရှိထသော၊ အနာသဝံ၊ စေးပါးသော အာသဝေါမရှိထ
 သော၊ တံပါပိ၊ သို့သို့သောပညာစသောဂုဏ်နှင့်ယှဉ်သောရာဂစသောဒေါ
 သမှလွတ်သောပုဂ္ဂိုလ်ကိုလည်း၊ ဝိရာ၊ ပညာရှိတို့သည်၊ ခုနိ၊ ခုနိဟူ၍၊ ဝေဒ
 ယန္တိ၊ သိကုန်၏၊ တာတ၊ တောင်မင်းကြီး၊ ကော်၊ တယောက်လည်း၊ ဧမု 
 န္တံ၊ ဇ္ဈာနိယာပထစသော သွားခြင်းတို့ဖြင့်သွားထသော၊ ခုနိ၊ မောနေယျဓမ္မ
 နှင့်ပြည့်စုံထသော၊ အပ္ပမတ္တံ၊ ခပ်သိမ်းကုန်သော အရာတို့၌ဓမ္မလျော့ခြင်းမရှိ
 ထသော၊ နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်းပြီးမွမ်းခြင်းတို့ကြောင့်၊ အဝေမောနံ၊
 အမျက်ထွက်ခြင်းချစ်ခြင်း၏ အစွမ်းအားဖြင့်ထုန်ထွတ်ခြင်းမရှိထသော၊ သ
 နေသု၊ စည်ကြီးသံစသောအသံတို့၌၊ အသန္တသန္တံ၊ မကြောက်မလန့်သော၊
 သိဟံဝ၊ ခြင်္သေ့ကဲ့သို့၊ အဋ္ဌသုထောကဓမ္မေသု၊ လောဇံတရားရှစ်ပါးတို့၌၊ အ
 သန္တသန္တံ၊ ပကတိပေဘက်ပြန်ခြင်းမရှိသည်ဖြစ်၍မတုန်ထွတ်ထသော၊ ဇာထ
 ငှိ၊ ကွန်၌၊ အသန္တမာနံ၊ မပြီသော၊ ဝါတံဝ၊ လေကဲ့သို့၊ အသန္တမာနံ၊ တဏှာ
 ဒိဋ္ဌိတည်းဟူသောကျော့ကွင်းတို့ဖြင့်မပြီထသော၊ ပဒုမံ၊ ကြာသည်၊ ကော
 ယောနု၊ ရေဖြင့်၊ အလိမ္မမာနံ၊ အလိမ္မမာနံ၊ မလိမ်းမကပ်သကဲ့သို့၊ အလိမ္မမာနံ၊ တဏှာ
 ဒိဋ္ဌိ၏အစွမ်းအားဖြင့် လောကနှင့်မလိမ်းမကပ်ထသော၊ အညေ သံ၊ တပါး
 ကုန်သောနတ်တို့ကို၊ နေတာရံ၊ အဂ္ဂိယာမဂ်ဖြင့် ဆောင်ထတ်ထသော၊ အန
 ညနေယျံ၊ မိမိအားတပါးသော သူသည်မဆောင်အပ်ထသော၊ တံပါပိ၊ ထို
 ဆိုအပ်ခဲ့ပြီးသောဂုဏ်အပေါင်းနှင့်ပြည့်စုံသောသူကို လည်း၊ ဝိရာ၊ ပညာရှိ
 တို့သည်၊ ခုနိ၊ ခုနိဟူ၍၊ ဝေဒယန္တိ၊ သိကုန်၏၊ ထိက္ခဝေ၊ ရဟန်းတို့၊ ထာဝြံ၊
 အကြင်ဝတ္ထုကြောင့်၊ ပဓေ၊ တပါးကုန်သောသူတို့သည်၊ ဝါပံပရိယန္တံ၊
 ပြီးမွမ်းသော အားဖြင့်မြင့်သောကဲ့ရဲ့သောအားဖြင့်နိဗ္ဗံသော စကားအပိုင်း
 အခြားကို၊ ဝေဒန္တိ၊ ဆိုကုန်၏၊ ထာဝြံ၊ ထိုဝတ္ထုကြောင့်၊ အနုနယံဝါ၊ ချစ်မြတ်
 နိုးခြင်းသို့လည်းကောင်း၊ ပရိပံဝါ၊ အမျက်ထွက်ခြင်းသို့ လည်းကောင်း။
 အနာပန္နမာနော၊ မရောက်မူ၍၊ တာဒိဘာဝေန၊ မတုန်မထွတ်သောပကတိအ
 ဖြစ်ဖြင့်၊ ယော၊ အကြင်သူသည်၊ ဩဂဟဏေ၊ ရေချိုးဆိပ်၌၊ ထမ္ဘောဇ္ဈဝ၊
 ထိုက်အပ်သော ချော့ပွတ်တိုင်ကဲ့သို့၊ အဘိဇေယတိ၊ ဖြစ်၏၊ ထံတာဒိသံ၊ ထို
 သို့သဘောရှိထသော၊ ဝိထရာဂံ၊ ဣဋ္ဌာရုံ၌တပ်ခြင်းကင်းထသော၊ သုသမာ

တိတိမြို့သံ၊ အနိဋ္ဌာရုံ၌ ဒေါသမောဟမရှိသဖြင့်ကောင်းစွာ အဓမ္မထားအပ်
 သောဣန္ဒြေရှိထသော၊ တံဝါပိ၊ ထိုသူကိုလည်း၊ ဝိရာ၊ ပညာရှိတို့သည်၊ မုနိ၊
 မုနိဟူ၍၊ ဝေဒယန္တိ၊ သိကုန်၏။ ယောဝိကာသဝေါ၊ အကြင်ရဟန္တာ
 သည်၊ ဝေ၊ စင်စစ်၊ မြို့ထကြွေ၊ တည်ကြည်သော စိတ်လည်းရှိ၏။ ဝါသ
 ရုံ၊ ယက်ဖောက်ကဲ့သို့၊ ဥဇ၊ ပယ်ပြီးသောကာယဝင်္ဂအစရှိသည် ဖြစ်၍
 ဖြောင့်၏။ ပါပကော၊ ယုတ်မာကုန်သော၊ ကမ္မေဟိ၊ အကုသိုလ်ကံတို့ကို၊ ဇိ
 ဂုန္တိ၊ မစင်ကဲ့သို့ စက်ဆုပ်ရွံရှာ၏။ ဝိသံဝံ၊ ကာယ၊ ဝိသမစသောမညီ
 ညွတ်ခြင်းတို့ကိုလည်းကောင်း၊ သံဝံ၊ ကာယသမစသော ညီညွတ်ခြင်း
 ကိုလည်းကောင်း၊ ဝိသံသမာနော၊ ရံစမ်းဆင်ခြင်တတ်၏။ တံဝါပိ၊ ထိုဝိကာ
 သဝင်္ဂကိုလည်း၊ ဝိရာ၊ ပညာရှိတို့သည်၊ မုနိ၊ မုနိဟူ၍၊ ဝေဒယန္တိ၊ သိကုန်၏။
 ဘိက္ခဝေ၊ ရဟန်းကို၊ ယောမုနိ၊ အကြင်မုနိသည်၊ သညာထကြွေ၊ သုံးပါး
 ကုန်သော ကမ္မရွာရတို့၌ သိလသံယမဖြင့်ကောင်းစွာစောင့်စည်း၏။ ပါဝံ၊
 ညှဉ်းဆဲခြင်းစသောမကောင်းမှုကံကို၊ နကရောတိ၊ ကာယ စသည်ဖြင့်မပြု၊
 တုပ္ပ၊ ထိုမကောင်းမှု ကိုလည်း၊ ဒဟရောစ၊ ပဌမအယွယ်၌ ထည်သည်
 ဖြစ်၍ လည်းကောင်း၊ မဇ္ဈောစ၊ မဇ္ဈမအယွယ်၌ တည်သည် ဖြစ်၍လည်း
 ကောင်း၊ ဝါဒါပိပိ၊ တရံ တခါမျှလည်း၊ နကရောတိ၊ မပြု၊ ယထကြွေ၊
 ကြည်ပြီးသောစိတ်ရှိ၏။ သောဝိကာသဝမုနိ၊ ထိုဝိကာသဝမုနိကို၊ အရော
 သနေယျော၊ သွီးသတ်ဟူ၍ လည်းကောင်း၊ ရက်ကန်းသည် ဟူ၍လည်း
 ကောင်း၍သို့စသည်ဖြင့်ချုတ်ချယ်ခြင်းငှါမထိုက်၊ ကိပ္ပိ၊ တရံတဖေဟက်
 ကိုမျှသောရန်၊ ထိုရန်သည်၊ နရောသေတိ၊ မချုတ်ချယ်၊ တံဝါပိ၊ ထိုဝိကာ
 သဝင်္ဂကိုလည်း၊ ဝိရာ၊ ပညာရှိတို့သည်၊ မုနိ၊ မုနိဟူ၍၊ ဝေဒယန္တိ၊ သိကုန်၏။
 ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဂ္ဂတော၊ အဦးမှလည်းကောင်း၊ မဇ္ဈတောဝါ၊ အလယ်မှ
 လည်းကောင်း၊ သေသတောဝါ၊ အကြွင်းမှလည်းကောင်း၊ ယံပိဏ္ဍံ၊ အကြင်
 ဆွမ်းကို၊ လဘေထ၊ ရငြားအုံး၊ ပရဒတ္တု၊ ပဇိတိ၊ သူတပါးတို့ကပေးအပ်သော
 ဝတ္ထုကိုမှီ၍ အသက် မွေးသော၊ ပဗ္ဗဇိထော၊ ရဟန်း ဖြစ်သော သူသည်၊
 တံဝိဏ္ဍံ၊ ထိုဆွမ်းကို၊ အဂ္ဂတော၊ အဦးမှ၊ လဒ္ဓါ၊ ရ၍၊ ထုတံ၊ မိမိကိုလည်း
 ကောင်း ပေးသသူကို လည်းကောင်း၊ မြီးမွမ်းခြင်းငှါ၊ နာယံ၊ မထိုက်၊
 သေသတော၊ အကြွင်းမှ၊ လဒ္ဓါ၊ ရ၍၊ နိပစ္စဝါဒိ၊ ပေးသသူကိုရှုတ်ချ၍မနှစ်
 လိုအပ်သော ဆန့်ကျင်သော စကားကို၊ ဝတ္ထုပိ၊ ဆိုခြင်းငှါ လည်း၊
 နောပိအထံ၊ မထိုက်၊ တံဝါပိ၊ ထိုရဟန်းကိုလည်း၊ ဝိရာ၊ ပညာရှိတို့သည်၊
 မုနိ၊ မုနိဟူ၍၊ ဝေဒယန္တိ၊ သိကုန်၏။ ။ မုနိ၊ မောနံဝဗ္ဗံ၊ ပြည့်စုံထသော၊

စရန္တံ၊ သုံးပါးသောသွားခြင်းတို့တွင်အမှတ်မရှိသောသွားခြင်းဖြင့်သွားထံ
 သော၊ ယော၊ အကြင်ကောင်းသော အရွယ်ရှိသောသူသည်၊ ယောဗ္ဗနေ၊ ပျို
 သောအရွယ်၌၊ ဝတ္တမာနေ၊ ဖြစ်သော၊ ကုဏိ၊ အချိုသော မိန်းမအဆင်း၌၊
 ဝုရေယထာ၊ ရှေး၌ကဲ့သို့၊ မေထုနရာဇေန၊ မေထုနရာဇ်ဖြင့်၊ နဥပနိဗန္ဓတိ၊
 မဖွဲ့မပြု၊ ဣတိ၊ ဤသို့၊ မေထုနသွာ၊ မေထုနအကျင့်မှ၊ ဝိရတံ၊ အနုတ္တရဝိ
 ရတိဖြင့်ကြည့် ထသော၊ မဒပ္ပမာဒါဝ၊ ဇာတိကိုစွဲ၍မာန်ယစ်ခြင်း စသော
 အပြားရှိသော ယစ်ခြင်း သတိ ကင်းသည်ဟု ဆိုအပ်သော မေထေရာ
 ခြင်းခြင်းမှ၊ အပ္ပယုတ္တံ၊ မဟဉ်ထသော၊ တံဝါပိ၊ ထိုခါကာသပကိုလည်း၊
 မုနိ၊ မုနိဟူ၍၊ ဝိရာ၊ ပညာရှိတို့သည်၊ ဝေဒယန္တိ၊ သိကုန်၏၊ ၊ ဘိက္ခ ၂
 ဝေ၊ ရဟန်းတို့၊ ယောခိဏာသဝေ၊ အကြင်ခိဏာ သဝသည်၊ ယောကံ၊
 ခန္ဓာစသောထောကကိုအညယ၊ ဝိုင်းခြားပြီး၍၊ ပရမတ္ထဒသပိ၊ မြတ်သောနိ
 ဗ္ဗာန်ကိုမြင်ပြီး၍၊ ဩစံ၊ ထေးပါးသော ဩစာကိုလည်းကောင်း၊ သရဒ္ဓဉ္စ၊
 စက္ခုစသော အာယတနတည်းဟူသော သရဒ္ဓရာကိုလည်းကောင်း၊ အတိ
 ထာရိယ၊ ကူးပြီး၍၊ တာဒိ၊ မဂ္ဂဟာဝနာဖြင့်ပကတိမှဖောက်ပြန်ခြင်းမရှိသော
 တာဒိလက္ခဏာသို့ရောက်ပြီး၊ တံတာဒိသံ၊ ထိုသို့သဘောရှိသော၊ ဆိန္ဒုဂန္ထံ၊
 ထေးပါးသောဂန္ထတို့ကိုဖြတ်ပြီးထသော၊ အသိတံ၊ တရံတရန္တိတဏှာဒိဋ္ဌိ
 ကိုမမြီထသော၊ အနာသဝံ၊ အာသဝေ၊ ကင်းပြီးထသော၊ တံဝါပိခိဏာသဝံ၊
 ထိုခါကာသဝရဟန္တာကိုမူလည်း၊ ဝိရာ၊ ပညာရှိတို့သည်၊ မုနိ၊ မုနိဟူ၍၊ ဝေ
 ဒယန္တိ၊ သိကုန်၏၊ ၊ ဧတေဥဘော၊ ရဟန်းရဆိုး၍နှစ်ယောက်တို့သည်၊ အ
 သမာ၊ မတူကုန်၊ ဒုဒ္ဓပိဟာရုဂ္ဂတ္တိနော၊ ထေးသောနေရာဝေးသောအသက်မွေး
 ခြင်းရှိကုန်၏၊ ထုဒ္ဓကော၊ ရဆိုးသည်၊ ဝိဟိ၊ လူဖြစ်၍၊ ဒါရုပေါသိ၊ သားဌက်
 တို့ကိုသတ်၍သားမယားကိုမွေး၏၊ သောခိဏာသဝ ဘိက္ခု၊ ထိုခါကာသဝရ
 ဟန်းသည်၊ အမမေဝစ၊ သားမယားတို့၌ ဒိဋ္ဌိအားဖြင့်ဖြတ်နှိုးမက်မောခြင်း
 လည်းကင်း၏၊ သုဗ္ဗဝေဝစ၊ ကောင်းသော အကျင့်လည်းရှိ၏၊ ဝိဟိ၊ ရဆိုး
 သည်၊ ပရပါထရောဓေယ၊ တပါးသောသတ္တဝါတို့၏ ဇီဝိတိန္ဒြေကိုဖြတ်သ
 သဖြင့်၊ အသညထေ၊ ကိုယ်နှုတ်ပိတ်တို့ဖြင့် မစောင့်စည်း၊ မုနိ၊ ရန်သည်၊
 နိစ္စံ၊ အမြဲ၊ ယတော၊ ကာယစသည်ဖြင့်စောင့်စည်းသည်ဖြစ်၍၊ ပါဏိနေ၊ သ
 ဣဝါတို့ကို၊ ရက္ခတိ၊ စောင့်၏၊ သိခိ၊ ဦးစွန်းရှိထသော၊ နိထဂိဝေ၊ မိမ်းညှိ
 သောထည်ရှိထသော၊ ဝိဟင်္ဂမော၊ ဥဒေါင်းဌက်သည်၊ ဟံသာယ၊ ရွှေဟင်္သာ
 ၏၊ ဧဝံ၊ ထွင်ခြင်းကို၊ ကုဒါစနံ၊ တရံတခါမျှ၊ နောပေတိယထာ၊ မမြီနိုင်သကဲ့
 သို့၊ ဧဝံ၊ ဤအတူ၊ ဝိဟိ၊ လူသောတာပန်သည်၊ မုနိနော၊ မုနိဟုဆိုအပ်သော၊

ဝိဝိတ္တဿ၊ ကာယဝိဝေကဝိတ္တဝိဝေကဝိဒိယဿော၊ ဝနမ္ဘိတောန္တိ၊ ယတော၊
 အာရမ္မဏဗျာဓိန္ဒြိယကမ္မဏဗျာဓိန္ဒြိယန္တိ၊ ဘိက္ခုနော၊ ဘိက္ခုနော၊
 ဝေသာဘဝပန်ရဟန်း၏၊ ဝံ၊ ဝိပဿနာအဟုန်အားဖြင့် လျှင်ခြင်းကို၊ နာနုကာ
 နောတိ မတုန္တိ၊ မုနိသုတ္တံ၊ ရနိသုတ်ထည်း၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊
 ဥရဂဝဂ္ဂေါ၊ ဥရဂဝဂ်သည်၊ နိဗ္ဗိထော၊ ပြီးခြင်းသို့ရောက်ပြီး၊

ထဿ၊ ထိုဥရဂဝဂ်၏၊ ဥဒါန်၊ ဥဒါန်းကား၊ ဥရဂေါ၊ ဥရဂသုတ်၊ ဝေဒိယော၊
 ဝေဒိယသုတ်၊ ဝုဂ္ဂိဿ၊ ဝုဂ္ဂိဿ၊ ဝုဂ္ဂိဿ၊ ကသုတ်၊ ကသိ၊ ကသိဘာရစ္ဆါဇ
 သုတ်၊ ရနုဘော၊ ရနုသုတ်၊ ပရာဘဝေါ၊ ပရာဘဝသုတ်၊ ဝသထော၊ ဝသထ
 သုတ်၊ မေတ္တ၊ မေတ္တသုတ်၊ ဟောမဝတ၊ ဟောမဝကသုတ်၊ အာဠဝကောစ၊ အာ
 ဠဝကသုတ်၊ အထ၊ ထိုမှတပါး၊ ဝိဇယံ၊ ဝိဇယာသုတ်၊ ရနိ၊ ရနိသုတ်၊ ဥရဂ၊ ဝံ၊
 ဥရဂဝဂ်၊ ဘုံ၊ ဝာရဿ၊ တဆဲနှစ်သုတ်ရှိ၏ဟူ၍၊ ဝဒန္တိ၊ ဆိုကုန်၏၊ တုမာနိ၊
 မြေ၍ဖြစ်ကုန်သော၊ ယာနိတုတာနိဝါ၊ အကြင်နတ်တို့သည် မူလည်း၊ ဣဝ၊
 ဤတရားဟောရာအရပ်၌၊ သမာဂတာနိ၊ အညီအညွတ်လာကုန်၏၊ အန္တယ်
 ကော၊ ကောင်းကင်၌၊ နိဗ္ဗတ္တာနိ၊ ဖြစ်ကုန်သော၊ ယာနိတုတာနိဝါ၊ အကြင်
 နတ်တို့သည်မူလည်း၊ ဣဝ၊ ဤတရားဟောရာအရပ်၌၊ သမာဂတာနိ၊ အညီ
 အညွတ်လာကုန်၏၊ သဗ္ဗေဝ၊ အလုံးစုံအကြွင်းမရှိသည် သာလျှင်ဖြစ်ကုန်
 သော၊ တုဘာ၊ တုဗ္ဗဋ္ဌအာကာသဋ္ဌနတ်တို့သည်၊ သုမနာ၊ ချမ်းသာသောဝိတ်
 ရှိကုန်သည်၊ အဝန္တု၊ ဖြစ်စေကုန်သတည်း၊ အထောပိ၊ ထိုမှတပါးလည်း၊ သ
 က္ကန္တံ၊ ရှိသောစွာ၊ တာသိတံ၊ ဟောအတတ်မှုအပ်သော၊ တရားကို၊ သုဏန္တု၊ နာ
 ကုန်သော၊ ယသ္မာ၊ အကြင်ကြောင့်၊ ဓမ္မသဝနတ္ထံ၊ တရားကိုနာခြင်း၌၊
 ဣဝ၊ ဤအရပ်၌၊ သမာဂတာ၊ အညီအညွတ်လာကုန်၏၊ တသ္မာဟိတသ္မာဇ
 ဝ၊ ထိုကြောင့်လျှင်၊ တုထာ၊ အိုနတ်များတို့၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တု
 မော၊ သင်တို့သည်၊ နိဿ၊ မေထ၊ နာကြကုန်သော၊ မာနုထိယာ၊ လူ၌ဖြစ်သော၊
 ပဇာယ၊ သတ္တဝါအား၊ မေတ္တံ၊ ချစ်မြတ်နိုးသော သူ၏အဖြစ်ကို၊ ကရောထ၊
 ပြုကုန်သော၊ ယေမာနုဿ၊ အကြင်လူတို့သည်၊ ဖိဝါစ၊ ရေ၌လည်းကောင်း၊
 ရတ္ထောစ၊ ညဉ့်၌လည်းကောင်း၊ တုမော၊ သင်တို့ကို၊ ဥဗ္ဗိဿ၊ ရည်၍၊ ဗထိံ၊
 ပူးဖော်သတ္တာရကို၊ ဘရန္တိ၊ အောင်ကုန်၏၊ ထသ္မာဟိ၊ ထိုသို့ပူဇော်၊ ဣာရ
 ပြုခြင်းဟူသော အကြောင်းကြောင့်သာလျှင်၊ နေ၊ ထိုလူတို့ကို၊ တုမော၊ သင်
 တို့သည်၊ အပ္ပမတ္တာ၊ မမှမထေရာကုန်သည်ဖြစ်၍၊ ရက္ခထ၊ စောင့်ကုန်
 သော၊ အာဝါ၊ ဤလူပြည်၌လည်းကောင်း၊ ဟုရိဝါ၊ နဂါးပြည်ဝဠုန်
 ပြည်၌လည်းကောင်း၊ သဂ္ဂေသုဝါ၊ နတ်ပြည်တို့၌လည်းကောင်း၊ ယံက်ဦး၊

☰

အထုံးစုံသော အကြွင်းမရှိသော၊ ဝိတ္တံ၊ ရောင်းဝတ်ခြင်း သို့ရောက်သော
 တန်ဆာအသုံးအဆောင်သို့ရောက်သောရွှေငွေပုလဲစသောဥစ္စာသည်လည်း
 ကောင်း၊ ယံ၊ ရတံ၊ ဝါ၊ အကြွင်းသသာမိကအသာမိကဖြစ်သော ရတနာသည်
 လည်းကောင်း၊ ပဏီတံ၊ မြတ်၏၊ ဧတ္ထ၊ ဤဥစ္စာရတနာတို့တွင်၊ ဧကံ၊ တစ်ခု
 ပျသော်လည်း၊ တထာဂတေန၊ ထူးရားတည်းဟူသော ရတနာနှင့်၊ သင်္ခ၊ ထူး
 သောဥစ္စာရတနာသည်၊ နနော၊ အတ္ထိ၊ မရှိသည်သာလျှင်တည်း၊ ဣဒ္ဓိ၊ ဤသို့
 လအစရှိသော ဂုဏ်တို့ဖြင့် အတုမရှိသည်၏အဖြစ်လည်း ဖြစ်သော၊ ဗုဒ္ဓေ
 ဗုဒ္ဓဿ၊ ထူးရား၏၊ ရတနံ၊ ရတနာတို့၊ ရတနာ၏အဖြစ်သည်၊ ပဏီတံ၊ မြတ်
 ၏၊ ဧတံ၊ ဤအတုမရှိမြတ်၏ဟူသောစကားသည်၊ ယဒိ၊ သင့်၊ အကယ်၍မှန်
 အံ၊ ဧတေန၊ သဗ္ဗေန၊ ဤမှန်သောစကားဖြင့်၊ ဣမေသံ၊ ဤသတ္တဝါတို့အား၊ သု
 ဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း၊ ဝေယံ၊ ရာဂအစရှိသည်
 တို့၏ကုန်ရာ ဖြစ်ထသော၊ ဝိရာဝံ၊ သမ္ပယောဂအာရုံအားဖြင့် ရာဂအစရှိ
 သည်တို့နှင့်မသွင်စွဲအပ်ထသော၊ အမတံ၊ ဝေခြင်းမရှိထသော၊ ပဏီတံ၊
 မြတ်ထသော၊ ယံ၊ အကြွင်းနိဗ္ဗာန်ကို၊ သက္ခရံ၊ သာကီဝင်မင်းမျိုးဖြစ်သော
 ထူးရားတည်းဟူသော မုနိသည်၊ သမာပိတော၊ အရိယမဂ် သမာပိဖြင့်
 ကောင်းစွာတည်ကြည်ပြီးဖြစ်၍၊ အဇ္ဈဂါ၊ ရတော်မူပြီ၊ တေနမဗ္ဗေန၊ ထိုခယ
 စသောအမည်ရှိသောနိဗ္ဗာန်တရားနှင့်၊ သင်္ခ၊ တူသော၊ ကံဗ္ဗိ၊ တစ်ခုထူသော
 တရားသဘောသည်၊ နအတ္ထိ၊ မရှိ၊ ဣဒ္ဓိ၊ ဤခယစသောဂုဏ်ဖြင့်ဤအတု
 မရှိသည်၏ အဖြစ်လည်းဖြစ်သော၊ ဓမ္မေဓမ္မဿ၊ နိဗ္ဗာန်တရား၏၊ ရတနံ၊ ရ
 တနတ္ထံ၊ ရတနာ၏အဖြစ်သည်၊ ပဏီတံ၊ မြတ်၏၊ ဧတံ၊ ဤမြတ်၏ဟူသောစ
 ကားသည်၊ ယဒိ၊ သင့်၊ အကယ်၍မှန်အံ၊ ဧတေန၊ သဗ္ဗေန၊ ဤသို့သောဥစ္စာစ
 ကားဖြင့်၊ ဣမေသံ၊ ဤသတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟော
 တု၊ ဖြစ်စေသတည်း၊ ဗုဒ္ဓသဗ္ဗော၊ မြီးပွမ်းအပ်ကုန်သောသူတို့ထက်အထူး
 သဖြင့်မြီးပွမ်းအပ်သောထူးရားသည်၊ သုဗိ၊ ကိလေသမလကိုအကြွင်းမဲ့ဖြတ်
 သည်ဖြစ်၍စင်စစ်ဖြူစင်ထသော၊ ယံ၊ သမာပိ၊ အကြွင်းအရိယမဂ်သမာပိကို
 ပရိဝုဏ္ဏယံ၊ မဂ္ဂါနံ၊ အတ္ထဝိကော မဂ္ဂေါစသည်ဖြင့်မြီးပွမ်းတော်မူပြီ၊ ယံ၊ အ
 ကြွင်းမဂ်သမာပိကိုလည်း၊ အနန္တံ၊ ရိကညံ၊ မိမိ၏အခြားမဲ့ဖြစ်သောဖိုလ်ဟူ
 သောအကျိုးရှိ၏ဟူ၍၊ အာဟု၊ ဆိုကုန်ပြီ၊ တေန၊ သမာပိနာ၊ ထိုမြတ်စွာထူးရား
 မြီးပွမ်းအပ်သောဖြူစင်သောမဂ်သမာပိနှင့်၊ သမော၊ တူသော၊ ဧကံ၊ တစ်ခု
 ထူသောသမာပိသည်လည်း၊ နဝိဇ္ဇတိ၊ မရှိ၊ ဣဒ္ဓိ၊ ဤသို့မဂ်သမာပိ၏အတု
 မရှိသည်၏အဖြစ်လည်းဖြစ်သော၊ ဓမ္မေဓမ္မဿ၊ မဂ်ထူးရား၏၊ ရတနံ၊ ရတန

ဣန္ဒြေ၊ ရတနာဟူသော အဖြစ်သည်၊ ပဏီတံ၊ မြတ်၏၊ ဇေတံ၊ ဤမြတ်၏ ဟူသော
 စကားသည်၊ ယဒိ သစ္စံ၊ အကယ်မှန်အံ့၊ ဇေတေန သစ္စေန၊ ဤသစ္စာစကားဖြင့်၊
 ဣမေသံပါဏီနံ၊ ဤသတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊
 မြစ်စေသတည်း။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော၊ ယေပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်
 တို့ကို၊ သတံ သပ္ပုရိသေဟိ၊ ဟုရားအစရှိကုန်သော သူတော်ကောင်းတို့
 သည်၊ ပ ဗဒ္ဓာ၊ ပြီးပွင်းအပ်ကုန်၏၊ ဇေတေနိ၊ ထိုအစိုးရံကုန်သောရှစ်ယောက်
 တို့သည်လည်း၊ စတ္တာဝိယဂါနိ၊ လေးခုကုန်သောအစုံတို့သည်၊ ဟောန္တိ၊
 မြစ်ကုန်၏၊ ဧတေ၊ ထိုဆိုအပ်ကုန်ပြီးသောပုဂ္ဂိုလ်အားဖြင့်ရှစ်ယောက်ယုဂ
 အားဖြင့်လေးခုကုန်သော ပုဂ္ဂိုလ်တို့သည်၊ ဒက္ခိဏေယျာ၊ ကံကံ၏အကျိုး
 ကိုယုံကြည်၍ ဣအပ်ကုန်သော မြတ်သောအလှူကို ခံထိုက်ကုန်၏၊ သုဂ
 တဿ၊ မြတ်စွာထုရား၏၊ သာဝကော၊ တပည့်သားတော်ဖြစ်ကုန်၏၊ ဇေတ
 သု၊ ထိုဂုဏ်ရှိကုန်သော ထုရား သာဝကတို့၌၊ ဓိန္ဒာနိ၊ ဣအပ်ကုန်သော
 အလှူတို့သည်၊ မဟာမ္မသာနိ၊ ကြီးမြတ်သောအကျိုးရှိကုန်သည်၊ ဟောန္တိ၊
 မြစ်ကုန်၏၊ ဣဒ္ဓိ၊ ဤအဂ္ဂဒက္ခိဏေယျ၏အဖြစ်လည်းဖြစ်သော၊ သံဗော၊ သံ
 စာဿ၊ ပရမတ္ထသင်္စာ၏၊ ရတနံရတနတ္ထံ၊ ရတနာ၏အဖြစ်သည်၊ ပဏီ
 တံ၊ မြတ်၏၊ ဇေတံစစနံ၊ ဤမြတ်၏ဟူသော စကားသည်၊ ယဒိ သစ္စံ၊ အ
 ကယ်မှန်အံ့၊ ဇေတေန သစ္စေန၊ ဤသို့မှန်သောသစ္စာစကားဖြင့်၊ ဣမေသံပါ
 ဏီနံ၊ ဤသတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊ မြစ်စေသ
 တည်း။ ယေ၊ အကြင်ယုဂအပုဂ္ဂိုလ်တို့သည်၊ ဂေါတမဿာသနမ္ပိ၊ ဂေါ
 တမအနွယ်ဖြစ်သောငါတို့ထုရားသာသနာကော်၌။ သုပ္ပယုတ္တာ၊ အားထုတ်
 ကုန်ပြီး သည်ဖြစ်၍၊ ဒဠေန၊ မြဲမြံသော၊ မနဿ၊ စိတ်ဖြင့်၊ နိဗ္ဗာမိနေ၊ ခပ်
 သိမ်းသောကိလေသာတို့မှပြုအပ်ပြီးသော ထွက်ခြင်းရှိကုန်၏၊ ဧတေ၊ ထိုရ
 ဟန္တာပုဂ္ဂိုလ်တို့သည်၊ ဗတ္ထိပတ္တာ၊ ရောက်ခြင်းငှါထိုက်သောအရဟတ္တ
 ဖိုလ်သို့ရောက်ကုန် သည်ဖြစ်၍၊ အမတံ၊ နိဗ္ဗာန်ကို၊ ဝိဂယာ၊ အာရုံပြုသောအား
 ဝင်ကုန်၏၊ ရတေ၊ ဗျေယန၊ ပျက်ခြင်းယုတ်ခြင်းမရှိသဖြင့်၊ လဒ္ဓါ၊ ရကုန်၍၊
 နိဗ္ဗုတိ၊ ငြိမ်းပြီးသောကိလေသာဟူသော ပုပန်ခြင်းခံသောဖလသမာပတ်
 ချမ်းသာကို၊ သုဉ္ဇမာနာ၊ ခံစားထွန်သည်၊ ဟောန္တိ၊ မြစ်ကုန်၏။ သံဗော၊ သံစာ
 ဿ၊ သံစာဟော၌၊ ဣဒ္ဓိရတနံအယံပိရတနတာဝေါ၊ ဤဖလသမာပတ်ကို
 ခံစားခြင်းတည်းဟူသောရတနာ၏အဖြစ်သည်လည်း၊ ပဏီတံပဏီတော၊
 မြတ်၏၊ ဇေတံ၊ ဤမြတ်၏ဟူသောစကားသည်၊ ယဒိ သစ္စံ၊ အကယ်မှန်အံ့၊ ဇေတ
 နသစ္စေန၊ ဤသို့မှန်သောစကားဖြင့်၊ ဣမေသံပါဏီနံ၊ ဤသတ္တဝါတို့အား၊ သု

ပတ္တိ၊ချမ်းသာခြင်းသည်၊ ဟောတု၊ဖြစ်စေသတည်း၊ ဣန္ဒဝိထော၊မြို့တံခါး
 ကိုမြီးစိမ့်သောငှါတံခါးခံတွင်းနွဲ့နက်စွာတူး၍မြို့စွာစိုက်အပ်သော အနှစ်ရှိ
 သောတိုင်သည်၊ ပထဝီသိထော၊မြေကိုမြီးသည်ဖြစ်၍၊ စတုတ္ထိ၊အရပ်ထေး
 မျက်နှာတို့မှသာကုန်သော၊ ဝါတေဟိ၊ ထေတို့ဖြင့်၊ အသမ္ပကန္တိယော၊ တုန်
 ထွတ်ခြင်းငှါမတတ်နိုင် သည်၊ သိယာယထော၊ ဖြစ်ရာသကဲ့သို့၊ ဣမဒ္ဓိသပ္ပုရိ
 သံ၊ဤမြတ်သော ယောကျ်ားကိုလည်း။ တထုပဓံ၊ ထိုတိုင်နှင့်တူ၏ ဟူ၍၊
 အဟံ၊ငါထူးနားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ကသု၊ အဘယ်ကြောင့်နည်း
 ယသ္မာ၊ အကြင်ကြောင့်၊ ယော၊ အကြင်သောတာပန်ဖြစ်သောသူတော်
 ကောင်းသည်၊ စတ္တာရိ၊လေးပါးကုန်းသော၊ အရိယသဂ္ဂာနိ၊ အရိယသဂ္ဂာတို့
 ကို၊ အာဝဇ္ဇ၊ ပညာဖြင့်သက်ဝင်၍၊ ပဿတိ၊ မြင်၏၊ တသ္မာ၊ ထိုကြောင့်၊ ဣဓံပိ
 သပ္ပုရိသံ၊ ဤသောတာပန်ဖြစ်သောမြတ်သောယောကျ်ားကိုလည်း၊ တထု
 ပဓံ၊ သိတ္တာဝါဒတည်းဟူသောထေတို့ဖြင့်မတုန်ထွတ်နိုင်သည်ဖြစ်၍ ထိုတံခါး
 တိုင်နှင့်တူ၏ဟူ၍သာလျှင်၊ ဝဒါမိ၊ ဟောတော်မူ၏၊ သံစောသံစာသ၊ သော
 တာပန်သံစာ၏၊ ဣဓံပိရတနံအယန္တိရတနတာဝေါ၊ ဤမတုန်မထွတ်နိုင်သည်
 ၏အဖြစ်တည်းဟူသောရတနာ၏အဖြစ်သည်လည်း၊ ပဏီတံ၊ မြတ်၏၊ ဧတံ၊
 ဤမတုန်မထွတ်နိုင်သည်၏အဖြစ်တည်းဟူသောရတနာ၏အဖြစ်သည်၊ ယဒိ
 သစ္စံ၊ အကယ်၍မှန်အံ့၊ ဧတေနသစ္စေန၊ ဤသို့မှန်သောသစ္စာစကားဖြင့်၊ ပါဏီ
 နံ၊ သတ္တဝါတို့အား၊ သုပတ္တိ၊ချမ်းသာခြင်းသည်၊ ဟောတု၊ဖြစ်စေသတည်း၊
 ယေ၊ အကြင်သောတာပန်ပုဂ္ဂိုလ်တို့သည်၊ ဝန္တိ၊ ရပညေန၊ နက်နဲသောပညာ
 ရှိတော်မူသော၊ သဗ္ဗညုနာ၊ မြတ်စွာဘုရားသည်၊ သုဒေသိတာနိ၊ အကျဉ်း
 အကျယ်စသောနည်းတို့ဖြင့် ကောင်းစွာဟောတော်မူအပ်ကုန်ပြီးထသော၊
 အရိယသဂ္ဂာနိ၊ အရိယသဂ္ဂာတို့ကို၊ ဝိဘာဝယန္တိ၊ ထင်ရှားသည်တို့ကိုပြု
 အပ်ကုန်၏၊ တေ၊ ထိုပွားစေအပ်ပြီးသောအရိယသဂ္ဂာရှိကုန်သောသောတာ
 ပန်ပုဂ္ဂိုလ်တို့သည်၊ ဒေဝေဇ္ဇာဒိပမာဒဋ္ဌာနံ၊ နတ်မင်း၏အဖြစ် အစရှိသော
 ဓမ္မေတျာခြင်း၏အကြောင်းကို၊ အာဂမ္မ၊ စွဲ၍၊ သုသံ၊ အလွန်ပြင်းစွာ၊ ပပတ္တာ၊
 ဓမ္မေတျာကုန်သည်၊ ကိဗ္ဗာဝိပော၊ ဣ၊ အကယ်၍ဖြစ်ကုန်၏၊ တေ၊ ထိုသော
 တာပန်ပုဂ္ဂိုလ်တို့သည်၊ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော၊ တံ၊ တဝကို၊ နအာဒိ
 ယန္တိ၊ မယူကုန်၊ သံစောသံစာသ၊ သံစာထော်၏၊ ဣဓံပိရတနံအယန္တိရတန
 တာဝေါ၊ ဤအဋ္ဌမဘဝကိုမယူခြင်းတည်းဟူသော ရတနာ၏အဖြစ်သည်
 လည်း၊ ပဏီတံ၊ မြတ်၏၊ ဧတံ၊ ဤအဋ္ဌမဘဝကိုမယူခြင်းတည်းဟူသော
 ရတနာ၏အဖြစ်သည်၊ ယဒိသစ္စံ၊ အကယ်၍မှန်အံ့၊ ဧတေနသစ္စေန၊ ဤသို့မှန်

သောသစ္စာဖြင့်၊ ပါဏိနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ အဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်အား၊ ဒဿနသမ္ပဒါယ၊ သောတာပတ္တိမဂ်နှင့်ပြည့်စုံခြင်းနှင့်၊ သဟာဝ၊ တကွပင်လျှင်၊ သတ္တာယဒိဗ္ဗိ၊ ပရမတ္ထအားဖြင့်ထင်ရှားရှိသော ဥပါဒါနက္ခန္ဓာငါးပါးအပေါင်းဟူသောကာယဒိဗ္ဗိန္ဒြိယအယူကိုလည်းကောင်း၊ ဝိဝိကိန္တိတဉ္စ၊ ထုရားစသည်နှင့်ယုံမှားခြင်းကိုလည်းကောင်း၊ သိလဗ္ဗတံဝါ၊ နွားခွေးစသည်တို့၏အထွေအကုန်ကိုလည်းကောင်း၊ ဣတိ၊ ဤသို့၊ တယော၊ သုံးပါးကုန်သော၊ ဓမ္မာ၊ တရားတို့တို့၊ ဗဟိတာ၊ စွန့်အပ်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ကိဉ္စိ၊ တစ်ခုတစ်ခုသော၊ ဟံ၊ အကြင်ကိလေသာအပေါင်းသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗန္တိ၊ ထိုအလုံးစုံကိုလည်း၊ ဗဟိတံ၊ စွန့်အပ်ပြီး၊ သော၊ ထိုသောတာပန်သည်၊ သတ္တဘဝေ၊ ခုနစ်ဘဝတို့ကို၊ အာဒိယန္တောပိ၊ ယူသော်လည်း။ စတုဟိ၊ လေးပါးကုန်သော၊ အပါယေဟိ၊ အပါယ်တို့မှ၊ ဝိပုရုတ္တော၊ လွတ်၏၊ သစ္စာဘိဋ္ဌာနာနိမာတုစာတအစရှိကုန်သောခြောက်ပါးကုန်သောအဘိဋ္ဌာနတို့ကို၊ ကာတု၊ ပြုခြင်းငှါ၊ အဘဗ္ဗော၊ မထိုက်၊ သံစေသံစာဿ၊ ခုနစ်ကြိမ်ခြောက်ဘဝကိုယူခြင်းဟူသောသောတာပန်သံစာ၏၊ ဣဒံရတနံအယန္တိရတနသာဝေါ၊ ဤသုံးပါးသောသံယောဇဉ်ကိုပယ်ခြင်းအပါယ်တို့မထားခြင်း ခြောက်ပါးသောအဘိဋ္ဌာနတို့ကိုမပြုခြင်းတည်းဟူသောရတနာ၏အဖြစ်သည်လည်း၊ ပဏီတံ၊ မြတ်၏၊ ဇေတသဂ္ဂေန၊ ဤသို့မှန်သောသစ္စာဖြင့်၊ ပါဏိနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်၊ ကာယေနဝါ၊ ကိုယ်ဖြင့်သော်လည်း ကောင်း၊ ဝါစာဝါစာယဝါ၊ နှုတ်ဖြင့်သော်လည်းကောင်း၊ ဥဒါထိန္ဒြိ၊ စေတသာဝါ၊ မိတ်ဖြင့်သော်လည်းကောင်း၊ ပါပကံ၊ ယုတ်မာသော၊ ကမ္မံ၊ အမှုကို၊ ကိဉ္စာပိကဓောတိ၊ အကယ်၍လည်းမေ့ထျှာသည်ဖြစ်၍ပြုမိငြားအံ့၊ သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်၊ တဿ၊ ထိုပြုမိသောမကောင်းမှုကို၊ ပဒုန္တာဒါယ၊ ဖုံးထွမ်းခြင်းငှါ၊ အဘဗ္ဗော၊ မထိုက်၊ ဒိဋ္ဌပဒဿ၊ မြင်အပ်ပြီးသောနိဗ္ဗာန်ရှိသောသောတာပန်ပုဂ္ဂိုလ်၏၊ အဘဗ္ဗတာ၊ ပြုပြီးသောမကောင်းမှုကိုဖုံးထွမ်းခြင်းငှါမထိုက်သည်၏အဖြစ်ကို၊ ဘဂဝဟာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တာ၊ ဟောတော်မူအပ်ပြီး၊ သံစေသံစာဿ၊ သောတာပန်သံစာ၏၊ ဣဒံရတနံအယန္တိရတနသာဝေါ၊ ဤဖုံးထွမ်းခြင်းငှါမထိုက်သောဂုဏ်ဟုဆိုအပ်သောရတနာ၏အဖြစ်သည်လည်း၊ ပဏီတံ၊ မြတ်၏၊ ဇေတသဂ္ဂေန၊ ဤသို့သောသစ္စာစကားဖြင့်၊ ပါဏိနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်။



ဟောတု၊ ဖြစ်စေသတည်း။ ဝိသုဒ္ဓိ၊ နေ့ထေးလတို့တွင်၊ ပဋ္ဌမသိင်္ဂီ၊ ရှေးဦးစွာ
သော၊ ဝိသုဒ္ဓိ၊ နေ့ဖြစ်သော၊ မာသော၊ တံရူးလန္တိ၊ ဗုဒ္ဓိထေဝေဗုဒ္ဓိထေဝေ၊ ပွင့်သော
အပျားအခက်ရှိသော၊ ဝနုပုဂ္ဂုဗ္ဗေ၊ ဝနုပုဂ္ဂုဗ္ဗေ၊ သင်ပင်တို့၏အပေါင်းဖြစ်သော
တောအရပ်သည်၊ သသိဇိကော၊ အသရေရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့
သို့၊ ကထုပဓံ၊ တင့်တယ်သောအသရေရှိသည်ဖြစ်၍ ထိုတောအရပ်နှင့်တူထ
သော၊ နိဗ္ဗာနဂါမိ၊ နိဗ္ဗာန်သို့ရောက်စေတတ်ထသော၊ ဓမ္မဝရံ၊ ပရိယတ္တိတည်း
ဟူသော တရားတော်မြတ်ကို၊ ဒယာသမုသယာဟိတဟဒဟော၊ မဟာကဏ္ဍ
တာသည်တိုက်တွန်းအပ်သောနှလုံးတော်ရှိသည်ဖြစ်၍၊ သတ္တဝါ၊ သတ္တဝါ
တို့၏၊ ပရမံဟိတာယ၊ မြတ်စွာသောနိဗ္ဗာန်အကျိုး၌၊ တဂဝါ၊ မြတ်စွာဘု
ရားသည်၊ အဒေသယိ၊ ဟောတော်မူပြီ၊ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌၊ ဣဒံပိရတနံအ
ယဓိရတနဘာဝေါ၊ ဤကောင်းစွာပွင့်သောအပျားအခက်ရှိသော တောအရပ်
အစဉ်နှင့်တူသောပရိယတ္တိဓမ္မဟုဆိုအပ်သောတရားတော်ကိုဟောတော်မူ
သောရတနာ၏အဖြစ်သည်ထည်း၊ ပဏီတံ၊ မြတ်၏၊ ဧတေနသုဂ္ဂေန၊ ဤသို့မှန်
သောစကားဖြင့်၊ ပါဏီနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟော
တု၊ ဖြစ်စေသတည်း။ ဝရော၊ သဗ္ဗညုကညာဏ်ဖြင့်မြတ်ထသော၊ ဝညော၊ မျက်
မှောက်ပြုသဖြင့်နိဗ္ဗာန်ကိုသိထသော၊ ဝရဒေါ၊ သတ္တဝါတို့အားမြတ်သော
ဒိဏ်တည်းဟူသောပိရတ္တိသုခကိုပေးတော်မူတတ်ထသော၊ ဝရာဟရော၊
မြတ်သောပရိပဒါကိုဆောင်တတ်ထသော၊ အနုတ္တရော၊ ဤဂုဏ်တို့ဖြင့်လွန်
သောဘရံကယောသံသောသုမရှိထသော၊ ဘဇာ၊ မြတ်စွာဘုရားသည်၊ ဓမ္မဝ
ရံ၊ သုက္ခာဏကာစသောဂုဏ်နှင့်ဗျဉ်သည်ဖြစ်၍မြတ်သောစကားကို၊ အဒေ
သယိ၊ ဟောတော်မူပြီ၊ ဗုဒ္ဓေ၊ ဗုဒ္ဓသည်၊ မြတ်စွာဘုရား၏၊ ဣဒံ၊ ဤကိုးပါးသော
ထောတုတ္တရာဓမ္မဟုဆိုအပ်သည်ထည်းဖြစ်သော၊ ရတနံ၊ တနုတ္တံ၊ ရတနာ၏
အဖြစ်သည်၊ ပဏီတံ၊ မြတ်၏၊ ဧတေနသုဂ္ဂေန၊ ဤသို့သောသစ္စာစကားဖြင့်၊
သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ ယေသံ၊ အကြင်
ရဟန္တာပုဂ္ဂိုလ်တို့အား၊ ဗုရာဏံ၊ ရှေး၌ဖြစ်သောအကြောင်းသည်၊ ဝိတံ၊
ကုန်ပြတ်ပြီးနပ်၊ ယခုဖြစ်လေသော၊ သတ္တဝံ၊ မရှိသည်ဖြစ်၍ထင်းရှားဖြစ်သော
အကြောင်းသည်၊ နတ္ထိ၊ မရှိ၊ ယေ၊ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်၊ အာယတိ
ကော၊ နောင်ဘာလတ္တံ့ သောအနာဂတ်အစွမ်းဖြစ်သော၊ ဘဝသိင်္ဂီ၊ ဘဝသစ်၌၊
ပိရတ္တပိတ္တာ၊ တစ်ခြင်းကင်းသောပိတ်ရှိကုန်၏၊ ထေ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့
သည်၊ ဝိတပိဇာ၊ ကုန်ပြီးပြတ်ပြီးသောပရိသန္ဓေပိညာဉ်ဟူသောမျိုးစေ့ရှိကုန်
၏၊ အပိရုဠိသန္ဓာ၊ ပွားခြင်းရောက်ခြင်း၌ဆန္ဒကင်းကုန်၏၊ ယထာဂီ၊ အ

တယ်ဆိုနည်း၊ အထံပဒိပေါ၊ ဤဆီမီးသည်၊ နိဗ္ဗုတောယထာ၊ ငြိမ်သက်သော၊
 ဇဝ်၊ ဤအတူ၊ မိရာ၊ သမာဓိရှိကုန်သော၊ ဝိကာသဝါ၊ ရဟန္တာပုဂ္ဂိုလ်တို့
 သည်၊ နိဗ္ဗန္တိ၊ ငြိမ်းကုန်၏၊ ဣဒဗ္ဗိ၊ ဤရဟန္တာပုဂ္ဂိုလ်တို့၏ အနုပါဒိသေသ
 နိဗ္ဗာန်ဟုဆိုအပ်သည်လည်းဖြစ်သော၊ သံဗောသံဗဝသော၊ အရိယာဖြစ်သော
 သံဃာဘော်၏၊ ရတနံရနတ္ထံ၊ ရတနာ၏အဖြစ်သည်၊ ပကင်္ဂိတံ၊ မြတ်၏၊ ဇေတ
 နသစ္စေန၊ ဤသို့သေသဥ္စာစကားဖြင့်၊ ပါဏီနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊
 ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ ထုဗ္ဗာနိ၊ မြေ၌ဖြစ်ကုန်သော
 ယာနိတုတာနိဝါ၊ အကြင်နတ်တို့သည်မူလည်း၊ ဣဝ၊ ဤတရားဟောရာ၌၊
 သမာဂတာ၊ အညီအညွတ်သာကုန်၏၊ အန္တယိက္ခေ၊ ကောင်းကင်၌၊ နိဗ္ဗ
 ဣာနိ၊ ဖြစ်ကုန်သောယာနိဝါတုတာနိ၊ အကြင်ယာမာစသောနတ်တို့သည်
 မူလည်း၊ ဣဝ၊ ဤတရားဟောရာ၌၊ သမာဂတာနိ၊ အညီအညွတ်သာကုန်၏၊
 တုတာ၊ နတ်ဖြစ်ကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တေမယံ၊ ထိုငါတို့
 သည်၊ တထာဂတံ၊ ထောက၏အစီးအပွားအကျိုးငှါအားထုတ်ကုန်သောသူ
 တို့သည် သိအပ်သော တရားအပေါင်းကို ရှေးသူရားတို့ကဲ့သို့ သိတော်မူ
 သော၊ ဒေဝမနုဿပူဇိတံ၊ နတ်လူတို့သည်ပူဇော်အပ်ထသော၊ ဗုဒ္ဓံ၊ မြတ်စွာ
 သူရားကို၊ နမဿာမ၊ ရှိခိုးကုန်၏၊ ပါဏီနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာ
 သာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ ဣဝ၊ ဤပရိတ်ရွတ်ရာအရပ်၌၊ ထုဗ္ဗာ
 နိ၊ မြေ၌ဖြစ်ကုန်သော၊ ယာနိတုတာနိဝါ၊ အကြင်နတ်တို့သည်လည်းကောင်း၊
 အန္တယိက္ခေ၊ ကောင်းကင်၌၊ နိဗ္ဗဣာနိ၊ ဖြစ်ကုန်သော၊ ယာနိတု
 တာနိဝါ၊ အကြင်ယာမာစသောနတ်တို့သည်လည်းကောင်း၊ သမာဂတာ
 နိ၊ အညီအညွတ်သာကုန်၏၊ တထာဂတံ၊ အလုံးစုံသော ဗုဒ္ဓကိုပျော်ဘက်
 တတ်ခြင်းငှါထုရားအစရှိသည်တို့သည် ရောက်အပ်သကဲ့သို့ ရောက်အပ်
 သောကိလေသာပက္ခအကြွင်းမဲ့ပယ်ခြင်းသို့ရောက်ထသော၊ ဒေဝမနုဿ
 ပူဇိတံ၊ နတ်လူတို့သည်ပူဇော်အပ်သော၊ တေမယံ၊ ထိုငါတို့သည်၊ ဓမ္မံ၊ တရား
 ဟောတံကို၊ နမဿာမ၊ ရှိခိုးကုန်၏၊ ပါဏီနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ချမ်းသာ
 ခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ ဣဝ၊ ဤပရိတ်ရွတ်ရာအရပ်၌၊ ထုဗ္ဗာ
 နိ၊ မြေ၌ဖြစ်ကုန်သော၊ ယာနိတုတာနိဝါ၊ အကြင်နတ်တို့သည်လည်းကောင်း၊
 အန္တယိက္ခေ၊ ကောင်းကင်၌၊ နိဗ္ဗဣာနိ၊ ဖြစ်ကုန်သော၊ ယာနိတုတာနိဝါ၊ အ
 ကြင်နတ်တို့သည်လည်းကောင်း၊ သမာဂတာနိ၊ အညီအညွတ်သာကုန်၏၊
 တေမယံ၊ ထိုငါတို့သည်၊ တထာဂတံ၊ မိမိအစီးအပွားအကျိုးငှါ ကျင့်ကုန်
 သော သူတို့သည်ရောက်အပ်သော အထူးသို့ ရောက်သကဲ့သို့ ထိုအတူ



ရောက်ထသော၊ သံဃံ၊ သံဃာတော်မြတ်ကို၊ နမဿာမ၊ ရှိခိုးပါကုန်၏၊ ပါဏိနံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်သေစတည်း။ ၊ ရတနသုတ္တံ၊ ရတနသုတ်တည်း။ ၊

ဓမ္မေန၊ တရားဖြင့်၊ လဒ္ဓါနိ၊ ရအပ်ကုန်သော၊ သာမာကပိဂုံလကပိနကာနိ စ၊ ခါ၍သော် ထည်းကောင်းအနှံ့တို့ကို ရွေး၍သော်ထည်းကောင်းယူအပ်သောလမန်းမြက်စပါးမျိုးဆောင်မေးခါးပွင့်သဏ္ဍာန်အနှံ့ရှိဘောမြက်စပါးမျိုးတောအုပ်တောင်ခြေကို၌ မပိုက်မူ၍ အလိုလိုချေသံသောဝဲနေသံစောင်းတို့ကိုထည်းကောင်း၊ ဓမ္မေန၊ ပိစ္ဆာမိဝကိုပယ်၍တော၌ ရှာသည်ဖြစ်၍ထရားသဖြင့်၊ ထဒ္ဓံ၊ ရအပ်သော၊ ပတ္တပလံ၊ မိတ်သော အရွက်အသီး ကိုထည်းကောင်း၊ မူယပလံ၊ အဖူးအမြင် အသီးကိုထည်းကောင်း၊ ဂပိပ္ပလံ၊ သစ်ပွင့် နွယ်သီးကိုထည်းကောင်း၊ သတံသန္တော၊ သူတော်ဖြစ်ကုန်သောရသေ့အရိယာတို့ သည်၊ အသ္မမာနော၊ ထူးပေးကုန်၏၊ တေ၊ ထိုရသေ့တို့သည်၊ ကာမကာမာ၊ ကာမတို့ကိုကောင့်ထကုန်သည်ဖြစ်၍၊ လိကံ၊ ချွတ်ယွင်းသော စကားကို၊ နာထန္တိ၊ မဆိုကုန်၊ ၊ ကဿပ၊ ကဿပ၊ သုကတံ၊ ဆေးခြင်းမြတ်ခြင်းစသော အမှုဖြင့်ကောင်းစွာပြုပြင်အပ်ပြီးထသော၊ သုနိဗ္ဗိတံ၊ ချက်ခြင်းထုံခြင်းစသော ပရိကံဖြင့်ကောင်းစွာ ပြီးပြီးထသော၊ ယံ၊ အကြင်အထုံးစုံသော ငါးအမဲတိုင်းမျိုးကို၊ ပရေတိ၊ သူတပါးတို့သည်၊ ဗိန္ဒူ၊ ဣအပ်၏၊ တံ၊ ထိုအထုံးစုံသော ငါးအမဲတိုင်းမျိုးကို၊ အသ္မမာနော၊ စားသည်ဖြစ်၍၊ ပယတံ၊ စင်စွာရွေးအပ်သည်ဖြစ်၍ အမဲ၊ ကင်းပြီးထသော၊ သာဓီနံ၊ သလေးဆန်းဖြင့်ချက်သော၊ ယံအနံ၊ အကြင်သားပြွမ်းထမင်းကို၊ ပရေတံ၊ တပါးသောသူတို့သည်၊ ဗိန္ဒူ၊ ဣအပ်၏၊ တံအနံ၊ ထိုသားပြွမ်းထမင်းကို၊ ပရိသုဗ္ဗမာနော၊ ထူးပေးသည်ဖြစ်၍၊ တံ၊ သင်သည်၊ အာမဂန္ဓံ၊ အမိတ်အနံကို၊ သုဗ္ဗကံ၊ စားဘိ၏၊ ဗြဟ္မဗန္ဓု၊ ဝုဏ္ဏားမျိုးဖြစ်သော ကဿပ၊ အာမဂန္ဓော၊ အမိတ် အနံ သည်၊ မမ၊ ငါ့အား၊ နကပ္ပတိ၊ မအပ်၊ ဣတိ ဣစ္စေ၊ ဤသို့၊ စင်စစ်သဖြင့်သာလျှင်၊ တံ၊ သင်သည်၊ ဘာသထိ၊ ငါ့အားဆိုသည် မဟုတ်သော၊ သုသင်္ခကေဟိ၊ ကောင်းစွာပြုပြင်စီရင်အပ် ကုန်ပြီးသော၊ သကုန္တဝံသေဟိ၊ ဆန်ကွဲနှင့်တကွ ရောကုန်သော အသားတို့နှင့်၊ သဟ၊ တကွ၊ သာဓီနံ၊ သလေးဆန်းဖြင့်ချက် အပ်သော၊ အနံ၊ သားပြွမ်းထမင်းကို၊ ပရိသုဗ္ဗမာနော၊ စားဘိ၏၊ ကဿပ၊ ကဿပ၊ တံ၊ သင်ကို၊ တေမတ္ထံ၊ ဤအနက်ကို၊ အပတံ၊ ငါသည်၊ ဝုဏ္ဏာမိ၊ မေး၏၊ တဝ၊ သင်၏၊ အာမဂန္ဓော၊ အမိတ်အနံသည်၊ ကပတံပကာရော၊ အဘယ်သို့အံ့ပြားရှိအံ့နည်း။ ပါဏာ

☰

တိပါတောစ၊ သူ၏အသက်ကိုသတ်ခြင်း သည်လည်းကောင်း၊ ဝေဓေ
 ဒဗန္ဓနုဉ္စ၊ သတ္တဝါတို့အား ထုံတံစသည်ဖြင့် ပုတ်ခတ်ခြင်း လက်ခြေစ
 သည်ကိုဖြတ်ခြင်းကြိုးစသည်ဖြင့် နှောင်ဖွဲ့ခြင်းလည်းကောင်း၊ ထေးချုံ့ရိုး
 ဝှက်ခြင်းလည်းကောင်း၊ မုသာဝါဒေါစ၊ မဟုတ်သည်ကို ဆိုခြင်းလည်း
 ကောင်း၊ နိကတိစ၊ စဉ်းလဲစဉ်းစားပြုခြင်း လည်းကောင်း၊ ဝဉ္စနာနိစ၊ အသ
 ပြာစ သည်ဖြင့် ထုံညှိပတ်ခြင်းတို့လည်းကောင်း၊ အဇ္ဈေနက္ကတ္တံ၊ အကျိုးမရှိ
 သောများစွာသော ကျွမ်းကျင် သင်ခြင်းလည်းကောင်း၊ ပရဒါရုသေဝန၊ စ၊
 ဟုမသားကိုမှီဝဲခြင်းလည်းကောင်း၊ ယေဇေသော၊ ဤပါဏာတိပါစစသော
 အကုသိုလ်ဓမ္မကိုထွေကျွန်ခြင်းသည်၊ အာမဂန္ဓော၊ အဆိပ်အနံ့အပုပ်အ
 နံ့တည်း၊ ဝံ သဘောဇနံ၊ အသားဖြင့် ဖြွမ်းသောထောဇဉ်သည်၊ အာမဂန္ဓော၊ အ
 ဆိပ်နံ့အပုပ်နံ့သည်၊ နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊ ယေဇနာ၊ အ
 ကြင်သူတို့သည်၊ ဣဓ၊ ဤထောကန္တံ၊ ကာမေသု၊ ကာမဂုဏ်မှီဝဲသည်ဟုဆို
 အပ်ကုန်သောကာမတို့၌၊ အသညတော၊ မစောင့်စည်းထုန်းရသောသု၊ ရသသန္တံ
 တိ၌၊ ဝိဒ္ဓါ၊ မက်မောကုန်၏၊ အသုစိတာဝံ၊ မက်မောသောရသသတဏှာဖြင့်
 မိစ္ဆာဇီဝဟုဆိုအပ်သောမစင်သောအဖြစ်ကို၊ အသိတာ၊ မှီကုန်၏၊ နတ္ထိကု
 ဒိဋ္ဌိ၊ နတ္ထိဒိန္နံစသော ဆယ်ပါးသော ဝတ္ထုရှိသောမိစ္ဆာအယူရှိကုန်၏၊ ဝိသ
 မာ၊ မညီညွတ်သောကာယကံအစရှိသည်ရှိကုန်၏၊ ဒုဇန္ဓယော၊ သူတပါးထံ
 စေနိုင်ခဲ့ကုန်၏၊ ဇေတသံ၊ ထိုသူတို့၏၊ ယေဇေသော၊ ဤထို ကာမတို့၌အပိုင်း
 အခြားကိုလွန်သည်ဖြစ်၍ပျက်သောသံဝေရှိသော သူ၏အဖြစ်အစရှိသည်
 သည်၊ အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း၊ ဝံ သဘောဇနံ၊ သားဖြင့်ဖြွမ်း
 သောထောဇဉ်သည်၊ အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်၊ နဟိဟောတိ၊ မ
 ဖြစ်သည်သာလျှင်တည်း၊ ယေ၊ အကြင်သူတို့သည်၊ လူခရသ၊ ခေါင်း
 ပါးသော အရသောရှိကုန်၏၊ ဒါရုဏာ၊ ကြမ်းထန်းကုန်၏၊ ပမုဝိဋ္ဌိမံသိကာ၊
 မျက်ကွယ်ဖြစ်ကုန်သောသူတပါး၏ကျောက်ကုန်းသားကိုစားသကဲ့သို့ဖြစ်
 ကုန်၏၊ မိတ္တာဒုနေ၊ အခေတွင်ပွန်းတို့ကိုပြစ်မှားကုန်၏၊ နိတ္ထရုဏာ၊ သနား
 ခြင်းကင်းကုန်၏၊ အတိမာနိနေ၊ အမျိုးစသည်ဖြင့်တိဟုထောင်ထားတတ်
 သောအလွန်မာန်မှုခြင်းရှိကုန်၏၊ အဒါနသိဏာ၊ မပေးမကမ်းတတ်သောအ
 ထေရှိကုန်၏၊ ယာစိတာဝိ၊ တောင်းအပ်ကုန်သော်လည်း၊ ကဿမိ၊ တစုံတ
 ရေံသောသူအား၊ ကိဋ္ဌိ၊ တစုံတခုကိုမျှ၊ နစဒေန္တိ၊ မပေးကုန်၊ ယေဇေသော၊ ဤ
 လူခရသစသောအကုသိုလ်ဓမ္မကိုပြုခြင်းသည်၊ အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့
 တည်း၊ ဝံ သဘောဇနံ၊ သားဖြင့်ဖြွမ်းသောထောဇဉ်သည်၊ အာမဂန္ဓော၊ အဆိပ်

နံအပုဂံနံသည်၊ နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊ ကောစော၊ အမျက်
ထွက်ခြင်း၊ မဒေါ၊ ဇာတိဂေါတ္တစသည်ဖြင့်စိတ်၏ ယစ်ခြင်း၊ ထေတ္ထာ၊ ခက်
ထန်နိုင်မာခြင်း၊ ပစ္စုပဗ္ဗာနာ၊ သန်ကျင်သော အားဖြင့်ရှေးရှုတည်းခြင်း၊ မာ
ယာ၊ ပြုအပ်ပြီးသော မကောင်းမှုကို ဖုံးထွင်းသောသူ၏ အဖြစ်တည်းဟူ
သောမာယာ၊ ဣဿာ၊ သူတပါးတို့၏ ထာတ်ပူဇော်သက္ကာရစသည်တို့၌ပြု
စုခြင်း၊ ဘာသာသမုဿယောစ၊ စကားအလွန်ထောင်ခြင်း၊ မာနာတိမာနော
စ၊ ဇာတိမာန်စသည် ဖြင့်အလွန်မာန်မူခြင်း၊ အထန္တိ၊ သူတော်မဟုတ်သူ
ယုတ်မာတို့၌၊ သန္တဝေါ၊ ပေါင်းဖော်ခြင်း၊ ဒေသဇေသော၊ ဤကောစေသော
ကိုးပါးအပြားရှိသောအကုသိုလ်အရသည်၊ အာမဂဇ္ဇော၊ အဆိပ်နံအပုဂံနံ
တည်း၊ ဝံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်သည်၊ အာမဂဇ္ဇော၊
အဆိပ်နံအပုဂံနံသည်၊ နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊ ယေ၊
အကြင်သူတို့သည်၊ ပါပသိဇာ၊ မကောင်းသော အကျင့်ရှိကုန်သည်ဖြစ်၍
ယုတ်မာသောအလော့ရှိကုန်၏ဟုထင်ရှားကုန်၏၊ ဣဏာဗာတသုစကား၊ သု
မြိကိုယူ၍ မပေးသဖြင့်သုမြိကို ဖျက်ကုန်သည် ချောပစ်သော စကားဖြင့်
ဂုံးချောတတ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣဓ၊ ဤဇောကန္တိ၊ ဝေါဟာရ
ကုရော၊ ဥစ္စာရှင်ကိုရှုံးစေကုန်သည်ဖြစ်၍စဉ်းလဲသောတရားဆုံးဖြတ်ခြင်းရှိ
ကုန်၏၊ ပါတိဂ္ဂုပိကာန္တိ၊ တရား၌ ထည်သောအတုကိုပြုကုန်၏၊ ဣဓကောကော၊
ဤဇောကန္တိ၊ ယေစနရာ၊ အကြင်ကြမ်းတမ်းကုန်သောသူတို့သည်လည်း၊ ကိ
ဗ္ဗိသံ၊ အမိအာစသည် တို့၌လည်းမှားသော အကျင့်ဟုဆိုအပ်သောကြမ်း
တမ်းသောအမှုကို၊ ကရောန္တိ၊ ပြုကုန်၏၊ တေသံ၊ ထိုသူတို့၏၊ ဒေသဇေသော၊
ဤပါပသိဇာ စသော ခြောက်ပါးသော အကုသိုလ် အပေါင်းသည်၊ အာမဂ
ဇ္ဇော၊ အဆိပ်နံအပုဂံနံတည်း၊ ဝံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်
သည်၊ အာမဂဇ္ဇော၊ အဆိပ်နံ အပုဂံနံသည်၊ နဟိဟောတိ၊ မဖြစ်သည်သာ
လျှင်တည်း၊ ယေဇနာ၊ အကြင်သူတို့သည်၊ ဣဓကောကော၊ ဤဇောကန္တိ၊ ပါ
ဏေသု၊ သတ္တဝါတို့၌၊ အသညတာ၊ အလိုရှိတိုင်းသတ်၍သနားခြင်းကိုမျှမပြု
ကုန်သည်ဖြစ်၍မစောင့်စည်းကုန်၊ ပရေသံ၊ သူတပါးတို့၏၊ သန္တကံ၊ ဥစ္စာ
ကို၊ အာဒါယ၊ ယူ၍၊ တေသံ၊ ထိုဥစ္စာရှင်တို့အား၊ ဝိဟေသဿ၊ ထက်
အုတ်ခဲစသည်ဖြင့်ဥဉ်းဆဲခြင်းကို၊ ဥယျူတာ၊ ထို့ထပြုကုန်၏၊ ဒုသိဇာ၊
မကောင်းသော ကိုယ်နှုတ်စိတ်အကျင့် ရှိကုန်သည်ဖြစ်၍၊ ဘိယမရှိကုန်၊
လုဒ္ဓါ၊ သားငါးစသည်ကို သတ်သဖြင့် အလိပ်အလိပ် ကပ်သော ထက်ရှိ
သောအဖြစ်ဖြင့် ကြမ်းတမ်းသောအမှုရှိကုန်၏၊ ဗရုဿ၊ ကြမ်းသောစကား

ရှိကုန်၏။ အနာဒရာ၊ ရှိသောခြင်းကင်းကုန်၏။ သေသေသေ၊ ဤသတ္တဝါတို့၌ မစောင့်စည်းခြင်းစသော ခြောက်ပါးသော အကုသိုလ် အပေါင်းသည်။ အာဂမန္ဓော၊ အဆိပ်နဲ့ အပုပ်နဲ့ တည်း၊ ခံသဘောစနဲ့၊ အသားဖြင့်ဖြိုင်းသော သောဇဉ် သည်။ အာမဂန္ဓော၊ အဆိပ်နဲ့ အပုပ်နဲ့ သည်။ နဟောတိ၊ မဖြစ် သည်သာလျှင်တည်း။ ယော၊ အကြင်တို့သူသည်။ ဇေတေသု၊ ဤသတ္တဝါတို့ ၌၊ ဝိဒ္ဓါ၊ လောကဖြင့်မဂ်မောကုန်၏။ ဝိရုဒ္ဓါ၊ ဒေါသဖြင့်ဆန့်ကျင်ကုန်၏။ အတိ ပါဘိနော၊ မောဟဖြင့်အပြစ်ကို မမြင်ကုန်သည်ဖြစ်ကုန်၍ အဘန်တလဲလဲ လွန်ကျူးခြင်း သို့ရောက်သဖြင့်လျှင်စွာချကုန်၏။ နိဂ္ဂုယျ၊ တား၊ အကုသိုလ်ကို ပြုခြင်း၌ အမြီးမပြတ်လို့ ထပြုကုန်၏။ ယောသတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဝေဇ္ဇာ၊ တမလွန်တဝံ့၊ တမံ၊ ယုတ်သောအမျိုးရှိသောသူ၏အဖြစ်ရှိသော အ ခိုက်သို့၊ ဝဇ္ဇန္တိ၊ သွားကုန်၏။ နိရယံ၊ အဝိစိစသော အပြားရှိသော ငရဲသို့၊ အ ဝံသိရာ၊ အောက်သို့ညွတ်သော ဦခေါင်းရှိကုန်သည်ဖြစ်၍၊ ပထန္တိ၊ ကျကုန် ၏။ တေဝံသတ္တာနံ၊ ထိုသတ္တဝါတို့၏။ သေသေသေ၊ အခိုက်သို့သွားခြင်းငရဲ သို့ကျခြင်း၏အကြောင်းဖြစ်သော ဤဂေဝေရောဓ ပါဏာတိပါတအပြား ရှိသော အကုသိုလ်အရသည်။ အာမဂန္ဓော၊ အဆိပ်နဲ့ အပုပ်နဲ့ တည်း၊ ခံသ ဘောဇနံ၊ အသားဖြင့်ဖြိုင်းသောသောဇဉ်သည်။ အာဂမန္ဓော၊ အဆိပ်နဲ့ အ ပုပ်နဲ့ သည်။ နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ မစ္ဆင်္ဂံသာနံ၊ မ စားအပ်သောငါးအမဲတို့ကို၊ အနာသကတ္တံ၊ မစားလောအဖြစ်သည်။ အဝိတိ ဟ္တကင်္ခံ၊ မကူးမြောက်သောယုံမှားခြင်းရှိသော၊ မစ္စံ၊ သတ္တဝါကို၊ နသေသ ငေတိ၊ မစင်စေနိုင်၊ နဂ္ဂိယံ၊ အဝတ်မဝတ်အချည်းစည်းသောအဖြစ်သည်။ န သေသေတိ၊ မစင်စေနိုင်၊ ရက္ခိယံ၊ ဦးပြည်းအဖြစ်သည်။ နသေသေတိ၊ မစင် စေနိုင်၊ ဇဇူဇလ္လံ၊ ဆံကျစ်မြို့မှ အညစ်အကြေးသည်။ နသေသေတိ၊ မစင် စေနိုင်၊ ခါရာဇိနာနိစ။ ရသေ့ မရိက္ခရာသစ်နက်ရေတို့သည်လည်း။ နသေသ ငေတိ၊ မစင်စေနိုင်ကုန်။ အဂ္ဂိဟု တသုပသေဝနာ၊ မီးကိုလှုပ်ကြွေးခြင်းတို့ သည်။ နသေသေတိ၊ မစင်စေနိုင်ကုန်။ ယောဝါဝိ၊ အကြင်သို့သဘောရှိသည် မူလည်းဖြစ်ကုန်သော၊ အမရာ၊ မသေသောအဖြစ်ကို တောင့်တသဖြင့်ဖြစ် သောကိုယ်၏ပင်ပန်းသောအကျင့်တို့သည်လည်းကောင်း၊ ဗဟူ၊ ဆောင့် ကြောင့်ထိုင်သောအဖြစ်ကို ဆောက်တည်ခြင်းစသော အားဖြင့်များသော အပြားရှိကုန်သော၊ တပါ၊ ကိုယ်ကို ပူစေသော အကျင့် တို့သည် လည်း ကောင်း၊ မန္တောစ၊ ဗေဒင်တို့သည်လည်းကောင်း၊ အာဟုတိ၊ မီးပူဇော် သောအမှုကိုလည်းကောင်း၊ ယညံ၊ အသာမေစသောယစ်လည်းကောင်း။

ဥတုပသေဝနာ၊ ဥတုကိုဖြစ်ခြင်းတို့သည်လည်းကောင်း၊ ဇောနိဝါ၊ ဤအလုံး
 စုံတို့သည်လည်း၊ အင်္ဂါတိစ္ဆာကင်္ဂါ၊ မကူးမြောက်သေးသောယံမှားခြင်းရှိ
 သော၊ မစွဲသတ္တဝါကို၊ နသောဓေန္တိ၊ မစင်စေနိုင်ကုန်၊ ။ ယော၊ အကြင်
 သူသည်၊ တေသု၊ ထိုခြောက်ပါးသောအုဋ္ဌတို့၌၊ ဂုတ္တော၊ လွန်စွာစောင့်
 ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိရိတိန္ဒြိယော၊ ဉာဏပရိညာဖြင့်ခြေခံပါးသော
 အုဋ္ဌတို့ကိုထင်သည်ကိုပြု၍၊ စရော၊ ကျင့်ရာ၏၊ ဓမ္မေ၊ လေးပါးသောသစ္စာတ
 ရား၌၊ ဋ္ဌိတော၊ အရိယမဂ်ဖြင့်တည်၏၊ အစ္စမေဒ္ဒဝေ၊ ခြောင့်သောသူ၏အ
 ဖြစ်နူးညံ့သောသူ၏အဖြစ်၌၊ ဓတော၊ ဓမ္မထောင်၏၊ သင်္ဂါတိ ဂေါ၊ ရာဂစ
 သော၊ ငြိခြင်းကိုလွန်၏၊ သဗ္ဗဒုက္ခပဟိနော၊ အလုံးစုံသောဝစိုဆင်းရဲကိုပယ်
 ပြီးသော၊ ထိုသူသည်၊ ဝိရော၊ အရဟတ္တဖိုလ်သို့ရောက်သဖြင့် မတုန်မထုပ်
 ထည် သည်ဖြစ်၍၊ ဗိဋ္ဌသုထေသု၊ မြင်အပ်ကြားအပ်ကုန်သောအာရုံတို့၌၊ နထိ
 ဗ္ဗတိ၊ တစုံတခုသောကိလေသာဖြင့် မလိမ်းကျံ၊ ။ ဣတိ၊ ဤထို၊ ဘဂဝါ၊
 ကဿပထုရားရှင်သည်၊ ဧတံအတ္ထံ၊ ဤအနက်ကို၊ ပုနပ္ပုနံ၊ အထပ်ထပ်၊
 အက္ခာသိ၊ ဘောပြီ၊ မန္တပါရဂူ၊ ဗေဒင်တို့၏အပြီးသို့ရောက်သော၊ သောဝိ၊
 ထိုထိ သာသုတ္တံသားသည်လည်း၊ နံအတ္ထံ၊ ထိုအနက်ကို၊ အဝေဒယိအညာသိ၊
 သိပြီ၊ ကိံ ကာရဏာ၊ အဘယ် အကြောင်းကြောင့်နည်း၊ ယသ္မာ၊ အကြင်
 ကြောင့်၊ ရနံ၊ ကဿပထုရားရှင်သည်၊ ဝိဝိတြာဟိ၊ ဆန်းကြယ်ကုန်သော၊
 ဂါထာဟိ၊ ဂါထာတို့ဖြင့်၊ ပကာသယိ၊ ပြုတော်မူပြီ၊ တသ္မာ၊ ထိုကြောင့်၊ အ
 ဝေဒယိအညာသိ၊ သိပြီ၊ နိရာမဂန္ဓာ၊ ကိလေသာဟူသောအဆိပ်နဲ့ အပုပ်
 နဲ့ ကင်းသောနိရာမဂန္ဓာသည်၊ အသိတော၊ တတ္တာဒိဋ္ဌိကိုမရှိ၊ ခုရှုလော့ ။ ဗာ
 ဟိရဖြစ်သောအယူအားဖြင့် တစုံတယောက်သည်ဆောင်နိုင်ခဲ့၏၊ ဗုဒ္ဓဿ၊
 ကဿပထုရားရှင်၏၊ သုဘာသိထံ၊ ကောင်းစွာ ဟောတော်မူအပ် ပြီးထ
 သော၊ နိရာမဂန္ဓံ၊ ကင်းသောကိလေသာဟူသော အဆိပ်နဲ့ အပုပ်နဲ့ ရှိထ
 သော၊ သဗ္ဗဒုက္ခပနုဒနံ၊ ခပ်သိမ်းသောဝစိုဆင်းရဲကိုပျောက်တတ်ထသော၊ ပင်
 တရားတော်ကို၊ သုတ္တာနံ၊ နာပြီး၍၊ သော၊ ထိုထိ သာသုတ္တံသားသည်၊ နိစမနော
 နိဋံ၊ သောဝိတံရှိ သည်ဖြစ်၍၊ တထာဂတဿ၊ ကဿပထုရား၏၊ ပါဒေ၊ ခြေ
 တော်တို့ကို၊ ဝန္တိ၊ ရှိခိုးပြီ၊ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်၊ ပဗ္ဗန္တံ၊ ခုဟန်းအဖြစ်
 ကိုး၊ အာရောစယိတ္ထ၊ ကြားသျှောက်ပြီ၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း ။
 အာမဂန္ဓသုတ္တံ၊ အာမဂန္ဓသုတ်တည်း၊ ။

၂၅၂ ဝိဟရထံ၊ ရှက်ခြင်းကိုလွန်ထသော၊ ဝိဇိဂုဗ္ဗမာနံ၊ မကောင်းမှုကိုစက်
 ဆုတ်သောဟိရိကင်းထသော၊ သဗ္ဗ၊ အချင်း၊ အဟံ၊ ငါသည်။ ထဇေ၊ သင်၏။

သဟာယော၊ အတူကကွချမ်းသာဆင်းရဲသော်လည်း၊ အသို့ဖြစ်၏၊ ဟိက
ကာမော၊ သင်၏အစီးအပွားကိုအလိုရှိ၏၊ ဣတိအာဒိနာ၊ ဤသို့စသည်ဖြင့်၊
ဘာသမာနံ၊ ဆိုငြားသော်လည်း၊ ဣတိ၊ ဤသို့၊ ဝါစာဝါစာယ၊ စကားဖြင့်၊
သေယျာနိ၊ ပြုခြင်းငှါတတ်ကောင်းကုန်သော၊ ကမ္မာနိ၊ အဆွေခင်ပွန်း၏ အမှု
တို့ကို၊ အသမာဒိယန္တံ၊ ပြုခြင်းငှါ ကောင်းစွာမဆောက်တည်ထသော၊ နံ၊
ထိုသူကို၊ ဧသော၊ ဤသူကား၊ မိတ္တပတိရူပကော၊ အဆွေခင်ပွန်း တုသာ
တည်း၊ ဧသော၊ ဤသူကား၊ မမ၊ ငါ၏၊ နမ်တ္တော၊ အဆွေခင်ပွန်းမဟုတ်၊ ဣတိ၊
ဤသို့၊ ပဏ္ဍိတော၊ ပညာရှိသည်၊ ဝိဇညာ၊ အထူးသိရာ၏၊ ယော၊ အကြင်သူ
သည်၊ အတ္ထန္တယံ၊ အနက်သို့အစဉ်လိုက်သော၊ ဝိယံ၊ ချစ်ဘွယ်သောစကား
ကို၊ မိတ္တယု၊ အဆွေခင်ပွန်းတို့၌၊ ပကုဗ္ဗတိ၊ ပြော၏၊ ဘာသမာနံ၊ သက်သက်
စကားကိုသာဆို၍၊ အကရောန္တံ၊ မပြုသော၊ နံ၊ ထိုသူကို၊ ဧသော၊ ဤသူကား
ဝစိပရမော၊ စကားသာအတိုင်း အရှည်ရှိသည်ဖြစ်၍၊ အမိတ္တော၊ ခင်ပွန်း
မဟုတ်၊ မိတ္တပတိရူပကော၊ အဆွေခင်ပွန်းတုသာတည်း၊ ဣတိ၊ ဤသို့၊
ပဏ္ဍိတာ၊ ပညာရှိတို့သည်၊ ပရိဇာနန္တံ၊ ပိုင်းခြား၍သိကုန်၏၊ ယော
မိတ္တော၊ အကြင်အဆွေခင်ပွန်းသည်၊ ဘောဒါသံကိ၊ ကွဲပြားပျက်စီးခြင်းကို
သာအလိုရှိသည်ဖြစ်၍၊ သဒါ၊ အခါခပ်သိမ်း၊ အပ္ပမတ္တော၊ မမှေ့မတျော့သည်
ဖြစ်၍၊ ရန္တမေဝ၊ စောဒနာခြင်းအပြစ်တင်ခြင်း၏ အကြောင်းအခွင့်ကိုသာ
လျှင်၊ အနုပသမိ၊ ရှုစေရ၏၊ သောမိတ္တော၊ ထိုအဆွေခင်ပွန်းကို၊ နသေဝိ
တဗ္ဗော၊ မငြိစဲအပ်၊ ဝိယု၊ အဘ၏၊ ဥရသိ၊ ရင်၌၊ ပုတ္တော၊ သားသည်၊ နိဗ္ဗိ
သကောံ၊ ရုံရှာခြင်းကင်းသည်ဖြစ်၍၊ သေတိ၊ အစပ်သကဲ့သို့၊ ယထိ၊ အ
ကြင်အဆွေခင်ပွန်း၌၊ မိတ္တော၊ အဆွေခင်ပွန်းထယော့က်သည်၊ နိဗ္ဗိသကောံ၊
ရုံရှာခြင်းကင်းသည်ဖြစ်၍၊ သေတိ၊ အစပ်နေ၏၊ ယောစ၊ အကြင်အဆွေခင်ပွန်း
သည်တည်း၊ ပရေတိ၊ သူတပါးတို့သည်၊ အနေကသဟာသမိ၊ တထောင်
မကသောအကြောင်းကိုလည်း၊ ဝတ္ထာ၊ ဆို၍၊ အဘဇ္ဇော၊ မပျက်နိုင်သည်၊
ဟောတိ၊ ဖြစ်၏၊ သောမိတ္တော၊ ထိုအဆွေခင်ပွန်းကောင်းကို၊ ဝေ၊ စင်စစ်၊
သေဝိတဗ္ဗော၊ ငြိစဲအပ်၏၊ ပါမောဇ္ဇကရုဏံ၊ ဝမ်းမြောက်သောသူ၏အ
ဖြစ်ကိုပြုတတ်သော၊ ပသံသောဝဟာနံ၊ မြီးပွမ်းခြင်းကိုဆောင်တတ်ထသော၊
သုခံ၊ ငြိမ်းချမ်းထသော၊ ဋ္ဌာနံနာမ၊ သမ္ပပ္ပစာနိဝိရိယ တည်းဟူသော အ
ကြောင်းမည်သည်ကို၊ ပထာနိသံသော၊ အကျိုးကိုအလိုရှိသောသူသည်၊
ဘာဝေတိ၊ ပွားစေ၏၊ ဘာဝေန္တောစ၊ ပွားစေသော်လည်း၊ ပေါသံ၊ ယောကျ်ား
တို့အားလျှောက်ပတ်သော၊ ရရံ၊ ဝန်ကို၊ ဝဟန္တော၊ ရွက်ဆောင်သည်ဖြစ်၍

သာလျှင်၊ ဣဒံ၊ သဗ္ဗဗ္ဗသန္တိရိယတည်း၊ ဟုသောဣဒံ၊ ဘာဝေတိ၊ ပွားစေ
 ၏။ ပဝိဝေကရသံ၊ ကိလေသာတို့မှခတ်သောအားဖြင့် ဖြစ်သောအရ
 ဟတ္တဗိတံ၏ရသကိ၊ ဥပသမသမာ၊ ကိလေသာတို့၏ငြိမ်းရာ နိဗ္ဗာန်၏လည်း
 ရသံ၊ ထိုနိဗ္ဗာန်လျှင်အာရုံရှိသောသူရသကိ၊ ပိဝိတွာ၊ သောက်၍၊ ဓမ္မပီတိ
 ရသံ၊ နိဗ္ဗာန်ဟုရား၌ဖြစ်သောပီတိ၏ရသကိ၊ ပိဝိဝေန္တော၊ သေသံသေ သူ
 သည်၊ နိဗ္ဗာန်ရောစ၊ ကိလေသာဟုသောအပူကင်းသည်လည်း၊ ဟောတိ၊ ဖြစ်၏။
 နိဗ္ဗာပေါစ၊ ပယ်အပ်ပြီးသောမကောင်းမှုကင်းသည်လည်း၊ ဟောတိ၊ ဖြစ်၏။
 တသ္မာ၊ ထိုကြောင့်၊ ဧတံ၊ ဤရသသည်၊ ရသသံ၊ ရသတို့တွင်၊ အဂ္ဂံ၊ မြတ်သော
 ရသတည်း၊ ဟိရိသုတ္တံ၊ ဟိရိသုတ်တည်း။ ။

ဧဝံ၊ ဤသို့၊ ဧတံ၊ ဤမဂ်လသုတ်တော်ကို၊ မေ၊ အကျွန်ုပ်သည်၊ သုတံ၊
 ကြားလိုက်ရ၏။ ကိံ၊ သုတံ၊ အဘယ်သို့ကြားလိုက်ရသနည်း၊ ဧကံ၊ တပါး
 သော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိ
 ပြည်၌၊ ဇေတဝနေ၊ ဇေတမင်းသား၏ဥယျာဉ်၌၊ အနာထပိဏ္ဍိကဿ၊ အနာ
 ထပိတံသူဌေးသည်၊ ကာရိတေ၊ ဆော်ကလုပ်စေအပ်သော၊ အာရာမေ၊ အရံ
 ၌၊ ပိဟရတိ၊ နေတော်မူ၏။ အထခေါ၊ ထိုသို့နေထိုင်မှုသောအခါ၌၊ အညတ
 ရာ၊ အမည်အနွယ်အားဖြင့်မထင်ရှားသော၊ ဒေဝဏယ၊ နတ်သားသည်၊ အဘိ
 ဣန္ဒြာယ၊ ဗဒ္ဓမယံလွန်ပြီးသော၊ ရတ္တိယာ၊ ည၌။ အဘိဣန္ဒြာယ၊ အလွန်
 နှစ်သိုတွယ်သောအဆင်းရှိသည်ဖြစ်၍၊ ကေဝလကပ္ပံ၊ အကြွင်းမရှိထက်ဝန်း
 ကျင်သော။ ဇေတဝနံ၊ ဇေတမင်းသား၏ဥယျာဉ်ကို၊ ဩဘာသေတွာ၊ အ
 ရောင်ဖြင့်ထွန်းလင်းစေ၍၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ အတ္ထိ၊ ရှိတော်မူ၏။ ဧတန၊ ထိုဘုရားရှိတော်မူရာအရပ်သို့၊ ဥပသကံမိ၊
 ကင်လေ၏။ ဥပသကံမိတွာ၊ ကင်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အ
 ဘိပါဒေတွာ၊ ရိုသေစွာရှိခိုးပြီး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအ
 ရပ်၌၊ အဋ္ဌာထိ၊ ရပ်ပြီးသော၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရား
 ကို၊ ဂါထာယ၊ ဂါထာဖြင့်၊ အဇ္ဈာဘာထိ၊ နားတော်လျှောက်၏။ ကိံ၊ အဇ္ဈာဘာ
 ထိ၊ အဘယ်သို့နားထောင်လျှောက်သနည်း၊ ဘန္တေဘဂဝါ၊ ဘုန်းတော်ကြီး
 သောအရှင်ဘုရား၊ ဗဟု၊ များစွာကုန်သော၊ ဒေဝါစ၊ နတ်တို့သည်လည်း
 ကောင်း၊ မနုဿာဒစ၊ လူတို့သည်လည်းကောင်း၊ သောတ္ထာနံ၊ အကျိုးစီးပွား
 ကို၊ အာကင်္ခမာနာ၊ အလိုရှိကုန်သည်ဖြစ်၍၊ မဂ်ဇာနိ၊ ကြီးပွားကြောင်းတို့
 ကို၊ အပိန္နဲယျံ၊ ငြိကြကုန်၏။ တသ္မာ၊ ထိုကြောင့်၊ တံ၊ အရှင်ဘုရားသည်။

ဥက္ကဋ္ဌံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်းကို၊ ဗြဟ္မာ၊ ဟောတော်မူပါဦးစွာ၊
 ဇူတိ၊ ဤသို့၊ အတ္တဘာဝိ၊ နားထောင်သောကံ၏။ ။ ဒေဝုတ္တံ၊ နတ်သား၊
 ဗာသာနံ၊ အကုသိုလ်ကမ္မပထရှိကုန်သောသူရိုက်တို့ကို၊ ယာအဝနာစ၊
 အကြင်မရှိခြင်းသည်လည်းကောင်း၊ ပဏ္ဍိတာနံ၊ ကုသိုလ်ကမ္မပထဆယ်
 ပါးရှိကုန်သောပညာရှိတို့ကို၊ ယာသေဝနာစ၊ အကြင်ရှိသည်ကပ်ခြင်း
 သည်လည်းကောင်း၊ ပူဇနယျာနံ၊ ပူဇော်ခြင်း၌ထိုက်ကုန်သောတရားပစ္စေ
 ကဗုဒ္ဓါအရိယာသာဝကအမိအဘကြီးသော သူအစရှိကုန်သောသူတို့ကို၊
 ယာပူဇာစ၊ အကြင်ပူဇော်ခြင်းအထေးအမြတ်ပြုခြင်း မြတ်နိုးခြင်းရှိခိုးခြင်း
 သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ဤသုံးပါးသောအကြောင်းသည်၊ ဥက္က
 ဋ္ဌံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်းမည်၏။ ။ ဒေဝုတ္တံ၊ နတ်သား၊ ယော
 ပရိဂ္ဂုပဒေသဝါးသာစ၊ အကြင်ပရိသတ်ထေးပါးတို့၏ သွားလာကျက်စား
 ရာဆယ်ပါးသော ပုညကိရိယာ ဝတ္ထုတို့၏ တည်ရာ ပရိယတ္တိ ဒေသနာ၏
 တွန်းတောက်ပရာဖြစ်သော သျှောက်ပတ် သင့်တင့်သော အရပ်၌နေခြင်း
 သည်လည်းကောင်း၊ ပုဗ္ဗေ၊ ရှေးရှေးသောအတိတ်ဘဝ၌၊ ယာကဝပုညတာ
 စ၊ အကြင်ပြုအပ်ခဲ့ပြီးသောကောင်းမှုရှိသောသူ၏အဖြစ်သည်လည်းကောင်း၊
 ယာအတ္တသမ္မာပဏိဓိစ၊ အကြင်မိမိ၏ကိုယ်စိတ်ကိုကောင်းစွာထားခြင်း
 သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ဤသုံးပါးသောအကြောင်းသည်၊ ဥက္က
 ဋ္ဌံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်းမည်၏။ ။ ဒေဝုတ္တံ၊ နတ်သား၊ ယံဗာဟု
 သဂ္ဂဉ္စ၊ အကြင်ကြားနာအပ်သောများသောသူတို့ရှိသော သူ၏အဖြစ်သည်
 လည်းကောင်း၊ ယံယိဗ္ဗဉ္စ၊ အကြင်အပြစ်ကင်းသောစစ်သိမ်းသောအထက်
 နှိလိဗ္ဗာသောသူ၏အဖြစ်သည်လည်းကောင်း၊ သုသိက္ခိတော၊ ညစ်ညူးခြင်း
 ကင်း သဖြင့် အကျင့်ကျေးဇူးကို မှတ်သဖြင့်ကောင်းစွာ ကျင့်အပ်ပြီးသော၊
 ယောဝိနသောစ၊ အကြင်ကိုယ်နှုတ်စိတ်ကိုဆုံးမခြင်းတည်းဟူသောဝိနည်း
 တရားသည်လည်းကောင်း၊ သုဘာဝိတာ၊ ရသောဝါဒစသောအပြစ်မှကင်း
 သည့်ဖြစ်၍ ကောင်းစွာဆိုအပ်ပြီးသော၊ ယာဝါစာစ၊ အကြင်စကားသည်
 လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ဤထေးပါးသော အကြောင်းသည်၊ ဥက္ကဋ္ဌံ၊
 မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်းမည်၏။ ။ ဒေဝုတ္တံ၊ နတ်သား၊ မာတာပီ
 တုနံ၊ အမိအဘတို့အား၊ ယံဥပဋ္ဌာနဉ္စ၊ အကြင်ခြေဆေး ဆုတ်နယ်ခြင်းဖုံး
 ထွမ်းခြင်းရေချိုးခြင်းပစ္စည်းပေးခြင်းစသည်ဖြင့်လုပ်ကျွေးမွေးမြူခြင်းသည်
 လည်းကောင်း၊ ဝုတ္တဒါရဿ၊ သားမယားအား၊ ယောသင်္ဂဟောစ၊ အ
 ကြင်သင်္ဂြိုဟ်ထောက်ပံ့ခြင်းသည်လည်းကောင်း၊ အနာကူယာ၊ မသင့်မ

လျှောက်ပတ်သည်ကိုပြုခြင်းလျော့လျော့ပြုခြင်းစသောအားဖြင့်နှောင့်ရှက်
 သောအဖြစ်မှ ကင်းကုန်သော၊ ယေကမ္မန္တော၊ အကြင်လယ်ထွန်ခြင်းနွား
 ကျောင်းခြင်းကုန်သွယ်ခြင်းစသောအမှုတို့သည်လည်းကောင်း၊ အတ္တိ၊ ရှိ၏၊
 ဧတံ၊ ဤသုံးပါးသော အကြောင်းသည်၊ ဥတ္တမံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွား
 ကြောင်းမည်၏၊ ယံဒါနုဉ္စ၊ အကြင်မိမိဝတ္ထုကိုသူထပါးတို့အားပေးကမ်းစွန့်
 ကြဲခြင်းသည်လည်းကောင်း၊ ယာဓေဓရိယာစ၊ အကြင်ဆယ်ပါးသောကု
 သိုထံကမ္မပထတရားဆယ်ပါးကိုကျင့်ခြင်းသည်လည်းကောင်း၊ ဥာတကာ
 နံ၊ ခုနစ်ဆက်တိုင်အောင်စပ်သောအစေ့အမျိုးတို့ကို၊ ယောသင်္ဂဟောစ၊ အ
 ကြင်စည်းစိမ်ပျက်စီးသောအခါအစရှိသည်၌အစားအဝတ်ဥစ္စာပေးခြင်းစ
 သည်ဖြင့်သင်္ဂြိုဟ်ထောက်ပံ့ခြင်းသည်လည်းကောင်း၊ အနဝဇ္ဇာနိ၊ အပြစ်
 မရှိကုန်သော၊ ယာနိကမ္မာနိစ၊ အကြင်ဥပုသ်သီတင်းသုံးခြင်းသူတပါးတို့၏
 အမှုကြီးငယ်ကို ချွတ်ဆောင်ခြင်းသစ်သီးအရံပန်းအရံပိုက်ပျိုးခြင်းစသော
 အမှုကို ပြုခြင်းသည်လည်းကောင်း၊ အတ္တိ၊ ရှိ၏၊ ဧတံ၊ ဤထေးပါးသောအ
 ကြောင်းသည်၊ ဥတ္တမံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်းမည်၏၊ ခေဝပုတ္တ
 နုတ်သား၊ ပါပါ၊ မကောင်းမှုမှ၊ ယာအာရတိပိရတိစ၊ အကြင်ပိတ်ဖြင့်ကြည့်
 ခြင်းကိုယ်နှုတ် တို့ဖြင့် ကြည့်ခြင်းသည်လည်းကောင်း၊ မဇ္ဇပါနာ၊ ယစ်စေ
 တတ်သောသုရာမေရုယကိုသေခံခြင်းမှ၊ သောသံဟမောစ၊ အကြင်ကောင်း
 စွာကြည့်ခြင်းသည်လည်းကောင်း၊ ဓမ္မေသု၊ ကုသိုလ်တရားတို့၌၊ ယောအပ္ပ
 မာဒေါစ၊ အကြင်မမေ့မလျော့ခြင်းသည်လည်းကောင်း၊ အတ္တိ၊ ရှိ၏၊ ဧတံ၊ ဤ
 ဤသုံးပါးသောအကြောင်းသည်၊ ဥတ္တမံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်း
 မည်၏၊ ခေဝပုတ္တ၊ နုတ်သား၊ ယောဂါရဝေါစ၊ အကြင်ရိုသေခြင်းငှါထိုက်
 ကုန်သော ထုရားပစ္စေကဗုဒ္ဓါသာဝကဆရာဥပဇ္ဈာယ်အမိအတစသည်တို့
 ၌အရိုအသေပြုသောသူ၏ အဖြစ်သည်လည်းကောင်း၊ ယောနိဝါတောစ၊ အ
 ကြင်ပိတ်ကိုနှိပ်ချခြင်းသည်လည်းကောင်း၊ ယာသန္တုဗ္ဗိစ၊ အကြင်ပစ္စည်း
 ထေးပါးတို့၌ချေငံခြင်းသည်လည်းကောင်း၊ ယာကတညတောစ၊ အကြင်
 ပြုအပ်ပြီးသော သူတပါး၏ကျေးဇူးကို အဖန်တုလဲလဲအောက်မေ့သဖြင့်ထိ
 သောသူ၏ အဖြစ်သည် လည်းကောင်း၊ ကာဝေန၊ လင့်တင့်လျှောက်ပတ်
 သောအခါ၌၊ ယံဓမ္မသဝနုဉ္စ၊ အကြင်တရားထော်ကို နာရခြင်းသည်လည်း
 ကောင်း၊ အတ္တိ၊ ရှိ၏၊ ဧတံ၊ ဤငါးသောအကြောင်းသည်၊ ဥတ္တမံ၊ မြတ်သော၊
 မင်္ဂလံ၊ ကြီးပွားကြောင်းမည်၏၊ ခေဝပုတ္တ၊ နုတ်သား၊ ယာခန္တိစ၊ အကြင်
 သည်းခံခြင်းသည်လည်းကောင်း၊ ယာသောဝစသတောစ၊ အကြင်အဆုံးအ

မကိရိသေတ္တာယုသဖြင့်ဆိုလွယ်သောစကားရှိသေးသု၏အဖြစ်သည်လည်း
ကောင်း၊ သမဏာနံ၊ ရဟန်းတို့ကို။ ယံဒဿနဉ္စ၊ အကြင်သည်ကပ်ခြင်း
လုပ်ကျွေးခြင်းစသောအားဖြင့် ဗူးမြင်ခြင်းသည်လည်းကောင်း၊ ကာသေန၊
သင့်ဘင့် လျှောက်ပတ်သောအခါ၌၊ ယံဓမ္မသာကန္တာစ၊ အကြင်တရားစ
ကားကို အချင်းချင်းနှိုးနှောခြင်းသည် လည်းကောင်း၊ အတ္ထိရှိ၏၊ ဇေတံ၊ ဤ
လေးပါးသောအကြောင်းသည်၊ ဥတ္တံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်း
မည်၏။ ယောတပေါစ၊ အကြင်အတုသိုက်ဓမ္မတို့ကိုပူပန်စေတတ်သော
အုန္တိယသံဝရ သမ္မာဝါယာမသည်လည်းကောင်း၊ ယံဗြဟ္မစရိယဉ္စ၊ အကြင်
မြတ်သောအကျင့်သည်လည်းကောင်း၊ အရိယသစ္စာနံ၊ အရိယာတို့၏သစ္စာ
တို့ကို၊ ယံဒဿနဉ္စ၊ အကြင်မြင်ခြင်းသည်လည်းကောင်း၊ ယာနိဗ္ဗာနသန္တိ
ကိရိယာစ၊ အကြင်နိဗ္ဗာန်ကိုချက်မှောက်ပြုခြင်းသည်လည်းကောင်း၊ အတ္ထိ၊
ရှိ၏၊ ဇေတံ၊ ဤလေးပါးသောအကြောင်းသည်၊ ဥတ္တံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီး
ပွားကြောင်းမည်၏။ ဒေဝဂုတ္တ၊ နတ်သား၊ လောကဓမ္မဟိ၊ ရှစ်ပါးကုန်
သောလောကဓမ္မတို့ဖြင့်၊ ဗုဒ္ဓဿ၊ ဝေဠုထသော၊ ယဿ၊ အကြင်ရဟန္တာ၏၊
စိတ္တံ၊ စိတ်သည်၊ နကမ္ပတိ၊ မတုန်ထွက်၊ တဿ၊ ထိုရဟန္တာ၏၊ စိတ္တံ၊ စိတ်
သည်၊ အသကာံ၊ ရိုးရိပ်ခြင်းမရှိ၊ ဝိရဇံ၊ ရာဂဒေါသမောဟဟူသောကင်း
ပြီးသောမြို့ရှိ၏၊ ခေမံ၊ ယောဂလေးပါးလည်းဟုဘေးမရှိ၊ ဇေတံ၊ ဤလေးပါး
သောအကြောင်းသည်၊ ဥတ္တံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွားကြောင်းမည်၏။
ဒေဝဂုတ္တ၊ နတ်သား၊ ဇေတံ၊ သာနိုးဤသို့ ဝါဆိုအပ်ပြီးသော အပြားရှိကုန်
သောသုံးဆဲ့ရှစ်ပါးသော ကြီးပွားကြောင်းတို့ကို၊ ကတ္တာန၊ ပြု၍၊ သဗ္ဗတ္ထ၊ မ
စ္စုမာရ်ကြဉ် သောခပ်သိမ်းကုန်သောလေးပါးကုန်သောမာရ်တို့တွင်၊ ဧက
နဗိ၊ တပါးသော မာရ်သည်မျှလည်း၊ အပရာဇိတာ၊ မရှုံးပေအပ်ကုန်သည်၊
ဟုတ္တာ၊ ဖြစ်ကုန်၍၊ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ပစ္စုန္နလောက တမလွန်လော
က၌၊ သောတ္ထိ၊ ဥပဒ္ဓဝေါမရှိသောအဖြစ်သို့၊ ဝစ္ဆန္တိ၊ ရောက်ကုန်၏၊ ယံမင်္ဂ
လံ၊ အကြင်သုံးဆဲ့ရှစ်ပါးအပြားရှိသောကြီးပွားကြောင်းကို၊ မယာ၊ ဝါသည်၊
ဂုတ္တံ၊ ဟောအပ်ပြီးတံ၊ ထိုကြီးပွားကြောင်းကို၊ တေသံ၊ ထိုသို့သော ကြီးပွား
ကြောင်းကိုပြုကုန်သောနတ်လူသို့၏၊ ဥတ္တံ၊ မြတ်သော၊ မင်္ဂလံ၊ ကြီးပွား
ကြောင်းမည်၏ဟူ၍၊ တံ၊ သင်နတ်သားသည်၊ ဂဗ္ဘာဟိ၊ မှတ်ယူသော၊ ဣတိ
ဤသို့၊ သုတံ၊ ကြားရသိုက်၏။ မင်္ဂလသုတ္တံ၊ မင်္ဂလသုတ်လည်း၊ ။

☸ တန္တေ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤသုစိလောမသုတ်ကို၊ မေမ
ယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကာ၊ အ

ဟံတော်မှ၊ ဇေဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏။ ကိံ သုတံ၊ အကယ်သို့ကြား
 လိုက်ရသနည်း၊ ဇေဝံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ ဂဟာယံ၊ ဂဟာဆိပ်၌၊ ဝံ၊ ကိတမဉ္ဇေ၊ ထေးရသောကျောက်တို့၏ အ
 ထက်၌ကျယ်သောအပြင်ရှိသောကျောက်ကိုတင်၍ပြုသောညောင်စောင်း
 ရှိသော၊ သုပိလောမဿ၊ သုပိလောမဘိလူး၏၊ ဘဂဇေ၊ မိမာန်၌၊ ဝိဟရတိ၊
 နေထိုင်မှု၏၊ တေနုခေါပနသမယေန၊ ထိုအခါ၌၊ ခရောစယက္ခော၊ ခရဘိလူး
 လည်းကောင်း၊ သုပိလောမောစယက္ခော၊ သုပိလောမဘိလူးလည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဧဒ္ဓယက္ခော၊ ဘိလူးနှစ်ဦးတို့သည်၊ ဘဂဝံတော၊ မြတ်စွာဘုရား၏
 အဝိဒ္ဓုဒရ၊ အနီး၌၊ အတိတ္တမန္တိ၊ လွန်ကုန်၏။ အထခေါ၊ ထိုအခါ၌၊ ခရောယ
 က္ခော၊ ခရဘိလူးသည်၊ သုပိလောမံသက္ခံ၊ သုပိလောမဘိလူးကို၊ ဇေသော၊ ဤ
 သူကား၊ သမထော၊ ရဟန်းတည်း၊ ဣတိဇေတံစနံ၊ ဤသို့သောစကားကို၊ အ
 ဝေါစ၊ ဆို၏၊ ဇေသော၊ ဤသူသည်၊ နသမထော၊ ရဟန်းမဟုတ်၊ ဇေသော၊ ဤသူ
 သည်၊ သမထကော၊ ရဟန်းအတူတည်း၊ ဣတိ၊ ဤသို့၊ ဝတ္တော၊ ဆို၍၊ သော၊
 ထိုသူသည်၊ သမထော၊ ရဟန်းသည်၊ ယဒိဝါဟောပတု၊ အကယ်၍မူလည်း၊
 ဖြစ်စေ၊ သော၊ ထိုသူသည်၊ သမထကော၊ ရဟန်းတူသည်၊ ယဒိဝါဟောတု
 အကယ်၍မူလည်းဖြစ်စေ၊ ယာဝ၊ အကြင်၍လောကံ၊ အဟံ၊ ငါသည်၊ ပဇာ
 နာမိ၊ သိအောင်ပြုအံ့၊ ဣတိ၊ ဤသို့၊ သုပိလောမော၊ သုပိလောမသည်၊ အာဟ၊
 ဆို၏၊ အထခေါ၊ ထိုအခါ၌၊ သုပိလောမော၊ သုပိလောမမည်သော၊ ယက္ခော၊
 ဘိလူးသည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိ
 တော်မူ၏၊ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏၊
 ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝံတော၊ မြတ်စွာဘုရား၏၊ ကာယံ၊ ကိုယ်
 ထော်ကို၊ ဥပနာမေထိ၊ တိုး၌၊ အထခေါ၊ ထိုသို့တိုး၌၊ သောအခါ၌၊ ဘ
 ဂဝါ၊ မြတ်စွာဘုရားသည်၊ ကာယံ၊ ကိုယ်ထော်ကို၊ ဥပနာမေထိ၊ ညွတ်စေ
 ၏၊ အထခေါ၊ ထိုအခါ၌၊ သုပိလောမော၊ သုပိလောမအမည်ရှိသော၊ ယက္ခော
 ဘိလူးသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ သမထ၊ ရဟန်း၊ တံ၊ သင်သည်၊
 မံ၊ ငါကို၊ ဘာယတိ၊ ကြောက်သလော၊ ဣတိဇေတံစနံ၊ ဤသို့သောစကားကို၊
 အဝေါစ၊ ဆို၏၊ အာသုသော၊ ထကာသုပိလောမ၊ အဟံ၊ ငါသည်၊ တံ၊ သင်ကို၊
 နခေါဘာယာမိ၊ မကြောက်၊ အဝိစခေါ၊ စင်စစ်ကား၊ ဧတံ၊ သင်၏၊ သမ္ပဿေ၊
 အတွေ့သည်၊ ပါပကော၊ ယုတ်မာကြမ်းတမ်း၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်
 စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ သမထ၊ ရဟန်း၊ တံ၊ သင်ကို၊ ပဉ္စံ၊
 ပြုသနာကို၊ ပုန္တိ၊ သာမိ၊ မေးအံ့၊ မေ၊ ငါ၏၊ ပဉ္စံ၊ ပြုသနာကို၊ သစေနဗျာကရိ

သာသိ၊ အကယ်၍ မဖြေဆိုနိုင်အံ့၊ တောသင်၏၊ စိတ္တဝါ၊ စိတ်ကို မူလည်း၊
 ဝိဝိဿာမိ၊ ပစ်လွှင့်အံ့၊ တောသင်၏၊ ဟဒယံဝါ၊ နှလုံးကိုမူလည်း၊ ဟလေဿာ
 မိ၊ ခွဲအံ့၊ ပါဒေသုဝါ၊ ခြေတို့၌မူလည်း၊ ဂဟေတွာ၊ ကိုင်၍၊ ပါရဂင်္ဂါယ၊ ဂင်္ဂါ၏
 တထက်သို့၊ ဝိဝိဿာမိ၊ ပစ်အံ့၊ ဣတိ၊ ဤသို့၊ သုပိယောမော၊ သုပိယောမ
 အမည်ရှိသော၊ ယက္ခော၊ သီလူးသည်၊ အာဟာ၊ ဆို၏၊ အာရုသော၊ တကာသု
 ပိဿာမ၊ ယော၊ အကြင်သူသည်၊ မေ၊ ငါ၏၊ စိတ္တဝါ၊ စိတ်ကိုမူလည်း၊ နိပေ
 ယျ၊ ပစ်လွှင့်ရာ၏၊ ဟဒယံဝါ၊ နှလုံးကိုမူလည်း၊ ဟလေယျ၊ ခွဲရာ၏၊ ပါဒေ
 သုဝါ၊ ခြေတို့၌မူလည်း၊ ဂဟေတွာ၊ ကိုင်၍၊ ပါရဂင်္ဂါယ၊ ဂင်္ဂါ၏တထက်
 သို့၊ နိပေယျ၊ ပစ်ရာ၏၊ တံ၊ ထိုသို့သဘောရှိသော သူကို၊ သဒေဝကေ၊
 နတ်ပြည် ငါးထပ်နှင့်တကွသော၊ သမာရကေ၊ ဝသဝတ္တိ မာရ်မင်း ပြည်
 နှင့်တကွသော၊ သဗြဟ္မကေ၊ ဗြဟ္မပြည်နှင့်တကွသော၊ လောကေ၊ ဩကာ
 သသောကံ၌လည်းကောင်း၊ သဿမာ ဗြာဟ္မဏိယာ၊ သာသနာတော်၏
 ဆန့်ကျင် တက်ရဟန်း ပုဂ္ဂိုလ်နှင့်တကွ၊ သဒေဝ မနုဿာယ၊ သဗ္ဗတိ
 နတ်ဘည်းကူသော မင်းကြွင်းသော လူနှင့်တကွသော၊ ပဇာယ၊ သတ္တ
 ထောကံ၌ လည်းကောင်း၊ အာဟံ၊ ငါတုရားသည်၊ နဒေါပဿာမိ၊ မြင်
 တော်မမူ၊ အာရုသော၊ တကာသုပိယောမ၊ အပိစ၊ စင်စစ်တွံ၊ သင်သည်၊
 ယံ၊ အကြင်ပြုသနာကို၊ အာကင်္ခံသိ၊ မေးခြင်းငှါအလိုရှိ၏၊ တံ၊ ထိုပြုသ
 နာကို၊ ပုဂ္ဂိုလ်မေးသော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ အထခေါ၊ ထို
 အခါ၌၊ သုပိယောမော၊ သုပိယောမအမည်ရှိသော၊ ယက္ခော၊ သီလူးသည်၊
 သဂဝ နံ၊ မြတ်စွာတုရားကို၊ ဂါယာ၊ သ၊ ဂါယာဖြင့်၊ အဇ္ဈဘာသိ၊ ဆို၏၊ ကိ
 အဇ္ဈဘာသိ၊ အထသံသို့ဆိုသနည်း၊ သမတာ၊ ရဟန်း၊ ရာဂေါစ၊ ရာဂသည်
 လည်းကောင်း၊ ဒေါသောစ၊ ဒေါသသည်လည်းကောင်း၊ ဣမေဇ္ဇေ၊ ဤနှစ်ပါး
 တို့သည်၊ ကုတောနိဒါနာ၊ အဘယ်မည်သောအကြောင်းရှိကုန်သနည်း၊ အရ
 တိစ၊ ဆိတ်ငြိမ်သောကျောင်းနေရာမြတ်သောကုသိုလ်ဓမ္မတို့၌မပွေ့ မလျော်
 ခြင်းသည်လည်းကောင်း၊ ရုတိစ၊ ကာမဂုဏ် ငါးပါးတို့၌ မွေ့လျော်ခြင်း
 သည်လည်းကောင်း၊ လောမဟံသောစ၊ ကြက်သီး ထခြင်း သည်လည်း
 ကောင်း၊ ဣမေတယော၊ ဤသုံးပါးတို့သည်၊ ကုတောဇာ၊ အဘယ်အ
 ကြောင်းကြောင့်ဖြစ်ကုန်သနည်း၊ ကုမာရကာ၊ ရွာသူသားငယ်တို့သည်၊
 ကိဋ္ဌိတုကာမော၊ ကစားလိုကုန်သည်ဖြစ်၍၊ ပါဒေ၊ ခြေတို့ကို၊ ဗန္ဓိတွာ၊ ဩ
 ဖြင့်နှောင်ခွဲကုန်၍၊ ဂေဟံ၊ ကျို၊ ကို၊ ဩသဇ္ဇန္တိ၊ ဣဝ၊ ထွတ်ကုန်သကဲ့သို့၊ ဝေ၊
 ဤအတု၊ ပိတက္ကံ၊ အကုသိုလ်ပိတက်တို့သည်၊ ကုတော၊ အဘယ်မှ၊ သရ

ဣယ၊ ထကုန်၍၊ မနော၊ ကောင်းသောစိတ်ကို၊ ဩဿဇ္ဇန္တိ၊ လွတ်စေကုန်
သနည်း ။ ဣတိ၊ ဤသို့၊ အဇ္ဈကာသိ၊ သိ၏၊ အာရုသော၊ တကာသုပိလောမ
ရာဂေါစ၊ ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊
ဣမဇ္ဈေဓမ္မာ၊ ဤစာအားနှစ်ပါးတို့သည်၊ ဣတောနိဒါ၊ ဤအတ္တဘောဟူသော
အကြောင်းရှိကုန်၏၊ အရုတိစ၊ ဆိတ်ငြိမ်သောကျောင်းနေရာမြတ်သောကု
သိုလ်ဓမ္မာ၊ ဤမဇ္ဈေ၊ ထျော်ခြင်းသည်လည်းကောင်း၊ ရုတိစ၊ ကမဂုဏ်ငါး
ပါးတို့မဇ္ဈေ၊ ထျော်ခြင်းသည်လည်းကောင်း၊ ဝေဟမဟံသောစ၊ ကြက်သီး
မွေးညှင်းထခြင်းသည်လည်းကောင်း၊ ဣမေတယော၊ ဤသုံးပါးတို့သည်၊ ဣ
တော၊ ဤအတ္တဘာဝမှဖြစ်ကုန်၏ ။ ဣတော၊ ဤအတ္တဘာဝမှ၊ သမုဋ္ဌာ
ယ၊ ဖြစ်ကုန်၍၊ ဝိဘက္ခာ၊ အကုသိုလ်ပိတက် တို့သည်၊ မနော၊ ကုသိုလ်
စိတ်ကို၊ ဩဿဇ္ဇန္တိ၊ စွန့်ကုန်၏၊ ကုမာရကာ၊ ရွာသူသားငယ်တို့သည်၊
ဂေဟိ၊ ကျီးကို၊ ဂဟေတွာ၊ ဖမ်း၍၊ ပါဒေသု၊ ခြေတို့၌၊ ဗန္ဓိတွာ၊ ဖွဲ့ချည်၍၊ ဩ
ဿဇ္ဇန္တိ၊ ဣဝ၊ ထွတ်ကုန် သကဲ့သို့၊ ဝိဘက္ခာ၊ မိစ္ဆာပိတက်တို့သည်၊ ဣတော၊
ဤအတ္တဘောမှ၊ သမုဋ္ဌာယ၊ ထကုန်၍၊ မနော၊ ကုသိုလ်စိတ်ကို၊ ဩဿဇ္ဇန္တိ
ဖြစ်ကုန်၏ ။ ဧတေသဗ္ဗေပိ၊ ရာဂအစမိစ္ဆာ ပိတက်အဆူးရှိကုန်သောဤ
အလုံစုံသောအကုသိုလ်ဓမ္မတို့သည်လည်း၊ ဟေသ္မာ၊ တထ္တာဟူသောအ
စေးဖြင့်ဖြစ်ကုန်၏၊ တထာဇာယန္တောစ၊ ထိုသို့ဖြစ်ကုန်သော်လည်း၊ အတ္တ
သမ္ဘူ၊ ဘာ ငါးပါးသော ဥပါဒါနက္ခန္ဓာအပြားရှိသော အတ္တဘော၌ သာလျှင်
ဖြစ်ကုန်၏၊ နိဂြောဓဿ၊ ပညောင်ပင်၏၊ ခန္ဓဇာ၊ ပင်စည်တို့၌ ရောက်ကုန်
သောမြစ်ပြည်း ဘုံသည်၊ အာပေါ၊ သထိနေဟေ၊ အရသာအရေဟူသောအ
စေးသည်၊ သတိ၊ ရှိသော်၊ ဇာယန္တိ၊ ဖြစ်ကုန်၏၊ ဇာယန္တောစ၊ ဖြစ်ကုန်သော်
လည်း၊ တသ္မိံယေဝ၊ ထိုပညောင်ပင်၌သာလျှင်၊ သမ္ဘူန္တိ၊ ဣဝ၊ ဖြစ်ကုန်သ
ကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧတေပိ၊ ဤရာဂစသည်တို့သည်လည်း၊ သိနေဟေ၊
တထ္တာဟူသော အစေးသည်၊ သတိ၊ ရှိသော်၊ ဇာယန္တိ၊ ဖြစ်ကုန်၏၊ ဇာ
ယန္တောစ၊ ဖြစ်ကုန်သော်လည်း၊ တသ္မိံယေဝ၊ အတ္တဘာဝေ၊ ထိုကုသိုလ်အဖြစ်၌
သာလျှင်၊ ဇာယန္တိ၊ ဖြစ်ကုန်၏၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဣမေ၊ ဤရာဂအ
စရှိကုန်သောကိလေသာတို့သည်၊ ဝုဘု၊ ဝတ္ထု၊ ဤရအေရုံစသောအားဖြင့်များ
သောအပြားရှိကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ကာမေသု၊ ဝတ္ထု၊ ကာမတို့၌၊ ဝိ
သက္ခာ၊ ငြိကုန်သည်ဖြစ်၍၊ ဝိတာ၊ တည်ကုန်၏ ကိမိဝ၊ အဘယ်ကဲ့သို့နည်း
ဟူသု၊ ဝနေ၊ တော၌၊ ဝိဇုတာ၊ ပြန်သော၊ မာရု၊ မာလောနွယ်သည်၊ တေသု
တေသု၊ ထိုထိုသို့သော သစ်ပင် သစ်ခက်စသည်တို့၌၊ ဝိသက္ခာ၊ ငြိကုန်ချုပ်



စပ်သည်ဖြစ်၍၊ ငြိတာအုတ်၊ တည်သကဲ့သို့၊ ဇဝ်၊ ဤအတူ၊ ကာမေသု၊ များ
 သော အပြားရှိကုန်သော ဝတ္ထုကာမတို့၌၊ ဝိသတ္တော၊ ငြိနှက်ချုပ်စပ်ကုန်
 သည်ဖြစ်၍၊ ငြိတာ၊ တည်ကုန်၏။ ယက္ခ၊ ဘီလူး၊ အမှောက်၊ ငါတို့၏၊ သု
 ထာသိတံ၊ ကောင်းစွာဆိုအပ်သောစကားကို၊ သုဏောဟိ၊ နာလော၊ ယော၊ အ
 ကြင်သူတို့သည်၊ နံ၊ ထိုရာဂစသောကိလေသာဟူသော တောကို၊ ယတော
 နိဒါနံ၊ အကြင်တဏှာဟူသော အစေးဖြင့်အတ္တဘော၌ ဖြစ်၏ဟု၊ ဇောနန္ဒိ၊
 အပြားအားဖြင့်သိကုန်၏၊ တေ၊ ထိုသိကုန်သော သူတို့သည်၊ နံ၊ ထိုတဏှာ
 ဟူသောအစေးကို၊ ဝိနောဒေန္တိ၊ ပျောက်ကုန်၏၊ တေ၊ ထိုသူတို့သည်၊ ဒုတ္တ
 ရံ၊ ကူးနှိုင်ခဲသော၊ အတိဏ္ဍုပုဗ္ဗံ၊ တရံကခါမျှမကူးထူးသော၊ ဣဝံဩဇာ၊ ဤ
 သံသရာတည်းဟူသောဩဇာကို၊ အပုနုဗ္ဗဝါယ၊ တတန်မဖြစ်သော အကျိုး
 ဌာ၊ တရန္တိ၊ ကူးကုန်၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ သုဝိလောမ
 သုတ္တံ၊ သုဝိလောမသုတ်တည်း၊ ဓမ္မစရိယံ၊ တရားကိုကျင့်ခြင်း လည်း
 ကောင်း၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်လည်းကောင်း၊ ဧတံဥဘဟမ္ပိ၊ ဤ
 နှစ်ပါးသောအကျင့်ကိုလည်း၊ ဝသုတ္တဝံ၊ မြတ်သောဥစ္စာဟူ၍၊ အာဟု၊ ဟော
 ကုန်ပြီ၊ ယောကောပိ၊ ထရံတယောဂ်သော သူသည်၊ အဂါရာ၊ အိမ်ရာ
 ထောင်သော လူ၏ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ဝေဟန်း
 ဘောင်၌၊ ဗဗ္ဗဇိ၊ ထာဝိ၊ ရဟန်းပြုသည်လည်း၊ ဂေဟောတိ၊ အကယ်၍ဖြစ်
 ပြားအံ့၊ ယော၊ အကြင်ရဟန်းသည်၊ ဝေ၊ စင်စစ်၊ ဓုခဗ္ဗဇာတိကော၊ နှုတ်ကြမ်း
 သောသဘောရှိ၏၊ ဝိဟေသံဘိရတော၊ သူတပါးတို့ကိုညှဉ်းဆဲခြင်း၌အ
 လွန်မွေ့လျော်တတ်၏၊ မဂေါ၊ ဟိရိဩတ္တပ္ပမရှိသဖြင့်တောသမင်နှင့်တူ၏၊
 တဿ၊ ထိုသို့ သဘောရှိသော၊ ဇိဝိတံ၊ အသက်ရှည်ခြင်းသည်၊ ဝါပိယော၊
 ယုတ်မာ၏၊ အတ္တနော၊ မိမိ၏၊ ဓမ္မံ၊ ရာဂစသောကိလေသာမြှောက်၊ ဝဇေဟိ၊
 ပွားစေ၏၊ ကလဟာမဘိရတော၊ ငြင်းခုံခြင်း၌မွေ့လျော်သော၊ ဘိက္ခု၊
 ရဟန်းသည် မောဟဓမ္မန၊ တွေဝေသောသဘောဖြင့်၊ အာရသော၊ ဗုံ ထွင်း
 ပိတ်ပင်အပ်သည်ဖြစ်၍၊ အက္ခာတန္တိ၊ ထဇ္ဇိပေသာလရဟန်းကောင်းတို့သည်
 ကြားအပ်သော စကားကိုလည်း၊ နဇာနာတိ၊ မသိ၊ ဗုဒ္ဓေန၊ မြတ်စွာထူး
 သည်၊ ဒေသိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မန္တိ၊ တရားဟောကိုလည်း၊ နဇာ
 နာတိ၊ မသိ၊ ဘာဝိဘတ္တာနံ၊ ပွားစေအပ်ပြီးသော သဘောရှိကုန်သော
 သောဓန ထေရ်အစရှိကုန်သော ရဟန္တာတို့ကို၊ ဝိဟေသံဝိဟေသန္တော၊
 ညှဉ်းဆဲသော၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာဖြင့်၊ ဝု
 ရက္ခာတာ၊ ခြံရံအပ်သည်ဖြစ်၍၊ သံကိလေသံ၊ ညစ်ညူးထူသော၊ နိရယဂါ

မိန့်၊ ငဲ့သို့လား၊ ဝေတတ်ထသော၊ မဂ္ဂံ၊ အကြောင်းကို၊ နန္ဒာနုဒတိ၊ မထိ၊ အ
 ဇာနုန္ဒော၊ မထိသည်ဖြစ်၍လည်း၊ ဝိနိပါတံ၊ မိမိအလိုကင်းလျက်ကျရာ
 ဖြစ်သော၊ အပါယ်လေးပါးသို့၊ သမာပန္နော၊ ရောက်၏၊ ဂစ္ဆာ၊ အမိဝမ်းတိုက်
 တခုမှ အမိဝမ်းတိုက်အခုသို့၊ တမာ၊ အရိုက်တခုမှ၊ တမံ၊ အရိုက်တခုသို့၊
 သမာပန္နော၊ ရောက်၏၊ တာဒိသကော၊ ထိုသို့သဘောရှိသော၊ ဘိက္ခု၊ ရ
 ဟန်းသည်၊ ပရထောကံ၊ ထမလွန်သောကသို့၊ သစေဂစ္ဆတိ၊ အကယ်၍
 ရောက်အံ့၊ ပရထောကံ၊ တပါးသော ဘဝသို့၊ ပေဗ္ဗ၊ ရောက်၍၊ အယံကပီ
 လမန္တောပိယ၊ ဤကပ္ပိသငါးကြီးကဲ့သို့၊ ဒုက္ခံ၊ ဆင်းရဲခြင်းသို့၊ နိဂစ္ဆတိ၊
 ရောက်၏၊ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်နည်း၊ ဂဏသယိ
 ကော၊ များစွာသောနှစ်ထ အပေါင်းရှိပြီးထသော၊ ဂူထကူပေါ၊ မစင်
 တွင်းသည်၊ သမ္ပုဇ္ဈော၊ မစင်တို့ပြည့်သည်၊ အဿ၊ ဖြစ်ရာ ၏၊ သော၊ ထို
 မစင်းတွင်းသည်၊ ဒုဗ္ဗိဘောဓော၊ ဆေး၍စင်နိုင်ခဲ့သည်၊ ဟောတိယထာ၊
 ဖြစ်သကဲ့သို့၊ ဝေံ၊ ဤအတူ၊ ယောစဘိက္ခု၊ အကြင်ရဟန်းသည်လည်း၊
 ဝေဇ္ဇပေါ၊ ကာလရှည်ဖြင့်စွာ ညစ်ညူးသော အမှုရှိသည်ဖြစ်၍ မကောင်းမှု
 တည်းဟူသောမစင်ဖြင့်ပြည့်သောသဘောရှိသော၊ အဿ ဘိက္ခုနော၊ ထို
 ရဟန်း၏၊ အင်္ဂဏော၊ ကိလေသာဟူသော အကြစ် အကြေးသည်၊ ဒုဗ္ဗိ
 သောဓော၊ ဆေး၍စင်နိုင်ခဲ့သည်၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဟောတိ၊ ဖြစ်
 ၏၊ တသ္မာ၊ ထိုကြောင့်၊ တာဒိသကော၊ ထိုသို့သဘောရှိသော၊ ဘိက္ခု၊ ရ
 ဟန်းသည်၊ သစေဟောတိ၊ အကယ်၍ဖြစ်အံ့၊ ပေဗ္ဗ၊ ထမလွန်ဘဝ၌၊ ဒုက္ခံ၊
 ဆင်းရဲခြင်းသို့၊ နိဂစ္ဆတိ၊ ရောက်၏၊ ဝေဇ္ဇဝံ၊ ဤသို့သဘောရှိသော၊ ဝေ
 ဟနိယိဘံ၊ ငါးပါးသောကာမဂုဏ်ဟူသော အိမ်ကံ၌ထသော၊ ယံဘိက္ခု၊
 အကြင်ရဟန်းကို၊ ဘိက္ခဝေါ၊ ရဟန်းတို့၊ တုဗ္ဗေ၊ သင်တို့သည်၊ ပါပိန္နဲ၊
 ယုတ်မာသော အလိုရှိသောရဟန်းဟူ၍၊ ပါပအာစာရဂေါစရံ၊ ယုတ်မာသော အကျင့်ကျက်စား
 ရာရှိသောသူဟူ၍၊ ဇာနာထ၊ ဘိက္ခုကုန်၊ နံဘိက္ခု၊ ထိုရဟန်းကို၊ သဗ္ဗေ၊ အ
 လုံးစုံကုန်သော၊ တုဗ္ဗေ၊ သင်တို့သည်၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်၊ ဟုတွာနံ၊
 ဖြစ်ကုန်၍၊ အဘိနိဗ္ဗဇ္ဇိယါထ၊ ကြဉ်ကြကုန်ထေ၊ ကစဝရတုဟံ၊ တ၊ မြက်ချေး
 အမှိုက်သတ်၍ဖြစ်သော၊ နံဘိက္ခု၊ ထိုရဟန်းကို၊ ကာရဏံဝ၊ တ၊ မြက်ချေး
 အမှိုက်ကိုကဲ့သို့၊ နိဗ္ဗမထ၊ နှင်ထုတ်ကြကုန်သော၊ ကသမ္ပု၊ ဝှစ်သောမပြတ်
 ပုဂ္ဂိုလ်သောနန္ဒာနိရှိသော စွန်းစဏ္ဍားသတ္တဝါဖြစ်သော၊ နံဘိက္ခု၊ ထိုရဟန်း
 ကို၊ အဝကသထ၊ ထက်စသည်တို့ကိုကိုင်၍သံဃာသဘောငင်မှောင်ထုတ်ကြ

၂၆၂

ကုန်လော့၊ ပသောသော၊ အထွင်း၌ဝိသဝသောအနှစ်မှကင်းသည်ဖြစ်၍ စပါး
 ဖျင်းကဲ့သို့အဖျင်းဖြစ်ကုန်သော ရဟန်းတို့ကို၊ တတော၊ ထိုသံဃာအရမှ၊
 ဝါဟောထ၊ စပါးဖျင်းကဲ့သို့လွှင့်ကြကုန်လော့၊ အသမကော၊ ရဟန်းမဟုတ်
 ကုန်ဘဲ၊ သမဏမာနိနော၊ ဝါရဟန်းဟူ၍ မှတ်ကုန်သော၊ ပါဝိစ္ဆေ၊
 ယုတ်သော၊ အလိုရှိကုန်သော၊ ပါပအာစာရဂေါစရေ၊ မကောင်းသောအ
 ကျင့်မကောင်းသောကျက်စားရာရှိကုန်သော၊ ဝိက္ခ၊ ရဟန်းကို၊ နိဗ္ဗမိတွာ
 န၊ နှင်ထုတ်ကုန်၍၊ သုဒ္ဓါ၊ စင်ကြယ်ကုန်သော၊ တုဋ္ဌေ၊ သင်တို့သည်၊ ပဋိသု
 တာ၊ အချင်းချင်း ရှိသေခြင်း ရှိကုန်သည်ဖြစ်၍၊ သုဒ္ဓေဟိ၊ စင်ကြယ်ကုန်
 သောသူတို့နှင့်၊ သံဝါသံ၊ အညီအညွတ်ပေါင်းဖော်ခြင်းကို၊ ကပ္ပယဇော၊ ပြု
 ကုန်လော့၊ ဘတော၊ ထိုနောင်မှ၊ သုဒ္ဓဟိ၊ စင်ကြယ်ကုန်သောသူတို့နှင့်၊ သံ
 ဝါသံ၊ အညီအညွတ်ပေါင်းဖော်ခြင်းကို၊ ကပ္ပေန္တ၊ ပြုလုန်သော၊ တုဋ္ဌေ၊ သင်
 တို့သည်၊ သမဂ္ဂါ၊ အယုသိသတုသောအားဖြင့်ညီညွတ်ကုန်သည်၊ နိပက၊
 အစဉ်အတိုင်းရင့်သော ပညာရှိကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ဒုက္ခဿ၊ အ
 လုံးဝသောဝန်ဆင်း၏၊ အန္တ၊ အဆုံးကို၊ ကရိသထ၊ ပြုကြကုန်ထတ္တံ၊ ဣတိ၊
 ဤသည်လျှင်အပြီးတည်း၊ ကပိလသုတ္တံ၊ ကပိလသုတ်တည်း။ ။

တန္တေ၊ အရှင်ဘုရားကသာပ၊ ဣဒံ၊ ဤဖြာဟူတာတို့ယသုတ်ကို၊ မေမယာ၊
 အကျွန်ုပ်အနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကာ၊ အထံ
 တော်မှ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံ သုတံ၊ အဘယ်သို့ကြားလိုက်
 ရသနည်း၊ ဧကံ၊ တပါးသော သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 သာဝတ္ထိသံ၊ သာဝတ္ထိပြည်၌၊ အနာထပိဏ္ဍိကဿ၊ အနာထပိဏ္ဍိသုဋ္ဌေး၏၊
 အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဧတဝနေ၊ ဧတဝန်
 ကျောင်းတော်၌၊ ဝိဟရတိ၊ နေထိုင်မှု၏၊ အထခေါ၊ ထိုအခါ၌၊ ဖိဏ္ဏာ၊ အိုမင်း
 ကုန်ထသော၊ ဝုဇာ၊ ကြီးရင့်ကုန်သော၊ မဟလ္လကာ၊ ကြီးသော အဖြစ်ကိုယူ
 တတ်ကုန်ထသော၊ အဒ္ဓဂတာ၊ ရှည်သောအခွန်သို့ ရောက်ကုန်ထသော၊ ဝ
 ယောအနုပ္ပတ္တာ၊ ပစ္စိမအရူယ်သို့ရောက်ကုန်ထသော၊ သမ္ပဟုဿာ၊ များစွာ
 ကုန်သော၊ ကောသလကာ၊ ကောသလတိုင်း၌နေကုန်သော၊ ဖြာဟူတာမဟာ
 သာဏာ၊ များသော ဥစ္စာနှစ်ရှကုန်၍ဖြာဟူတာ မဟာသာလ ဖြစ်ကုန်သောပု
 ဏ္ဏားတို့သည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိ
 တော်မူ၏၊ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့၊ ဥပသကံမိံ သု၊ ကပ်လေ
 ကုန်၏၊ ဥပသကံမိတွာ၊ ကပ်လေကုန်ပြီး၍၊ ဘဂဝတာ၊ မြတ်စွာဘုရားနှင့်၊ သ
 ဗ္ဗိံ၊ တကွ၊ သမ္ပောဒိံ သု၊ ဝမ်းမြောက်ဝမ်းသာပြောဟောကုန်၊ သမ္ပောဒနိ

ယံ၊ ဝမ်းမြောက် ဝမ်းသာပြောဟောအပ်သော၊ ကထံ၊ စကားကို၊ ဝိတိသော
 ရေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သော အရပ်၌၊ နိဝိဒ္ဓိ
 သု၊ ထိုင်ကြကုန်၏၊ ဧကမန္တံ၊ သင့်တင့်လျှပ်ပတ်သော အရပ်၌၊ နိဝိဒ္ဓါခေါ၊
 ထိုင်နေကုန်ပြီးသော၊ တေဗြာဟ္မဏမဟာသာယာ၊ ထိုဗြာဟ္မဏမဟာသာ
 လဖြစ်ကုန်သော ပုဏ္ဏားတို့သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဘောဂေါတ
 မ၊ အရှင်ဂေါတမ၊ ပေါရာဏာနံ၊ ရှေး၌ဖြစ်ကုန်သော၊ ဗြာဟ္မဏာနံ၊ ဇာတ်
 အားဖြင့် ဗြာဟ္မဏဖြစ်ကုန်သောသူတို့၏၊ ဗြာဟ္မဏဓမ္မေ၊ ပုဏ္ဏား၏ အကျင့်
 တရား၌၊ ဧတေယံ၊ ယခုအခါ၌၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ သန္တိသန္တိ
 ခေါ၊ ထင်ပါကုန်၏လော၊ ဣတိဇေတံဝစနံ၊ ဤသို့ သောစကားကို၊ အဝေါရံ၊
 လျှော်ကုန်၏၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့၊ ပေါရာဏာနံ၊ ရှေး၌ဖြစ်ကုန်သော၊ ဗြာ
 ဟ္မဏာနံ၊ ပုဏ္ဏားတို့၏၊ ဗြာဟ္မဏဓမ္မေ၊ ပုဏ္ဏား၏ အကျင့်တရား၌၊ ဧတေယံ၊
 ယခုအခါ၌၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ နခေါသန္တိသန္တိ၊ ကောင်းစွာမထင်
 ကုန်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘော
 ဂေါတမ၊ အရှင်ဂေါတမ၊ သာရအာယာစာမ၊ ငါတို့တောင်းပန်ကုန်၏၊ ဘော
 ဘောဂေါတမဿ၊ အရှင်ဂေါတမအား၊ သစေအဂဇှ၊ အကယ်၍ ငန်မလေး
 သည်ဖြစ်အံ့၊ နော၊ အကျွန်ုပ်တို့အား။ ဘဝံဂေါတမော၊ အရှင်ဂေါတမသည်၊
 ပေါရာဏာနံ၊ ရှေး၌ဖြစ်ကုန်သော၊ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့၏၊ ဗြာဟ္မဏဓမ္မေ၊ ပု
 ဏ္ဏားတို့၏ အကျင့်တရားကို၊ ဘာသတု၊ ဟောပါလော၊ ဣတိ၊ ဤသို့၊ အဝေါ
 ရံ၊ လျှောက်ကုန်၏၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့၊ တုဇှေ၊ သင်တို့သည်၊ ဟိယ သ္မာ၊
 အကြင် ကြောင့်၊ ဝံ၊ ငါကို၊ ဟာပိတ္ထ၊ ထောင်းပန်ကုန်၏၊ တေနုတသ္မာ၊ ထို
 ကြောင့်၊ သာဇာထ၊ နားထောင်ကြကုန်လော၊ သာရကံ၊ ကောင်းစွာ၊ မန
 သိကရာထ။ နှလုံးသွင်းကုန်လော၊ အဟံ၊ ငါသည်၊ ဝေါ၊ သင်တို့အား၊
 ဘာသိသာမိ၊ ဟောအံ့၊ ဣတိ၊ ဤသို့၊ ဘဂဝတော၊ မြတ်စွာဘုရားသည်၊
 ဝုတ္တံ၊ မိန့်တော် မူပေသော်၊ ဘော၊ အရှင်ဂေါတမ၊ ဝံ၊ ဤသို့ အရှင်
 ဘုရားဆိုတိုင်း ကောင်းစွာနာပါကုန်အံ့၊ ဣတိခေါ၊ ဤသို့လျှင်၊ တေ၊ ဗြာဟ္မဏ
 မဟာသာယာ၊ ထိုဗြာဟ္မဏ မဟာသာလဖြစ်ကုန်သော ပုဏ္ဏားတို့သည်၊
 ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပစ္စသောသံ၊ နာလိုသဖြင့် ဝန်ခံကုန်၏၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇေတံဝစနံ၊ ဤသို့သောစကားကို၊ အဝေါစ၊ မိန့်
 တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဗြာဟ္မဏာ၊ ပုဏ္ဏား
 တို့၊ ပုဗ္ဗကာ၊ ရှေး၌ဖြစ်ကုန်သော၊ ဣသယော၊ ရသေ့တို့သည်၊ သညတတ္တာ၊
 သိလသံသမဖြင့် ကောင်းစွာစောင့်စည်းကုန်သောမိတ်ရှိကုန်သည်၊ တပသိ

နော၊ ဣန္ဒြိယသင်္ခရအကျင့်ကိုဖြိုကုန်သည်။ အာသုံ၊ ဖြစ်ကုန်၏။ ပဉ္စကာမဂ္ဂ
 ကော၊ ငါးပါးသောကာမဂုဏ်တို့ကို။ ဟိတွာ၊ စွန့်ကုန်၍။ အတ္တဒတ္တံ၊ ဗေဒင်
 ကို သရဏ္ဍာယ် သဖြင့် ဗြဟ္မဝိဟာရစားသာမိမိအကျိုးကို။ အစာမုယံ၊ ကျင့်ကုန်
 ၏၊ ဗြဟ္မဏာနံ၊ ရသေ့အနွယ်ဖြစ်ကုန်သော ရှေးပုဏ္ဏားတို့အား။ ပဿန္နား
 မြင်းတို့သည်။ နအာသုံ၊ ရှိသည်မဖြစ်ကုန်။ ဟိရညံ၊ ရွှေငွေစသောမာသက
 သည်။ နအာသိ၊ ရှိသည်မဖြစ်။ ခနိယံ၊ သဏ္ဍေးစသောကောက်ပဲအပြားရှိသော
 စိုက်ထားအပ်သော ဝတ္ထုသည်သည်။ နအာသိ၊ ရှိသည်မဖြစ်။ ကောဝလံ၊
 သက်သက်၊ သန္ဓာသနေဓညာ၊ ဗေဒင်ကို သရဏ္ဍာယ် သဖြင့် ပြုပြင်အပ်သော
 ဥစ္စာစပါးတို့သည်။ အာသုံ၊ ရှိကုန်၏။ တေဗြဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်။
 ဗြဟ္မနိမိ၊ မေတ္တာစသောမြတ်သောဝိဟာရထည်းဟူသော ဥစ္စာအိုးကို။ အပါ
 လိယံ၊ စောင့်ကုန်ပြီ။ ဥပဋ္ဌိတံ၊ ထည့်ထားအပ်သော၊ ယံခွါရဘတ္တံ၊ အကြင်
 ခွါရဘတ်သည်။ တေသံ၊ ထိုပုဏ္ဏားတို့ကို။ ပကတံ၊ ရည်မှတ်ပြုပြင်အပ်ပြီး
 သည်။ အာသိ၊ ဖြစ်၏။ ယံသန္ဓါ၊ အကြင်သန္ဓါဘတ်သည်။ ပကတံ၊ အကြင်
 သန္ဓါသဖြင့် ပြုပြင်စီရင်အပ်ပြီးသောဘတ်သည်။ အာသိ၊ ဖြစ်၏။ ဝေသာနံ၊ ရာ
 စားကုန်သောပုဏ္ဏားတို့အား။ တံ၊ ထိုခွါရဘတ်သန္ဓါဒေယျဘတ်ကို။ ဒါထ
 ဝေဒါတဗ္ဗံ၊ ယူအပ်၏ဟူ၍။ အမညိံသု၊ အောက်မေ့ကုန်၏။ တေဟိ၊ ထိုခွါရ
 ဘတ်စသည်တို့ဖြင့်။ တေဗြဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်။ သန္တုဗ္ဗာ၊ ရောင့်ရဲ
 ကုန်၏။ နာနာရတ္ထေဟိ၊ အညှီအရွှေစသောအလူးထူးသော အဆင်းရှိ
 သောဆိုးရည်ဖြင့် ကပ်စွန်းကုန်သော၊ ဝတ္ထေဟိစ၊ အဝတ်ပုဆိုးတို့ဖြင့်လည်း
 ကောင်း။ သယနေဟိစ၊ ဆန်းကြယ်သောအခင်းတို့ဖြင့် ခင်းအပ်ကုန်သော
 အိတ်ဆုတ်တို့ဖြင့် လည်းကောင်း။ အဝဝါထေဟိစ၊ ထုံတဆင့်ထုံ နှစ်ဆင့်
 ရှိသောနေရာဖြာသားတို့ဖြင့်လည်းကောင်း။ ဝေရူပေဟိ၊ ဤသို့သတောရှိ
 ကုန်သောအဆောက်အဦးတို့ဖြင့်။ ဖိထာ၊ စည်ပင်ပြန့်ပြောကုန်သော။ ဇန
 ပဒါ၊ ဇနပုန်တို့သည်လည်းကောင်း။ ရဋ္ဌာစ၊ တိုင်းအလုံးတို့ သည်လည်း
 ကောင်း။ တေဗြဟ္မဏေ၊ ထိုပုဏ္ဏားတို့ကို။ နမသယိံသု၊ နတ်တို့ကဲ့သို့ရှိခိုး
 ကုန်၏။ ဝေံ၊ ဤသို့။ နမသယိယမာနော၊ ရှိခိုးထိုက်ကုန်သော။ တေဗြဟ္မ
 ဏာ၊ ထိုပုဏ္ဏားတို့သည်။ အဝတ္ထာစ၊ လူတို့မသတ်အပ်ကုန်သည်လည်း။ အာ
 သုံ၊ ဖြစ်ကုန်၏။ အဇေယျာစ၊ မနှိပ်စက် မညှဉ်းဆဲအပ်ကုန် သည်လည်း။
 အာသုံ၊ ဖြစ်ကုန်၏။ နေ၊ ထိုပုဏ္ဏားတို့ကို။ ကုလစ္စါရေသု၊ အမျိုးတို့၏အိမ်တံခါး
 တို့၌။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ ကောစိ၊ တရံတယောက်သောသူသည်။
 နနိဝါဒေယိ မဖြစ်။ ဓမ္မရက္ခိတာ၊ ထရားကိုစောင့်ကုန်ထသော။ အနိဝါ

☞

ရိတဒ္ဓါရာ၊ မမြစ်အပ်သောတံခါးရှိကုန်ထသော၊ ဝုရေ၊ ရှေး၌၊ ဝေ၊ ဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်၊ အဋ္ဌစတ္တာ၊ တီသဝသောနိ၊ လေးဆဲ့ရှစ်နှစ်တို့ပတ်လုံး၊ ကုမာရဗြဟ္မစရိယံ၊ သတို့သားအဖြစ်မှစ၍ကျင့်သော မေထုန်မှကြဉ်သော အကျင့်ကို၊ စရိသု၊ ကျင့်ကုန်ပြီ၊ ဝိဇ္ဇာစရဏပရိယေ ဋ္ဌိံ၊ ဗေဒင်တည်းဟူသောဝိဇ္ဇာကိုရှာခြင်း၊ သီလသံဝရတည်းဟူသော အကျင့်ကိုရှာခြင်းကို၊ အာစရံ၊ ကျင့်ကုန်ပြီ၊ ယထာဂုတ္တကာလံ၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသောကာလပတ်လုံး၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ တထောပရံ၊ ထိုမှနောက်၌၊ ဗာရာဏသီ၊ အိပ်ရာထောင်ခြင်း အမှုကို၊ ကပ္ပေန္တပိ၊ ပြုကုန်သော်လည်း၊ တေ၊ ထိုရှေးပုဏ္ဏားတို့သည်၊ ဗြဟ္မဏာ၊ မြတ်သောအကျင့်မှ၊ အညံ၊ တပါးသောမင်းစသည်တို့တွင်တပါးပါးသို့၊ နအဂရံ၊ မကပ်ကုန်၊ တထာ၊ ထိုမှတပါး၊ တရိယံ၊ မယားကို၊ နကိဏိံ သု၊ အရာအထောင်ပေး၍ မဝတ်ကုန်၊ ဧဝံ၊ ဤသို့၊ ဓမ္မေန၊ တရားသဖြင့်၊ ဒါရံ၊ မယားကို၊ ပရိယေသိတွာပိ၊ ရှာကုန်ပြီး၍လည်း၊ သမ္ဘိယေနေဝ၊ အချင်းချင်းချစ်မြတ်နိုးသည်သာလျှင်ဖြစ်သော ကိုယ်စိတ်ဖြင့်၊ သံဝါသံ၊ ပေါင်းဖော်ခြင်းကိုယ်နှီးနှောရှက်တင် ထိပါးခြင်းကို၊ ကတွာ၊ ပြု၍၊ သမယေ၊ စယံ၊ အညီအညွတ်နှစ်သက်ကုန်၏။ သမ္ဘိယေနေဝ၊ ပေါင်းဖော်သဖြင့် သာလျှင်၊ သံဝါသံ၊ နှီးနှောရှက်တင်ထိပါးခြင်းကို၊ ကရာန္တေပိ၊ ပြုကုန်သော်လည်း၊ ယောဥတု သမယော၊ ဝုဏ္ဏ္ဍမဇီ အကြင်ဥာတု ထာသော အခါသည်၊ အတ္ထိ၊ ရှိ၏၊ တမ္ဘာသမယော၊ ထိုဥတုလှသောအခါကို၊ အညတြ၊ ထား၍၊ ဥတုဝေရမတိံ၊ ဥတုမကင်းသော၊ ပတိံ၊ မယားကို၊ အန္တရ၊ ဥတုမယောပိအကြား၌၊ မေထုနံ ဓမ္မမေထုနာယဓမ္မာယ၊ မေထုန်အကျင့် အကျိုးငှါ၊ ဗြာဟ္မဏာ၊ ရှေးပုဏ္ဏားတို့သည်၊ နာထဂုန္တန္တိ၊ မကပ်ကုန်၊ ဗြဟ္မစရိယဉ္စ၊ မေထုန်မှကြဉ်သောမြတ်သော အကျင့်ကိုလည်းကောင်း၊ သီလဉ္စ၊ ဗြဟ္မစရိယမှကြွင်းသော လေးပါးသော သိက္ခာပုန်သီလကိုလည်းကောင်း၊ အဇ္ဇာဉ္စ၊ တည့်ပတ်ခြင်းမရှိဖြောင့် မတ်သောသူ၏အဖြစ်ကိုလည်းကောင်း၊ မဒ္ဒာဉ္စ၊ မကြမ်းမခက်ထန်သောအဖြစ်မာန်မရှိသောသူ၏ အဖြစ် တည်းဟူသောနူးညံ့ ထိပ်မွေ့သောသူ၏ အဖြစ်ကိုလည်းကောင်း၊ တပဉ္စ၊ ဣန္ဒြေကိုစောင့်သောအကျင့်ကိုလည်းကောင်း၊ သောရဇ္ဇဉ္စ၊ တင့်တယ်သော အမှု၌နှစ်သက်သောသူ၏အဖြစ်ကိုလည်းကောင်း၊ အပိဟံ သဉ္စ၊ ထက်အုတ်ခဲထုံတံ စသည်တို့ဖြင့် မညှဉ်းဆဲသော သဘော ရှိသော သူ၏ အဖြစ်ကို လည်းကောင်း၊ ခန္တိဉ္စ၊ ဝါပိ၊ သည်းခံခြင်း ခန္တိကိုလည်းကောင်း၊ ဝေတေ၊ ဝုဏ္ဏေ၊ ဤ

သေဿဇုးတရားတို့ကို၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ အဝတ္ထုယံ၊ ပြီးမွမ်းကုန်
 ၏။ နေသံ၊ ထိုပုဏ္ဏားတို့တွင်၊ ယေ၊ ဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်၊
 ဗြာဟ္မံ၊ ဗြာဟ္မာနှင့်အတူ၊ ဝရမော၊ မြင့်မြတ်သောပုဏ္ဏားသည်၊ အာသိ၊ ဖြစ်၏။
 ဓဠပရတ္တမော၊ မြဲသောစိရိယရှိ၏။ သဝါဝိ၊ ထိုဗြဟ္မာနှင့်အတူ မြတ်သော
 သဘောရှိသောပုဏ္ဏားသည်လည်း၊ မေထုနံဓမ္မံ၊ မေထုနံအကျင့်ကို၊ သုဝိန
 နန္တေနိ၊ အိပ်မက်ဖြင့်သော်လည်း၊ နာဂမာ၊ မရောက်စဖူး၊ ။ ဣဓ၊ ဤ
 ထောကဋ္ဌံ၊ ဝိညာဇာတိကာ၊ သိဗ္ဗာသောသဘောရှိကုန်သော၊ ဇေတေ၊ ထိုပညာ
 ရှိတို့သည်၊ ထသထံ၊ ထိုဒေဝ သမမည်သောပုဏ္ဏား၏၊ ဝတ္ထံ၊ အကျင့်ဝတ်ကို၊
 အနုထိက္ခန္တော၊ အတုလိုက်၍ကျင့်ကုန်သည်ဖြစ်၍၊ ဗြဟ္မ စရိယဉ္စ၊ မြတ်
 သောအကျင့်ကိုလည်းကောင်း၊ ဝီလဉ္စ၊ ဝီလကိုလည်းကောင်း၊ ခန္တိ စာပိ၊
 သည်းခံခြင်းကိုလည်းကောင်း၊ အဝတ္ထုယံ၊ ပြီးမွမ်းကုန်၏။ တဏှုယဉ္စ၊ အ
 ထူးထူးသောဆန်ကိုလည်းကောင်း၊ သယနဉ္စ၊ ဧညောင်စောင်းအင်းယှဉ်စ
 သောအပြားရှိသောအိပ်ရာနေရာကိုလည်းကောင်း၊ ဝတ္ထု၊ အဝတ်ပုဆိုးကို
 လည်းကောင်း၊ သပ္ပိဉ္စ၊ ထောပတ်ကိုလည်းကောင်း၊ တေယဉ္စ၊ ဆီကိုလည်း
 ကောင်း၊ ဓမ္မေန၊ ရည်မှတ်၍ရစ်ခြင်းဟုဆိုအပ်သောတရားသဖြင့်၊ ယာပိယ
 တောင်းကုန်၍၊ တဏှုယာမိ၊ ဆန်စသည်တို့ကို၊ သမောဓာနေတွာ၊ ရုံ ရကုန်
 ပြီး၍၊ တဏှာ၊ ရုံးရ အပ်ပြီးသောဆန်စသော အရမ္မ ဂဟေတွာ၊ ယူ၍၊ ယညံ၊
 ပူဇော်ပေးကမ်းခြင်းကို၊ အကပ္ပယံ၊ ပြုကုန်၏။ ထသတ္ထိံ၊ ယညသတ္ထိံ၊ ထိုပေး
 ကမ်းပူဇော်ခြင်းတည်း ဟူသော ယဇ်သည်၊ ဥပဋ္ဌိတသတ္ထိံ၊ တည်သည်ရှိ
 သော်၊ တေဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်၊ ဂါဝေါ၊ နွားတို့ကို၊ နဟာနိံ သု၊ မ
 သတ်မနှိပ်စက်ကုန်၊ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်၊ နဟာနိံ သု၊
 မသတ်ကုန်သနည်း၊ ယာသု၊ အကြင်နွားမတို့၌၊ ဩသဓာ၊ သည်းခြေနာစ
 သည်တို့၏ဆေးဖြစ်၍ဖြစ်ကုန်သောငါးပါးသောနွား၌အရသာတို့သည်၊ ဇာ
 ယန္တိ၊ ဖြစ်ကုန်၏။ ဘာ၊ ထိုနွားမတို့သည်၊ မာတာယထာ၊ အမိကဲ့သို့၊ ပိတာ
 ယထာ၊ အဘကဲ့သို့၊ ဘာတာယထာ၊ အစ်ကိုညီနောင်ကဲ့သို့၊ အညေဝါပိ၊
 တပါးမူလည်းဖြစ်ကုန်သော၊ ဥာထုကာယထာ၊ အဆွေအမျိုးတို့ကဲ့သို့၊ ဂါ
 ဝေါ၊ နွားတို့သည်၊ နော၊ ငါတို့၏ ဝရမော၊ လွန်မြတ်ကုန်သော၊ မိတ္တာ၊ ချစ်အပ်
 သောအဆွေငယ်ပွန်းတို့ လည်း၊ ဇော၊ ဤနွားမတို့သည်၊ နော၊ ငါတို့အား၊ အန္တ
 ဒါ၊ ထမင်းအဖျော်ကိုလည်း ပေးတတ်ကုန်၏။ ဗထဒါစ၊ ခွန်အားဗထ ကို
 လည်းပေးလှူကုန်၏။ တော၊ ဤနွားမတို့သည်၊ နော၊ ငါတို့အား၊ ဝတ္ထုဒါစ၊ အ
 ဓေအဆင်းကိုလည်းပေးလှူကုန်၏။ သုခါစ၊ ကိုယ်စိတ်၏ ချမ်းသာခြင်းကို

ထည်းပေးလှဘတ်ကုန်၏။ ဣတိ။ ဤသို့။ ဧတံအတ္ထဝသံ။ ဤသို့သော အကျိုး
ထူးကို ဥတ္တာ။ ထိကုန်၍။ တေဗြာဟ္မဏာ။ ထိုပုဂ္ဂိုလ်တို့သည်။ ဂါဝေါ။ နွားမ
ထိုကိုးနတ်ကို သု။ မသတ်မညှဉ်းဆဲကုန်။ တေဗြာဟ္မဏာ။ ထိုပုဂ္ဂိုလ်တို့သည်
သုရမာသာ။ နူးညံ့ထိပ်မွှေးသောထက်ထဝါးခြေတဝါးအစရှိသည်ဖြစ်ကုန်
၏။ မဟာကာယာ။ အထုံးအရပ်ပြည့်စုံစွာဖြင့်ကြီးသောကိတ်ရှိကုန်၏။ ဝတ္ထု
ဝန္တော။ ကောင်းသော သတ္တဝါရှိကုန်၏။ ယသသိနော။ အခြံအရံနှင့်ပြည့်စုံ
ကုန်၏။ တေဟိဓမ္မေဟိ။ မိမိတို့၏ဥစ္စာဖြစ်ကုန်သောစင်္ဂါတ္တတို့ဖြင့်။ ကိစ္စာကံ
စွေသုပြုအပ်သောကိစ္စမပြုအပ်သောကိစ္စတို့၌ ဥထသုကာ။ ကြောင့်ကြအေး
ထုတ်ခြင်းသို့ရောက် ကုန်သည်ဖြစ်၍။ တေဗြာဟ္မဏာ။ ထိုပုဂ္ဂိုလ်တို့သည်။
ယာဝ။ အကြင်မျှလောက်။ ထောကော။ ထောကန္တံ။ အဝတ္တိံသု။ ဤသို့အပ်ခဲ့ပြီး
သောအခြင်းဖြင့်ဖြစ်ကုန်၏။ တာဝ။ ထိုမျှထောက်။ အယံပဇာ။ ဤသတ္တဝါအ
ပေါင်းသည်။ သုခံ။ ဘေးဥပဒ္ဒေါကင်းသည်ဖြစ်၍ အထူးထူးသောချမ်းသာ
သို့။ ဝေဗ္ဗိတ္တံ။ ရောက်ပြီ။ တေသံ။ ထိုမရှိယာဒကို ဖျက်လိုကုန်သောပုဂ္ဂိုလ်
တို့အား။ အဏုတေ။ ကာမဂုဏ်ကြောင့်။ ဥဗ္ဗန္တံ။ ဖြစ်သော။ အဏု။ အနည်း
ငယ်သောကာမသုခကိုးဒိသ္ဗာ။ မြင်၍။ ဝိပလ္လာသော။ ဖောက်ပြန်ခြင်းသည်။
အာသိ။ ဖြစ်ပြီ။ ရာဇိနော။ မင်း၏။ ဝိယာကာရဉ္စ။ ပြည့်စုံသောစည်းစိမ်ကို
လည်းကောင်း။ သမလကံတာ။ ကောင်းစွာတန်ဆာဆင်အပ်ကုန်ပြီးသော။
နာရိယောစ။ မိန်းမတို့ကိုလည်းကောင်း။ အာဇညာသံယုတ္တေ။ အာဇာနည်
မြင်းကကုန်ထသော။ သုကတေ။ သစ်အမှုကြေးအမှုဖြင့် ကောင်းစွာဖြူကုန်
ပြီ။ ထသော။ စိတ္တဝိဗ္ဗိနေ။ ခြင်္သေ့ရေစသည်တို့ဖြင့်တန်ဆာ ဆင်သောအား
ဖြင့်တန်းကြွယ်စွာချုပ်အပ်ကုန်ပြီး ထသော။ ရထေစ။ ရထားတို့ကိုလည်း
ကောင်း။ နိပေသနေစ။ အိမ်ရာတို့ကိုလည်းကောင်း။ ဝိဘတ္တေ။ အထူး
အနိပမာဏ အားဖြင့်ဝေတာန် အပ်ကုန်ပြီးထသော။ ဘာဂသော။ အတို့
အရအားဖြင့်။ မိတေ။ နှိုင်းရှဉ်အပ်ကုန်ပြီး ထသော။ နိဝေသနေစ။ ထိုထို
အရပ်တို့၌တည် ထားအပ်ကုန်ပြီးသောအိမ်တို့ကို လည်းကောင်း။ ဒိသ္ဗာ
နာ။ မြင်၍။ ဝိပလ္လာသော။ ဖောက်ပြန်သော အမှုတို့ရှိသည်။ အာသိ။ ဖြစ်၏။
တေဗြာဟ္မဏာ။ ထိုပုဂ္ဂိုလ်တို့သည်။ ဧဝံ။ ဤသို့။ ဝိပရိတသညာ။ ဖောက်ပြန်
သောအမှုတို့ရှိကုန်သည်ဖြစ်၍။ ဂေါမဏ္ဍလပရိဗြူဠံ။ နွားအပေါင်းတို့ဖြင့်
ပွင်းထသော။ နာရိဝရာဏာယုတံ။ မြတ်သောမိန်းမအပေါင်းနှင့် ယှဉ်ထ
သော။ ဥဗ္ဗာရံ။ ပြန်ပြောစွာထသော။ မာနုဿံ။ လူ၌ဖြစ်သော။ တေဝံ။ အိမ်စ
သောသုံးဆောင်အပ်သောဝတ္ထုကို။ အဘိဇ္ဈာယိံသု။ ရှေးရှုကုန်၏။ တဒါ။

ထိုအခါ၌၊ တေဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်၊ တတ္ထ၊ ထိုထိုစည်းစိမ်ကို
 တောင့်တ၍ရှုခြင်းဟူသော အကြောင်းကြောင့်၊ မန္တေ၊ ဗေဒင်တို့ကို၊ ဝန္တိ
 တွာ၊ ဖွဲ့ကုန်၍၊ ဩက္ကာကံ၊ ဩက္ကာကရုဇ်မင်းသို့၊ ဥပါဂမုံ၊ ကပ်ကုန်၏၊
 ကိန္တိ၊ အဘယ်သို့၊ ပတွာ၊ ဆို၍၊ ဥပါဂမုံ၊ ကပ်ကုန်သနည်း၊ မဟာရာဇ၊
 မြတ်သောမင်းကြီး၊ တေ၊ သင်မင်းကြီးအား၊ ဝိတ္တံ၊ ရှေ့ငွေသောဥစ္စာသည်၊
 ဗဟု၊ များစွာ၏၊ ယဇသု၊ ယဇ်ပူဇော်တော်မူလော၊ တေ၊ သင်မင်းကြီးအား၊
 ခနံ၊ ဥစ္စာသည်၊ ဗဟု၊ များ၏၊ ယဇသု၊ ယဇ်ပူဇော်တော်မူလော၊ တံ၊ သင်မင်း
 ကြီးသည်၊ ဗဟု၊ ခနုဥစ္စာ၊ အလွန်များသော ဥစ္စာစပါးရှိသည်၊ အာထိ၊ ဖြစ်
 လတ္တံ့၊ သတည်း၊ ဣတိ၊ ဤသို့၊ ပတွာ၊ ဆို၍၊ ဥပါဂမုံ၊ ကပ်ကုန်၏၊ တ
 သောစ၊ ထိုအခါ၌လည်း၊ တေဟိ၊ ဗြာဟ္မဏေဟိ၊ ထိုပုဏ္ဏားတို့သည်၊ သ
 ဉ္ဇတ္ထော၊ တိုက်တွန်းအပ်ပြီးထသော၊ မထေသုဘော၊ ရထားစီးမင်းတကာ
 တို့တွင်အမြတ်ဖြစ်ထသော၊ ရာဇော၊ ဩက္ကာကရုဇ်မင်းသည်၊ အဿမေဓံ၊
 မြင်းတို့ကိုသတ်ညှဉ်းဆဲးရာဖြစ်သော ယဇ်ပူဇော်ခြင်းလည်းကောင်း၊ ပုရိ
 သမေဓံ၊ ယောကျ်ားတို့ကို သတ်ညှဉ်းဆဲး ရာဖြစ်သော ယဇ်ပူဇော်ခြင်း
 လည်းကောင်း၊ သမ္မာပါယံ၊ ထန်းပိုးချည်းကိုဖြစ်၍ ထိုထန်းပိုးချည်း ကျရာ၌
 ယဇ်မြေကို ပြု၍ပူဇော်သော ယဇ်လည်းကောင်း၊ ဝါစပေယျံ၊ ထောပတ်
 ဂဏာများသကာတို့ကို သောက်ရာဖြစ်သော ယဇ်လည်းကောင်း၊ နိရုတ္တံ၊
 တံခါးရွက်ကို ထုညှစ်ပူဇော်ခြင်းဟု ဆိုအပ်သော ယဇ်လည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဧတေယာဂေ၊ ဤငါးပါးကုန်သော ယဇ်တို့ကို၊ ယဇိတွာ၊ ပူဇော်
 ၍၊ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား၊ ခနံ၊ ဥစ္စာကို၊ အဒေါ၊ ပေးပြီ၊ ဝါဝါစ၊ နွားတို့
 ကိုလည်းကောင်း၊ သယနုဉ္ဇ၊ ညောင်းစောင်းအင်းပျဉ်စသော အိပ်ရာနေရာ
 ကိုလည်းကောင်း၊ ဝတ္ထုဉ္ဇ၊ အဝတ်ပုဆိုးကိုလည်းကောင်း၊ သမလင်္ကီတံ၊
 ကောင်းစွာတန်ဆာ ဆင်အပ်ကုန်ပြီးထသော၊ နာရိယောစ၊ မိန်းမတို့ကို
 သည်းကောင်း၊ အာဇာညသံ၊ ယုတ္တေ၊ အာဇာနည်မြင်းကအပ်ကုန်ပြီးသော၊
 သုကတေ၊ သစ်အမှုကြေးအမှုသည်ဖြင့် ပြုအပ်ကုန်ပြီးထသော၊ ဝိတ္တံ၊ ဝိဗ္ဗ
 နေ၊ ခြင်္ဘော်ရေသည်တို့ဖြင့် အနီးကြပ်စွာချုပ်အပ်ကုန်ထသော၊ ရထေဝါ၊
 ရထားတို့ကို လည်းကောင်း၊ ဘာဂသော၊ အတို့အားဖြင့်၊ သုဝိတတ္ထံ၊ နိ၊
 ကောင်းစွာ ဝေဘန်အပ်ကုန်ပြီးထသော၊ ရမ္မာနိ၊ ဓမ္မေ၊ ဝေချုပ်အပ်ကုန်သော၊
 နိဝေသနာနိစ၊ အိမ်တို့ကိုလည်းကောင်း၊ နာနာရတနာဿ၊ အထူထူးသော
 ရတနာဖြင့်၊ ပူဇော်တွာ၊ ပြည့်စေ၍၊ ဣမံခနံ၊ ဤဥစ္စာကို၊ ရာဇော၊ ဩက္ကာကရုဇ်
 မင်းကြီးသည်၊ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား၊ အဒါထိ၊ ပေးပြီ၊ တေစ

ဗြာဟ္မဏာ၊ သိပုဏ္ဏားတို့သည်လည်း၊ တတ္ထ၊ ထိုယဇ်ပူဇော်ရာ၌၊ ခန့်၊ ဥစ္စာ
 ကို၊ ထမင်း၊ ရကုန်၍၊ သန္တိ၊ အထူးထူးအပြားပြားသော ဝတ္ထုကမကံ၊ သိဗြီး
 ခြင်းကို၊ သမရောစယံ၊ အညီညွတ် ဝမ်းမြောက်နှစ်သက်ကုန်ပြီ၊ ဣစ္ဆာဝ
 တိစ္ဆာနံ၊ နို့ရည်စသောဝါးပါးသော နွားနို့ရသာ၌သာသာသော အားဖြင့်
 ရသတဏှာတည်းဟူသောအလိုသည် သက်ဝင်အပ်သောစိတ်ရှိကုန်သော၊
 တေသံ၊ ထိုပုဏ္ဏားတို့အား၊ ဘိယေသာ၊ လွန်စွာ၊ တဏှာ၊ ရသတဏှာသည်၊
 ပဝဗု ဟိ၊ ပွား၏၊ တေဗြာဟ္မဏာ၊ သိပုဏ္ဏားတို့သည်၊ တတ္ထ၊ ထိုအသားကို
 စွဲ၍အလွန်ရသတဏှာ ပွားခြင်းကြောင့်၊ မန္တေ၊ စဉ်းလည်းသော ဗေဒင်
 တို့ကို၊ ဗန္ဓိတွာ၊ စွဲကုန်၍၊ ဩက္ကာကံ၊ ဥက္ကာကရဏ်မင်းသို့၊ ပုန၊ တဘနံ၊
 ဥပါဂဓံ၊ ကပ်ကုန်၏၊ ကိန္တိ၊ အဘယ်သို့၊ ဝတွာ၊ ဆိုကုန်၍၊ ရာဇသေဋ္ဌ၊
 မင်းမြတ်၊ အာပေါစ၊ ရေသည်လည်းကောင်း၊ ပထဝီစ၊ မြေသည်လည်း
 ကောင်း၊ ဟိရညံ၊ အသပြာသည်လည်းကောင်း၊ ခန့်၊ ရွှေငွေစသော အသ
 ပြာရှိသော ဥစ္စာသည်လည်းကောင်း၊ ဓာနိယံ၊ မယောစသော ကောက်ပဲ
 သည်လည်းကောင်း၊ ပါဏိနံ၊ သတ္တဝါတို့၏၊ သဗ္ဗကိစ္စေသု၊ အလုံးစုံသော
 ကိစ္စတို့၌၊ ဥပယောဂံ၊ ဖွင့်ခြင်းသို့၊ ဝတ္ထုတိယထာ၊ ရောက်သကဲ့သို့၊ ဧဝံ၊
 ဤအတူ၊ ဝါဂေါ၊ နွားမတို့သည်၊ မနုဿာနံ၊ လူတို့၏၊ သဗ္ဗကိစ္စေသု၊ အလုံး
 စုံသောကိစ္စတို့၌၊ ဥပယောဂမာဘတ္ထာယ၊ ဖွင့်ခြင်းများခြင်း၌၊ ဥပ္ပန္နာ၊
 ဖြစ်ကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ တောနိ၊ ထိုနွားတို့ကို၊ မာရိတွာ၊ သတ်၍၊
 ယဇေသု၊ ယဇ်ပူဇော်တော်မူသော၊ ကသ္မာ၊ အဘယ်ကြောင့် နည်းဟူမူ
 ကား၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သောသဗ္ဗော၊ ထိုရေစသောအလုံးစုံ
 သည်၊ ပါဏိနံ၊ သတ္တဝါတို့၏၊ ပရိက္ခာရော၊ အသုံးအဆောင်ပရိက္ခရာသည်၊
 ဟောကိယထာ၊ ဖြစ်သကဲ့သို့၊ ဝါဂေါ၊ နွားမတို့သည်၊ မနုဿာနံ၊ လူတို့၏၊ ပ
 ရိက္ခာရာ၊ အသုံးအဆောင်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တသ္မာ၊ ထိုကြောင့်၊
 ပါပံ၊ မကောင်းမှုသည်၊ နုတ္ထိ၊ မရှိ၊ ရာဇသေဋ္ဌ၊ မင်းမြတ်၊ ယဇေသု၊ ယဇ်ပူ
 ဇော်သော၊ တေ၊ သင်မင်းကြီးအား၊ ဝိတ္တံ၊ ဥစ္စာသည်၊ ဗဟု၊ များ၏၊ ယဇေသု၊
 ယဇ်ပူဇော်တော်မူသော၊ တေ၊ သင်မင်းကြီးအား၊ ခန့်၊ ဥစ္စာသည်၊ ဗဟု၊ များ
 ၏၊ ဣတိ၊ ဤသို့၊ ဝတွာ၊ ဆို၍၊ ဥပါဂဓံ၊ ကပ်ကုန်၏၊ တတောစ၊ ထိုအခါ
 ၌လည်း၊ ဗြာဟ္မဏေဟိ၊ ပုဏ္ဏားတို့သည်၊ သညတ္ထော၊ တိုက်ထွန်းအင်ပြီး၊
 ရထေသဘော၊ ရထားစီးမင်း တကာတို့တွင် အမြတ်ဖြစ်ထသော၊ ရာ
 ဇာမင်းသည်၊ အနုကသတသဟသိယော၊ အရာအထောင်မက များကုန်
 သော၊ ဝါဂေါ၊ နွားမတို့ကို၊ ယညော၊ ယဇ်ပူဇော်ရာ၌၊ အထာတယိ၊ သတ်ပြီ၊



ဝါဝေါ၊ နွားမတို့သည်၊ ဇွဲကသမာနာ၊ ဆိတ်နှင့်တူကုန်သည်ဖြစ်၍၊ ဘါဒါပါ
ဒေတိ၊ ခြေတို့ဖြင့်၊ နဟိ သန္တိ၊ မညှဉ်းဆဲကုန်၊ ဝိသာဏေ၊ ဦးချိုးဖြင့်၊ နဟိ
သန္တိ၊ မညှဉ်းဆဲကုန်၊ ဧကနစ်၊ တရံတဖေဖြင့်ထည်း၊ နသုဟိ သန္တိ၊ မနှိပ်စက်
ကုန်၊ သောဒကာ၊ အပွားအစီးနှင့်တကွဖြစ်ခြင်းရှိကုန်ထသော၊ ကုမ္မုဒုဟ
နာ၊ အိုးဖြင့်ညှစ်ခြင်းရှိကုန်ထသော၊ တာ၊ ထိန္ဒာ၊ မတို့ကို၊ ဝိသာဏေ၊ ဦးချိုး
တို့ကို၊ ဝဟေတွာန၊ ကိုင်၍၊ ရာဇာ၊ မင်းသည်၊ သတ္တေ၊ ဓားဖြင့်၊ စာတ
ယိ၊ သတ်ပြီ၊ တတောတဒနန္တရမေဝ၊ ထိန္ဒာမတို့ကို သတ်အံ့ဟုအား
ထုတ်သည်၏ အပြားမဲ့ပင်လျှင်၊ ဒေဝါစ၊ စတုမဟာရာဇ် စသောနတ်တို့
သည်လည်းကောင်း၊ ဝိတရောစ၊ ဗြဟ္မာတို့သည် လည်းကောင်း၊ ဣန္ဒော
စ၊ သိကြားသည်လည်းကောင်း၊ အသုရရက္ခာစ၊ ဒါနဝတီလူးဟုဆိုအပ်
သောအသုရ ရက္ခိသ်တို့ သည်လည်းကောင်း၊ အဓမ္မောဇ္ဇတိ၊ အဓမ္မဟူ
၍၊ ဝါစံ၊ စကားကို၊ နိစ္ဆာရန္တော၊ ဇွဲကကုန်သည်ဖြစ်၍၊ ပက္ခန္ဓ၊ ငိုကြွေး
ကုန်၏၊ ကိကာရတာ၊ အဘယ်အကြောင်းအကြောင့်၊ ပက္ခန္ဓ၊ ငိုကြွေးကြ
ကုန်သနည်း၊ ယံယသ္မာ၊ အကြင်ကြောင့်၊ ဝါဝေါ၊ နွား၌၊ သတ္ထိ၊ ဓားကို၊ နိပ
တိ၊ ချ၏၊ တသ္မာ၊ ထိုကြောင့်၊ ပက္ခန္ဓ၊ ငိုကြွေးကုန်၏၊ ဣန္ဒာစ၊ တမိုးတစ်မျှကို
လိုချင်ထောင့်တခြင်း ဟဿာလည်းကောင်း၊ အာသနဉ္စ၊ အစာငတ်မွတ်
ခြင်းလည်းကောင်း၊ ဇရာစ၊ ရင့်ခြင်းဇရာလည်းကောင်း၊ ဣတိ၊ ဤသို့၊ တ
ယော၊ သုံးပါးကုန်သော၊ ရောဂါ၊ အနာတို့သည်၊ ပုရေ၊ ရှေးအကုန်မပျက်
သောအခါ၌၊ အာသံ၊ ဖြစ်ကုန်ပြီ၊ ပယုနဉ္စ၊ နွားတို့ကိုလည်း၊ သမာရမ္ဘာ၊ သတ်
ခြင်းစသောအားဖြင့်ပျက်ဆီးခြင်းနှိပ်စက်ခြင်းကြောင့်၊ အဋ္ဌနုဂတိ၊ မျက်စိ
အနာနားအနာစသောအပြားဖြင့်ကိုးဆယ်ရှစ်ပါးသော အနားဟူသောအဖြစ်
သို့၊ အာဂမ္၊ ရောက်ကုန်၏၊ ဧသော၊ ဤနွားမတို့ကို သတ်ခြင်းဟုဆိုအပ်
သော၊ ဒဏ္ဍာနံ၊ ကာယဒဏ္ဍာအစရှိကုန်သော သုံးပါးသော ဒါဏ္ဍာတို့တွင်၊ အ
ညတရော၊ တပါးဖြစ်၍ဖြစ်သော၊ အဓမ္မော၊ တရားမှကင်းသော ယုတ်သော
အကျင့်သည်၊ ဩက္ကန္တော၊ သက်သည်၊ အာဟု၊ ဖြစ်ပြီ၊ ပုရာဏောစ၊ ထိုမှစ၍
ဖြစ်ကားရှေး၌ဖြစ်သည်လည်း၊ အာဟု၊ ဖြစ်၏၊ အနုဘိကာယော၊ ယဇ်သို့
သက်သည်မှစ၍ခြေစသော တရံထရမနှိပ်စက်သည်ဖြစ်၍ မပြစ်မှားအပ်
ကုန်သော၊ ဝါဝေါ၊ နွားတို့သည်၊ ဟညန္တိ၊ မင်ပန်းကုန်၏၊ စာသထေန္တော၊ နွား
တို့ကိုသတ်ကုန်သည်ဖြစ်၍၊ ယာဇကော၊ ယဇ်ပူဇော်ကုန်သောသူတို့သည်၊
ဓမ္မာ၊ တရားမှ၊ ဇံသန္တိ စဝန္တိ၊ ဓမ္မယုတ်ကုန်၏၊ ဧဝံ၊ ဤသို့၊ ဧသော၊ ဤသို့
သဘောရှိသော၊ ပုရာဏော၊ ရှေး၌ဖြစ်သော၊ အနုဓမ္မော၊ ယုတ်မာသော

တရားကို၊ ဝိညာဏရဟိတော၊ ပညာရှိတို့သည်ကဲ့ရဲ့အပ်၏။ ယတ္ထ၊ အကြင်
 များလောက်သောအရပ်၌၊ ဇေဒိသကံ၊ ဤသို့နွားတို့ကို သတ်နှိပ်စက်အပ်
 သော သဘောရှိသော၊ ယာဇကံ၊ ယဇ်ပူဇော်သောသူကို၊ ပဿတိ မြင်၏။
 တတ္ထံ၊ ထိုယဇ်ပူဇော်ရာ၌၊ ဇနော၊ လူအပေါင်းသည်၊ ဂရဟိ၊ ကဲ့ရဲ့၏။
 ဝေ၊ ဤသို့ဆိုအပ်ပြီးသော အခြင်းအရာဖြင့်၊ ဓမ္မေ၊ ရှေး၌ဖြစ်သောပုဏ္ဏား
 တို့၏အကျင့်ကရားသည်၊ ဝိယာပန္နေ၊ ပျက်သည်ရှိသော်၊ သုဒ္ဓါစ၊ သူဆင်း
 ရဲတို့သည်လည်းကောင်း၊ ဝေသိကာစ၊ ကုန်သည်တို့သည်လည်းကောင်း၊
 ပုထု၊ များစွာကုန်သော၊ တေဝိ၊ ထိုသူတို့သည်လည်း၊ ဝိဘိန္နာ၊ ပျက်ကုန်၏။ ပု
 ထု၊ များစွာကုန်သော၊ ခတ္တိယာဝိ မင်းတို့သည်လည်း၊ ဝိဘိန္နာ၊ အချင်းချင်း
 ပျက်ကုန်၏။ ဘရိယာစ၊ မယားတို့သည်လည်းကောင်း။ ပတိံ၊ လင်ကို၊ အ
 မညတ၊ ရှိသောစွာမအောက်မေ့ကုန်၊ ခတ္တိယာစ၊ မင်းတို့သည်လည်းကောင်း။
 ဗြဟ္မဗန္ဓု၊ ဗြဟ္မာ၏အမျိုးဖြစ်သော ပုဏ္ဏားတို့သည်လည်းကောင်း။ အညော၊
 မင်းပုဏ္ဏားမှ တပါးကုန်သော၊ ယေစ၊ အကြင်ကုန်သည် သူဆင်းရဲတို့
 သည်လည်းကောင်း၊ ဂေါတ္တရက္ခိတာ၊ အနွယ်သည်စောင့်အပ်ကုန်၏။ တေ
 သဗ္ဗေဝိ၊ ထိုမင်းအစရှိကုန်သော အလုံးစုံကုန်သော သူတို့သည်လည်း။
 ဇာတိဝါဒံ၊ ထိုထိုသို့သော အမျိုးကိုစွဲ၍ဖြစ်သော အယူကို၊ နိရုံကတွာ၊
 ကင်းသည်ကိုပြုကုန်၍၊ ကာမာနံ၊ ငါးပါးကုန်သောကာမဂုဏ်တို့၏၊ ဂသံ၊
 အလိုနိုင်ငံသို့၊ အာဂရံ၊ ရောက်ကုန်ပြီ။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာ
 ဆရာသည်။ ဗြာဟ္မဏမဟာသာဏာနံ၊ ဗြာဟ္မဏမဟာသာဏ ဖြစ်သော
 ပုဏ္ဏားတို့အား၊ ဇေတံဝစနံ၊ ဤသို့သောစကားကို၊ အဂေါစ၊ မိန့်တော်မူပြီ။ ဧဝံ
 ဤသို့။ ဝုတ္တေ။ ဟောတော်မူအပ်ပြီးသည်ရှိသော်၊ တေ ဗြာဟ္မဏ မဟာသာ
 လာ၊ ထိုဗြာဟ္မဏမဟာသာဏဖြစ်ကုန်သော ပုဏ္ဏားတို့သည်။ ဘဂဝန္တံ၊
 မြတ်စွာဆရာတို့၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ (လ)တံဂေါတမော၊ အ
 ရှင်ဂေါတမသည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ထက်
 ဆုံး၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂထေ၊ ဆည်းကပ်ကုန်သော၊ ဥပါသကေ၊
 ဝိတင်းသည်ဥပါသကာတို့ဟူ၍။ နော၊ အကျွန်ုပ်တို့အား၊ ဓာရေတု၊ မှတ်
 တော်မူပါလော့။ ဣတိဇေတံဝစနံ၊ ဤသို့သောစကားကို၊ အဂေါရံ၊ ယျောက်
 ကုန်၏။ ဣတိ၊ ဤသို့။ သုတံ၊ ကြားလိုက်ရ၏။ ဗြာဟ္မဏဓမ္မိကသုတ္တံ၊ ဗြာ
 ဟ္မဏဓမ္မိကသုတ်တည်း။

ပုရိသော၊ ယောကျ်ားသည်၊ ယသ္မာ၊ အကြင်ပုဂ္ဂိုလ်အထံမှ၊ ဓမ္မံ၊ တရား
 ကို၊ ဝိဇညာ၊ သိရာ၏။ နံပုဂ္ဂလံ၊ ထိုဆရာဖြစ်သောပုဂ္ဂိုလ်ကို၊ သော၊ ထိုတ

ပညာဖြစ်သောယောကျ်ားသည်၊ ဒေဝတာ၊ စတုမဟာရာဇ်၊ ကာဝတိံသာ
နတ်ကိုသည်းစွာသိကြားမင်းကို၊ ပူဇော်၍၊ ပူဇော်ကုန်သကဲ့သို့၊ ပူဇော်
ယူ၊ ပူဇော်ရာ၏၊ ကိံကာ၊ ကာ၊ အဘယ်အကြောင်းကြောင့်နည်း၊ ဗျာထု
ဘော၊ များသောသုတရှိသော၊ ဝေပုဇိသော၊ ဤသို့ပူဇော်အပ်ပြီးသော၊ သော၊
ထိုဆရာသည်၊ တထို၊ ထိုကပညာ၌၊ ပသန္တပိတ္တော၊ ကြည်လင်သောစိတ်ရှိ
သည်ဖြစ်၍၊ ဓမ္မစ၊ ပရိယတ္တိဘုရားကိုထည်းကောင်း၊ အဓိဂန္တု၊ ရအပ်သော
ဓမ္မစ၊ ပရိဝေဘုရားကိုထည်းကောင်း၊ ပါတုကရာတိ၊ ထင်ရှားပြုပေ၏၊
ယော၊ အကြင်သူသည်၊ တာဒိသံ၊ ထိုသို့များသောသုတရှိသော ဆရာကို၊
အပ္ပမတ္တော၊ မမေ့ထော့သည်ဖြစ်၍၊ ဘဇတိ၊ ဆည်းကပ်၏၊ ထံ၊ ထိုဆရာ
သည်ကြည်ညို သည်ဖြစ်၍ထင်ရှားပြုအပ်သောဘုရားကို၊ အတ္ထိကတွာ၊ အ
လိုရှိသည်ကိုပြု၍၊ နိ ဘဗ္ဗ၊ ကောင်းစွာနာ၍၊ ဝိရော၊ မြတ်ခြင်းငှါစွမ်းနိုင်သော၊
သော၊ ထိုဆည်းကပ်သောတပည့်သည်၊ ဓမ္မာနုဓမ္မံ၊ ထောကုတ္တရာနှင့်ထောင်
သောဝိပဿနာ ဓမ္မကို၊ ပရိပစ္စယာနော၊ ပွားစေသည်ဖြစ်၍၊ ဝိညာဏံ၊ လိမ္မာ
သောယူ၏အဖြစ်တည်းဟူသော ပညာကိုရစွမ်းနိုင်သော ပညာရှိသောအ
ဖြစ်ဖြင့်လိမ္မာသည်ထည်းကောင်း၊ ဝိဘာဝိစ၊ သူထပါးတို့အားထိစေခြင်းငှါ
စွမ်းနိုင်သောအဖြစ်ဖြင့်ထင်ရှားပြုနိုင်သည်ထည်းကောင်း၊ နိပုဏောစ၊ အ
လွန်နူးညံ့သိမ်မွေ့သောအနက်ကို ထိုးထွင်းသောအဖြစ်ဖြင့် သိမ်မွေ့နူးညံ့
သည်ထည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ နံ၊ ထိုဗဟုထုတ
ရှိသောဆရာကို၊ ပူဇော်ယူ၊ ပူဇော်ရာ၏၊ ခုန့်၊ ယုတ်သောကံ၊ ဝယကံ အစရှိ
သည်ရှိထသော၊ ဗာထံ၊ ပညာမရှိထသော၊ အနာဂကတ္တဗ္ဗံ၊ မထိအပ်သောပရိ
ယတ္တိအနက်ပရိဝေဘအနက်သည်၊ ရှိထသော၊ ဥသုယကံ၊ တပည့်သားတို့၏
အစီးအပွားကိုသည်းမခံနိုင်ပြုရသောစိတ်ရှိထသော၊ အာဝရိယံ၊ ဆရာကို၊
ဥပသေဝမာနော၊ မြတ်သောသူသည်၊ သယံ၊ မိမိသည်ထည်း၊ ဗာထော၊ မိမိ
သည်၊ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ ဣဝေ၊ ဤသာသနာ၌လျှင်း
ကိစ္စံ၊ အနည်းငယ်မျှသော၊ ဓမ္မံ၊ ပရိယတ္တိဓမ္မပရိဝေဘဓမ္မကို၊ အဝိတာပယိ
တွာ၊ ထင်ရှားစွာမရှိမူ၍၊ အဝိတိတ္ထကင်္ခါ၊ ဓမ္မတို့၌ယုံမှားခြင်းကိုမကူး
မြောက်မူ၍၊ မရထံ၊ သေခြင်းသို့၊ ဥပေတိ၊ ရောက်၏၊ ယောနုရော၊ အ
ကြင်သူသည်၊ မဟောဒကံ၊ များသောနေ့ရှိထသော၊ သလိထံ၊ အပိုင်းအခြား
အားဖြင့်ကင်းထသော၊ သိစာသေပတံ၊ လျှင်သောအယဉ်ရှိထသော၊ အာပ
ကံ၊ မြစ်သို့၊ ဩတရိတွာ၊ သက်၍၊ ဝုတ္တမာနော၊ မျှော်၏၊ အနုသောတဂါမိ၊ မြစ်
ရေအယဉ်သို့အစဉ်လိုက်သော၊ သာနုရော၊ ထိုသူသည်၊ ပရေ၊ တပါးကုန်



သောသုတို့ကို၊ တာရုယေတံ၊ ကယ်ခြင်းငှါ၊ ကိံ၊ အဘယ်သို့၊ သက္ကတံ၊ တတ်
 နိုင်အံ့နည်း၊ န သက္ကတိယထာ၊ မတတ်နိုင်ရာသကဲ့သို့၊ တထေဝ၊ ထိုအ
 တူသွင်း၊ ယောနုရော၊ အကြင်သူသည်၊ ဓမ္မံ၊ ပရိယတ္တိပဋိဝေမအားဖြင့်နှစ်ပါး
 သောထရားကို၊ အဝိဘာယိတွာ၊ မိမိဥ သင်ဖြင့်ထင်စွာမပြုဦးမူ၍၊ ဗဟု သု
 တာနဗ္ဗ၊ များသောသုတရှိသောပုဂ္ဂိုလ်တို့၏လည်း၊ သန္တိ ကေ၊ အထံ၌၊ အတ္ထံ
 အနက်ကို၊ အနိသာမယ၊ ကောင်းစွာနာခံမမှတ်မူ၍၊ သယံ၊ မိမိသည်၊ အနတိ
 ဇာနံ၊ အနတိဇာနုန္တော၊ မသိသည်ဖြစ်၍၊ အဝိတ်တ္ထကင်္ခေါ၊ မကူးမြောက်
 နိုင်သောယုံမှားခြင်းရှိ၏၊ သော၊ ထိုသူသည်၊ ပရေ၊ သူတပါးတို့ကို၊ နိဗ္ဗာပေ
 တံ၊ ကြည့်မြင်ရှုစိမ့်သောငှါ၊ ကိံ သက္ကတိ၊ အဘယ်မှာတတ်နိုင်အံ့နည်း၊ န
 သက္ကတေဝ၊ မတတ်နိုင်သမျှင်ကတည်း၊ ယောနုရော၊ အကြင်သူသည်၊
 ဓမ္မံ၊ မြဲမြံစွာသော၊ နာဝံ၊ ထွေကို၊ အာရဟံတွာ၊ စီး၍၊ ဖိယေနစ၊ တက်နှင့်လည်း
 ကောင်း၊ ရိတ္ထေနစ၊ တွန်းဝ၊ နှင့်လည်းကောင်း၊ သမင်္ဂီဘုတော၊ ပြည့်စုံသည်
 ဖြစ်၍ဖြစ်၏၊ ကဗြာ၊ ပါယည၊ ထိုထွေ၏ရှေ့သို့ဆောင်ခြင်းနောက်သို့ဆုတ်
 ခြင်းကသည်၏ အကြောင်းကို သိခြင်း ခရီးဖြောင့်သို့ ကျစေခြင်း ဖြင့်အ
 ကြောင်းကိုသိသည်လည်းကောင်း၊ ကုာသယော၊ ကောင်းစွာသင်အပ်ပြီးသော
 ထွေအထတ် ရှိသည်ဖြစ်၍ လိမ္မာသည်လည်းကောင်း၊ မတိမာစ၊ ခရီးခဲသို့
 သွားသည်ကိုကူးခြင်းငှါ စွမ်းနိုင်သောပညာရှိသည်လည်းကောင်း၊ ဟော
 တိ၊ ဖြစ်၏၊ သောနုရော၊ ထိုသူသည်၊ ထတ္ထံ၊ ထိုထွေ၌၊ အညေ၊ မိမိမှတပါးကုန်
 သော၊ ဗဟူပိ၊ များစွာကုန်သော ထွေစီးသောသူတို့ကိုလည်း၊ တာရုယေယ
 ထာ၊ ကယ်ဆယ်နိုင်ရာကဲ့သို့၊ ဧဝံပိ၊ ဤအတူလည်း၊ ယောအာစရိယော၊ အ
 ကြင်ဆရာသည်၊ ဝေဒဂူ၊ ထေးပါးသောမဂ်ဥာဏ်တည်းဟူသော ဝေဒနာ
 တို့ဖြင့်နိဗ္ဗာန်သို့ရောက်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဘာဝိတတ္ထော၊ ပွားစေ
 အိပ်သောစိတ်ရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဗဟု သုတော၊ များသောအ
 ကြားအမြင်ရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ အဝေဝေဗ္ဗောစ၊ ရှစ်ပါးသော
 သောကဓမ္မတို့ဖြင့်မထုန်ထွင်သောသဘောရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊
 သောခေါ၊ ထိုဆရာဘည်သာသျှင်းပဇာနံ၊ ပဇာနုန္တော၊ ပရိယတ္တိပဋိဝေမဓမ္မ
 ဓမ္မကိုမိမိသိသည်ဖြစ်၍၊ သောတာဝဇာနုပနံ သူပပန္နံ၊ နားထောင်၍ကောင်း
 စွာမှတ်ခြင်းမဂ်ဖိုလ်၏ ဥပနိဿယတို့နှင့်ပြည့်စုံကုန်သော၊ ပရေ၊ သူတပါး
 ကိုကို၊ နိဗ္ဗာပယေ၊ ပရိယတ္တိပဋိဝေမအားဖြင့်နှစ်ပါးသော ဓမ္မကုန်စေမြင်
 ပေနိုင်၏၊ ယာသ္မာ၊ အကြင်ကြောင့်၊ ဥပနိဿယသမ္ပန္နာ၊ မဂ်ဖိုလ်၏ဥပနိဿယ
 နှင့်ပြည့်စုံကုန်သောသူတို့သည်၊ ပဗ္ဗိဘသေဝနေ၊ ပညာရှိကုန်ခြင်း၌၊ ဝိ

သေဝံ၊ မဂ်ဗိုလ်တရားအထူးသို့၊ ပါပုဏန္တိ၊ ရောက်ကုန်၏၊ တသ္မာ၊ ထို
 ကြောင့်၊ ဘဝေ၊ စင်စစ်၊ သဗ္ဗုရိသံ၊ ယောကျ်ားမြတ်ကို၊ ဘဇေထ၊ ဆည်း
 ကပ်ကုန်ရာ၏၊ ကိဒိသံ၊ အဘယ်သို့သော ယောကျ်ားမြတ်ကို၊ ဘဇေထ၊
 ဆည်းကပ်ကုန်ရာသနည်း၊ မေဓေဝီနဗ္ဗေ၊ ပညာရှိ သည်လည်း ဖြစ်ထ
 သော၊ ဗဟုသုတဉ္စ၊ နှစ်ပါးသောသုတ၊ ဖြင့်များသောသုတလည်းရှိထသော၊
 သဗ္ဗုရိသံ၊ ယောကျ်ားမြတ်ကို၊ ဘဇေထ၊ ဆည်းကပ်ကုန်ရာ၏၊ တာဒိသံ၊
 ထို သို့သောယောကျ်ားမြတ်ကို၊ ဘဇေမာနော၊ ဆည်းကပ်သည်ဖြစ်၍၊ ဓမ္မ
 သ၊ ထိုပညာရှိဟောအပ်သော တရား၏၊ အတ္ထံ၊ အနက်ကို၊ အညာယ၊
 သိပြီး၍၊ ပဋိပစ္စမာနော၊ ဆုံးမတိုင်းကျင့်သည်ဖြစ်၍၊ ဝိညာတဓမ္မော၊ သိအပ်
 ပြီးသော ပဋိပစ္စေမ္မရှိသော၊ သော၊ ထိုကပည့်သားသည်၊ သုခံ၊ ကိုးပါး
 အပြားရှိသောလောကုတ္တရာသုခကို၊ ထသေထ၊ ရရာ၏၊ ဣတိ၊ ဤသည်လျှင်
 အပြီး ဘည်း၊ နာထသုတ္တံ၊ နာထသုတ်ကည်း၊ ။

ဘန္တေဘဂဝါ၊ တုန်းတော်ကြီးသော မြတ်စွာဘုရား၊ ကိံ သိလော၊ အ
 ဘယ်သို့သော ဝါရိတ္တသီလရှိသော၊ ကိံ သမာစာရော၊ အဘယ်သို့သောစာ
 ရိတ္တသီလရှိသော၊ ကာနိကဗ္ဗာနိ၊ အဘယ်သို့သော ကာယကံစသည်တို့ကို၊
 ဗြူဘသံဗြူဟယန္တော၊ ဝှားစေသော နရော၊ ပုဂ္ဂိုလ်သည်၊ သမာနိဝိဇ္ဇော၊
 သာသနာ၌ အလွန်နှစ်သက် မွေ့လျော်သည်ဖြစ်၍ ကောင်းစွာ ထည်သည်၊
 အဿ၊ ဖြစ်ရာသနည်း၊ ဥတ္တမတ္ထဉ္စ၊ အချင်းခပ်သိမ်းအားဖြင့် မြတ်သောအခ
 ဟတ္တဗိုလ်သို့လည်း၊ ပါပုဏေ၊ ရောက်ရာသနည်း၊ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ ဝုဗ္ဗပစာယီ၊ ပညာဂုဏ်တို့ဖြင့် ကြီးကုန်သောသူတို့အား အရိအသေ
 ပြုလေ့ရှိသည်လည်း၊ သိ၊ သာ၊ ဖြစ်ရာ၏၊ အနုသုယကောပ၊ ထိုကြီးသောသူ
 တို့အား လာဘ်စသည်တို့ကြောင့် ဗြူစူခြင်းမရှိသည်လည်း၊ သိယာ၊ ဖြစ်ရာ
 ၍၊ ဝရုနံ၊ အထေးပြုအပ်ကုန်သော စရာဥပဇ္ဈာယ်တို့အား၊ ဒသနာယ၊ ဖူး
 မြင်ခြင်း၌၊ ကာလညှုစ၊ အခါကို သိသည်လည်း၊ အဿ၊ ဖြစ်ရာ၏၊ ဇေယိ
 တံ၊ ဟောကြားအပ်သော၊ ဓမ္မိကထံ၊ သမထဝိပဿနာနှင့်ယှဉ်သောတရား
 စကားကို၊ သုထေယျ၊ ကောင်းစွာနာရာ၏၊ ဓတညှု၊ ထိုကထာ၏ရခဲသော
 ဓတကို သိ သည်ဖြစ်၍၊ သက္ကန္တံ၊ ရှိသေစွာ၊ သုထေယျ၊ နာရာ၏၊ အညာနိ၊ တ
 ပါးကုန်သော၊ သုဘာယိကာနိ၊ တရားဂုဏ် စသည်နှင့်ယှဉ်၍ ကောင်းစွာ
 ဟောကုန်သော တရားစကားတို့ကိုလည်း၊ သက္ကန္တံ၊ ရှိသေစွာ၊ သုထေယျ၊
 ကောင်းစွာနာရာ၏၊ ကာလေန၊ ဆရာ၏ သင့်ထင့် ထျောက်ပတ်သော
 ကာလ၌၊ သကာသံ၊ မိမိ၏နေရာ၌ချင်းငြိမ်းစွာနေသည်ကို၊ သလ္လက္ခေတ္တံ၊

မှတ်၍၊ ထမ္ဘာ၊ ခက်ထန်သော အပြစ်ကိုပြုတတ်သော ဝါဟုသော မာန်ကို၊ နိဂါ
ကတ္တာ၊ ကင်းသည့်ကိုပြု၍၊ နိဝါတဂုတ္တိ၊ နိဗ္ဗာန်သို့ ဖြစ်ခြင်းရှိသည်၊
ဟုတ္တာ၊ ဖြစ်၍၊ ဂရုနံ၊ ပေရာတို့သို့၊ ဂစ္ဆေ၊ ဆည်းကပ်ရာ၏၊ အတ္တံ၊ ပါဠိ၏အ
နက်ကို ဆည်းကောင်း၊ ဓမ္မံ၊ ပါဠိကို ဆည်းကောင်း၊ သံယံ၊ ဝိသိယကို
ဆည်းကောင်း၊ ဗြဟ္မစရိယဉ္စ၊ ကြွင်းသော သာသနာတည်းဟူသော ဗြဟ္မစရိ
ယကို ဆည်းကောင်း၊ အနုဿရေစေတ၊ အောက်မှ ဆည်းကောင်းမှ ရာ၏၊
သမာစစေတ၊ ဆောက်ထည်၍ ကောင်းစွာ ကျင့်လည်းကျင့်ရာ၏၊ ဓမ္မရာ
မေစ၊ ဓမ္မထေရ်အပ်ပြီးသော သမထဝိပဿနာ ဓမ္မရှိသည်လည်းကောင်း၊
ဓမ္မရထေစ၊ သမထဝိပဿနာ ဓမ္မဖြင့် နှစ်သက်သည်လည်းကောင်း၊ ဓမ္မေ၊
သိနှစ်ပါးသော ဓမ္မ၌၊ ဝိတေစ၊ တည်သည်လည်းကောင်း၊ ဂမ္ဘဝိနိစ္ဆယညူစ၊
ဓမ္မအဆုံးအဖြတ်ကို သိသည်လည်းကောင်း၊ အဿ၊ ဖြစ်ရာ၏၊ ဓမ္မသန္ဓေ
သဝါဒံ၊ သမထဝိပဿနာ ဓမ္မကို ဖျက်တတ်သော ရာဇကထေစသော တိ
ရစ္ဆာနကထာကို၊ နေဝါစရေ၊ မပြောဟောရာ၊ တစ္ဆေ၊ သမထဝိပဿနာ
နှင့် ဖြစ်ကုန်သည်ဖြစ်၍ မှန်ကန်သော၊ သုဘာသိတေဟိ၊ ကောင်းစွာ ဟော
ကြားအပ်ကုန်သော ဓမ္မကထာတို့ဖြင့်သာလျှင်၊ နိယျာ၊ ကာထကို ကုန်စေရာ
၏၊ ဟာသဉ္စ၊ ရယ်ရှိုးခြင်းကို ဆည်းကောင်း၊ ဇပ္ပဉ္စ၊ အကျိုးမရှိသော
စကားကို ပြောခြင်းကို ဆည်းကောင်း၊ ပရိဒေဝဉ္စ၊ ဥပတိဗျသနစသည်ဖြင့်
ငိုကြွေးခြင်းကို ဆည်းကောင်း၊ ပဒေါသဉ္စ၊ ဆူးစူးခြင်းစသည်၌ ဖြစ်သော မ
သာယာခြင်းလည်းကောင်း၊ မာယာကတံ၊ ထည့်ပတ်ခြင်းမာယာကို ဆည်း
ကောင်း၊ ကုဟာနဉ္စ၊ သုံးပါးအပြားရှိသော အံ့ဝွယ်ပြုခြင်းကို ဆည်းကောင်း၊
ဝိဒ္ဓိစ၊ ပစ္စည်းတို့၌ မက်မောခြင်းကို ဆည်းကောင်း၊ မာနဉ္စ၊ မာန်ကို ဆည်း
ကောင်း၊ သာရတ္တဉ္စ၊ ဇာတိစသည်ဖြင့် ဆန့်ကြင်တက်၌ သာယာသော သူ၏
အပြစ်တည်းဟူသော ချွတ်ချယ်နှိပ်စက်ခြင်းကို ဆည်းကောင်း၊ ကတ္တ
သဉ္စ၊ ကြမ်းတမ်းသော စကားကို ဆိုခြင်းကို ဆည်းကောင်း၊ ကသာဝဉ္စ၊ ရာ
ဂစသော ဖန်ရည်ကို ဆည်းကောင်း၊ ရန္တံ၊ စလွန်စွာ တပ်မက်ခြင်းလက္ခဏာ
ရှိသော မိန်းမောခြင်းကို ဆည်းကောင်း၊ ဣမေဒေါသေ၊ ဤအပြစ်တို့ကို၊ ဟိ
တ္တာ၊ ပယ်စွန့်၍၊ ဝိတမဒေါ၊ အာရောဂျမဒေသော ကင်းသော ယစ်ခြင်းရှိ
သည်၊ ဝိတတ္ထော၊ ပျံလွင့်ခြင်းမရှိတည်ကြည် သာစိတ်ရှိသည်၊ ဟုတ္တာ၊ ဖြစ်
၍၊ စရေ၊ ကျင့်ရာ၏၊ သုဘာသိတာနိ၊ သမထဝိပဿနာနှင့် ဖြစ်ကုန်
သည်ဖြစ်၍ ကောင်းစွာ ဟောကုန်သော ကထာတို့သည်၊ ဝိညာထသာရာနိ၊
ထိုကထာတို့ကို သိကြောင်းဖြစ်သော သုတမယဉာဏ်ဟူသော အနှစ်ရှိကုန်

၏၊ သုတဉ္စ၊ ကြားနာအပ်ကုန်သော သုတမယဉ္စာဏ်သည်လည်း၊ ဝိညာဏ်
သမာဓိသာရီ၊ သမထဝိပဿနာဓမ္မတို့ကို သိအပ်ကုန်ပြီးသော သမာဓိဟူ
သော အနှစ်ရှိ၏၊ ယောနရော၊ အကြင်ပုဂ္ဂိုလ်သည်၊ သာဟသောစ၊ ရာဂအ
စရှိသည်၏အစွမ်းဖြင့်ဖြစ်၍ မစူးမစမ်း၊ ရွှင်ရှိုးခြင်းရှိသည်လည်း ကောင်း၊
ပမတ္တောစ၊ ကုသိုလ်တရားတို့ကို ပွားစေခြင်းငှါ မပြတ်ပြုခြင်းနှင့်မေ့ထော့
ခြင်းရှိသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုသူအား၊ ပညာစ၊
ကောင်းစွာဟောအပ်သော ကထာကိုသိသော ပညာသည်လည်းကောင်း၊
သုတဉ္စ၊ ဟောကြားအပ်သော သုတသည်လည်းကောင်း၊ နဝဗ္ဗတိ၊ မပွား၊
အရိယပဒဝဒိယေ၊ သုရားတို့သည် ဟောကြားအပ်ပြီးထသော၊ ဓမ္မေ၊ သမ
ထဝိပဿနာတရား၌၊ ယော၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ ဓတောစ၊ မွေ့ထောင်ကုန်
သည်ဖြစ်၍ မမေ့မထော့မပြတ်ပြုထေ့မှီကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်
၏၊ စသောစ၊ သေးပါးသောဝစီသုစရိုက်ဖြင့်လည်းကောင်း၊ မနဿာစ၊ သုံး
ပါးသော မနောသုစရိုက်ဖြင့်လည်းကောင်း၊ ကဗ္ဗုနာစ၊ သုံးပါးသောကာယ
ကံဖြင့်လည်းကောင်း၊ အနုတ္တရာစ၊ ကြွင်းသောသတ္တဝါတို့နှင့်မတူထူးမြတ်
ကုန်သည်လည်းကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တေ၊ ထိုပုဂ္ဂိုလ်တို့သည်၊
သန္တိသော၊ ရုက္ခသမာဓိသတ္တိတာ၊ နိဗ္ဗာန်၌ကောင်းစွာ မွေ့ထောင်နှစ်သက်
သောသူ၏ အဖြစ်လည်းဟူသော မဂ်ပညာမဂ်နှင့်သမ္ပယုတ် ဖြစ်သောသ
မာဓိ၌ကောင်းစွာ တည်ကုန်သည် ဖြစ်၍၊ သုတဿစ၊ ကောင်းစွာ ဟော
ကြားအပ်သော မဗ္ဗကထာလည်းဟူသော သုတ၏ လည်းကောင်း၊ ပညာယ
စ၊ ထိုဓမ္မကိုသိသော ပညာ၏ လည်းကောင်း၊ သာရီ၊ အနှစ်ဖြစ်သော အရ
ဟတ္တဒိုလ်ကို၊ အတ္တဂူအဓိဝတာ၊ ရကုန်၏၊ ဣတိ၊ ဤသည်လျှင်အပြီးလည်း၊
ကိံ သိယသုတ္တံ၊ ကိံ သိယသုတ်တည်း။ ။

☰

ဘိက္ခဝေ၊ ရဟန်းတို့၊ တုမှေ၊ သင်တို့သည်၊ ဥဋ္ဌဟထ၊ ပျင်းရိသောအဖြစ်
တည်းဟူသော နေရာမှထကုန်သော၊ နိသီဒထ၊ ထက်ဝတ်ခွေ၍ ကမ္မဋ္ဌာန်း
စီးပြုံးရာ၌ထိုင်ကြကုန်သော၊ ဝေါတုမှာကံ၊ နိဗ္ဗာန်အကျိုးငှါ ရဟန်းပြုကုန်
သောသင်တို့အား၊ သုဝိတေန၊ အိပ်သဖြင့်၊ ကောအတ္ထော၊ အဘယ်အကျိုးရှိ
အံ့နည်း၊ ဟိ၊ သင့်စွာအာတုများ၊ ကိံထေသာဟူသော အနာတို့ဖြင့်ကျင်နာကုန်
သော၊ သလ္လဝိဒ္ဓါနုရုပ္ပတံ၊ ရောဂအစရှိကုန်သော ဖြားပြောင့်တို့ဖြင့် စိတ်တွင်း
သို့ဝင်၍ စူးဝင်အပ်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော၊ ဝေါ၊ သင်တို့၏၊
နိဗ္ဗါ၊ အိပ်မေ့ခြင်းသည်၊ ကာ၊ အဘယ်အကျိုးရှိအံ့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
တဿာနိဗ္ဗိယ၊ ထိုအိပ်ခြင်း၏ အန္တကိရိယတ္ထံ၊ အသုံးကို ပြုခြင်းငှါ၊ ဥဋ္ဌဟ

ထ၊ပျင်းရိသေခံ အဖြက်တည်းဟူသော နေရာမှထကုန်လော့၊ နိဝိဒထ၊ ကမ္မ
 ဋ္ဌာန်းစီးဖြန်းခြင်းတည်းဟူသော နေရာ၌ထိုင်ကုန်လော့၊ သန္တိယော၊ နိဗ္ဗာန်
 အကျိုးငှါ၊ ဒဋ္ဌံ၊ ပြင်းစွာ၊ သိက္ခထ၊ ကျင့်ကုန်လော့၊ ကာရဏံ၊ အကြောင်း
 ကား၊ ကံ အဘယ်နည်း၊ ပမတ္တော၊ မေ့လျော့ကုန်သော၊ ဝေါ၊ သင်တို့ကို၊
 ဧဘေ၊ ဤရဟန်းတို့သည်၊ ပမတ္တာ၊ မေ့လျော့ကုန်၏၊ ဣတိ၊ ဤသို့၊ ဝိညာယ၊
 သိ၍၊ မစ္စ၊ ရာဇာ၊ သေမင်းတည်းဟူသော မစ္စ၊ မာရ်သည်၊ ဝသ၊ နဂေ၊ မိမိအ
 လိုသို့လိုက်စေသည်တို့ကို၊ ကတ္တာ၊ ပြု၍၊ မာအမောဟိတ္ထ၊ မရိက်စေထင့်၊
 မောဟေယျ၊ ရိက်ရာ၏၊ တသ္မာ၊ ထိုကြောင့်၊ သိက္ခထ၊ ကျင့်ကြကုန်လော့၊
 သိက္ခဘေ၊ ရဟန်းတို့၊ ယာယ၊ အကြင်တဏှာဖြင့်၊ ဒေဝါဝ၊ နတ်တို့သည်
 ထည်းကောင်း၊ မနုဿာစ၊ လူတို့သည်ထည်းကောင်း၊ ဝိတာစ၊ ဗြဟ္မာတို့
 သည်ထည်းကောင်း၊ အတ္တိကာ၊ ရူပါရုံစသည့်တို့ကိုအလိုရှိကုန်သည်ဖြစ်၍၊
 တိဋ္ဌန္တိ၊ ထည့်ကုန်၏၊ ဝိသတ္တိကံ၊ အထူးထူးသော အာရုံတို့၌ ငြိတတ်သော၊
 ဧဝံ၊ ဤသဘောတို့၌ ထပ်သောတဏှာကို၊ တုမှေ၊ သင်တို့သည်၊ ထရ
 ထ၊ လွန်ကုန်လော့၊ တုမှာကံ၊ လွန်ကုန်သော သင်တို့အား၊ ဝေ၊ စင်စစ်၊
 ခဏော၊ ဤရဟန်းတရားကိုပြုသော ခဏသည်၊ မာဥပစ္စဂါ၊ မလွန်စေထင့်၊
 ဟိ၊ ထိုစကားသင့်စွာ၊ ခဏာတိတာ၊ ခဏလွန်ကုန်သော သူတို့သည်၊ နိရယ
 ရှိ၊ အပါယ်လေးပါး၌၊ သမပ္ပိယာ၊ နုက္ခဖြင့်နှိပ်စက်အပ်ကုန်သည်ဖြစ်၍၊ သော
 စန္တိ၊ စိုးရိမ်ရကုန်၏၊ သိက္ခဝေ၊ ရဟန်းတို့၊ ပမာဒေါ၊ သတိကင်းခြင်း
 တည်းဟူသော မေ့လျော့ခြင်းသည်၊ ရဇော၊ စိတ်ကိညစ်ညူးစေသောသဘော
 စသောမြို့သည်၊ ဟောဟိ၊ ဖြစ်၏၊ ပမဒါ၊ မေ့လျော့ခြင်းကြောင့်၊ ပမာဒါနု
 တိတော၊ မေ့လျော့ခြင်းသို့ အစဉ်ကျသော အဆင့်အဆင့်သို့ရောက်သော
 ကြီးစွာသော မေ့လျော့ခြင်းသည်ထည်း၊ ရဇော၊ ကြီးသော မြို့သည်၊ ဟော
 တိ၊ ဖြစ်၏၊ ယသ္မာ၊ အကြင်ကြောင့်၊ သဗ္ဗဒါဝိ၊ အခါခပ်သိမ်းထည်း၊ သော၊
 ထိုပမာဒသည်၊ ရဇော၊ မြို့အညစ်အကြေးသည်၊ ဟောဟိ၊ ဖြစ်၏၊ ထသ္မာ၊ ထို
 ကြောင့်၊ အပ္ပမာဒေန၊ မမေ့လျော့ခြင်းဖြင့်ထည်းကောင်း၊ ဝိဇ္ဇာယစ၊ အသာ
 ဝက္ခယဥာဏ်ဖြင့်ထည်းကောင်း၊ ပဏ္ဍိတော၊ ပညာရှိသော၊ ကုလပုတ္တော၊
 အမျိုးကောင်းသားသည်၊ အတ္တနော၊ မိမိ၏၊ သဋ္ဌံ၊ ရာဂစသောငါးပါးသော
 မြားဖြောင့်ကို၊ အပ္ပဋေဋ္ဌဥဒ္ဓေ၊ နှုတ်ရာ၏၊ ဣတိ၊ ဤသည်ထျှင် အပြီးတည်း၊
 ဥဋ္ဌဟထသုတ္တံ၊ ဥဋ္ဌဟထသုတ်တည်း။ ။

ရာဟုလ၊ ရာဟုထာ၊ ကမ္ပိ၊ အသို့နည်း၊ တံ၊ သင်သည်၊ အဘိဏ္ဍာသံဝါသာ၊
 မပြတ်ပေါင်းထော်ခြင်းကြောင့်၊ ပဏ္ဍိတံ၊ ပညာရှိကို၊ နာဝဇာသိ၊ ဇာတိအစ

ရှိသည် ဘို့တွင်တပါးပါးဖြင့် မထိမဲ့မြင်မပြုဘဲရှိပါ၏ လော၊ မနုဿနံ၊ လူ
 တို့အား၊ ဩက္ကာခါရော၊ ဥာဏ်ဟူသော ဆီးမီးခမ္မဒေသနာဟူသော ဆီးမီးကို
 ငြိထွန်းပေတတ်ထသော၊ ကိဗ္ဗိ၊ တရံတယယာဂံသော၊ မဏ္ဍိတော၊ ပညာရှိ
 ကို၊ ဟယာ၊ သင်သည်၊ အပပိတော၊ အရိုအသေပူဇော်အပ်ပြီ၊ ဣတိ၊ ဤသို့၊
 သာရိပုတ္တံ၊ သာရိပုတ္တရာကို၊ သန္ဓာယ၊ ရည်၍၊ အဘာသိ ဆိုပြီ၊ ဘဝဝါ
 သုန်းတော်ကြီးသော မြတ်စွာထူး၊ အယံ၊ အကျွန်ုပ်သည်၊ အဘိဏ္ဍသံဝါ
 သာ၊ မပြတ်ပေါင်းတော်ခြင်းကြောင့်၊ ပဏ္ဍိတံ၊ ပညာရှိကို၊ နအာဇောနာမိ၊
 အမျိုးစသော အားဖြင့်မထိမဲ့မြင်မပြုပါ၊ မနုဿနံ၊ လူတို့အား၊ ဩက္ကာခါ
 ရော၊ ဥာဏ်ဟူသော ဆီးမီးခမ္မဒေသနာဟူသော ဆီးမီးကို ငြိထွန်းပေ
 တတ်သော၊ ပဏ္ဍိတော၊ ပညာရှိကို၊ မယာ၊ အကျွန်ုပ်သည်၊ နိစ္စံ၊ အမြီး၊ အပပိ
 တော၊ အရိုအသေပူဇော်အပ်ပြီ၊ ရာဟုလ၊ ရာဟုလာ၊ တံ၊ သင်သည်၊
 ဝိယဉ္ဇပေချစ်အပ်သာယာအပ်သော သဘောရှိကုန်သော၊ မနောရုဗ္ဗေ၊ နှလုံး
 ဗ္ဗေ၊ လျော်သွယ်ရှိကုန်သော၊ ပဉ္စကာမဂုဏေ၊ ငါးပါးသော ကာမဂုဏ်တို့
 ကို၊ ဟိတွာ၊ စွန့်၍၊ သဒ္ဓါယ၊ သဒ္ဓါဖြင့်၊ စာရာ၊ အိပ်မှ၊ နက္ခမ္မ၊ ထွက်ပြီး၍၊
 ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏၊ အန္တကရော၊ အဆုံးကိုပြုသည်၊ ဘဝ၊ ဖြစ်လော၊ ရာ
 ဟုလ၊ ရာဟုလာ၊ တံ၊ သင်သည်၊ ဝိတ္တေကဏ္ဍာဏေ၊ သိလစသည်တို့ဖြင့်လွန်
 ကုန်သော အဆွေခင်ပွန်းကောင်းတို့ကို၊ ဘဇသု၊ ဆည်းကပ်လေလော၊
 ပန္နိ၊ ဝေးသော၊ ဝိဝိတ္တံ၊ လူတို့ဖြင့်မမြှုပ်သည်ဖြစ်၍ ဆိတ်ငြိမ်ထသော၊ အပ္ပ
 နိစောသံ၊ ပြည်ရွာကြွေးကြော်သံကင်းထသော၊ သေနာသနဉ္စ၊ ကျောင်း
 အိပ်ရာနေရာသို့လည်း။ ဘဇသု၊ ကပ်လေလော၊ ဘောဇနေ၊ ဆွမ်းစသော
 အာဟာရန္တံ၊ မတ္တညုစ၊ ခံမြင်သုံးဆောင်ခြင်း၌ အတိုင်းအရှည်ကို သိသည်
 လည်း၊ ဟောဟိ၊ ဖြစ်လော၊ ရာဟုလ၊ ရာဟုလာ၊ တံ၊ သင်သည်၊ ဝိဝေစ
 သင်္ကန်း၌လည်းကောင်း၊ ဝိဏ္ဏပါဓတစ၊ ဆွမ်း၌လည်းကောင်း၊ ပဉ္စယေစ၊
 ဆေး၌လည်းကောင်း၊ သေနာသနေမ၊ ကျောင်း၌လည်းကောင်း၊ ဇေတေသု၊ ဤ
 လေးပါးတို့၌၊ တဏှံ၊ တဏှာကို၊ မာကာသိ၊ မပြုဆင့်၊ ဇဝံသတော၊ ဤသို့တ
 ဏှာကိုမပြုစေမူ၍ နေသည်ရှိသော်၊ ပုန၊ တတန်၊ ဣဇံလောကံ၊ ဤလောက
 သို့၊ မာဂမိ၊ မရောံဆတ္တံ။ ရာဟုလ၊ ရာဟုလာ၊ တံ၊ သင်သည်၊ ပါတိမောက္ခ
 သို့၊ ပါတိမောက္ခသိလန္တံ၊ သံဝုတော၊ ကောင်းစွာစောင့်သည်၊ ဘဝ၊ ဖြစ်လော
 ပဉ္စသု၊ ငါးပါးကုန်သော၊ ဣန္ဒြိယေသုစ၊ စက္ခုစသော ဣန္ဒြေတို့၌လည်း၊ သံ
 ဝုတော၊ ကောင်းစွာစောင့်သည်၊ ဘဝ၊ ဖြစ်လော၊ သိလေ၊ သိလေထေးပါး၌၊
 ပတိဗ္ဗိသာ၊ တည်သော၊ ထေ၊ သင်အား၊ ကာယဂတာ၊ လေးပါးသော စာတုဝ

၀၀၀

ဝတ္ထာနိဿယပေါင်းသော သမ္ပဗညအာနာပါနသတိပဋိကုလသညာ စသောအ
 ပြားရှိသော ကာယဗျဉ်အာရုံရှိသော၊ သတိ၊ သတိသည်၊ အတ္ထု၊ ဖြစ်သ
 တည်း၊ နိဗ္ဗိဒါဗဟုထော၊ သံသရာ ဝုဋ်နှံ့ငြိငွေဆန်ကျင်ခြင်းများသည်၊ ဘဝ၊
 ဖြစ်ထော၊ သုတံ၊ တင့်တယ်ထသော၊ ရာဂုပသဗ္ဗိတံ၊ ရာဂနှင့်စပ်ထ
 သော၊ နိမိတ္တံ၊ ရာဂတည်ခြင်းငှါထိုက်သော သုတနိမိတ်ကို၊ ပရိဝဇ္ဇေဟိ၊
 ကြဉ်ထော၊ ကေဂ္ဂံ၊ ဥပစာဝေဝမာမိဖြင့် တည်ကြည်သည်ကို၊ သုသမာဟိ
 တံ၊ အပ္ပနာသမာမိဖြင့်ကောင်းစွာတည်သည်ကို၊ ကတော၊ ပြု၍၊ မိတ္တံ၊ မိတ်ကို၊
 အသုဘာယ၊ အသုဘ၌၊ ဘာဝေဟိ၊ ပွားစေထော၊ အနိမိတ္တဗ္ဗ၊ နိဗ္ဗိ
 ဒိတ်မှကင်းသော အနိမိတ္တဝိပဿနာကိုလည်း၊ ထာဝေဟိ၊ ပွားစေထော၊ ဣ
 မာယဘာဝနာယ၊ ဤအနိမိတ္တဘာဝနာဖြင့်၊ မာနာနုသယံ၊ မာနာနုသယ ကို၊
 ဥဇ္ဇဟ၊ စွန့်ထော၊ တတော၊ မာနာတိ သမယာ၊ ထိုသို့မာန်ကိုပယ်ခြင်းကြောင့်
 ဥပသန္တော၊ ခပ်သိမ်းသောပူပန်ခြင်းငြိမ်းသည်ဖြစ်၍၊ စရိသယထိ၊ အနုပါဒိ
 ဝေပသနိဗ္ဗာန်ခတ်တိုင်အောင် ပထသမာပတ်တည်းဟူသော ဝိဟာ၊ ဖြင့်
 နေရသတ္တံ၊ ဣတိ၊ ဤသို့၊ ဣတ္ထံသုဒ္ဓံ၊ ဤသို့ပင်လျှင်၊ တဂေါ၊ မြတ်စွာထုရား
 သည်၊ အာယသ္မန္တံ၊ ရာဟုလံ၊ အရှင်ရာဟုလံကို၊ ဣမာဂါထာဟိ၊ ဤဂါထာ
 တို့ဖြင့်၊ အဘိဏ္ဍံ၊ မပြတ်၊ ဩဝဒတိ၊ ဆုံးမတော်မူ၏၊ ဣတိ၊ ဤသည်လျှင်အ
 ပြီးတည်း၊ ရာဟုလသုတ္တံ၊ ရာဟုလသုတ်တည်း။

တန္တော၊ အရှင်ကဿပ၊ ဣဒံသုတ္တံ၊ ဤနိဂြောဓ ကပ္ပသုတ်ကို၊ မေမ
 ယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ တဂဝတော၊ မြတ်စွာထုရား၏၊ သန္တိ ကာ၊ အ
 ထံတော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံ၊ သုတံ၊ အဘယ်သို့ကြား
 လိုက်ရသနည်း၊ ကေံ၊ တပါးသော၊ သမယံ၊ အခါ၌၊ တဂဝါ၊ မြတ်စွာထုရား
 သည်၊ အာဇ္ဇဝိယံ၊ အဇ္ဇဝိပြည်၌၊ အဂ္ဂါဇ္ဇဝေဝေတိယေ၊ အဂ္ဂါဇ္ဇဝေဝေတိ၌၊ ဝိဟာ၊ ရှေ့
 တိ၊ နေကော်မူ၏၊ တေနခေါပနသမဟေန၊ ထိုအခါ၌၊ အာယသ္မာတောဝံဂိ
 သဿ၊ အရှင်ဝံဂိ သ၏၊ ဥပဇ္ဈာယော ဥပဇ္ဈာယ်ဖြစ်သော၊ နိဂြောဓကပ္ပေါ
 နာမ၊ နိဂြောဓကပ္ပအမည်ရှိသော၊ ထေရော၊ မထေရ်သည်၊ အဂ္ဂါဇ္ဇဝေဝေ
 တိယေ၊ အဂ္ဂါဇ္ဇဝေဝေတိ၌၊ အပိရုပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြု၍ မကြာမြင့်
 သေးသည်၊ ဟောတိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ ရဟောဂတဿ၊ ခတ်ငြိမ်
 ရာသို့ ကပ်သည်ဖြစ်၍၊ ပရိ၊ ပရိနိဗ္ဗာနဿ၊ ထေယျာဂံတည်း၊ ကိန်းသော၊ အာ
 ယထ္ထာတောဝံဂိသဿ၊ အရှင်ဝံဂိသအား၊ ဝေံ၊ ဤသို့၊ စေတသော၊ မိတ်၏၊
 ပရိဝိတက္ကော၊ အကြံသည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ ကိံ ဥဒပါဒိ၊ အဘယ်သို့
 ထင်ရှားဖြစ်သနည်း၊ မေ၊ ဝါ၏၊ ဥပဇ္ဈာယော၊ ဥပဇ္ဈာယ်သည်၊ ပရိနိဗ္ဗုတော

ခေါပရိနိဗ္ဗာန်ပြုလေပြီလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ နောပရိနိဗ္ဗာတောခေါ၊ ပ
ရိနိဗ္ဗာန်မပြုသေးသလော၊ ဣတိ၊ ဤသို့၊ ဥဒါဟိ၊ ထင်ရှားဖြစ်၏၊ အထခေါ၊ ထို
အခါ၌၊ အာယသ္မာဝံဂိသော၊ အရှင်ဝံဂိ သသည်၊ သာယန သမယံ၊ ညချမ်းအ
ခါ၌၊ ပဋိ သတ္တိနာ၊ ကယောကံထည်းကိန်းရာမှ၊ ဝုဋ္ဌိတော၊ ထထတ်၍၊ ယေန၊
အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထို
မြတ်စွာထုရား၊ ရှိတော်မူရာအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏၊ ဥပသကံမိ
တွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာ
ရှိခိုးပြီး၍၊ ဧကမန္တံ၊ သင့်တင့်ထွောက်ပတ်သောအရပ်၌၊ နိဝိမိ၊ ထိုင်နေ၏၊
ဧကမန္တံ၊ သင့်တင့်ထွောက်ပတ်သောအရပ်၌၊ နိဝိန္ဒောခေါ၊ ထိုင်နေပြီးသော၊
အာယသ္မာဝံဂိသော၊ အရှင်ဝံဂိ သသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝ
စနံ၊ ဤစကားကို၊ အဂေါစ၊ ဝျှော့၏၊ ကိံ အဂေါစ၊ အဘယ်သို့ ဝျှော့သနည်း
ဘန္တံ၊ မြတ်စွာထုရား၊ ဣဝ၊ ဤရပ်၌၊ နေ ဘဂဝကဿ၊ ဆိတ်ငြိမ်ရာအရပ်သို့
ကပ်သည်ဖြစ်၍၊ ပဋိသတ္တိနာ၊ ကယောကံထည်းကိန်းသော၊ မယံ၊ အကျွန်ုပ်
အား၊ ဝေ၊ ဤသို့၊ စေတသော၊ စိတ်၏၊ ပရိဘုဂ္ဂော၊ အကြံသည်၊ ဥဒါဟိ၊
ထင်ရှားဖြစ်၏၊ ကိံ ဥဒါဟိ၊ အဘယ်သို့ ထင်ရှားဖြစ်သနည်း၊ မေ၊ ငါ၏၊
ဥပဗ္ဗာသော၊ ဥပဗ္ဗာယ်သည်၊ ပရိနိဗ္ဗာတောခေါ၊ ပရိနိဗ္ဗာန်ပြုလေပြီလော၊
ဥဒါဟု၊ ထိုသို့မဟုတ်မှ၍၊ နောပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်မပြုသေးသလော၊
ဣတိ၊ ဤသို့၊ ဥဒါဟိ၊ ထင်ရှားဖြစ်၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ ဝျှောက်၏၊ အထ
ခေါ၊ ထိုအခါ၌၊ အာယသ္မာဝံဂိသော၊ အရှင်ဝံဂိ သသည်၊ အာသနာ၊ နေရာမှ၊
ဥဗ္ဗာယ၊ ထ၍၊ ဧကံသံဧကတ္ထိံ၊ အံသေ၊ ထက်ဝဲတဘက်ပန်းထက်၌၊ စီဝရံ၊
သကိန်းကို၊ ကတွာ၊ တင်သည်ကိုပြု၍၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်
စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုထုရားရှိတော်မူရာအရပ်သို့၊
အဗ္ဗုထိံ၊ ထက်အုပ်ကို၊ ပဏာမေတွာ၊ ညွတ်စေ၍၊ ဘဂဝန္တံ၊ မြတ်စွာထုရား
ကို၊ ဂါထာယ၊ ဝါထာဖြင့်၊ အဗ္ဗုဘာသိ၊ နားတော်ဝျှောက်၏၊ ကိံ အဗ္ဗုဘာ
သိ၊ အဘယ်သို့နားတော်ဝျှောက်သနည်း၊ တဂဝတာ၊ ထုန်းတော်ကြီးသော
မြတ်စွာထုရား၊ သတ္တဝရံ၊ ထုနုတ်တို့၏ ဆရာဖြစ်လေသော၊ အနောမပညံ၊ မ
ယုတ်သော ပညာရှိလေသော၊ တံ၊ အရှင်ထုရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝု
ဗ္ဗာမိ၊ မေးသျှောက်၏၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ ဗိဇ္ဇဝဓမ္မေ၊
မျက်မှောက်သော ကိုယ်၏အဖြစ်၌ သာလျှင်၊ ဝိစိကိစ္ဆာနံ၊ သို့သောသို့ထော
ဟုတွေးတောယုံမှားခြင်းတို့ကို၊ ခေတွာ၊ ဖြတ်၍၊ အဂ္ဂါဇ္ဇဝေ၊ အဂ္ဂါဇ္ဇဝစေတီ
အရပ်၌၊ ကာထမကာသိ၊ ရတေ၏၊ ဥာတော၊ ထင်ရှားရှိ၏၊ ယသသိ၊ မြတ်



သော လာဘ်အခြံအရံရှိ၏။ အထိနဗ္ဗတက္ကော၊ မပူမလောဝင်ငြိမ်းပြီးသော၊
စိတ်ရှိ၏။ ဘာဝဂါထုန်းထောင်ကြီးသောမြတ်စွာဘုရား၊ ဗြာဟ္မဏသ၊
ပုဏ္ဏားမျိုးဖြစ်ထသော၊ တသလထိက္ခယော၊ ထိုရဟန်း၏နာမ်အမည်ကို၊ နိ
ဂြောဓကပ္ပောဇ္ဇတိ၊ နိဂြောဓကပ္ပဟူ၍၊ တယော၊ အရှင်ဘုရားသည်၊ ကတံ၊ ပြု
အပ်ပြီ၊ ဒဗ္ဗဓမ္မဒသိ၊ ကွယ်ပြီး၍ ပျက်စီးခြင်းမရှိမတုန်မထွင်မြဲဖြစ်သောသ
ဘောရှိသည်ဖြစ်၍ဒဗ္ဗဓမ္မဟုဆိုအပ်သောနိဗ္ဗာန်ကို မြင်စေဘိမူပြီးသောဘု
ရားရှင်၊ မုတုပေက္ခော၊ နိဗ္ဗာန်တည်းဟူသောစိမုတ္တိကို ထောင်တည်ဖြစ်
၍၊ အာရဒ္ဓဝိဒိယော၊ အားထုတ်ပြီးသော စိရိယရှိသော၊ လောဘိက္ခ၊ ထိုနိ
ဂြောဓကပ္ပရဟန်းသည်၊ တံ၊ အရှင်ဘုရားကို၊ နမသံနမသန္တော၊ ရှိခိုး
သည်ဖြစ်၍၊ အစရိ၊ ကျင့်ပြီ။ ဘာကျ၊ သာဏီဝင်မင်းမျိုးဖြစ်ထသော၊ သ
မန္တစက္ခု၊ ထက်ဝန်းကွင်မှအကြွင်းမဲ့မြင်သောသဗ္ဗညုတညောင်ရှိသောအ
ရှင်ဘုရား၊ သဗ္ဗမယံဝိ၊ အလုံးစုံကျန်သော အကျွန်ုပ်တို့သည်လည်း၊ တံသာ
ဏံ၊ ထိုနိဂြောဓကပ္ပအမည်ရှိသောအရှင်ဘုရား၏သာဓကကို၊ အညပတံ၊
သိခြင်းငှါ၊ ဣန္ဒြိယမာဇေယိရှိတုန်၏၊ နော၊ အကျွန်ုပ်တို့၏၊ သောတံ၊ ငါးပါးသော
သောတဏှန္တေတို့သည်၊ သဝနာယ၊ ထိုပြုသောနာ၏အဖြေကိုနာခြင်းငှါ၊ သ
မပဋိတာ၊ ကောင်းစွာနှလုံးသွင်းသည်ကို ပြု၍တည်တုန်၏၊ တုဝံ၊ အရှင်ဘု
ရားသည်၊ နော၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာတည်း၊ တွံ၊ အရှင်သည်၊ အနုတ္တ
ရော၊ အတုမရှိသောသူသည်၊ အထိ၊ ဖြစ်၏။ ဘုရိပည၊ မြေကြီးအထုနှင့်တူ
သော၊ ပညာရှိသောအရှင်ဘုရား၊ နော၊ အကျွန်ုပ်တို့၏၊ ဝိစိကိန္တ၊ ပရိနိဗ္ဗာန်
ပြု၏ထောမပြုထောဟူသောယုမှားခြင်းနှလုံးအကြံကို၊ သိန္ဓေထ၊ ဖြတ်စေဘိ
မူထော၊ ဧတံဗြာဟ္မဏံ၊ ဤဗြာဟ္မဏအမျိုးဖြစ်သော ကပ္ပရဟန်းကို၊ ပရိနိဗ္ဗ
တံ၊ ပရိနိဗ္ဗာန်ပြုသည်ကို၊ မေ၊ အကျွန်ုပ်အား၊ ဗြဟ္မိ၊ ဟောတော်မူသော၊ တံ
ဗြာဟ္မဏံ၊ ထိုပုဏ္ဏားမျိုးကပ္ပရဟန်းကို၊ ပရိနိဗ္ဗတံ၊ ပရိနိဗ္ဗာန်ပြုခြင်းကို၊ ဝေဓ
ယ၊ ကြားတော်မူသော၊ သဟဿနေက္ကော၊ တထောင်သော မျက်စိအမြင်ရှိ
သော၊ သက္ကော၊ သိကြားမင်းသည်၊ ဝေပါနံ၊ နတ်တို့၏၊ မဇ္ဈေ၊ အလယ်၌၊ ဘာ
သတိဇ္ဇဝ၊ ခြေဆိုသကဲ့သို့၊ သမန္တစက္ခု၊ သဗ္ဗညုသခင်ဘုရားရှင်၊ တွံ၊ အ
ရှင်ဘုရားသည်၊ နော၊ အကျွန်ုပ်တို့၏၊ မဇ္ဈေ၊ အလယ်၌၊ ဘာသ၊ ပြောဟော
တော်မူသော၊ ဣဝ၊ ဤခန္ဓာဟူသောသောက၌၊ ယေကေစိ၊ ခပ်ထိမ်းတုန်
သော၊ ဝန္တာ၊ အတိဇ္ဈာအစရှိတုန်သောဝန္တာတို့သည်၊ မောဟမဂ္ဂါစ၊ မော
ဟ၏ အကြောင်းခရီးတို့သည်လည်းကောင်း၊ အညာဏပက္ခာစ၊ မထိခြင်း
၏အသင်း အပင်းတို့ သည်လည်းကောင်း၊ ဝိစိကိန္တဌာနာစ၊ ဝိစိကိန္တာ

ဤသည်မှာ ဘို သည်လည်းကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ထေသာဓမ္မ၊
 ထိုအထုံးစုံကုန်သော ဝန္တတို့သည်၊ တထာဂတံ၊ သာခြင်း ကောင်းတော်
 မူသောဘုရားသို့ပေတွာ၊ ရောက်ကုန်၍၊ နဘဝန္တိ၊ မဖြစ်ကုန်၊ နိကာ
 ရဏာ၊ အဘယ်အကြောင်းကြောင့်နည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဧတံ၊
 ဤဝန္တ တို့ကို ဖျောက်ဖျတ်သော ဘုရားတည်း ဟူသော စက္ခုသည်၊
 နာနံ၊ သတ္တဝါတို့၏၊ ပရမံစက္ခု၊ မြတ်သောစက္ခုတည်း၊ တသ္မာ၊ ထိုကြောင့်
 နဘဝန္တိ၊ မဖြစ်ကုန်၊ ။ ဟိ၊ သင့်စွ၊ ပါတော၊ ထေသည်၊ အပ္ပဗ္ဗာနံ၊ တစ်နက်
 သောတိမ်ကို၊ နောစေဝိဟနေ၊ အကတ်၍မပျောက်ထွင့်အံ့၊ နိဂုတော၊ တိမ်
 ဖြင့်ဖုံးထွင်းအပ်သော၊ ထေကော၊ ထေကသည်၊ တမောဝ၊ မိုက်သည်သာ
 သျှင်၊ အသယထာ၊ ဖြစ်ရာသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဇာတု၊ စင်စစ်၊ ဖြင့်၊ ဝရိ
 သော၊ ဘုရားတည်းဟူသော ယောကျ်ားသည်၊ နိထေသေ၊ နိထေသာ
 တို့ကို၊ နောစေဝိဟနေ၊ အကတ်၍သတ်ဖြတ်အံ့၊ နိဂုတော၊ မောဟဖြင့်ဖုံး
 ထွင်းအပ်သည်ဖြစ်၍၊ သဗ္ဗဇောကော၊ အထုံးစုံသောသတ္တဇောကသည်၊
 တမောဝ၊ မိုက်သည်သာသျှင်၊ အသယ၊ ဖြစ်ရာ၏၊ ဣတရာ၊ ဘုရားမှတစ်ပါးကုန်
 သော ။ ဇောဘိမန္တောဝိ၊ ပညာဟူသောအရောင်ဖြင့်ထွန်းပခြင်းရှိကုန်သော
 သာရိပုတ္တရာအစရှိကုန်သောသူတို့သည်လည်း၊ နတပေယျံ၊ မထွန်းပနိုင်
 ကုန်ရာ၊ ။ ဝိရာစ၊ ပညာရှိကုန်သောယောကျ်ားတို့သည်လည်း၊ ပဇ္ဇောတ
 ကရာ၊ ပညာဟူသော အရောင်အဆင်းကိုပြုထက်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်
 ကုန်၏၊ တံ ကသ္မာ၊ ထိုကြောင့်၊ ဝိရု၊ ကြီးမြတ်သောဝိရိယရှိသောဘုရားမြတ်၊
 အဘိ၊ အကျွန်ုပ်သည်၊ တံ၊ အရှင်ဘုရားကို၊ နာထေဝ၊ ထိုဝိရုပဇ္ဇောတဟူ၍
 သာသျှင်၊ မညော၊ အောက်မေ့၏ဟိ၊ သင့်စွ၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဝိပသိ
 နံ၊ အထုံးစုံကုန်သောဘုရားတို့ကို အထူးအားဖြင့် မဖောက်မပြန်အမှန်မြင်
 သတ်သောအရှင်ဘုရားကို၊ ဇာနံဇာနန္တော၊ သိကုန်သည်ဖြစ်၍ သာသျှင်၊
 ဥပါဂမဓာ၊ အနီးသို့လာကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ပရိသာသု၊ ပရိသတ်
 တို့၌၊ နော၊ အကျွန်ုပ်တို့အား၊ ကပ္ပံ၊ နိဂြောဓကပ္ပမထေရ်ကို၊ အာဝိကရော
 ဟိ၊ ထင်ရှားပြီးတော်မူသော၊ ။ ဝဂ္ဂု၊ သာယာနှစ် သက်တွယ်သောအသံ
 ရှိတော်မူသောအရှင်ဘုရား၊ ဟံ၊ အရှင်ဘုရားသည်၊ ဝိပ္ပံ၊ သျှင်စွာမကြော၊
 ဝဂ္ဂု၊ သာယာနှစ်သက်တွယ်သော၊ ဝိရံ၊ စကားတော်ကို၊ ဇေယ၊ မြွက်
 တော်မူပါလော့၊ ဟံသေ ။ ရွှေမင်းသာသည်၊ ဝိဝံ၊ ထည်ကို၊ ပဂ္ဂပ္ပာ၊ မြောက်
 ၍၊ သဏိကံ၊ ဖြေညှင်းစွာသော၊ ဝဂ္ဂု၊ သာယာနှစ်သက်တွယ်သော၊ ဝိရံ၊
 အသံကို၊ နိဂုဇေတိန္ဒူပ၊ ကျူးရင့်သကဲ့သို့၊ သုဝိကပ္ပိတေန၊ ကောင်း

၂၈

စွာပြုပြင်အပ်ပြီးသော၊ မိရသရေန၊ ထုံသောအသံဖြင့်၊ နိရေယ၊ ကျူးရင့်
 တော်မူသော၊ သဗ္ဗေဝ၊ အလုံးစုံဖြစ်ကုန်သော၊ တေမယံ၊ ထိုငါတို့သည်၊
 ဥဇုဂဏာ၊ မပျံလွင့်သောပိတ်ရှိကုန်သည်ဖြစ်ကုန်၍၊ တဝ၊ အရှင်ထူးများ၏၊
 နိက္ခဏိတံ၊ မြွက်သောအသံတော်ကို၊ သုဏောမ၊ နာပါကုန်အံ့၊ အသေ
 သံ၊ အကြွင်းမရှိ၊ ပထိနဇာတိမရဏံ၊ ပထ်အပ်ပြီးသော ဇာတိမရဏာရှိထ
 သော၊ တံ၊ အရှင်ထူးများကို၊ နိဂ္ဂဿ၊ လွန်စွာတောင်းပန်၍၊ ဝေဝနံ၊ အလုံးစုံ
 သောမကောင်းမှုကိုခါတတ်ပျက်ဆီးတတ်သော၊ ခမ္မံ၊ တရားကို၊ ဝဒိဿာမိ၊
 ဟောစေအံ့၊ ဟိ၊ သင့်စွာ၊ ပုထုဇ္ဇနာနံ၊ ပုထုဇဉ်တို့အား၊ ကာမကစရော၊ အ
 လိုရှိတိုင်း ပြုခြင်းသည်၊ နအတ္ထိမရှိ၊ ဘထေ ဂဏာနံ၊ သာခြင်းကောင်း
 တော်မူသော မြတ်စွာထူးတို့အားကား၊ သင်္ခေယျကောရောဝ၊ ပညာဖြင့်
 စုံစမ်းနှိုင်းချိန်၍ပြုနိုင်သည်သာလျှင်၊ ဟောတိ၊ ဖြစ်၏၊ ဘဂဝါ၊ သန့်
 ထော်ကြီးသောမြတ်စွာထူး၊ သဗ္ဗုပညာသ၊ ကောင်းစွာတော်ပသော
 ပညာရှိထသော၊ တဂ၊ အရှင်ထူး၏၊ သရုဂ္ဂဟိတံ၊ ထိုထိုသောအရာတို့၌
 ကောင်းစွာဖြစ်စေအပ်ပြီးသော၊ ဣဒံ၊ ဤစကားတော်သည်၊ သမ္ပန္နဝေယျာ
 ကရဏံ၊ ပြည့်စုံသောအခြေကိုကြားခြင်းရှိ၏၊ ပန္နိမောအပရောပိ၊ တပါး
 ထည်းဖြစ်သော၊ အယံအဗ္ဗဏိ၊ ဤထက်အုပ်ကို၊ မယာ၊ အကျွန်ုပ်သည်၊ သုပ
 ဏာမိတော၊ ကောင်းစွာညွတ်အပ်ပြီ၊ အနောမပညာ၊ မယုတ်သောပညာရှိ
 သောအရှင်ထူး၊ ကပ္ပဿ၊ နိဂြောဓကပ္ပ၏၊ ဂတိ၊ ထားရာကို၊ ဇာနံဇာန
 နန္တော၊ သိတော်မူသောအရှင်ထူးသည်၊ နော၊ အကျွန်ုပ်တို့အား၊ မာမောဟ
 ဟိ၊ မထွေဝေစေအံ့၊ အနောမပိရ၊ မယုတ်သောကြီးမြတ်သောလုံ့လ
 ရှိတော်မူသောအရှင်ထူး၊ ဝရာဝရံ၊ ထောက်ထောထုတ္တရာအားဖြင့်မြတ်
 သောအလွန်ကြီးမြတ်သော၊ အရိယဓမ္မံ၊ လေးပါးသောသစ္စာကရားကို၊ ဝိဒိ
 ထော၊ ထိုးထွင်း၍၊ ဇာနံဇာနနန္တော၊ အလုံးစုံသော ဥပယုတ်တရားကို သိတော်
 မူသောထုံ၊ အရှင်ထူးသည်၊ နော၊ ငါတို့အား၊ မာမောဟဟိ၊ မထွေဝေစေ
 အံ့၊ စမ္ပန္နဗုဒ္ဓတက္ကော၊ နွေထအပူဖြင့်အပူနှိပ်စက်၍ပူသောဓေထိပ်၍ပင်
 ပန်းသောယောဂျီဝါသည်၊ ဝါရိ၊ ရေကို၊ အဘိကင်္ခိတိ ယထာ၊ အလွန်
 တောင့်တသကဲ့သို့၊ တော၊ အရှင်၏၊ ဝါဝံ၊ စကားတော်ကို၊ အဘိကင်္ခိမိ၊ အထူး
 တောင့်တပါ၏၊ ထုံ၊ အရှင်ထူးသည်၊ သုထပဝဿ၊ နား၌ကြားအပ်သော
 သဒ္ဓတည်းဟူသောရိပ်ကိုရွာစေသော၊ ယံ၊ အကြင်သာသနာ ဟူသော
 ဖြောစရိယမဂ်ဟူသော ဖြောစရိယသည်၊ အတ္ထိ၊ ရှိ၏၊ ထံဖြောစရိယံ၊ ထို
 ဖြောစရိယကို၊ ကပ္ပံယနော၊ နိဂြောဓကပ္ပသည်၊ အစရိ၊ ကျင့်ပြီ၊ ကပ္ပိ၊ အထို

နည်း၊ အသားထိုကပ္ပ၏၊ တံ၊ ထိုဗြဟ္မစရိယသည်၊ အမောစံ၊ အချည်းနှီး
မဟုတ်လော၊ သော၊ ထိုကပ္ပသည်၊ သဗ္ဗပါဒိသေသော၊ ဝိပါက်ကမ္မဇရုပ်အ
ကြွင်းရှိသည်၊ ဟုတ္တံ၊ ဖြစ်၍၊ ပရိနိဗ္ဗာယိ၊ နိဗ္ဗာန်ပြုလေပြီထော၊ အနု၊ ထိုထိုမ
ဟုတ်၊ ဝိမုတ္တောယထာ၊ အခြင်းခပ်ထိမ်းလွတ်ပြီးသော အသေကွကဲ့သို့၊
ပရိနိဗ္ဗာယိ၊ အနုပါဒိသေသနိဗ္ဗာန်ခတ်ဖြင့်ပရိနိဗ္ဗာန်ပြုသည်၊ အာဟု၊ ဖြစ်
ပြီးလော၊ တံ၊ ထိုနိဂြောကပ္ပ၏ ထိုပရိနိဗ္ဗာန်ပြုခြင်းကို၊ မယံ၊ အကျွန်ုပ်တို့
သည်၊ သုဏောမ၊ နာပါကုန်အံ့၊ တဏှာယ၊ တဏှာအမည်ရှိသောမာရ်၏၊
သောတံ၊ အယဉ်ဖြစ်ထသော၊ ဒီဗ္ဗရတ္တာနုသယိတံ၊ ကာလရှည်မြင့်စွာနေ
ညဉ့်မပြတ်မပတ်အပ်သေးသည်ဖြစ်၍ အစဉ်မပြတ်ကိန်းထသော၊ ဣဓနာ
မဇ္ဈပေ၊ ဤနံရှင်နှစ်ပါး၏ကည်ရာသာသနာနို့၊ တဏှံ၊ တပ်သောကာမတဏှာ
စသောအခြားရှိသောတဏှာကို၊ ကပ္ပာယနေ၊ ကပ္ပမည်သောရဟန်းသည်၊
အသေဗြူ၊ အကြွင်းမဲ့ဖြစ်ပြီး၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါ
စ၊ မိန့်တော်မူ၏၊ ဘော၊ ထိုကပ္ပသည်၊ တံတဏှံ၊ ထိုတဏှာကို၊ ဆေတ္တာ၊
ဖြစ်၍၊ အသေသံ၊ အကြွင်းမဲ့၊ ဇာတိမရတံ၊ ဇာတိမရထဆင်းရဲကို၊ အတာ
ရိ၊ ကူးပြီး၊ ဣတိ၊ ဤသို့၊ ပဉ္စသေဋ္ဌော၊ ပဉ္စမတပည့်ဖြစ်ကုန်သောပဉ္စဝဂ္ဂိတို့
ထက်မြတ်ထသော၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဇေတံဝစနံ၊ ဤစကားကို၊
အဗြိ၊ ဆိုပြီး၊ ဣသိသတ္တမ၊ ရန်စွာယောက်မြောက်သော ဣသိဖြစ်တော်
မူသောအရှင်ထုရား၊ ဝေ၊ အရှင်ထုရားအား၊ ဧဝံ၊ ဤသို့သဘော ရှိသောစ
ကားကို၊ သုတ္တာ၊ ကြား၍၊ ဝေ၊ အရှင်ထုရားအား၊ အဟံ၊ အကျွန်ုပ်သည်၊ ပသိ
ဒါမိ၊ ကြည်ညို၏၊ မေ၊ အကျွန်ုပ်သည်၊ ပုဋ္ဌံ၊ မေးအပ်သော ပြဿနာသည်၊
အမောစံကိရ၊ အချည်းနှီးမဖြစ်သတတ်၊ ဗြဟ္မဏော၊ ပုဏ္ဏားအမျိုးဖြစ်
သောကပ္ပသည်၊ ယသ္မာ၊ အကြင်ကြောင့်၊ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုလေပြီ၊
တသ္မာ၊ ထိုကြောင့်၊ တံ၊ ထိုကပ္ပ၏၊ ပရိနိဗ္ဗုတဘာဝံ၊ ပရိနိဗ္ဗာန်ပြုသောအဖြစ်
ကို၊ ဣန္ဒြိယံ၊ အလိုရှိသော၊ ဝံ၊ အကျွန်ုပ်ကို၊ နဝဓမ္မေသိ၊ မထည့်ပတ်မချွတ်ယွင်း
စေလင့်၊ ဗုဒ္ဓဏ၊ မြတ်စွာထုရား၏၊ သာဝကော၊ တပည့်သာဝကသည်၊
ယထာ၊ အကြင်ဝိရုတ္တိကိုအလိုရှိသောအခြင်းဖြင့်၊ ဝါဒီ၊ ဆိုလေ့ရှိ၏၊ တထာ၊
ထိုဝိရုတ္တိကိုအလိုရှိ၍ဆိုသောအခြင်းဖြင့်၊ ကာဓီ၊ ပြုပြီး၊ မာယာဝိနေ၊ များ
သောမာယာရှိထသော၊ မဂ္ဂုနေ၊ မာရ်၏၊ တံတံ၊ ထိုထိုသို့သောထောတုမ္မက
ဝဂ္ဂိကို၊ ဒဋ္ဌံ၊ မြစ်စွာ၊ သောဝိတ္ထတံ၊ ပြန်နဲ့ထသော၊ ဇာထံ၊ တဏှာဟူသော
ကွန်ယက်ကို၊ အန္တိဒါ၊ ဖြတ်ပြီး၊ ဘဂဝါ၊ မြတ်စွာထုရား၊ ဥပါဒါနဿ၊ စွဲထမ်း
အပ်သောဝဂ္ဂိ၏၊ အာဒိ၊ အကြောင်းဖြစ်သောအဝိဇ္ဇာတဏှာစသည်ကို၊ ကပ္ပိ

☞

ယော၊ ကပ္ပသညံ၊ အဒ္ဓသံ၊ ခြင်္ဂြို၊ မာယာဝိနော၊ ဓျားသောမာယာဂှိသော
မာဂ်ဇာ၊ သုဒုတ္တရံ၊ အလွန်ကူးနှိုင်းခဲထသော၊ မဂ္ဂ၊ ဝေယျံ၊ ဧ၊ ခြင်းကိုထား
ရာဖြစ်သောတောတုမ္မကဝန်ကို၊ အတ္တဂါဝထ၊ ဩဝါလွန်ပြီးထကား၊ ဣတိ၊ ဤ
သည်သျှင်အပြီးတည်း၊ နိဂြောဓကပ္ပသုတ္တံ၊ နိဂြောဓကပ္ပသုတ်တည်း၊ ။

မဟုတ်ပညံ၊ ကြီးကျယ်ပြန့်သော ပညာရှိထသော၊ တိဏ္ဍိ၊ ထေးပါး
သောဩဇာ ကိုကူးမြောက်ပြီးထသော၊ ပါရဂူတံ၊ နိဗ္ဗာန်သို့ရောက်ထသော၊
ပရိနိဗ္ဗုတံ၊ သဗ္ဗပါဒိသေ သနိဗ္ဗာန်၏အစွမ်းအားဖြင့် ပရိနိဗ္ဗာန်ပြုပြီးထသော၊
ဝိတတ္တံ၊ ထောကဓမ္မတို့ဖြင့် မတုန်မထွက်ထည်သော စိတ်ရှိထသော၊ ရနိံ၊
ထုရားရှင်ကို၊ အဟံ၊ အကျွန်ုပ်သည်၊ ပုစ္ဆာမိ၊ မေးပါ၏၊ ကာမေ၊ ဝတ္ထုကာမ
တို့ကို၊ ပနုဇ္ဈ၊ ပယ်စွန့်၍၊ စာရာ၊ စာရာဝါသမှ၊ နိက္ခမ္မ၊ ထွက်၍၊ ယေ၊ ဘိက္ခု၊
ထိုရဟန်းသည်၊ ကထံ၊ အဘယ်သို့သော၊ အခြင်းဖြင့်၊ ထောကေ၊ ထောကန္တံ၊
သမ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေ၊ သွားရာနေရာသနည်း၊ ။ ယသ၊ အကြင်
ရဟန္တာအား၊ မဂ်ဇာ၊ ဒိဋ္ဌသုတအစရှိကုန်သောမဂ်ဇာတို့ကို၊ သမူဟာတာ၊
ကောင်းစွာပယ်နှုတ်ကုန်ပြီ၊ ဥပါတာစ၊ ဥက္ကာဂျုခြင်းတို့ကိုထည်းကောင်း၊
သုဒိနာစ၊ အိပ်မက်တို့ကိုထည်းကောင်း၊ သက္ခဏာစ၊ တောင်ငွေထက္ခဏာ
ပုဆိုးထက္ခဏာစသောထက္ခဏာဂျမ်းတို့ကိုထည်းကောင်း၊ သမူဟာတာ၊
ပညာဟူသောစားဖြင့်ကောင်းစွာပယ်ဖြတ်အပ်ကုန်ပြီ၊ မဂ်ဇာ၊ ဝေဝိပိဗ္ဗတိ
နော၊ သုံးဆယ်ရှစ်ပါးသောမဂ်ဇာကိုထား၍ ကြွင်းသောမဂ်ဇာဟူသော
အပြစ်ကိုပယ်ပြီးထသော၊ သောဝိယာသဂေါ၊ ထိုရဟန္တာပုဂ္ဂိုလ်သည်၊ ထော
ကေ၊ ထောကန္တံ၊ သမ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေ၊ နေရာ၏၊ ။ ဘိက္ခု၊ ရဟန်း
သည်၊ မာနုဓေသသု၊ လူ၌ဖြစ်ကုန်သော၊ ကာမေသုစ၊ ကာမဂုဏ်တို့၌ထည်း
ကောင်း၊ ဒိဗ္ဗေသုနုတ်၌ဖြစ်ကုန်သော၊ ကာမေသုစာဝိ၊ ကာမဂုဏ်တို့၌ထည်း
ကောင်း၊ ရာဂံ၊ တပ်ခြင်းကို၊ ဝိနယေထ၊ ဖျောက်ရာ၏၊ ရာဂံ၊ ရာဂကို၊ ဝိနေ
ထွာ၊ ဖျောက်၍၊ ဓမ္မံ၊ ပစ္စာသေးပါးအပြားရှိသောစာရားကို၊ သမေဗ္ဗ၊ ပရိညာ
ဘိသမယစသောညာဏ်ဖြင့်သက်ဝင်၍၊ ထဝံ၊ သုံးပါးထေရ်တော်ကို၊ အစိတ္တ
ဗ္ဗ၊ လွန်၍၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ သမ္ဗာ၊ ကောင်းစွာ၊ ထောကေ၊ ထော

ကန္တံ၊ ပရိဗ္ဗဇေ၊ နေရာ၏၊ ။ သောဘိက္ခု၊ အကြင်ရဟန်းသည်၊ ပေသုဇာတိ
ကောဝံ၊ ဝိသုဇာဝါစာကိုဆိုခြင်းအလွန်အမျက်ထွက်ခြင်းကို၊ ဝိဝိဋ္ဌိကတ္တာ
န၊ နောက်သေးပြု၍၊ ကဒရိယံ၊ ခက်ထန်ဝန်တိုခြင်းကို၊ ဇဟေယျ၊ စွန့်ရာ၏၊
အနုရောဝေရောဝေပိပ္ပဟိနော၊ ခပ်သိမ်းကုန်သောအနုဗ္ဗအနိပ္ပတ္တိတို့၌ ပယ်
ပြီးသောရာဂဒေါသရှိသော၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ထောကေ၊ ထော

ကန္တိ၊ သဗ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊ နေရာ၏၊ ယောဘိက္ခု၊ အကြင်ရဟန်း
သည်၊ ဝိယဉ္ဇ၊ ချစ်အပ်သော သတ္တသင်္ခါ၊ ရက်ိုလည်းကောင်း၊ အပ္ပိယဉ္ဇ၊ မချစ်
အပ်သော သတ္တသင်္ခါ၊ ရက်ိုလည်းကောင်း၊ ဟိတွာန၊ စွန့်၍၊ အနုပါဒါယ၊ ထေး
ပါးသော ဥပါဒါနိ၊ ဘိုဖြင့် တရံတရသော၊ ဓမ္မကို မစွဲလမ်းမှု၍၊ ကုဟိပ္ပိ၊ တရံတရ
သော၊ အာရုံဘဝ၌၊ အနိသိတော၊ တဏှာနိသယ၊ ဒိဋ္ဌိနိသယ ယက် မငြိမှု၍၊
သံယောဇနိယောဟိ၊ သံသောဇဉ်၏ အာရုံဖြစ်ကုန်သော တေတုတ္တိကဓမ္မတို့
မှ၊ ဝိပ္ပရုဒ္ဓတ္တာ၊ လွတ်၏၊ ယောဘိက္ခု၊ ထိုရဟန်းသည်၊ လောကော၊ လော
ကန္တိ၊ သဗ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊ နေရာ၏၊ အဒါနေသု၊ မြဲစွာ စွဲလမ်း
အပ်သူ အပ်ကုန်သော ခန္ဓာတို့၌၊ ဆန္ဒရာဝံ၊ တပ်သော ရာဂကို၊ ဝိနေယျ၊ အ
ချင်းခပ်သိမ်းအားဖြင့် ဖျောက်ပြီး၍၊ သော၊ ထိုဖျောက်အပ်ပြီးသော ဆန္ဒရာ
ဂရှိသော ရဟန်းသည်၊ ဥပမိသု၊ ခန္ဓာဟူသော ဥပမိတို့၌၊ နုသာမုမေတိ၊ လွန်
စွာ မမွေ့လျော်၊ သော၊ ထိုခန္ဓာပမိတို့၌ မမွေ့မလျော်သော ရဟန်းသည်၊
အနိသိတော၊ တဏှာနိသယ၊ ဒိဋ္ဌိနိသယ ကိုမငြိ၊ အနုညနေယျာ၊ သူတ
ပါးဘို့သည် မသိအပ်သော အနိစ္စအစရှိသည်ကို ကောင်းစွာ မြင်ပြီးသော ဘိ
က္ခု၊ ထိုရဟန်းသည်၊ လောကော၊ လောကန္တိ၊ သဗ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊
နေရာ၏၊ ဓမ္မံ၊ ထေးပါးသော သဗ္ဗာတရားကို၊ သဗ္ဗာ၊ ကောင်းစွာ၊ ဝိဒိတွာ၊
သိ၍၊ ဝစသာ၊ ဝစိသုစရိုက်နှင့်လည်းကောင်း၊ မနုသာစ၊ ဝစိတ်မနေနှင့်လည်း
ကောင်း၊ အထ၊ ထိုမှတစ်ပါး၊ ကမ္မုနာ၊ ကာယကံနှင့်လည်းကောင်း၊ သဒ္ဓိံ၊ တ
က္ခ၊ အဝိဓုဒ္ဓေါ၊ မဆန်ကျင်၊ နိဗ္ဗာနပဒါသိပတ္တယာနော၊ အနုပါဒိသေသခန္ဓ
နိဗ္ဗာန်တည်းဟူသော အသိကို အလွန်တောင့်တ၏၊ သော၊ ထိုဝိကာသဝရ
ဟန်းသည်၊ လောကော၊ လောကန္တိ၊ သဗ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊ နေရာ၏၊
ယောအကြင်သူသည်၊ ဝန္ဓတိ၊ ရှိခိုး၏၊ တံ၊ ထိုသူကို၊ ဘိက္ခု၊ ရဟန်းသည်၊
နုဉ္စမေတိ၊ ဝမ်းမမြောက်၊ သော၊ အကြင်သည်၊ မဒ္ဒတိ၊ ဆယ်ပါးသော အ
က္ကာသဝတ္ထု ဘိုဖြင့် နှိပ်နှင်း၏၊ တံ၊ ထိုသူကို၊ အက္ခဒ္ဓေါဝိ၊ အမျက်မထွက်
သည်လည်း၊ ဘဝေယျ၊ ဖြစ်ရာ၏၊ နုသန္တိ၊ ယေထ၊ ရန်ငြိုးလည်းမထားရာ၊ ပရ
ဘောဇနံ၊ သူတပါးဘို့သည် ပေးအပ်သော သဒ္ဓါဇောသုတောဇဉ်ကို၊ သဒ္ဓါ၊ မှ
၍၊ နမဇ္ဇေ၊ မယစ်ရာ၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ လောကော၊ လောကန္တိ၊ သ
ဗ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊ နေရာ၏၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊
ယောတံစ၊ မညီညွတ်သည်၌ တပ်ခြင်းလောဘကိုလည်းကောင်း၊ ဘဝံစ၊
ကာမစသော ဘဝကို လည်းကောင်း၊ ဝိပ္ပဟာယ၊ ပယ်စွန့်၍၊ ဆေဒနိဗ္ဗ
ကော၊ တပါးသော သတ္တဝါဘို့ကို ဖြတ်ခြင်းရှောင် ဖွဲ့ခြင်းမှလည်း၊ ဝိရတော၊

ကြည့်၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ ဘိက္ခုကထံကထော၊ ကူးမြောက်ပြီး
သော ယုံမှားခြင်းရှိ၏။ ဝိသလ္လော၊ ရာဂစသော ငါးပါးသော မြားကင်း၏။
သောဘိက္ခု၊ ထိုရဟန်းသည်။ လောကော၊ လောက၌။ သမ္မာ၊ ကောင်းစွာ။ ပရိ
ဗ္ဗဇေယျ၊ နေရာ၏။ ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အတ္တနော၊ မိမိ၏။ သာ
ရပုံ၊ ရဟန်းအဖြစ်အားထွောက်ပတ်သော အာဇီဝ၏စင်ခြင်းစသော အကျင့်
ကို၊ ဝိဒိတွာ၊ အကျင့်၌ တည်သဖြင့် သိ၍။ လောကော၊ ခန္ဓာဟူသော လောက၌။
ကိစ္ဆိ၊ တစ်စုံတစ်ယောက်ရှိမှု။ နောစဟိ၊ သေယျ၊ မညှင်းစဲရာ။ သောဘိက္ခု၊ ထိုရ
ဟန်းသည်။ ယထာထထိ သံ၊ မပေမပြန်မှန်သော၊ ခမ္ဘံ၊ အယထာနု ခန္ဓာစသော
တရား ကို၊ ဝိဒိတွာ၊ ယထာဘူတဉာဏ်ဖြင့် သိ၍။ သောဘိက္ခု၊ ထိုရဟန်း
သည်။ လောကော၊ လောက၌။ သမ္မာ၊ ကောင်းစွာ။ ပရိဗ္ဗဇေယျ၊ နေရာ၏။ ယသ
အကြင်ရဟန်းအား၊ ကေဝိ၊ တစ်စုံတစ်ခုကုန်သော၊ အနုသယာ၊ အနုသဟတို့
သည်။ နသန္တိ၊ မရှိကုန်။ အကုသယော၊ အကုသိုလ်ဖြစ်ပျက်သော၊ မုဿစ၊ အမြစ်
အရင်းတို့ကိုလည်း၊ သမူဟတာသေ၊ ကောင်းစွာအကြွင်းမဲ့သတ်အပ်ကုန်ပြီ
သောဘိက္ခု၊ ထိုရဟန်းသည်။ နိရာသော၊ တဏှာကင်းသည်။ ဟောတိ၊ ဖြစ်၏။
အနာဘိသာနော၊ ရုပ်စသော တစ်စုံတစ်ခုသော ဓမ္မကိုတောင့်တင်းခြင်းမရှိသည်။
ဟောတိ၊ ဖြစ်၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ လောကော၊ လောက၌။ သမ္မာ၊
ကောင်းစွာ။ ပရိဗ္ဗဇေယျ၊ နေရာ၏။ ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အာသ
ဝစီးဏာ၊ ကုန်ပြီးသောလေးပါးသော အာသဝေါရှိ၏။ ပဟိနမာနော၊ မပယ်အပ်
ပြီးသောကိုးပါးသော မာန်ရှိ၏။ သမ္ဘံ၊ အလုံးစုံသော၊ ရာဂပထံ၊ ရာဂ၏အာရုံ
ဖြစ်သောတောထု၊ ကဓမ္မကို၊ ဥပါတ်ဝတ္ထော၊ ပရိညာပဟာနတို့ဖြင့် လွန်၏။
ဒန္တော၊ မြတ်သောဆုံးမခြင်းဖြင့် ယဉ်ကျေးသော ထုံသို့ရောက်၏။ ပရိနိဗ္ဗ
တော၊ ကိလေသာဒီးငြိမ်းသဖြင့် ချမ်းငြိမ်းသည်လည်းဖြစ်၏။ ဗြဟ္မဏော၊ မ
တုန်မထွက်တည်သော သဘောရှိ၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ လောကော၊
လောက၌။ သမ္မာ၊ ကောင်းစွာ။ ပရိဗ္ဗဇေယျ၊ နေရာ၏။ ယောဘိက္ခု၊ အကြင်ရ
ဟန်းသည်။ သန္ဓေဝ၊ ထုရားစသော ရတနာသုံးပါးတို့၏ ဂုဏ်တို့၌မတုန်မ
ထွက်ယုံကြည်ခြင်းသမ္ပါနှင့်ပြည့်စုံသည်လည်းကောင်း၊ သုတဝါဝ၊ သုံးဆတ်
ပြီးသော သုတကိစ္စရှိသည်ဖြစ်၍ ပရမတ္ထသုတ ရှိသည်လည်းကောင်း၊ နိယာ
မဒသိစိ၊ သမ္မတ္တနိယာမဖြစ်သော မဂ်ကိုမြင်လေ့ရှိပြီးသည်လည်းကောင်း၊
ဟောတိ၊ ဖြစ်၏။ ဝဂ္ဂဝထေသု၊ အချင်းချင်းဆန့်ကျင်ကုန်သည် ဖြစ်ကုန်
သော အရအရကွဲပြားကုန်သော ခြောက်ဆယ်နှစ်ပါးသော ဝိဇ္ဇိတို့ဖြင့်ဖြစ်
ကုန်သော သတ္တဝါတို့၌၊ နဝဂ္ဂသာရိ၊ မိစ္ဆာအယူအားဖြင့် ထာရောက်ခြင်းမ



ရှိ၊မိနော၊မတုန်မထွက်တည်၏၊လောဘာဉ္ဇ၊တပ်အပ်သော လောဘာကိုလည်း
ကောင်း၊ဒေါသဉ္ဇ၊ဒေါသကိုလည်းကောင်း၊ ပဋိစက္ခ၊စိတ်ကိုဖျက်ထုတ်ထိ
ပါးတတ်သောပဋိစက္ခကိုလည်းကောင်း၊ ဝိနောယျ၊ပျောက်၍၊သောဘိက္ခု၊ထို
ရဟန်းသည်၊လောကော၊လောက၌၊ သဗ္ဗာ၊ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊နေရာ
၏၊ လောဘိက္ခု၊ အကြင်ရဟန်းသည်၊ သံသုဒ္ဓါနော၊ ကောင်းစွာစင်
သောအရဟတ္တမဂ်ဖြင့် အောင်ပြီးသော ကိလေသာရှိ၏၊ ဝိဝေဒ္ဓိဒေါ၊ဖွင့်
အပ်ပြီးသော ရာဂဒေါသမောဟဟူသော အရိုးရှိ၏၊ မဗ္ဗေသု၊လေးပါးကုန်
သောသစ္စာတရားကို၌၊ဝသီပတ္တော၊ထေ့ထားခြင်းသို့ရောက်၏၊ပါရဂူ၊နိဗ္ဗာန်
သို့ရောက်၏၊ အနေဇော၊ကင်းပြီးသော တဏှာဟူသောကုန်ထွက်ခြင်းရှိ၏၊သ
င်္ခါရနိရောဓဉ္ဇာ၊ကုသလော၊သင်္ခါရ၏ချုပ်ရာနိဗ္ဗာန်၌ဖြစ်သောမဂ်ဉာဏ်၌
လိမ္မာ၏၊သောဘိက္ခု၊ထိုရဟန်းသည်၊လောကော၊လောက၌၊သဗ္ဗာ၊ကောင်း
စွာ၊ပရိဗ္ဗဇေယျ၊နေရာ၏၊ လောဘိက္ခာသဂေါ၊ အကြင်ရဟန္တာပုဂ္ဂိုလ်
သည်၊အတိတေသု၊ပဝတ္တိသို့ရောက်၍လွန်ကုန်ပြီးသော၊ခန္ဓသုစ၊ခန္ဓာတို့
၌လည်းကောင်း၊အနာဂတောသု၊ပဝတ္တိသို့မရောက်ကုန်သေးသော၊ ခန္ဓေသု
စ၊ခန္ဓာတို့၌လည်းကောင်း၊ကပ္ပါဘိဇေယျ၊ငါငါ၏ဥစ္စာဟူ၍ ကြံလောတဏှာ
ကပ္ပမိဗ္ဗိကပ္ပကိုလွန်ပြီ၊ အတိစ္စသုဒ္ဓိပဉ္ဇေယျ၊ အလွန်စင်သော ပညာရှိ၏၊
သဗ္ဗာသတနေဟိ၊အလုံးစုံသောအာဟာနတို့မှ၊ ဝိပ္ပဗုတ္တော၊လွတ်၏၊လောဘိ
က္ခာသဂေါ၊ထိုရဟန္တာပုဂ္ဂိုလ်သည်၊လောကော၊လောက၌၊သဗ္ဗာ၊ကောင်း
စွာ၊ပရိဗ္ဗဇေယျ၊နေရာ၏၊ လောဘိက္ခု၊အကြင်ရဟန်းသည်၊ ပဒံ၊လေး
ပါးကုန်သောသစ္စာအတို့ကိုတွင်တပါးပါးသောသစ္စာအတို့ကိုမဂ်၏ရှေ့အ
တို့ဖြစ်သောသစ္စာကိုပိုင်းခြားသောပညာဖြင့်ထိ၍၊ ဓမ္မံ၊စတုသစ္စဓမ္မသို့၊သ
မေဗ္ဗ၊လေးပါးသောမဂ်ဉာဏ်တို့ဖြင့်သက်ဝင်၍၊အာသပါနံ၊အာသဂေါတ
ရားတို့၏၊ ပဟာနံ၊ပယ်ရာဖြစ်သော နိဗ္ဗာန်ကို၊ဝိဝေဒ္ဓံ၊အပိတ်အပင်မရှိထင်
ရှားစွာ၊ဒိသ္ဗာန၊ပစ္စဝေက္ခနာဉာဏ်ဖြင့်မြင်၍၊သဗ္ဗု၊ပမိနံ၊စစ်ထိမ်းသောလေး
ပါးကုန်သောဥပမိတို့၏၊ပရိက္ခယာနော၊ကုန်သည်ဖြစ်၍၊ ကတ္ထဝိ၊တရံတရ
၌၊အသဇ္ဇမာနော၊ မပြုသည်ဖြစ်၍၊ လောဘိက္ခု၊ထိုရဟန္တာပုဂ္ဂိုလ်သည်၊
လောကော၊ လောက၌၊ သဗ္ဗာ၊ ကောင်းစွာ၊ ပရိဗ္ဗဇေယျ၊ နေရာ၏၊
ဘဂေါ၊မြတ်စွာတရား၊ ဧတံ၊ဤအရှင်တရားစကားတော်သည်၊ အဒ္ဓါဟိ၊
စင်စစ်သဖြင့်လျှင်၊ ကထေဝ၊ထိုဟောတိုင်းပင်လျှင်လည်း၊ လောဘိက္ခု၊
အကြင်ရဟန်းသည်၊ ဧဝံ၊ဟောမိ၊ဤသို့အရှင်တရား ဟောအပ်ပြီးသောအ
ခြင်းအရာ အားဖြင့်နေ၏၊ လောဘိက္ခု၊ ထိုရဟန်းသည်၊ ဒန္တော၊ မြတ်

☰

သော ဆုံးမခြင်းဖြင့် ဟဉ်ကျေးသည်။ ဟောတိ၊ ဖြစ်၏။ သဗ္ဗသံယောဇန
 ယောဂပီတိဝတ္ထော၊ ခပ်သိမ်းသော ဆယ်ပါးသော သံယောဇဉ်ထေးပါး
 သောယောဂ တို့ကိုလွန်ပြီးသည်။ ဟောတိ၊ ဖြစ်၏။ သောထိက္ခ၊ ထိုရဟန်း
 သည်။ ထောကော၊ ထောက၌။ သဗ္ဗာ၊ ကောင်းစွာ။ ပရိဗ္ဗဇေယျ၊ နေရာ၏။ ဣတိ၊
 ဤသည်။ သျှင်အပြီးတည်း။ သဗ္ဗာပရိဗ္ဗာဇနိယံ သုတ္တံ၊ သဗ္ဗာပရိဗ္ဗာဇနိယသုတ်
 တည်း။ ။

ဘန္တေ၊ အရှင်ထုရားကသာပ၊ ဣဒံ၊ ဤခမ္ဘိကသုတ်ကို။ မေမယံ၊ အကျွန်ုပ်အာ
 နန္ဒာသည်။ ဘဂဝတော၊ မြတ်စွာထုရား၏။ သန္တိကာ၊ အထံတော်မှ၊ ဧဝံ၊ ဤ
 သို့။ သုတံ၊ ကြားလိုက်ရ၏။ ကိံ သုတံ၊ အဘယ်သို့ကြားလိုက်ရသနည်း။ ဧကံ၊
 တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာထုရားသည်။ သာဝတ္ထိယံ၊ သာ
 ဝတ္ထိပြည်၌။ အနာထဝိဇ္ဇိကဿ၊ အနာထဝိဇ္ဇိကသူဌေး၏။ အာရာမေ၊ နှလုံးမွေ
 ထောင်ပျော်ဘွယ်ရာဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်းထောင်တော်၌။ ဝိဟ
 ရတိ၊ နေတော်မူ၏။ အထခေါ၊ ထိုအခါ၌။ ခမ္ဘိကော၊ ခမ္ဘိကအမည်ရှိသော။ ဥပါ
 သကော၊ သီတင်းသည်သည်။ ပဉ္စဟိဥပါသကသုတေဟိ၊ ငါးရာသောသီ
 တင်းသည်တို့၌။ သံဗ္ဗိံ၊ တက္က၊ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာထုရား
 သည်။ အတ္ထိ၊ ရှိတော်မူ၏။ ထေန၊ ထိုထုရားရှိတော်မူရာအရပ်သို့။ ဥပသကံမိ၊
 ကပ်လေ၏။ ဥပသကံမိတွာ၊ ကပ်လေပြီး၍။ ဘဂဝန္တံ၊ မြတ်စွာထုရားကို။ အ
 တိဝါဒေတွာ၊ ရှိသေလွှာရှိသိုးပြီး၍။ ဧကမန္တံ၊ သင့်မာန် ထျောက်ပတ်သောအ
 ရပ်၌။ နိသိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်ထိုင်ထျောက်ပတ်သောအရပ်၌။ နိ
 သိန္နောခေါ၊ ထိုင်နေပြီးသော။ ခမ္ဘိကော၊ ခမ္ဘိကအမည်ရှိသော။ ဥပါသကော၊
 သီတင်းသည်သည်။ ဘဂဝန္တံ၊ မြတ်စွာထုရားကို။ ဂါထာယ၊ ဂါထာဖြင့်။
 အဇ္ဈာဘာသိ၊ နားထောင်ထျောက်၏။ ကိံ အဇ္ဈာဘာသိ၊ အဘယ်သို့နားထောင်
 ထျောက်သနည်း။ သူရိပည၊ မြေကြီးအထုနှင့်တူသောပညာရှိသော။ ဂေါတမ၊
 ဂေါတမအနွယ်ဖြစ်သော အရှင်ထုရား။ တံ၊ အရှင်ထုရားကို။ အဟံ၊ အကျွန်ုပ်
 သည်။ ဝုတ္ထာမိ၊ မေးပါ၏။ ယောဝါ၊ အကြင်သူသည်မူတည်း။ အာဂါရာ၊ အိပ်
 ရာထောင်သော လူ့ထောင်မှ။ အနာဂါရံ၊ အိပ်ရာမထောင်သော ရဟန်း
 တောင်သို့။ ဧတိ၊ ရောက်၏။ ယောဝါ၊ အာဂါရီနောပန၊ အကြင်လူတို့သည်မူ
 တည်း။ ဥပါသကာသေ၊ ရတနာသုံးပါးသို့သည်ကပ်ထုန်၏။ ဧတေသု၊ ဤ
 အာဂါရိကအနာရိကအားဖြင့်နှစ်ပါးသောအပြားရှိထုန်သောသာဝကတို့၏။
 ကထံကဓရာ၊ အဘယ်သို့ပြုကျင့်သော။ သာဝကော၊ သာဝကသည်။ သာရ၊
 ကောင်းသည်။ ဟောတိ၊ ဖြစ်ပါသည်။ ။ ဟိ၊ သင့်စွာထုတ်။ အရှင်ထုရား

သည်၊ သဒ္ဓေဝကဿ၊ နတ်နှင့်ဘက္ခသော၊ လောကဿ၊ လူ၏၊ ဂတိ'စ၊ အ
 ဣသယကည်းဟူသော အလားကိုလည်းကောင်း၊ ပရာယနံစ၊ ဖြစ်ခြင်းကို
 လည်းကောင်း၊ မဇာနာသိ၊ အပြားအားဖြင့်သိတော်မူ၏၊ တယာ၊ အရှင်နှင့်၊
 တုလော၊ တူသောသူသည်၊ နစက္ခိ၊ မရှိသည်သာတည်း၊ ဟိ၊ သင့်ဖွဲ့တွံ၊
 အရှင်သည်၊ နိပုဏက္ခဒသိ၊ သိပ်မွေ့သော အနက်ကိုမြင်တတ်၏၊ တုဝံ၊ အ
 ရှင်ထုရားကို၊ ပဝရံ၊ မြတ်သော၊ ဗုဒ္ဓံ၊ ထုရားဟူ၍၊ ဝဒန္တိ၊ ဆိုကုန်၏၊
 ဘဂဝါ၊ မြတ်စွာထုရား၊ တုဝံ၊ အရှင်သည်၊ ယံ၊ အကြင်ဥယျာဓမ္မကို၊ အဒက္ခိ၊
 မြင်ပြီး၊ တံ၊ ထိုဥယျာဓမ္မကို၊ အဝစ္စေ၊ အကြွင်း မရှိထိုးထွင်းပြီး၍၊ သတ္ထေ၊
 သတ္တဝါတို့ကို၊ အနုကမ္မမာနော၊ အစဉ်သနားတော်မူသည်ဖြစ်၍၊ သဗ္ဗံ၊ အ
 လုံးစုံသော၊ ဥာထဉ္စ၊ ဥာဏ်ကို လည်းကောင်း၊ ဓမ္မဉ္စ၊ ဥယျာဓမ္မကိုလည်း
 ကောင်း၊ ပကာသေသိ၊ ပြတော်မူပြီး၊ တွံ၊ အရှင်ထုရားသည်၊ ဝိဝေန္တိ၊ ဒေါ၊
 ခွင့်အပ်ပြီးသော ကိလေသာဟူသော အမိုးရှိသည်၊ သမန္တကပ္ပ၊ ထိုးထွင်း
 ၍ မြင်သောစက္ခုရှိသည်၊ အာသိ၊ ဖြစ်တော်မူ၏၊ ဝိမလော၊ ရာဂစသော အ
 ညစ် အကြေးကင်းသည်ဖြစ်၍၊ သဗ္ဗေသာကော၊ ခပ်သိမ်းသောသောကန္တံ၊
 ဝိရောစသိ၊ တင့်ထပ်တော်မူ၏၊ ဣရောဝဏောနာမ၊ ဣရောဝဏအမည်ရှိ
 သော၊ နာဂရာဇာ၊ ဆန္ဒနံဆင်မင်းသည်၊ ဖိနောတိ၊ အောင်ပြီးသောမကောင်း
 မှုရှိသော ထုရားဟူ၍၊ သုတွာ၊ ကြား၍၊ ထေ၊ အရှင်ထုရား၏၊ သန္တိ၊ ကေ၊ အ
 တံသျှိ၊ အာဂန္တိ၊ လာပြီ၊ သောဝိ၊ ထိုဣရောဝဏ်နတ်သားသည်လည်း၊ တယာ၊
 အရှင်နှင့်၊ သန္တိ၊ ကေ၊ မန္တသိတွာ၊ ပြောဘောတိုင်းပင်၍၊ အဇ္ဈာဂမာ၊ သိ
 ပြီး၊ ဖြားနာကို မေး၍သိသည်၊ တံပဉ္စံ၊ ထိုပြားနာကို၊ သုတွာနံ၊ ကြား၍၊
 သာဂူတိ၊ ကောင်း၏ဟု၊ ပတိတရူပေါ၊ နှစ်သက်ဝမ်းမြောက်သော သဘော
 ရှိ၏၊ ကုဝေရော၊ ကုဝေရအမည်ရှိသော၊ ဝေဿဝဏောရာဇာဝိ၊ ဝေဿ
 ဝဏ်နတ်မင်းကြီး သည်လည်း၊ ဓမ္မံ၊ ကရားကို၊ ပရိပုစ္ဆမာနော၊ မေးလို
 သည်ဖြစ်၍၊ တံ၊ အရှင်ထုရားကို၊ ဥပေတိ၊ ဆည်းကပ်၏၊ ဝိရေ၊ လုံ့လရှိ
 တော်မူသော အရှင်ထုရား၊ ပုစ္ဆိ၊ တော၊ ထိုနတ်မင်းသည်၊ မေးအပ်သည်
 ဖြစ်၍၊ တွံ၊ အရှင်ထုရားသည်၊ ထသယာဝိ၊ ထိုနတ်မင်းကြီးအား လည်း၊
 ဖြုံသိ၊ ဟောပြီ၊ သောစာဝိ၊ ထိုနတ်မင်းကြီး သည်လည်း၊ တံဓမ္မံ၊ ထိုက
 ရားကို၊ သုတွာနံ၊ ကြားရ၍၊ ပတိတရူပေါ၊ နှစ်သက် ဝမ်းမြောက်သော
 သဘောရှိ၏၊ ယေကေစိ၊ အထုံးစုံကုန်သော၊ ဣမေတိတ္ထိယာ၊ ဤတိတ္ထိ
 တို့သည်၊ ဝါဒဝိဿာ၊ ငါတို့ကောင်းသော အကျင့်ရှိကုန်၏ သူတပါးတို့
 ကားမှားသော အကျင့်ရှိကုန်၏ဟု ဆိုထေ့ရှိကုန်၏၊ အာဇီဝကာဝါ၊ အချည်း

☰

မည်းကျင့်ကုန်သောအာဇီဝကတို့သည်လည်းကောင်း၊ ယဒိ၊ ထိုမြို့၊ နိဂန္ထာ
ဝါ၊ ကိလေသာဟူသောအလုံးအဖွဲ့မရှိဟု ဝန်ခံကုန်သော နိဂန္ထတို့သည်
လည်းကောင်း၊ သဗ္ဗေ၊ အလုံးစုံကုန်သောတိတ္ထိထိုက်တိတ္ထိတို့၏ သာဝကတို့
သည်၊ တံ၊ အရှင်ဘုရားကို၊ ပညာယ၊ ပညာဟူသောသွားခြင်းဖြင့်၊ နာတိတ္ထ
မန္တိ၊ မလွန်နိုင်ကုန်၊ ယထာပီ၊ အထပ်ကဲ့သို့နည်းဟူမူကား၊ ဦးတော့၊ ရပ်
သော၊ ပုဂ္ဂိုလ်သော၊ ယောကျ်ားသည်၊ ဝိစာဂါမိံ၊ လျှင်သောသွားခြင်းရှိသည်
ဖြစ်၍၊ ဝေန္တံ၊ သွားသော၊ ပုဂ္ဂိုလ်၊ ယောကျ်ားကို၊ နာတိတ္ထမတိပိယ၊ မလွန်
သကဲ့သို့၊ ဧဝံ၊ ဤအတိုင်း၊ အရှင်ဘုရားကို၊ နာတိတ္ထမန္တိ၊ မလွန်နိုင်ကုန်၊
ယေကေပိ၊ အလုံးစုံကုန်သော၊ ဣမေပြာဟဒ္ဓဏာ၊ စင်္ကာရကွပေါက္ခရသာတိ
အစရှိကုန်သောဤပုဂ္ဂိုလ်တို့သည်၊ ဝါဒဝိသဒစ၊ အယူသိသရှိကုန်သည်
လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဗုဒ္ဓါစ၊ ဂုဏ်ပညာအရွယ်အားဖြင့်ကြီးကုန်သည်
လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အပိ၊ ထိုမြို့၊ ပြာဟဒ္ဓဏာ၊ အထပ်အထပ်ဖြစ်ကုန်
သောပုဂ္ဂိုလ်သောမန်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ ကေပိ၊ အထပ်ထပ်ယနေဝါသေ
ဋ္ဌအပ္ပဋ္ဌစသောအချို့တို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဟေသဗ္ဗေ၊ ထိုအလုံးစုံကုန်
သောပုဂ္ဂိုလ်တို့သည်၊ တယိ၊ အရှင်ဘုရား၌၊ အတ္ထဗဒ္ဓါ၊ အလိုရှိအပ်သောအ
နက်ကိုဖွဲ့ကုန်သည်၊ တဝန္တိ၊ ဖြစ်ကုန်၏၊ အညေ၊ တပါးကုန်သော၊ ယေစာပိ၊
အကြင်မင်းပုဂ္ဂိုလ်အစရှိကုန်သောသူတို့သည်လည်း၊ ဝါဒိနော၊ ဝါတို့အ
ယူစကားကိုပြုတတ်ကုန်သောသူတို့ဟူ၍၊ မညမာနာ၊ အောက်မေ့မှတ်ထင်
ကုန်၏၊ တေသဗ္ဗေဟိ၊ ထိုအလုံးစုံသောပုဂ္ဂိုလ်တို့သည်လည်း၊ တယိ၊ အရှင်
ဘုရား၌၊ အတ္ထဗဒ္ဓါ၊ အလိုရှိအပ်သောအနက်ကိုဖွဲ့ကုန်သည်၊ တဝန္တိ၊ ဖြစ်
ကုန်၏၊ တဝဂါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တယာ၊ အ
ရှင်ဘုရားသည်၊ ယောအယံခဗ္ဗေ၊ အကြင်ထရားတော်ကို၊ သုပ္ပုရဇ္ဈာ၊
ကောင်းစွာဟောအပ်ပြီ၊ အယဉ္ဇိခဗ္ဗေ၊ ဤဟောတော်မူအပ်သောဗောဓိပ
က္ခိယထရားသည်လျှင်၊ နိပုဏောစ၊ ထိုးထွင်း၍ထိနိုင်သည်ဖြစ်၍ထိပ်မွေ
သည်လည်းကောင်း၊ သုခေါစ၊ လောကုတ္တရာသုခကိုဆောင်သည်ဖြစ်၍ချမ်း
သာသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ တမေဝ၊ ထိုထရားကိုသာလျှင်၊
သဗ္ဗေ၊ အလုံးစုံကုန်သောအကျွန်ုပ်တို့သည်၊ သုထုသမာနာ၊ ကောင်းစွာနာ
လိုကုန်သည်၊ အမှာ၊ ဖြစ်ကုန်၏၊ ပုန္တိ၊ တော၊ အကျွန်ုပ်သည်မေးအပ်သော၊ ဗု
ဒ္ဓသဗ္ဗေ၊ ဘုရားမြတ်စွာသည်၊ နော၊ အကျွန်ုပ်တို့အား၊ တံ၊ ထိုထရားကို၊ ဝ
ဒ္ဓ၊ ဟောတော်မူလော့၊ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ ဣမေတိက္ခ
ဝေါ၊ ဤရဟန်းတို့သည်၊ သန္တိ၊ ထိန္ဒာ၊ အညီအညွတ်ထိုင်နေကုန်၏၊ ဥပါသကာ

စာပိဋပေါသကာတို့သည်လည်း၊ တက္ကေဝ၊ ထိုအရပ်၌သာလျှင်၊ သောတုံ၊
နာခြင်းငှါ၊ သဒ္ဓိသိန္နာ၊ အညီအညွတ်ထိုင်နေကုန်၏။ ဝါသဝဿ၊ သိကြား
မင်း၏၊ သုဘာသိတံ၊ ကောင်းစွာဆိုအပ် သောစကားကို၊ ဒေဝါ၊ စတုမဟာ
ရာဇ်ဘာဝတိ သာနတ်တို့သည်၊ သုဏန္တိ ဣဝ၊ နအကုန်သကဲ့သို့၊ ဝိမလေန၊
ရာဂစသောအညစ်အကြေးကင်းသောအရှင်ဘုရားသည်၊ အနုဗုဒ္ဓံ၊ လျောက်
ပတ်စွာသိအပ်သော၊ ဓမ္မံ၊ တရားကို၊ သဗ္ဗေ၊ အသုံးစုံကုန်သော ရဟန်းဥပါ
သကာတို့သည်၊ သုဏန္တိ၊ နာစေကုန်သတည်း။ ဘိက္ခုဝေါ၊ ရဟန်းတို့၊
တုဋ္ဌေ၊ သင်တို့သည်၊ မေ၊ ငါ၏၊ ဓမ္မံ၊ တရားကို၊ သုဏာထ၊ နအကုန်လော၊ အ
ဟံ၊ ငါသည်၊ ဝေါ၊ သင်တို့အား၊ ဓမ္မံ၊ အကျင့်တရားကို၊ သာဝယာမိ၊ ကြား
ပေးဖူး၊ မဟာ၊ ငါသည်၊ သေဝိတံ၊ ဖြစ်အပ်သော၊ ဂုဏ် စ၊ ကိလေသာကို ခါ
တတ်သောအကျင့်ကိုလည်း၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တုဋ္ဌေ၊ သင်တို့
သည်၊ စရထ၊ ကျင့်ကုန်သော၊ ပဗ္ဗန္ဓာနုလောမိကံ၊ ရဟန်းတို့နှင့်လျော်သော
သတိသမ္ပဗညနှင့်ပွင့်သောကမ္မဋ္ဌာန်းကိုအားထုတ်ကာအားဖြင့်ဖြစ်သော
ဣရိယာပထံစ၊ လေးပါးသောဣရိယာပုထ်ကိုလည်း၊ သေဝေထ၊ ဖြစ်ကုန်
လော၊ အပရော၊ ကပါးသော၊ အတ္ထဒသော၊ အကျိုးစီးပွားကိုမြင်တတ်သော
မထိမာ၊ ပညာရှိသည်၊ နံ၊ ထိုသို့သောဣရိယာပုထ်ကို၊ သေဝေယျ၊ ဖြစ်ရာ၏။
သေဝမာနောစ၊ ဖြစ်သော်လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိကာလေ၊ ပွန်းတွဲသော
အခါ၌၊ ဝေ၊ စင်စစ်၊ နိဝိစရေယျ၊ ဣာတွင်းသို့မသွားလော့၊ ကာလေ၊ နံနက်
ကာလ၌၊ ဝါခံ၊ ရှာသို့၊ ဝိဇ္ဇာယ၊ ဆွမ်းအစို့ငှါ၊ စရေယျ၊ သွားရာ၏။ ကာရ
ထံ၊ အကြောင်းကား၊ ကိ၊ အသို့နည်း၊ ဟိယသွာ၊ အကြင်ကြောင့်၊ အကာလ
စာရိမ္မိ၊ အခါမဟုတ် သည်၌သွားထေ့ရှိထသော၊ ဗုဂ္ဂထမ္မိ၊ ဗုဂ္ဂိုလ်ကို၊ သင်္ဂါ၊
ရာဂအစရှိကုန်သောများစွာကုန်သောငြိခြင်းတို့သည်၊ သဇ္ဇန္တိ၊ ငြိကပ်တတ်
ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ ဗုဒ္ဓါ၊ သစ္စာလေးပါးကိုသိကုန်သောအရိယာတို့
သည်၊ ဝိကာလေ၊ ပွန်းတွဲသောအခါ၌၊ နစရန္တိ၊ မကြွကုန်၊ ရူပါစ၊ ရူပါရုံတို့
လည်း၊ ကောင်း၊ သဒ္ဓါစ၊ သဒ္ဓါရုံတို့လည်း၊ ကောင်း၊ ဂန္ဓာစ၊ ဂန္ဓာရုံတို့လည်း
ကောင်း၊ ရသာစ၊ ရသာရုံတို့လည်း၊ ကောင်း၊ ပဿာစ၊ ပောဋ္ဌဗ္ဗာရုံတို့လည်း
ကောင်း၊ ယေ၊ အကြင်အာရုံတို့သည်၊ သက္ကေ၊ သက္ကဝါတို့ကို၊ သံမဒ္ဓယန္တိ၊
လွန်စွာယစ်စေထတ်ကုန်၏။ ဧတေသုဓမ္မေသု၊ ဤရူပါရုံအစရှိကုန်သောတ
ရားတို့၌၊ ဆန္ဒ၊ တင်သောဆန္ဒကို၊ ဝိနေယျ၊ ဆုံးမ၍၊ ကာ၊ လန၊ သင့်သောကာ
လ၌ သာလျှင်၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ပါထရာထံ၊ နံနက်စာဆွင်းရရာ
သို့၊ ပဝိသေ၊ ဝင်ရာ၏၊ ဝေံ၊ ဤသို့၊ ပဝိဋ္ဌော၊ ဝင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိ

ဣဉ္ဇာ၊ ဣဉ္ဇာ၊ ကိုလည်း၊ သမယေန၊ မွန်းမတည့်မှီအတွင်း၌သာလျှင်၊ လဒ္ဓါ၊ ရ
 ချ်၊ ဇေကော၊ ကာယဝိဝေကကိုပြီးစေချက်အပေါ်မရှိတယေခံခြင်း၊ ပဋိပ္ပာမ၊
 ဣဉ္ဇာ၊ ခံရာမှပြန်၍၊ မဟော၊ ဆိတ်ငြိမ်ရာ၌၊ အဇ္ဈတ္တခန္ဓံ၊ အဇ္ဈတ္တဖြစ်သောခ
 န္ဓာသန္တာန်ကိုထက္ခဏာသို့တင်၍ကြံဆင်ခြင်းသည်ဖြစ်၍၊ နိဿိဒေ၊ ထိုင်နေ
 ရာ၏၊ ဗဟိဒ္ဓါ၊ အပဖြစ်သောရူပါရုံစသည်တို့၌၊ ရာဂပသေန၊ ရာဂ၏အစွမ်း
 ဖြင့်၊ မနေ၊ စိတ်ကို၊ နနိဇ္ဈာရယေ၊ မထုတ်ရာ၊ သင်္ဂဟိတတ္တဘာဝေါ၊ ကောင်း
 စွာထိမ်းဆည်းအပ်သော စိတ်ရှိသည်ဖြစ်၍၊ ဝိဟရေ၊ နေရာ၏၊ သောယော
 ဂါဝစရော၊ ထိုယောဂါဝစရုဂ္ဂိုဏ်သည်၊ သာဝကေနဝါ၊ တရံတရကို
 လျှင်နာလိုသဖြင့်ကပ်သောသာဝကနှင့်သော်လည်းကောင်း၊ ကေနဝိဝါ၊ တ
 ရံတယောကံသောအညတိတ္ထိယဂဟဋ္ဌနှင့်သော်လည်းကောင်း၊ ဝိက္ခုနာ
 စ၊ ဤသာသနာတော်၌ရဟန်းနှင့်သော်လည်းကောင်း၊ သဒ္ဓိံ၊ တက္ခ၊ သစေပိ
 သလ္လပေ၊ အကတ်၍ပြောဟောပြောအံ့၊ အထ၊ ထိုသို့ပြောဟောသည်ရှိသော်
 မဂ္ဂပယာပဋိသံ သုတ္တောဝါ၊ မဂ်ဖိုလ်နှင့်စပ်သည်လည်းဖြစ်ထသော၊ ဒသက
 ထာဝတ္ထုတေဒေါဝါ၊ အတ္တိန္ဒကထာစသေ၊ ဆယ်ပါးသောကထာဝတ္ထုအ
 ပြားရှိသည့်မူလည်းဖြစ်ထသော၊ ပဏီတော၊ မြတ်သော၊ ယောဓမ္မော၊ အကြင်
 ဓမ္မကထာသည်၊ အတ္ထိ၊ ရှိ၏၊ ပဏီထံ၊ မြတ်သော၊ တံဓမ္မံ၊ ထိုဓမ္မကထာကို၊ ဥ
 ဒါဟရေယျ၊ ပြောဟောရာ၏၊ ပေသုထံ၊ ညီညွတ်ခြင်းကိုပျက်တတ်သော
 ဂုံးတိုက်သောစကားကို၊ နဥဒါဟရေယျ၊ မပြောဟောရာ၊ ပရူပပါဒံ၊ သူ
 တပါးတို့အားကဲ့ရဲ့ခြင်းငြင်းခုံခြင်းနှင့်ပဉ္စဉ်သော ပိဂ္ဂါဟိထကထာအပြားရှိ
 သော စကားကို၊ နောပိဥဒါဟရေယျ၊ မပြောဟောရာ၊ ဟိ၊ ထိုစကား
 သင့်စွာ၊ ဇေကော၊ အချို့ကုန်သောမောစာပုရိသတို့သည်၊ ဝါဒံ၊ သူတပါးတို့အား
 ငြင်းခုံခြင်းနှင့်စပ်သောစကားကို ပြောခြင်းသို့၊ ပဋိသေနိယန္တိ၊ ထိုးပြစ်လို
 ကုန်သည်ဖြစ်၍ရန်သူစပ်သည်တောင်သို့သွားသကဲ့သို့ဖြစ်ကုန်၏၊ ပရိတ္တပ
 ညော၊ ပညာနည်းကုန်သော၊ တေ၊ ထိုမောစာပုရိသတို့ကို၊ မသံ၊ ငါတို့သည်။
 နပသံသာမ၊ မပြီးပွင်းကုန်၊ ကိံ၊ ကာရဏာ၊ အဘယ်အကြောင်း၊ ကြောင့်
 နည်း၊ တထောတထော၊ ထိုထိုစကားဟူသောအကြောင်းကြောင့်၊ နေသံ၊ ထို
 သူတို့အား၊ သင်္ဂါ၊ ငြင်းခုံခြင်းတည်းဟူသော ငြိခြင်းတို့သည်၊ သဇ္ဇန္တိ၊ ငြိ
 ကပ်ကုန်၏၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ တေ၊ ထိုရန်သူစပ်သည်တောင်သို့
 စင်သကဲ့သို့ဖြစ်ကုန်သောသူတို့သည်၊ ခုရေ၊ သမထပိပသသနာတို့အားဝေး
 သော၊ တတ္ထ၊ ထိုငြင်းခုံခြင်း၌၊ ဝိတ္တံ၊ ပိတ်ကို၊ ဂမေန္တိ၊ ရောက်စေတတ်ကုန်
 ၏၊ တသ္မာ၊ ထိုကြောင့်၊ နပသံသာမ၊ မပြီးပွင်းကုန်၊ ပိဏ္ဍုဉ္ဇာ၊ ဣဉ္ဇာ၊ ကို

လည်းကောင်း၊ ဝိဟာရဗ္ဗ၊ ကျောင်းကိုလည်းကောင်း၊ သယံဇာတသုခဗ္ဗ၊ ဧညာဉ်
 စောင်းအင်းယျဉ်းစသည့် ကိုလည်းကောင်း၊ သံဃာဒီရဇုပဝါဟနံ၊ မြေမှုန့်အ
 ညစ်အကျေးစသော ဒုက္ခဒါဏီ မြို့ကိုဆေးလျှော်တတ်သော၊ အာပဗ္ဗ၊ ရေကို
 လည်းကောင်း၊ သင်္ခါယ၊ ဥာဏ်ဖြင့်ဆင်ခြင်၍၊ သေဝေ၊ မှိဝ်ရာ၏၊ သုဂတေန၊
 လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည်၊ ဒေသိတံ၊ ပရိသင်္ခါယော
 နိသေသီဝရံစသည်ဖြင့် ဟောတော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ သုတွာန၊
 ကြားနာရ၍၊ ဝရပညာသာဝကော၊ မြတ်သောပညာရှိသော သာဝကသည်၊
 သင်္ခါယ၊ ဥာဏ်ဖြင့်ဆင်ခြင်၍၊ သေဝေ၊ မှိဝ်ရာ၏၊ ထသ္မာဟိ၊ ထိုသို့ဆင်ခြင်
 ၍မှိဝ်သောကြောင့်သာလျှင်၊ ပိဏ္ဍေစ၊ ဆွမ်း၌လည်းကောင်း၊ သယံ နာသနေ
 စ၊ ဧညာဉ်စောင်းအင်းယျဉ်း အိမ်ရာနေရာ၌လည်းကောင်း၊ သဗ္ဗာဒီရဇုပဝါ
 ဟနေ၊ မြေမှုန့်အညစ်အကြေးစသော ဒုက္ခဒါဏီ မြို့ကိုဆေးလျှော်တတ်သော၊
 အာပေစ၊ ရေ၌လည်းကောင်း၊ ဧတေသုဓမ္မေသု၊ ဤပစ္စည်းတို့၌၊ သေဘိက္ခု၊
 ထိုရဟန်းသည်၊ အနုပလိတ္တော၊ တဏှာဖြင့်မလိမ်းကျံသည်၊ ဟောတိ၊ ဖြစ်
 ၍၊ ယထာကိံ၊ ဥပမာအထက်ကဲ့သို့နည်း၊ ပေါက္ခဏေ၊ ကြာရွက်၌၊ ဝါရိဗိန္ဒု၊
 ရေပေါက်သည်၊ အနုပလိတ္တိယထာ၊ မလိမ်းကျံသကဲ့သို့၊ အနုပလိတ္တော၊
 မလိမ်းကျံသည်၊ ဟောတိ၊ ဖြစ်၏၊ ပန၊ ထိုမှတစ်ပါး၊ ဝဟဋ္ဌဝတ္တံ၊ လူတို့
 ၍ကျင့်ရာသောဝတ်ကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါဘုရားသည်၊ ဝဒါမိ၊
 ဟောတော်မူအံ့၊ ယထာကရော၊ ငါဟောသောအတိုင်းပြုလော့၊ သာဝကော
 လုဖြစ်သော သာဝကသည်၊ သာရ၊ ကောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဟိ၊ ထိုစ
 ကား၊ သင်္ဂုဇု၊ ဝုဗ္ဗေ၊ ရှေး၌၊ ကေဝဇေဝ၊ လူကိုအကျင့်နှင့် မရောမရှက်သက်
 သက်သော၊ ဟောတိက္ခုဓမ္မော၊ အကြင်ရဟန်းတို့၏ အကျင့်တရားကိုမ
 ယာ၊ ငါသည်၊ ကထိဇေဝ၊ ဟောအပ်ပြီ၊ ဧသောဓမ္မော၊ ဤတရားကို၊ သပရိ
 ဝဟနေန၊ လယ်ရာအစရှိသည်ကို သိမ်းဆည်းခြင်းရှိသဖြင့်၊ ပသေတံ၊ ရှု
 မြင်းဌါ၊ နသတ္တာ၊ မရအပ်၊ ဟေစတသာ၊ အကြင်တပ်ခြင်း ကြောက်ခြင်းရှိ
 ကုန်သော သေက္ခဝုဗ္ဗေဉ်တို့သည်လည်းကောင်း၊ ဟေထာဝရာစ၊ အကြင်
 တပ်ခြင်းကြောက်ခြင်းမရှိမတုန်မထွပ်တည်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့
 သည်လည်းကောင်း၊ လေပကော၊ လောက၌၊ သန္တိ၊ ရှိကုန်၏၊ သဗ္ဗေသု၊ အထုံး
 ရုံကုန်သော၊ ဘူတေသု၊ သတ္တဝါတို့၌၊ ဒဏ္ဍံ၊ လက်နက်ဒဏ်ကို၊ နိဝေယ၊ ချ၍၊
 ပါထံ၊ သတ္တဝါကို၊ နဟနေ၊ မိမိမသတ်ရာ၊ နစစာတယေ ဟူ၊ သူတပါးကို
 လည်းမသတ်စေရာ၊ ဟနတံဟနန္တာနံ၊ သတ်ညွှတ်ဖျက်ဆီးကုန်သော၊ ပရေ
 သံ၊ သူတပါးတို့အား၊ နစအနုဇညာ၊ စိတ်ဖြင့်ခွင့်လည်းမပြုရာ၊ ဒဏ္ဍံ၊ ဒဏ်

၂၆၅

ကိုရိုသေယျ၊ ချစ်၊ ဣတော၊ ဤထက်၊ ပရိ၊ အလွန်ကိုလည်း၊ ဝတ္ထေယျ၊ ကျင့်ရာ
 ၏၊ သာဝကော၊ အရိယာသာဝကသည်၊ တတော၊ ထိုသတ်ခြင်းမှ၊ အပရိ၊
 တပါးသော၊ ကွမ်း၊ တရံတရသော၊ အရပ်၌၊ အနိန္ဒ၊ အရှင်သည်မပေးအပ်သော
 ကိစ္စ၊ တရံတရသော၊ အနည်းအများ၊ ဝတ္ထုကို၊ ဗုဒ္ဓမာနော၊ သူတပါးဥစ္စာဟူ
 သိသည်ရှိသော်၊ ပရိဝဇ္ဇယေယျ၊ ကြဉ်ရာ၏၊ နဟာရယေ၊ သူကိုလည်းမခိုး
 စေရာ၊ ဟရတံ၊ ခိုးကုန်သော၊ ပရေသံ၊ သူတပါးတို့အား၊ နာနုဇညာ၊ ခွင့်မပြု
 ရာ၊ ဧဝံ၊ ဤသို့၊ ပရိပဇ္ဇမာနော၊ ကျင့်သောသူသည်၊ သဗ္ဗံ၊ အဆုံးရံသော၊ အနိန္ဒ၊
 အရှင်မပေးသောသူ၊ ဥစ္စာကို၊ ပရိဝဇ္ဇယေယျ၊ ကြဉ်ရာ၏၊ ဝိညု၊ ပညာရှိ
 သောသူသည်၊ အဗြဟ္မစရိယံ၊ မေထုန်အကျင့်ကို၊ ဇလိတံ၊ ပြောင်ပြောင်
 တော်သော၊ အင်္ဂါရဂာသံ၊ မီးကျိုးတွင်းကိုကဲ့သို့၊ ပရိဝဇ္ဇယေယျ၊ ကြဉ်ရာ၏
 ဗြဟ္မစရိယံ၊ မေထုန်မှကြဉ်သောအကျင့်ကို၊ အသန္တု၊ အန္တောပန၊ မထတ်
 နှိုင်းသောသူသည်ကား၊ ပရဿ၊ သူတပါး၏၊ ဒါရိ၊ မယားကို၊ နာတိတ္ထမေ
 ယျ၊ မလွန်ကျူးရာ၊ သဘစ္စတောဝါ၊ စည်းဝေးရာ မင်းကွန်းစရပ်စ
 သောသာဝင်သို့ ရောက်သော်လည်းကောင်း၊ ပရိသဂ္ဂတောဝါ၊ ပုဂ္ဂိုလ်အ
 လယ်စသောပရိသတ်သို့ရောက်သော်လည်းကောင်း၊ ဇကော၊ တယောက်
 သောသူသည်၊ ဇကဿေဝ၊ တယော်သောသူ အားသာလျှင်၊ ရသယ၊ ချွတ်
 ယွင်းသောစကားကို၊ နာဏေယျ၊ မဆိုရာ၊ နာဏသယေ၊ သူတပါးကိုလည်း
 မဆိုစေရာ၊ ဘဏတံဘဏန္တာနံ၊ ဆိုသောသူတို့အား၊ နာနုဇညာ၊ ခွင့်မပြုရာ
 ဧဝံ၊ ဤသို့၊ ပရိပဇ္ဇမာနော၊ ကျင့်သောသူသည်၊ သဗ္ဗံ၊ အဆုံးရံသော၊ အတူတံ၊
 မဟုတ်သောစကားကို၊ ပရိဝဇ္ဇယေယျ၊ ကြဉ်ရာ၏၊ မဇ္ဇဉ္ဇပါနံ၊ ယစ်မျိုးကို
 သောက်ခြင်း ကိုလည်း၊ နာမာစရေယျ၊ မကျင့်ရာ၊ ယောဂဟဋ္ဌော၊ အ
 ကြင်လူသည်၊ ဣဓိဗ္ဗံ၊ ဤမဇ္ဇပါနမှ ကြဉ်ခြင်းတည်းဟူသော အကျင့်ကို၊
 ရောစယေ၊ နှစ်သက်ရာ၏၊ သောဂဟဋ္ဌော၊ ထိုလူသည်၊ နပါယယေ၊ သူတ
 ပါးကိုလည်းမသောက်စေရာ၊ ဝိဝတံ၊ သောက်သောသူတပါးတို့အားလည်း
 နာနုဇညာ၊ ခွင့်မပြုရာ၊ ဣဒံ၊ ဤသေသောက်ခြင်းသည်၊ ဥဗ္ဗာဒနန္တံ၊ ရူးခြင်းအ
 ဆုံးရှိ၏၊ ဣတံ၊ ဤသို့၊ နံ၊ ထိုယစ်မျိုးကိုသောက်ခြင်းကို၊ ဝိဒိတွာ၊ ထိ၍၊ ပရိ
 ဝဇ္ဇယေယျ၊ ကြဉ်ရာ၏၊ ဟိ၊ သင့်စွာ၊ မဒါ၊ ယစ်သူနိုသော၊ ဗာဏာ၊ သူရိုက်တို့
 သည်၊ ပါပါနိ၊ ပါဏာတိပါတစသော မကောင်းမှုတို့ကို၊ ကဇေန္တိ၊ ပြုကုန်
 ၏၊ အညေစနေ၊ တပါးသောသူတို့ကိုလည်း၊ ပမဇ္ဇေ၊ ယစ်သည်တို့ကို၊ ကာ
 ရေန္တိ၊ ပြုစေတတ်ကုန်၏၊ ဗာဏကန္တံ၊ သူရိုက်တို့သည် နှစ်သက်အပ်သော၊
 ဧတံ၊ ဤယစ်မျိုးကို သောက်ခြင်းသည်၊ ဥဗ္ဗာဒနံ၊ တမလွန်၌ ရူးစေတတ်၏၊

မောဟနံ၊ ဤပစ္စုပ္ပန်၌ တွေဝေတတ်၏။ ဣတိ၊ ဤသို့၊ ဇေတံပယတနံ၊ ဤယစ်မျိုး
ကိုသောက်ခြင်းကို၊ အညာအညာယ၊ သိ၍၊ ဝိဝဇ္ဇယေ၊ မြဲစွာကင်း၍ ကြည့်
ရာ၏။ ပါဏံ၊ အသက်ကို၊ နဟနေး၊ မသတ်ရာ၊ အဒိန္နံ၊ အရှင်မပေးသောဥစ္စာ
ကို၊ နအာနုယေ။ မဆောင်ရာ၊ ရသာ၊ ချွတ်ယွင်းသော စကားကို၊ နဘာသ
ယေ၊ မဆိုရာ၊ မဇ္ဇပေါ၊ သေသောက်သည်၊ နသိယာ၊ မဖြစ်ရာ၊ အဗြဟ္မစရိ
ယာ၊ မမြတ်သော အကျင့်ဖြစ်သော၊ မေထုနာ၊ မေထုန်အကျင့်မှ၊ ဝိရမေယျ။
ကြည့်ရာ၏။ ရတ္တိံ၊ ညဉ့်၌လည်း၊ နဘုဇ္ဇေယျ၊ မစားရာ၊ ဒိဝါ၊ နေ့၌၊ ဝိကာလ
ဘောဇနံ၊ မွန်းတွဲသော အခါစားခြင်းကို၊ နဘုဇ္ဇေယျ၊ မစားရာ၊ မာလံ၊ ပန်းကို၊
နဝာရေ၊ မစနံရာ၊ ဂန္ဓံ၊ နံ့သာလိမ်းခြင်းကို၊ နအာစရေ၊ မကျင့်ရာ၊ သန္တ
တေ၊ အပ်သော အခင်းတို့ဖြင့်ခင်းအပ်သော၊ မဇ္ဇေ၊ အပ်သော ညောင်စောင်း၌
လည်းကောင်း၊ ဆမာယ၊ မြေ၌လည်းကောင်း၊ ဝသယေ၊ အိပ်ရာ၏၊ ဒုက္ခန္တ
ဂုနာ၊ ဝန်ဆင်းရဲ၏ အဆုံးသို့ရောက်ပြီးထသော၊ ဗုဒ္ဓေန၊ မြတ်စွာတုရားသည်
ပကာသိတံ၊ ပြတော်မူအပ်သော၊ ဇေတံဥပေါသထံ၊ ထိပါဏာတိပါတစ
သည်တို့ကိုမလွန်ကျူးမူ၍ ကပ်၍သုံးအပ်သောဥပုသ်ကို၊ အဋ္ဌကံ၊ အဋ္ဌကီ
ကဟူ၍၊ အာဟာ၊ ဆိုကုန်ပြီ၊ ပက္ခဿ၊ လဆန်း၊ ပက္ခထဆုတ်ပက္ခ၏၊ စတုဒ္ဓသိ
စ၊ တဆဲ့လေးရက်ဥပုသ်နေ့၌ လည်းကောင်း၊ ပဉ္စဒ္ဓသိစ၊ တဆဲ့ငါးရက်
ဥပုသ်နေ့၌လည်းကောင်း၊ အဋ္ဌမိစ၊ ရှစ်ရက်ဥပုသ်နေ့၌လည်းကောင်း၊ ဇေတ
တယေ၊ ဤသုံးရက်တို့ပတ်လုံးဥပေါသထံ၊ အဋ္ဌကံဥပုသ်သို့၊ ဥပဝဿ၊ ကပ်
၍နေလော၊ ပါဠိဟာရိယပက္ခဿ၊ ကိုအပ်ပြီးသော ပက္ခမှအသီးဆောင်အပ်
သောပက္ခ၌လည်းကောင်း၊ ပသန္နမာနသော၊ ကြည်ညိုသောစိတ်ရှိသောဥ
ပါသကာသည်၊ သုသမတ္တဇူပံ၊ တနေ့မျှကိုလည်းမယုတ်စေမူ၍ ကောင်းစွာ
နေအပြည့်အစုံ၊ အဋ္ဌကံဇူပံ၊ ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော ဥပုသ်ကို၊ ဥပ
ဝဿ၊ သုံးဆောင်လော၊ တတောစ၊ ထိုဥပုသ်ဆောက်တည်သော နေ့၏
အခြားမဲ့၌၊ ဝိညာ၊ သိကြားထိမ္မာသော၊ ဥပဝုဇ္ဇုပေါသထော၊ သုံးအပ်ပြီး
သောဥပုသ်ရှိသောဥပါသကာသည်။ ပါတောဝ၊ နံနက်ကာလ၌လျှင်၊ အန္ဓေ
န၊ ယာဂုဆွမ်းစသည်ဖြင့် လည်းကောင်း၊ ပါနေန၊ ရှစ်ပါးသောအဖျော်ဖြင့်
လည်းကောင်း၊ တိက္ခ၊ သံဃံ၊ ရဟန်းအပေါင်းကို၊ ပသန္နမိတ္တော၊ ကြည်ညို
သောစိတ်ရှိသည်ဖြစ်၍၊ အနုမောဒမာနော၊ အစဉ်မပြတ်ဝမ်းမြောက်သည်
ဖြစ်၍၊ ယထာရဟံ၊ မိမိအစွမ်းနှင့်လျော်စွာ၊ ဝိဘဇေထ၊ လုပ်ကျွေးရာ၏။
ယော၊ အကြင်နိစ္စသိစဉ်ပေါသထထိစဒါနဓမ္မနှင့်ပြည့်စုံသော အရိယာသာ
ဝကသည်၊ ဓမ္မိကံ၊ သတ္တဝါ၏စေသောငါးပါးသောကုန်ကိုကြည့်၍တရား

နှင့်လျော်သော၊ ဝါင်စိန္တံ၊ ဓမ္မိကကုန်ကို၊ ပယောဇယေ၊ ဟူဉ်ရာ၏၊ ဓမ္မေန၊
 တရားသဖြင့်ရသောစည်းစိမ်ဖြင့်၊ မာတာဒိတရော၊ အမိအတတ်ကို၊ တရေ
 ယျ၊ မွေးရာ၏၊ သောဂိဟိ၊ ထိုအရိယာသာဝကဖြစ်သော လူသည်၊ ဧတံ၊ ဤ
 အဝတ္တဝါဆိုအပ်ခဲ့ပြီးသောဝတ်ကို၊ အပ္ပမတ္တော၊ မမေ့မလျော့၊ ဝတ္တယံ၊ ဝတ္တ
 ယန္တော၊ ကျင့်သည်ဖြစ်၍၊ သယံပတာနာမ၊ သယံပတာဟုရေးအပ်သောအ
 မည်ရှိကုန်သော၊ ဒေဝေ၊ ခြောက်ပါးသောကာမာဝစရနတ်တို့သို့၊ ဥပေတိ၊
 ကပ်၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားရလိုက်၏၊ ဣတိ၊ ဤသည်လျှင် အပြီး
 တည်း၊ ဓမ္မိကသုတ္တံ၊ ဓမ္မိကသုတ်ထည်း၊ ဒုတိယော၊ နှစ်ရမြောက်သော၊
 ဝုဇ္ဇဝဂ္ဂေါ၊ ဝုဇ္ဇဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ တဿ၊ ထိုဝုဇ္ဇဝဂ်၏၊
 ဥဒါနံ၊ ဥဒါန်းကား၊ ရတနာ၊ ရတနာသုတ်၊ ဝဇ္ဇော၊ အာမဂန္ဓသုတ်၊ ဟိရိစ၊ ဟိရိ
 သုတ်၊ မင်္ဂလံ၊ မင်္ဂလသုတ်၊ သုပိယော၊ သုပိယောသုတ်၊ ကပိယော၊
 ကပိလသုတ်၊ ဗြာဟ္မဏော၊ ဗြာဟ္မဏဓမ္မိယသုတ်၊ နာဝံ၊ နာဝသုတ်၊ ကိ
 သိယ၊ ကိသိယသုတ်၊ ဥဠာနော၊ ဥဠာဟနသုတ်၊ ရာဟုလော၊ ရာဟုလသုတ်၊
 ဝုနကာပျောဝ၊ တာဝန်နိဂြောဓကပ္ပသုတ်၊ ပရိဗ္ဗာဇနိယော၊ သဗ္ဗာပရိဗ္ဗာဇနိ
 ယသုတ်၊ တထာ၊ ထိုမှတပါး၊ ဓမ္မိကဉ္စ၊ ဓမ္မိကသုတ်၊ ဣတိ၊ ဤသို့၊ ရဒ္ဒသ၊
 တဆဲ့ထေးသုတ်တို့ကို၊ ဝုဇ္ဇဝဂ္ဂန္တိ၊ ဝုဇ္ဇဝဂ်ဟူ၍၊ ဝိဒုနာ၊ ပညာရှိသည်၊ အာ
 ဟု၊ ဆိုပြီ။

မဟာဝဂ်၊

၉ အဟံ၊ ငါသည်၊ ဆဂဝဘော၊ မြတ်စွာဘုရား၏၊ ပဗ္ဗန္တံ၊ ရဟန်းပြုသောအ
 ဖြစ်ကို၊ ကိတ္တယိဿာမိ၊ ကြားပေအံ့၊ စက္ခုမာ၊ ငါးပါးသော စက္ခုရှိတော်
 မူသောဘုရားသည်၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီးသော၊
 ထိုဘုရားရှင်သည်၊ ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်၊ ဝိမံသမာ
 နော၊ စုံစမ်းဆင်ခြင်သည်ဖြစ်၍၊ ပဗ္ဗန္တံ၊ ရဟန်းအဖြစ်ကို၊ သမရောဓယိ၊
 နှစ်သက်တော်မူ၏၊ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်၊ ပဗ္ဗန္တံ၊ ရဟန်း
 အဖြစ်ကို၊ ကိတ္တယိဿာမိ၊ ကြားအံ့၊ အယံစာ ရာဝါသော၊ ဤအိမ်ရာ
 ထောင်သော လူ၏ ဘောင်၌ နေရခြင်းလည်း၊ သမ္မာဓော၊ သားမယား
 စသည်ဖြင့်နှိပ်စက်ခြင်းကိလေသာတို့ဖြင့်နှိပ်စက်ခြင်းဖြင့်ကုသိုလ်ပြုခြင်း
 ၏အခွင့်ကျဉ်းမြောင်း၏၊ ရဇဿ၊ ရာဂစသောမြူ၏၊ အာယတနံ၊ ဖြစ်ရာအာရုံ
 တည်း၊ ဣတိ၊ ဤသို့၊ စာရာဝါသော၊ အိမ်ရာထောင်သောလူဘောင်၌နေရခြင်း
 ၌၊ ဒေသံ၊ အပြစ်ကို၊ ဒိသ္မာနံ၊ မြင်၍၊ ပဗ္ဗန္တံ၊ ရဟန်းအဖြစ်သည်၊ အပ္ပောကာ

သောဝ၊ ဆိုအပ်ခဲ့ပြီးသောသမ္မာဓမ္မရှိသဖြင့်ကောင်းကင်ကဲ့သို့ ဟင်းထင်း
သည့်၊ဟောတိ၊ဖြစ်၏၊ဣတိ၊ဤသို့၊ပဗ္ဗန္ဓာယ၊ရဟန်းအဖြစ်၌၊ ဂုဏ်၊အကျိုး
စက်ကို၊ဒိသ္မာန၊မြင်၍၊ပဗ္ဗဇိ၊ရဟန်းပြုပြီး၊ ပဗ္ဗဇိတွာန၊ရဟန်းပြု၍၊ ကာ
ယောန၊ကိုယ်ဖြင့်၊ ပါပကမ္မံ၊သုံးပါးသောအပြားရှိသောကာယဒုစရိုက်ကို၊ဝိ
ဝဇ္ဇယံ၊ကြဉ်၏၊ဝစိဒုတ္တရိတံ၊ဝစိဒုတ္တရိုက်ကို၊ဟိတွာ၊စွန့်၍၊ အာဇီဝံ၊အသက်
မွေးခြင်းကို၊ပရိသောဝယံ၊သုတ်သင်ပြီး၊ ဗုဒ္ဓေါ၊ထုရားသည်၊ အနောမန
ဒိတိ၊တော၊အနောမာမြစ်ကဘက်မှ၊ ဝိရိဗ္ဗန္တံ၊နွားမြီကဲ့သို့တောင်ငါးထုံးရုံ
ထသော၊မာဂဓာနံ၊မဂဓရာဇ်တိုင်းသူတို့၏၊ ရာဇဂဟံ၊မင်းနေပြည်သို့၊အာ
ဂမာ၊ကြွတော်မူပြီး၊အာကိဏ္ဏဝရသက္ခတော၊ကိုယ်တော်၌ကြံ၍ထားဘိသ
ကဲ့သို့မြတ်သောမဟာဗုဒ္ဓိသက္ခတာရှိသည်ဖြစ်၍၊ တတ္ထံ၊ ထိုရူးဇြို့ဟ်
ပြည်၌၊ဝိဇ္ဇာယ၊ဆွမ်းအကျိုးငှါ၊ အဘိဟာရေသိ၊ကြွတော်မူပြီး၊ တံ၊
ထိုဆွမ်းခံသောထုရားလောင်းကို၊ဗိမ္ဗိသာရော၊ဗိမ္ဗိသာရမင်းသည်၊ပါသာ
ဒတ္ထိံ၊ပြာသာဒ်၌၊ပတိဗ္ဗိတော၊တည်ရပ်လျက်၊ အဗ္ဗဿ၊မြင်၏၊လက္ခဏသမ္ပ
န္နံ၊ပြည့်သောလက္ခဏာတော်ရှိသော၊တံ၊ထိုထုရားလောင်းကို၊ဒိသ္မာ၊မြင်၍
ဣမမတ္ထံ၊ ဤအနက်ကို၊ အမတ္တာနံ၊ အမတ်တို့အား၊ အဘာသထ၊ ဆိုသ
တည်း၊ တောန္တော၊ဒို့အမတ်တို့၊ဣတံ၊ဤသွားသောသူကို၊တုဋ္ဌေ၊သင်အ
မတ်တို့သည်၊နိသာမေထ၊ရှုကုန်ထော၊အယံ၊ဤသူသည်၊အဘိဂ္ဂပေါ၊ရှုချင်
ဘွယ်သောအင်္ဂါကြီးငယ်ရှိ၏၊ ဗြဟ္မာ၊အလုံးစုံအရပ်နှင့်ပြည့်စုံ၏၊ သုစိ၊စင်
ကြယ်သောအရေအဆင်းရှိ၏၊စရဏေ၊စရေဝ၊သွားခြင်းနှင့်လည်း၊သမ္ပန္နော
ပြည့်စုံ၏၊ယုဂမတ္ထု၊ရထားထမ်းပိုးတပြန်အတိုင်းအရှည်သာလျှင်၊ပေက္ခ
တိ၊ကြည့်၏၊ဩက္ခိတ္တစက္ခု၊ အော်သို့ချအပ်သောမျက်လွှာရှိ၏၊သတိမာ၊သ
တိရှိ၏၊နိစက္ခုသာပိဝ၊နိဝံသောအမျိုးမှရဟန်းပြုသောသူကဲ့သို့၊နဟောတိ၊
မဖြစ်၊ အယံတိက္ခု၊ ဤရဟန်းသည်၊ ကုဟိံ၊ အဘယံအရပ်သို့၊ ဂမိဿ
တိ၊သွားလတ္တံ့နည်း၊ရာဇဗ္ဗဘာ၊မင်း၏တမန်တို့သည်၊အဘိဝာဝန္တု၊ရှေးရှု
ပြေးကုန်လော၊ပေထိတာ၊စေလွှတ်အပ်ကုန်သော၊တေရာဇဗ္ဗတာ၊ထိုမင်း
တမန်တို့သည်၊ အယံတိက္ခု၊ ဤရဟန်းသည်၊ ကုဟိံ၊ အဘယံအရပ်သို့၊ ဂမိ
ဿတိ၊သွားလတ္တံ့နည်း၊ ကတ္ထု၊အဘယံအရပ်၌၊အဿ၊ ထိုရဟန်း၏၊ဝါ
သော၊နေခြင်းသည်၊ဘဝိသတိ၊ဖြစ်လတ္တံ့နည်း၊ဣတိ၊ဤသို့၊ဗေပိဿ၊ထု
ရားထောင်း၏၊ဝိဗ္ဗိတော၊နေခံမှ၊အနုဗန္ဓိံ၊သူလိုက်ကုန်၏၊ ဂုတ္တန္တိ၊ရော၊သတိ
ဖြင့်ကောင်းစွာစောင့်အပ်သောတံခါးရှိသည်ဖြစ်၍၊သုဝံဝုတော၊ကောင်းစွာ
ဣန္ဒြေကိုစောင့် သည်ဖြစ်၍၊သပဒါနံ၊အိပ်စဉ်မပြတ်၊စရမာနော၊ ဆွမ်းခံကြွ

သောဘုရားထောင်းသည်၊ သမ္မာဒနာ၊ ကောင်းစွာဆင်ခြင်သည်ဖြစ်၍၊ ပဋိ
သတော၊ သတိရှိသည်ဖြစ်၍၊ နိဗ္ဗာန်၊ လျှင်စွာ၊ ပတ္တံ၊ သပိတ်ကို၊ အပူရေထိ၊
ပြည့်စေ၏။ မုနိ၊ မောနဟုဆိုအပ်သော သဗ္ဗညုတညာဏ်အကျိုးငှါကျင့်
သည်ဖြစ်၍ မုနိဟုဆိုအပ်သော၊ သော၊ ထိုဘုရားထောင်းသည်၊ ပိဏ္ဍာစာရီ၊
ခွမ်းခံခွားခြင်းကို၊ စရိတွာန၊ ထုည့်သည်၍၊ နဂရာ၊ ပြည်မှ၊ နိက္ခမ္မ၊ ထွက်၍၊
ပဏ္ဍဝံ၊ ပဏ္ဍဝတောင်သို့၊ အဘိဟာရေထိ၊ ရှေးရှုကြွတော်မူ၏။ ဧတ္ထ၊ ဤ
တောင်၌၊ ဝါသော၊ နေခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဧဝံ၊ ဤသို့၊ မိန္ဒြေ
တွာ၊ ကြံ၍၊ ဝါသုပတံ၊ နေရာတောင်သို့ကပ်ထသော၊ မုနိ၊ ဘုရားထောင်းကို
နိဿယန၊ မြင်၍၊ တယောဒုတာ၊ တမန်သုံးယောက်တို့သည်၊ ဥပါဝိသံ၊ ဘုရား
ထောင်းအနီးသို့ဝင်ကုန်၏။ တေသု၊ ထိုတမန်သုံးယောက်တို့တွင်၊ ဧကောဒ
တော၊ တယောက်သောတမန်သည်သာလျှင်၊ အာဂတိံ၊ ပြန်လာ၍၊ ရာဇာ
နော၊ မင်းအား၊ ပဋိဝေဒယိ၊ ကြားလျှောက်၏။ ကိံပဋိဝေဒယိ၊ အဘယ်သို့
ကြားလျှော့သနည်း၊ မဟာရာဇ၊ မြတ်သောမင်းကြီး၊ သေဘိက္ခု၊ ဤမဟာနိ
သည်၊ ပဏ္ဍဝဿ၊ ပဏ္ဍဝတောင်၏။ ပုရက္ခတော၊ ရှေ့တူရှုမှ၊ ဝိရက္ခရေ၊
တောင်ခေါင်း၌၊ ဗျုတ္တ၊ သဘောဝ၊ ကျားနွားဥသတကဲ့သို့လည်းကောင်း၊ သီ
ဟောဝ၊ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ နိသိန္နော၊ ကင်းသောကြောက်ရွံ့ခြင်း
သဘောရှိသည်ဖြစ်၍ မတုန်မထုပ်နေတော်မူ၏။ ဣတိ၊ ဤသို့၊ ပဋိဝေဒယိ၊
ကြား၏။ ခတ္တိယော၊ ဗိမ္ဗိသာရမင်းသည်၊ ဒုတဝစနံ၊ တမန်၏စကားကို၊
သုတွာန၊ ကြား၍၊ တဒ္ဒယာနေန၊ ဆင်ယာဉ်စသောကောင်းသောယာဉ်ဖြင့်၊
ဘရမာနုပေါ၊ လျှင်ဆောခြင်းသဘောရှိသည်ဖြစ်၍၊ ယေန၊ အကြင်အရပ်
၌၊ ပဏ္ဍဝဗ္ဗတော၊ ပဏ္ဍဝတောင်သည်၊ အတ္ထိ၊ ရှိ၏။ တေန၊ ထိုတောင်ရှိရာ
အရပ်သို့၊ နိယျာထိ၊ ထွက်တော်မူလေ၏။ ခတ္တိယော၊ ဗိမ္ဗိသာရမင်းသည်၊
သယာနုဘူမိံ၊ ယာဉ်ဖြင့်သွားခြင်းငှါ တတ်ကောင်းသော မြေအရပ်တိုင်
အောင်၊ ယာယိတွာ၊ ယာဉ်ဖြင့်သွား၍၊ ယာနာ၊ ယာဉ်မှ၊ ဩဓုယှ၊ သက်၍၊
ပတ္တိကော၊ မြေချည်ဖြင့်၊ ဥပသင်္ကမ္မ၊ ချဉ်းကပ်၍နံ၊ ထိုဘုရားထောင်းကို၊
အာသန္ဓ၊ ရောက်၍၊ ဥပဝိထိ၊ အနီး၌နေ၏။ နိသန္ဓ၊ နေ၍၊ ရာဇာ၊ မင်း
သည်၊ သာရဏီယံ၊ အသက်ထက်ဆုံးအောင်မေ့ခြင်းငှါထိုက်သော၊ ကထံ
စကားကို၊ သမ္မောဒိ၊ ဝမ်းမြောက်ဝမ်းသာပြောဟော၏။ တတော၊ ထိုပြော
ဟောရာမှ၊ သောရာဇာ၊ ထိုမင်းသည်၊ သာရဏီယံ၊ အသက်ထက်ဆုံး
အောင်မေ့ခြင်းငှါထိုက်သော၊ ကထံ၊ စကားကို၊ ဝိတိသာရေတွာ၊ ဆုံးစေပြီး
စေ၍၊ ဣမမတ္ထံ၊ ဤအနက်ကို၊ အဘာသထ၊ ဆိုလတ်ပြီ၊ ကိံအဘာသထ၊ အ

ဘယ်သို့ဆိုသနည်း၊ ဘာကြောင့်အရှင်ဘုရားထံ၊ အရှင်သည်၊ ပဋိပတ္တိတော်၊ ပဋိပတ္တိအရှယ်အဟုန်ဖြင့်အထက်သို့ပွားတက်၍တည်သည်ဖြစ်၍၊ ယုဝါစ၊ အရှယ်နှင့်ပြည့်စုံသည်လည်း၊ အသိ၊ ဖြစ်၏။ သုဿ၊ သူငယ်ကဲ့သို့ထင်သည်ဖြစ်၍၊ ဒေဟာရောစ၊ အဖြစ်ဖြင့်ပျိုးသည်လည်း၊ အသိ၊ ဖြစ်၏။ ဝတ္ထုတော်ဟောန၊ အရေအဆင်းအရပ်အထုံးနှင့်၊ သမ္ပန္နော၊ ပြည့်စုံသည်လည်း၊ အသိ၊ ဖြစ်၏။ ဇာဘိမာ၊ အမျိုးနှင့်ပြည့်စုံ၏။ ခတ္တိယောဝိယ၊ မင်းကဲ့သို့၊ အသိ၊ ဖြစ်၏။ ဘာကြောင့်အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ တော၊ သင်အား၊ အဏိကဝံ၊ ခိုလှုံပါဆင်ခြင်းအပေါင်းကို၊ ခုခံကဝဠာ၊ အစပြု၍၊ ဘောဝေ၊ စည်းစိမ်ဥစ္စာကို၊ ဒေါမိ၊ ပေး၏။ ထံ၊ အရှင်သည်၊ သောဘယန္တော၊ တင့်တယ်လျက်၊ အဏိကဝဠာနာဂသံဃာပုဂ္ဂိုလ်တော်၊ ခိုလှုံပါအပေါင်း ခြံရံအပ်သည်ဖြစ်၍၊ ဘုဉ္ဇသု၊ ခံစားထော၊ မယာ၊ ငါသည်၊ ပုတ္တိတော၊ မေးအပ်သော၊ ထံ၊ အရှင်ဘုရားသည်၊ ဇာတိ၊ မိမိအမျိုးကို၊ အက္ခာဟိ၊ ကြားလော၊ ဣဝံ၊ အတ္ထံ၊ ဤအကြောင်းကို၊ ရာဇာ၊ ဗိမ္ဗိသာရမင်းသည်၊ အောဟ၊ ဆိုပြီး၊ ရာဇ၊ မင်းကြီး၊ ဟိမဝန္တသ၊ ဟိမဝန္တာတောင်၏၊ ပဿတော၊ နံပါးမှ၊ ဥဇျံ၊ ဖြောင့်ဖြောင့်၊ ဇနပဒေါ၊ ငါသာရာဖြစ်သောဇနပုဒ်သည်၊ ဇနဝီရိယောန၊ ခုနှစ်ပါးသော ရတနာဥစ္စာဝီရိယရှိသောယောကျ်ားကောင်းနှင့်၊ သမ္ပန္နော၊ ပြည့်စုံ၏။ ကောသလသ၊ ကောသလမင်း၏၊ နိကောတိနော၊ အစမှစ၍အစဉ်အားဖြင့်ဖြစ်သောနေရာတည်း၊ ဝေါတ္ထေန၊ အနွယ်အားဖြင့်၊ အာဒိစ္စောနမ၊ အာဒိစ္စမည်၏။ ဇာတိယာအမျိုးအားဖြင့်၊ သာကီယောနာမ၊ သာကီဝင်မည်၏။ တဗ္ဗာကုလော၊ ထိုသာကီဝင်မင်းမျိုးမှ၊ နိက္ခမိတွာ၊ ထောတွက်၍၊ ပဗ္ဗဇိတော၊ ရဟန်းပြုသည်၊ အပ္ပိဖြစ်၏။ ကာမေ၊ ကာမဂုဏ်တို့ကို၊ နအတိပတ္တယ၊ ငါမတောင့်တ၊ အဟံ၊ ငါသည်၊ ကာမေသု၊ ကာမဂုဏ်တို့၌၊ အာဒိနဝံ၊ အပြစ်ကို၊ ဒိသွာ၊ မြင်၍၊ နေက္ခဝံ၊ ကာမမှထွက် ခြောက်ခြင်းကို၊ ဝေမတော၊ ဘေးကင်းသောအားဖြင့်၊ ဒဠ္ဗံ၊ ရှုသည်ဖြစ်၍၊ ပဗ္ဗဇိတော၊ ရဟန်းသည်၊ အပ္ပိ၊ ဖြစ်၏။ ပဇာနာယ၊ မြတ်သောနိဗ္ဗာန်အကျိုး၌၊ ဂမိဿာမိ၊ သွားအံ့၊ ဧတ္ထ၊ ဤမြတ်သောနိဗ္ဗာန်၌၊ မေ၊ ငါ၏၊ မနော၊ စိတ်သည်၊ ရုက္ခတိ၊ နှစ်သက်၏။ ဣတိ၊ ဤသည်ထျှင် အပြီးတည်း၊ ပဗ္ဗဇ္ဇသုတ္တံ၊ ပဗ္ဗဇ္ဇသုတ်တည်း။ ။

ပဇာနပတိတတ္ထံ၊ နိဗ္ဗာန်သို့လွှတ်အပ်သောစိတ်ရှိသောအဖြစ်ဖြင့်၊ နဒီနေရဉ္စရံပတိ၊ နေရဉ္စရာဖြစ်နား၌၊ ယောဂက္ခေမဿ၊ လေးပါးသော ယောဂတို့ဖြင့် ဘေးမရှိသောနိဗ္ဗာန်သို့၊ ပတ္တိယာ၊ ရောက်ခြင်း၌၊ ဝိပရက္ကမ္မ၊ အလွန်အားထုတ်၍၊ ဗျာယန္တံ၊ အပျော်မှုသော ကံခြင်းမရှိ မကောင်းမှုကိုဖုတ်မြှောက်

တတ်သော အကျင့်ရှိထသော၊ တံင်္ဂါထိုငါကို၊ နရမိ၊ မာရ်နတ်သည်၊ ကရု
 တံ၊ သနားခြင်းနှင့်ယှဉ်သော၊ ဝါစံ၊ စကားကို၊ ဘသေမာနော၊ ပြေးထွက်၊
 ဥပါဂမိ၊ ကပ်၏၊ ကိဉ္စပါဂမိ၊ အဘတ်သို့ကပ်ထားသည်၊ တောဂေါတမ၊
 အရှင်ဂေါတမ၊ တံ၊ အရှင်သည်၊ ကိသော၊ ကြိုသည်၊ ဗုဗ္ဗဏ္ဍော၊ အဆင်းမထွ
 သည်၊ အသိ၊ ဖြစ်၏၊ တဝ၊ သင်အား၊ မရတံ၊ သေခြင်းသည်၊ သန္တိကော၊ နိုး၏၊
 သဟသဘာဂေါ၊ အထောင်သော အသို့ရှိသော အပျော်သော်ခြင်းမရှိသော
 သူနှင့်အစရှိသည်လည်း၊ တဝ၊ သင်၏၊ မရတံ၊ သေခြင်း၏၊ ဗုဗ္ဗဏ္ဍော၊ အ
 ထောက်အပင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ဧကံသော၊ တခုသော အသို့သည်သာ
 သျှင်၊ တဝ၊ သင်၏၊ ဇိဝိတံ၊ အသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘော၊ အချင်း၊ ဇိဝ
 အသက်ရှည်စော၊ တေ၊ သင်၏၊ ဇိဝိတံ၊ အသက်ရှည်ခြင်းသည်၊ သေယျော၊
 မြတ်၏၊ ဇိဝိတံ၊ အသက်ရှည်သည်ရှိသော်၊ ပုညာနိ၊ ကောင်းမှုတို့ကို၊
 ကာဟသိ၊ ပြုရလတ္တံ့၊ ဘော၊ အရှင်၊ ဗြဟ္မစရိယံ၊ မေထုန်မှကြဉ်သော မြတ်
 သော အကျင့်ကို၊ စရတော၊ ကျင့်သည်လည်းဖြစ်သော၊ အဂ္ဂိယုတံ၊ မီးပူ
 ဇော်ခြင်းကို၊ ဇုဟတောစ၊ ပူဇော်သည်လည်းဖြစ်သော၊ တေ၊ သင်အား၊
 ဗဟုတံ၊ များစွာသော၊ ပုညံ၊ ကောင်းမှုသည်၊ ဝိယတေ၊ ပွား၏၊ ပဝာနေန၊
 နိဗ္ဗာန်ဖြင့်၊ ကိဉ္စကာဟသိ၊ အသို့ပြုလတ္တံ့၊ နည်း၊ ပဝာနာယ၊ နိဗ္ဗာန်၏၊ မဂ္ဂေါ၊
 ခရီးသည်၊ ဒုဂ္ဂေါ၊ သွားခက်သည်၊ ဒုက္ခရာ၊ သွားခြင်းငှါပြုနိုင်ခဲ့၏၊ ဒုရဘိ
 သတ္တဝေါ၊ ဖြစ်နိုင်ခဲ့၏၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ ဘတံဘဏန္တော၊ ဆင့်ထွက်
 မာရော၊ မာရ်သည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အနိုးခွဲ၊ အဋ္ဌော၊ ရပ်
 ၏၊ တထာဝါဒိနံ၊ ထိုသို့သော အခြင်းဖြင့်ဆိုထသော၊ တံမာရံ၊ ထိုမာရ်ကို၊ ဘ
 ဂဝါ၊ မြတ်စွာဘုရားသည်၊ တေဝစနံ၊ ဤသို့သော စကားကို၊ အဗြဟ္မိ၊ ဆိုပြီ၊
 ပမတ္တဗန္ဓု၊ မေ့လျော့စေခြင်းငှါ ဖွဲ့တတ်သော၊ ပါဝိမ၊ ယုတ်မာသော အလို
 ရှိသော မာရ်နတ်၊ တံ၊ သင်သည်၊ ယေနုဗ္ဗန္တု၊ အကြင်သူတပါးတို့၏ အန္တ
 ရာဟံကိုပြုတတ်သော မိမိအကျိုးဖြင့်၊ ဣဝ၊ ဤငါ၏အထံသို့၊ အာဂတော၊
 ထာ၏၊ သော အနတ္တာ၊ ထိုအကျိုးသည်၊ တေ၊ သင်အား၊ နဘာဝိသတိ၊ မဖြစ်
 လတ္တံ့၊ ပါဝိမ၊ မာရ်နတ်ယုတ်၊ ပုညေန၊ ဝင်္ဂီသို့ထားစေတတ်သော သင်
 ဆိုသော ပုညဖြင့်၊ မယံ၊ ငါအား၊ အဏုမတ္တောပိ၊ အနုမြူအတိုင်း အရှည်မျ
 လည်း၊ အတ္တော၊ အလိုသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ယေသဉ္စ၊ အကြင်သူတို့အား ကား၊
 ပုညေန၊ ဝင်္ဂီသို့ထားစေတတ်သော ပုညဖြင့်၊ အတ္တော၊ အလိုသည်၊ ဝိဇ္ဇတိ၊
 ရှိ၏၊ တေ၊ ထိုသူတို့ကိုသာ သျှင်၊ မာရော၊ မာရ်သည်၊ ဝတ္ထု၊ ဆိုခြင်းငှါ၊ အရ
 ဟတိ၊ ထိုကပ်၏၊ အရေမာရ၊ ဟတ်မာရ်၊ မသ္မံ၊ ငါအား၊ သဒ္ဓါ၊ အမတုမရှိ

သောငြိမ်းခြင်းမြတ်သော နိဗ္ဗာန်၌ယုံကြည်ခြင်းတည်းဟူသော ဩကပ္ပန သဒ္ဓါသည်၊ အတ္ထိ၊ ရှိ၏။ တပေါ်ဝိရိယံ။ မချော့သော လုံ့လဟုဆိုအပ်သော ကာယိကစေတသိက ဝိရိယသည်လည်းကောင်း၊ ပညာစ၊ ဝနုဇိန်ထက် နက်ရှိုင်းတူသောပညာသည်လည်းကောင်း၊ မမ၊ ငါအား၊ ဝိဇ္ဇတိ၊ ရှိ၏။ သောတွံ ထိုသင်သည်၊ ဧဝံ၊ ဤသို့။ ပဟိတတ္ထံ၊ နိဗ္ဗာန်သို့လွှတ်အပ်သော စိတ်ရှိသော၊ ဝံ၊ ငါ့ကို၊ ကိံ၊ အဘယ်ကြောင့်၊ ဇိဝံ၊ အသက်ကို၊ အနုပုစ္ဆသိ၊ မေးထိသ နည်း။ မမ၊ ငါ၏၊ သရီရေ၊ ကိုယ်၌၊ သမုပ္ပါတော၊ အာနာပါန ဈာန်ဝိရိယ ကြောင့်ဖြစ်သော၊ အယံဝါတော၊ ဤထေသည်၊ နဒိန်ဝိ၊ မြစ်တို့၏သော်လည်း၊ သောဘာနိ၊ ရေအယဉ်တို့ကို၊ ဝိသောသယေ၊ ခန်းခြောက်စေနိုင်ရာသလျှင် ကတည်း။ ပဟိတတ္ထံ၊ နိဗ္ဗာန်သို့လွှတ်အပ်သော စိတ်ရှိသော၊ မမ၊ ငါ၏၊ ထောဟိတံ၊ ထေးကွန်းစားမျှသာဖြစ်သော သွေးကို၊ ကိဉ္စ၊ အဘယ်သို့လျှင်၊ နုပထုသယေ၊ မခန်းခြောက်စေ နိုင်ရာအနည်း၊ ထောဟိတမေဝ၊ သွေး ကိုသာလျှင်၊ န၊ မဟုတ်၊ လောဟိတေ၊ သွေးသည်၊ သုဿမာနိမ္မိ၊ ခြောက်လ သော်၊ ဝိတ္တံစ၊ သည်းခြေကိုလည်းကောင်း၊ သေဝံစ၊ ထေးကွန်းစားမျှသော သလိပ်ကိုလည်းကောင်း၊ သုဿယထိ၊ ခြေခန်းစေ၏၊ တေသု၊ ထိုသလိပ် သည်းခြေတို့သည်၊ သုဿမာနေသု၊ ခြောက်ခန်းကုန်သည်ရှိသော်၊ ဝံသာနိ၊ အသားတို့သည်၊ ဝိယန္တိ၊ ကုန်ကုန်၏၊ ဝံသေသု၊ အသားတို့သည်၊ ဝိယမာနေ သု၊ ကုန်ခန်းသည် ရှိသော်၊ မမ၊ ငါ၏၊ ဝိတ္တံ၊ စိတ်သည်၊ ဘိယေသာ၊ ရှေးထက် လွန်စွာ၊ ပထိဒတိ၊ ကြည်လင်၏၊ သတိစ၊ သတိသည်လည်းကောင်း၊ ပညာစ ပညာသည်လည်းကောင်း၊ သမာဓိစ၊ သမာဓိသည်လည်းကောင်း၊ ဘိယေသာ လွန်စွာ၊ ဝိဇ္ဇတိ၊ တည်၏၊ ဧဝံဝိဟရတော၊ ဤသို့ပြင်းစွာသောဝိရိယကိုအား ထုတ်သဖြင့်နေသည်ဖြစ်၍၊ ဥတ္တမဝေဒနံ၊ ဝေဒနာတို့၏သက်သေသဖွယ်ဖြစ် သော လွန်မြတ်သောဝေဒနာသို့၊ ပတ္တဿ၊ ရောက်သော၊ တဿမေ၊ ထိုငါ ၏၊ ဝိတ္တံ၊ စိတ်သည်၊ ကာမေ၊ ကာမဂုဏ်တို့ကို၊ နာပေက္ခတေ၊ အလိုမရှိ၊ မာရ၊ မာရ်နတ်၊ တွံ၊ သည်၊ အတ္တသုဒ္ဓတံ၊ ကိုယ်စိတ်၏ စင်သောအဖြစ်ကို၊ ပဿ၊ ရှုထား၊ မာရ၊ မာရ်နတ်၊ ကာမာ၊ နှစ်ပါးဆုန်သော ကာမတို့ကို၊ တေ၊ သင်၏၊ ပဋ္ဌမာသေနာ၊ ရှေးဦးစွာသော စစ်သည်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန် ၏၊ အတိ၊ ဆိတ်ငြိမ်သောကျောင်းနေရာမြတ်သော ကုသိုလ်ဓမ္မတို့၌မပွေ ဝေျော်ခြင်းကို၊ ဒုတိယာ၊ နှစ်ခုမြောက်သောစစ်သည်ဟူ၍၊ ဝုစ္စတိ၊ ထိုအပ်၏ ခုဉ္စိ၊ သာ၊ မွတ်သိပ်သာလောင်ခြင်းကို၊ တတိယာ၊ သုံးခုမြောက်လောစစ် သည်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ တထိ၊ ပရိယေသနတဏှာကို၊ တေ၊ သင်၏။

စတုတ္ထိ၊ လေးခုမြောက်သောစစ်သည်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ထိနမိဒ္ဓံ၊ ပိတ်
 နှိမခုံခြင်းကို၊ တေ၊ သင်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော စစ်သည်ဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏၊ ဘိရု၊ ကြောင့်ပိတ်လန့်ခြင်းကို၊ ဆဋ္ဌာ၊ ခြေခုမြေခုသောစစ်သည်
 ဟူ၍၊ ပဝုစ္စတိ၊ အပြားအားဖြင့်ဆိုအပ်၏၊ ဝိဝိကိစ္ဆာ၊ ယုံမှားခြင်းကို၊ တေ
 သင်သည်၊ သတ္တမိ၊ ခုနစ်ခုမြောက်သောစစ်သည်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မ
 ကောစ၊ သုကျေးဇူးကိုချေခြင်းသည်လည်းကောင်း၊ ထမ္ဘော၊ မာန်ဖြင့်ခိုင်
 မာခြင်းကို လည်းကောင်း၊ တေ၊ သင်၏၊ အဋ္ဌမော၊ ရှစ်ခုမြောက်သောစစ်
 သည်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သာဘောစ၊ သာတ်ကိုလည်းကောင်း၊ သိဇော
 ကောစ၊ မြီးပွင်းခြင်းအကျော်အစောကိုလည်းကောင်း၊ သတ္တာရောစ၊ အရို
 အသေပူဇော်ခြင်းကို လည်းကောင်း၊ တေ၊ သင်၏၊ သေနာ၊ စစ်သည်တို့ဟူ
 ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မိစ္ဆာလဒ္ဓေါ၊ ဓမ္မအထူးတို့ကိုပြု၍ချွတ်ယွင်းယုတ်မာသ
 ဖြင့်ရအပ်သော၊ ယောယသောစ၊ အကြင်အခြံအရံသည်လည်း၊ အတ္တိ၊ ရှိ၏၊
 ယောစ၊ အကြင်သူသည်လည်း၊ ဇာတိအာဒိနာ၊ အမျိုးဇာတ်အားဖြင့်၊ အတ္တာ
 နံ၊ မိမိကိုယ်ကို၊ သမုက္ကံသေ၊ မြီးမြောက်၏၊ ပရေစ၊ သူဟပါးတို့ကိုလည်း၊ အ
 ဝဇာနာတိ၊ နှိပ်စက်၏၊ ဇေတပိ၊ ဤအခြံအရံဖြစ်သော သူအတ္တုတ္တံသနပရ
 ဝတ္တနဖြစ်သောသူတို့ကို၊ တေ၊ သင်၏၊ သေနာ၊ စစ်သည်တို့ဟူ၍၊ ဝုစ္စန္တိ၊ ဆို
 အပ်ကုန်၏၊ နရမိ၊ မာရ်နတ်၊ သော၊ ဤကာမစသော ကဆယ်အပြားရှိသော
 စစ်သည်သည်လည်း၊ တေ၊ သင်၏၊ သေနာ၊ စစ်သည်တို့တည်း၊ ဣတ္ထဿ၊
 မည်းညစ်သောအကုသိုလ်ရှိသော၊ တေ၊ သင်မာရ်နတ်၏၊ အဘိပ္ပဟာဂိနိံ၊
 ရဟန်းပုတ္တားတို့ကိုခတ်ပုတ်တတ်သော၊ နံ၊ ထိုဆယ်ပါးအပြားရှိသောစစ်
 ကို၊ အသုရော၊ မရဲရင့်သော၊ ပုရိဝေဝာ၊ ယောကျ်ားသည်၊ နဇိနာတိ၊ မအောင်
 နိုင်၊ သုရောပန၊ ရဲရင့်သောသူသည်ကား၊ ဇိနာတိ၊ အောင်၏၊ ဇိတ္တာ၊ အောင်
 ပြီး၍ထွင်းသုခံ၊ မင်္ဂလိယျံ၊ သာကို၊ ထာတေ၊ ရ၏၊ ထာသ္မာ၊ ထိုကြောင့်၊ တံ
 သုခံ၊ ထိုချမ်းသာကို၊ ဝဗ္ဗယမာနော၊ အရွယ်ကြီးသော၊ သေအဟာမ္မိ၊ ဤငါ
 သည်လည်း၊ ရုက္ခံ၊ ပြုစာန်မြက်ကို၊ ပရိဟရေယျ၊ ဆောင်အံ့၊ ကသ္မာ၊ အဘယ်
 ကြောင့်နည်းဟူမူကား၊ ကဝသေနာယ၊ သင်၏စစ်သည်မှ၊ ပရာဇိတဿ၊ ရှုံး
 သော၊ တဿမေ၊ ထိုငါ၏၊ ဇိဝိတံ၊ အသက်ရှင်ခြင်းသည်၊ ဖိရတ္ထု၊ စက်ဆုပ်
 သွယ်ရှိ၏၊ တသ္မာ၊ ထိုကြောင့်၊ ပရိဟရေယျ၊ ဆောင်အံ့၊ ယံယေနဇိဝိတေန၊
 အကြင်အသက်ရှင်ခြင်းဖြင့်၊ ပရာဇိတော၊ ရှုံးသည်ဖြစ်၍၊ ဝေဇိဝေ၊ အကယ်
 ၍ရှင်အံ့၊ တသ္မာ၊ ဇိဝိတာ၊ ထိုသို့အသက်ရှင်သောထက်၊ တယာ၊ သင်နှင့်၊ သဒ္ဓိံ
 တက္ခ၊ သင်္ဂါမေ၊ စစ်ထိုးရာ၌၊ မေ၊ ငါ၏၊ မတံ၊ သေခြင်းသည်၊ သေယော၊ မြတ်

၂၀

၏ယသ္မိ။ အကြင်ကြောင့်၊ ဧတ္ထ၊ ဤကာမအစအတ္တုတ္တံသနပရဝ ဣနအဆုံး
 ရိသောသင်္ဃိစစ်သည်၌၊ ပဂါဠာ။ နစ်ကုန်ဝင်ကုန်သော၊ ဧကော၊ အချို့ကုန်
 သော၊ သမဏဗြာဟ္မဏာ၊ မဟာနံးပုဏ္ဏားတို့သည်၊ နဒိသန္တိ၊ သိလစသော
 ဂုဏ်တို့ဖြင့် မထင်ရှားကုန်၊ ယေန၊ အကြင်ခရီးဖြင့်၊ သုဗ္ဗတာ၊ ကောင်းသော
 အကျင့်ရှိကုန်သော၊ ဧတေ၊ ထိုဘုရားအစရှိကုန်သောသူတော်ကောင်းတို့
 သည်၊ ဝဇ္ဇန္တိ၊ နိဗ္ဗာန်သို့သွားကုန်၏၊ တဗ္ဗမဂ္ဂံ၊ ထိုနိဗ္ဗာန်သို့ သွားရာသွား
 ကြောင်းဖြစ်သောမြတ်သောများကိုလည်း၊ ဧတေ၊ ထိုသင်္ဃိစစ်သည်၌နစ်
 ကုန်ဝင်ကုန်သောမဟာနံးပုဏ္ဏားတို့သည်၊ နဒေ၊ နန္တိ၊ မသိကုန်၊ တသ္မာ၊ ထို
 ကြောင့်၊ သေယျာ၊ မြတ်၏၊ မာရ၊ မာရ်နတ်၊ သမန္တော၊ ထက်ဝန်းကျင်မှ၊ ယု
 ခ္ဓါယ၊ စစ်ထိုးခြင်းငှါ၊ ယုတ္တံ၊ ထွက်ထသော၊ သဝါပနံ၊ ဂိရိမေဂဏသင်နှင့်
 တက္ခသော၊ ဝဇ္ဇိနိ၊ သင်္ဃိစစ်သည်အားပါင်းတို့ကို၊ ဒိသ္မာ၊ မြင်၍၊ အဟံ၊ ငါ
 သည်၊ ပစ္စ၊ ဝန္တမိ၊ ရှေးရှုအထက် သို့သွားအံ့၊ ဟသ္မာ၊ ထိုကြောင့်၊ တံ၊ သင်
 သည်၊ ဝံ၊ ငါ့ကို၊ ဣနာ၊ ထိုင်ရာဝံလွင်မှ၊ မာအစာဝယိ၊ မရွှေစေနိုင်ထက္ကံ၊ သ
 ဒေဝကော၊ နတ်နှင့်တပွဲသော၊ သေသလောကော၊ ဘုရားပစ္စေကဗုဒ္ဓါသာဝ
 ကမှကြွင်းသောသတ္တလောကသည်၊ တေ၊ သင်၏၊ ယံတံသေနံ၊ အကြင်ဆို
 အပ်သောထိုစစ်သည် အပေါင်းကို၊ နပ္ပသဟတိ၊ မနှိပ်စက်မည့်ဦးဆံစေ
 ခြင်းငှါ မတတ်နိုင်၊ အသ္မနာ၊ ကျောက်ဖြင့်၊ အာမပက္ကံ၊ အပိမ်းအကျက်
 ဖြစ်ထသော၊ ဘာစနံ၊ မြေအိုး မြေခွက်ကို၊ ဟိန္ဒုတိဣဝ၊ ခွဲတိသကဲ့သို့၊
 တေ၊ သင်၏၊ တံ၊ ထိုစစ်သည် အပေါင်းကို၊ အဟံ၊ ငါသည်၊ ပညာယ၊
 ပညာဖြင့်၊ ဝဏ္ဏာမိ၊ သတ်ခွဲအံ့၊ မာရ၊ မာရ်နတ်၊ အဟံ၊ ငါသည်၊ သင်္ကပ္ပံ၊
 အကြံကို၊ ဝယိံ၊ မဂ်ဘာဝနာဖြင့်မိစ္ဆာ သင်္ကပ္ပကိုပယ်၍ သဗ္ဗသင်္ကပ္ပကို
 ဖြစ်စေသဖြင့်လေ့ လာခြင်းရှိသည်ကို၊ ကရိတွာ၊ ပြု၍၊ သတိံစ၊ ကာယ
 စသောလေးပါးတို့၌ သတိကိုလည်း၊ သုပ္ပတိဗ္ဗိတံ၊ ကောင်းစွာထင်သည်
 ကို၊ ကရိတွာ၊ ပြု၍၊ ရဋ္ဌာ၊ တရသောတိုင်းမှ၊ ရဋ္ဌံ၊ တရသောတိုင်းသို့၊ ဝုထု
 ဘာဝကော၊ နတ်လူအပြားရှိကုန်သော များစွာကုန်သောသာဝက တို့ကို၊
 ဝိနယံဝိနယန္တော၊ ဆုံးမသည်ဖြစ်၍၊ ဝိစရိသံ၊ သွားလာ ထည့်ပတ်အံ့၊ မ
 ဟာ၊ ငါသည်၊ ဝိနယမာနာ၊ ဆုံးမအပ်ကုန်သော၊ တေ၊ ထိုသာဝကတို့သည်၊
 မမ၊ ငါ၏၊ သာသနကာရဏာ၊ ဆုံးမခြင်းပူသော အကြောင်းကြောင့်၊ အပ္ပ
 မက္ကာ၊ မမှေမလျော့ကုန်သည်၊ ပတိတက္ကာ၊ ဝမ်းမြောက်သော စိတ်ရှိကုန်
 သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ကာမံ၊ စင်စစ်၊ ဘဝံပိ၊ ဘဝသုံးပါးကိုလည်း၊ ဧဟိ
 သန္တိ၊ စွန့်ကုန်ထက္ကံ၊ ယတ္ထ၊ အကြင်နိဗ္ဗာန်သို့၊ ဝတံ၊ ကြံသွား၍၊ နသောစ

မှေးမပိုးရိပ်ကုန်၊ တမေဝံ၊ ထိုနိဗ္ဗာန်သို့သာလျှင်၊ ဂမိဿန္တိ၊ သွားမကုန်လ
 တွံ၊ သတိမတော၊ သတိရှိသော၊ သမ္မုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဩထာရံ၊
 အခွင့်ကို၊ အဓိဂန္တိဿံ၊ ရလအံ၊ ဣတိ၊ ဤသို့၊ ဩတာရာပေတွာ၊ အခွင့်ကို
 သည်ဖြစ်၍၊ သတ္တဝဿံ၊ ရနစ်နှစ်ပတ်လုံး၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ပဒါ
 ပဒံ၊ ခြေရာနောက်ထပ်၊ အနုဗန္ဓိ၊ အစဉ်မပြတ်လိုက်၏၊ ဧဝံ၊ ဤသို့၊ အနု
 ဗန္ဓိတွာပိ၊ အစဉ်မပြတ်လိုက်၍လည်း၊ သတိမတော၊ သတိနှင့်ပြည့်စုံသော၊
 သမ္မုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဩထာရံ၊ အခွင့်ကို၊ နာမိဂမိ၊ မရ၊ သေဟံ၊
 ထိုငါသည်၊ မေဒဝဗ္ဗန္တံ၊ အဆီခဲနှင့်တူသော အဆင်းရှိသော၊ ပါယာဏံ၊
 ကျောက်ကို၊ မေဒသညိ၊ အဆီခဲဟုအမှတ်ရှိသော၊ ဝါယသော၊ ကျိုးသည်၊
 ဧကသ္မိံပသေ၊ တရသောနံပါး၌၊ ဝိဇ္ဈိတွာ၊ နှုတ်သီးဖြင့်ထိုး၍၊ အဿာဒံ၊
 သာယာအပ်သည်ကို၊ အဝိဇ္ဇမာနော၊ မရသည်ဖြစ်၍၊ သော၊ ထိုကျိုးသည်၊
 ဧတ္ထ၊ ဤအရပ်၌၊ ရနံ၊ နူးညံ့ခြင်းရှိသည်ကို၊ ဝိဇ္ဇမအပိ၊ ရြားအုံထည်းမထိ၊
 ဣတော၊ ဤမှ၊ အဿာဒနာ၊ သာယာအပ်သည်၏အဖြစ်သည်၊ သိယာအပိ၊
 ရှိငြားအုံထည်းမထိ၊ ဣတိ၊ ဤသို့၊ အနုပရိယဂါ၊ ထက်ဝန်းကျင်မှထည်၏၊
 အနုပရိယာယိတွာ၊ ထက်ဝန်းကျင်မှထည်၍၊ တတ္ထ၊ ထိုထက်ဝန်းကျင်မှ
 ထည်ရာ၌၊ အဿာဒံ၊ သာယာခြင်းကို၊ အထဒ္ဓါ၊ မရမူ၍၊ ပါယာဏေ၊
 ကျောက်တို့ကို၊ နိဗ္ဗိဇ္ဈ၊ ထိုး၍၊ ဧတ္ထော၊ ဤကျောက်မှ၊ အဘိက္ကမိဣဝ၊ ဖဲရာသ
 ကဲ့သို့၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ကာယကမ္မာဒိသု၊ ကာယကံစသည်တို့
 ၌၊ ဇေတုဏှကေန၊ ခံတွင်းဖျားဖြင့်၊ ဝိဇ္ဈန္တော၊ နှုတ်သီးဖြင့်ထိုးထုက်၊ ကတ္ထ
 မိ၊ တရံတရသောအပရိသုဒ္ဓကာယသမာစာရစသည်တို့၌၊ ရနံ၊ နူးညံ့ခြင်း
 ရှိသည်ကို၊ ဝိဇ္ဇမအပိ၊ ရြားအုံထည်းမထိ၊ ကုတောပိ၊ အဘယ်အခါမှ
 ထည်း၊ အဿာဒနာ၊ သာယာအပ်သည်၏အဖြစ်သည်၊ သိယာအပိ၊ ဖြစ်ငြား
 အုံထည်းမထိ၊ ဣတိ၊ ဤသို့၊ အနုပရိယဂါ၊ ထက်ဝန်းကျင်မှထည်၏၊ ဘော၊ အ
 ချင်းတို့၊ တေမယံ၊ ထိုငါတို့သည်၊ တတ္ထ၊ ထိုအရှင်ဂေါတမ၌၊ အဿာဒံ၊ သာ
 ယာခြင်းကို၊ အထဒ္ဓါ၊ မရကုန်မူ၍၊ ကာကော၊ ကျိုးသည်၊ သေထံ၊ ကျောက်
 သို့၊ အာသန္ဓ၊ ရောက်၍၊ နိဗ္ဗိဇ္ဈ၊ ထိုး၍၊ အပတ္တမိဣဝ၊ ဖဲသကဲ့သို့၊ ဂေါထမံ၊
 ဂေါထမသို့၊ အာသန္ဓ၊ ရောက်ကုန်၏၊ နိဗ္ဗိဇ္ဈ၊ ထိုး၍၊ အပေမ၊ ဖဲရာထုန်အုံ၊ သော
 ကပရေတဿ၊ ပိုးရိပ်ခြင်းဖြင့်နှိပ်စက်အပ်ထသော၊ တဿ၊ ထိုမာဂ်၏၊
 ကတ္ထာ၊ လတ္တဝီးကြားမှ၊ ဝိထာ၊ စောင်းသည်၊ အထဿထ၊ ဈောကျ၏၊
 တေတော၊ ထိုသို့ကျသောကြောင့်၊ ဒုမ္မနော၊ နှလုံးမသာသည်ဖြစ်၍၊ သောယ
 ကော၊ ထိုမာဂ်နှုတ်သည်၊ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်၊ အန္တရောယထ၊

ကွယ်လေ၏။ ဣတိ။ ဤသည်လျှင် အပြီးတည်း။ ပဓာနသုတ္တံ၊ ပဓာန သုတ်တည်း။ ။

ဘန္တေ၊ အရှင်ဘုရားကယ်ပ၊ ဣဒံ၊ ဤသုဘာသိတာသုတ်ကို၊ မေမယော၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံ တော်မှ၊ ဝေ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံသုတံ၊ အဘယ်သို့ကြားရ လိုက်သနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား သည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူ မွေး၏၊ အရာမေ၊ နှလုံးမွေ့ထျှော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ၊ ဇေတ ဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေတော်မူ၏၊ တတြေဝေါ၊ ထိုသို့နေတော်မူ သောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ ဘိက္ခဝေါ တိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ တေဘိက္ခု၊ ထိုရဟန်းတို့ သည်၊ ဘဒန္တေထိ၊ အရှင်ဘုရားဟူ၍၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပပ္ပ သောသံ၊ ရှေးရှုစံကုန်၏၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ ဧထံဝစနံ၊ ဤစကားကို၊ အဝေဝ၊ မိန့်တော်မူ၏၊ ကိံအဝေဝ၊ အဘယ်သို့မိန့်တော် မူသနည်း။ ။

ဘိက္ခဝေ၊ ရဟန်းတို့၊ စတုဟိ၊ ထေးပါးကုန်သော၊ အင်္ဂေဟိ၊ ရသာဝါဒါ ဝေ၊ မဂ္ဂဏိစသော အကြောင်းတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝါစာ၊ စ ကားသည်၊ သုဘာသိတာ၊ ကောင်းစွာဆိုအပ်ပြီးသော စကားမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဒုဗ္ဘာသိတာ၊ မကောင်းစွာဆိုအပ်သော စကားမည်သည်၊ နဟောတိ၊ မဖြစ်၊ အနုဝဇ္ဇာစ၊ ရာဂစသော အပြစ်မှကင်းသည်လည်း၊ ဟော တိ၊ ဖြစ်၏၊ ဝိည္ဇနံ၊ ပညာရှိတို့သည်၊ အနုဝဇ္ဇာစ၊ ခပ်သိမ်းသော အခြင်းအရာ နှင့်ပြည့်စုံသည်ဖြစ်၍ မကဲ့ရဲ့အပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ စတုဟိ၊ ထေး ပါးကုန်သော၊ ကတမေဟိ အင်္ဂေဟိ၊ အဘယ်အင်္ဂါတို့နှင့်၊ သမန္နာဂတာ၊ ပြည့်စုံသော၊ ဝါစာ၊ စကားသည်၊ သုဘာသိတာ၊ ကောင်းစွာဆိုအပ်သော စကားမည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဒုဗ္ဘာသိတာ၊ မကောင်းစွာဆို အပ်သောစကား မည်သည်၊ နဟောတိ၊ မဖြစ်သနည်း၊ အနုဝဇ္ဇာစ၊ ရာ ဂစသော အပြစ်မှ ကင်းသည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ ဝိည္ဇနံ၊ ပညာ ရှိတို့သည်၊ အနုဝဇ္ဇာစ၊ ခပ်သိမ်းသော အခြင်းအရာနှင့် ပြည့်စုံသည် ဖြစ်၍ မကဲ့ရဲ့အပ်သည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်း တို့၊ ဣဝ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ သုဘာသိတံယေဝ၊ မိစ္ဆာဝါစာမှ ကင်းသည်ဖြစ်၍ ကောင်းစွာ ဆိုအပ်သော စကားကိုသာ

သျှင်၊ ဘာသာ၊ ဆို၏၊ ဣတ္ထာသိတံ၊ ဝိတ္ထာဝါစာနှင့်မကင်းသော မကောင်း၊
 သဖြင့်ဆိုအပ်သော စကားကို၊ နောတာ သတိ၊ မဆို၊ ဓမ္မယေဝ၊ သဗ္ဗပု
 ထာပအဖြစ်မှ ကင်းသည်ဖြစ်၍ ထရားနှင့်ယှဉ်သော စကားကိုသာသျှင်၊
 ဘာသာ၊ ဆို၏၊ အဓမ္မံ၊ တရားမှ ကင်းသည်ဖြစ်၍ အကျိုးမရှိ သောစ
 ကားကို၊ နောတာသတိ၊ မဆို၊ ဝိသံယေဝ၊ ကြမ်းတမ်းသော အဖြစ်မှကင်း
 သည်ဖြစ်၍ ချစ်သွယ်သော စကားကိုသာသျှင်၊ ဘာသာ၊ ဆို၏၊ အပီ
 ယံ၊ အချစ်အပ်သော ကြမ်းတမ်းသော စကားကို၊ နောတာသတိ၊ မဆို၊ သစ္စံ
 ယေဝ၊ ရသဝါဒမှ ကင်းသည်ဖြစ်၍မှန်သော စကားကိုသာသျှင်၊ ဘာသာ၊
 ဆို၏၊ အလိကံ၊ မမှန်သောစကားကို၊ နောတာသတိ၊ မဆို၊ ဣတိဣမေဟိ
 အင်္ဂေဟိ၊ ဤအင်္ဂါတို့နှင့်လည်း၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ဝတူဟိ၊ လေးပါးကုန်
 သော၊ ဣမေဟိခေါအင်္ဂေဟိ၊ ဤအင်္ဂါနှင့်၊ သမန္နာဂတာ၊ ပြည့်စုံသော၊ ဝါစာ၊
 စကားသည်၊ သုဘာသိတာ၊ ကောင်းစွာဆိုအပ်သောစကားမည်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ဣတ္ထာသိတာ၊ မကောင်းသဖြင့်ဆိုအပ်သော စကားမည်သည်၊
 နောဟောတိ၊ မဖြစ်၊ အနုဝဇ္ဇာစ၊ နာဂစသော အပြစ်မှကင်းသည်လည်း၊
 ဟောတိ၊ ဖြစ်၏၊ ဝိည္ဇနံ၊ ပညာရှိတို့သည်၊ အနုဝဇ္ဇာစ၊ မကဲ့ရဲ့အပ်သည်
 လည်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣဒံစ၊ ဤသို့
 သော သုဘာသိတာလက္ခဏာရှိသော စကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣဒံ
 စ၊ ဤစကားကို၊ ဝတူနု၊ အကျယ်ဟောပြီး၍၊ အထဗ္ဗော၊ ထိုမှနောက်၌၊
 အပရံ၊ တပါးလည်းဖြစ်သော၊ ဧတံ၊ ဤ အကျဉ်းဖြစ်သောဝါထာစကားကို၊
 သုဂတော၊ ကောင်းသော စကားကိုဆိုထော်မူတတ်သော၊ သတ္ထာ၊ မြတ်စွာ
 ထုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူ
 သနည်း၊ သုဘာသိတံ၊ ချောပစ်ခြင်းစသော အပြစ်ကင်းသည်ဖြစ်၍ကောင်း
 စွာဆိုအပ်သော စကားကို၊ သန္တော၊ ထုရားအစရှိကုန်သော သူတော်
 ကောင်းတို့သည်၊ ဥတ္တမံ၊ မြတ်သောစကားဟူ၍၊ အာဟု၊ ပြီးမှမ်းကုန်၏၊ ဓမ္မံ၊
 ထရားမှမကင်းစေသော စကားကိုသာ၊ ဘဏော၊ ဆိုရာ၏၊ အဓမ္မံ၊ ထရားမှ
 ကင်းသောစကားကို၊ နာဏော၊ မဆိုရာ၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ တံ၊ ထို
 ထရားနှင့်ယှဉ်သော ထရားစကားကို၊ သန္တော၊ သူတော်ကောင်းတို့သည်၊
 ဥတ္တမံ၊ မြတ်သောစကားဟူ၍၊ အာဟု၊ ပြီးမှမ်းကုန်၏၊ ဝိယံ၊ ချစ်သွယ်သော
 စကားကို၊ ဘဏော၊ ဆိုရာ၏၊ အပီယံ၊ မချစ်သွယ်သော စကားကို၊ နာဏော၊
 မဆိုရာ၊ တတိယံ၊ သုံးခုမြောက်သော၊ ထဗ္ဗ၊ ထိုထရားနှင့်ယှဉ်သောစကားကို
 လည်း၊ သန္တော၊ သူတော်ကောင်းတို့သည်၊ ဥတ္တမံ၊ မြတ်သောစကားဟူ၍၊

အာဟု၊ ခြီးမွမ်းကုန်၏။ သစ္စံ၊ မှန်သောစကားကို။ ဘဝေ၊ ဆိုရာ၏။ အလိကံ၊ မမှန်သောစကားကို။ နဘဝေ၊ မဆိုရာ၊ စတုတ္ထံ၊ လေးခုမြောက်သော၊ တဉ္စ၊ ထိုတရားနှင့်ယှဉ်သော စကားကိုလည်း။ သန္တော၊ သူတော်ကောင်းတို့သည်။ ဥတ္တမံ၊ မြတ်သောစကားဟူ၍။ အာဟု၊ ခြီးမွမ်းကုန်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အထခေါ၊ ထိုအခါ၌။ အာယသ္မာဝံဂိသော၊ အရှင်ဝံဂိသသည်။ အာသနာ၊ နေရာမှ။ ဥဠာယ၊ ထ၍။ ဧကံသံ၊ လက်ဝဲဘက်ပခုံးထက်၌။ စိဝရံ၊ သင်္ကန်းကို။ ကတွာ၊ ထင်သည်ကိုပြု၍။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာထူးသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုမြတ်စွာထူးရှိတော်မူရာအရပ်သို့။ အဉ္ဇလိ၊ လက်အုပ်ကို။ ပဏာမေတွာ၊ ညွတ်စေ၍။ ဘဂဝန္တံ၊ မြတ်စွာထူးကို။ ဧတံဝစနံ၊ ဤစကားကို။ အဝေါစ၊ ယျောက်၏။ ကိံ၊ အဝေါစ၊ အတယ်သို့ယျောက်သနည်း။ ဘဂဝါ၊ မြတ်စွာထူးသည်။ ဗံမမ၊ အကျွန်ုပ်၏။ ဥာဏေ၊ ဥာဏ်၌။ ပဗ္ဗိဘာတိ၊ ထင်၏။ သဂတ၊ ကောင်းသောစကားကိုဆိုတော်မူတတ်သောထူး။ ဗံမမ၊ အကျွန်ုပ်၏။ ဥာဏေ၊ ဥာဏ်၌။ ပဗ္ဗိဘာတိ၊ ထင်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ယျောက်၏။ ဝံဂိယ၊ ဝံဂိသ၊ လံတဝ၊ သင်၏။ ဥာဏေ၊ ဥာဏ်၌။ ပဗ္ဗိဘာတု၊ ထင်စေသော။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာထူးသည်။ အဝေါစ၊ မိန့်တော်မူ၏။ အထခေါ၊ ထိုအခါ၌။ အာယသ္မာဝံဂိသော၊ အရှင်ဝံဂိသသည်။ သဗ္ဗုခါ၊ မျက်မှောက်တော်၌။ သာရုပ္ပါဟိ၊ ယျောက်ပတ်ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ အဘိတ္ထဝိ၊ ခြီးမွမ်း၏။ ယာယ၊ အကြင်စကားဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ နတာပယေ၊ နှလုံးမသာခြင်းဖြင့်မပူနံစေ၊ ပရေစ၊ သူတပါးတို့ကိုလည်း။ နိဝဟိံ၊ သေယျ။ အချင်း၊ အချင်းအချစ်ချက်စေသည်ဖြစ်၍။ မဉ္ဇုဉ္ဇးဆရာ၊ တမေဝဝါစံ၊ ထိုစကားကိုသာလျှင်။ ဘာသေယျ၊ ပြောဆိုရာ၏။ သာဝါစာ၊ ထိုစကားသည်။ ဝေ၊ စင်စစ်သဖြင့်။ သဘာသိထာ၊ ကောင်းစွာဆိုအပ်သော စကားမည်သည်။ ဟောတိ၊ ဖြစ်၏။ ယာဝါစာအကြင်စကားကို။ ပဗ္ဗိနန္ဒိတာ၊ ရွှင်သောစိတ်ဖြင့်ရှေးရှုသွား၍နှစ်သက်ဝင်မြောက်အပ်၏။ ယံဝါစံ၊ အကြင်စကားကိုး ဘာသန္တော၊ ပြောဆိုသောသူသည်။ ပရေသံ၊ သူတပါးတို့အား။ ပါပါနိ၊ ယုတ်ကုန်ရှုံ့ရှာအပ်ကုန်သောပဗ္ဗသဝါစာတို့ကို။ အနာဒါယ၊ မယူမူ၍။ ဝိဟိံ၊ ချစ်သောဘွယ်စကားကိုသာ။ ဘာသတေ၊ ဆို၏။ တံဝိယဝါစမေဝ၊ ထိုချစ်ဘွယ်သော စကားကိုသာလျှင်။ ဘာသေယျ၊ ဆိုရာ၏။ သစ္စံ၊ မှန်သော။ ဝါစာ၊ စကားသည်။ ဝေ၊ စင်စစ်။ အမတာ၊ အမြှိုက်ယုဒ္ဓါတုတ်နှင့်တူ၏။ သေသောဝစော၊ ဤခုန်သောစကားမည်သည်။ သနန္တနော၊ ရှေး၌ဖြစ်သော။ ဓမ္မော၊ သဘောထူး

ထည်း၊ သန္တော၊ သူတော်ကောင်းတို့သည်၊ သစ္စေ၊ မှန်သော စကား၌
 ထည်းကောင်း၊ အတ္ထေ၊ မိမိအကျိုးသူတပါးအကျိုး၌ထည်းကောင်း၊ ဓမ္မေ၊
 အကြောင်းတရား၌ ထည်းကောင်း၊ ပတိဗ္ဗိတာ၊ တည်ကုန်၏၊ ဣတိ၊ ဤသို့၊
 အာဟု၊ ပြီးပွမ်းကုန်ပြီ၊ နိဗ္ဗာနပတ္တိယာ၊ ကိလေသနိဗ္ဗာန်သို့ရောက်ခြင်း
 ဌာထည်းကောင်း၊ ခုက္ခဿ၊ ဆင်းရဲ၏၊ အန္တကိရိယာယ၊ အဆုံးကိုပြုခြင်း
 ဌာထည်းကောင်း၊ ပဝတ္တံ၊ ဖြစ်သော၊ ခေမံ၊ စေးမရှိဥပဒ္ဒဝေါ မရှိသော၊
 ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ယံဝါစံ၊ အကြင်စကားကို၊ ဘာသတိ၊ သိုတော်
 မူ၏၊ သာဝါစာ၊ ထိုစကားသည်၊ ဝါစာနံ၊ ခပ်သိမ်းသောစကားတို့တွင်၊ ဝေ၊
 စင်စစ်၊ ဥတ္တမာ၊ မြတ်သော၊ ဝါစာ၊ စကားသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤ
 သို့၊ သုတံ၊ ကြားလိုက်ရ၏၊ သုဘာသိထသုတ္တံ၊ သုဘာသိထသုတ်တည်း။

ဘန္တေ၊ အရှင်ဘုရားကသာပ၊ ဣဒံ၊ ဤသုန္ဒရိကဘာရစ္ဆါဇသုတ်ကို၊ မေမ
 ယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကာ၊ အ
 ထံတော်မှ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံ၊ သုတံ၊ အဘယ်သို့ကြား
 လိုက်ရသနည်း၊ ဧကံ၊ ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ ကောသလေသု၊ ကောသလတိုင်းတို့၌၊ သုန္ဒရိကာယ၊ သုန္ဒရိကာအ
 မည်ရှိသော၊ နဒိယာ၊ မြစ်၏၊ တီရေ၊ ကမ်းနား၌၊ ပိဟရတိ၊ နေတော်မူ၏၊ တေ
 နခေါပနသမယေ၊ ထိုသို့နေတော်မူသောအခါ၌၊ သုန္ဒရိကဘာရစ္ဆါဇော၊ သုန္ဒ
 ရိကဘာရစ္ဆါဇအမည်ရှိသော၊ ပြာဟ္မဏော၊ ပုဏ္ဏားသည်၊ သုန္ဒရိကာယ၊ သု
 ခြိကိကာအမည်ရှိသော၊ နဒိယာ၊ မြစ်၏၊ တီရေ၊ ကမ်းနား၌၊ အဂ္ဂိံ၊ မီးကို၊ ဇုဟ
 တိ၊ ပူဇော်၏၊ အဂ္ဂိဟုတ္တံ၊ မီးတင်းကုတ်ကို၊ ပရိစရတိ၊ ထံမြက်ထွည်းခြင်း
 လိမ်းကျခြင်းစသည်ဖြင့်အရိုအသေသည်းကပ်လုပ်ကျွေး၏၊ အထခေါ၊ ထို
 အခါ၌၊ သုန္ဒရိကဘာရစ္ဆါဇော၊ သုန္ဒရိကဘာရစ္ဆါဇ အမည်ရှိသော၊ ပြာဟ္မ
 ဏော၊ ပုဏ္ဏား သည်၊ အဂ္ဂိံ၊ မီးကို၊ ဇုဟိတွာ၊ ပူဇော်ပြီး၍၊ အဂ္ဂိဟုတ္တံ၊ မီးတင်း
 ကုတ်ကို၊ ပရိစရိတွာ၊ ဆည်းကပ်လုပ်ကျွေးပြီး၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊
 ထ၍၊ ဣဝံ၊ ဟု၊ သသံ၊ မီး၌ ထည့်အပ်ပြီးသည်မှ ကြွင်းသော နို့၊ ဂဏာကို၊
 ကော၊ နှုခေါ၊ အဘယ်ဘူသည်၊ ဝုဇ္ဇေယျ၊ စားရာအုံနည်း၊ ဣတိ၊ ဤသို့၊ သမ
 န္တာ၊ ထက်ဝန်းကျင်မှ၊ စတုဒ္ဓိသာ၊ အရပ်လေးမျက်နှာတို့ကို၊ အနုပိလော
 ကေသိ၊ ထည့်၍ကြည့်၏၊ သုန္ဒရိကဘာရစ္ဆါဇော၊ သုန္ဒရိကဘာရစ္ဆါဇအမည်
 ရှိသော၊ ပြာဟ္မဏော၊ ပုဏ္ဏားသည်၊ အပိဒုရေ၊ မနီးမဝေးသော၊ အညတရ
 သို့၊ အမှတ်မရှိသော၊ ရုက္ခမူလေ၊ သစ်ပင်ရင်း၌၊ သသိသံ၊ ဥခေါင်းနှင့်ထက်
 မါရုတံ၊ ရုံသည်ဖြစ်၍၊ နိသိန္ဒုခေါ၊ ထိုင်နေတော်မူသော၊ ဘဂဝန္တံ၊ မြတ်စွာဘု

ရားကိုအနုသာခေါ်မြင်သည်သာကည်း။ ဒိသ္မာန၊ မြင်ပြီး၍၊ ဟဗျသေသံ၊ ဖီး
 နှိထည့်အပ်ပြီးသည်မှ ကြွင်းသောနို့၊ ဂဏာကို၊ ဝါမေနဟတ္ထေန၊ ထက်ဝဲ
 ထက်ဖြင့်၊ ဂဟေတွာ၊ ယူ၍၊ ကမဏ္ဍလုံးကုရားကို၊ ဒက္ခိဏေန ဟတ္ထေန၊
 ထက်ရှားထက်ဖြင့်၊ ဂဟေတွာ၊ ယူ၍၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာ
 ထုရားသည်။ အတ္ထိ၊ ရှိတော်မူ၏၊ ထေန၊ ထိုထုရားရှိတော်မူရာအရပ်သို့၊ ဥပ
 သင်္ကမိ၊ ကပ်လေ၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ သုန္ဒ
 ကဘာရုခါဇ သ၊ သုန္ဒရိကဘာရုခါဇ အမည်ရှိသော၊ ဗြာဟ္မဏသ၊ ပုဏ္ဏား၏
 ပဒသန္နန၊ ခြေသံဖြင့်၊ သီသံ၊ ဦးခေါင်းကို၊ ဝိဝရိ၊ တွင့်တော်မူ၏၊ အထခေါ၊
 ထိုအခါ၌၊ သုန္ဒရိကဘာရုခါဇော၊ သုန္ဒရိကဘာရုခါဇ အမည်ရှိသော၊ ဗြာဟ္မ
 ဏော၊ ပုဏ္ဏားသည်၊ အသံဘဝံ၊ ဤအရှင်သည်၊ မုဏ္ဍော၊ ဦးပြည်းထကား၊
 အသံဘဝံ၊ ဤအရှင်သည်၊ မုဏ္ဍကော၊ စက်ဆုပ်ရှုံရှာဖွယ်သော ဦးပြည်းထ
 ကား၊ ဣတိ၊ ဤ သို့၊ ဝတွာ၊ ကဲ့ရဲ့၍၊ ဟတော၊ ထိုထုရားအထံမှလျှင်၊ နိဝတ္တိတု
 ကာမော၊ ပြန်လိုသည်၊ အဟောသိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ သုန္ဒရိကဘာ
 ရုခါဇ သ၊ သုန္ဒရိကဘာရုခါဇ အမည်ရှိသော၊ ဗြာဟ္မဏသ၊ ပုဏ္ဏားအား၊ ဧဝံ
 ဤအကြံ သည် အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း
 ဟိ၊ သင့်စွာ၊ ဣဝ၊ ဤသောက၌၊ ဧကဓ္မော၊ အချို့ကုန်သော၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့
 သည်၊ မုဏ္ဍာပိ၊ ဦးပြည်းကုန်သည်လည်း၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ အဟံ၊ ငါ
 သည်၊ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဧတိံ၊ အမျိုးကို၊ ပုဏ္ဏယျံ၊ မေးရမူ
 ကား၊ ယန္တု၊ ကောင်းလေစွာ၊ ဣတိဧဝံ၊ ဤအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ အ
 ထခေါ၊ ထိုအခါ၌၊ သုန္ဒရိကဘာရုခါဇော၊ သုန္ဒရိကဘာရုခါဇ အမည်ရှိသော၊
 ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ထေန၊ ထိုမြတ်စွာထုရားရှိတော်မူရာအရပ်သို့၊ ဥ
 ပသင်္ကမိ၊ ကပ်လေ၏၊ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တိ၊ မြတ်စွာထု
 ရားကို၊ တံ၊ အရှင်သည်၊ ကိံ ဧဓ္မော၊ အဘယ်အမျိုးရှိသနည်း၊ ဣတိဧဝံ ဝ
 စနံ၊ ဤသို့သောစကားကို၊ အဝေါစ၊ လျှောက်၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါ
 သည်၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ နနောအမိ၊ မဖြစ်၊ နောစာပုဏ္ဏော၊ မင်း၏
 သားသည်၊ နနောအမိ၊ မဖြစ်၊ ဝေသဏာယနော၊ ကုန်သည်အမျိုးသည်၊ နနော
 အမိ၊ မဖြစ်၊ ဥဒ၊ ထို၌၊ ကောပိ၊ တရံတယောက်သော သူဆင်းရဲနွန်းစဏ္ဍား
 သည်လည်း၊ နနောအမိ၊ မဖြစ်၊ ပုထုဇ္ဇနာနံ၊ များစွာကုန်သော သတ္တဝါတို့၏၊
 ဂေါတ္တံ၊ အနွယ်ကို၊ ပရိညာသ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်၊ ဝိုင်းခြားပြီး၍၊ အ
 ကိဉ္ဇနော၊ ရာဂစသောကြောင့်ကြခြင်းမရှိသည်ဖြစ်၍၊ မန္တမန္တ၊ ယ၊ ပညာ

ဖြင့်သိ၍၊ လောကော၊ လောကန္တံ၊ စရာမိ၊ ကျင့်၏၊ ဗြာဟ္မဏာ၊ ပုဏ္ဏား၊ အဟံ၊ ငါ
 သည်၊ သဗ္ဗာဒိဝါသိ၊ သင်္ကန်းကိုဝတ်သည်ဖြစ်၍၊ အဂေဟော၊ ထဏှာဟု
 သောအိမ်မရှိသည်ဖြစ်၍၊ နိဂုတ္တကေသော၊ ပယ်အပ်ပြီးသော ဆံ့ရှိသည်ဖြစ်
 ၍၊ အတိနိဗ္ဗုတက္ကော၊ ပူပန်ခြင်းအလွန်ငြိမ်းပြီးသော စိတ်ရှိသည်ဖြစ်၍၊ ဣဝ
 ဤလောကန္တံ၊ မာနဝေဟိ၊ လူတို့ဖြင့်၊ အလိမ္မမာနော၊ မလိမ်းကျံသည်ဖြစ်၍၊
 စရာမိ၊ ကျင့်၏၊ ဝံ၊ ငါကို၊ တံ၊ သင်သည်၊ အကလ္လံ၊ မရောက်ပတ်သော၊
 ဂေါတ္တပဉ္စံ၊ အမျိုးအနွယ်နှင့်စပ်သောပြဿနာကို၊ ပုစ္ဆတိ၊ မေးတိ၏တကား
 ဘဝံ၊ အရှင်သည်၊ ဗြာဟ္မဏောနော၊ ဗြာဟ္မဏောနု၊ ပုဏ္ဏားတုံလော၊ ဘဝံ၊ အ
 ရှင်သည်၊ ဘာရန္တါဇောနု၊ ဘာရန္တါဇတုံလော၊ ဣတိ၊ ဤသို့၊ ဘော၊ အရှင်၊ ဗြာ
 ဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ ဗြာဟ္မဏောဟိ၊ ပုဏ္ဏားတို့နှင့်၊ သဟ၊ တကွ၊ ဝေ၊ စင်
 စစ်၊ ပုစ္ဆန္တိ၊ မေးကုန်၏၊ အဟံ၊ ဗြာဟ္မဏော၊ ငါပုဏ္ဏားဟူ၍၊ တံ၊ သင်သည်၊
 ဝေ၊ ဗြူဟိ၊ အကယ်၍ဆိုအံ့၊ ဝေသတိ၊ ဤသို့ဆိုသည်ရှိသော်၊ မဉ္ဇ၊ ငါကို
 လည်း၊ အဗြာဟ္မဏံ၊ ဗြာဟ္မဏံမဟုတ်ဟူ၍၊ ဗြူမိ၊ သင်ဆိုသည်မည်၏၊ တံ
 တသ္မာ၊ ထိုကြောင့်၊ တိပဒံ၊ သုံးပုဒ်ရှိသော၊ စတုရီယတက္ကရံ၊ နှစ်ဆယ်လေး
 လုံးသော အက္ခရာရှိသော၊ သာဝိတ္တံ၊ သာဝိတ္တိမည်သော ဗေဒင်ကို၊ အဟံ၊
 ငါသည်၊ တံ၊ သင်ကို၊ ပုစ္ဆမိ၊ မေး၏၊ တံ၊ ထိုပြဿနာကို၊ မေ၊ ငါအား၊ ဗြူဟိ၊
 ဆိုသော၊ ဣဝလောကော၊ ဤလောကန္တံ၊ ကိံ၊ နိသိတာ၊ အတယ်ကိုမှီကုန်
 သည်ဖြစ်၍၊ ဣသယေဝစ၊ ရသေ့တို့သည်လည်းကောင်း၊ ခတ္တိယေဝစ၊ မင်း
 သည်လည်းကောင်း၊ ဗြာဟ္မဏောနစ၊ ပုဏ္ဏားသည်လည်းကောင်း၊ မနုဇာ
 စ၊ တပါးသော လူတို့သည်လည်းကောင်း၊ ဒေဝတာနံ၊ နတ်တို့အား၊ ယညံ၊
 ယဇ်ကို၊ ပုဏ္ဏထမင်းအပျော်စသောများသောအပြားဖြင့်၊ အကပ္ပယိံ၊ သုပြု
 ကုန်သနည်း၊ သော၊ အကြင်ပုဂ္ဂိုလ်သည်၊ အန္တဂ္ဂ၊ သုံးပါးသော ပရိညာတံ
 ဝရံ၊ ယင်းရဲ၏ အဆုံးသို့ရောက်၏၊ ဒေဂူ၊ လေးပါးသောမဂ်ဉာဏ်တည်းဟူ
 သောဝေဒတို့ဖြင့်ကိလေသာတို့ကိုပောက်၍ထား၏၊ သော၊ ထိုပုဂ္ဂိုလ်သည်
 ယသ၊ အကြင်အုတ်ခတ္တိယစသောသူ၏၊ ယညကာလေ၊ ပူဇော်သောကာ
 လန္တံ၊ ယသ္မိံ၊ ကသ္မိဉ္စိ၊ အမှတ်မရှိဟူးဟူးငြားငြားသောအာဟာရသည်၊ ဗစ္စုပ
 မ္ဘိတေ၊ ရှေးရှုတည်သည်ရှိသော်၊ တတေ၊ ထိုအာဟာရမှပုတ်၊ တရံ၊ တရ
 သောဒေယျဓမ္မကို၊ ထဘော၊ ရရာ၏၊ တသ၊ ထိုအုတ်စသောယဇ်ပူဇော်သော
 သူ၏၊ တံ၊ ထိုပူဇော်သောအမှုသည်၊ ဣန္ဒြေ၊ ပြည့်စုံရာ၏၊ ဣတိ၊ ဤသို့၊ အဟံ၊
 ငါသည်၊ ဗြူမိ၊ ဆို၏၊ အန္တိဟိ၊ စင်စစ်သဖြင့်လျှင်၊ တသ၊ ထိုငါ၏၊ ဟုတံ၊ ဤ
 ယခုပူဇော်အပ်သောဒေယျဓမ္မသည်၊ ဣန္ဒြေ၊ ပြည့်စုံသည်ဖြစ်လတ္တံ့၊ ကသ္မာ

အထယ်ကြောင့်ကား၊ ယံယသွား၊ အကြင်ကြောင့်၊ တာဒိသံ၊ သိသိအရှင်ထု
 ရားကဲ့သို့သဘောရှိသော၊ ဝေဒဂုံ၊ ရဟန္တာကို၊ အဒဿာမ၊ အကျွန်ုပ်တို့ဖူး
 မြင်ရကုန်၏၊ တာသွား၊ ထိုကြောင့်၊ အန္တေ၊ ပြည့်စုံသည်ဖြစ်သတ္တံ၊ ဟိ၊ သင့်စွ၊
 တုမှာဒိသာနံ၊ အရှင်ထုရားတို့ကဲ့သို့သောသဘောရှိကုန်သော၊ ဝေဒဂုနံ၊ ပ
 ညာရှိတို့အား၊ အဒဿနေန၊ မဖူးမြင်ရသဖြင့်၊ အမှာဒိသာနံ၊ အကျွန်ုပ်ကဲ့သို့
 သဘောရှိကုန်သောသူတို့၏၊ ပညာပဗ္ဗိယတ္တံ၊ ပူဇော်ခြင်း၊ ဌာပနာအပ်သော၊
 ပုရဇ္ဇာသံ၊ နို့ထမင်းကိုလည်းကောင်း၊ ပူဝဉ္စ၊ မှုံကိုလည်းကောင်း၊ အညော၊
 တပါးသော၊ ဇနော၊ သတ္တဝါသည်၊ တုဉ္စတိ၊ စား၏၊ ဣတိ၊ ဤသို့၊ ဗြာဟ္မဏော၊
 ပုဏ္ဏားသည်၊ အာဟ၊ ဆို၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ယသွား၊ အကြင်ကြောင့်၊ တံ၊
 သင်သည်၊ မဟိ၊ ငါနှင့်၊ ပသန္နော၊ ကြည်ညို၏၊ တာသွား၊ ထိုကြောင့်၊ ဣဟ၊ ဤငါ
 ၏အထံ၌၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တံ၊ သင်သည်၊ ဥပသင်္ဂဗ္ဗ၊ ကပ်၍၊ ပုဏ္ဏ၊ မေးလော
 အတ္ထေန၊ အကျိုးဖြင့်၊ အတ္ထိကော၊ အလိုရှိသောသင်သည်၊ သန္တံ၊ ကိလေသာ
 မီးငြိမ်းပြီးသော၊ ဝိဂုဗံ၊ အမျက်ဟူသော အခိုးငြိမ်းသဖြင့် အခိုးကင်းထသော၊
 အနိဗ္ဗံ၊ ဆင်းရဲမရှိထသော၊ နိရာသံ၊ အထူးထူးသော အာရုံ၌ တောင့်ထခြင်း
 ကင်းထသော၊ သုမေဓံ၊ မြတ်သောပညာရှိသော ဝိကာသဝဒက္ခိဏေယျကို၊
 အပ္ပေဝ၊ စင်စစ်သဖြင့်လျှင်၊ ဣဓ၊ ဤအရပ်၌၊ ဌိတောဝ၊ ထည့်ထွက်ပင်လျှင်၊
 ဘောဂေါတမ၊ အရှင်ဂေါထမးအဟံ၊ အကျွန်ုပ်သည်၊ ယညော၊ ပေးကမ်း
 ခြင်း၌၊ ရတော၊ မွေ့လျော်၏၊ ယညံ၊ ပေးကမ်းခြင်းကို၊ ယိဋ္ဌကာမော၊ မေးလို
 ၏အဟံ၊ အကျွန်ုပ်သည်၊ ဒုဇာနာမိ၊ သိမူကားမသိဘဝံ၊ အရှင်ထုရားသည်၊
 ဝံ၊ အကျွန်ုပ်ကို၊ အနံ၊ သာသတု၊ ဆုံးမပါလော၊ ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌၊ ဟ
 တံ၊ ပူဇော်ပေးကမ်းခြင်းသည်၊ ဣဇ္ဇထေ၊ လိုအပ်သော အကျိုးပြည့်စုံ၏၊
 ဧတံ၊ ထိုဒက္ခိဏေယျပုဂ္ဂိုလ်ကို၊ မေ၊ အကျွန်ုပ်အား၊ ဗြုဟိ၊ ဟောထော်မူ
 လော၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တေနဟိ၊ ထိုသို့တပြီးကား၊ တံ၊ သင်သည်၊
 သောတံ၊ ဩဒဟထု၊ နားထောင်လော၊ ဧတ၊ သင်အား၊ အဟံ၊ ငါသည်၊ ဓမ္မံ၊
 တရားကို၊ ဒေသေသာမိ၊ ဟောအံ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တံ၊ သင်သည်၊ ဟုတ
 သမိဗ္ဗိ၊ ပူဇော်ခြင်း၏အကျိုးပြည့်စုံခြင်းကို၊ ဣတ္ထမိ၊ အလိုရှိအံ၊ ဇာတိံ၊ အ
 မျိုးကို၊ မာပုဏ္ဏ၊ မမေးလင့်၊ ခရုဏံစ၊ သိထစသော အပြားရှိသော အကျင့်ကို
 သာလျှင်၊ ပုဏ္ဏ၊ မေးစိစစ်လော၊ ဇာတဝေဒေါ၊ မီးသည်၊ ကမ္ဘာ၊ သစ်သားမှ၊
 ဟဝေ၊ စင်စစ်သဖြင့်၊ ဇာယတိ၊ ဖြစ်၏၊ နိစတုလိနောပိ၊ နှိပ်သော အမျိုးရှိ
 ဧဝံ၊ သည်၊ ခုနိ၊ ရဟန္တာတည်းဟူသောရန်သည်၊ ဝိတိမာ၊ သမာဓိရှိသည်၊
 ဟိရိနိသေဝေ၊ ဟိရိဖြင့် အဖြစ်ဒေါသကိုဖြစ်သည်၊ အာဇာနိယော၊ အကြင်

၂၀

ဟုတ်သည်မဟုတ်သည်ကိုပိုင်းခြား၍သိပြီးသည်။ အသိ၊ ဖြစ်၏။ သောမနိ၊ ထိုမုနိသည်။ ဣမာယဂုဏသမ္ပတ္တိယာ။ ဤဂုဏ်နှင့်ပြည့်စုံသဖြင့်၊ ဥက္ကမဒ ကြီးစောယျော၊ မြတ်သောအလှူကိုခံခြင်းငှါထိုက်သည်၊ ဟောတိ၊ ဖြစ်၏။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ သစ္စေန၊ ပရမတ္ထသစ္စာဖြင့်၊ ဒန္တော၊ ယဉ်ကျေးပြီးသည်၊ ဟောတိ၊ ဖြစ်၏။ ဒမသာ၊ ဣန္ဒြေကိုဆုံးမခြင်းနှင့်၊ ဥပေ တော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ဝေဒန္တဂူ၊ လေးပါးသောမဂ်ဥပေထံ တည်းဟူသောဝေဒတို့ဖြင့်ကိလေသာတို့၏အဆုံးသို့ရောက်သည်၊ ဟောတိ၊ ဖြစ်၏။ ဝသိတ၊ ဗြဟ္မစရိယော၊ သုံးအပ်ပြီးသောမဂ်တည်းဟူသော ဗြဟ္မစရိ ယရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဝုညပေက္ခော၊ ကောင်းမှုကိုအလိုရှိသော၊ ယော ပြောဟော၊ အကြင်ပုဂ္ဂိုလ်သည်။ ယဇေထ၊ ပူဇော်အံ့။ သောပြောဟော၊ ထိုပုဂ္ဂိုလ်သည်။ ကာလေန၊ မိမိ၌ဒေယျဓမ္မရှိသော ကာလထိုသို့ သောပု ဂ္ဂိုလ်၏ရှေးရှုဖြစ်သောကာလ၌၊ တဒိပုဂ္ဂလေ၊ ထိုပုဂ္ဂိုလ်၌၊ ဟဗျံ၊ ပူဇော် အပ်သောဒေယျဓမ္မကို၊ မဝစ္ဆေ၊ လှူရာ၏။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ် တို့သည်။ ကာမေ၊ ဝတ္ထုကာမကိလေသာကာမတို့ကို၊ ဟိတွာ၊ စွန့်၍၊ အဂေ ဟာ၊ ကဏ္ဍာဟူသောအိမ်မရှိကုန်သည်ဖြစ်၍၊ ဝါသရံ၊ ယက်လောက်ကဲ့သို့၊ ဥဇျံ၊ ဖြောင့်ဖြောင့်၊ သုသညတတ္တာ၊ ကောင်းစွာစောင့်စည်းသောပိတ်ရှိကုန် သည်ဖြစ်၍၊ စရန္တိ၊ ကျင့်ကုန်၏။ ယောပြောဟော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝုညပေက္ခော၊ ကောင်းမှုကိုအလိုရှိသည်ဖြစ်၍၊ ယဇေထ၊ ပူဇော်အံ့။ သော ပြောဟော၊ ထိုပုဂ္ဂိုလ်သည်။ ကာလေန၊ မိမိ၌ဒေယျဓမ္မရှိသောကာလထို သို့သောပုဂ္ဂိုလ်၏ရှေးရှုဖြစ်သောကာလ၌၊ တေသု၊ ထိုသို့သော အလှူခံပု ဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်သောဒေယျဓမ္မကို၊ သမဝစ္ဆေ၊ ပေးလှူရာ၏။ ယော၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ဝိတရာဂါ၊ ကင်းသောရာဝရှိကုန်၏။ သုသမာ ဟိတိန္ဒြိယာ၊ ကောင်းစွာဆောက်တည်အပ်သော ဣန္ဒြေရှိကုန်၏။ ရာဟုဂ္ဂ ဟဏာ၊ ရာဟုဘမ်းခြင်းငှါ၊ ရုတ္တော၊ လွတ်သော၊ စန္ဒောဝ၊ လကဲ့သို့၊ ဝဟ ဏာ၊ ကိလေသာဟူသောဘမ်းခြင်းငှါ၊ ပရတ္တော၊ လွတ်ကုန်၏။ ယောပြောဟော ကော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝုညပေက္ခော၊ ကောင်းမှုကိုအလိုရှိသည်ဖြစ် ၍၊ ယဇေထ၊ ပူဇော်ရာ၏။ သောပြောဟော၊ ထိုပုဂ္ဂိုလ်သည်။ ကာလေန၊ မိ မိ၌ဒေယျဓမ္မရှိသောကာလ ထိုသို့သောပုဂ္ဂိုလ်၏ ရှေးရှုဖြစ်သော ကာလ၌၊ တေသု၊ ထိုအလှူခံပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်သောဒေယျဓမ္မကို၊ သမ ခ္စေ၊ ပေးလှူရာ၏။ ယော၊ အကြင်ပုဂ္ဂိုလ်တို့သည်။ မမာပိတာနိ၊ တဏှာဒိဋ္ဌိ တည်းဟူသောမြတ်နိုးခြင်းတို့ကို၊ ဟိတွာ၊ စွန့်ကုန်၍၊ ယဒါ၊ အခါခပ်ထိမ်း။

သဘာ၊ သတိနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ ထောကေး၊ လောက၌ ၊ အသစ္စမာနာ
မပြုကုန်သည်ဖြစ်၍၊ ဝိစရန္တိ၊ အထူးကျင့်ကြကုန်၏၊ ယောဗြာဟ္မဏော၊ အ
ကြင်ပုဂ္ဂိုလ်များသည်၊ ပုညပေက္ခာ၊ ကောင်းမှုကို အလိုရှိသည်ဖြစ်၍၊ ယဇေထ
ပူဇော်ရာ၏၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်များသည်၊ ကာလေန၊ မိမိ၌လှူတွယ်
ဝတ္ထုရှိသောကာလ ထိုသို့သောပုဂ္ဂိုလ်၏ရှေးရှုဖြစ်သောကာလ၌၊ ထေသု၊
ထိုအလှူခံပုဂ္ဂိုလ်တို့၌၊ ဟဗျ၊ ပူဇော်အပ်သော၊ ဒေယု၊ ဓမ္မကို၊ သမဝန္တေ၊ ပး
လှူရာ၏၊ ယေ၊ တထာဂတော၊ အကြင်မြတ်စွာဘုရားသည်၊ ကာမေ၊ ကိလေ
သာကာမတို့ကို၊ ဟိတွာ၊ စွန့်၍၊ အဘိယု၊ ဝတ္ထုကာမကိုနှိပ်နင်း၍၊ စာရိ၊
လွှားပြီ၊ ယောတထာဂတော၊ အကြင်မြတ်စွာဘုရားသည်၊ ဇာတိမရဏ
သာ၊ ပရိသန္ဓေနေခြင်းသေခြင်းတို့၏၊ အန္တံ၊ အဆုံးဖြစ်သောနိဗ္ဗာန်ကို၊ ဝေဒိ၊
မိမိဥာဏ်အစွမ်း အားဖြင့်ထိပြီ၊ ဥဒကဓဟဒေါ၊ အနုဝတတ်စသောအိုင်
ကြီးသည်၊ ဝိတောဝ၊ အေးသကဲ့သို့၊ ပရိနိဗ္ဗုတော၊ ကိလေသာဟူသောအိ
ငြမ်းသည်ဖြစ်၍၊ ဝိဘော၊ အေးချမ်းသော၊ သောတထာဂတော၊ ထိုမြတ်စွာ
ဘုရားသည်၊ ပုရုဇာသံ၊ နို့ဂဏာကို၊ အရဟတိ၊ ထိုက်၏၊ တထာဂ
တော၊ မြတ်စွာဘုရားသည်၊ သမေဟိ၊ ပရိဝေဓအဓိဂန္တဗ္ဗဂုဏ်ပဟာန်အား
ဖြင့်တူကုန်သောဝိပဿိယသောဘုရားတို့နှင့်၊ သမေ၊ တူသည်၊ ဟောတိ၊
ဖြစ်၏၊ ဝိ သမေဟိ၊ မဘူကုန်သောပစ္စေကဗုဒ္ဓါအစရှိကုန်သော ကြွင်းသော
သတ္တဝါတို့မှ၊ ဒုရေ၊ မတူသည်ဖြစ်၍ဝေးသည်၊ ဟောတိ၊ ဖြစ်၏၊ ကသ္မာ၊
အဘယ်ကြောင့်ကား၊ တထာဂတော၊ မြတ်စွာဘုရားသည်၊ အနန္တပညော၊
အဆုံးမရှိသောပညာရှိ၏၊ ဣဝေါ၊ ဤသောက၌လည်းကောင်း၊ ဟူရုံဝါ၊ တမ
လွန်လောက၌လည်းကောင်း၊ အနုပထိတ္တော၊ တဏှာဒိဋ္ဌိကိလေသာတို့ဖြင့်
မထိမ်းကျ၊ ပုရုဇာသံ၊ နွားနို့ အရသာနှင့်ပြည့်စုံသောစိုစွတ်သောထမင်းကို
အရဟတိ၊ ထိုက်၏၊ ယဒြိ၊ တထာဂတော၊ အကြင်မြတ်စွာဘုရား၌၊ မာယာ၊
ထုည့်ပတ်ခြင်းသည်၊ နဝသတိ၊ မနေ၊ မာနေ၊ မာန်သည်၊ နဝသတိ၊ မကိန်း
ဝတ်၊ ယောတထာဂတော၊ အကြင်မြတ်စွာ ဘုရားသည်၊ ဝိတထောတော၊
ကင်းသောလောဘရှိ၏၊ အမမေ၊ သတ္တဝါသင်္ခါရတို့၌ဝါ၏ဥစ္စာဟူ၍မြတ်နိုး
ခြင်းမရှိ၊ နိရာသော၊ ဘပ်မက်ခြင်းကင်း၏၊ ပန္နုဏ္ဏကောဓေ၊ နှုတ်ဖျက်အပ်
ပြီးသောအမျက်ရှိ၏၊ အဘိနိဗ္ဗုတတ္တော၊ အလွန်ငြိမ်းသော စိတ်ရှိ၏၊ ယော
ဗြာဟ္မဏော၊ အကြင် အပဋ္ဌိအပ်ပြီးသောမကောင်းမှုရှိသောဗြာဟ္မဏသည်
သောကမလံ၊ သောကဟူသောအညစ်အကြေးကို၊ အဟာတိ၊ ပယ်ပြိုသော
တထာဂတော၊ ထိုမြတ်စွာဘုရားသည်၊ ပုရုဇာသံ၊ နို့ဂဏာကို၊ အရဟတိ၊

၂၅

ထိုက်၏။ ယောတထာဂတော၊ အကြင်မြတ်စွာဘုရားသည်၊ မနုဿ၊
 စိတ်၏၊ နိဝေသနံ၊ ဝင်ရာဝင်ကြောင်းဖြစ်သော တဏှာဒိဋ္ဌိဟူသောအိမ်ကို၊
 အဟာသိ၊ စွန့်ပြီး၊ ယဿတထာ ဂတဿ၊ အကြင်မြတ်စွာ ဘုရားအား၊
 ပရိဂ္ဂဟာ၊ တဏှာဒိဋ္ဌိတည်းဟူသော သိမ်းဆည်းခြင်းတို့သည်၊ ကေပိ၊ အ
 နည်းထော်မျှတို့သည်လည်း၊ နုသန္တိ၊ မရှိကုန်၊ ဣဝေါ၊ ဤဘဝ၌လည်းကောင်း၊
 ဟုရံဝါ၊ တမလွန်ဘဝ၌လည်းကောင်း၊ အနုပါဒိယာနော၊ တဏှာဒိဋ္ဌိအား
 ဖြင့်တစ်စုံတစ်ခုကို စွဲဆမ်းခြင်းမရှိထသော၊ သောတထာဂတော၊ ထိုမြတ်စွာ
 ဘုရားသည်၊ ပူရဇ္ဇာသံ၊ နို့ ဂဏာကို၊ အရဟတိ၊ ထိုက်၏။ သမာပတိတော၊
 ကောင်းစွာတည်ကြည်ထောင်မူသော၊ ယောတထာဂတော၊ အကြင်မြတ်စွာ
 ဘုရားသည်၊ ဩဗံ၊ ဩဗာကို၊ ဥဒတာရိ၊ ကူးမြောက်ပြီး၊ ပရမာယ၊ မြတ်
 သော၊ ဒိဋ္ဌိယာ၊ သဗ္ဗညုတညာဏ်ဖြင့်၊ ဓမ္မစ၊ ဧဗျဓမ္မကိုလည်း၊ အညာသိ၊
 သိပြီး၊ ဝိကာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိ၏။ အန္တိ၊ မဒေဟု ခေါ်၍၊ အဆုံး
 စွန့်သောကိုယ်ကိုလည်း ဆောင်၏။ သောတထာဂတော၊ ထိုမြတ်စွာဘုရား
 သည်၊ ပူရဇ္ဇာသံ၊ နို့ ဂဏာကို၊ အရဟတိ၊ ထိုက်၏။ ယဿတထာဂတဿ၊
 အကြင်မြတ်စွာဘုရားအား၊ ဘဝါသဝါစ၊ ဘဝါသဝတို့သည်လည်းကောင်း၊
 ခရာ၊ ကြမ်းတန်းကုန်သော၊ ဝစိစ၊ စကားတို့သည်လည်းကောင်း၊ ဝိဂ္ဂုသိတာ
 ဖျက်အပ်ကုန်သည်ဖြစ်၍၊ အတ္ထကိဘာ၊ ချုပ်ခြင်းသို့ရောက်ကုန်သည်ဖြစ်၍၊
 နုသန္တိ၊ မရှိကုန်၊ ဝေဒဂု၊ ထေးပါးသော ဝေဒတို့ဖြင့်နိဗ္ဗာန်သို့ ရောက်ပြီး
 သော၊ သောတထာဂတော၊ ထိုမြတ်စွာဘုရားသည်၊ သဗ္ဗမိ၊ အဆုံးစုံသော
 ဓမ္မာအာယတနစာတိန္ဒြ၊ ဝိပုရုတ္တော၊ လွတ်ပြီး၊ သောတထာဂတော၊ ထိုမြတ်
 စွာဘုရားသည်၊ ပူရဇ္ဇာသံ၊ နို့ ဂဏာကို၊ အရဟတိ၊ ထိုက်၏။ ယော၊ အကြင်
 ပုဂ္ဂိုလ်သည်၊ သင်္ဂါတိဂေါ၊ ရာဂစသောငါးပါးသော ငြိခြင်းကိုလွန်ပြီး၊
 ယဿ၊ အကြင်ပုဂ္ဂိုလ်အား၊ သင်္ဂါ၊ ငြိခြင်းတို့သည်၊ နုသန္တိ၊ မရှိကုန်၊ ယော၊
 အကြင်ပုဂ္ဂိုလ်သည်၊ သဗ္ဗေတ္တဝတ္ထု၊ သံကိလေသာဟု ဆိုအပ်ကုန်သော
 ဟေတုအကြောင်း ပစ္စယအကြောင်းတို့နှင့် တကွသော၊ ဗုက္ခံ၊ ဆင်းရဲကို၊
 ပရိညာယ၊ ဝိုင်းခြား၍၊ မာနသတ္တေသု၊ မာနဖြင့် ငြိကုန်သော သူတို့၌၊
 အမာနသတ္တော၊ မာနဖြင့်မငြိသော၊ သောတထာဂတော၊ ထိုမြတ်စွာဘုရား
 သည်၊ ပူရဇ္ဇာသံ၊ နို့ ဂဏာကို၊ အရဟတိ၊ ထိုက်၏။ ယော၊ အကြင်ပုဂ္ဂိုလ်
 သည်၊ အာသံ၊ တဏှာကို၊ အနိဿာယ၊ မရှိမကပ်မှု၍၊ ဝိဝေကဒာသိ၊
 နိဗ္ဗာန်တည်းဟူသော ဝိဝေကကိုမြင်ပြီး၊ ပရဝေဒိယံဒိဋ္ဌိ၊ တစါးသောမိစ္ဆာ
 အယူရှိကုန်သော သူတို့သည် သိအပ်ခံစားအပ်သော နှစ်ပါးအပြားရှိသော

ဝိစ္ဆာဒိဗ္ဗိကို၊ ဥပါတိဝတ္ထော၊ လွန်ပြီ၊ ယသ၊ အကြင်ပုဂ္ဂိုလ်အား၊ ကေမိ၊ အနည်းငယ်မျှ ကုန်သော၊ အာရမ္မဏာ၊ ဘဝသစ်၏အကြောင်းတို့သည်၊ နသန္တိ မရှိကုန်၊ သောတထာဂတော၊ ထိုမြတ်စွာဘုရားသည်၊ ပူရဇ္ဇာသံ၊ နို့၊ ဂဏာကို၊ အရဟတိ၊ ထိုကံ၏၊ ယသ၊ အကြင်ပုဂ္ဂိုလ်အား၊ သမေဓ္မ၊ ဥာဏ်ဖြင့် ထိုးထွင်းပြီး၍၊ ပရောပရာ၊ ကောင်းမကောင်းကုန်သောဗာဟိရအတ္တတ္ထိက ဖြစ်ကုန်သော၊ ဓမ္မာ၊ ခန္ဓာစသော အပြားရှိကုန်သော တရားတို့သည်၊ ဝိရသိတာ၊ ဖျက်ဆီးအပ်ကုန်သည်ဖြစ်၍၊ အတ္ထင်္ဂတာ၊ ချုပ်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍၊ နသန္တိ၊ မရှိကုန်၊ သန္တော၊ ကိလေသာကင်းသည်ဖြစ်၍ ငြိမ်းထံသော၊ ဥပါဒါနက္ခယေ၊ ဥပါဒါန၏ကုန်ရာ နိဗ္ဗာန်၌၊ ဝိရတ္တော၊ အာရုံပြုသော အားဖြင့် ကိလေသာတို့မှ လွတ်ပြီးထသော၊ သောတထာဂတော၊ ထိုမြတ်စွာဘုရားသည်၊ ပူရဇ္ဇာသံ၊ နို့၊ ဂဏာကို၊ အရဟတိ၊ ထိုကံ၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ သံယောဇနံ၊ ဇာတိဓယန္တံ၊ သံယောဇဉ်ကုန်သည်၏အဆုံးဖြစ်သော သဥပါဒိသေသနိဗ္ဗာန်-ဇာတိကုန်သည်၏ အဆုံးဖြစ်သော အနုဗ္ဗာဒိသေသနိဗ္ဗာန်ကို မြင်ထွေရှိ၏၊ ရာဂပထံ၊ ရာဂတည်းဟူသော အကြောင်းခရီးကို၊ အသေသံ၊ အကြွင်းမဲ့၊ အပနုဒိ၊ ပျောက်ပြီ၊ သုဒ္ဓေါ၊ စင်သော ကာယသမာစာရရှိသည်ဖြစ်၍ စင်ကြယ်၏၊ နိဒ္ဒေါသော၊ ရာဂဒေါသမရှိသဖြင့် အပြစ်ကင်း၏၊ ဝိမလော၊ ရှစ်ပါးသော ဝုရိသဖြင့် အညစ်အကြေးကင်း၏၊ အကာစော၊ ဥပတ္တိလေသမရှိ၊ သောတထာဂတော၊ ထိုမြတ်စွာဘုရားသည်၊ ပူရဇ္ဇာသံ၊ နို့၊ ဂဏာကို၊ အရဟတိ၊ ထိုကံ၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ ဝိပဿန္တော၊ ဥာဏာသမ္ပယုတ်စိတ်ဖြင့် ရှုသည်ဖြစ်၍၊ အတ္တနော၊ မိမိ၏၊ ခန္ဓေသု၊ ခန္ဓာတို့၌၊ အတ္တာနံ၊ ခန္ဓာမှတစ်ပါးသော အတ္တကို၊ နာနုပဿတိ၊ မရှုမမြင်၊ သမာပိတော၊ မင်္ဂလသမာဓိဖြင့် တည်ကြည်၏၊ ဥဇ္ဇဂတော၊ ကာယပကံ အစရှိသည်၏ မရှိသဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်၏၊ ဌိတတ္ထော၊ လောကဓမ္မတို့ဖြင့် တုန်ထွပ်ခြင်းမရှိတည်ကြည်သော သဘောရှိ၏၊ ဝေ၊ စင်စစ်၊ အနေဇော၊ တဗျာဟူသော တုန်ထွပ်ခြင်းမရှိ၊ အဝိလော၊ ငါးပါးသော စိတ်၏ ငြောင့်ထံသင်းမရှိ၊ အကင်္ဂေါ၊ ရှစ်ပါးသော ဌာန၌ ယုံမှားခြင်းမရှိ၊ သောတထာဂတော၊ ထိုမြတ်စွာ ဘုရားသည်၊ ပူရဇ္ဇာသံ၊ နို့၊ ဂဏာကို၊ အရဟတိ၊ ထိုကံ၏၊ ယသ၊ သောတထာဂတော၊ အကြင်မြတ်စွာဘုရားအား၊ မောဟန္တရာ၊ မောဟလျှင် အကြောင်းရှိကုန်သော ခပ်သိမ်းသော ကိလေသာတို့သည်၊ ကေမိ၊ အနည်းငယ်မျှတို့သည်လည်း၊ နသန္တိ၊ မရှိကုန်၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊ ဓမ္မေသုစ၊



တရားတို့၌ လည်း၊ ညာတဒသိ၊ မျက်မှောက်ပြုအပ်ပြီးသော သဗ္ဗညုတ
 ဉာဏ်ရှိ၏။ အန္တိမံ၊ အဆုံးဖြစ်သော၊ သရိရံစ၊ ကိုယ်တော်ကိုလည်း၊ ဓာ
 ရေတိ၊ ဆောင်၏။ အနုတ္တရံ၊ သာဝကပစ္စေက ဗုဒ္ဓါတို့နှင့်မဆက်ဆံသည့်
 ဖြစ်၍အတုမရှိသော၊ သိဝံ၊ ဘေးဥဒ္ဓေါမရှိထသော၊ သမ္ပေဒိ။ အရဟတ္တ
 ဖိုလ်သို့၊ ပစ္စေကစ၊ ရောက်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဧတ္ထာဝတ၊ ခပ်
 သိမ်းသော အဖြစ်မရှိခြင်းသံသရာ၏ အကြောင်းကိလေသံကို ဖြတ်ခြင်း
 အဆုံးစွန်သော ကိုယ်ကို ဆောင်ခြင်း သဗ္ဗညုတဉာဏ်တော်ကို ရခြင်း
 စသောဤမျှသောအတိုင်းအရှည်ဖြင့်၊ ယက္ခဿ၊ ယောက်ျား၏။ ဝိသုဒ္ဓိ၊ စင်
 ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ သောတထာဂတော၊ ထိုမြတ်စွာဘုရားသည်၊ ပူရ
 ဇ္ဇာသံ၊ နို့ ဝဏာကို၊ အရဟတိ၊ ထိုက်၏။ ဝေန္တေ၊ အရှင်ဘုရား၊ မယံ၊ အ
 ကျွန်ုပ်၏၊ ဟုတ္တံ၊ ဤပူဇော်ခြင်းသည်လည်း၊ သစ္စံ၊ မှန်သော၊ ဟုတံ၊ ပူဇော်
 ခြင်းသည် သာယျင်၊ အတ္ထု၊ ဖြစ်ပါစေသတည်း။ ယံ၊ ယသ္မာ၊ အကြင်ကြောင့်၊
 ဣဓေ၊ ဤနေရာ၌သာယျင်၊ ဝိတော၊ ရပ်လျက်၊ တာဒိသံ၊ ထိုသို့ သောသ
 တောရှိသော၊ ဝေဓဂံ၊ ရဟန္တာကို၊ အလတ္ထံ၊ ရပြီဟ်၊ သင့်စွာတံ၊ အရှင်သည်၊
 သက္ခိ၊ မျက်မှောက်ပင်လျှင်၊ ဗြဟ္မာ၊ ဗြဟ္မာတည်း၊ ယတော၊ အကြင်ကြောင့်၊
 ဟဂဝါ၊ မြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်၏၊ ပူရဇ္ဇာသံ၊ နို့ ထမင်းကို၊ ပဋိဝ
 ဏ္ဍာတု၊ ခံတော်မူသော၊ ပဋိဝ္ဂဟေတွာ၊ ခံပြီး၍လည်း၊ ဟဂဝါ၊ မြတ်စွာဘု
 ရားသည်၊ မေ၊ အကျွန်ုပ်၏၊ ပူရဇ္ဇာသံ၊ နို့ ထမင်းကို၊ ဘုဇ္ဇတု၊ သုံးဆောင်တော်
 မူသော၊ ဗြဟ္မဏ၊ ပုဏ္ဏား၊ ဂါထာဘိဂိတံ၊ ဂါထာဖြင့်ဆို၍ရအပ်သောဘော
 ဇဉ်သည်၊ မေ၊ ဝါအား၊ အဘောဇနေယျံ၊ စားခြင်းငှါမထိုက်၊ ဇေဇေသော၊
 ဤသို့ဂါထာတို့ကိုဆို၍ရအပ်သောဘောဇဉ် ကိုစားခြင်းသဘောသည်၊ သ
 မ္ပဿတံ၊ ကောင်းစွာအာဇီဝ၏စင်ခြင်းကိုရှုမြင်ကုန်သော၊ ဗုဒ္ဓါနံ၊ မြတ်စွာဘု
 ရားတို့၏။ နမေဿ၊ ထေ့ကျက်အပ်သော သဘောမဟုတ်၊ ဗုဒ္ဓါ၊ မြတ်စွာဘု
 ရားတို့သည်၊ ဂါထာဘိဂိတံ၊ ဂါထာဖြင့်ဆို၍ရအပ်သော ဘောဇဉ်ကို၊ အပ
 န္ဓဒန္တိ၊ ပယ်ကုန်၏၊ ဗြဟ္မဏ၊ ပုဏ္ဏား၊ ဧဝံ၊ အာဇီဝ၏စင်ခြင်းသဘောကို၊ ပ
 တိ၊ စွဲ၍၊ ဓမ္မေ၊ အာဇီဝ၏ စင်ခြင်းသဘောသည်၊ သတိ၊ ရှိသော်၊ ဇေသ၊ စင်
 စပ်ပြုစင်သောရှာဖွေခြင်းသည်၊ ဝုတ္တိ၊ ဘုရားတို့၏ အသက်မွေးခြင်းလည်း၊
 ပုညပေက္ခဿ၊ ကောင်းမှုကိုအလိုရှိသော၊ တေ၊ သင်အား၊ ခေတ္တမ္ပိ၊ ပုညဟူ
 သောလတ်မြေ၌၊ အညံ၊ ပူရဇ္ဇာသမ္ပတပါးသော၊ ယံ၊ အကြင်ထမင်းအပျော်
 သည်၊ ဟောတိ၊ ဖြစ်၏။ အညောနု၊ ပူရဇ္ဇာသမ္ပတပါးယော၊ တံတေနုအနွေနုစ၊
 ထိုထမင်းဖြင့် လည်းကောင်း၊ တံတေနုပါနေနုစ၊ ထိုအပျော်ဖြင့် လည်း

ကောင်း၊ တံ၊ သင်သည်၊ ကောဝလိနံ၊ အဆုံးရံဂုဏ်ဖြင့်ပြည့်စေသော၊ မဟော
 သိ၊ မြတ်သော ကျေးဇူးအပေါင်းကို ရှာပြီးထသော၊ ကုက္ကစ္စ ဝုပသန္တံ၊
 လက်ခြေထွတ်ခြင်းငြိမ်းသည်ဖြစ်၍ တည်ကြည်သော ဣန္ဒြေရှိထသော၊ ဝိ
 တာသင်္ဂံ၊ ရဟန္တာကို၊ ဥပဋ္ဌဟာသု၊ မြတ်နိုးတနာထုပ်ကျေးဇူးသော၊ ဘဂ
 ဝါ၊ မြတ်စွာတရား၊ အဟံ၊ အကျွန်ုပ်သည်၊ သာဓုအာယာစာမိ၊ တောင်းပန်
 ပါ၏၊ တဝ၊ အရှင်တရား၏၊ သာသနံ၊ အဆုံးအမကို၊ ပဗ္ဗုယ၊ စွဲ၍၊ ဧတံ၊ ဤ
 အဆုံးရံသော ဂုဏ်ဖြင့်ပြည့်သော ဒက္ခိဏေယျုပုဂ္ဂိုလ်ကို၊ တထာ၊ ထို
 အရှင်တရားဆိုသော အပြားဖြင့်၊ ဝိစေဉ္စံ၊ သိရာ၏၊ ယော၊ အကြင်ပုဂ္ဂိုလ်
 သည်၊ မာဒိသဿ၊ ငါ့သို့သောသဘောရှိသောသူ၏၊ ဒက္ခိဏံ၊ အလှူကို၊ တုဉ္ဇေ
 ယျ၊ စားရာ၏၊ ယံစ၊ အကြင်ပုဂ္ဂိုလ်ကိုလည်း၊ အဟံ၊ အကျွန်ုပ်သည်၊ ယည
 ကာလေ၊ ယဇ်ပူဇော်သောအခါ၌၊ ပရိယေသမာနော၊ ရှာသည်ဖြစ်၍၊ ဥပဋ္ဌ
 ဟေယျံ၊ လုပ်ကျွေးရရာ၏၊ တထာရှပ်၊ ထိုသို့သဘောရှိသော၊ ဒက္ခိဏေယျံ၊
 အလှူပုဂ္ဂိုလ်ကို၊ ဒေသသဟိ၊ ညွှန်းပြတော်မူပါကော၊ ယယော၊ အကြင်ပုဂ္ဂိုလ်
 အား၊ သာဓု၊ သူတပါး၏အားချွတ်ချယ်ခြင်းတို့သည်၊ ဝိဂတာ၊ ကင်းကုန်
 ၏၊ သဿ၊ အကြင်ပုဂ္ဂိုလ်၏၊ ဝိတ္တံ၊ စိတ်သည်၊ အနာဝိလံ၊ နောက်ကျခြင်းမ
 ရှိ၊ ကာမေဟိစ၊ ကာမတို့မှလည်း၊ ဝိပ္ပရတ္တော၊ လွတ်၏၊ ယဿ၊ အကြင်ပု
 ဂ္ဂိုလ်အား၊ ထိနံ၊ ထိနမိဒ္ဓကို၊ ဗန္ဓုဗိဇာံ၊ ပယ်ဖျောက်အပ်ပြီ၊ သိမန္တာနံ၊ သူ
 တော်ကောင်းတို့၏ အကုန်တည်းဟူသော အပိုင်းအခြား၏ အဆုံးတပါး
 သော အဘို့ဖြင့် ဖြစ်ကုန်သော ကိလေသာတို့ကို၊ ဝိနေတာရံ၊ ပယ်ပြီးထ
 သော၊ ဇာတိမရဏာ ကောဝိဒံ၊ ဇာတိမရဏတို့၌ လိမ္မာ ထသော၊ မော
 နေယျုယန္တံ၊ ပညာနှင့် ပြည့်စုံထသော၊ တာဒိသံ၊ ထိုသို့ သောဂုဏ်နှင့်
 ပြည့်စုံသော သဘောရှိသော၊ ဓုနိံ၊ မြတ်သောဓုနိကို၊ ယညံ၊ ယဇ်ပူ
 ဇော်ရာသို့အာဂတံ၊ ရောက်ထားသည်ကို၊ ဘာကုဋီံ၊ မျက်မှောင်ကျွတ်
 ခြင်းကို၊ ဝိဝေတုာန၊ ပယ်၍၊ ပဉ္စလိကာ၊ လက်ဆုတ်ချီခြင်း ရှိကုန်သည်
 ဖြစ်၍၊ နမဿထ၊ ရှိခိုးကုန်လော၊ အန္တပါနေန၊ ထမင်းအပျော်ဖြင့်၊ ပူဇေ
 ထ၊ ပူဇော်ကုန်လော၊ ဧံ၊ ဤသို့ပူဇော်သည်ရှိသော်၊ ဒက္ခိဏာ၊ အလှူတို့
 သည်၊ ဣန္ဒြေန္တံ၊ ပြည့်စုံကုန်၏၊ မု၊ ခွေ၊ သစ္စာလေးပါးတရားကိုသိတော်
 မူသော၊ တဝံ၊ အရှင်သည်၊ ပုဂ္ဂဇ္ဇာသံ၊ နှိုဂတာကို၊ အရဟတိ၊ ထိုက်၏၊
 အနုတ္တရံ၊ မြတ်သော၊ ဝုညဓေတ္တံ၊ ကုသိုလ်ကောင်းမှုတို့၏စိုက်ပျိုးရာတည်း၊
 သဗ္ဗဇလကဿ၊ ခပ်သိမ်းသောဇလက၏၊ အာယောဂေါ၊ အလွန်ရှိသောစွာ
 ပူဇော်အပ်သောပူဇော်ရာတည်း၊ ဘောတော၊ အရှင်တရားအား၊ ဓိန္ဒု၊ ပေးလှူ



အင်္ဂုလိယသင်္ဂဟံ၊ မဟာပုဗ္ဗိယော၊ သောအကျိုးရှိ၏။ အထဝေါ၊ ထိုအခါ၌၊ သုန္ဒရိကသာရန္တီ၊ သုန္ဒရိကသာရန္တီ၊ အမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧတံစေနံ၊ ဤစကားကို၊ အဝေါ၊ လျှောက်၏။ ကိံ၊ အဝေါ၊ အဘယ်သို့လျှောက်သနည်း၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဘိက္ကန္တံ၊ အလွန်နှစ်သက်သွယ်ရှိပေစွ၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဘိက္ကန္တံ၊ အလွန်နှစ်သက်သွယ်ရှိပေစွ၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ နိက္ကုဗ္ဗိတံဝါ၊ အိုးမှောက်၌ထားအပ်သောဝတ္ထုကိုလည်း၊ ဥက္ကုဗ္ဗေယျသေယျထာဝီ၊ ထွန်၍ပြုဘိသကဲ့သို့လည်းကောင်း၊ ပဗ္ဗိစ္ဆန္တံဝါ၊ မြက်သစ်ရွက်စသည်တို့ဖြင့်ဖုံးလွှမ်းအပ်သောဝတ္ထုကိုလည်း၊ ဝိဝရေယျသေယျထာဝီ၊ ထွန်၍ပြုဘိသကဲ့သို့လည်းကောင်း၊ မုဠသေဝါ၊ ခရီးမှားသောသူအားလည်း၊ မဂ္ဂံ၊ ခရီးကို၊ အာပိက္ခေယျသေယျထာဝီ၊ ကြားရာသကဲ့သို့လည်းကောင်း၊ စေတု၊ မန္တော၊ မျက်စိအမြင်ရှိသောသူတို့သည်၊ ရူပါနိ၊ ရူပါရုံတို့ကို၊ ဒက္ခန္တိ၊ မြင်ကုန်လတ္တံ့၊ ဣတိ၊ ဤသို့၊ သုံးသွင်း၍၊ အန္တကာရေဝါ၊ အရိုက်တိုက်၌လည်း၊ ဝေလပဇ္ဇေတံ၊ ဆီမီးတန်ဆောင်ကို၊ ဝေရေယျသေယျထာဝီ၊ ညှိထွန်းဆောင်ဘိသကဲ့သို့လည်းကောင်း၊ ဧဝမေဝံ၊ ဤအတူ၊ ဘောတာဂေါတမေန၊ အရှင်ဂေါတမသည်၊ အနေကပရိယာယေန၊ များသောအကြောင်းဖြင့်၊ ဓမ္မော၊ တရားကို၊ ပကာသိတော၊ ပြတော်မူပေ၏။ ဇောဘိဇေသောအဟံ၊ ထိုအကျွန်ုပ်သည်၊ ဘဂဝန္တံ၊ ဂေါတမံ၊ အရှင်ဂေါတမကို၊ သရတံ၊ သရတံ၊ ဣတိ၊ ကိုးကွယ်ရာဟူ၍၊ ဝစ္ဆာမိ၊ ဆည်းကပ်ပါ၏။ ဓမ္မဠာတရားကိုလည်းကောင်း၊ ဘိက္ခုသံသဉ္စ၊ ရဟန်းအပေါင်းကိုလည်းကောင်း၊ သရတံ၊ သရတံ၊ ဣတိ၊ ကိုးကွယ်ရာဟူ၍၊ ဝစ္ဆာမိ၊ ဆည်းကပ်ပါ၏။ ဘောတောဂေါတမဿ၊ အရှင်ဂေါတမ၏။ သန္တိ၊ ကေ၊ အထံ၌၊ ပဗ္ဗန္တံ၊ ရှင်အဖြစ်ကို၊ အဟံ၊ အကျွန်ုပ်သည်၊ ထဘောယျံ၊ ရလိုပါ၏။ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို၊ ထဘောယျံ၊ ရလိုပါ၏။ ဣတိ၊ ဤသို့၊ အဝေါ၊ လျှောက်၏။ သုန္ဒရိကသာရန္တီ၊ သုန္ဒရိကသာရန္တီ၊ အမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို၊ အထတ္ထဂေါ၊ ရသည်သာတည်း၊ (ပ)၊ အရဟတံ၊ ရဟန္တာတို့တွင်၊ အညတရော၊ တပါးအဝင်အပါသည်၊ အကောသိ၊ ဖြစ်၏။ ဣတိ၊ ဤသည့်အောင်အပြီးတည်း၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏။ သုန္ဒရိကသာရန္တီ၊ သုတ္တံ၊ သုန္ဒရိကသာရန္တီ၊ သုတ်တည်း။ ။

ဘန္တေ၊ အရှင်ထုရားကဿပ၊ ဣဒံ၊ ဤမာစသုတ်ကို၊ မေမယော၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိ၊ ကာ၊ အထံတော်

မှ၊ ဇဝံ၊ ဤသို့၊ သုတံ၊ ကြား၊ လိုက်ရ၏။ ကိံ သုတံ၊ အဘယ်သို့ကြားလိုက်ရသနည်း၊ ဇကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ရာဇဂဟေ၊ ရာဇပြိုဟ်ပြည်၌၊ ဝိဇ္ဈကုဒေ၊ ဝိဇ္ဈကုဒ် အမည်ရှိသော၊ ပဗ္ဗတေ၊ ထောင်၌၊ ဝိဟရတိ၊ နေထောင်မှု၏၊ အထခေါ၊ ထိုအခါ၌၊ မာစော၊ မာစာအမည်ရှိသော၊ မာထခေါ၊ လူဆင်သည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့၊ ဥပသကံသိ၊ ကပ်ထေ၏၊ ဥပသကံသိတွားကပ်ထေပြီး၍၊ ဘဂဝတာ၊ မြတ်စွာဘုရားနှင့်၊ သဒ္ဓိံ၊ တကွ၊ သဗ္ဗောဒိ၊ ဝမ်းမြောက်ဝမ်းသာပြောဟော၏၊ သဗ္ဗောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော၊ သာရဏီယံ၊ အသက်ထက်ဆုံးအောက်မေ့အပ်သော၊ ကထံ၊ စကားကို၊ ဝီတိ၊ သာဓေတွားပြီးဆုံးစေပြီး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိန္နောခေါ၊ ထိုင်နေပြီးသော၊ မာစော၊ မာစာအမည်ရှိသော၊ မာထခေါ၊ လူဆင်သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဂေါစ၊ လျှောက်၏၊ ကိံ အဂေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဟံ၊ အကျွန်ုပ်သည်၊ ဒေါယကောစ၊ စေးထည်ပေးတတ်၏၊ ဒါနပတိစ၊ ဒါန၏အရှင်ထည်ဖြစ်၏၊ ဝဒညူစ၊ ကောင်းသောသူတို့၏စကားကိုထည်သိ၏၊ ယာစယောဂေါစ၊ ထောင်းခြင်းငှါသင့်သည်ထည်ဖြစ်၏၊ ဓမ္မေန၊ တရားသဖြင့်၊ ဘောဂေ၊ စည်းစိမ်ဥစ္စာတို့ကို၊ ပရိယေသသမိ၊ ရှာဖွေ၏၊ ဓမ္မေန၊ တရားသဖြင့်၊ ဘောဂေ၊ စည်းစိမ်ဥစ္စာတို့ကို၊ ပရိယေသသိတွားရှာဖွေ၍၊ ဓမ္မထဓဒ္ဓဟိစ၊ တရားနှင့်အညီရအပ်သည်ထည်ဖြစ်ကုန်သော၊ ဓမ္မာဓိဂတေ၊ ဟိစ၊ တရားသဖြင့်ရအပ်သည်ထည်ဖြစ်ကုန်သော၊ ဘောဂေဟိ၊ စည်းစိမ်ဥစ္စာတို့ဖြင့်၊ ဧကသပိ၊ ထယောက်အားထည်၊ ဒဒါမိ၊ ပေး၏၊ ခန္တုန္တိ၊ ရှစ်ယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ တိတ္ထန္တိ၊ သုံးယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ စတုန္တိ၊ လေးယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ ပဉ္စန္တိ၊ ငါးယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ ဆန္တိ၊ ခြောက်ယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ သတ္တန္တိ၊ ရနစ်ယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ အဋ္ဌန္တိ၊ ရှစ်ယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ နာန္တိ၊ ကိုးယောက်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ ဒသန္တိ၊ ထကျိပ်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ ဝိသာယပိ၊ ရှစ်ကျိပ်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ တိံသာယပိ၊ သုံးကျိပ်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ စတ္တာစီသာယပိ၊ လေးကျိပ်တို့အားထည်၊ ဒဒါမိ၊ ပေး၏၊ ပညာသာယပိ၊ ငါးကျိပ်တို့အားထည်၊

ဒဒါမိပေး၏။ သတသမိ၊ တရာအားလည်း။ ဒဒါမိပေး၏။ ဘိယျေဝိ၊ ထို
ထက်အလွန်လည်း။ ဒဒါမိပေး၏။ ဘောဂေါတမ၊ ဒဂိုအရှင်ဂေါတမ၊ ကပ္ပိ၊
အသို့နည်း။ ဇေဒဒန္တော၊ ဤသို့ပေးသော။ ဇေယဇန္တော၊ ဤသို့ပူဇော်သော။
အဟံ၊ အကျွန်ုပ်သည်။ ဗဟံ၊ များစွာ။ ပုညံ၊ ကောင်းမှုကို။ ပသဝါမိ၊ ရပါ၏
ထော၊ ဣတိထေဝစနံ၊ ဤသို့သောစကားကို။ အဂေါစ၊ ယျောက်၏။ မာဏဝ၊
လုလင်။ တစ္ဆကေန္တေန၊ စင်စစ်သဖြင့်။ ဝံ၊ သင်သည်။ ဇေဒဒန္တော၊ ဤ
ပေးလှူသော။ ဇေဇာယန္တော၊ ဤသို့ပူဇော်သည်ရှိသော်။ ဗဟံ၊ များစွာ။ ပုညံ၊
ကောင်းမှုကို။ ပသဝထိ၊ ရ၏။ မာဏဝ၊ လုလင်။ ယော၊ အကြင်သူသည်။ ခေါ၊
စင်စစ်ဒါယကော၊ ပေးထတ်၏။ ဒါနပတိစ၊ ဒါန၏အရှင်လည်းဖြစ်၏။ ဝဒ
ညူစ၊ တောင်းသောသူတို့၏ စကားကိုလည်းသိ၏။ ယာစ ယောဂေါစ၊
ကောင်းခြင်းငှါ သင့်သည်လည်းဖြစ်၏။ ဓမ္မေန၊ ထရားသဖြင့်။ ဘောဂေ၊
စည်းစိမ်ဥစ္စာတို့ကို။ ပရိယေသတိ၊ ရှာဖွေ၏။ ဓမ္မေန၊ ထရားသဖြင့်။ ဘော
ဂေ၊ စည်းစိမ်တို့ကို။ ပရိယေသိတွာ၊ ရှာဖွေ၍။ ဓမ္မထဒ္ဓေဟိစ၊ ထရားနှင့်
အညီအတူသည်လည်း ဖြစ်ကုန်သော။ ဓမ္မာဓိဂတေဟိစ၊ ထရားသဖြင့် ရ
အပ်ပြီးသည်လည်းဖြစ်ကုန်သော။ ဘောဂေဟိ၊ စည်းစိမ်ဥစ္စာတို့ဖြင့်၊ ကေ
သပိ၊ ထယောက် အားလည်း။ ဒဒါတိ၊ ပေး၏။ (ပ)။ သတသမိ၊ ထရာ
သောသူအားလည်း။ ဒဒါတိ၊ ပေး၏။ ဘိယျေဝိ၊ ထိုထက်လွန်စွာ လည်း။
ဒဒါတိ၊ ပေးလှူ၏။ သော၊ ထိုသူသည်။ ဗဟံ၊ များစွာ။ ပုညံ၊ ကောင်းမှုကို။
ပသဝထိ၊ ရ၏။ ဣတိ၊ ဤသို့။ အဂေါစ၊ မိန့်တော်မူ၏။ အထခေါ၊ ထိုအခါ၌။ မာ
ဗော၊ မာဏအမည်ရှိသော။ မာဏဝေါ၊ လုလင်သည်။ ဘဂဝန္တံ၊ မြတ်စွာ
ဘုရားကို။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ မေးလျှောက်၏။ ကိံ၊ အဇ္ဈ
ဘာသိ၊ အဘယ်၌ မေးလျှောက်သနည်း။ ဝဒညျံ၊ ဆိုသောစကားကိုသိ
ထတ်ထသော။ ကာသာယဝါထိံ၊ ပန်ရည်စွန်းသော အပတ်ကိုဝတ်ထ
သော။ အဂေဟိ၊ ကိလေသာဟူသော အိမ်မရှိသည်ဖြစ်၍။ စရန္တံ၊ သွားထ
သော။ တံဂေါတမံ၊ ထိုဂေါတမဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ပုစ္ဆေမိ၊
မေး၏။ ယာစယောဂေါ၊ ထောင်းခြင်းငှါသင့်သော။ ဒါနပတိ၊ ဒါန၏အရှင်
ဖြစ်သော။ ယောဂဟဇ္ဈော၊ အကြင်လူသည်။ ပုညတ္ထိကော၊ ကုသိုလ်ကိုအ
လိုရှိသည်ဖြစ်၍။ ဣဓ၊ ဤလောက၌။ ပရေသံ၊ သူတပါးတို့အား။ အနုပါနံ၊ ထ
မင်းအပျော်ကို။ ဒဒံဒဒန္တော၊ ပေးလျက်။ ယဇတိ၊ ပူဇော်၏။ အဂ္ဂိမ္ပိ၊ မီး၌။ အာ
ဟုတိမတ္တံ၊ ပူဇော်အပ်သော ထောပတ်စသည်မျှကို။ ပက္ခိဝန္တော၊ ထည့်
သော်လည်း။ ပုညပေက္ခော၊ ကောင်းမှုကိုပဲ့၍။ ယဇတိ၊ ပူဇော်၏။ ယဇမာ

နဿ၊ပူဇော်သော၊တဿ၊ထိုလူ၏၊ကထံ၊အဘယ်သို့သောအကြောင်းဖြင့်
သုန္ဒြေ၊စင်ကြယ်သနည်း၊ ဣတိ၊ဤသို့၊ မာဗော၊မာဗာအမည်ရှိသော၊မာ
ဏဂေါ၊လူလင်သည်၊ ဘဂဝန္တံ၊မြတ်စွာဘုရားကို၊ပုစ္ဆိ၊မေး၏၊မာဗာ၊မာ
ဗာ၊ ယာစယောဂေါ၊တောင်းခြင်းငှါသင့်သော၊ ဒါနပတိ၊ဒါန၏အရှင်ဖြစ်
သော၊ ယောဂဟဋ္ဌော၊ အကြင်လူသည်၊ပုညတ္ထိကော၊ ပုညကိုအသိရှိ၍၊
ဣဒ၊ဤထောကဋ္ဌံ၊ ပရေသံ၊သူတပါးတို့အား၊ အနုပါနံ၊ထမင်းဟင်းလျာကို၊
ဒဒံဒဒန္တော၊ပေးလျက်၊ယဇတိ၊ပူဇော်၏၊ အပ္ပိမ္ပိ၊မီး၌၊အာဟုတိ၊မတ္တံ၊ပူဇော်
အပ်သောဝတ္ထုကို၊ပက္ခိပေန္တော၊ထည့်ထူ၍၊ပုညပေက္ခော၊ကောင်းမှုကို
ဝဲ၍၊ဇယာဘိ၊ပူဇော်၏၊ ယဇမာနဿ၊ပူဇော်သော၊ တဿ၊ထိုလူ၏၊ဟုတံ၊ပူ
ဇော်ခြင်းသည်၊တာမိ၊ ထိုသို့သဘောရှိသော၊ ဒက္ခိဏေယျေတိ၊ အလှူကိုခံ
ခြင်းငှါထိုက်သောပုဂ္ဂိုလ်တို့ဖြင့်၊အာရာဓယေ၊ပြီးစေရာ၏၊ဣတိ၊ဤသို့၊ဘဂ
မြတ်စွာဘုရားသည်၊အဂေါ၊မိန့်တော်မူပြီး၊ ယာစယောဂေါ၊တောင်း
ခြင်းငှါသင့်သော၊ဒါနပတိ၊ဒါန၏အရှင်ဖြစ်သော၊ယောဂဟဋ္ဌော၊အကြင်လူ
သည်၊ပုညတ္ထိကော၊ကောင်းမှုကိုအသိရှိ၍၊ပုညပေက္ခော၊ကောင်းမှုကိုဝဲ၍၊
ဣဒ၊ထောကဋ္ဌံ၊ ပရေသံ၊သူတပါးတို့အား၊ အနုပါနံ၊ထမင်းဟင်းလျာကို၊
ဒဒံ၊ပေးလျက်၊ ယဇတိ၊ပူဇော်၏၊ ဘဂဝါ၊ဘုန်းတော်ကြီးသောမြတ်စွာဘု
ရား၊ယဇမာနဿ၊ပူဇော်သော၊ တဿ၊ထိုလူ၏၊ ဒက္ခိဏေယျေ၊မြတ်သော
အလှူခံတို့ကို၊မေ၊အက္ခန္တံ၊အား၊ တံ၊အရှင်ဘုရားသည်၊ အက္ခာဟိ၊ကြား
တော်မူသော၊ဣတိ၊ဤသို့၊မာဗော၊မာဏဂေါ၊မာဗာလူလင်သည်၊ဘဂဝန္တံ၊
မြတ်စွာဘုရားကို၊အာဟ၊လျှော့ပြီ၊ ယေ၊အကြင်ပုဂ္ဂိုလ်တို့သည်၊ဝေ၊စင်
စစ်၊အသတ္တံ၊ရာဂအားဖြင့်ငြိခြင်းမရှိကုန်သည်၊ အကိပ္ပနာ၊ကြောင့်ကြမရှိ
ကုန်သည်၊ ကေဝလိနော၊ ပြီးပြီးသောကိစ္စရှိကုန်သည်၊ ယတတ္ထော၊ စောင့်
စည်းသောမိတ်ရှိကုန်သည်၊ ဟုတွာ၊ဖြစ်ကုန်၍၊ ထောကေ၊ထောကဋ္ဌံ၊ဝိစ
ရန္တိ၊သွားကုန်၏၊ယောဗြာဟ္မဏော၊အကြင်ပုစ္ဆားသည်၊ပုညပေက္ခော၊ကု
သိုလ်ကောင်းမှုကိုဝဲ၍၊ ယဇေထ၊ပူဇော်အံ့၊ သောဗြာဟ္မဏော၊ထိုပုစ္ဆား
သည်၊ ကာလေန၊ကာလကိုမှတ်၍၊တေသု၊ ထိုဒက္ခိဏေယျပုဂ္ဂိုလ်တို့၌၊ဟ
ဗျံ၊ပူဇော်အပ်သောဝတ္ထုကို၊ဗဝန္တေ၊ပေးလှူရာ၏၊ ယေ၊အကြင်ပုဂ္ဂိုလ်တို့
သည်၊ထဗ္ဗသံယောဇနဗန္ဓနန္တိ၊ခပ်သိမ်းသောသံယောဇနံအနှောင်အဖွဲ့
တို့ကို ဖြတ်ကုန်ပြီး၍၊ ဒန္တာ၊ အတုမရှိသောဆုံးမခြင်းဖြင့် ဆုံးမကုန်ပြီး၍
ယဉ်ကျေး၏၊ ဝိရတ္တာ၊ ပညာဝိရတ္တိစေတောဝိရတ္တံဖြင့် ကိလေသာတို့မှ
လွတ်ကုန်၏၊အနိဗ္ဗာ၊နောင်ဆင်းရဲမရှိကုန်၊နိရာသာ၊ယခုဆင်းရဲကင်းကုန်

၏။ ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်၊ ပုညပေက္ခာ၊ ကောင်းမှုကို ဝံ့၍၊ ယ
 ဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်၊ ကာဝေေန၊ ကာလကို
 မှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ၊ ပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊
 ပဝေစ္ဆ၊ ပေးလှူရာ၏။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ သဗ္ဗသံယောဇနဗိပ္ပ
 မုတ္တာ၊ ခပ်သိမ်းသော သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်ကုန်၏။ ဓန္ဒြား၊ အတူ
 မရှိသော သုံးမခြင်းဖြင့် သုံးမပြီးသည် ဖြစ်၍ ယဉ်ကျေး၏။ ဝိမုတ္တာ၊ စေတောဝိ
 မုတ္တိပညာဝိမုတ္တိဖြင့် ကိလေသာတို့မှ လွတ်ကုန်၏။ အနိဿာ၊ နောင်ဆင်းရဲမ
 ရှိကုန်၊ နိရာဿ၊ ယခုဆင်းရဲကင်းကုန်၏။ ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏား
 သည်၊ ပုညပေက္ခာ၊ ကောင်းမှုကို ဝံ့၍၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မ
 ဏော၊ ထိုပုဏ္ဏားသည်၊ ကာဝေေန၊ ကာလကို မှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ
 ပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေစ္ဆ၊ ပေးလှူရာ၏။ ယေ၊
 အကြင်ပုဂ္ဂိုလ်တို့သည်၊ ရာဂံ၊ ရာဂကို ထည်းကောင်း၊ ဒေါသံစ၊ ဒေါသကို
 ထည်းကောင်း၊ မောဟံစ၊ မောဟကို ထည်းကောင်း၊ ပဟာယ၊ စွန့်၍၊ ဝိဏာသ
 ဝ၊ ကုန်ပြီးသော အာသဝေါရှိကုန်၏။ ဝုသိတဗြာဟ္မစရိယော၊ သုံးအပ်ပြီးသော
 မဂ်တည်းဟူသော မြတ်သော အကျင့်ရှိကုန်၏။ ယောဗြာဟ္မဏော၊ အကြင်
 ပုဏ္ဏားသည်၊ ပုညပေက္ခာ၊ ကောင်းမှုကို ဝံ့၍၊ ယဇေထ၊ ပူဇော်အံ့၊ သော
 ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်၊ ကာဝေေန၊ ကာလကို မှတ်၍၊ တေသု၊ ထိုဒက္ခိ
 ဏေယျ၊ ပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေစ္ဆ၊ ပေးလှူရာ
 ၏။ ယေသု၊ အကြင်ပုဂ္ဂိုလ်တို့၌၊ မာယာ၊ တည်ပတ်ခြင်းသည်၊ နဝသ
 တိ၊ မကိန်း၊ မာနာ၊ မာန်သည်၊ နဝသတိ၊ မကိန်းဝမ်း၊ ဝိဏာသဝါ၊ ကုန်ပြီး
 သော အာသဝေါရှိကုန်၏။ ဝုသိတဗြာဟ္မစရိယော၊ သုံးအပ်ပြီးသော မဂ်တည်း
 ဟူသော မြတ်သော အကျင့်ရှိကုန်၏။ ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်၊
 ပုညပေက္ခာ၊ ကောင်းမှုကို ဝံ့၍၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထို
 ပုဏ္ဏားသည်၊ ကာဝေေန၊ ကာလကို မှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ၊ ပုဂ္ဂိုလ်
 တို့၌၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေစ္ဆ၊ ပေးလှူရာ၏။ ယေ၊
 အကြင်ပုဂ္ဂိုလ်တို့သည်၊ ဝိတလောဘာ၊ ကင်းသော လောဘရှိကုန်၏။ အမ
 မာ၊ ထဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးခြင်း မရှိကုန်၊ နိရာဿ၊ ဆင်းရဲမရှိကုန်၊
 ဝိဏာသဝါ၊ ကုန်ပြီးသော အာသဝေါရှိကုန်၏။ ဝုသိတဗြာဟ္မစရိယော၊ သုံး
 အပ်ပြီးသော မဂ်တည်းဟူသော မြတ်သော အကျင့် ရှိကုန်၏။ ယော
 ဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်၊ ပုညပေက္ခာ၊ ကောင်းမှုကို ဝံ့၍၊
 ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်၊ ကာဝေေန၊ ကာ

၀

လက်မှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ ပုဂ္ဂိုလ်တို့၍၊ ဟဗျံ၊ ပူဇော်အပ်
သောဝတ္ထုကို၊ ပဝေဇ္ဇေ၊ ပေးလှူရာ၏၊ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ ဝိတ
တဏှာ၊ တဏှာကင်းကုန်၏၊ သုဥပတိပဒ္ဓာ၊ ကာမတဏှာစသည်တို့ကို
ကောင်းစွာလွန်ကုန်ပြီ၊ ဩဗံ၊ ဩဗာလေးပါးကို၊ ဝိတဇေယျံ၊ ကူးမြောက်
ကုန်ပြီ၊ အမမာ၊ တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးခြင်း မရှိကုန်သည် ဖြစ်၍၊
စရန္တိ၊ သွားကုန်၏၊ ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်၊ ပုညပေက္ခော၊
ကောင်းမှုကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်၊
ကာလေန၊ ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ ပုဂ္ဂိုလ်တို့၍၊ ဟဗျံ၊
ပူဇော်အပ်သောဝတ္ထုတို့ကို၊ ပဝေဇ္ဇေ၊ ပေးလှူရာ၏။ ယေသံ၊ အကြင်
ပုဂ္ဂိုလ်တို့အား၊ ကုဟိန္ဒိယေဝကေ၊ တစ်ခုတစ်ခုသောလောက၌၊ တဏှာ၊ ဥပတ
ဏှာစသောခြောက်ပါးအပြားရှိသောတဏှာသည်၊ နတ္ထိ၊ မရှိ၊ ဘဝါဘဝါယ၊
ဘဝ၏ဖြစ်ခြင်း၌၊ ဣဝေါ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ ဟူရံဝါ၊ တမ
လွန်လောက၌လည်းကောင်း၊ နတ္ထိ၊ မရှိ၊ ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏား
သည်၊ ပုညပေက္ခော၊ ကောင်းမှုကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မ
ဏော၊ ထိုပုဏ္ဏားသည်၊ ကာလေန၊ ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ
ပုဂ္ဂိုလ်တို့၍၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေဇ္ဇေ၊ ပေးလှူရာ၏။
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ ကာမေ၊ ရှစ်ပါးသောကာမတို့ကို၊ ဟိတွာ၊ စွန့်
၍၊ အဝေဟာ၊ တဏှာဟူသော အိမ်မရှိကုန်သည်ဖြစ်၍၊ ဝါသရံဝ၊ ယက်
ဖောက်ကဲ့သို့၊ ဥဇာံ၊ ဖြောင့်ဖြောင့်၊ သုသညတတ္တာ၊ ကောင်းစွာစောင့်စည်း
သောစိတ်ရှိကုန်သည်ဖြစ်၍၊ စရန္တိ၊ သွားကုန်၏၊ ယောဗြာဟ္မဏော၊ အကြင်
ပုဏ္ဏားသည်၊ ပုညပေက္ခော၊ ကောင်းမှုကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာ
ဟ္မဏော၊ ထိုပုဏ္ဏားသည်၊ ကာလေန၊ ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေ
ယျ ပုဂ္ဂိုလ်တို့၍၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေဇ္ဇေ၊ ပေးလှူရာ၏။
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ ဝိတရာဂါ၊ ရာဂမှကင်းကုန်၏၊ သုသမာဟိတိ
န္ဒြိယာ၊ ကောင်းစွာတည်သော ဣန္ဒြိယကုန်၏၊ ရာဟုဂ္ဂဟာဏာ၊ ရာဟုဖမ်းခြင်း
မှ၊ ရုတ္တာ၊ လွတ်သော၊ စန္ဒောဝ၊ ထကဲ့သို့၊ ဂဟာဏာ၊ ကံလောသာဟူသော
ဖမ်းခြင်းမှ၊ ရုတ္တာ၊ လွတ်ကုန်၏၊ ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်၊
ပုညပေက္ခော၊ ကောင်းမှုကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထို
ပုဏ္ဏားသည်၊ ကာလေန၊ ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျ ပုဂ္ဂိုလ်တို့
၍၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေဇ္ဇေ၊ ပေးလှူရာ၏။ ယေ၊ အ
ကြင်ပုဂ္ဂိုလ်တို့သည်၊ သမိတာပိနော၊ ငြိမ်းပြီးသော ကံလောသာရှိကုန်သည်

ဖြစ်၍၊ ဝိထရာဓါ၊ ရာဂဓကင်းကုန်၏။ အကောပါ၊ အမျက်မရှိကုန်၊ ယေသံ၊
 အကြင်ပုဂ္ဂိုလ်တို့အား။ ဣဒါ၊ ဤပစ္စုပ္ပန်လောက၌၊ ခန္ဓေ၊ ငါးပါးသောခန္ဓာတို့
 ကို၊ ဝိပ္ပဟာယ၊ စွန့်ပြီး၍၊ တထောပရံ၊ ထိုနောင်မှ၊ ဂတိ၊ တာဝတိံသာခြင်း
 သည်။ နတ္ထိ၊ မရှိ၊ ယောဗြာဟ္မဏော၊ အကြင်ပုဂ္ဂိုလ်သည်၊ ပုညပေက္ခော၊
 ကောင်းမှုကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်သည်၊
 ကာလေန၊ ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူ
 ဇော်အပ်သော ဝတ္ထုကို၊ ပဝေဇ္ဈေ၊ ပေးလှူရာ၏။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့
 သည်။ ဇာတိမရဏံ၊ ဇာတိမရဏကို၊ အသေသံ၊ အကြွင်းမဲ့၊ ဇဟိတွာ၊ စွန့်
 ၍၊ သဗ္ဗံ၊ အလုံးစုံသော၊ ကထံကထိံ၊ ထိုထောသိုထောဟူသော ယုံမှားခြင်း
 ကို၊ ဥပါတိဝတ္ထော၊ လွန်ကုန်၏။ ယောဗြာဟ္မဏော၊ အကြင်ပုဂ္ဂိုလ်သည်၊ ပုည
 ပေက္ခော၊ ကောင်းမှုကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်
 သည်၊ ကာလေန၊ ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျပုဂ္ဂိုလ်တို့၌၊ ဟ
 ဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေဇ္ဈေ၊ ပေးလှူရာ၏။ ယေ၊ အကြင်
 ပုဂ္ဂိုလ်တို့သည်။ အတ္တနိပါတိ၊ မိမိ၏ဂုဏ်ဖြင့်သာလျှင် မိမိမြို့ရာကျွန်းကိုပြု
 ကုန်၍၊ လောကော၊ လောက၌၊ ဝိစရန္တိ၊ သွားကုန်၏။ အကိဉ္ဇနာ၊ ကြောင့်ကြမ
 ရှိကုန်၊ သဗ္ဗမိ၊ အလုံးစုံသောထဝအာရုံ၌၊ ဝိပ္ပမုတ္တာ၊ လွတ်မြောက်ကုန်၏။
 ယောဗြာဟ္မဏော၊ အကြင်ပုဂ္ဂိုလ်သည်၊ ပုညပေက္ခော၊ ကောင်းမှုကို၌
 ဖြစ်၍၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်သည်၊ တေသု၊ ထိုဒ
 က္ခိဏေယျပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်သော ဝတ္ထုကို၊ ပဝေဇ္ဈေ၊ ပေးလှူ
 ရာ၏။ ဣဒါ၊ ဤခန္ဓာအာယတနစသော အစဉ်၌၊ ဣဒါ၊ ဤခန္ဓာအာယတန
 စသောအစဉ်သည်၊ ယထာ၊ အကြင်အနိစ္စစသောသဘောဖြင့်၊ ဇာယတိ၊
 ဖြစ်၏။ တထာ။ ထိုအနိစ္စစသောသဘောဖြင့်၊ ဇာနန္တိ၊ သိကုန်၏။ အယံဇာ
 တိ၊ ဤပရိသန္ဓေနေခြင်းသည်၊ နော၊ ငါတို့၏။ အန္တိမာ၊ အလုံးဖြစ်သော၊ ဇာ
 တိ၊ ပရိသန္ဓေနေခြင်းတည်း။ ဣဒါနိ၊ ယခုအခါ၌၊ ပုနတ္တဝါ၊ တစ်ခုစီစီ
 ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ဇာနန္တိ၊
 သိကုန်၏။ ယောဗြာဟ္မဏော၊ အကြင်ပုဂ္ဂိုလ်သည်၊ ပုညပေက္ခော၊ ကောင်းမှု
 ကို၌၊ ယဇေထ၊ ပူဇော်အံ့၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်သည်၊ ကာလေန၊
 ကာလကိုမှတ်၍၊ တေသု၊ ထိုဒက္ခိဏေယျပုဂ္ဂိုလ်တို့၌၊ ဟဗျံ၊ ပူဇော်အပ်
 သော ဝတ္ထုကို၊ ပဝေဇ္ဈေ၊ ပေးလှူရာ၏။ ယေ၊ တထာဂတော၊ အကြင်သာ
 ခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည်၊ ဝေဒဂူ၊ ပညာရှိတော်မူ
 ၍၊ ဝျာနုရတော၊ နှစ်ပါးသောဗျာနု၌ မွေ့လျော်တော်မူ၏။ သတိမာ၊ မပြတ်နေ



ခြင်းတည်းဟူသော သတိနှင့်ပြည့်စုံ၏။ သမ္မောဓိ။ သဗ္ဗညုတအဖြစ်သို့၊ ပ
 ဣော၊ ရောက်ပြီ၊ ဗဟုနံ၊ များစွာကုန်သော သတ္တဝါတို့၏။ သရဏံ၊ ကိုးကွယ်
 ရာတည်း၊ ယောဗြဟ္မဏော၊ အကြင်ပုတ္တိကားသည်။ ပုညပေက္ခော၊ ကောင်းမှု
 ကိုဦးစွာ၊ ယဇေထ၊ ပူဇော်ရာအံ့။ သောဗြဟ္မဏော၊ ထိုပုတ္တိကားသည်။ တဒိတ
 ထာဂတေ၊ ထိုမြတ်စွာဘုရားအထံ၌။ သုဟဗျံ၊ ကောင်းသော ပူဇော်အပ်
 သော ဝတ္ထုကို။ ပဝဇ္ဇေ၊ လျှာရာ၏။ တောဂေါတမ၊ အရှင်ဂေါတမ၊ မမ၊ ငါ
 ၏။ ပုစ္ဆနာ၊ အမေးသည်။ အဒ္ဓါ၊ မချွတ်လျှင်။ အမောစာ၊ အချည်းနှီးမပုတ်
 သည်။ အဟု၊ ဖြစ်ပြီ။ ဟိ၊ ထိုစကားသင့်စွာ၊ ဣတ္ထိ၊ ဤလောက၌။ ဣဒံ၊ ဤအလုံး
 စုံသော ဧညေယျဓမ္မကို။ ယထာ၊ အကြင်မှန်သော သဘောဖြင့်။ ဝိညေယျံ၊ ထိ
 အပ်၏။ တထာ၊ ထိုမှန်သော သဘောဖြင့်။ တံ၊ အရှင်ဘုရားသည်။ ဇာနာထိ၊
 သိ၏။ တထာထံဝစနံ၊ ထိုစကားသည်။ ဟိသန္တံ၊ မှန်၏။ တေတယာ၊ သင်
 သည်။ သေဝဓမ္မော၊ ဤသဗ္ဗညုဘညာဏ်တည်းဟူသော ဓမ္မဓာတ်ကို။ ဝိဒိ
 တော၊ ကောင်းစွာထိုးထွင်း၍ သိအပ်ပြီ။ ယာစယောဂေါ၊ တောင်းခြင်းငှါ
 သင့်သော။ ဒါနပတိ၊ အလှူရှင်ဖြစ်သော။ ယောဂဟဋ္ဌော၊ အကြင်လူသည်။ ပု
 ညတ္ထိကော၊ ကောင်းမှုကိုအလိုရှိ၍။ ယဇေတိ၊ ပူဇော်၏။ ဣဝ၊ ထောက၌။ ပုည
 ပေက္ခော၊ ကောင်းမှုကိုဦးစွာ။ ပရေသံ၊ သူတပါးတို့အား။ အနုပါနံ၊ ထမင်းအ
 ဖျော်ကို။ ဒဒံဒဒန္တော၊ ပေးလှူသည်ဖြစ်၍။ ယဇေတိ၊ ပူဇော်၏။ ဘဂဝါ၊ ဘုရား
 ရှင်။ တဿဒါယကဿ၊ ထိုလှူဒါနိုးသောဒါယကာ၏။ ယညသမ္ပဒံ၊ ပြည့်စုံ
 သော ပူဇော်ခြင်းကို။ မေ၊ ငါ့အား။ တံ၊ အရှင်ဘုရားသည်။ အက္ခာဟိ၊ ကြား
 တော်မူသော။ ဣတိ၊ ဤသို့။ မာစောမာဏဂေါ၊ မာစာလုထင်သည်။ ပုစ္ဆိ၊
 မေးပြီ။ မာစာ၊ မာစာ၊ တံ၊ သင်သည်။ ယဇေသု၊ ပူဇော်သော။ ယဇမာနောစ၊
 ပူဇော်သော်လည်း။ သဗ္ဗတ္ထ၊ အလုံးစုံသော ကာလသုံးပါး၌။ ဝိတ္တံ၊ ဝိတ်ကို။ ဝိပု
 သာဒေဟိ၊ အထူးသဖြင့်ကြည့်စင်စေသော။ ယဇမာနဿ၊ ပူဇော်သောသူ
 ၏။ အာရမ္မဏံ၊ အာရုံသည်။ ယညံ၊ ဒေယျဓမ္မဟူသော ပူဇော်အပ်သော ဝတ္ထု
 တည်း။ ဣတ္ထိ၊ ဤဒေယျဓမ္မ၌။ ပတိဋ္ဌာယ၊ တည်၍။ ဒေါသံ၊ အပြစ်ကို။ ဇဟာ
 ဟိ၊ စွန့်ထော။ ယောဒါယကော၊ အကြင်ဒါယကာသည်။ ဧဝံတိဝိဝံဒေါသံ၊
 ဤသုံးပါးအပြားရှိသောဒေါသကို။ ဇဟာဟိ၊ စွန့်၏။ သောဒါယကော၊ ထိုဒါ
 ယကာသည်။ ဝိဘရာဂေါ၊ တစ်ခြင်းကင်းသည်ဖြစ်၍။ သဗ္ဗေသု၊ သတ္တဝါ
 တို့၌။ ဒေါသံ၊ အမျက်ကို။ ပဝိနေယျ၊ အပြားအားဖြင့်ပျောက်ဦး၍။ အပ္ပမာဏံ၊
 သတ္တဝါတို့၏အတိုင်းအရှည်မရှိသဖြင့် အပ္ပမာဏဟုဆိုအပ်သော။ မေတ္တ
 ဝိတ္တံ၊ မေတ္တာနှင့်ယှဉ်သော ဝိတ်ကို။ ဘာဝယံ၊ ပွားစေသည်ဖြစ်၍။ ရတ္တိဒိဋ္ဌိံ။

နေ့ညဉ့်ပတ်လုံး၊ သတတံ၊ မပြတ်ချင်း၊ အပ္ပမတ္တော၊ ခပ်သိမ်းသော အုရိယာ
 ဝုတ်တို့နှင့် မမေ့မလျော့သည်၊ ဟုတွင်၊ ဖြစ်၍၊ အပ္ပမတ္တံ၊ ထိုမောတ္တောဟုဆိုအပ်
 သော အပ္ပမတ္တံကို၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်တို့သို့၊ ဖရတိ၊ နှံ့ဝေ၏၊
 ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အာဟာ၊ ဟောတော်မူ၏၊ ဧကော၊ အ
 ဘယ်သူသည်၊ သုဏ္ဍတိ၊ စင်သနည်း၊ ခုတ္တတိ၊ လွတ်သနည်း၊ ဧကော၊ အဘယ်
 သူသည်၊ ဗန္ဓတိစ၊ မလွန်မူ၍ ငြိလည်း ငြိသနည်း၊ ဧကေန ငွေနေ၊ အထယ်အ
 ကြောင်းဖြင့်၊ ဗြဟ္မဇောကံ၊ ဗြဟ္မာ့ပြည်သို့၊ ဂစ္ဆတိ၊ သွားသနည်း၊ မုနိ၊ အရှင်
 တုရား၊ ပုဏ္ဏော၊ အကျွန်ုပ်မေးအပ်သော၊ တံ၊ အရှင်တုရားသည်၊ အဇာနတော၊
 မသိသော၊ မေ၊ အကျွန်ုပ်အား၊ ဗြူဟိ၊ ဟောတော်မူသော၊ ဟိ၊ သင့်စွာ၊ ဗြဟ္မ၊
 ဗြဟ္မာဖြစ်တော်မူသော၊ ဘဂဝါ၊ အရှင်းတုရားကို၊ အဇ္ဈယနေ၊ မေ၊ အကျွန်ုပ်
 သည်၊ သက္ခိ၊ ပစ္စက္ခိဋ္ဌာ၊ ဒိဋ္ဌော၊ မြင်အပ်ပြီ၊ ဟိ၊ သင့်စွာတံ၊ အရှင်တုရား
 သည်၊ သစ္စံ၊ အမှန်လျှင်၊ နော၊ အကျွန်ုပ်တို့၏၊ ဗြဟ္မသမော၊ ဗြဟ္မာနှင့်တူသည်၊
 အသိ၊ ဖြစ်၏၊ ဇုတိမ၊ အရောင်ရှိသောရှင်ပင်တုရား၊ ကထံ၊ အဘယ်သို့သော
 အကြောင်းဖြင့်၊ ဗြဟ္မဇောကံ၊ ဗြဟ္မာ့ပြည်၌၊ ဥပပဇ္ဇတိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤ
 သို့၊ မာဇော၊ မာဇာလုလင်သည်၊ အပုတ္တိ၊ မေးလျှောက်ပြီ၊ မာဇာ၊ မာဇာ၊
 ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ တိဝိယေညသမ္ပဒံ၊ သုံးပါးအပြားရှိသော
 ပြည့်စုံခြင်းရှိသော ယဇ်ကို၊ ယဇတိ၊ ပူဇော်၏၊ တာဒိ၊ ထိုသုံးပါးသော ယည
 သမ္ပဒါန်ကို ပြီးစေသော ပုဂ္ဂိုလ်သည်၊ တံ၊ ထိုသို့သုံးပါးအပြားရှိသော ယဇ်၏
 ပြည့်စုံခြင်းကို၊ ဒက္ခိဏေယျောပိ၊ အလျှင်ခြင်း၌ ထိုကံကုန်သော ဝိဇာသဝ
 ပုဂ္ဂိုလ်တို့ဖြင့်၊ အာရာဇယေ၊ ပြီးစေရာ၏၊ ဧဝံ၊ ဤသို့မေတ္တာချာန်၏နိုးသော
 အကြောင်း၏ အဖြစ်ဖြင့် ခြောက်ပါးသော အင်္ဂါနှင့် ပြည့်စုံသော၊ ယညံ၊ ယဇ်
 ကံ၊ သမ္မာစ၊ ကောင်းစွာသည်၊ ယဇိတွာ၊ ပူဇော်၍၊ ယာစယောဂေါ၊ တောင်း
 ခြင်းနှင့် ယှဉ်သော၊ ယဇမာနေ၊ ပူဇော်ခြင်းသည်၊ တေန၊ ထိုခြောက်ပါး
 သော အင်္ဂါရှိသော ယဇ်ဟူသော အကြောင်းရှိသော မေတ္တာချာန်ဖြင့်၊ ဗြဟ္မ
 ဇောကံ၊ ဗြဟ္မာ့ပြည်သို့၊ ဥပပဇ္ဇတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊
 ဗြူမိ၊ ဟော၏၊ ဧဝံ၊ ဤသို့၊ ပုဏ္ဏော၊ ဟောတော်မူအပ်သည်ရှိသော်၊ မာဇော
 မာဇာဂေါ၊ မာဇာလုလင်သည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝစနံ၊ ဤ
 စကားကို၊ အဂေါစ၊ လျှောက်၏၊ ကိံ အဂေါစ၊ အဘယ်သို့လျှောက်သနည်း၊
 ဘောဂေါထမ၊ အရှင်ဂေါတမ၊ အထိတ္တန္တံ၊ အလွန်နှစ်သက်ဘွယ်ရှိပေစွ၊
 (ယ)၊ အဇ္ဈဘဂ္ဂေ၊ ယနေ့ကို အစပြု၍၊ ပါဏုပေတံ၊ အသက်ထက် ဆုံး၊ သရထံ
 ဂထံ၊ သရထာရုံသုံးပါးကို ကိုးကွယ်သည်ကပ်သော၊ ဥပါသကံ၊ ဥပါသ



ကာယာရုံ၊ ဝေရေတု၊ မှတ်တော်မူလော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဈောဂ်၏၊
ဣတိ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ မာဇာသုတ္တံ၊ မာဇာသုတ်တည်း။ ။

ဘန္တေ၊ အရှင်ထုရားကလေး၊ ဣဒံ၊ ဤသဘိယသုတ်ကို၊ မေမဟာ၊ အ
ကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သန္တိကော၊ အထံတော်
မှ၊ ဝေ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ဣသုတံ၊ အဘယ်သို့ကြားလိုက်ရသ
နည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ရာဇဂ
ဟော၊ ရာဇဂြိုဟ်ပြည်၌၊ ကလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့အားအစာပေးရာဖြစ်
သော၊ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတော်၌၊ ဝိဟာရတိ၊ နေထိုင်မူ၏၊ တေန
ခေါပနသမယေန၊ ထိုအခါ၌၊ သဘိယသံ၊ သတင်၌ဖွားသည်ဖြစ်၍သဘိယ
မည်သော၊ ပရိဗ္ဗာဇကဿ၊ ပရိပို၏၊ ပုရာဏဿ၊ လောဟိတာယ၊ ရှေးက
ဿပထုရာ၊ သာသနာ၌ မိဘကဲ့သို့အစီးအပွားကိုအလိုရှိသော အဆွေခင်
ပွန်းဖြစ်ဘူးသော၊ ဒေဝတာယ၊ သုဒ္ဓါဝါ၊ ဗြဟ္မာဖြစ်သောနတ်သည်၊ သဘိ
ယဿ၊ သတင်၌ဖွားသည်ဖြစ်၍ သဘိယမည်သောပရိပို၏အား၊ ပဉ္စာ၊ နှစ်
ဆထံသောပြဿနာတို့ကို၊ ဥဒ္ဓိဋ္ဌာ၊ အကျဉ်းပြုအပ်ကုန်သည်၊ ဟောန္တိ
ဖြစ်ကုန်၏၊ ဣဥဒ္ဓိဋ္ဌာ၊ အဘယ်သို့ပြုအပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်သ
နည်း၊ သဘိယ၊ သဘိယ၊ ဣမေပဉ္စေ၊ ဤပြဿနာတို့ကို၊ ဧကတယာ၊ သင်
သည်၊ ဝုဠော၊ မေးအပ်သော၊ ယောသမတောဝါ၊ အကြင်ရဟန်းသည်လည်း
ကောင်း၊ ယောဗြာဟ္မဏောဝါ၊ အကြင်ပုဏ္ဏားသည်လည်းကောင်း၊ ဗျာက
ရောတိ၊ ဖြေ၏၊ တဿ၊ ထိုဖြေသောရဟန်းပုဏ္ဏား၏၊ သန္တိကော၊ အထံ၌၊
ဗြဟ္မစရိသံ၊ မြတ်သောအကျင့်ကို၊ တံ၊ သင်သည်၊ ဝေရေယျာသိ၊ ကျင့်သော၊
ဣတိ၊ ဤသို့၊ ဝတွာ၊ ဆို၍၊ ဥဒ္ဓိဋ္ဌာ၊ အကျဉ်းပြုအပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်
၏၊ အထခေါ၊ ထိုအခါ၌၊ သဘိယော၊ သဘိယအမည်ရှိသော၊ ပရိဗ္ဗာဇကော၊
ပရိပို၏သည်၊ တဿဒေဝတာယ၊ ထိုသုဒ္ဓါဝါ၊ ဗြဟ္မာဖြစ်သောနတ်၏၊ သန္တိ
ကော၊ အထံ၌၊ တေပဉ္စေ၊ ထိုပြဿနာတို့ကို၊ ဥဂ္ဂဟေတွာ၊ သင်ယူ၍၊ ယေတေ
သမဏဗြာဟ္မဏာ၊ အကြင်ရဟန်းပုဏ္ဏားတို့သည်၊ သမ္ပိနေ၊ အပေါင်း
ရှိကုန်၏၊ ဝဏိနေ၊ ဂိုဏ်းရှိကုန်၏၊ ဝဏာစရိယာ၊ ထုရဟန်းအပေါင်း၏ဆ
ရာဖြစ်ကုန်၏၊ ဥာတာ၊ ထင်းရှူးကုန်၏၊ ယသသယိနေ၊ လာဘ်အခြံအရံရှိကုန်
၏၊ ဝိဗ္ဗကရာ၊ ဒိဋ္ဌာနုဂတိသို့ လိုက်ကုန်သောသူတို့၏၊ သက်ဝင်အပ်ကုန်
သောအယုဟု ခေါ်အပ်ကုန်သော ထုရုရာစိဝ်တို့ကိုပြုတတ်ကုန်၏၊ ဗဟုဇ
နဿ၊ လူများတို့သည်၊ သာရသမ္ပဏာ၊ သူတော်ကောင်းဟုသမုတ်အပ်ကုန်
၏၊ ဣဒံဣမေသမဏဗြာဟ္မဏာ၊ ဤရဟန်းပုဏ္ဏားတို့သည်၊ သေယျထာက

တမေအဘယံသုတိနည်း၊ ဣတိ၊ ဤသို့၊ စေတဒေယျ၊ အကယ်၍ ဆိုငြားအံ့၊
 ပုရဏောကသပေါ၊ ပုရာဏကသပတယောကံ၊ မက္ခလိဂေါသာယော၊
 မက္ခလိပေါသာယတယောကံ၊ အဇိတောကေသကမ္မယော၊ အဇိတကေသ
 ကမ္မယတယောကံ၊ ပဏုခေကစ္စါနော၊ ပဏုခေကစ္စာနတယောကံ၊ ဗေဇဇ္ဇ
 ပုတ္တော၊ ဗေဇဇ္ဇဇာသားဖြစ်သော၊ သဗ္ဗယော၊ သိမ်းစည်းတယောကံ၊ နာဓု
 ပုတ္တော၊ နာဓုမည်သောသူ၏သားဖြစ်သော၊ နိဂဏ္ဌော၊ နိဂဏ္ဌတယောကံ၊
 ဣတိ၊ ဤသို့၊ ဤခြောက်ယောက်ကုန်သောငါတို့ သဗ္ဗညုတရားဟု ဝန်ခံကုန်
 သော သုတိတည်း၊ တေ၊ ထိုခြောက်ယောက်သော ဆရာတို့ကို၊ ဥပကဏ်
 မိတ္တာ၊ ကပ်လေ၍၊ ကေဗဠေ၊ ထိုနှစ်ဆယ်သော ပြဿနာတို့ကို၊ သတိယော၊
 သတိယသည်၊ ပုစ္ဆတိ၊ မေး၏၊ သတိယေန၊ သတိယမည်သော၊ ပရိဗ္ဗာဇ
 ကေန၊ ပရိဗ္ဗာဇသည်၊ ပဠေ၊ ပြဿနာတို့ကို၊ ပုဠော၊ မေးအပ်ကုန်သည်ရှိသော်၊
 တေ၊ ထိုခြောက်ယောက်သော ဆရာတို့သည်၊ နသမ္ဘာယန္တိ၊ မဖြေဆိုနိုင်
 ကုန်၊ အသမ္ဘာယန္တော၊ မဖြေဆိုနိုင်ကုန်သည်ရှိသော်၊ ကောပဉ္စ၊ အမျက်ကို
 ထည်းကောင်း၊ ဒေါသဉ္စ၊ ဒေါသဖြင့်ဖျက်အပ်သောစိတ်ကို ထည်းကောင်း၊
 အပ္ပတ္တယဉ္စ၊ မနှစ်သက်ခြင်းကို ထည်းကောင်း၊ ပါပူကရောန္တိ၊ ထင်စွာပြုကုန်
 ၍၊ အပိစ၊ စင်စစ်သော်ကား၊ သတိယံယောပရိဗ္ဗာဇကံ၊ သတိယပရိဗ္ဗာဇကို
 ထွင်၊ ပရိပုစ္ဆန္တိ၊ တဖန်မေးကုန်၏၊ အထခေါ၊ ထိုအခါ၌၊ သတိယဿ၊ သတိ
 ယအမည်ရှိသော၊ ပရိဗ္ဗာဇကဿ၊ ပရိဗ္ဗာဇအား၊ တေံသောပရိပိတတ္တော၊
 ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဂီ' အဟောသိ၊ အဘယံသို့ဖြစ်
 သနည်း၊ ခေါ၊ စင်စစ်၊ သောဇန္တော၊ အရှင်ဖြစ်ကုန်သော၊ ယေတေသမတာပြာ
 ဟူတာ၊ အကြင်ရဟန်းပုစ္ဆားတို့သည်၊ သံဃိနော၊ အပေါင်းရှိကုန်၏၊ ဂဏ်
 နော၊ ဂိုဏ်းရှိကုန်၏၊ ဂဏာစရိယာ၊ လူရဟန်းအပေါင်း၏ ဆရာဖြစ်ကုန်၏၊
 ဉာတာ၊ ထင်ရှားကုန်၏၊ ယသသိနော၊ လာဘ်အခြံအရံရှိကုန်၏၊ တိတ္ထိက
 ရာ၊ ဒိဋ္ဌာနုဂတိသို့လိုက်ကုန်သောသက်ဝင်အပ်သော အယူရှိကုန်သော သူ
 တို့၏ကျရာသိပ်တို့ကိုပြုကတ်ကုန်၏၊ ဗဟုဇနဿ၊ လူအပေါင်းသည်၊ သာဓု
 သမ္ဘတာ၊ သူတော်ကောင်းဟု သရုတ်အပ်ကုန်၏၊ ဣဒံဣမေသမတာ ပြာဟူ
 တာ၊ ဤရဟန်းပုစ္ဆားတို့သည်၊ သောယျထံကတမေ၊ အတုယံသုတိနည်း၊
 ပုရဏောကသပေါ၊ ပုရာဏကသပတယောကံ၊ (ပ)၊ နာဓုပုတ္တော၊ နာဓု
 မည်သောသူ၏ သားဖြစ်သော၊ နိဂဇ္ဇော၊ နိဂဇ္ဇတယောကံ၊ ဣတိ၊ ဤသို့၊
 ဤသည်တို့တည်း၊ မယာ၊ ငါသည်၊ ပဠေ၊ ပြဿနာတို့ကို၊ ပုဠော၊ မေး
 အပ်ကုန်သည် ရှိသော်၊ တေ၊ ထိုခြောက်ယောက်သော ဆရာတို့သည်၊

☰

နသမ္ဘာယန္တိ၊ မဖြေဆိုနိုင်ကုန်၊ အသမ္ဘာယန္တော၊ မဖြေဆိုနိုင်ကုန်သည်ရှိ
သော်၊ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ ဒေါသဖြင့်ဖျက်အပ်
သောစိတ်ကိုလည်းကောင်း၊ အပ္ပတ္တယဉ္စ၊ မနှစ်သက်ခြင်းကိုလည်းကောင်း၊
ပါဠုကရောန္တိ၊ ထင်စွာပြုကုန်၏၊ အပိစ၊ စင်စစ်သော်ကား၊ မညေဝ၊ ငါ့ကို
သာလျှင်၊ ဧတ္ထ၊ ဤပြဿနာအရာ၌၊ ပဋိပုစ္ဆန္တိ၊ ထထန်မေးကုန်၏၊ အဟံ၊ ငါ
သည်၊ ဟိနာ၊ သာဝတ္တိတွာ၊ လူထွက်၍၊ ကာမေ၊ ကာမဂုဏ်ကိုကို၊ ပရိသုဓ္မ
ယျံ၊ ခံစားရမူကား၊ ယံနန္န၊ ကောင်းလေစွ၊ ဣတိ၊ ဤသို့၊ အဟောသိ၊ ဖြစ်၏၊
အထခေါ၊ ထိုအခါ၌၊ သဘိယဿ၊ သဘိယအမည်ရှိသော၊ ပရိဗ္ဗာဇကဿ၊
ပရိဗိုဇ်အား၊ ဧတံသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊
ဖြစ်ပြန်၏၊ ကိံ၊ အဟောသိ၊ အဘယံသို့ဖြစ်ပြန်သနည်း၊ ခေါ၊ စင်စစ်၊ အယတ္ထိ
ယမဏောဂေါတမော၊ ဤရဟန်းဂေါတမသည်လည်း၊ သံဃိစေဝ၊ အ
ပေါင်းလည်းရှိ၏၊ ဂဏိစ၊ ရိုဏ်းလည်းရှိ၏၊ ဂဏာစရိယောစ၊ လူရဟန်းအ
ပေါင်း၏ဆရာလည်းဖြစ်၏၊ ဥာတော၊ ထင်ရှား၏၊ ယသသယိ၊ လာဘ်အခြံအ
ရံရှိ၏၊ တိတ္ထကရော၊ ဒိဋ္ဌာနဂဏိသို့လိုက်ကုန်သောသက်ဝင်အပ်သောအယု
ရှိကုန်သောသုတ္တံ၏ကျရာဆိပ်ကိုပြုတတ်၏၊ ဗဟုဇနဿ၊ လူအပေါင်းသည်
သာရသဗ္ဗတော၊ သူတော်ကောင်း ဟုသရတ် အပ်၏၊ အဟံ၊ ငါသည်၊
သမဏံဂေါကံ၊ ရဟန်းဂေါတမသို့၊ ဥပသကံမိတွာ၊ ကပ်၍၊ ဣမေပဉ္စေ။
ဤပြဿနာကိုကို၊ ဝုစ္ဆယျံ၊ မေးရမူကား၊ ယံနန္န၊ ကောင်းလေစွ၊ ဣတိ၊
ဤသို့၊ အဟောသိ၊ ဖြစ်ပြန်၏၊ အထခေါ၊ ထိုအခါ၌၊ သဘိယဿ၊ သဘိယအ
မည်ရှိသော၊ ပရိဗ္ဗာဇကဿ၊ ပရိဗိုဇ်အား၊ ဧတံသောပရိဝိတက္ကော၊ ဤသို့
သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ၊ အဟောသိ၊ အဘယံသို့ဖြစ်သ
နည်း၊ ခေါ၊ စင်စစ်၊ ယံယေနကာရဏေန၊ အကြင်အကြောင်းကြောင့်၊ ဘော
န္တော၊ အရှင်ဖြစ်ကုန်သော၊ ဧတသမဏာ၊ ထိုရဟန်းဘုံသည်၊ ဇိတ္ထော၊ ဒို
ကုန်၏၊ ဝုဇာ၊ ကြီးသည်အဖြစ်သို့ရောက်ကုန်၏၊ မဟလ္လကော၊ အမျိုးကြီး
သည်အဖြစ်နှင့်ပြည့်စုံကုန်၏၊ အဒ္ဓဂတာ၊ ရှည်သောကာလသို့ရောက်ကုန်
၏၊ ဝသော၊ အနုပုတ္တာ၊ ပစ္ဆိမအရွယ်သို့ ရောက်ကုန်၏၊ ထေရာ၊ မြို့ပြီတည်
ကြည့်ကုန်၏၊ ရက္ခဏ္ဍ၊ ညဉ့်အပိုင်းအခြားကိုထိကုန်၏၊ ဝိမုဗ္ဗဇိတာ၊ ရ
ဟန်းပြု၍ကြာမြင့်ကုန်ပြီ၊ သံဃိနော၊ အပေါင်းရှိကုန်၏၊ ဂဏိနော၊ ရိုဏ်းရှိ
ကုန်၏၊ ဂဏာစရိယာ၊ နတ်လူအပေါင်းတို့၏ဆရာဖြစ်ကုန်၏၊ ဥာသာ၊ ထင်
ရှားရှိကုန်၏၊ ယသသယိနော၊ လာဘ်အခြံအရံရှိကုန်၏၊ တိတ္ထကရော၊ ဒိဋ္ဌာနဂ
ဏိသို့လိုက်ကုန်သောသက်ဝင်အပ်သော အယုရှိကုန်သောသုတ္တံ၏ကျရာ

ဆိပ်ကပ်ပြုတတ်ကုန်၏။ ဗဟုဇနဿ၊ လူအပေါင်းသည်။ သာဓုသမ္ပတာ၊ သူ
ထောင့်ကောင်းဟုသာရုတ်အပ်ကုန်၏။ ဣဒံဣမေသမဏာ၊ ဤရဟန်းတို့သည်။
သေယျထာကတမေ၊ အဘယ်သူတို့နည်း။ ပုရာဏောကသပေါ၊ ပုရာဏ
ကဿပထယောဂ်၊ (ပ)၊ နာဓုဝုတ္တော၊ နာဓုမည်သောသူ၏သားဖြစ်သော။
နိဂန္တော၊ နိဂန္တတ သဘက်၊ ဣတိဣမေ၊ ဤသည်တို့တည်း။ မယာ၊ ငါသည်။
ပဉ္စေ၊ ပြဿနာတို့ကို၊ ပုဋ္ဌော၊ မေးအပ်ကုန်သည်ရှိသော်။ ငေတိ၊ ထိုဆရာတို့
သည်လည်း။ နာသမ္ပာယန္တိ၊ မဖြေဆိုနိုင်ကုန်။ အသမ္ပာယန္တော၊ မဖြေဆိုနိုင်
ကုန်သည်ရှိသော်။ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသဖြင့်
ပျက်အပ်သောစိတ်ကိုလည်းကောင်း။ အပ္ပစ္စယဉ္စ၊ မနှစ်သက်ခြင်းကိုလည်း
ကောင်း။ ပါဓု၊ ကရောန္တိ၊ ထင်စွာပြုအပ်ကုန်၏။ အဝိစ၊ စင်စစ်ကား။ မညေဝ
ငါကိုပင်လျှင်၊ ဣတ္ထေ၊ ဤပြဿနာအရာ၌။ ပရိပုစ္ဆန္တိ၊ တတန်မေးကုန်၏။ ထ
သ္မာ၊ ထိုကြောင့်မေ၊ ငါသည်။ ဣမေပဉ္စေ၊ ဤပြဿနာတို့ကို၊ ပုဋ္ဌော၊ မေး
အပ်သည်ရှိသော်။ သမဏောဂေါတမော၊ ရဟန်းဂေါတမသည်။ ကိံပန၊ အ
ဘယ်သို့လျှင်။ ဗျာဓာဂိဿတိ၊ ဖြေနိုင်သတ္တံ့နည်း။ ဟိကသ္မာ၊ အဘယ်
ကြောင့်နည်းဟူမူကား။ သသ္မာ၊ အကြင်ကြောင့်၊ ဂေါတမော၊ ဂေါတမသည်
ဇတိယာ၊ အဖြစ်အားဖြင့်။ ဒဟရောစေဂ၊ ငယ်လည်းငယ်၏။ ပဗ္ဗန္ဓာယ၊ ရ
ဟန်းအဖြစ်ဖြင့်၊ နဂေါစ၊ အသစ်လည်းအသစ်တည်း။ တသ္မာ၊ ထိုကြောင့်၊ ကိံ
ပန၊ အဘယ်သို့လျှင်။ ဗျာဓာဂိဿတိ၊ ဖြေနိုင်အံ့နည်း။ ဣတိဇေတံ၊ ဤသို့သော
အကြံသည်။ အဟောသိ၊ ဖြစ်၏။ အထခေါ၊ ထိုအခါ၌။ သဘိယ၊ သဘိယအ
မည်ရှိသော။ ပရိပ္ပာဇကဿ၊ ပရိပိုဇ်အား၊ ဇေတံဇေသောပရိတက္ကော၊ ဤသို့
သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံအဟောသိ၊ အဘယ်သို့ ဖြစ်သ
နည်း။ ခေါ၊ စင်စစ်။ သမဏောဂေါတမော၊ ရဟန်းဂေါတမကို။ ဇာတိယာ၊
အဖြစ်အားဖြင့်၊ ဒဟရောတိ၊ ငယ်၏ဟူ၍။ နဉ္စညာတဗ္ဗော၊ နိဗ္ဗံသည်ကိုပြု၍
မသိအပ်။ နပရိတောတ္တဗ္ဗော၊ မနှိပ်နင်းအပ်။ ဒဟရောဝိစေ၊ ငယ်သော်လည်း။
သမဏောဂေါတမော၊ ရဟန်းဂေါတမသည်။ မဟိဒ္ဓိကော၊ ကြီးသောတန်ခိုး
ရှိသည်။ မဟာနုဘာဂေါ၊ ကြီးသောအာနုဘော်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အ
ဟံ၊ ငါသည်။ သမဏံဂေါတမံ၊ ရဟန်းဂေါတမသို့၊ ဥပသင်္ကမိတွာ၊ ကပ်၍။
ဣမေပဉ္စေ၊ ဤပြဿနာတို့ကို၊ ပုဋ္ဌေယျံ၊ မေးရမူကား။ ယံနုနု၊ ကောင်းလေစွာ
ဣတိ၊ ဤသို့။ အဟောသိ၊ ဖြစ်၏။ အထခေါ၊ ထိုအခါ၌။ သဘိယော၊ သဘိယ
အမည်ရှိသော။ ပရိပ္ပာဇကော၊ ပရိပိုဇ်သည်။ ယေန၊ အကြင်အရပ်၌။ ဗျာဓဂ
ဟံ၊ ရာဇဂြိုဟ်ပြည်သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုရာဇဂြိုဟ်ပြည်ရှိရာအရပ်သို့

စာရိကံ၊ ဒေသစာရိကံ၊ ပက္ခာမ၊ ဘဲလေ၏။ အနုပုဗ္ဗန၊ အစဉ်အားဖြင့်၊ စာရိ
ကံ၊ ဒေသစာရိကံ၊ စရမဒနော၊ ထုည့်လည် သည်ရှိသော်၊ ယေန၊ အကြင်အ
ရပ်၌၊ ရာဇဂဟံ၊ ရာဇဂြိုဟ်ပြည်သည်၊ ကလန္ဒကနိဝါပေါ၊ ရှဉ့်နက်တို့အား
အစာပေးရာဖြစ်သော၊ ဝေဠုဝနံ၊ ဝေဠုဝန်ကျောင်းတော်သည်၊ အတ္ထိ၊ ရှိ၏။
ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုထုရားရှိတော်မူရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်၏။ ဥပသင်္ကမိတွာ၊
ကပ်ပြီး၍၊ ဘဂဝတော၊ မြတ်စွာထုရားနှင့်၊ သန္တိ၊ တကွ၊ သမ္ပောဒိ၊ ဝမ်းမြောက်
ဝမ်းသာပြောဟော၏။ သမ္ပောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်
သော၊ သာဓကနိယံ၊ အသက်ထက်ဆုံးအောက်မေ့အပ်သော။ ကထံ၊ စကား
ကို၊ ဝိဘိယာဓေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သောအ
ရပ်၌၊ နိသိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ နိသိန္ဒော
ခေါ၊ ထိုင်နေပြီးသော၊ သတိယော၊ သတိဟုအမည်ရှိသော၊ ပရိပ္ပာဇကော၊ ပ
ရိမိုဇ်သည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဂါထာယ၊ ဂါထာဖြင့်၊ အဇ္ဈဘာသိ
နားတော်လျှောက်၏။ ကိံ၊ အဇ္ဈဘာသိ၊ အဘယ်သို့လျှောက်သနည်း၊ တန္တေ၊ အရှင်
ထုရား၊ ကင်္ခိ၊ ထိုပြဿနာတို့၏အနက်၌အားနည်းသောယုံမှားခြင်းရှိသည်
ကို၊ ဝေဓိကိန္တိ၊ ထိုပြဿနာတို့၏အနက်ကိုဆုံးဖြတ်ခြင်းငှါမထတ်နိုင်သည်
ဖြစ်၍အားကြီးသောယုံမှားခြင်းရှိသည်ကို၊ အာဂမ္မာစွဲ၍၊ ပဉ္စေ၊ ပြဿနာတို့
ကိုပုစ္ဆိတုံ၊ မေးခြင်းငှါ၊ အဟံ၊ အကျွန်ုပ်သည်၊ အဘိကင်္ခိမာနော၊ အလွန်
တောင့်တ၏။ ဘဂဝါ၊ ထုရားကော်ကြီးသောအရှင်ထုရား၊ မေ၊ အကျွန်ုပ်သည်၊
ပုဗ္ဗော၊ မေးအပ်သော၊ တံ၊ အရှင်ထုရားသည်၊ တေသံ၊ ထိုပြဿနာတို့၏
အန္တကရော၊ အဆုံးကိုပြုသည်၊ တဝါဟိ၊ ဖြစ်တော်ပါမူလော၊ အနုပုဗ္ဗံ၊
ပြဿနာ၏အစဉ်အတိုင်း၊ အနုပုဗ္ဗံ၊ အနက်နှင့်လျော်သောပါဠိအစဉ်ကို၊ မေ၊
အကျွန်ုပ်အား၊ ဗျာကရောဟိ၊ ကြားတော်မူပါလော၊ ဣတိ၊ ဤသို့၊ သတိယော၊
သတိယသည်၊ အဇ္ဈဘာသိ၊ နားတော်လျှောက်၏။ သတိယ၊ သတိယ၊ တံ၊
သင်သည်၊ ပဉ္စေ၊ ပြဿနာတို့ကို၊ ပုစ္ဆိတုံ၊ မေးခြင်းငှါ၊ အဘိကင်္ခိမာနော၊ အ
လွန်တောင့်တသည်ဖြစ်၍၊ ဣဝ၊ ဤအရပ်သို့၊ ဗုရတော၊ ဝေးသောအရပ်မှ၊
အာဂတော၊ လာသည်။ အသိ၊ ဖြစ်၏။ တေတယာ၊ သင်သည်၊ ပဉ္စေ၊ ပြဿနာ
တို့ကို၊ ပုဗ္ဗော၊ မေးအပ်သောငါသည်၊ တေသံ၊ ပြဿနာတို့၏၊ အန္တံ၊ အဆုံး
ကို၊ ကရောမိ၊ ပြုအံ့၊ အနုပုဗ္ဗံ၊ ပြဿနာ၏အစဉ်အတိုင်း၊ အနုပုဗ္ဗံ၊ အနက်နှင့်
လျော်သောပြဿနာအစဉ်ကို၊ တေ၊ သင်အား၊ ဗျာကရောမိ၊ ငါကြားအံ့၊ သ
တိယ၊ သတိယ၊ ယံကိပ္ပိ၊ အဆုံးစုံသောပြဿနာကို၊ ပုစ္ဆိတုံ၊ မေးခြင်းငှါ၊ မန

သာ၊စိတ်ဖြင့်၊ထွံ၊လင်သည်၊ဣန္ဒြိယ၊အလိုရှိအံ့၊တံသဗ္ဗံ၊ထိုအလုံးစုံအလိုရှိ
 တိုင်းသော၊ဣန္ဒြိယ၊ပြဿနာကို၊ဝိ၊ဝါ၊ဘုရားကို၊ ပုစ္ဆိ၊မေးသော၊ အပင်၊ဝါ
 ဘုရားသည်၊တံသထသေဝပဉ္စသ၊ထိုထိုမေးတိုင်းသောပြဿနာ၏ပင်
 ယျှင်၊အန္တံ၊အဆုံးကို၊တေ၊သင်အား၊ကရောမိ၊ပြုတော်မူအံ့၊ဣတိ၊ဤသို့၊ဘ
 ဂဝါ၊မြတ်စွာဘုရားသည်၊အဝေါ၊မိန့်တော်မူပြီ၊အထခေါ၊ထိုအခါ၌၊သဘိ
 ယသ၊ သဘိယအမည်ရှိသော၊ ပရိဗ္ဗာဇကသ၊ ပရိဗိုဇ်အား၊ဧတံဧသော
 ပရိဝိသက္ခော၊ဤသို့သောအကြံသည်၊ အဟောသိ၊ဖြစ်၏၊ ကိံ၊အဟောတံ၊
 အဘယ်သို့ဖြစ်သနည်း၊ ဘော၊အိုအချင်းတို့၊ အတ္တရိယံဝတ၊ အံ့ဝတ်ရှိစွ
 တကား၊ဘော၊အိုအချင်းတို့၊အတ္တု၊တံဝတ၊ရှေး၌မဖြစ်ဘူးတကား၊ကသ္မာ၊
 အထဟ်ကြောင့်ကား၊ ယံပသ္မာ၊အကြင်ကြောင့်၊ ဝတ၊စစ်စင်၊ အပင်၊ဝါ
 သည်၊ အညောသု၊ဘာပါးကုန်သော၊ သမဏ၊ပြာဟူထေသု၊ရဟန်းပုစ္ဆာားတို့
 ၌၊ တသပဉ္စသ၊ထိုပဉ္စာ၏၊ ဩကဗသကမ္မမတ္တိ၊အခွင့်ပေးမှုမျှကိုသော်
 ထည်း၊ နာလတ္ထံ၊မရဘူး၊သမဏေန၊ဝေါတမေန၊ ရဟန်းဂေါတမသည်၊
 မေ၊ဝါအား၊ တံတသပဉ္စသ၊ထိုပြဿနာ၏၊ ဣန္ဒြိယကသကမ္မံ၊ဤအခွင့်
 ပေးသောအမှုကို၊ ကတံ၊ပြုအပ်ပြီ၊ ဣတိ၊ဤသို့၊ အတ္တမနော၊ပိတိပါမောဇ္ဇ
 သောမနဿတိဖြင့် တွေ့သောစိတ်ရှိသည်၊ ပရုဒိတော၊ဝမ်းမြောက်သည်၊
 ဥဒဂ္ဂေါ၊ ကာယစိတ္တဖြင့်ရှေးရှုအထက်သို့ညွတ်သည်၊ပိတိသောမနဿဇာ
 တော၊ဖြစ်သောနှစ်လက်ဝမ်းမြောက်ခြင်းရှိသည်၊ ဟုတော၊ဖြစ်၍၊ပဉ္စံ၊ပြဿ
 နာကို၊ပုစ္ဆိ၊မေးပြီ၊ ကိံ၊ပတ္တိနံ၊ အဘယ်သို့ရောက်သောသုတ်၊ ဘိက္ခုနံ၊ဘိ
 က္ခုဟူ၍၊ အာဟု၊ဆိုကုန်သနည်း၊ ကေန၊အထဟ်အကြောင်းဖြင့်၊ သောရ
 တံ၊လွန်စွာမြင်သောသူဟူ၍၊ အာဟု၊ဆိုကုန်သနည်း၊ ကထဉ္စ၊အထဟ်အ
 ကြောင်းဖြင့်ကား၊ ဒန္တံ၊ဆုံးမပြီးသောသူဟူ၍၊ အာဟု၊ဆိုကုန်သနည်း၊ က
 ထဉ္စ၊အဘယ်အကြောင်းဖြင့်ကား၊ ဗုဒ္ဓေါ၊ထိအပ်သောသူဟူ၍၊ပရုတ္တိ၊
 အပြားအားဖြင့်ဆိုအပ်သနည်း၊ ဘဂဝါ၊ဘုန်တော်ကြီးသော အရှင်ဘုရား၊
 မေ၊အကျွန်ုပ်သည်၊ ပုဋ္ဌော၊မေးအပ်သော၊ ထွံ၊အရှင်ဘုရားသည်၊ မေ၊အ
 ကျွန်ုပ်အား၊ ဗျာကရောဟိ၊ဖြေကြားတော်မူလော့၊ဣတိ၊ဤသို့၊သဘိယော၊
 သဘိယသည်၊ ပဉ္စံ၊ပြဿနာကို၊ ပုစ္ဆိ၊မေးပြီ၊ သဘိယ၊သဘိယ၊ယောပုဂ္ဂ
 လော၊အကြင်ပုဂ္ဂိုလ်သည်၊ အတ္တာနံ၊မိမိသည်၊ကတေန၊ပြုအပ်သော၊မဂ္ဂ
 န၊မဂ်ဖြင့်၊ပရိဗ္ဗာနဂတော၊ကိလေသာနိဗ္ဗာန်သို့ရောက်၏၊ပိတိဣကင်္ဂေါ၊
 ကူးမြောက်ပြီးသော ယုံမှားခြင်းရှိ၏၊ ဝိဘဝဉ္စ၊ ပျက်စီးခြင်းယုတ်ခြင်း
 ဥဒ္ဓန္တဒအပုညအပြားရှိသောဝိဘဝကိုလည်းကောင်း၊တဝဉ္စ၊ပြည့်စုံခြင်းပွား

ခြင်း သဿတပုညအပြားရှိသောဘဝကိုလည်းကောင်း၊ ဝိပဿနာပထဝီ
 စွန့်၍၊ ဝုသိတဝါ၊ သုံးအပ်ပြီးသောမဂ်ဟူသောဝိတင်းရှိ၍၊ ဝိတာဝုနတ္ထဝေါ၊
 ကုန်ပြီးသောဘဝသစ်ရှိ၏။ သောပုဂ္ဂဇေယျ၊ ထိုပုဂ္ဂိုလ်သည်။ ဘိက္ခု၊ ဘိက္ခု
 မည်၏။ သောပုဂ္ဂဇေယျ၊ အကြင်ပုဂ္ဂိုလ်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောအာရုံတို့
 ဌ၊ ဥပေက္ခကော၊ လျစ်လျူရှုတတ်သောဆန္ဒကိုပေက္ခာနှင့်ပြည့်စုံ၏။ သတိမာ၊
 သတိရှိ၏။ သော၊ ထိုသူသည်။ သဗ္ဗဇေယကော၊ အလုံးစုံသောထောကဋ္ဌ၊ ကိပ္ပိ၊
 တစ်စုံတစ်ယောက်သောသတ္တဝါကိုမျှ၊ နဟိ* သတိ၊ မညည်းဆဲ၊ တိဇ္ဈော၊ လေး
 ပါးသောဩဇာကိုကူးမြော်ပြီး၊ သမထော၊ ငြိမ်းပြီးသောကိလေသာရှိ၏။ အ
 နှာဝိသော၊ မိစ္ဆာသင်္ကပ္ပကိုပယ်ပြီးသည်ဖြစ်၍နောင်ကျခြင်းမရှိ၊ ယဿ၊ အ
 ကြင်ပုဂ္ဂိုလ်အား။ ဥဿဒါ၊ ရာဂဒေါသမောဟမာနဒိဋ္ဌိ သံကိလေသဒုပ္ပရိ
 တသံကိလေသဟုဆိုအပ်ကုန်သောခုနစ်ပါးသော ပြောခြင်းတို့သည်။ နသ
 န္တိ၊ မရှိကုန်၊ သော၊ ထိုပုဂ္ဂိုလ်သည်။ သောရတော၊ လွန်စွာငြိမ်းသောသူမည်
 ၏။ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ သဗ္ဗဇေယကော၊ အလုံးစုံသောသတ္တဇေယက
 ဌ၊ အဇ္ဈတ္တဗ္ဗ၊ အဇ္ဈတ္တသန္တာန်၌ ထည်းကောင်း၊ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓသန္တာန်၌
 ထည်းကောင်း၊ ဣန္ဒြိယာနိ၊ ဝက္ခူအစရှိကုန်သောခြောက်ပါးသော ဣန္ဒြေတို့
 ကို၊ ထာဝိထာနိ၊ ဂေါစရဘာဝနာအားဖြင့်၊ ထက္ခဏာသို့ တင်၍ပွားစေအပ်
 ကုန်ပြီး၊ အာမိလောကဉ္စ၊ ဤမိခေန္ဓာဟူသောသောကကိုလည်းကောင်း၊ ပရဉ္စ
 ဇေယကံ၊ သူတပါးခန္ဓာဟူသောထောကကိုလည်းကောင်း၊ နိဗ္ဗိန္ဒြ၊ ထိုးထွင်း
 ၍သိပြီး၊ ကာလံ၊ သေခြင်းကို၊ ကင်္ခိတိ၊ တောင့်တ၏။ ဧဝံ၊ ဤသို့၊ ဘာဝိတော၊
 ပွားစေအပ်ပြီးသောဣန္ဒြေရှိသော၊ သောပုဂ္ဂဇေယျ၊ ထိုပုဂ္ဂိုလ်သည်။ ဒန္တော၊
 ဆုံးမပြီးသော သူမည်၏။ ကေဝလာနိ၊ အလုံးစုံကုန်သော၊ ကပ္ပိနိ၊ ဟုတ်
 ဟုတ်ပြားပြားသော အပြားဖြင့်ကြိုတတ်သောတဏှာကပ္ပ ဒိဋ္ဌိကပ္ပတို့ကို၊ ဝိ
 စေယျ၊ အနိစ္စသောအဖြစ်ဖြင့်သုံးသပ်၍၊ သကလံ၊ အလုံးစုံသော၊ သံသာရ
 ဉ္စ၊ ခန္ဓာစသည်တို့၏အစဉ်ဟုဆိုအပ်သောသံသာရာကိုလည်း၊ ဝိစေယျ၊ အနိ
 ဓ္စသောအဖြစ်ဖြင့်သုံးသပ်၍၊ ဝုတိ၊ ဝုတေခြင်းကိုလည်းကောင်း၊ ဥပပတ္တ
 စ၊ ပရိသန္ဓေနေခြင်းကိုလည်းကောင်း၊ တဒုဘယံ၊ ထိုနှစ်ပါးစုံကိုလည်း၊ ဝိစေ
 ယျ၊ အနိစ္စသောအဖြစ်ဖြင့်သိ၍၊ ဝိဂတဓုတံ၊ ရာဂစသောမြှူကင်းထသော၊ အ
 နက်တံ၊ အညစ်အကြေးမရှိထသော၊ ဝိသုဒ္ဓံ၊ အထူးသဖြင့်စင်ထသော၊ ဇာတိ
 စယန္တံ၊ ဇာတိ၏ကုန်ရာနိဗ္ဗာန်သို့၊ ပတ္တံ၊ ရောက်သော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်
 ကို၊ ဗုဒ္ဓန္တိ၊ သိအပ်သောသူဟူ၍၊ အာဟု၊ ဆိုကုန်၏။ အထခေါ၊ ထိုအခါ၌၊ သ
 ဘိယော၊ သဘိယအမည်ရှိသော၊ ပရိဗ္ဗာဇကော၊ ပရိဗ္ဗိဇ်သည်၊ ဘဂဝတော၊

၂

မြတ်စွာဘုရား၏ ဘာထိတံ၊ ဟောတော်မူအပ်သော တရားကို၊ အဘိနန္ဒိ
 တွာ၊ အလွန်နှစ်သက်၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်၍၊ အတ္တမနော၊ ပီတိပါ
 မောဇ္ဇသောမနုဿတိ၊ ဖြင့် ထွေသော စိတ်ရှိသည်၊ ပရုဒိတော၊ ဝမ်းမြောက်
 သည်၊ ဥဒဂ္ဂေါ၊ ကိုယ်စိတ်ဖြင့် ရှေးရှုအထက်သို့ ညွတ်သည်၊ ပီတိသောမနု
 သာဇာတော၊ ဖြစ်သောနှစ်သက်ဝမ်းမြောက်ခြင်းရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဘ
 ဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဥတ္တရိ၊ အလွန်၊ ပဉ္စံ၊ ပြဿနာကို၊ အပုန္နိ၊ မေးပြီး ၊
 ကိပတ္တိနံ၊ အဘယ်သို့ ရောက်သောသူကို၊ ဗြဟ္မဏံ၊ မကောင်းမှုကိုအပပြု
 ပြီးသောသူဟူ၍၊ အာဟု၊ ဆိုကုန်သနည်း၊ ကေန၊ အဘယ်အကြောင်းဖြင့်၊
 သမဏံ၊ ကိလေသာမီးငြိမ်းပြီးသောသူဟူ၍၊ အာဟု၊ ဆိုကုန်သနည်း၊ ကထ
 ဉ္စ၊ အဘယ် အကြောင်းဖြင့်လျှင်၊ နှာတကောတိ၊ မကောင်းမှု တို့ကိုဆေး
 လျှော်ပြီးသောသူဟူ၍၊ အာဟု၊ ဆိုကုန်ပြီး၊ ကထံ၊ အဘယ်အကြောင်းဖြင့်၊
 နာဂေါတိ၊ မကောင်းမှုကို မပြုတတ်သောသူဟူ၍၊ ပဝုပ္ပတိ၊ အပြားဖြင့်ဆို
 အပ်သနည်း၊ ဘဂဝါ၊ သုနိတော်ကြီးသော အရှင်ဘုရား၊ ပုဋ္ဌော၊ မေးအပ်
 သော၊ တံ၊ အရှင်ဘုရားသည်၊ မေ၊ အကျွန်ုပ်အား၊ ဗျာကရောဟိ၊ ဖြေကြား
 တော်မူသော၊ ၊ သင်္ဂဟံ၊ သင်္ဂဟံ၊ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊
 သဗ္ဗပါပါနံ၊ အလုံးစုံသောမကောင်းမှုတို့ကို၊ ဗဟိတွာ၊ အပပြုပြီး၍၊ ဋ္ဌိတ
 ဧတ္တာ၊ တည်သောသဘောရှိ၏၊ ဝိမသော၊ အညစ်အကြေးကင်းသည်ဖြစ်၍၊
 ဋ္ဌိတော၊ တည်၏၊ သာရသမာဟိတော၊ အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်း
 စွာတည်၏၊ သံသာရံ၊ သံသရာကို၊ အတိစ္စ၊ လွန်၍၊ ကေဝဏီ၊ ပြီးပြီးသောကိ
 ရွရှိ၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ အနိသိတော၊ တဏှာဒိဋ္ဌိကိုမရှိ၊ တာဒိ၊ သော
 ကဓမ္မတို့ဖြင့် ဖောက်ပြန်ခြင်းမရှိသည်ဖြစ်၍ မတုန်မထွက်တည်၏၊ သောပုဂ္ဂ
 လော၊ ထိုပုဂ္ဂိုလ်ကို၊ ဗြဟ္မဏော၊ မကောင်းမှုကိုအပပြုပြီးသောသူဟူ၍၊ ပ
 ဝုပ္ပတေ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဟု၊ ဟော
 တော်မူ၏၊ ၊ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သမိတာဝိ၊ အနိယ
 မင်ဖြင့် ကိလေသာတို့ကို ငြိမ်းစေပြီး၍ တည်၏၊ ပုညပါပံ၊ ကောင်းမှုမ
 ကောင်းမှုကို၊ ပဟာယံ၊ လွန်၍၊ ဝိမုဇော၊ ရာဂစသောမြှူကင်း၏၊ ဣဝံသောက
 ဉ္စ၊ ဤသောကကိုလည်းကောင်း၊ ပရုပ္ပထောကံ၊ တမလွန်လောကကိုလည်း
 ကောင်း၊ ဥတွာ၊ အနိစ္စစသောအားဖြင့်သိ၍၊ ဇာတိမရဏံ၊ ပရိသန္ဓေနေခြင်း
 သေခြင်းကို၊ ဥပါတိဝတ္ထော၊ လွန်၏၊ တထတ္တာ၊ ဖောက်ပြန်ခြင်းမရှိသ
 ဘော၊ အတိုင်း တည်သောကြောင့်၊ တာဒိစ၊ တာဒိဂုဏ်နှင့် ပြည့်စုံသည်
 လည်း၊ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုပုဂ္ဂိုလ်ကို၊ သမဏော၊ ကိလေသာမီးငြိမ်း

ပြီးသောသူဟူ၍၊ ပဝုပ္ပတော၊ အပြားအားဖြင့်ဆိုအပ်၏။ ယောဝုပ္ပလော၊ အ
 ၉၀ ကြင်ပုဂ္ဂိုလ်သည်။ အန္တတ္တဉ္စ၊ အန္တတ္တလည်းဖြစ်ထသော၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓ
 ထည်းဖြစ်ထသော၊ သဗ္ဗဇောကော၊ အလုံးစုံသော အာယတနတည်းဟူသော
 ထောကဋ္ဌ၊ သဗ္ဗပါပါနိ၊ အာရုံပြုသောအားဖြင့်ဖြစ်ခြင်းငှါ ထိုက်ကုန်သောမ
 ကောင်းမှုဘိက္ခု၊ နိဒ္ဓာယ၊ ဆေးချော်ပြီး၍၊ ကပ္ပိယေသု၊ ယထာဒိဋ္ဌိတို့ဖြင့်
 ကြံအပ်ကုန်သော၊ ဒေဝမနုဿေသု၊ လူပြည်နတ်ပြည်တို့၌၊ ကပ္ပံ၊ တထာဂတ
 ဗုဒ္ဓိဋ္ဌိကပ္ပသို၊ နဇေတိ၊ မရောက်၊ ထံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ နှာတကောတိ၊ မ
 ကောင်းမှုဘိက္ခုဆေးချော်ပြီးသော သူဟူ၍၊ အာဟု၊ ဆိုကုန်၏။ ယောဝုပ္ပ
 လော၊ အကြင်ပုဂ္ဂိုလ်သည်၊ ထောကော၊ ထောကဋ္ဌ၊ ကိဉ္စိ၊ တစိုးတစိမျှသော၊
 အာဂုံ၊ မကောင်းမှုကို၊ နရောတိ၊ မပြု၊ သဗ္ဗယောဂေစ၊ ကာမယောဂစသော
 ခပ်သိမ်းသော ယောဂတို့ကိုလည်းကောင်း၊ ဗန္ဓနဒိစ၊ ဆယ်ပါးသောသံ
 ယောဇဉ် အပြားရှိသော အတ္တဘိက္ခုလည်းကောင်း၊ ဝိသန္ဓေစွန့်၍၊ သဗ္ဗတ္ထ၊
 လုံးစုံသော ခန္ဓာအစရှိသည်တို့၌၊ နသန္ဓတိ၊ တစုံတခုသော ဗြဲခြင်းဖြင့်မပြု၊ ဝိ
 ရုတ္တောစ၊ နှစ်ပါးသောဝိရုတ္တိဖြင့်လွတ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ တထ
 ဣ၊ ဖောက်ပြန်ခြင်းမရှိသဘောအတိုင်းတည်သောကြောင့်၊ တာဒိစ၊ တာဒိ
 ဂုဏ်နှင့်ပြည့်စုံသည်လည်း၊ ဟောတိ၊ ဖြစ်၏။ သောဝုပ္ပလော၊ ထိုပုဂ္ဂိုလ်ကို၊
 နာဂေါ၊ မကောင်းမှုဘိ မပြုတတ်သော သူဟူ၍၊ ပဝုပ္ပတော၊ အပြားအားဖြင့်
 ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ အေသခေါ၊ ထိုအခါ၌၊ သဘိ
 ယော၊ သဘိယအမည်ရှိသော၊ ပရိဗ္ဗဇကော၊ ပရိဗုဒ္ဓိသည်၊ ဘဂဝန္တံ၊ မြတ်
 စွာဘုရားကို၊ ဥတ္တရိ၊ အလွန်၊ ပဉ္စံ၊ ပြဿနာကို၊ အပုစ္ဆိ၊ မေးပြီ၊ ကံ၊ အဘယ်
 သူကို၊ ခေတ္တံ၊ ခေတ္တကိုအောင်သောသူဟူ၍၊ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်၊
 ဝဒန္တိ၊ ဟောကုန်သနည်း၊ ကေန၊ အဘယ်အကြောင်းဖြင့်၊ ဂုဿလံ၊ ကုသိုလ်
 ဟူ၍၊ ဝဒန္တိ၊ ဟောကုန်သနည်း၊ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်၊
 ပဏ္ဍိတောတိ၊ ပညာရှိဟူ၍၊ ပဝုပ္ပတိ၊ အပြားအားဖြင့်ဆိုအပ်သနည်း၊ ကထံ၊
 အဘယ်သို့သော အကြောင်းဖြင့်၊ မုနိနာမ၊ မုနိမည်၏ဟူ၍၊ ပဝုပ္ပတိ၊ အပြား
 အားဖြင့်ဆိုအပ်သနည်း၊ တဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား၊ မေ၊ အ
 အကျွန်ုပ်သည်၊ ဝုဇ္ဈာ၊ မေးအပ်သော၊ ဟံ၊ အရှင်ဘုရားသည်၊ ဗျာကရောဟိ၊
 ဟောကြားတော်မူပါသော၊ ဣတိ၊ ဤသို့၊ သဘိယော၊ သဘိယသည်၊ အပု
 ဣ၊ မေးပြီ၊ သဘိယ၊ သဘိယ၊ ယောဝုပ္ပလော၊ အကြင်ပုဂ္ဂိုလ်သည်၊ နိဗ္ဗံ၊
 နတ်၌ဖြစ်သော အာယတနထည်းကောင်း၊ မာနုသကဉ္စ၊ လူ၌ဖြစ်သော အာယ
 တနထည်းကောင်း၊ ဗြဟ္မဓေတ္တဉ္စ၊ ဗြဟ္မာပြည်၌ဖြစ်သော အာယတနတည်း

ဟူသောခေတ်လည်းကောင်း၊ ကေဝလသနိ၊ အလုံးစုံအကြွင်း မရှိကုန်သော၊
 ခေတ္တသနိ၊ အာယတနတည်းဟူသောခေတ်တို့ကို၊ ဝိစေယျ၊ အနိစ္စစသော
 အားဖြင့်ပိစစ်၍၊ မူသဗန္ဓနာ၊ ခပ်သိမ်းသောအာယတနဟုဆိုအပ်သောခေတ်
 တို့၏မူသဖြစ်သောအဝိဇ္ဇာဘဝတဏှာစသောအဖွဲ့မှ၊ ပရုတ္တော၊ လွတ်၏၊
 တထတ္တာ၊ သဘောအတိုင်းတည်သောကြောင့်၊ တာဒီစ၊ တာဒိမည်သည်
 လည်း၊ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုပုဂ္ဂိုလ်ကို၊ ခေတ္တဇိနော၊ အာယတနတည်း
 ဟူသောခေတ်ကိုအောင်သောသူဟူ၍၊ ပဝုစ္စတိ၊ အပြားအားဖြင့်ဆိုအပ်၏၊
 ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ ကေဝလသနိ၊ အလုံးစုံကုန် သော၊
 ကောသာနိ၊ ကျိနှင့်တူကုန်သော ကုသိုလ်အကုသိုလ်ကံတို့ကို၊ ဝိစေယျ၊ ပိ
 စစ်၍၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သောကံကိုလည်းကောင်း၊ မာနုဿကံ၊ လူ၌ဖြစ်သောကံ
 ကိုလည်းကောင်း၊ ဗြဟ္မကောသံ၊ မဟာဂ္ဂုတ်ကံကိုလည်းကောင်း၊ သဗ္ဗံ၊ အ
 လုံးစုံကုန်သောကံတည်းဟူသောကောသကို၊ ဝိဇ္ဇေယျ၊ နှိပ်နှင်း၍၊ သဗ္ဗမူလ
 ဗန္ဓနာ၊ ခပ်သိမ်းကုန်သော ကောသတို့၏မူလဖြစ်သော အဝိဇ္ဇာဘဝတဏှာ
 စသောအနှောင်အဖွဲ့မှ၊ ပရုတ္တော၊ လွတ်၏၊ တထတ္တာ၊ မတုန်မလှုပ်တူညီ
 သောကြောင့်၊ တာဒီစ၊ တာဒိဂုဏ်နှင့်ပြည့်စုံသည်လည်း၊ ဟောတိ၊ ဖြစ်၏၊
 သော၊ ထိုပုဂ္ဂိုလ်ကို၊ ကုသလော၊ ကောသတို့ကို ရိတ်တတ် ဖြတ်တတ်
 သောကြောင့်ကုသလဟူ၍၊ ပဝုစ္စတိ၊ အပြားအားဖြင့်ဆိုအပ်၏၊ ယောပုဂ္ဂ
 လော၊ အကြင်ပုဂ္ဂိုလ်သည်၊ အဇ္ဈတ္တဉ္စ၊ အဇ္ဈတ္တိကာယတနလည်းဖြစ်ကုန်
 ထသော၊ ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓအာယတနလည်းဖြစ်ကုန်ထသော၊ ပဏ္ဍရာနိ၊ သ
 ဘောအားဖြင့် မြူကုန်သော၊ ခုာယာနိ၊ နှစ်ပါးသောအတို့ရှိကုန်သောတဆဲ့
 နှစ်ပါးသောအာယတနတို့ကို၊ ဝိစေယျ၊ ပိစစ်၍၊ သဒ္ဓိပညော၊ ဆေးချော်အပ်
 ပြီးသောအညစ်အကြေးရှိသည်ဖြစ်၍ ဖြစ်သောပညာရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ ကဏ္ဍသုတ္တံ၊ အကုသိုလ်ကုသိုလ်ဟုဆိုအပ်သောမည်းသောမြူသော
 တရားကို၊ ဥပါတိဝတ္တော၊ လွန်၏၊ တထတ္တာ၊ သဘောအတိုင်း တည်သော
 ကြောင့်၊ တာဒီစ၊ တာဒိဂုဏ်နှင့်ပြည့်စုံသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ သောပု
 ဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ပဏ္ဍိတော၊ ပညာရှိဟူ၍၊ ပဝုစ္စတိ၊ အပြားအားဖြင့်ဆို
 အပ်၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ အသကဉ္စေဗ္ဗံ၊ သူထော်မဟုတ်သော သူ
 ယုတ်တို့၏တရားကိုလည်းကောင်း၊ သထဉ္စေဗ္ဗံ၊ သူထော်ကောင်းတို့၏တ
 ရားကိုလည်းကောင်း၊ အဇ္ဈတ္တံစ၊ အဇ္ဈတ္တိကလည်းဖြစ်သော၊ ဗဟိဒ္ဓါစ၊ ဗဟိ
 ဒ္ဓိလည်းဖြစ်သော၊ သဗ္ဗလောကော၊ အလုံးစုံသောလောက၌၊ ဥတုာ၊ သိ၍၊
 သင်္ဂဇာလံ၊ ရှုစေသောရုနစ်ပါးသောပြုခြင်းထဏှာဒိဋ္ဌိအားဖြင့် နှစ်ပါးအ

၀

ပြားရှိသောကွန်ယက်ကို၊ အတိစ္စ၊ လွန်၍၊ ငြိတော၊ ကည်၏၊ သော၊ ထိုပုဂ္ဂိုလ်
 သည်၊ တေနပဗိစယဉာဏေန၊ ထိုမောနဟုဆိုအပ်သောစိတ်သောဉာဏ်
 နှင့်၊ သမန္နာဂတတ္တာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်၊ မုနိ၊ မုနိမည်၏၊ သော
 မုနိ၊ ထိုမုနိကို၊ ဒေဝမနုသောဟိ၊ နတ်လူတို့သည်၊ ပူဇိတော၊ ပူဇော်အပ်၏၊
 ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အာဟာ၊ ဟောတော်မူပြီ၊ အ
 ထခေါ၊ ထိုအခါ၌၊ သတိယော၊ သတိသအမည်ရှိသော၊ ပရိဗ္ဗာဇကော၊ ပရိ
 ဗိုဇ်သည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဥတ္တရိ၊ အလွန်၊ မဉ္ဇု၊ ပြဿနာကို၊
 အပုစ္ဆိ၊ မေးပြီ၊ ကိပုတ္တိနံ၊ အဘယ်သို့ရောက်သောသူကို၊ ဝေဒဂူ၊ ရဟ
 န္တာဟူ၍၊ အာဟု၊ ဆိုကုန်သနည်း၊ ကေန၊ အဘယ်အကြောင်းဖြင့်၊ အနုပိဒိ
 တံ၊ ဝေဍ္ဎာက်ပတ်စွာသိသောသူဟူ၍၊ အာဟု၊ ဆိုကုန်သနည်း၊ ကထံ၊ အ
 ဘယ်သို့သောအကြောင်းဖြင့်လျှင်၊ ဝိရိယဝါတိနာမံ၊ ဝိရိယနှင့်တူသောအ
 မည်ရှိသည်၊ ဟောတိ၊ ဖြစ်သနည်း၊ ကိန္တိ၊ အဘယ်သို့လျှင်၊ အာဇာနိယော
 နာမ၊ အာဇာနည်မည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘဂဝါ၊ ထုန်းထော်ကြီး
 သောအရှင်ထုရား၊ မေ၊ အကျွန်ုပ်သည်၊ ပုဋ္ဌော၊ မေးအပ်သော၊ တံ၊ အရှင်ထု
 ရားသည်၊ ဗျာကနောဟိ၊ ဖြေကြားတော်မူပါလော၊ ဣတိ၊ ဤသို့၊ သံဘိယော၊
 သဘိယသည်၊ မဉ္ဇု၊ ပြဿနာကို၊ အပုစ္ဆိ၊ မေးပြီ၊ သဘိယ၊ သဘိယ၊ ဣဝ
 ဤလောက၌၊ သမဏာနဉ္စ၊ ရဟန်းတို့၏လည်းကောင်း၊ ဗြာဟ္မဏာနဉ္စ၊ ပုစ္ဆား
 တို့၏လည်းကောင်း၊ ယာနိဝေဒါနိ၊ အကြင်ဗေဒင်ကျမ်းတို့သည်၊ အတ္ထိ
 သန္တိ၊ ရှိကုန်၏၊ ကေဝဿာနိ၊ အလုံးစုံထုန်သော၊ တာနိဝေဒါနိ၊ ထိုဗေဒင်
 ကျမ်းတို့ကို၊ ဝေဒဂူ၊ ပညာရှိသော၊ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊
 ဝိစေယျ၊ အနိစ္စသော အားဖြင့်စိတ်၍၊ သဗ္ဗဝေဒံ၊ အလုံးစုံသော ဗေဒင်
 ကျမ်းကို၊ အတိစ္စ၊ ဆန္ဒရာဂကိုပယ်သဖြင့်လွန်၏၊ ဝေဒပစ္စယာဝါ၊ ဗေဒင်ဟူ
 သောအကြောင်းကြောင့်လည်းကောင်း၊ အညေဟိဝါ၊ တပါးသောအကြောင်း
 တို့ကြောင့်သော်လည်းကောင်း၊ ယာဝေဒနာ၊ အကြင်ဝေဒနာတို့သည်၊ ဥပ္ပ
 ဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ တာသုသဗ္ဗဝေဒနာသု၊ ထိုအလုံးစုံသောဝေဒနာတို့၌လည်း
 ဝိတရာဂေါ၊ ကင်းသောတပ်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သောပုဂ္ဂလော၊
 ထိုပုဂ္ဂိုလ်သည်၊ ဝေဒါနိဂတောဉာဏော၊ အတိတ္တန္တော၊ နှာတိဣမိနာ အတ္ထေန၊
 ဝေဒါနိဂတောဉာဏော၊ အတိတ္တန္တော၊ နှာဟူသောအနက်ဖြင့်၊ ဝေဒဂူ၊ ဝေဒဂူ
 မည်၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ အတ္တတ္တံ၊ မိမိသန္တာန်၌၊ မုပဉ္စု၊ တ
 တာမာနုဒိဋ္ဌိအပြားရှိသော ပပစ္စထရားကို လည်းကောင်း၊ အတ္တတ္တံ၊ မိမိ
 သန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓါဝ၊ သူတပါးသန္တာန်၌လည်းကောင်း၊ နာမ

ရူပဗ္ဗ၊ ပပဗ္ဗဏိ၌ရောအကြောင်းဖြစ်သောနံရုပ်ကိုလည်းကောင်း၊ အတ္တတ္တဗ္ဗ၊
 မိမိသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓါစ၊ သူတပါးသန္တာန်၌လည်းကောင်း၊
 ယောဂမူလံစ၊ နံရုပ်ဟူသောအနာဏိ မူလဖြစ်သောအဝိဇ္ဇာဘဝတဏှာကို
 လည်းကောင်း၊ အနုဝိဇ္ဇာအနုဝိဒိတော၊ လျောက်ပတ်စွာသိပြီး၍၊ သဗ္ဗရောဂမူ
 လဗန္ဓနာ၊ ခပ်သိမ်းကုန်သောရောဂါတို့၏မူလဖြစ်သော အဝိဇ္ဇာဘဝတဏှာ
 စသောအပြားရှိသောအနှောင်အဖွဲ့မှ၊ ပရတ္တော၊ လွတ်ပြီ၊ တထတ္တော၊ သ
 ဘောအတိုင်းတည်သောကြောင့်၊ တာဒိစ၊ တာဒိဂုဏ်နှင့်ပြည့်စုံသည်လည်း၊
 ဟောတိ၊ ဖြစ်၏၊ သော၊ ထိုပုဂ္ဂိုလ်ကို၊ အနုဝိဒိတော၊ အနိစ္စာနုပဿနာစသည်
 ဖြင့်လျောက်ပတ်စွာသိသောကြောင့်အနုဝိဒိတဟူ၍၊ ပရုစ္စတေ၊ အပြားအား
 ဖြင့်ဆိုအပ်၏။ ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ အရိယမဂ္ဂေန၊ အရိယမဂ်
 ဖြင့်၊ သဗ္ဗပါပကေတိ၊ အလုံးစုံသောအယုတ်တရားတို့မှ၊ ဝိရတော၊ ကြဉ်၏၊
 အပဒိသန္တိကတာယ၊ နောင်ပဒိသန္ဓေနေခြင်းမရှိသောအဖြစ်ဖြင့်၊ နိရယဒုက္ခံ
 ငရဲတည်းဟူသောဝင့်ဆင်းရဲကို၊ အတိစ္စ၊ လွန်၍၊ ဝိတော၊ တည်၏၊ ဝိရိယ
 ဝါသော၊ ဝိရိယတည်းဟူသော နေရာရှိသော၊ သောဝိဏာသဝေါ၊ ထိုရဟ
 န္တာကို၊ ဝိရိယံဝါ၊ အလုံးစုံသောအတို့တို့မှ ကင်းပြီးကြဉ်ပြီးသောသူဟူ၍၊
 ပရုစ္စတေ၊ အပြားအားဖြင့်ဆိုအပ်၏၊ သောဝိဏာသဝေါ၊ ထိုရဟန္တာပုဂ္ဂိုလ်
 သည်၊ ပဓာနဝါစ၊ မဂ်ဟူသောပဓာနဈာန်ဟူသောပဓာနဖြင့် ပဓာန်ရှိသည်
 လည်း၊ ဟောတိ၊ ဖြစ်၏၊ ဝိရောစ၊ ကိလေသာစသည်ကိုဖျက်ဆီးခြင်းငှါစွမ်း
 နိုင်သောအဖြစ်ဖြင့်ဝိရမည်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ တထတ္တော၊ ဖော်ပြန်
 ခြင်းမရှိ ပကတိအတိုင်းတည်သောကြောင့်၊ တာဒိစ၊ တာဒိဂုဏ်နှင့်ပြည့်စုံ
 သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ယသ၊ အကြင်ပုဂ္ဂိုလ်အား၊ ဗန္ဓနာနိ၊ ရောဂ
 စသောအနှောင်အဖွဲ့တို့သည်၊ လုနာနိ၊ ဖြတ်အပ်ကုန်ပြီးသည်၊ အသု၊
 ဖြစ်ကုန်၏၊ အတ္တတ္တဗ္ဗ၊ အတွင်းသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓါစ၊ အပသ
 န္တာန်၌ လည်းကောင်း၊ သင်္ဂမူလံ၊ သင်္ဂ၏မူလကိုလည်း၊ လုနံ၊ နှုတ်အပ်ပြီး
 သည်၊ အသ၊ ဖြစ်၏၊ သောဝိဏာသဝေါ၊ ထိုရဟန္တာ ပုဂ္ဂိုလ်ကို၊ သဗ္ဗ
 သင်္ဂမူလဗန္ဓနာ၊ ခပ်သိမ်းသော သင်္ဂတို့၏မူလဖြစ်သောအဖွဲ့မှ၊ ပရတ္တော၊
 လွတ်သည်ဖြစ်၍၊ အာဇာနိယော၊ အာဇာနည်ဟူ၍၊ ပရုစ္စတေ၊ ဆိုအပ်၏၊ တ
 ထတ္တော၊ ဖောက်ပြန်ခြင်း မရှိပကတိအတိုင်းတည်သောကြောင့်၊ တာဒိစ၊
 တာဒိဂုဏ်နှင့်ပြည့်စုံသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 ဝေဟ်မူ၏။ ။ အတဝေါ၊ ထိုအခါ၌၊ သတိယော၊ သတိယအမည်ရှိသော၊
 ပရိဗ္ဗာဇကော၊ ပရိဗ္ဗိဇ်သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဥတ္တရိ၊ အလွန်၊

၂၅

ပဉ္စ၊ ပြဿနာကို၊ အဝုတ္တိ၊ မေးဖြူ၊ ကိ'ပတ္တိနံ၊ အဘယ် သို့ပြုအပ်သော အကျိုး
ကို၊ သောတ္ထိယံ၊ ချမ်းသာ၏ဟူ၍၊ အာဟု၊ ဆိုကုန်သနည်း၊ ကေန၊ အဘယ်
အကြောင်းဖြင့်၊ အရိယံ၊ အရိယာဟူ၍၊ အာဟု၊ ဆိုကုန်သနည်း၊ ကထေဉ္စ၊ အ
ဘယ်သို့သော အကြောင်းဖြင့်လျှင်၊ စရဏဂါတိ၊ စရဏရှိသောသူဟူ၍၊ အာ
ဟု၊ ဆိုကုန်သနည်း၊ ကိန္တိ၊ အဘယ်သို့လျှင်၊ စရိဗ္ဗာဇကောနာမ၊ ပရိဗ္ဗာဇက
မည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား
မေးအကျွန်ုပ်သည်၊ ဝုဠော၊ မေးအပ်သော၊ တံ၊ အရှင်ဘုရားသည်၊ ဗျာကရော
တိ၊ ဖြေကြားတော်မူပါလော့၊ ဣတိ၊ ဤသို့၊ သဘိယော၊ သဘိယသည်၊ ပဉ္စ၊
ပြဿနာကို၊ အဝုတ္တိ၊ မေးဖြူ၊ သဘိယ၊ သဘိယ၊ ဇယော၊ အကြင်ပုဂ္ဂိုလ်သည်
ထောကော၊ ထောကန္တံ၊ သုတွာ၊ သုတမယဉာဏ်၏ကိစ္စအားဖြင့်နုခံ၍၊ သဗ္ဗ
ဓမ္မံ၊ ဝိပဿနာ၏ အာရုံဖြစ်သော အလုံးစုံသော တရားကို၊ အဘိညာယ၊
အနိစ္စစသော အားဖြင့် သိပြီး၍၊ သာဝဇ္ဇာနဇ္ဇံ၊ အပြစ်ရှိအပြစ် မရှိသော၊
ယံကိဉ္စိ အလုံးစုံသော ကိလေသာ ကိလေသာ၏ တည်ရာ ဖြစ်သောတ
ရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသော သာဝဇ္ဇာအနဇ္ဇတရားအ
ပေါင်းကို၊ အဘိဘဝိတွာ၊ နှိပ်နင်း၍၊ အဘိဘူတိ၊ အဘိဘူဟူ၍၊ သင်္ခါ၊ ရေ
တွက်ခြင်းသို့၊ ဝတော၊ ရောက်၏၊ ဟော၊ အကြင်ပုဂ္ဂိုလ်သည်၊ အကထံက
ထိ၊ ယုံမှားခြင်းဝိစိကိစ္ဆာမရှိ၊ ဝိရတ္တံ၊ ကိလေသာအနှောင်အဖွဲ့တို့မှလွတ်
၏၊ သဗ္ဗမိ၊ အလုံးစုံသော ခန္ဓာအာယတနစသည်၌၊ အနိဗ္ဗံ၊ ရာဂစသည်ဖြင့်
နှိပ်စက်ခြင်းမရှိ၊ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ သုတပါပကတ္တော၊ စင်ပြီးသောမ
ကောင်းမှုရှိသော ကြောင့်၊ သောတ္ထိယောတိ၊ သောတ္ထိယဟူ၍၊ အာဟု၊ ဆို
ကုန်ပြီ၊ အာထယာနိ၊ တဏှာဒိဋ္ဌိအားဖြင့် နှစ်ပါးကုန်သော အာထယတို့
ကိုထည်းကောင်း၊ အာသဝါနိစ၊ ထေးပါးကုန်သော အာသဝတို့ကို ထည်း
ကောင်း၊ ဆေတွာ၊ ဉာဏ်ဖြင့်ဖြတ်၍၊ ဝိဒ္ဓါ၊ သိကြားလိမ္မာသည်၊ ဟောတိ၊ ဖြစ်
၏၊ သောပုဂ္ဂထော၊ ထိုပုဂ္ဂိုလ်သည်၊ ဝတ္တသယျံ၊ ပရိသန္ဓေနေခြင်းသို့၊ နဉ္စပေ
တိ၊ တဘန်အသစ်သောဘဝ၏အစွမ်းအားဖြင့်မကပ်၊ တံဝိဓံ၊ ကာမစသော
အားဖြင့် သုံးပါးအပြားရှိသော၊ သညံစ၊ သညာကိုထည်းဟောင်း၊ ပက်ဉ္စ၊
ကာမဂုဏ်ဟု ဆိုအပ်သော ညွှန်ကိုထည်း ကောင်း၊ ပနုဇ္ဇပနုဒိတွာ၊ ပယ်
ဖျောက်၍၊ ကပ္ပံ၊ တဏှာဒိဋ္ဌိအားဖြင့်နှစ်ပါးကုန်သော ကပ္ပတို့တွင်တပါးပါး
သော ကပ္ပ သို့ထည်းအနဇတိ၊ မရောက်၊ တံပုဂ္ဂလံ၊ ထိုအာသဝေါက်ဖြတ်ခြင်းစ
သောဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို၊ အရိယောတိ၊ ထိုဂုဏ်နှင့်ပြည့်
စုံသည်ဖြစ်၍ အစီးအပွားကို အလိုရှိသော သူအပေါင်းသည် မပြတ်သည်။

ကပ်အပ်ယော ကြောင့်အရိယာဟူ၍၊ အာဟာ၊ ဆိုကုန်၏၊ ယော၊ အကြင်ပု
 ဝ္ဂိုလ်သည်၊ ဣ၊ ဤသဒ္ဓါသနာ၌၊ စရဏေသု၊ ဝီရိယသံဝရအစရှိကုန်သောတ
 ဆဲငါးပါးကုန်သောစရဏတရားတို့ကြောင့်၊ ပတ္တိ၊ ရောက်အပ်သောအရဟ
 တ္တဖိုလ်သို့၊ ပတ္တော၊ ရောက်၏၊ ဣ၊ သယောစ၊ လိမ္မာသည်လည်း၊ ဟောတိ၊
 ဖြစ်၏၊ သဗ္ဗဒါစ၊ အခါခပ်သိမ်းလည်း၊ ဓမ္မံ၊ နိဗ္ဗာန်တရားကို၊ အာဇာနာတိ၊
 ညွတ်သောစိတ်ရှိသော အဖြစ်ဖြင့်ထိ၏၊ သဗ္ဗတ္ထ၊ ခန္ဓာစသောအလုံးစုံသော
 တရားတို့၌၊ နသဇ္ဇတိ၊ ရာဂစသောအားဖြင့်မပြု၊ ဝိပုတ္တမိတ္တော၊ နှစ်ပါးသောဝိ
 ရုတ္တိတို့ဖြင့် လွတ်ပြီးသောစိတ်ရှိ၏၊ ယဿ၊ အကြင်ပုဂ္ဂိုလ်အား၊ ပရိဗာ၊
 ဒေါသတို့သည်၊ နသန္တိ၊ မရှိကုန်၊ သော၊ ထိုသို့သဘောရှိသောပုဂ္ဂိုလ်သည်၊
 စရဏဝါ၊ စရဏတရားတို့ဖြင့် ရောက်အပ်သော အရဟတ္တဖိုလ်သို့ရောက်
 သဖြင့်စရဏရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ နုက္ခဝေ
 ပက္ကံ၊ နုက္ခဟူသော အကျိုးရှိထသော၊ ဥန္တံ၊ အတိတ်လည်း ဖြစ်ထသော၊ အ
 ခော၊ အနာဂတ်လည်းဖြစ်ထသော၊ မဇ္ဈေ၊ အတိတ်အနာဂတ်တို့၏အလယ်
 ၌၊ တိရိယံ၊ ဝါဝိ၊ ပရုပ္ပန်မူလည်းဖြစ်ထသော၊ ယံကမ္မံ၊ အကြင်ထေဘူမကကံ
 သည်၊ အတ္တိ၊ ရှိ၏၊ တံ၊ ထိုအလုံးစုံသောကံကို၊ ပရိဗ္ဗာဇယိတွာ၊ အရိယာမဂ်
 ဉာဏ်ဖြင့်နှင်ဖြို၍၊ ပရိညစာဓိ၊ ပရိညာဉ်ဖြင့်ပိုင်းခြား၍သွားခြင်းရှိသည်၊ ဟု
 တွာ၊ ဖြစ်၍၊ မာယံဝိ၊ မာယာကိလည်း ကောင်း၊ မာနပထံဝိ၊ မာန်ဟူသော
 လမ်းကြောင်း ခရီးကိုလည်းကောင်း၊ ထောစာကောဓံဝိ၊ ထောစာဒေါသကို
 လည်းကောင်း၊ ပရိညစာဓိ၊ ပဟာနပရိညာဉ်ဖြင့် ပိုင်းခြား၍ သွားခြင်းရှိ
 သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမရူပံ၊ နံရုပ်၏၊ ပရိယန္တံ၊ အဆုံးကို၊ အကာသိ၊ ပြုပြီ၊ ပ
 တ္တိပတ္တံ၊ ရောက်အပ်သော အရဟတ္တဖိုလ်သို့ရောက်ထသော၊ တံပုဂ္ဂလံ၊ ထို
 ပုဂ္ဂိုလ်ကို၊ ပရိဗ္ဗာဇကံ၊ ဤဆိုအပ်ခဲ့ပြီးသောကံသည်တို့ကိုနှင်ဖြိုသဖြင့်ပရိ
 ဗ္ဗာဇကဟူ၍၊ အာဟာ၊ ဆိုကုန်ပြီ၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 အာဟာ၊ ဟောတော်မူပြီ၊ အထေခေါ၊ ထိုအခါ၌၊ သဘိယော၊ သဘိယအမည်
 ရှိသော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်သည်၊ ထဂဝတော၊ မြတ်စွာဘုရား၏၊ ဘာသိ
 တံ၊ ဟောထော်မူအပ်သောတရားစကားကို၊ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်
 ၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်၍၊ အတ္တမနေော၊ ဝီတိပါမောဇ္ဇသောမနဿတို့
 ဖြင့်ထွေးသောစိတ်ရှိသည်၊ ပမုဒိတော၊ ဝမ်းမြောက်သည်၊ ဥဒဂ္ဂေါ၊ ကိုယ်စိတ်
 ဖြင့်ရှေးရှုအထက်သို့ ညွတ်သည်၊ ဝီတိသောမနဿဇာတော၊ ဖြစ်သောနှစ်
 သက်ဝမ်းမြောက်ခြင်းရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊
 ထ၍၊ ကေသံ၊ လက်ဝဲဘက်ပရံးထက်၌၊ ဥတ္တရာသင်္ဂံ၊ ကိုယ်ဝတ်ကို၊ က

ရိတွာ၊ တင်သည်ကိုပြု၍၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရား
သည်၊ အတ္တိ၊ ရှိ၏၊ တေန၊ ထိုအရပ်သို့၊ အဗ္ဗလိံ၊ လက်အုပ်ကို၊ ပဏာမေတွာ၊
ညွတ်စေ၍၊ ဘဂဝန္တိ၊ မြတ်စွာဘုရားကို၊ သဗ္ဗုခါ၊ မျက်မှော်၌၊ သုရပ္ပာဟိ၊
တင့်တယ်သော၊ ပတ်ကုန်သော၊ ဂါထာဟိ၊ ဂါထာတို့ဖြင့်၊ အဘိတ္တဟိ၊ ပြီး
ပွမ်း၏၊ ဘုရိပည၊ မြေကြီးကဲ့သို့ ပြန့်ပြောကြီးကျယ်သော ပညာရှိသောဘု
ရားရှင်၊ ယာနိစတိဏိ၊ အကြင်မိစ္ဆာအယူသုံးခုတို့ သည်လည်းကောင်း၊
ယာနိစသဋ္ဌိ၊ အကြင်မိစ္ဆာဝါဒ ခြောက်ပေယ်တို့ သည်လည်းကောင်း၊
သမဏပွဝါဒနိသိတာနိ၊ အညတိတ္တိယဖြစ်ကုန်သော ရဟန်းတို့၏ ငြင်းခုံ
ဆိုရာ ဆိုးကြောင်းလည်း ဖြစ်ကုန်သော ထိုရဟန်း တို့သည် မှီအပ်ကုန်
သည်လည်းဖြစ်၏၊ ပစ္စက္ခရ သညာနိသိတာနိ၊ ဣတ္ထိပုရိသဟူ၍ ကြားခြင်း
တည်းဟူသော ဝေါဟာရသုခိက်တို့၏ ဖောက်ပြန်သော အမှတ်၌ နှစ်
ပါးကိုမှီကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဩသရဏာနိစ၊ သက်
ရာက္ခရာဆိပ်ကို သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တာနိ၊ ထိုမိစ္ဆာဒိဋ္ဌိ
ခြောက်ဆဲ့ သုံးပါးတို့ကို၊ ဝိနေယျ၊ ဖျောက်၍၊ ဩစာတမဂါ၊ ဩစာ
တည်းဟူသော အခိုက် အတိုက်ကို လွန်တော်မူပြီ၊ ဘဂဝါ၊ ဘုရားရှင်၊
တွံ၊ အရှင်သည်၊ နက္ခဿ၊ ဝဋ်ဆင်းရဲ၏၊ အန္တဂူ၊ အဆုံးသို့ရောက်တော်
မူပြီသည်၊ အသိ၊ ဖြစ်ပြီ၊ ပါရဂူ၊ ကမ်းတထက်သို့ရောက်သည်၊ အသိ၊ ဖြစ်
ပြီ၊ တွံ၊ အရှင်ဘုရားသည်။ အရဟာ၊ အရဟမည်သည်၊ အသိ၊ ဖြစ်၏၊
သဗ္ဗာသဗ္ဗုဒ္ဓေါ၊ သဗ္ဗာသဗ္ဗုဒ္ဓမည်သည်၊ အသိ၊ ဖြစ်၏၊ ဝိတာသဝံ၊ ဝိတာသဝ
ဟူ၍၊ တံ၊ အရှင်ဘုရားကဲ့သို့သာလျှင်၊ မညော၊ အောက်မေ့ပါ၏၊ တွံ၊ အရှင်သည်၊
ဇုဘိမာ၊ သူတပါးတို့၏ထည်းအခိုက်ကိုဖျော်တတ်သောအရောင်ရှိ၏၊ မထိ
မာဠေယျဓမ္မကိုသိခြင်းငှါတွင်းနှိုင်းသောပညာရှိ၏၊ ပဟုတပညော၊ အဆုံးမ
ရှိသောပညာရှိ၏၊ နက္ခဿ၊ ဝဋ်ဆင်းရဲ၏၊ အန္တဂူ၊ အဆုံးကိုပြုတော်မူတတ်
သောအရှင်ဘုရား၊ တွံ၊ အရှင်ဘုရားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ အတာရေထိ၊ ယုံ
မှားခြင်းမှကူးမြောက်စေ၏၊ ဘဂဝါ၊ ဘုရားရှင်၊ တွံ၊ အရှင်ဘုရားသည်၊ မေ၊
အကျွန်ုပ်၏၊ ကင်္ခိတံ၊ ယုံမှားအပ်ပြီးသောနှစ်ဆယ်သော ပဉ္စကိုမှီသောအ
နက်ကို၊ ယံယေနကာရဏေန၊ အကြင်သို့သောအကြောင်းကြောင့်၊ မညာယိ၊
အောက်မေ့ထော်မူပေ၏၊ ဝံ၊ အကျွန်ုပ်ကို၊ ဝိစိကိစ္ဆာ၊ ယုံမှားခြင်းမှ၊ အထာ
ရယိ၊ ကူးမြောက်စေထော်မူပြီ၊ တေန၊ ထိုကြောင့်၊ ခုနိ၊ ဘုရားရှင်၊ တေ၊ အ
ရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏၊ ပတ္တိပတ္တံ၊ ရောက်အပ်သောတရားအထူး
သို့ရော်ပြီးထသော၊ အနိဿာနိ၊ ယုံမှားခြင်းတည်းဟူသော ငြောင့်တံသင်းယုံ

မှားခြင်းထည်းဟူသောအကုန်အဖွဲ့ထည်းမရှိထသော၊ ဗန္ဓုစ၊ အဆွေထည်း
 ဖြစ်ထသော၊ ဘဝဝါ၊ ထုရားရှင်၊ သောတံ၊ ထိုအရှင်ထုရားသည်၊ မောနပ
 ထေသုဉ္ဇာတိ၏အာရုံစိုက်ခြင်းကုန်သော ဥပယုဇ္ဈကိစ္စ၊ ရတော၊ မွေ့ထျော်
 တော်မူသည်၊ အသိ၊ ဖြစ်၏။ မေးအကျွန်ုပ်အား၊ ဝုရေ၊ ရှေး၌၊ ယာကင်္ခါ၊
 အကြင်ယုံမှားခြင်းသည်၊ အသိ၊ ဖြစ်၏၊ စက္ခုမာ၊ ငါးပါးသောစက္ခုရှိတော်
 မူသော ထုရားရှင်၊ တံ၊ အရှင်ထုရားသည်၊ မေးအကျွန်ုပ်၏၊ တံ၊ ထိုယုံမှား
 ခြင်းကို၊ ဗျာကသိ၊ ကြားတော်မူပေပြီ၊ မုနိ၊ ထုရားရှင်၊ တံ၊ ရှင်ပင်ထုရား
 သည်၊ အဒ္ဓါ၊ မချွတ်ထျှင်၊ သမ္ပုဒ္ဓေါ၊ သစ္စာလေးပါးတရားကို မိမိအလိုလိုထိ
 တော်မူသောထုရားသည်၊ အသိ၊ ဖြစ်တော်မူ၏၊ တဝ၊ အရှင်ထုရားအား၊ နိ
 ဝရဏာ၊ နိဝရဏတို့သည်၊ နုတ္တိ၊ မရှိကုန်၊ ဥပါယာသာစ၊ ပြင်းစွာပင်ပန်းခြင်း
 တို့သည်လည်း၊ နုတ္တိ၊ မရှိကုန်၊ တေသဗ္ဗေ၊ ထိုအထုံးစုံကုန်သောနိဝရဏဥပါ
 ယာသတို့ကို၊ တယာ၊ အရှင်ထုရားသည်၊ ဝိရတ္တာ၊ ဗျာက်ဆီးအပ်ကုန်ပြီ၊ ဝိနုဇ္ဈိ
 ကထာ၊ ကျူးပင်ကို၊ ဘွဲ့သို့ ကင်းသည်တို့ကို ပြုအပ်ကုန်ပြီ၊ တံ၊ အရှင်ထုရား
 သည်၊ လိတိ၊ တူတော၊ နိဝရဏအစရှိသည်မရှိသည်ဖြစ်၍၊ ချမ်းမြေ့သည်ဖြစ်
 ၍၊ ဗန္ဓုပုတ္တော၊ ဆုံးမအပ်သောအဖွဲ့ရှိသောအဖြစ်သို့ ရောက်တော်မူပြီ၊ ဝိတိမာ၊
 သမာဓိရှိတော်မူ၏။ သစ္စနိတ္တမော၊ ဝစီသစ္စာပရမတ္ထ သစ္စာဝိရိယရှိတော်မူ
 ၍။ နာဂ၊ ရဟန္တာ ဖြစ်တော်မူသော အရှင်ထုရား။ နာဂဿ၊ ဆင်
 ပြောင်နှင့်တူထသော၊ မဟာဝီရဿ၊ ကြီးမြတ်သောလုံ့လရှိထသော၊ ဘာ
 သတော၊ မကြောက်မရွံ့ တရားဟောတတ်ထသော၊ တဿတေ၊ ထိုအ
 ရှင်ထုရားအား၊ သဗ္ဗေဒေဝါ၊ ခပ်ထိမ်းကုန်သော အကာသဋ္ဌတုဗ္ဗဋ္ဌ နတ်တို့
 သည်၊ အနုမောဒန္တိ၊ ဝမ်းမြောက်ကုန်၏။ တဿတေ၊ ထိုအရှင်ထုရား၏၊ ဓမ္မ
 ဒေသနံ၊ တရားဟောခြင်းကို၊ အနုမောဒန္တိ၊ ဝမ်းမြောက်ကုန်၏။ ဥဘော၊ အာ
 ကာသဋ္ဌ တုဗ္ဗဋ္ဌအားဖြင့်နှစ်ပါးကုန်သော၊ နာမုဒလဗ္ဗတာ၊ နာရဒတောင်၌နေ
 ကုန်သော ပညာရှိကုန်သောနတ်တို့သည်၊ သန္တိ၊ ရှိကုန်၏။ ထေဝီ၊ ထိုနတ်
 သည်လည်း၊ အနုမောဒန္တိ၊ ဝမ်းမြောက်ကုန်၏။ ပုရိသဇညာ၊ ယောကျ်ား
 အာဇာနည်ဖြစ်တော်မူသော အရှင်ထုရား။ တေ၊ အရှင်ထုရားအား၊ နမော၊
 ရှိခိုးပါ၏။ ပုရိသုတ္တမ၊ ယောကျ်ားမြတ်ဖြစ်တော်မူသော အရှင်ထုရား။
 တေ၊ အရှင်ထုရားအား၊ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။
 သဒေဝကတ္ထိ၊ နတ်နှင့်တကွသော၊ ထောကတ္ထိ၊ ထောက၌၊ တေ၊ အရှင်ထုရား
 အား၊ ဝရိပုဂ္ဂလော၊ ဘက်ဆုံးသောပုဂ္ဂိုလ်သည်၊ နုတ္တိ၊ မရှိ၊ တုဝံ၊ အရှင်ထုရား
 သည်၊ ဗုဒ္ဓေါ၊ ဥပယုဇ္ဈကိစ္စသိတော်မူ၏။ တုဝံ၊ အရှင်ထုရားသည်၊ သတ္တာ

နတ်ထုတို့၏ဆရာဖြစ်တော်မူ၏။ ကုဝံ၊ အရှင်ထုရားသည်၊ မာရုတိတု၊ ငါး
ပါးမာရ်တို့ ကိုနှိပ်နှင်းထော်မူပြီ၊ မုနံ၊ ခုနိဖြစ်တော်မူသောထုရား၊ ကုဝံ၊ အ
ရှင်ထုရားသည်၊ အနုသယော၊ အနုသယတို့ကို၊ ဆေတွာ၊ မဂ်ဥာဏ်ဖြင့်ဖြတ်
ထော်မူပြီး၍၊ တိဗ္ဗေဗ္ဗာ၊ သံသရာမှ နိဗ္ဗာန်သို့ ကူးဖြော်ပြီးသည်ဖြစ်၍၊ ဣဝံပဇံ၊
ဤ သတ္တဝါကို၊ တာရေထိ၊ ကယ်ထင်တော်မူတတ်ပေ၏။ တော၊ အရှင်ထု
ရားသည်၊ ဥပဓိ၊ လေးပါးသော ဥပဓိကို၊ သမဏိက္ကန္တာ၊ ကောင်းစွာလွန်အပ်ပြီ
တော၊ အရှင်ထုရားသည်၊ အာသဝါ၊ အာသဝေါတို့ကို၊ ပဒါလိတာ၊ ချိုးဖျက်
အပ်ကုန်ပြီ၊ တံ၊ အရှင်ထုရားသည်၊ သိဟော၊ ခြင်္သေ့ကဲ့သို့ မကြောင့်မရွံ့နဲ့ရဲဝံ
သည်၊ အထိ၊ ဖြစ်၏။ အနုပါဒါနော၊ တရံကရသော အာရုံ၌ စွဲလမ်းခြင်းမရှိ၊ ပ
ဟိနာသဘောရော၊ ပယ်အပ်ပြီးသော ကြောင့်ခြင်းထိတ်လန့်ခြင်းရှိ၏။ ဝဂ္ဂ၊
အလွန်အဆင်းထွသော၊ ဝုဏ္ဏရိကံ၊ ကြာသည်၊ တောယေန၊ ရေနှင့်၊ သဒ္ဓိံ၊
တက္က၊ နုဥပလိမ္ပတိယထာ၊ မလိမ်းကျံသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ တံ၊ အရှင်
ထုရားသည်၊ ဝုညစ၊ ထောက်ကုသိုလ်၌လည်းကောင်း၊ ပါပစ၊ အကုသိုလ်
၌လည်းကောင်း၊ ဥဘယော၊ နှစ်ပါးဝံ၌၊ နုဥပလိမ္ပတိ၊ မလိမ်းမကပ်၊ ဝီရ၊ လုံ့
လကြီးသောထုရားရှင်၊ ပါဒေ၊ ခြေတော်တို့ကို၊ ပသေရေဟိ၊ ဆန့်တော်မူ
သော၊ သဘိယော၊ သဘိယသည်၊ သတ္တုနော၊ လူနတ်တို့ကို ဆုံးမတော်
မူတတ်သော အရှင်ထုရားအား၊ ဝန္တကိ၊ ရှိခိုးပါ၏။ အထခေါ၊ ထိုအခါ၌၊ သတိ
ယော၊ သတိယအမည်ရှိသော၊ ပရိဗ္ဗာဇကော၊ ပရိပိုစ်သည်၊ ဘဂဝတော၊
မြတ်စွာထုရား၏၊ ပါဒေသု၊ ခြေတို့၌၊ သိရသာ၊ ဦးဖြင့်၊ နိပတိတွာ၊ ဝပ်၍၊
ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ တေဝံစနံ၊ ဤကားကို၊ အဝေါစ၊ လျှောက်၏။
ကိံ အဝေါစ၊ အသယ်သို့ လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ အဘိက္က
န္တံ၊ အလွန်နှစ်သက်သွယ်ရှိစွာ၊ (လ)၊ ဘန္တေ၊ မြတ်စွာထုရား၊ အဟံ၊ အကျွန်ုပ်
သည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သန္တိကော၊ အထံ၌၊ ပဗ္ဗန္တံ၊ ရှင်အဖြစ်
ကို၊ ထဘေယျံ၊ ရလိုပါ၏။ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို၊ ထဘေယျံ၊ ရလိုပါ၏။
ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏။ သဘိယ၊ သဘိယ၊ ခေါ၊ စင်စစ်၊ အည
တိတ္ထိသုဗ္ဗေ၊ သာသနာတော်မှတစ်ပါးသော အယုဂ္ဂိသောတိတ္ထိတောင်၌နေ
ဘူးသော၊ ယော၊ အကြင်သူသည်၊ ဣမတ္ထိံ၊ ဓမ္မဝိနယော၊ ဤထုရားသာသနာ
ထော်၌၊ ပဗ္ဗန္တံ၊ ရှင်အဖြစ်ကို၊ အာကင်္ခတိ၊ အလိုရှိအံ့၊ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို၊
အာကင်္ခတိ၊ အလိုရှိအံ့၊ သော၊ ထိုသူသည်၊ စတ္တာရောမာသေ၊ လေးထပ်တို့ပတ်
လုံး၊ ပရိဝသတိ၊ ပရိဝတ်နေရ၏။ စတုန္ဒံ၊ မာသာနံ၊ လေးထပ်တို့၏၊ အဓ္မယေန၊
လွန်သောအခါ၌၊ အာရဗ္ဗမိတ္တာ၊ နှစ်သက်သော စိတ်ရှိကုန်သော၊ ဘိက္ခု။



ရဟန်းတို့သည်။ ထိုအညတိတ္ထိယဖြစ်ဘူးသောသူကို။ ဘိက္ခုဘာဝါယ။
 သာသနာ၌ ရဟန်းဖြစ်စေခြင်း၏ အကျိုးငှါ။ ပဗ္ဗာဇေန္တိ။ သာမဏေပြုစေ
 ကုန်၏။ ဥပသမ္မာဒေန္တိ။ ပဉ္စင်းခံစေကုန်၏။ အဝိစ၊ စင်စစ်မှုကား။ မေမယော။
 ငါထုရားသည်။ ဧတ္ထ။ ဤအညတိတ္ထိယဖြစ်ဘူးသောသူတို့၏ပရိဝတ်နေရာ၌။
 ပုဂ္ဂလဝေမတ္တတာ။ ပုဂ္ဂိုလ်ထူး၏အဖြစ်ကို။ ဝိဒိဏော။ သိတော်မူအပ်၏။ ဣတိ။
 ဤသို့။ အပေါစ၊ မိန့်တော်မူ၏။ ဘန္တေ။ မြတ်စွာဘုရား။ အညတိတ္ထိယပုဗ္ဗာ။
 သာသနာတော်မှတစ်ပါးသောတိတ္ထိဘောင်၌နေဘူးသောသူသည်။ ဣမတ္ထိံ ဓမ္မ
 ဝိနယော။ ဤဘုရားသာသနာတော်၌။ ပဗ္ဗန္တံ။ ရှင်အဖြစ်ကို။ အာကင်္ခိန္တာ။ အလို
 ရှိကုန်သည်ဖြစ်၍။ ဥပသမ္မာဒံ။ ပဉ္စင်းအဖြစ်ကို။ အာကင်္ခိန္တာ။ အလိုရှိကုန်သည်
 ဖြစ်၍။ စတ္တာဇရာမာဝေ။ လေးလတို့ပတ်လုံး။ ပရိဝသန္တိ။ ပရိဝတ်နေကုန်၏။
 စတုန္ဒီမာသာနံ။ လေးထတို့၏။ အတ္တယေန။ လွန်သောအခါ၌။ အာရဒ္ဓမိတ္တာ။ နှစ်
 သက်သောဝိတ်ရှိကုန်သည်ဖြစ်၍။ ဘိက္ခု။ ရဟန်းတို့သည်။ ဘိက္ခုဘာဝါယ။
 ရဟန်းဖြစ်စေခြင်းငှါ။ သစ္စေပဗ္ဗာဇေန္တိ။ အကယ်၍ရှင်ပြုကုန်အံ့။ သစ္စေဥပ
 သမ္မာဒေန္တိ။ အကယ်၍ပဉ္စင်းခံကုန်အံ့အဟံ။ အကျွန်ုပ်သည်။ စတ္တာရိဝဿာ
 နိ။ လေးနှစ်တို့ပတ်လုံး။ ပရိဝသိဿာမိ။ ပရိဝတ်နေပါအံ့။ စတုန္ဒီဝဿာနံ။
 လေးနှစ်တို့၏။ အတ္တယေန။ လွန်သောအခါ၌။ အာရဒ္ဓမိတ္တာ။ နှစ်သက်သောဝိတ်
 ရှိကုန်သည်ဖြစ်၍။ ဘိက္ခု။ ရဟန်းတို့သည်။ ဘိက္ခုဘာဝါယ။ ရဟန်းဖြစ်စေ
 ခြင်းငှါ။ ပဗ္ဗာဇေန္တိ။ ရှင်ပြုကုန်သော။ ဥပသမ္မာဒေန္တိ။ ပဉ္စင်းခံကုန်သော။
 ဣတိ။ ဤသို့။ အပေါစ။ ရွှောက်၏။ သဘိယော။ သဘိယအမည်ရှိသော။
 ပရိဗ္ဗာဇကော။ ပရိပိုဒ်သည်။ ဘဂဝတော။ မြတ်စွာဘုရား၏။ သန္တိကော။
 အထံ၌။ ပဗ္ဗန္တံ။ ရှင်အဖြစ်ကို။ အထတ္ထခေါ။ ရသည်သာတည်း။ ဥပသမ္မာဒံ။
 ပဉ္စင်းအဖြစ်ကို။ အထတ္ထခေါ။ ရသည်သာတည်း။ ခေါပန။ စင်စစ်။ အာယ
 သ္မာသဘိယော။ အရှင်သဘိယသည်။ အရဟတံ။ ရဟန္တာတို့တွင်။ အည
 တရော။ ထယောဂ်သည်။ အဟောထိ။ ဖြစ်ပြီး။ ဣတိ။ ဤသို့။ သုတံ။ ကြားလိုက်
 ရ၏။ သဘိယသုတ္တံ။ သဘိယသုတ်တည်း။ ။

ဘန္တေ။ အရှင်ဘုရားကဿပ။ ဣဒံ။ ဤသေလသုတ်ကို။ မေမယော။
 အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော။ မြတ်စွာဘုရား၏။ သန္တိကော။ အထံ
 တော်မှ။ ဧဝံ။ ဤသို့။ သုတံ။ ကြားလိုက်ရ၏။ ဣသုတံ။ အဘယ်သို့ကြားလိုက်
 ရသနည်း။ ဧကံ။ တပါးသော။ သမယံ။ အခါ၌။ ဘဂဝါ။ မြတ်စွာဘုရားသည်။
 အင်္ဂုတ္တရာပေသု။ မဟိမည်သောဂင်္ဂါဖြစ်ကြီး၏မြောက်ဘက် ရေ၏အနီးဖြစ်
 သောဂင်္ဂါဇနုဝုဒ္ဓိတို့၌။ မဟာတာ။ များစွာသော။ ဘိက္ခုသံဃောန။ ရဟန်းအ

ပေါင်းနှင့်၊ အစုတေဋ္ဌသေဟိဘိက္ခုသတေဟိ၊ တထေဝင်နှစ်ရာဝါးကျိပ်ကုန်
 သောရဟန်းတို့နှင့်၊ သဒ္ဓိံ၊ တက္က၊ စာရိကံ၊ ဒေသစာရိကံ၊ စရမာနော၊ တုညံ
 ထည်သည်ရှိသော်၊ ယေန၊ အကြင်အဝေဋ္ဌိ၊ အာပဏံနာမ၊ အာပဏမည်သော၊
 အဂ္ဂိတ္တရာပါနံ၊ ဂင်္ဂါမြစ်၏မြောက်ဘက်ဖြစ်သော အင်္ဂါဒနုပုန်တို့၏၊ နိဂမော၊
 နိဂုံးသည်၊ အတ္ထိ ဂှိ၏၊ တံနိဂဓံ ထိုနိဂုံးသို့၊ အဝေသရိ၊ ရောက်တော်မူ၏၊ ကေ
 ဏိယော၊ ကေလိယ အမည်ရှိသော၊ ဇမ္ဗိဒယော၊ ရသေ့သည်၊ ဘော၊ အိုအချင်း
 တို့၊ သက္ခုပုတ္တော၊ သာဓကီဝင်မင်းသားဖြစ်သော၊ သက္ခုကုလော၊ သာဓကီ
 ဝင်မင်းမျိုးမှ၊ ပဗ္ဗဇိတော၊ ရဟန်းပြုသော၊ သမဏောဂေါတမော၊ ရဟန်း
 ဂေါတမသည်၊ အဂ္ဂိတ္တရာပေသု၊ ဂင်္ဂါမြစ်၏မြောက်ဘက်ဖြစ်ကုန်သော အင်္ဂါ
 ဒနုပုန်တို့၌၊ မဟာတာ၊ များစွာသော၊ သိက္ခာသံစောန၊ ရဟန်းအပေါင်းနှင့်၊ အစု
 တေဋ္ဌသေဟိဘိက္ခုသတေဟိ၊ တထေဝင်နှစ်ရာဝါးကျိပ်ကုန်သော ရဟန်း
 တို့နှင့်၊ သဒ္ဓိံ၊ တက္က၊ စာရိကံ၊ ဒေသစာရိကံ၊ စရမာနော၊ တုညံထည်သည်
 ရှိသော်၊ အာပဏံ၊ အာပဏမည်သော နိဂုံးသို့၊ အနုပ္ပတ္တော၊ အစဉ်ရောက်
 သတတ်၊ တံခေါယနာဝန္တဂေါတမံ၊ ထိုအရှင်ဂေါတမ၏၊ ဝေံ၊ ဤသို့၊
 ကဿော၊ ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စောသော အသံသည်။
 အတ္တုဂ္ဂတော၊ ပြန်၍ တက်၏၊ ကိံ အတ္တုဂ္ဂတော၊ အတတ်သို့ ပြန်၍ တက်
 သနည်း၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိဇ္ဇမိနာစကာရဏေန၊
 ဤသို့ကိလေသာထည်းဟူသော ရန်အပေါင်းမှ လွန်စွာငေးတော်မူသော
 ကြောင့်ထည်း၊ အရဟံ၊ အရဟမည်တော်မူ၏၊ ဣတိပိဇ္ဇမိနာစကာရဏေန၊
 ဤသို့သော အကြောင်းကြောင့်ထည်း၊ သဗ္ဗသဗ္ဗုဒ္ဓေါ၊ သဗ္ဗသဗ္ဗုဒ္ဓမည်တော်
 မူ၏၊ ဝိဇ္ဇာစဏသမ္ပန္နော၊ ဝိဇ္ဇာစဏသမ္ပန္န မည်တော်မူ၏။ သုဂတော၊
 သုဂတမည်တော်မူ၏၊ သောကဝိဒ္ဓ၊ သောကဝိဒ္ဓမည်တော်မူ၏၊ အနုတ္တရာ
 ပုရိသဓမ္မသာရထိ၊ အနုတ္တရာပုရိသဓမ္မသာရထိ မည်တော်မူ၏၊ သတ္ထာ
 ဒေဝမနုဿ ဝနံ၊ သတ္ထာဒေဝမနုဿ ဝနံ မည်တော်မူ၏၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်
 မူ၏၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဣတိ၊ ဤသို့၊ အတ္တုဂ္ဂတော၊ ပြန်၍
 တက်၏၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ သဒ္ဓေဝကံ၊ နတ်ပြည်ငါးထပ်
 နှင့်တက္ကသော၊ သမာဓကံ၊ ဝသဝတ္ထိမဂေမင်းပြည်နှင့်တက္ကသော၊ သ ဗြဟ္မ
 ကံ၊ ဗြဟ္မာ့ပြည်နှင့်တက္ကသော၊ ဣမံသောကံ၊ ဤသြကာသသောကကိုထည်း၊
 ကောင်း၊ သဿမဏဗြာဟ္မဏံ၊ သာသနာတော်၏ ဆန့်ကျင်ဘက်ရဟန်း
 ပုတ္တော၊ နှင့်တက္ကသော၊ သဒ္ဓေဝမနုဿံ၊ သဗ္ဗုတိနတ် ထည်းဟူသောမင်း
 ကြွင်းသောလူနှင့် တက္ကသော၊ ပဇံ၊ သတ္ထသောကကိုထည်းကောင်း၊ သဟံ၊

☞

ကိုယ်တိုင်၊ အဘိညာ၊ ထူးသောဥ၊ ဝတ်ဖြင့်သိ၍၊ သတ္တိက၊ တွာ၊ မျက်မှောက်
 ပြု၍၊ ပဓာနဓာတ်၊ သိစေထော်မူ၏၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်။
 အာဒိကာဏှာဏံ၊ အစဉ်ကောင်းခြင်းရှိသော၊ မဇ္ဈေကဏှာဏံ၊ အလတ်စဉ်
 ကောင်းခြင်းရှိသော၊ ပရိယောဿာန ကဏှာဏံ၊ အဆုံးစွဲ ကောင်းခြင်းရှိ
 သော၊ ဘာတ္ထံ၊ အနက်နှင့်ပြည့်စုံသော၊ ဓမ္မံ၊ တရားကို၊ ဓာယေတိ၊ ဟော
 ကော်မူ၏၊ ကောဝလပရိပုဏ္ဏံ၊ အဆုံးစုံပြည့်စုံသော၊ ပရိသုန္ဒံ၊ စင်ကြယ်သော၊
 ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ပကာသေတိ၊ ပြတော်မူ၏၊ တထာရူပံ၊ ထို
 ထိုသဘောရှိကုန်သော၊ အရဟတံ၊ ရဟန္တာတို့အား။ ဒဿနံ၊ ဖူးမြင်ရခြင်း
 သည်၊ သာရုခေါပန၊ ကောင်းသောသဘောရှိ သည်သာလျှင်၊ ဟောတိ၊ ဖြစ်၏၊
 ဣတိ၊ ဤသို့၊ အသေသဝိခေါ၊ ကြားသည်သာလျှင်တည်း၊ အထခေါ၊ ထိုအခါ
 စွဲ၊ ကေဏိယော၊ ကေဏိယ အမည်ရှိသော၊ ဇရိုဇော၊ ရသေ့သည်၊ ယေန၊ အ
 ကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုထု
 ရားရှိတော်မူရာအရပ်သို့၊ ဥပ သင်္ကံ၊ ကပ်စေ၏၊ ဥပသင်္ကံမိတွာ၊ ကပ်လေ
 ပြီး၍၊ ဘဂဝတာ၊ မြတ်စွာထုရားနှင့်၊ သဒ္ဓိံ၊ တကွ၊ သဗ္ဗောမိ၊ ဝမ်းမြောက်ဝမ်း
 သာပြောဟော၏၊ သဗ္ဗောဒနိယံ၊ ဝမ်းမြောက်ပမ်းသာ ပြောဟောအပ်သော
 သာရုဏိယံ၊ အသက်ထက်ဆုံး အောက်ငှေ့အပ်သော၊ ကထံ၊ စကားကို၊
 ဝိတိသာရေတွာ၊ ပြီးဆုံးစေပြီး၍၊ ဧကမန္တံ၊ သင့်ထင်ထောက်ပတ်သောအရပ်
 ၌၊ နိဝိဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်ထင်ထောက်ပတ်သောအရပ်၌၊ နိဝိဒ္ဓံခေါ၊
 ထိုင်နေသော၊ ကေဏိယံ၊ ကေဏိယ အမည်ရှိသော၊ ဇရိုဇံ၊ ရသေ့ကို၊ ဘဂ
 ဝါ၊ မြတ်စွာထုရားသည်၊ ဓမ္မိယာကထာယ၊ တရားစကားဖြင့်၊ သန္ဓေသေသိ၊
 ကောင်းစွာပြတော်မူ၏၊ သမာဒပေသိ၊ ဆော်တည်စေတော်မူ၏၊ သရုတ္တေ
 ဇေသိ၊ ကောင်းစွာထက်စေတော်မူ၏၊ သမ္ပဟံသေသိ၊ ကောင်းစွာအပြား
 အားဖြင့် ရှင်စေတော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ ကေဏိယော၊ ကေဏိယ အ
 မည်ရှိသော၊ ဇရိုဇော၊ ရသေ့သည်၊ ဘဂဝတာ၊ မြတ်စွာထုရားသည်၊ ဓမ္မိ
 ယာကထာယ၊ တရားစကားဖြင့်၊ သန္ဓေသိတော၊ ကောင်းစွာပြအပ်ပြီးသော်၊
 သမာဒပိတော၊ ဆောက်တည်စေအပ်ပြီးသည်ရှိသော်၊ သရုတ္တောဇိတော၊
 ကောင်းစွာထက်စေအပ်ပြီးသော်၊ သံပဟံသိတော၊ ကောင်းစွာရှင်စေအပ်
 ပြီးသော်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
 လျှောက်၏၊ ကိံ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘဝံဂေါတမော၊ အ
 ရှင်ဂေါတမသည်၊ ဘိက္ခု၊ သံစောန၊ ရဟန်းအပေါင်းနှင့်၊ သဒ္ဓိံ၊ တကွ၊ သွာတ
 နာယ၊ နက်ဖြန်ကောင်းမှုအလို၊ ဌ၊ မေးအကုန်၌၊ ဘတ္ထံ၊ ဆွမ်းကို၊ အပိဝါ

သေတု၊ သည်းခံတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ ဧဝံ၊ ဤသို့
 ဝုတ္တေ၊ ဝျှောက်အပ်သည်ရှိသော်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကေဏိယံ၊
 ကေဏိယအမည်ရှိသော၊ ဇဗ္ဗိယံ၊ ရသေ့ကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါ
 စ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ကေဏိယ၊
 ကေဏိယ၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်၊ မဟာခေါ၊ များသည်သာ
 သာတည်း၊ အစုတေဋ္ဌသာနိဘိက္ခုသတာနိ၊ တထောင်နှစ်ရာ ငါးကျိပ်တို့သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ တုပ္ပ၊ သင်သည်လည်း၊ ဗြာဟ္မဏေသု၊ ပုဏ္ဏားတို့၌၊ အ
 ဘိပ္ပသန္ဓော၊ အလွန်ကြည်ညို၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဓုတိ
 ယဗ္ဗိ၊ နှစ်ကြိမ်မြောက်လည်း၊ ကေဏိယော၊ ကေဏိယအမည်ရှိသော၊ ဇဗ္ဗိ
 ထော၊ ရသေ့သည်၊ ဘဂဝန္တိ၊ မြတ်စွာဘုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အ
 ဝေါစ၊ ဝျှောက်၏၊ ကိံ အဝေါစ၊ အဘယ်သို့ဝျှောက်သနည်း၊ ဘောဂေါတ
 မ၊ အရှင်ဂေါတမ၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်၊ မဟာ၊ များသည်
 ဖြစ်စေ၊ အစုတေဋ္ဌသာနိဘိက္ခုသတာနိ၊ တထောင်နှစ်ရာ ငါးကျိပ်တို့သည်၊
 ကိပ္ပာပိဟောန္တိ၊ အကယ်၍ဖြစ်စေကုန်၊ အဟပ္ပ၊ အကျွန်ုပ်သည်လည်း၊ ဗြာ
 ဟ္မဏေသု၊ ပုဏ္ဏားတို့၌၊ အဘိပ္ပသန္ဓော၊ အလွန်ကြည်ညို၏၊ ဘဝံဂေါတမော၊
 အရှင်ဂေါတမသည်၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းနှင့်၊ သဗ္ဗိ၊ တကွ၊ သွာ
 ထနာယ၊ နက်ဖြန်ကောင်းမှုအလို၌၊ မေ၊ အကျွန်ုပ်၏၊ ဘတ္တံ၊ ဆွမ်းကို၊ အဓိ
 ဝါသေတု၊ သည်းခံတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ ဓုတိ
 ယဗ္ဗိခေါ၊ နှစ်ကြိမ်မြောက်လည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကေဏိယံ၊
 ကေဏိယအမည်ရှိသော၊ ဇဗ္ဗိယံ၊ ရသေ့ကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါ
 စ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ကေဏိယ၊
 ကေဏိယ၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်၊ မဟာခေါ၊ များသည်
 သာတည်း၊ အစုတေဋ္ဌသာနိဘိက္ခုသတာနိ၊ တထောင်နှစ်ရာ ငါးကျိပ်တို့
 သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တုပ္ပ၊ သင်သည်လည်း၊ ဗြာဟ္မဏေသု၊ ပုဏ္ဏား
 တို့၌၊ အဘိပ္ပသန္ဓော၊ အလွန်ကြည်ညို၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏
 ဟတိယဗ္ဗိခေါ၊ သုံးကြိမ်မြောက်လည်း၊ ကေဏိယော၊ ကေဏိယအမည်ရှိ
 သော၊ ဇဗ္ဗိထော၊ ရသေ့သည်၊ ဘဂဝန္တိ၊ မြတ်စွာဘုရားကို၊ ဧတံဝစနံ၊ ဤစ
 ကားကို၊ အဝေါစ၊ ဝျှောက်၏၊ ကိံ အဝေါစ၊ အဘယ်သို့ဝျှောက်သနည်း၊
 ဘောဂေါတမ၊ အရှင်ဂေါတမ၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်၊ မ
 ဟာ၊ များသည်ဖြစ်စေ၊ အစုတေဋ္ဌသာနိဘိက္ခုသတာနိ၊ တထောင်နှစ်ရာ
 ငါးကျိပ်တို့သည်၊ ကိပ္ပာပိဟောန္တိ၊ အကယ်၍ဖြစ်စေကုန်၊ အဟပ္ပ၊ အကျွန်ုပ်

သည့်သည့်၊ ဖြောဟ္မဏောသုပုဏ္ဏားတို့၌၊ အတိပုသန္နော၊ အလွန်ကြည်ညို၏၊
 တစ်ဂေါတမော၊ အရှင်ဂေါတမသည်၊ ဘိက္ခုသံဃောန၊ ရဟန်းအပေါင်း၌၊
 သဒ္ဓိ၊ တက္က၊ သွာတနာယ၊ နက်ဖြန်ကောင်းမှုအလို၌၊ မေ၊ အကျွန်ုပ်၏၊ တ
 တွံ၊ ဆွမ်းကို၊ အဓိဝါသေတု၊ သည်းခံထေရ်မူလော၊ ဣတိ၊ ဤသို့၊ အဝေါစ၊
 သျှောက်၏၊ တဂဝါ၊ မြတ်စွာသည်၊ တုဏ္ဍိဘာဝေန၊ ဆိတ်ဆိတ်နေသဖြင့်၊
 အဓိဝါသေထိ၊ သည်းခံထေရ်မူလိ၊ အထခေါ၊ ထိုအခါ၌၊ ကေဏိယော၊ ကေ
 ဏိယအမည်ရှိသော၊ ဇမ္ဗိယော၊ ရသေ့သည်၊ တဂဝဏော၊ မြတ်စွာဘုရား၏၊
 အဓိဝါသနံ၊ သည်းခံထေရ်မူလံ၊ သည့်ကို၊ ဝိဒိတွာ၊ သိ၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာ
 ယ၊ ထ၍၊ ယေန၊ အကြင်အရပ်၌၊ သကော၊ မိမိနေရာဖြစ်သော၊ အဿမော၊
 သင်္ခမ်းသည်၊ အတ္တိ၊ ရှိ၏၊ တေန၊ ထိုသင်္ခမ်းရှိရာအရပ်သို့၊ ဥပသကံမိ၊ ကပ်
 လေ၏၊ ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ မိတ္တာမစ္စေ၊ အဆွေခင်ပွန်းချစ်ကျွမ်း
 ဝင်ကုန်သော၊ ဥာတိသာလောဟိတာ၊ မိဆွေဘမျိုးဖြစ်သောသူတို့ကို၊ အာ
 မန္တေထိ၊ မိန့်ဆို၏၊ ကိံ အာမန္တေထိ၊ အဘယ်သို့မိန့်ဆိုသနည်း၊ တဂန္တော၊
 အရှင်ဖြစ်ကုန်သော၊ မိတ္တာမစ္စေ၊ အဆွေခင်ပွန်းချစ်ကျွမ်းဝင်ကုန်သော၊ ဥာ
 တိသာလောဟိတာ၊ မိဆွေဘမျိုးဖြစ်သောသူတို့သည်၊ ယေနကာရဏေန၊
 အကြင်အကြောင်းကြောင့်၊ မေ၊ ဝါ၏၊ ဝစနံ၊ စကားကို၊ သုဏန္တု၊ နာကုန်
 ဏော၊ မေမယာ၊ ဝါ သည်၊ သမထောဂေါထမော၊ ရဟန်းဂေါတမကို၊ ဘိက္ခု
 သံဃောန၊ ရဟန်းအပေါင်း၌၊ သဒ္ဓိ၊ တက္က၊ သွာတနာယ၊ နက်ဖြန်ကောင်းမှု
 အလို၌၊ တက္က၊ ဆွမ်းကို၊ နမန္တိတော၊ ဝိတံနံ၊ ပြီး၊ ထေနကာရဏေန၊ ထိုအ
 ကြောင်းကြောင့်၊ မေ၊ ဝါ၏၊ ကာယဝေယျာဝတိကံ၊ ကိုယ်ဖြင့်ပြုအပ်သောအ
 မှုကြီးငယ်ကို၊ ကရေယျာထ၊ ပြုကြပါကုန်လော့၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊
 မိန့်ဆို၏၊ ဘော၊ အရှင်ကေဏိယ၊ ဧဝံသာရ၊ ကောင်းပြီ၊ ဣတိခေါ၊ ဤသို့
 ထွင်၊ ကေဏိယသာ၊ ကေဏိယ အမည်ရှိသော၊ ဇမ္ဗိယော၊ ရသေ့၏၊ မိတ္တာ
 မစ္စေ၊ အဆွေခင်ပွန်းချစ်ကျွမ်းဝင်ကုန်သော၊ ဥာတိသာလောဟိတာ၊ မိဆွေ
 ဘမျိုးဖြစ်ကုန်သောသူတို့သည်၊ ကေဏိယဿ၊ ကေဏိယအမည်ရှိသော၊
 ဇမ္ဗိယော၊ ရသေ့၏၊ ဝစနံ၊ စကားကို၊ ပမိသုဂ္ဂဟိတွာ၊ ဝန်ခံ၍၊ အပ္ပေကစ္စေ၊
 အချိုကုန်သောသူတို့သည်၊ ဥဒ္ဓနာနိ၊ ခံထောက်တို့ကို၊ ခဏန္တိ၊ တူးကြကုန်၏၊
 အပ္ပေကစ္စေ၊ အချိုကုန်သောသူတို့သည်၊ ကဋ္ဌာနိ၊ ထင်းတို့ကို၊ ဖာယေန္တိ၊ ခွဲ
 ကုန်၏၊ အပ္ပေကစ္စေ၊ အချိုကုန်သောသူတို့သည်၊ ဘာဇနာနိ၊ ခွက်တို့ကို၊ ဝေ
 ဝန္တိ၊ ကမ်းကုန်၏၊ အပ္ပေကစ္စေ၊ အချိုကုန်သောသူတို့သည်၊ ဥဒကဏိကံ၊
 ရေအိုးစသည်ကြီးကို၊ ပဋ္ဌာပေန္တိ၊ ထည်ထားကြကုန်၏၊ အပ္ပေကစ္စေ၊ အချို



ကုန်သောသူတို့သည်၊ အာသနာနိ၊ နေရာတို့ကို၊ ပညာပေန္တိ၊ ခင်းကြကုန်၏၊
ကောဏိယော၊ ကောဏိယအမည်ရှိသော၊ ဇမ္ဗိဇောပန၊ ရသေ့သည်ကား၊
သာမညေဝ၊ ကိုယ်တိုင်သည်သာလျှင်၊ မဏ္ဍလမာဠံ၊ ဝုရိုးဖြင့်ရိုးသောတန်
ဆောင်းဝန်းကို၊ ပရိယာဒေတိ၊ ဖိရင်၏၊ တေနခေါပနသမယေန၊ ထိုအခါ၌၊
သေဇော၊ သေလအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ အာပဏော၊ အာ
ပဏနိဂုံး၌၊ ပရိဝတတိ၊ နေ၏၊ သော၊ ထိုသေထပုဂ္ဂိုလ်သည်၊ သနိစာဏ္ဍ၊ ကေ
ဇူဘာနံ၊ နိစာဏ္ဍကျမ်းကေဇူဘာကျမ်းနှင့်တကွဖြစ်ကုန်ထသော၊ သက္ကဋ
ပ္ပဘေဒါနံ၊ အက္ခရပဘေဒကျမ်းနှင့်တကွ ဖြစ်ကုန်ထသော၊ ဣတိဟာသပဉ္စ
မာနံ၊ ဣတိဟာသလျှင်ငါးခုမြောက်ရှိကုန်ထသော၊ တိဏ္ဍိဗေဒါနံ၊ သုံးပုံသော
ဗေဒင်ကျမ်းတို့၏၊ ပါရဂူ၊ အပြီးအဆုံးသို့ရောက်၏၊ ပါဒကော၊ ပုန်ကိုသင်
ရွတ်တတ်၏၊ ဝေယျာကရဏော၊ ပုန်မှကြွင်းသောဗျာကရုဏ်းကိုထည်းသင်
ရွတ်တတ်၏၊ ဝေကာယတမဟာပုရိသ ထက္ခဏောသု၊ ဝေကာယတ
ကျမ်းမဟာပုရိသ ထက္ခဏာပျမ်းတို့၌၊ အနဝယော၊ အကုန်အစင်တတ်
သည်ဖြစ်၍ မယုတ်၊ တိဏိစမာဏဝကသတာနိ၊ သုံးရာသော တပည့်
လုသင်တို့ကိုထည်း၊ မန္တေ၊ ဗေဒင်တို့ကို၊ ဝါဂေတိ၊ ပြုချ၏၊ တေနခေါပန
သမယေန၊ ထိုအခါ၌၊ ကောဏိယော၊ ကောဏိယအမည်ရှိသော၊ ဇမ္ဗိဇော၊
ရသေ့သည်၊ သေဇော၊ သေလအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်၌၊ အတိပ္ပ
သန္ဓော၊ အလွန်ကြည်ညိုသည်၊ ဟောတိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊
သေဇော၊ သေလအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ တိဟိမာ
ဏဝကသထေဟိ၊ သုံးရာသောတပည့်လုသင်တို့သည်၊ ပရိဝတော၊ ခြံရံ
အပ်သည်ဖြစ်၍၊ ဇမ္ဗိဇာရံ၊ မြင်းခေါင်းကို ဆန့်ခြင်းငှါ မရှည်သော
သွားခြင်းကို၊ အနုစကီမမာနေ၊ သွားသည်ဖြစ်၍၊ အနုစိစရမာနေ၊ ထို
မှဤမှ ထည့်ပတ်သည်ဖြစ်၍၊ ယေန၊ အကြင်အရပ်၌၊ ကောဏိယသ၊
ကောဏိယအမည်ရှိသော၊ ဇမ္ဗိဇဿ၊ ရသေ့၏၊ အဿမော၊ သင်္ခင်းသည်၊
အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကီမိ၊ ကပ်လေ၏၊ သေဇော၊ သေလ
အမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ ကောဏိယသ၊ ကောဏိယအ
မည်ရှိသော၊ ဇမ္ဗိဇဿ၊ ရသေ့၏၊ အသ၊ မေ၊ သင်္ခင်း၌၊ အပ္ပေကဓ္မေ၊ အချို့
ကုန်သောသူတို့သည်၊ ဥဒ္ဓနာနိ၊ ခုံထောက်တို့ကို၊ ခဏန္တေ၊ တူးသည်တို့ကို
ထည်းကောင်း၊ (ပ)အပ္ပေကဓ္မေ၊ အချို့ကုန်သောသူတို့သည်၊ အာသနာနိ၊ နေ
ရာတို့ကို၊ ပညာပေန္တေ၊ ခင်းသည်တို့ကိုထည်းကောင်း၊ ကောဏိယံ၊ ကောဏိ
ယအမည်ရှိသော၊ ဇမ္ဗိဇပန၊ ရသေ့ကိုကား၊ သာမညေဝ၊ ကိုယ်တိုင်သာ

သျှင်၊ မဏ္ဍုလမာဠိ၊ ဝုဆိုးဖြင့်ရိုးသော တန်ဆောင်းဝန်းကို၊ ပဋိယာဇေန္တံ၊ ဗိ
 ရင်သည်ကို၊ အန္ဓုသာခေါ၊ မြင်သည် သာဗျှင်တည်း၊ ဗိသ္ဗာန၊ မြင်သော
 ကြောင့်၊ ကေဏိယံ၊ ကေဏိယအမည်ရှိသော၊ ဇဗ္ဗိယံ၊ ရသေ့ကို၊ ဇေတံဝစနံ၊
 ဤစကားကို၊ အဝေါစ၊ ဆို၏၊ ကိံ အဝေါစ၊ အထဟ်သိုဆိုသနည်း၊ ကိံ ခူခေါ၊
 အကြောင်း အသို့နည်း၊ ဘောတောကေဏိယဿ၊ အရှင် ကေဏိယအား၊
 အာဝါဟောဝါ၊ သတို့သွီးကို ယူခြင်းသည်ထည်း၊ ဘာဝိဿတိ၊ ဖြစ်ထတ္တံ၊
 ထော၊ ဝိဝါဟောဝါ၊ သတို့သွီးပေးခြင်းသည်ထည်း၊ ဘာဝိဿတိ၊ ဖြစ်ထတ္တံ၊
 လော၊ မဟာယညောဝါ၊ ယဇ်ကြီးပူဇော်ခြင်းသည်ထည်း၊ ပစ္စုပဋိတော၊
 ရှေးရှုစိရင်အပ်သည်၊ ဘာဝိဿတိ၊ ဖြစ်ထတ္တံ၊ ထော၊ မာဂဓော၊ မာဂဓတိုင်း
 ကိုအစိုးရသော၊ သေနိယော၊ များသောစပ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိ
 သာရအမည်ရှိသော၊ ရာဇာဝါ၊ မင်းကြီးကိုထည်း၊ ဗလကာယေန၊ ဗိုလ်ပါ
 အပေါင်းနှင့်၊ သဒ္ဓိံ၊ တက္ခ၊ သွာတနာယ၊ နက်ဖြန်ကောင်းမှုထို့ငှါ၊ နိမန္တိတော၊
 ဘိတ်အပ်သလော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ တောသေလ၊ အရှင်သေလ၊
 အာဝါဟောဝါ၊ သတို့သွီးကိုယူခြင်းသည်ထည်း၊ နဘာဝိဿတိ၊ မဖြစ်ထတ္တံ၊
 မေ၊ ဝါအား၊ ဝိဝါဟောဝါ၊ သတို့သွီးကိုပေးခြင်းသည်ထည်း၊ နဘာဝိဿတိ၊ မ
 ဖြစ်ထတ္တံ၊ မာဂဓော၊ မာဂဓတိုင်းကိုအစိုးရသော၊ သေနိယော၊ များသောစပ်
 သည်ရှိသော၊ ဗိမ္ဗိသာရောရာဇံ၊ ဗိမ္ဗိသာရမင်းကို၊ ဗလကာယေန၊ ဗိုလ်ပါအ
 ပေါင်းနှင့်၊ သဒ္ဓိံ၊ တက္ခ၊ သွာတနာယ၊ နက်ဖြန်ကောင်းမှုအထို့ငှါ၊ နာဝိနိမန္တိ
 တော၊ ဘိတ်ထည်း၊ မဘိတ်အပ်၊ အဝိစခေါ၊ စင်စစ်သော်ကား၊ မေ၊ ဝါအား၊ မ
 ဟာယညော၊ ယဇ်ကြီးပူဇော်ခြင်းသည်၊ ပစ္စုပဋိတောဝ၊ ရှေးရှုတည်သည်၊
 ဟောတိ၊ ဖြစ်၏၊ သက္ခယုတ္တော၊ သာကီဝင်မင်းသားဖြစ်သော၊ သက္ခယုကုလော၊
 သာကီဝင်မင်းမျိုးမှ၊ ပဗ္ဗဇိတော၊ ရဟန်းပြုသော၊ သမဏောဂေါတမော၊ ရဟန်း
 ဂေါတမသည်၊ အတ္ထိ၊ ရှိ၏၊ အဂ္ဂိတ္တရာပေသု၊ ဂင်္ဂါမြစ်၏မြောက်ဘက်ရေ၏အ
 နီးဖြစ်သော အင်္ဂါဇနုပုဒ်တို့၌၊ စာရိကံ၊ ငွေသစာရီကို၊ စမမာနော၊ ထည့်ထည်
 သည်ရှိသော၊ မဟတာ၊ များစွာသော၊ ဘိက္ခုသံဃောန၊ ရဟန်းအပေါင်းနှင့်၊
 အစုတောဠသေဟိ၊ ဘိက္ခုသံဃောဟိ၊ တထောင် နှစ်ရာဝါးကျိပ် ကုန်သောရ
 ဟန်းတို့နှင့်၊ သဒ္ဓိံ၊ တက္ခ၊ အာပတံ၊ အာပတံနိဂုံးသို့၊ အနုပ္ပတ္တော၊ အစဉ်
 ချောက်တော်မူ၏၊ တံခေါပနဘဂဝန္တံ၊ ဂေါတမံတဿခေါပနတောတောဂေါ
 တမဿ၊ ထိုအရှင်ဂေါတမ၏၊ (ပ)ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကိုပိုင်းခြား
 ထင်ထင် သိမြင်တော် မူတတ်သောကြောင့် ဗုဒ္ဓမည်တော်မူ၏၊ ဘဂဝါ၊
 ထန်းတော်မြောက်ပါးနှင့် ပြည့်စုံတော်မူသောကြောင့် ဘဂဝါမည်ထော်

☰

မူ၏၊ ဣတိ၊ သိဉ္စိ၊ အတ္တုဂ္ဂဘော၊ ပြန့်နှံ့၍ တက်၏။ သော၊ ထိုရဟန်းဂေါတမ
ကို၊ မေမယာ၊ ငါသည်၊ သွာတနာယ၊ နာမ်ဖြင့်ကောင်းမှုအလို့ငှါ၊ သတ္တံ၊
ဆွမ်းကို၊ ဘိက္ခုသံစောန၊ ရဟန်းသင်္ဘောနှင့်၊ သဒ္ဓိံ၊ တကွ၊ နိမန္တိတော၊
ဘိတ်အပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘောကေဏိယ၊ အရှင်ကေဏိ
ယ၊ ဗုဒ္ဓေါတိ၊ ထုရားဟူ၍၊ တံ၊ သင်သည်၊ ဝဒေသိ၊ ဆိုသလော၊ ဣတိ၊ ဤသို့၊
ပုစ္ဆိ၊ မေး၏၊ ဘောသေလ၊ အရှင်သေလ၊ ဗုဒ္ဓေါတိ၊ ထုရားဟူ၍၊ အဟံ၊ ငါ
သည်၊ ဝဒါမိ၊ ဆို၏၊ ဘောကေဏိယ၊ အရှင်ကေဏိယ၊ ဗုဒ္ဓေါတိ၊ ထုရားဟူ
၍၊ တံ၊ သင်သည်၊ ဝဒေသိ၊ ဆိုသလော၊ ဘောသေလ၊ အရှင်သေလ၊ ဗုဒ္ဓေါတိ၊
ထုရားဟူ၍၊ အဟံ၊ ငါသည်၊ ဝဒါမိ၊ ဆို၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အထ
ခေါ၊ ထိုအခါ၌၊ သေထသ၊ သေလအမည်ရှိသော၊ ဗြာဟ္မဏသ၊ ပုစ္ဆားအား၊
တေံသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ' အ
ဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ ဗုဒ္ဓေါတိ၊ ထုရားဟူသော၊ ယဒိဒံယောအ
ယံစောသော၊ အကြင်အဘယသည်၊ အတ္ထိံ၊ ရှိ၏၊ သောပိစောသော၊ ဤအသံ
သည်သည်၊ သောဏတ္ထိံ၊ လောက၌၊ နုလ္လဘော၊ ရခဲ၏၊ ယေဟိ၊ အကြင်မဟာ
ပုရိသ လက္ခဏာတို့နှင့်၊ သမန္နာဂတာယ၊ ပြည့်စုံသော၊ မဟာပုရိသသ၊
သောကျားမြတ်အား၊ နွေဝဂတိယောစွေဝေဒိဋ္ဌာ၊ နှစ်ပါးသော ပြီးခြင်းတို့
သည်သာလျှင်၊ တဝန္တိ၊ ဖြစ်ကုန်၏၊ အနညာတဝန္တိ၊ တပါးသောပြီးခြင်းမဖြစ်
ကုန်၊ တာနိဗာတ္ထိံ သမဟာပုရိသလက္ခဏာနိ၊ ကိုသုံးဆဲ့နှစ်ပါးသောယော
ကျားမြတ်၏လက္ခဏာတို့သည်၊ အဋ္ဌာကံ၊ ငါတို့၏၊ မန္တေသု၊ ဗေဒင်တို့၌၊ အာ
ဂတာနိခေါပန၊ ထာကုန်သည်သာလျှင်တည်း၊ အဂါရံ၊ အိမ်၌။ သစေအတ္ထာဝ
သဘိ၊ အကယ်၍ နေအံ့၊ ဝေံသတိ၊ ဤသို့နေသည်ရှိသော်၊ စက္ကဝတ္ထိံ၊ စက်ရတ
နာကိုသည်စေတတ်သော၊ ဓမ္မိကော၊ တရားစောင့်သော၊ ဓမ္မရာဇာ၊ တရား
ကြောင့် မင်းဖြစ်သော၊ စာတုရန္တော၊ သမုဒ္ဒရာအပိုင်းအခြားရှိသောလေး
ကျွန်းလုံးကိုအစိုးရသော၊ ဝိဇိတာဝိ၊ တုန်းဖြင့်အောင်အပ်ပြီးသောရန်သူရှိသော၊
ဇနပ္ပဒတ္တာဝရိယပ္ပတ္တော၊ ဇနပုဒ်တို့၏ အမြဲတည်သည်၏အဖြစ်သို့ ရောက်
သော၊ သတ္တရတနသမန္နာဂတော၊ ရတနာခုနှစ်ပါးနှင့်ပြည့်စုံသော၊ ရာဇာ၊
မင်းသည်၊ ဟောဟိ၊ ဖြစ်၏၊ တယ၊ ကိုစကြာမင်း၏၊ ဣမာနိသတ္တရတနာနိ၊
ဤခုနှစ်ပါးသော ရတနာတို့သည်၊ တဝန္တိ၊ ဖြစ်ကုန်၏၊ ဣဒံဣမာနိသတ္တရတ
နာနိ၊ ဤခုနှစ်ပါးသော ရတနာတို့ဟူသည်၊ သေယျဏာကတမာနိ၊ အဘယ်
သည်တို့နည်း၊ စက္ကရတနံ၊ စကြာရတနာလည်းကောင်း၊ ဟတ္ထိရတနံ၊ ဆင်
ရတနာကိုလည်းကောင်း၊ အဿရတနံ၊ မြင်းရတနာကိုလည်းကောင်း၊ မဏိ

ရတနံ၊ ပတ္တမြားရတနာလည်း ကောင်း၊ ဣတ္ထိရတနံ၊ မိဖုယားရတနာလည်း ကောင်း၊ ဂဟပတိရတနံ၊ သူကြွယ်ရတနာကိုလည်းကောင်း၊ သတ္တဝံဇေ၊ ရုနစ်ရမြောက်သာသျှင် ဖြစ်သော၊ ပရိဏာယကရတနံ၊ သားကြီးရတနာ လည်းကောင်း၊ ဣတိဣမာနံ၊ ဤသည်တို့တည်း၊ ခေါပန၊ စင်စစ်၊ အဿ၊ ထို စကြားမင်း၏၊ သူရာ၊ ရဲရင့်ကုန်သော၊ ဝိရက်ဉ္စပါ၊ ဝိရိယဖြင့်ပြီးသောကိုယ်ရှိ ကုန်သော၊ ပရသေနပ္ပမဒ္ဒနာ၊ သူတပါး၏စစ်သည်ကို နှိပ်နင်းခြင်းငှါစွမ်းနိုင် ကုန်သော၊ ပရောသဟသံ၊ တထောင်အလွန်ရှိကုန်သော၊ ပုတ္တာ၊ သားတော် တို့သည်၊ ဘဝန္တိ၊ ရှိသည်ဖြစ်ကုန်၏၊ သော၊ ထိုစကြာမင်းသည်၊ သာဂပေရိ ယန္တံ၊ သမုဒ္ဒရာလေးစင်းအပိုင်းအခြားရှိသော၊ ဣပံပထဝီ၊ ဤမြေကြီးကို၊ အ ဓဏ္ဍေန၊ ဒဏ်မရှိဘဲ၊ အသတ္တေန၊ လက်နက်မရှိဘဲ၊ ဓမ္မေန၊ တရားယဖြင့်၊ အဘိအဘိဝိဇိယ၊ အောင်မြင်၍၊ အဏ္ဍာဝသတိ၊ ပိုးအုပ်၍နေ၏၊ ခေါပန၊ ထိုမှ တပါး၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာမ ထောင်သောရဟန်းဘောင်၌၊ သပေပဗ္ဗဇေတိ၊ အကယ်၍ရဟန်းပြုအံ့၊ ဇေသတိ ဤသို့ရဟန်းပြုသည်ရှိသော်၊ လောကေ၊ လောက၌၊ ဝိဝဇ္ဇန္တိ၊ ကိလေသာ တည်းဟူသော အဖုံးအလွှမ်းကိုတွင်တွင်တတ်သော၊ အရက်၊ ပူဇော်အထူးကို ခံထိုက်သော၊ သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို မဘောက်မပြန် ကိုယ်တော်တိုင်သိတော်မူသောဘုရားသည်၊ ဟောတိ၊ ဖြစ်၏၊ ဘောကေဏိ ယ၊ အရှင်ကေဏိယ၊ အရဟံ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော၊ သမ္မာသ မ္ဗုဒ္ဓေါ၊ အလုံးစုံသောတရားတို့ကိုမဘောက်မပြန်ကိုယ်တော်တိုင်သိတော်မူ သော၊ သောဘဝံဂေါတမော၊ ထိုအရှင်ဂေါတမသည်၊ ဇေတရဟိ၊ ယခုအခါ၌၊ ကဟံဗန၊ အဘယ်အရပ်၌၊ ဝိဟရတိ၊ ဝေတင်းသုံးနေတော်မူသနည်း၊ ဣတိဇေ ဤသို့၊ ဝုတ္တ၊ ဆိုအပ်သည်ရှိသော်၊ ကေဏိယော၊ ကေဏိယအမည်ရှိသော၊ ဇေဓိယော၊ ရဲသောသည်၊ ဒကန္တိ၊ လက်ျာဖြစ်သော၊ ဗာဟု၊ ထက်ရုံးကို၊ ပဂ္ဂဟေ တွာ၊ ချီ၍၊ သေလံ၊ သေလအမည်ရှိသော၊ ပြာဟ္မဏံ၊ ပုဏ္ဏားကို၊ ဇေတဝစနံ၊ ဤ စကားကို၊ အဂေါစ၊ ဆို၏၊ ကိံ အဂေါစ၊ အဘယ်သို့ဆိုသနည်း၊ ဘောသေလ၊ အရှင်သေလ၊ ယေန၊ အကြင်အရပ်၌၊ သောနိလဝနရာဇိ၊ ဤစိမ်းညိုသော တောအရေးသည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုအရပ်၌၊ ဝိဟရတိ၊ ဝေတင်းသုံးနေ တော်မူ၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ ဆို၏၊ အထဂေါ၊ ထိုအခါ၌၊ သေသော၊ သေလ အမည်ရှိသော၊ ပြာဟ္မဏော၊ ပုဏ္ဏားသည်၊ ဝိဟိမာဏဝကသတေဟိ၊ ထ ပည့်လုသင်သုံးရာတို့နှင့်၊ သန္တိ၊ တကွ၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့၊ ဥပသ

ကံမိ၊ကပ်လေ၏၊ အထခေါ၊ထိုအခါ၌၊ သေလော၊ သေထအမည်ရှိသော၊
 ပြာဟ္မဏော၊ ပုဏ္ဏားသည်၊ တေမာဏဝကော၊ ထိုတပည့်လုလင်တို့ကို၊
 အာမန္တေထိ၊ခေါ်၍မိန့်ဆို၏၊ ကိ'အာမန္တေထိ၊အဘယ်သို့ ခေါ်၍မိန့်ဆိုသ
 နည်း၊ဘောန္တော၊အိုအခြင်းတို့၊ အပ္ပသဒ္ဓါ၊ကင်းသော အသံရှိကုန်သည်ဖြစ်
 ၍၊ပဒေ၊ဖဝါးချသင့်သောအရပ်၌၊ ပဒံ၊ဖဝါးကို၊ နိက္ခိပန္တော၊ချကုန်သည်ဖြစ်
 ၍၊အာဂစ္ဆန္တု၊လာကုန်လော၊ဟိယသ္မာ၊အကြင်ကြောင့်၊တေဘဂဝန္တော၊
 ထိုထုရားတို့မည်ကုန်သည်၊ဗုရာသဒ္ဓါ၊အသံသည်ဖြင့်ထိပါးခြင်းမှဝေးကုန်
 ၍ထိပါးခြင်းမှကင်း၍ ဖွေ့လျော်ကုန်၏၊ဘိဟာဝ၊ခြင်္သေ့ကဲ့သို့၊ဧကစရေ၊
 ဝိဝေကကိုအလိုရှိ၊ကုန်၍တယောကံထည်းကျင့်ကုန်၏၊တသ္မာ၊ထိုကြောင့်၊
 အပ္ပသဒ္ဓါ၊ကင်းသောအသံရှိကုန်သည်ဖြစ်၍၊ပဒေ၊ဖဝါးချသင့်သောနေရာ၌၊
 ပဒံ၊ဖဝါးကို၊ နိက္ခိပန္တော၊ ချကုန်သည်ဖြစ်၍၊ အာဂစ္ဆန္တု၊ လာကုန်လော၊
 ဘော၊အိုအချင်းတို့၊ယဒါစ၊အကြင်အခါ၌ထည်း၊အတံ၊ငါသည်၊သမဏေန
 ဂေါတမေန၊ရဟန်းဂေါတမံနှင့်၊ သဒ္ဓိံ၊တက္က၊မန္တေယျံ၊ပြောဟောအံ့၊တဒါ၊
 ထိုပြော ဟောသောအခါ၌၊ ဘောန္တေထိ၊အချင်းတို့သည်လည်း၊ မေ၊ငါ၏၊
 အန္တရန္တရာ၊အကြားအကြား၌၊ ကထံ၊စကားကို၊မာဩပါတေထ၊ချ၍မ
 ပြောကုန်သင့်၊ ဘောန္တော၊အချင်းတို့သည်၊မေ၊ငါ၏၊ ကထာပရိယောသာ
 နံ၊စကားအဆုံးကို၊ အာဂမေန္တု၊ဝံကုန်ဦးလော၊ဣတိ၊ဤသို့၊အာမန္တေထိ၊
 ခေါ်၍မိန့်ဆို၏၊ အထခေါ၊ထိုအခါ၌၊ သေလော၊ သေထ အမည်ရှိသော၊
 ပြာဟ္မဏော၊ပုဏ္ဏားသည်၊ ယေန၊အကြင်အရပ်၌၊ ဗဂဝါ၊မြတ်စွာထုရား
 သည်၊ အတ္ထိ၊ရှိတော်မူ၏၊ တေန၊ ထိုမြတ်စွာထုရားရှိတော်မူရာ အရပ်သို့၊
 ဥပသကံမိ၊ ကပ်လေ၏၊ ဥပသကံမိတွာ၊ကပ်လေပြီး၍၊ ဗဂဝတာ၊မြတ်
 စွာထုရားနှင့်၊ သဒ္ဓိံ၊တက္က၊ သဗ္ဗောဒိ၊ ဝမ်းမြောက်ဝမ်းသာ ပြောဟော၏၊
 သဗ္ဗောဒနိယံ၊ဝမ်းမြောက်ဝမ်းသာ ပြောဟောအပ်သော၊ သာရုဏီယံ၊အ
 သက်ထက်ဆုံးအောက်ဧေအပ်သော၊ ကထံ၊စကားကို၊ ဝိတိသာဇေတွာ၊
 ပြီးဆုံးစေပြီး၍၊ ဧကမန္တု၊သင့်တင့်သျှောက်ပတ်သော အရပ်၌၊ နိသိဒ္ဓိ၊ထိုင်
 နေ၏၊ဧကမန္တု၊သင့်တင့်သျှောက်ပတ်သော အရပ်၌၊နိသိန္ဒောခေါ၊ထိုင်နေ
 ပြီးသော၊သေလော၊သေထအမည်ရှိသော၊ပြာဟ္မဏော၊ပုဏ္ဏားသည်၊ဘဂ
 ဝော၊မြတ်စွာထုရား၏၊ ကာယေ၊ကိုယ်တော်၌၊ဇ္ဇတ္ထိံ'သမဟာပုရိသထက္ခ
 ဏာနိ၊ သုံးဆဲ့နှစ်ပါးသောယောကျ်ားမြတ်တို့၏ လက္ခာတို့ကို၊သဗ္ဗန္ဓေထိ၊
 ထက်ဝန်ကျင်မှရှာ၏၊သေလော၊သေထအမည်ရှိသော၊ပြာဟ္မဏော၊ပုဏ္ဏား
 သည်၊ဇ္ဇေ၊နှစ်ပါးကုန်သောထက္ခဏာတို့ကို၊ဗုပေတွာ၊ထား၍၊ယေထုယေရု၊



များသောအားဖြင့်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ကာယေ၊ ကိုယ်တော်၌၊
 ဗာတ္တိံ သမဟာပုရိသလက္ခဏာနိ၊ သုံးဆဲ့နှစ်ပါးသော ယောကျ်ားမြတ်တို့
 ၏လက္ခဏာတို့ကို၊ အဗ္ဗဿခေါ၊ မြင်ထေ့သည်သာလျှင်တည်း၊ ကောသော
 ဟိတေ၊ အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော၊ ဝတ္ထုဂုဗေဗ္ဗ၊ အင်္ဂါဇာတ်တော်၌လည်း
 ကောင်း၊ ဗဟုတဇိဝှိတာယစ၊ ပြန်သောလျားသောလျှာတော်ရှိသောအဖြစ်
 ၌လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဣသု၊ နှစ်ပါးကုန်သော၊ မဟာပုရိသလက္ခဏေသု
 ယောကျ်ားမြတ်တို့လက္ခဏာတော်တို့၌၊ ကင်္ခိတိ၊ ယုံမှား၏၊ ဝိဝိကိစ္ဆတိ၊ ထို
 လက္ခဏာတို့ကိုစုံစမ်းသည်ဖြစ်၍ပင်ပန်း၏၊ နာမိမုစ္ဆတိ၊ အားကြီးသောဝိဝိ
 ကိစ္ဆာဖြင့်ဆုံးဖြတ်ခြင်းသို့မရောက်၊ နပသိဒတိ၊ မကြည်လင်၊ အထခေါ၊ ထို
 အခါ၌၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ဧတံဧသောပရိဝိတက္ကော၊ ဤသို့
 သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံအဟောသိ၊ အတတ်သို့ဖြစ်သ
 နည်း၊ သေလော၊ သေစအမည်ရှိသော၊ အယံဗြာဟ္မဏော၊ ဤပုဂ္ဂိုလ်သည်၊
 ဧဒ္ဓ၊ နှစ်ပါးကုန်သောလက္ခဏာတို့ကို၊ ဝှပေတွာ၊ ထား၍၊ ယေဘုယျေန၊ များ
 သောအားဖြင့်၊ မေ၊ ငါဘုရား၏၊ ဗ္ဗတ္တိံ သမဟာပုရိသလက္ခဏာနိ၊ သုံးဆဲ့နှစ်
 ပါးသောယောကျ်ားမြတ်တို့၏လက္ခဏာတို့ကို၊ ပဿတိခေါ၊ မြင်သည်သာ
 လျှင်တည်း၊ ကောသောဟိတေ၊ အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော၊ ဝတ္ထုဂုဗေဗ္ဗ၊
 အင်္ဂါဇာတ်တော်၌ လည်းကောင်း၊ ဗဟုတဇိဝှိတာယစ၊ ကြီးပြန်ရှည်လျား
 သောလျှာတော်၌လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဣသု၊ နှစ်ပါးကုန်သော၊ မဟာ
 ပုရိသလက္ခဏေသု၊ ယောကျ်ားမြတ်၏ လက္ခဏာတို့၌၊ ကင်္ခိတိ၊ ယုံမှား၏၊
 ဝိဝိကိစ္ဆ တိ၊ ထိုလက္ခဏာတို့ကိုစုံစမ်းသည်ဖြစ်၍ပင်ပန်း၏၊ နာမိမုစ္ဆ တိ၊
 အားကြီးသော ဝိဝိကိစ္ဆာဖြင့် ဆုံးဖြတ်နိုင်ခြင်းသို့မရောက်၊ နသမ္ပာဝိဒတိ၊
 မကြည်လင်၊ ဣတိ၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ အထခေါ၊
 ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ယထာ၊ အကြင် အခြင်းအရာ
 ဖြင့်၊ ဣဒ္ဓါဘိသင်္ခါရေ၊ တန်ခိုးတန်ဆင်းခြင်းကို၊ ကတေ၊ ပြုအပ်သည်ရှိ
 သော်၊ သေလော၊ သေစ အမည် ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊
 ဘဂဝတော၊ မြတ်ဘုရား၏၊ ကောသောဟိတံ၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်
 သော၊ ဝတ္ထုဂုဗ္ဗံ၊ ယောကျ်ားမြတ်၏အင်္ဂါဇာတ်ကိုလည်း၊ အဗ္ဗဿ၊ မြင်ရာ
 ၏၊ ဘထာဂ္ဂပံ၊ ဤသို့သဘော ရှိသော၊ ဣဒ္ဓါဘိသင်္ခါရံ၊ တန်ခိုး တော်တန်
 ဆင်းခြင်းကို၊ အတိသင်္ခိ ရေတိ၊ တန်ဆင်း ထေ့မူ၏၊ အထခေါ၊ ထို
 အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇိဝှံ၊ လျှာတော်ကို၊ နိန္ဒာမေတွာ၊ ထုတ်
 ထော်မူ၍၊ ဥဘောပိ၊ နှစ်ဘက်လည်း ဖြစ်ကုန်သော၊ ကဗ္ဗသောတာနိ၊

နာထွင်းတော်တို့ကို၊ အနုမထိ၊ ငှေးရှုသုံးသင်တော်မူ၏၊ ပရိမထိ၊ ထိုမှဤ
မှသုံးသင်တော်မူ၏ ဥဘောသိ၊ နှစ်တက်လည်းဖြစ်ကုန်သော၊ နာထိကသော
တာနိ၊ နှာခေါင်းတွင်းတော်တို့ကို၊ အနုမထိ၊ ငှေးရှုသုံးသင်တော်မူ၏၊ ပရိမ
ထိ၊ ထိုမှဤမှ သုံးသင်တော်မူ၏၊ ကောဝလဗ္ဗိ၊ အလုံးစုံလည်း ဖြစ်သော၊
နုလာဓုမဏ္ဍလံ၊ နဖူးပြင်တော်ကို၊ ဇိဌာယ၊ ယျာဖြင့်၊ ဆာဒေပထိ၊ ဖုံးလွှမ်း
တော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ သေထသ၊ သေထအမည်ရှိသော၊ ဗြာဟ္မ
ထသ၊ ပုဏ္ဏားအား၊ ဧတံဧသောပရိပိတက္ကော၊ ဤသို့သောအကြံသည်၊ အ
ဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ သမဏောဂေါတ
မော၊ ရဟန်းဂေါတမသည်၊ ပရိပုဏ္ဏေဟိ၊ ပြည့်စုံလှသော၊ ဧတ္ထိံ သမဟာ
ပုရိသလက္ခဏေဟိ၊ သုံးဆဲ့နှစ်ပါးသော ယောဂျားမြတ်တို့၏လက္ခဏာတို့
နှင့်၊ သမန္နာဂတောခေါ၊ ပြည့်စုံသည်သာလျှင်တည်း၊ နောအပရိပုဏ္ဏေဟိ၊ မ
ပြည့်စုံကုန်သည်၊ နော၊ မဟုတ်၊ အဟံ၊ ငါသည်၊ နံ၊ ထိုရဟန်းဂေါတမကို၊ ဗု
ဒ္ဓေါဝါ၊ ဘုရားဟူ၍လည်းကောင်း၊ နောဝါ၊ ဘုရားမဟုတ်ဟူ၍လည်းကောင်း
နောစခေါဇာနာမိ၊ မထိချေ၊ ပန၊ စင်စစ်၊ ဝုဗ္ဗာနံ၊ ကြီးရင့်ကုန်သော၊ မဟလ္လ
ကာနံ၊ ကြီးသောအရွယ်သို့ရောက်ကုန်သော၊ အာစရိယပါစရိယာနံ၊ ဆရာအ
ဆက်ဆက်ဖြစ်ကုန်သော၊ ဘာသမာနာနံ၊ ပြောဆိုကြကုန်သော၊ ဗြာဟ္မဏာ
နံ၊ ပုဏ္ဏားတို့၏၊ သန္တိကော၊ အထံ၌၊ မေ၊ ငါသည်၊ ဧတံဝစနံ၊ ဤစကားကို၊
သုတံခေါ၊ ကြားဘူးသည်သာလျှင်တည်း၊ ကိံ သုတံ၊ အဘယ်သို့ကြားဘူး
သနည်း၊ ယေတေပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ အရဟန္တာ၊ ပူဇော်
အထူးကိုခံထိုက်ကုန်သည်၊ သဗ္ဗာသဗ္ဗုဒ္ဓါ၊ ခပ်သိမ်းသောတရားတို့ကို
ထိကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ တေပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်၊ သကေ
ဝဏ္ဏေ၊ မိမိဂုဏ်ကျေးဇူးကို၊ ဘညမာနေ၊ ပြောဆိုအပ်သည်ရှိသော်၊ အတ္တာ
နံ၊ မိမိကိုယ်ကို၊ နပါတုကဏေန္တိ၊ ထင်ရှားမပြုကုန်၊ ဣတိဧတံဝစနံ၊ ဤသို့
သောစကားကို၊ သုတံခေါပန၊ ကြားအပ်ဘူးသာလျှင် ကတည်း၊ အဟံ၊ ငါ
သည်၊ သမထံဂေါတမံ၊ ရဟန်းဂေါတမကို၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊
သာရုပ္ပါဟိ၊ လျှောက်ပတ်ကုန်သော၊ ဂါထာဟိ၊ ဂါထာတို့ဖြင့်၊ အဘိတ္ထဧ
ဝယျံ၊ မြီးပွမ်းရမှုကား၊ ယံနုန၊ ကောင်းလေစွ၊ ဣတိ ဧတံဧသောပရိပိတ
က္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ သေ
ထော၊ သေထအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ ဘဂဝန္တိ၊ မြတ်
စွာဘုရားကို၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ သာရုပ္ပါဟိ၊ လျှောက်ပတ်ကုန်
သော၊ ဂါထာဟိ၊ ဂါထာဖြင့်၊ အဘိတ္ထမိ၊ မြီးပွမ်း၏၊ ကံ အဘိတ္ထမိ၊ အဘယ်

သို့ဗြီးပွမ်းသနည်း၊ ဝိရိယဝါ၊ ကြီးမြတ်သောဝိရိယရှိသော၊ ဘဝဝါ၊ ဘုရားရှင်၊ တံ၊ အရှင်ဘုရားသည်၊ ပရိပုဏ္ဏကာယော၊ မဟာပုရိသ လက္ခဏာ မယုတ်သောအင်္ဂါတို့ဖြင့်အပြည့်အစုံဖြစ်သောကိယ်တော်ရှိသည်။ အသိ၊ ဖြစ်၏။ သုရူပိ၊ ကောင်းသောကိယ်တော်ရောင်ရှိသည်။ အသိ၊ ဖြစ်၏။ သုဇာတော၊ အရပ်အထုံး၏ ပြည့်စုံခြင်းဖြင့်ကောင်းစွာဖွားမြင်သည်။ အသိ၊ ဖြစ်၏။ စာရူဒဿနော၊ နှစ်သက်ဘွယ်သောအမြင်ရှိသည်။ သုဝဏ္ဏဝဏ္ဏော၊ ရှေ့၏ အဆင်းနှင့်တူသော အဆင်းတော်ရှိသည်။ အသိ၊ ဖြစ်၏။ သုသုတ္တ ဒါဋ္ဌော၊ ကောင်းစွာဖြူစင်သော စွယ်တော်ရှိသည်။ အသိ၊ ဖြစ်၏။ ဟိသေဋ္ဌံ၊ သုဇာတဿ၊ အရပ်အထုံး၏ ပြည့်စုံခြင်းသဏ္ဍာန်ပြည့်စုံခြင်းဖြင့်ကောင်းသော အဖြစ်ရှိသော၊ နရဿ၊ ယောကျ်ားမြတ်၏၊ ကာယော၊ ကိယ်၌၊ ယော၊ အကြင် လက္ခဏာတို့သည်။ ဥစ္ဆန္ဒာ၊ ထွန်းတောက်ပကုန်သည်ဖြစ်၍၊ ထဝန္တိ ဝိယ၊ ဖြစ်ကုန်သကဲ့သို့၊ တဝ၊ အရှင်၏၊ ကာယထွိံ၊ ကိယ်တော်၌၊ သဗ္ဗေ၊ အထုံးစုံ ကုန်သော၊ တေမဟာပုရိသလက္ခဏာ၊ ထိုယောကျ်ားမြတ်၏ လက္ခဏာ တော်တို့သည်။ ဥစ္ဆန္ဒာ၊ တောက်ပကုန်သည်ဖြစ်၍၊ ထဝန္တိ၊ ဖြစ်ကုန်၏။ ဘဝဝါ၊ ဘုရားရှင်၊ တံ၊ အရှင်ဘုရားသည်၊ ပသန္ဒနေတ္ထော၊ ကြည်လင်သော မျက်စိရှိတော်မူသည်။ အသိ၊ ဖြစ်၏။ သုရူပေါ၊ ပြည့်သောလဝန်းကဲ့သို့ကောင်းစွာ တင့်တယ်သော မျက်နှာတော် ရှိသည်။ အသိ၊ ဖြစ်၏။ ဗြဟ္မာဥဇာ၊ အထုံးအရပ်၏ပြည့်စုံခြင်းဖြင့် ဗြဟ္မာမင်း၏ ကိယ်ကဲ့သို့သော ဖြောင့်မတ်ကိယ် တော်ရှိသည်။ အသိ၊ ဖြစ်၏။ ပတာပဝါ၊ တောက်ပသောအရောင်ရှိသည်။ အသိ၊ ဖြစ်၏။ သမဏသံဃဿ၊ ရဟန်းအပေါင်း၏၊ မဇ္ဈေ၊ အလယ်၌၊ အာဒိစ္စောဝ၊ နေကဲ့သို့၊ ဝိရောစသိ၊ တင့်တယ်တော်မူ၏။ ဘိက္ခု၊ ရှင်ရဟန်း၊ တံ၊ ရှင်ရဟန်းသည်။ ကဗျာဏဒဿနော၊ ကောင်းသောမြင်အပ်သောအဖြစ်ရှိ၏။ ကဗ္ဗနသန္ဓိဘတ္တစော၊ ရွှေနှင့်တူသောအရေတော်၏။ ဇေဥတ္တမဝဏ္ဏိနော၊ ဤသို့သောမြတ်သော အဆင်းနှင့်ပြည့်စုံသော၊ တေ၊ အရှင်ဘုရားအား၊ တေနသမဏဘာဝေန၊ ထိုရဟန်း၏အဖြစ်ဖြင့်၊ ကိံ၊ အဘယ်မူအံ့နည်း၊ ဂေါတမ၊ ဂေါတမအနွယ်ဖြစ်သော အရှင်၊ တံ၊ အရှင်သည်၊ စာတုရန္တော၊ သရဗ္ဗရာထေးစင်းအပိုင်းအခြားရှိသောမြေကိုအစိုးရသော၊ ဝိဇိဟာဝိ၊ အောင်အပ်ပြီးသောရန်ရှိသော၊ ဓမ္မု၊ သောဏ္ဍဿ၊ ဓမ္မုဒိပါမြေအဝန်းကို၊ ဣဿရော၊ အစိုးရသော၊ ရထေသတော၊ ရထားစီးမင်းတကာတို့၏ အမြတ်ဖြစ်သော၊ စက္ကဝတ္တိရာဇာ၊ စကြာမင်းသည်။ ဘုဝိတံ၊ ဖြစ်ခြင်းငှါ၊ အရဟသိ၊ ထိုက်၏။ ဝတ္တိယာဝ၊ မင်းသားတို့သည်လည်းကောင်း၊ ရာဇ

ရာဇာနောစ၊ ခြံစား၊ ခြံစား၊ မင်းခပ်သိမ်းသောမင်းအဖြစ်ကိုပြုကုန်သောမင်း
 ဟို သည်လည်းကောင်း၊ တေး၊ သင်၏၊ အနုယန္တော၊ ခြံကုန်သည်ဖြစ်၍
 နောက်သို့လိုက်ကုန်သည်၊ ဘဝန္တု၊ ဖြစ်ကုန်သတည်း၊ ဂေါတမ၊ ဂေါတမ
 အနုယန္တောဖြစ်သော အရှင်၊ တုံ၊ အရှင်ဘုရားသည်၊ ရာဇာတိရာဇာ၊ မင်း
 တကာတို့၏မှဇော်ထိုက်သောစကြာဝတေးမင်းသည်၊ မနုဇိန္ဒော၊ လူတို့ကို
 အစိုးရသည်၊ ဟုတွာ၊ ဖြစ်၍၊ ရန္တံ၊ စကြာမင်းအဖြစ်ကို၊ ကာရေဟိ၊ ပြုစေ
 တော်မူစော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှော်၏၊ သေလ၊ သေလ၊ အဟံ၊ ငါသည်၊
 ရာဇာ၊ ခပ်သိမ်းသောသတ္တတို့ဝါတို့၏ အကြံအမြတ်ဖြစ်သော မင်းသည်၊
 အသိ၊ ဖြစ်၏၊ သောဟံ၊ ထိုငါသည်၊ အနုတ္တရော၊ သီလစသောဂုဏ်တို့ဖြင့်အ
 တုမရှိသော၊ ဓမ္မရာဇာ၊ တရားမင်းတည်း၊ သောဟံ၊ ထိုငါသည်၊ ဓမ္မေန၊ သ
 တိပဋ္ဌာန်စသောဗောဓိပက္ခိယဓမ္မဖြင့်၊ စက္ကံ၊ အာဏာစက်ကို၊ ဝတ္ထေမိ၊ ထည်
 စေတော်မူပြီ၊ ဧကေနမိ၊ တဦးတယောက်ထည်းမျှ၊ အပဗ္ဗိဝတ္ထိယံ၊ မထည်စေ
 နိုင်သော၊ စက္ကံ၊ ဓမ္မစက်ကို၊ ဝတ္ထေမိ၊ ထည်စေတော်မူပြီ၊ ဣတိ၊ ဤသို့၊ ဘဝ
 ဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ ဝိနိတော်မူ၏၊ ဂေါတမ၊ အရှင်ဂေါတမ၊
 သဗ္ဗုဒ္ဓေါ၊ ဘုရားဟူ၍၊ ပဗ္ဗိဇာနာသိ၊ ဝန်ခံ၏၊ အနုတ္တရော၊ အတုမရှိသော၊
 ဓမ္မရာဇာ၊ တရားမင်းဖြစ်တော်မူ၏၊ ဓမ္မေန၊ တရားသဖြင့်၊ စက္ကံ၊ အာဏာ
 စက်ကို၊ ဝတ္ထေမိ၊ ထည်စေ၏၊ ဣတိ၊ ဤသို့၊ တုံ၊ သင်သည်၊ ဘာသသိ၊ ဆို၏၊
 သတ္တု၊ နော၊ ဆရာဖြစ်သော၊ ဘောတော၊ အရှင်ဂေါတမ၏၊ အနုယော၊ အလိုသို့
 လိုက်သော၊ သာဝကော၊ စကားကိုနာခံတတ်သော၊ သေနာပတိ၊ စစ်သူကြီး
 ကား၊ ကောနု၊ အသူနည်း၊ တေး၊ သင်သည်၊ ပဝတ္ထိယံ၊ ဟောအပ်သော၊ ဓမ္မ
 စက္ကံ၊ ဓမ္မကြာတရားကို၊ ကော၊ အသူသည်၊ အနုဝတ္ထေတိ၊ အတူဟောသ
 နည်း၊ ဣတိ၊ ဤသို့၊ သေထော၊ သေလသည်၊ ပုစ္ဆိ၊ မေးလျှောက်၏၊ သေလ၊
 သေလ၊ မယာ၊ ငါသည်၊ စက္ကံ၊ ဓမ္မစကြာကို၊ ပဝတ္ထိတံ၊ အပြားအားဖြင့်ဟော
 အပ်ပြီ၊ တထာဂတံ တထာဂတဖေတု၊ ငါဘုရားဟူသော အကြောင်း
 ကြောင့်၊ အနုဇာတော၊ အလိုသို့လိုက်သော သာဝကဖြစ်ထသော၊ သာရိပု
 ဏ္ဏော၊ သာရိပုတ္တရာသည်၊ အနုတ္တရံ၊ အတုမရှိသော၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတ
 ရားတော်ကို၊ အနုဝတ္ထေတိ၊ အလိုနှင့်လျော်စွာဖြစ်စေ၏၊ ပြောဟူကာ၊ ပုစ္ဆာ၊
 ယသ္မာ၊ အကြံကြောင့်၊ အဘိညေယျံ၊ အထူးသိအပ်သောဝိဇ္ဇာဝိပုတ္တိကို၊
 မေ၊ ငါသည်၊ အဘိညာတံ၊ ထူးသောဉာဏ်ဖြင့်သိအပ်ပြီ၊ ဘာဝေတဗ္ဗဉ္စ၊ ပွား
 စေအပ်သောမဂ္ဂသဗ္ဗာကိုလည်း၊ မေ၊ ငါသည်၊ ဘာဝိတံ၊ ပွားစေအပ်ပြီ၊ ပဟာ
 တဗ္ဗဉ္စ၊ ပယ်အပ်သောဒုသမုဒယသဗ္ဗာကိုလည်း၊ မေ၊ ငါသည်၊ ပဟိနံ၊ ပယ်

အပ်လေပြီ၊ တသွာ၊ ထိုကြောင့်၊ အတံ၊ ငါသည်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်သည်၊ အသ္မိ၊
 ဖြစ်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တံ၊ သင်သည်၊ မဟိ၊ ငါ၏၊ ကင်္ခိ၊ ယုံမှားခြင်းကို၊
 ဝိနယသု၊ ပျောက်လော့၊ အဓိရုတ္တသု၊ လွတ်လွတ်ဆုံးဖြတ်လော့၊ သမ္ပုဒ္ဓါ
 နံ၊ ထုရားတို့အား၊ အဘိဏ္ဍသော၊ မပြတ်၊ ဒသနံ၊ ဖူးမြင်ရခြင်း သည်၊
 ဒုလ္လဘံ၊ ရဲခဲသည်၊ ဟောတိ၊ ဖြစ်၏၊ ယေသံ၊ နော၊ အကြင်ငါထုရား တို့၏၊
 ဝေ၊ စင်စစ်၊ လောကော၊ လောက၌၊ ဗါတုထာဝေါ၊ ထင်ရှားဖြစ်ခြင်းသည်၊ အ
 ဘိဏ္ဍသော၊ မပြတ်အားဖြင့်၊ ဒုလ္လဘော၊ ရဲခဲသည်၊ ဟောတိ၊ ဖြစ်၏၊ ဗြာဟ္မ
 ဏ၊ ပုဏ္ဏား၊ သောဟံ၊ ထိုငါသည်၊ သမ္ပုဒ္ဓေါ၊ သမ္မာသမ္ပုဒ္ဓတည်း၊ သလ္လက
 ဧတ္တာ၊ ရာဂသလ္လစသောရုနစ်ပါးသော မြားပြောင့်တို့ကို နှုတ်ဖြတ်ပြီး၊ အနုတ္တ
 ရော၊ ဂုဏ်တို့ဖြင့်လွန်သော သူဟူ၍ မရှိ၊ ဗြာဟ္မဏုတော၊ မြတ်သည်ဖြစ်၍
 ဖြစ်၏၊ အတိတုလော၊ အတုကိုလွန်ပြီဥပမာကိုလွန်ပြီ၊ မာရသေနပမဒ္ဒနော၊
 မာရ၏ပရိသတ်ဖြစ်သောကာမစသော ဆပစ်ပါးသောစစ်သည် အပေါင်း
 ကိုနှိပ်နှင်းပြီး၊ သဗ္ဗာမိတ္တော၊ ခန္ဓမဂ္ဂုဏိလေသအဘိသင်္ခါရဒေဝပုတ္တမာရ်အ
 စရှိကုန်သော ခပ်သိမ်းကုန်သောရန်သူတို့ကို၊ ဝထိံကတွာ၊ မိမိအလိုသို့
 လိုက်စေသည်ကိုပြုပြီး၍၊ အကုတောဘယော၊ တစ်စုံတစ်ခုကြောင့်ဘေးမရှိ
 သည်ဟုတွာဖြစ်၍၊ မောဒါမိ၊ ဝမ်းမြောက်၏၊ ဣတိ၊ ဤသို့၊ အဝေါ၊
 မိန့်တော်မူ၏၊ ဘောဇ္ဇော၊ အမောင်လှထင်တို့၊ ဘိဟော၊ ကောသရာဇာ
 ခြင်္သေ့သည်၊ ဝနေ၊ တော၌၊ နဒတိဣဝ၊ ဟောကံဘိက္ခသ္မိ၊ စက္ခုမာ၊ ငါးပါး
 သောမျက်စိအမြင်ရှိထသော၊ သလ္လကဧတ္တာ၊ ရုနစ်ပါးသောမြားပြောင့်ကို
 နှုတ်ဖြတ်ပြီးထသော၊ မဟာဝီရော၊ ကြီးမြတ်သော လုံ့လဝီရိယရှိတော်မူ
 သော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ယထာ၊ အကြင်အခြင်း အရာဖြင့်၊
 ဘာသတိ၊ ဆို၏၊ ဣဝံ၊ ဤထုရားဆိုသောအရာကို၊ တုမှေ၊ သင်တို့သည်၊ နိ
 သာမေယ၊ နာကုန်လော့၊ ဗြဟ္မဏုတံ၊ မြတ်သည်ဖြစ်၍ဖြစ်ထသော၊ အတိတု
 လံ၊ အလွန်အတုမရှိသော၊ မာရသေနပမဒ္ဒနံ၊ မာရမင်း၏ပရိသတ်ဖြစ်သော
 ကာမစစ်သည်အပေါင်းကိုနှိပ်နှင်းပြီးသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာထုရားကို၊ နိသ္မာ
 မြင်၍၊ ကဏ္ဍာဘိဇာတိကောပိ၊ စဏ္ဍာလစသောယုတ်နိမ့်သောအမျိုးရှိငြား
 သော်လည်း၊ ကော၊ အဘယ်သူသည်၊ နပ္ပထိဒေယျ၊ မကြည်ညိုရာတုံအံ
 နည်း။ ဘောဇ္ဇော၊ အမောင်လှထင်တို့၊ တုမှေသု၊ သင်တို့တွင်၊ ယော၊
 အကြင်သူသည်၊ ဣစ္ဆတိ၊ ရဟန်းပြုလို၏၊ သော၊ ထိုသူသည်၊ ဝံ၊ ငါသို့၊ အန္ဓေ
 တု၊ လိုက်လော့၊ ယောစ၊ အကြင်သူသည်ကား၊ နုဣစ္ဆတိ၊ ရဟန်းပြုခြင်းငှါ
 အလိုမရှိ၊ သောစ၊ လိုသူသည်လည်း၊ ဂစ္ဆတု၊ သွားလော့၊ အဟံ၊ ငါသည်၊



ဣဝါဤအရပ်၌၊ ဝရပညာသာ၊ မြတ်သောပညာရှိတော်မူသောထုရား၏၊ သန္တိကော၊ အထံ၌၊ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့၊ သဗ္ဗာသမ္ပုဒ္ဓသာသနော၊ မြတ်စွာထုရားသာ သနာတော်၌၊ ပဗ္ဗဇ္ဇာယ၊ ရဟန်းပြုခြင်းငှါ၊ ဘောတော၊ အရှင်၏၊ စိတ္တံ၊ စိတ်သည်၊ ဧဝံ၊ ဤသို့၊ စေမ္မုပ္ပတိ၊ အကယ်၍ နှစ်သက်အံ့၊ မယန္တိ၊ အကျွန်ုပ်တို့သည်လည်း၊ ဝရပညာသာ၊ မြတ်သောပညာရှိတော်မူသောထုရား၏၊ သန္တိကော၊ အထံ၌၊ ပဗ္ဗဇိဿာမ၊ ရဟန်းပြုကုန်အံ့၊ ဘဂဝါ၊ ထူးထော်ကြီးသောအရှင်ထုရား၊ တိသတာ၊ သုံးရာကုန်သော၊ ဣမေဗြာဟ္မဏာ၊ ဤပုဏ္ဏားတို့သည်၊ ပဗ္ဗလိကတာ၊ ထက်အုပ်ချီခြင်းကိုပြုကုန်သည်ဖြစ်၍၊ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကိုယာစန္တိ၊ တောင်းပန်ကုန်၏၊ မယံ၊ အကျွန်ုပ်တို့သည်၊ တဝ၊ အရှင်ထုရား၏၊ သန္တိကော၊ အထံ၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရိဿာမ၊ ကျင့်ကုန်အံ့၊ ယတ္ထ၊ အကြင်မဂ်ဟူသော၊ ဗြဟ္မစရိယအကြောင်းကြောင့်၊ အပ္ပမတ္တဿ၊ မမေ့မလျော့သော သတိရှိစသော၊ သိက္ခထော၊ သိက္ခာသုံးပါးတို့၌ ကျင့်စေသော၊ ကုထပုတ္တဿ၊ အမျိုးသား၏၊ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်သည်၊ အမောစာ၊ အချည်းနှီးမဟုတ်သည်၊ ဟောတိ၊ ဖြစ်၏၊ တံဗြဟ္မစရိယံ၊ ထိုမဂ်ဟူသောမြတ်သောအကျင့်ကို၊ သ္မာချာတံ၊ ကောင်းစွာဟောအပ်၏၊ သန္တိဋ္ဌိကံ၊ မျက်မှောက်မြင်အပ်၏၊ အကာလိကံ၊ ကာလမခြားသဖြင့်ရောက်အပ်သောဗိုလ်ဟူသောအကျိုးရှိ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ သေထော၊ သေလအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ သပရိသော၊ ပရိသတ်နှင့်တကွ၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သန္တိကော၊ အထံဟော်၌၊ ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို၊ အထတ္ထ၊ ရပြီ၊ ဥပသမ္ပဒံ၊ ပဋ္ဌင်းအဖြစ်ကို၊ အလတ္ထ၊ ရပြီ၊ အထခေါ၊ ထိုအခါ၌၊ ကေဏိယော၊ ကေဏိယအမည်ရှိသော၊ ဇမ္ဗိထော၊ ရသေ့သည်၊ တဿာရတ္ထိယာ၊ ထိုညဉ့်၏၊ အစ္စယေန၊ လွန်သဖြင့်၊ သကော၊ မိမိနေရာဖြစ်သော၊ အသာမေ၊ သင်္ဃိမ်း၌၊ ပဏီတံ၊ မွန်မြတ်သော၊ ခေါဒနိယံ၊ ခဲ့ဘွယ်ကုန်လည်းကောင်း၊ ဘောဇနိယံ၊ ဘောဇဉ်ကိုလည်းကောင်း၊ ပမ္ပိယာဒါပေတွာ၊ ပီရင်စေ၍၊ ဘဂဝတော၊ မြတ်စွာထုရားအား၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ ကာလော၊ အခါတံပြီ၊ ဘတ္တံ၊ ဆွမ်းသည်၊ နိဗ္ဗိတံ၊ ပြီးပြီ၊ ဣတိ၊ ဤသို့၊ ကာလံ၊ အခါကို၊ အာရောဓာပေထိ၊ ကြားသျှောက်စေ၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ပုဗ္ဗန္တသမယံ၊ နံနက်အခါ၌၊ နိဝါသေတွာ၊ သင်းပိုင်ကုန်ပြင်ဝတ်၍၊ ပတ္တစိဝရံ၊ သပိတ်သင်္ကန်းကို၊ အာဒါယ၊ ယူ၍၊ ယေန၊ အကြင်အရပ်၌၊ ကေဏိယဿ၊ ကေဏိယအမည်ရှိသော၊ ဇမ္ဗိတဿ၊ ရသေ့၏၊ အဿ

မော၊ သင်္ခါး၊ သင်္ခါး၊ အတ္တိ၊ ဂြိဏိ၊ ထေရ၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်တော်မူ
 ၏၊ ဥပသင်္ကမိတွာ၊ ကပ်တော်မူပြီး၍၊ ပဉ္စတ္ထေ၊ ခင်းထားအပ်သော၊ အာသ
 နေ၊ နေရာ၌၊ ဘိက္ခု၊ သံဃာ၊ ရဟန်းအပေါင်းနှင့်၊ သဒ္ဓိ၊ တက္က၊ နိဝိဒိ၊ ထိုင်
 နေတော်မူ၏၊ အထဝေါ၊ ထိုအခါ၌၊ ကေဏိယော၊ ကေဏိယအမည်ရှိသော၊
 ဇဗ္ဗိယော၊ ရသေ့သည်၊ ဗုဒ္ဓပုရန်၊ ထုရားအမှူးရှိသော၊ ဘိက္ခု၊ သံဃာ၊ ဟောန်း
 အပေါင်းကို၊ ပဏိတေန၊ ပွန်မြတ်သော၊ ခါဒနိယေန၊ ခဲဘွယ်ဖြင့် ထည်း
 ကောင်း၊ ဘောဇနိယေန၊ ဘောဇနဖြင့်ထည်းကောင်း၊ သဟတ္ထော၊ မိမိထက်
 ဖြင့်၊ သန္တပ္ပေယိ၊ ကောင်းစွာရှောင်ရဲစေ၏၊ သမ္ပဝါရေယိ၊ ကောင်းစွာထံပြီ
 ဟုမြစ်စေ၏၊ အထဝေါ၊ ထိုအခါ၌၊ ကေဏိယော၊ ကေဏိယအမည်ရှိသော၊
 ဇဗ္ဗိယော၊ ရသေ့သည်၊ ထဂဝန္တံ၊ မြတ်စွာဘုရားကို၊ ထုတ္တာဝိ၊ စွမ်းထုန်း
 ပေးပြီးသည်ကို၊ ဩဏိတပတ္တပါဏိ၊ သပိတ်တော်မှချအပ်ပြီးသောလက်
 ထောင်ရှိသည်ကို၊ ဝိဒိတွာ၊ သိ၍၊ အညတရံ၊ တခုသော၊ နိဝံ၊ နိဝံသော၊ အာထ
 နံ၊ နေရာကို၊ ဝဟေတွာ၊ ယူ၍၊ ဧကမန္တံ၊ သင့်တင့်ထျောက်ပတ်သောအရပ်
 ၌၊ နိဝိဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်ထျောက်ပတ်သောအရပ်၌၊ နိဝိဒ္ဓိ
 ဝေါ၊ ထိုင်နေသော၊ ကေဏိယံ၊ ကေဏိယအမည်ရှိသော၊ ဇဗ္ဗိယံ၊ ရသေ့ကို၊
 ထဂဝါ၊ မြတ်စွာဘုရားသည်၊ ဣမာဟိဂါထာဟိ၊ ဤဂါထာတို့ဖြင့်၊ အနုမော
 ဒိ၊ အနုမောဒနာပြုတော်မူ၏၊ ကိံ၊ အနုမောဒိ၊ အဘယ်သို့ အနုမောဒ နာပြု
 တော်မူသနည်း၊ ကေဏိယ၊ ကေဏိယ၊ ယညာ၊ ယဇ်ပူဇော်ခြင်းသည်၊ အ
 ဝိဟုတ္တရခေါ၊ သီးပူဇော်ခြင်းထွင်အကြီးအမှူးရှိ၏၊ သာဝိတ္တိ၊ သာဝိတ္တိအမည်
 ရှိသောကျမ်းသည်၊ သန္ဓေသော၊ သန်းကျမ်း၏၊ မုခံ၊ အကြီးအမှူးတည်း၊ မနု
 သာနံ၊ လူတို့၏၊ မုခံ၊ အကြီးအမှူးကား၊ ရ၊ ဇာ၊ မင်းတည်း၊ နဒိနံ၊ မြစ်တို့၏၊
 မုခံ၊ အကြီးအမှူးကား၊ သာဂရော၊ သရဗ္ဗရာတည်း၊ နက္ခတ္တာနံ၊ နက္ခတ်တို့၏၊
 မုခံ၊ အကြီးအမှူးကား၊ စန္ဒော၊ လတည်း၊ တပတံတပန္တာနံ၊ တောက်ပခြင်း
 တို့၏၊ မုခံ၊ အကြီးအမှူးကား၊ အာဒိစ္စော၊ ဒနထည်း၊ ဝေ၊ စင်စင်၊ ဝုညံ၊ ကောင်း
 မှုကို၊ အာကင်္ခါနာနံ၊ လိုချင်တောင့်တကုန်သည်ဖြစ်၍၊ ယဇတံယဇန္တာနံ၊
 လှူဒါန်းပူဇော်ကုန်သောသူတို့၏၊ မုခံ၊ အကြီးအမှူးကား၊ သံဇော၊ သံဇာ
 တည်း၊ ဣတိ၊ ဤသို့၊ အနုမောဒိ၊ အနုမောဒနာပြုတော်မူ၏၊ အထဝေါ၊ ထိုအ
 ခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကေဏိယံ၊ ကေဏိယအမည်ရှိသော၊ ဇဗ္ဗိ
 လံ၊ ရသေ့ကို၊ ဣမာဟိဂါထာဟိ၊ ဤဂါထာတို့ဖြင့်၊ အနုမောဒိတွာ၊ အနုမောဒ
 နာပြုတော်မူပြီး၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထထောင်မူ၍၊ ပက္ကမိ၊ ဗဲကြွ
 တော်မူ၏၊ အထဝေါ၊ ထိုအခါ၌၊ အာယသ္မာ၊ သေသော၊ အရှင်သေထသည်။

သပရိသော၊ ပရိသတ်နှင့်တကွ၊ ဝပကဋ္ဌော၊ ဆိတ်ငြိမ်ရာသို့ကပ်သည်
 ဖြစ်၍၊ အပ္ပမတ္တော၊ မဓေမထေရောသောသတိရှိသည်ဖြစ်၍၊ အာထာပီ၊ ကိလေ
 သာကို ပူပန်စေတတ်သော ထုံ့ထမှုသည် ဖြစ်၍၊ ဝိဟရန္တော၊ နေသည်ရှိ
 သော်၊ နုစိရသောပ၊ မကြာဝိသာလျှင်း(လ)၊ ခေါ်ပန၊ စင်စစ်၊ အာယံ သွာသေ
 သော၊ အရှင်သေလသည်၊ သပရိသော၊ ပရိသတ်နှင့်တကွ၊ အရဟတံ၊ ရဟ
 န္တာတို့တွင်၊ အညတရော၊ တယောက်သည်၊ အဟောသိ၊ ဖြစ်၏၊ အထခေါ၊
 ထိုအခါ၌၊ အာယသွာသေသော၊ အရှင်သေလသည်၊ သပရိသော၊ ပရိသတ်
 နှင့်တကွ၊ ယေန၊ အကြင်အရင်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိ
 ထေဝီ၊ မူ၏၊ တေန၊ ထိုအရင်သို့၊ ဥပသကံမိ၊ ကပ်ထေ၏၊ ဥပသကံမိတွာ၊ ကပ်
 ထေပြီး၍၊ ဧကံသံ၊ လက်ဝဲတဘက်ပခုံးထက်၌၊ စိဝရံ၊ သင်္ကန်းကို၊ ကတွာ၊
 တင်သည်ကိုပြု၍၊ ယေန၊ အကြင်အရင်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 အတ္ထိ၊ ရှိထေဝီ၊ မူ၏၊ တေန၊ ထိုမြတ်စွာဘုရားရှိထေဝီမူရာ အရင်သို့၊ အဇ္ဈထိံ၊
 လက်အုပ်ကို၊ ပဏာမေတွာ၊ ညွတ်စေ၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
 ဂါထာယ၊ ဂါထာဖြင့်၊ အဇ္ဈဘာသိ၊ ယျောက်၏၊ ကိံ အဇ္ဈဘာသိ၊ အဘယ်
 သို့ယျောက်သနည်း၊ စက္ခုမာ၊ ငါးပါးသော စက္ခုရှိသော၊ ဘဂဝါ၊ မြတ်စွာ
 ဘုရား၊ ယံယသ္မာ၊ အကြင်ကြောင့်၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဣတော၊ ဤနေ
 မှ၊ အဋ္ဌမိ၊ ရှစ်ရက်မြောက်သောနေ့၌၊ တံ၊ အရှင်ဘုရားကို၊ သရေထံ၊ ကိုး
 ကွယ်ခြင်းသို့၊ အာဂမာ၊ ရောက်ပါကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ သတ္တရတ္တေန၊
 ခုနစ်ညည့်ဖြင့်၊ တဝ၊ အရှင်ဘုရား၏၊ သာသနေ၊ သာသနာထေဝီ၌၊ ဒန္တော၊ မြတ်
 သောဆုံးမခြင်းဖြင့် ဆုံးမအပ်ကုန်သည်ဖြစ်၍ ယဉ်ကျေးကုန်သည်၊ အမှာ၊
 ဖြစ်ကုန်၏၊ သရဏဿ၊ ကိုးကွယ်ခြင်း၏၊ အာနုဘာဝေါ၊ အာနုထေဝီသည်၊
 အဟော၊ အံ့ဖွယ်ရှိစွာ၊ ဘဂဝါ၊ မြတ်စွာဘုရားထံ၊ အရှင်ဘုရားသည်၊ ဗုဒ္ဓေါ၊
 ဘုရားတည်း၊ ထုဝံ၊ အရှင်ဘုရားသည်၊ သတ္ထော၊ နတ်လူတို့၏ ဆရာတည်း၊
 ထုဝံ၊ အရှင်ဘုရားသည်၊ မာရာတ် ထု၊ မာရ်တို့ကို နှိပ်နင်းနိုင်သော၊ မုနိ၊ ဗုဒ္ဓ
 မုနိတည်း၊ ထုဝံ၊ အရှင်ဘုရားသည်၊ အနုသယေ၊ အနုသယ တို့ကို၊ ဆေတွာ၊
 ဖြတ်ပြီး၍၊ တိဇ္ဈော၊ သံသရာမှကူးမြောက်ပြီးသည်ဖြစ်၍၊ ဣမံပဇံ၊ ဤသတ္တ
 ဂါအပေါင်းကို၊ ထာရေထံ၊ နိဗ္ဗာန်လည်းဟူသော ကမ်းတဘက်သို့ကူးစေ
 ၏၊ တေ၊ အရှင်ဘုရားသည်၊ ဥပမိ၊ လေးပါးသောဥပမိကို၊ သမတ်၊ ဣန္ဒာ
 ကောင်းစွာလွန်အပ်ပြီ၊ တေ၊ အရှင်ဘုရားသည်၊ အာသဝေါ၊ အာသဝေတို့ကို၊
 ပဒါထိတာ၊ ချိုးဖျက်အပ်ကုန်ပြီ၊ တံ၊ အရှင်ဘုရားသည်၊ အနုပါဒါနော၊ တရံ
 တရံစွာထမ်းခြင်း မရှိသည်ဖြစ်၍၊ ပဏိနာယံ ဘောဂေါ၊ ပယ်အပ်ပြီးသော

ကြောင့်လန်ခြင်း မရှိသည်ဖြစ်၍၊ သိဟော၊ ကောသရာဇာခြင်္သေ့မင်းနှင့်တူ
 သည်၊ အထိ၊ ဖြစ်၏။ တိသတာ၊ သုံးရာကျန်သော၊ ဣမေတိက္ခဝေါ၊ ဤရဟန်း
 တို့သည်၊ ပဉ္စလိကတာ၊ ပြုအပ်ပြီးသော လက် အုပ်ချိခြင်းရှိကျန်သည်ဖြစ်၍၊
 တိဋ္ဌန္တိ၊ ထည်ကျန်၏။ ဝိရ၊ မတုန်မထွင်သော သမာဓိရှိသော အရှင်တရား၊
 တံ၊ အရှင်တရားသည်၊ ပါဒေ၊ ခြေဘုံကို၊ ပဿာရေဟိ၊ ဆန့်တော်မူပါသော၊
 နာဝါ၊ ရဟန္တာတို့သည်၊ သတ္ထုနော၊ မြတ်စွာတရားအား၊ ဝဇ္ဇန္တ၊ ခိုးစေ
 ကုန်သတည်း။ ဣတိ၊ ဤသို့၊ အဇ္ဈတာသိ၊ သျှောက်၏။ ဣတိ၊ ဤသို့၊ သုတံ၊
 ကြားရလိုက်၏။ သသထသုတ္တံ၊ သေသသုတ်တည်း။

ဥပါသကာ၊ ဥပါသကာ၊ ဣဝ၊ ဤထောကန္တိ၊ မဇ္ဈာန်၊ သတ္တဝါတို့၏ ဇိဝိတံ၊
 ဇိဝိတိန္ဒြေတည်းဟူသော အသက်သည်၊ အနိမိတ္တံ၊ မျက်စိမှိတ်ခြင်းမျက်
 မှောင်ချိခြင်းကသော အပြုအမူအခြင်းအရာတည်းဟူသော အမှတ်မှကင်း
 သည်၊ ဟောတိ၊ ဖြစ်၏။ အနုညာတံ၊ ဂတိအသက်အပိုင်း အခြားအားဖြင့်
 မသိအပ်သည်၊ ဟောတိ၊ ဖြစ်၏။ ကထိရဉ္စ၊ များစွာသော အကြောင်းနှင့်
 စပ်သဖြင့် ဖြစ်ခြင်းရှိသည် ဖြစ်၍ပင်ပန်း ပြုပြင်သော ယှဉ်ခြင်း ရှိသည်
 ထည်း၊ ဟောတိ၊ ဖြစ်၏။ ပရိတ္တဉ္စ၊ ကာလတို့သည်ဖြစ်၍ နည်းသည်ထည်း၊
 ဟောတိ၊ ဖြစ်၏။ တံ၊ ထိုအမှတ်ကင်းသော အပိုင်းအခြား အားဖြင့်မသိ
 ကောင်းသော ပြုပြင်သော ဇိဝိတိန္ဒြေသည်၊ ဒုက္ခေ၊ ဆင်းရဲနှင့်၊ သံယုတ္တံ၊
 ယှဉ်၏။ ဥပါသကာ၊ ဥပါသကာ၊ ဇာတာ၊ ဖြစ်ကျန်သော သတ္တဝါတို့
 သည်၊ ယေန၊ အကြင်ဆေးကုခြင်းမန္တရားမန်းခြင်း စသော ဆုံးမဖြင့်၊ နမိ
 ယျာဓေ၊ မသေကျန်ရာ၊ သောဥပတ္တမော၊ ထိုမသေခြင်း၏ အကြောင်းဖြစ်
 သော သတရာ မန္တရားစသော ဆုံးမသည်၊ ဟိယသ္မာ၊ အကြံကြောင့်၊
 နအတ္ထိ၊ မရှိ၊ တသ္မာ၊ ထိုကြောင့်၊ တံ၊ သင်သည်၊ မာသောပိ၊ မပိုးရိပ်ထင်၊
 ဇရံ၊ ဒိုခြင်းသို့၊ ပတ္တာပိ၊ ရောက်၍သော် ထည်းကောင်း၊ အပတ္တာပိ၊
 မရောက်မူ၍သော် ထည်းကောင်း၊ ပါဏီနံ၊ သတ္တဝါတို့အား၊ မရဏံ၊ သေ
 ခြင်းသည်၊ ဘဝတိ၊ ဖြစ်တတ်၏။ ဟိ၊ သင့်စွာ၊ ပါဏီနော၊ သတ္တဝါတို့သည်၊
 ဇေဝဗ္ဗော၊ ဤသို့ ဒိုခြင်းသို့ ရောက်၍သော် ထည်းကောင်း မရောက်မူ၍သော်
 ထည်းကောင်း သေဘတ်သော သဘောရှိ၏။ ဥပါသကာ၊ ဥပါသကာ၊
 ပတ္တာနံ၊ ဝှဉ့်ကျန်သော၊ ဖလောနံ၊ သစ်သီးတို့အား၊ နိဗ္ဗံ၊ အမြဲ၊ ပတနတော၊
 ကြွေကျခြင်းကြောင့်၊ ဘယံ၊ တေးသည်၊ ဟောတိ၊ ဣဝ၊ ဖြစ်သကဲ့သို့၊ ဇေဝံ၊
 ဤအတူ၊ ဇာတာနံ၊ ဖြစ်ကျန်သော၊ မဇ္ဈာန်၊ သတ္တဝါတို့အား၊ မရဏံ၊ တော၊
 သေခြင်းကြောင့်၊ နိဗ္ဗံ၊ အမြဲ၊ ဘယံ၊ တေးသည်၊ ဟောတိ၊ ဖြစ်၏။ ဥပါသကာ၊

ဥပါသကာ၊ ကုမ္ဘကောရသံ၊ အိုးထိန်းသည်၏၊ ကတာ၊ ပြုအပ်ကုန်ပြီးသော၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သော၊ မတ္တိကာသာ၊ ဇနာ၊ မြေအိုးမြေခွက်တို့သည်၊ ဘေဒ နပရိယန္တာ၊ ကွဲပျက်ခြင်း၊ ယှဉ်အပိုင်းအခြား အဆုံးရှိကုန်သည်၊ ဟောန္တိ ယထာပီ၊ ဖြစ်ကုန်သကဲ့သို့ထည်း၊ ဧဝံ၊ ဤအတူ၊ မစ္စာနံ၊ သတ္တဝါတို့၏၊ ဇိဝိ တံ၊ အသက်သည်၊ မရဏပရိယန္တာ၊ သေခြင်း၊ ယှဉ် အပိုင်းအခြားအဆုံး ရှိ၏၊ ဥပါသကာ၊ ဥပါသကာ၊ ယေဒဟရာစ၊ အကြင်ငယ်ကုန် သောသူ တို့ သည်ထည်းကောင်း၊ ယေမဟန္တာစ၊ အကြင် ကြီးကုန်သောသူတို့ သည်ထည်းကောင်း၊ ယေဗာလာစ၊ အကြင်ရိုက်ကုန်သော သူတို့သည် ထည်းကောင်း၊ ယေစပဏ္ဍိတာစ၊ အကြင်စညာရှိတို့သည်ထည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေသဗ္ဗေ၊ ထိုအဆုံးရုံကုန်သောအထက်အကြီးပညာရှိပညာ မရှိကုန်သောသတ္တဝါတို့သည်၊ မဂ္ဂုဝသံ၊ သေမင်း၏ အသိုနှိုင်ငံသို့၊ ယန္တိ၊ လိုက်မကုန်၏၊ သဗ္ဗေ၊ အဆုံးရုံကုန်သောသတ္တဝါတို့သည်၊ မဂ္ဂုရောယဏာ၊ သေမင်းအထံသို့ ချည်းထည်းလျောင်းရကုန်၏၊ မဂ္ဂုပရေတာနံ၊ သေမင်း သည်နှိပ်စက်အပ်ကုန်သည်ဖြစ်ကုန်၍၊ ပရလောကတော၊ ဤလောကမှတမ လွန်လောကသို့၊ ဝတ္ထတံဝတ္ထန္တာနံ၊ သွားကုန်သော၊ တေသံ၊ ထိုသတ္တဝါတို့ ၏၊ ပိတာ၊ အမိအဘတို့သည်၊ ပုတ္တံ၊ သားသမီးကို၊ နတာယတေ၊ သေတေးမှ လွတ်စိမ့်သောဌါမစောင့်ရှောက်နှိုင်၊ ဥာတိဝါပန၊ အဆွေအမျိုးအပေါင်းသည် မူထည်း၊ ဥာကဏံ၊ အဆွေအမျိုးကို၊ နတာယတေ၊ သေတေးမှ ကင်းစိမ့် သောဌါမစောင့်ရှောက်နှိုင်၊ ဧဝံ၊ ဤသို့ထည်း၊ ဝဏ္ဏယုထော၊ ဥာတိနံ၊ အဆွေ အမျိုးတို့၏၊ ပကွတံယေဝ၊ ရှုကြည့်ကုန်စဉ်ပင်လျှင်၊ ပုထုအနေကပ္ပကာရံ၊ အထူးထူးအပြားပြားများစွာ၊ ထာထေဝံယေဝ၊ ပိုမြည်တမ်းသည်သာလျှင် ဖြစ်ကုန်သော၊ မစ္စာနံ၊ မိဘဆွေမျိုးတို့၏၊ အန္တရေ၊ အကြား၌၊ ဧကမေကောဝ တယေဝံတယေဝံထည်းကိုသာလျှင်၊ မဂ္ဂုနာ၊ သေမင်းသည်၊ နိယူတိ၊ ထုတ် ၍ဆောင်အပ်၏၊ ယထာ၊ အဘယ်ကဲ့သို့နည်း၊ ဝုန္တံ၊ နွားတို့၏၊ အန္တရေ၊ အကြား ၌၊ ဝဏ္ဏော၊ သတ်အပ်သော၊ ဂေါ၊ နွားကို၊ နိယူတိပိယ၊ ထုတ်၍ဆောင်အပ်သ ကဲ့သို့၊ ဧကမေကောဝ၊ တယောကံတယောကံထည်းကိုသာလျှင်၊ နိယူတိ၊ ဆောင်ယူ၏၊ ဥပါသကာ၊ ဥပါသကာ၊ ဧဝံ၊ ဤသို့သောလောကသဘောကို၊ တံ၊ သင်သည်၊ ပသာ၊ ရှုလော၊ လောကော၊ လောကသည်၊ အတာဏော၊ စောင့် ရှောက်အပ်သော သူမရှိ၊ လောကော၊ သတ္တလောကကို၊ မဂ္ဂုနာစ၊ သေမင်း သည်ထည်းကောင်း၊ ဇရာယစ၊ အိုခြင်းသည်ထည်းကောင်း၊ ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်၊ အတ္တဟတော၊ အလွန်နှိပ်စက်လျှင် ဆဲအပ်၏၊ ဧကနပိ၊ ထ

ရံတယောကံသည်၊ ပရိဟာနံ၊ စောင့်ရှောက်ခြင်းကို၊ ကာဝံ၊ ပြုခြင်းငှါ၊ နသ
 က္ကာ၊ မကတ်နိုင်၊ ဣတိ၊ ဤသို့၊ ဗုဒ္ဓါဒယော၊ ထုရားအစရှိကုန်သော၊ ဝိတိသစ္စ
 န္နာ၊ မတန်မထုပ်သော သမာဓိရှိကုန်သော ပညာရှိတို့သည်လည်း၊ ယသ္မာ၊ အ
 ကြင်ကြောင့်၊ ဇာနန္တိ၊ သိကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ဝိရာ၊ ပညာရှိ ဦးသည်၊
 နသောစန္တိ၊ မပိုးရိပ်ကုန်၊ ကိံ၊ အဘယ်ကို၊ ဝိဒိတွာ၊ သိကုန်၍၊ နသောစန္တိ၊ မ
 ပိုးရိပ်ကုန်သနည်း၊ လောကပရိယာသံ၊ ပျက်စီးထုတ်သော ဤသို့သော ထော
 ကသယောကို၊ ဝိဒိတွာ၊ သိကုန်၍၊ နသောစန္တိ၊ မပိုးရိပ်ကုန်၊ ဥပါထက၊ ဥပါ
 သကာ၊ အာဂတသ္မဝါ၊ အမိဝမ်း သို့လာသည်မှလည်း ဖြစ်သော၊ ဂတသ္မဝါ
 ဤသဂမှရုတေ၍ တပါးသော ဘဝသို့သွားသည်မှလည်း ဖြစ်သော၊ ယသ္မာ၊ အ
 ကြင်သူ၏၊ မဂ္ဂံ၊ ဘာရာဇရီးသွားရာဇရီးကို၊ တံ၊ သင်သည်၊ နဇာနာသိ၊ မသိ၊
 တသ္မာ၊ ထိုသူ၏၊ ဥဘောအန္တေ၊ နှစ်ပါးကုန်သော ခရီးအတို့တို့ကို၊ အသံပသံ၊
 ကောင်းစွာမမြင်သည်ဖြစ်၍၊ နိရတ္ထံ၊ အကျိုးမရှိသော ဝိကြွေးခြင်းကို၊ တံ၊
 သင်သည်၊ ပရိဒေဝတိ၊ ဝိကြွေးတိ၏၊ ပရိဒေဝယမာနောစ၊ ဝိကြွေး
 သည်ဖြစ်၍လည်း၊ ကိပ္ပိအတ္ထံ၊ တရံတရသော အကျိုးကို၊ ဥဗ္ဗဟော၊ ဆောင်
 နှိုင်းရာအံ့မည်သော၊ သံရုဇ္ဈာ၊ သောကဖြင့်တွေဝေသည်ဖြစ်၍၊ အတ္တာနံ၊ ဝိ
 မိကိုယ်ကို၊ ဟိံ သံဟိံ သန္တော၊ ညည်းဆဲသောသူသည်။ ကိပ္ပိအတ္ထံ၊ တရံတ
 ရသော အကျိုးကို၊ ဝေဥဗ္ဗဟော၊ အကယ်၍ ဆောင်နှိုင်းငြားအံ့၊ ဝိစက္ခဏော၊
 ပညာရှိသည်၊ နံ၊ ထိုဝိကြွေးခြင်းကို၊ ကရိယာ၊ ပြုရာ၏၊ ကောစိ၊ တရံတရယာံ
 သောသူသည်၊ ရုဇ္ဈာနံ၊ ဝိကြွေးခြင်းဖြင့်၊ သောကေန၊ ပိုးရိပ်ခြင်းဖြင့်၊ စေတ
 သော၊ စိတ်၏၊ သန္တိံ၊ ငြိမ်းခြင်းသို့၊ နဟိပဂ္ဂေါကိ၊ မရောံ၊ အသ၊ ထိုဝိကြွေး
 ပိုးရိပ်သောသူအား၊ ဘိယျော၊ လွန်စွာ၊ ဒုက္ခံ၊ ဆင်းရဲသည်၊ ဥပ္ပဇ္ဇော၊ ဖြစ်၏၊
 သရိဓမ္မံ၊ ကိုယ်သည်လည်း၊ ဥပဟညတိ၊ အဆင်းမထွ်ခြင်းအစရှိသည်တို့
 ဖြင့်ရှိရာညစ်ညူးပင်ပန်း၏၊ အတ္တာနံ၊ ဝိမိသည်၊ အတ္တာနံ၊ ကိုယ်ကို၊ ဟိံ သံဟိံ
 သန္တော၊ ဝိကြွေးသည်ဖြစ်၍ နှိပ်စက်သော သူသည်၊ ကိသော၊ ကြံသော
 ကိုယ်ရှိသည်၊ ဝိဝန္တော၊ မထွေးသော ကိုယ်အဆင်းရှိသည်၊ ဘဝတိ၊ ဖြစ်၏၊
 တေန၊ ထိုသို့ဝိကြွေးသဖြင့်၊ ပေသာ၊ သေကုန်သောသူတို့သည်၊ နပါယေန္တိ၊
 မစောင့်ကုန်၊ တသ္မာ၊ ထိုကြောင့်၊ ပရိဒေဝနာ၊ ဝိကြွေးခြင်းသည်၊ နိရတ္ထံ၊ အ
 ကျိုးမရှိ၊ ယသ္မာ၊ အကြင်ကြောင့်၊ သောကံ၊ ပိုးရိပ်ခြင်းကို၊ အဗ္ဗဟံ အဗ္ဗ
 ဟန္တော၊ မစွန့်သော၊ ဇန္တု၊ လူသည်၊ ဘိယျော၊ လွန်စွာ၊ ဒုက္ခံ၊ ကိုယ်စိတ်၏
 ဆင်းရဲခြင်းသို့၊ နိဂစ္ဆတိ၊ ရောက်၏၊ ကာလကံတံ၊ သေသောသူကို၊ ဥပါဒါ
 ယ၊ စွဲ၍၊ အနုတ္တု၊ နန္တော၊ အဖန်တလဲလဲ ပိုးရိပ်ကြည်ညည်းသည် ဖြစ်၍၊

သောကဿ၊ ပိုးရိပ်ခြင်း၏၊ ဝသံ၊ အလိုနိုင်ငံသို့၊ အန္တဂူ၊ အစဉ်လိုက်သောသူ
သည်၊ ဒုက္ခံ၊ ဆင်းရဲသို့၊ နိဂစ္ဆတိ၊ ရောက်၏၊ ဟသ္မာ၊ ထိုကြောင့်၊ အနတ္တံ၊ အ
ကျိုးစီးပွားမရှိသည်ကို၊ ဝဟတိ၊ အားထုတ်၏၊ ဂမိနော၊ တမလွန်ဘဝသို့
သွားကုန်သော၊ ယထာကမ္မုပဂေ၊ ကံအား ထျော်သော တဝသို့ကပ်ကုန်
သော၊ အညေဗိနုရေ၊ တပါးကုန်သောသူတို့ကိုထည်း၊ တံ၊ သင်သည်၊ ပဿ၊
ရှုလော၊ မဂ္ဂုနော၊ သေမင်း၏၊ ဝသံ၊ အလိုနိုင်ငံသို့၊ အာဂမ္မ၊ ရောက်ကုန်၍၊
ပါဏိနော၊ သတ္တဝါတို့သည်၊ ဣဝ၊ ဤသောကန္တံ၊ ဗန္ဓုန္တေ၊ သေဘေးဖြင့်
တုန်ထွက်ကုန်သည် သာလျှင်ထည်း၊ ဟိ၊ သင့်စွာ၊ ပါဏိနော၊ သတ္တဝါတို့
သည်၊ ယေနယေန၊ အသက်ရှည်သည်ဖြစ်လတ္တံ့၊ အနာမရှိသည်ဖြစ်လတ္တံ့၊
ဤသို့ပသော အကြင်အကြင်သို့ သောအခြင်းအရာဖြင့်၊ မညန္တိ၊ အောက်
မေ့ကုန်၏၊ တတောဘတော၊ ထိုထိုအောက်မေ့အပ်သည်မှ၊ အညထာ၊
တပါးသောအခြင်းအရာဖြင့်၊ တံ၊ ထိုသဘောသည်၊ ဟောတိ၊ ဖြစ်တတ်
၏၊ ထောဒိသော၊ ဤသို့သဘောရှိသော၊ ဝိနာဘာဝေါ၊ အောက်မေ့အပ်
သည်မှကင်း၍ ထိုအောက်မေ့အပ်သည်၏ဆန့်ကျင်ဘက်အားဖြင့်ဖြစ်ခြင်း
သည်၊ ဟောတိ၊ ဖြစ်၏၊ ဥပါသက၊ ဥပါသကာ၊ ထောကဿ၊ ထောက၏၊ ပရိ
ယာယံ၊ ဤသို့သဘောကို၊ ပဿ၊ ရှုလော၊ မာဏဝေါ၊ သတ္တဝါသည်၊ ဝ
ထာသတံအပိ၊ အနှစ်တရာပင်သော်ထည်း၊ ဇိဇေ၊ အသက်ရှည်ငြားအံ့၊ ဘိ
ယျောဝါပန၊ အနှစ်တရာထက်လွန်စွာမူထည်း၊ ဇိဇေ၊ အသက်ရှည်ငြားအံ့၊
ဥာတိသံဃာ၊ အဝေဠအမျိုးအပေါင်းမှ၊ ဝိနာ၊ ကင်း၍သာလျှင်၊ ဟောတိ၊
ဖြစ်၏၊ ကထံ၊ အတတ်သို့လျှင်၊ ဝိနာ၊ ကင်း၍၊ ဟောတိ၊ ဖြစ်သနည်း၊ ဧဝံဇိဝ
မာနောပိ၊ ဤသို့တရာတရာထက်အလွန်အသက်ရှည်ငြားထည်း၊ အမရတ
ဓမ္မော၊ မသေသောသဘော ရှိသည်မည်သည်၊ နတ္ထိ၊ မရှိ၊ အထခေါ၊ စင်
စစ်လျှင်၊ မရတပတ္တကာယေ၊ သေခြင်း အနီးသို့ရောက်သောအခါ၌၊ ဣဝ၊ ဤ
ထဝန္တံ၊ ဇိဝိတံ၊ အသက်ကို၊ ဇဟာတိ၊ စွန့်သည်သာလျှင်ထည်း၊ တသ္မာ၊ ထို
သို့သေခြင်း သဘောမြဲသည်၏အဖြစ်ကြောင့်၊ အရဟတော၊ ငါတုရား၏၊ ဧဝ
ရူပံ၊ ဤသို့သဘောရှိသော၊ ဣဝံဓမ္မဒေသနံ၊ ဤတရားဟောခြင်းကို၊ သုတ္တံ၊
ကြားနာရ၍၊ ပရိဒေဝိတံ၊ ပိုကြွေးခြင်းကို၊ ဝိနေယျ၊ ဖျော်ရာ၏၊ ကထံပိနေယျ
အသို့ဖျောက်ရာသနည်း၊ ပေတံကာလဂီတံ၊ သေသောသူကို၊ ဒိသ္မာ၊ မြင်၍၊
ဧသော၊ ဤသေသောသူသည်၊ ဝုနဇိဝတု၊ တဖန်အသက်ရှည် စေသတည်း၊
ဣတိ၊ ဤသို့ဇိဝိတံ၊ အသက်ရှည်စေခြင်းငှါ၊ မဟာ၊ ငါသည်၊ နလတ္တံ၊ မရ
အပ်၊ ဣတိ၊ ဤသို့ပရိဇနန္တော၊ ပိုင်းခြား၍သိသည်ဖြစ်၍၊ ပရိဒေဝံ၊ ပိုကြွေး

ခြင်းကို၊ ဝိနေယျ၊ ဖျော့ရာ၏။ အာဒိတ္တံ၊ ခြောင်ခြောင်တော်လောင်းသော၊ သ
 ခုတံ၊ မြို့နုရာအိမ်ကို၊ ဝါရိနာ၊ ရေဖြင့်၊ ပရိနိဗ္ဗာတောယထာ၊ ငြိမ်းစေသကဲ့သို့၊
 ဝေဝိ၊ ဤအတူလည်း၊ မိရော၊ သမာဓိဖြင့်တည်ကြည်ခြင်းရှိထသော၊ သဗ္ဗ
 ညော၊ သဘာဝိကပညာဖြင့်ပညာရှိထသော၊ ပဏ္ဍိတော၊ ဗဟုထုတပညာ
 ဖြင့်ပညာရှိထသော၊ ကုသယော၊ လိမ္မာထသော၊ နရော၊ ပုဂ္ဂိုလ်သည်၊ ဥပ္ပဏိ
 တံ၊ မိမိအထက်၌ကျသော၊ သောကံ၊ စိုးရိမ်ခြင်းကို၊ ဝိပ္ပံ၊ လျှင်စွာ၊ ပရိနိဗ္ဗာယေ
 ငြိမ်းစေရာ၏။ ပါတော၊ ထေသည်၊ တူလံ၊ လဲဝါကို၊ ခံသယောဇ္ဇဝ၊ မှတ်ထွင့်သ
 ကဲ့သို့၊ သောကံ၊ စိုးရိမ်ခြင်းကို၊ ခံသယော၊ ဖျောက်ထွင့်ရာ၏။ အတ္တနော၊ မိမိ
 ၏၊ သုခံ၊ ချမ်းသာကို၊ ဝေသာနော၊ ရှာသောသူသည်၊ အတ္တနော၊ မိမိ၏၊ ပရိဒေ
 ဝဗ္ဗ၊ ငိုကြွေးခြင်းကိုလည်းကောင်း၊ ပဇ္ဇေဗ္ဗ၊ တဏှာကိုလည်းကောင်း၊ ဒေါ
 မနုဿဗ္ဗ၊ စေတသိကနက္ခကိုလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိပ္ပကာရံ၊ သုံးပါး
 အပြားရှိသော၊ အတ္တနော၊ မိမိ၏၊ ဇေတံသလ္လံ၊ ဤမြားပြောင့်ကို၊ အဗ္ဗဟော၊
 ထုတ်ရာ၏။ *၊ အဗ္ဗုဇ္ဇသင်္ဃော၊ နှုတ်ထုတ်အပ်ပြီးသောမြားပြောင့်ရှိသည်
 အထိတော၊ တဏှာဒိဋ္ဌိတို့ကိုမရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ သန္တိံ၊ ရာဂစသော
 ကိလေသာ အပူငြိမ်းသဖြင့်ငြိမ်းချမ်းသောနိဗ္ဗာန်သို့၊ စေဟသော၊ စိတ်ဖြင့်၊
 ဝုပ္ပယျ၊ ရေခဲ၍၊ သဗ္ဗသောကံ၊ အလုံးစုံသောစိုးရိမ်ခြင်းကို၊ အတိတ္တန္တော၊
 လွန်ပြီးသည်ဖြစ်၍၊ အသောကော၊ စိုးရိမ်ခြင်းမရှိ၊ နိဗ္ဗာတော၊ ကိလေသနိ
 ဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသည်လျှင် အပြီး
 တည်း၊ သလ္လသုတ္တံ၊ သလ္လသုတ်တည်း။ ။

ဘန္တေ၊ အရှင်တုရားကံထံပါ၊ ဣဒံသုတ္တံ၊ ဤဝါသေဋ္ဌသုတ်ကို၊ မေမဟာ၊
 အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံ
 ကော်မှ၊ ဝေ၊ ဤသို့၊ သုထံ၊ ကြားလိုက်ရ၏၊ ကိံသုထံ၊ အကယ်သို့ကြားလိုက်
 ရသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 ဣန္ဒြာနီထေ၊ ဣန္ဒြာနီထရွာ၌၊ ဣန္ဒြာနီထဝနသဏ္ဍေ၊ ဣန္ဒြာနီထတော
 ဆုတ်၌၊ ဝိဟရတိ၊ နေထေပ်မှု၏၊ တေနခေါပနသမယေန၊ ထိုအခါ၌၊ သမ္ပဟု
 သာ၊ များစွာကုန်သော၊ အညာဘိတာအဘိညာတာ၊ အလွန်ထင်ရှားကုန်သော
 ဗြာဟ္မဏမဟာသဿာ၊ များသောဥစ္စာနှစ်ရှိသောပုဏ္ဏားတို့သည်၊ ဣန္ဒြာနီ
 ထေ၊ ဣန္ဒြာနီထရွာ၌၊ ပဗ္ဗိဝသန္တိ၊ နေကြကုန်၏၊ ဣဒံဣမေဗြာဟ္မဏမဟာ
 သာယာ၊ ဤများသောဥစ္စာနှစ်ရှိကုန်သောပုဏ္ဏားတို့ဟူသည်၊ သေယုထာ
 ကတမေ၊ အဘယ်သည်တို့နည်း၊ စက္ကံ၊ စက္ကံအမည်ရှိသော၊ ဗြာဟ္မဏော၊
 ပုဏ္ဏားလည်းကောင်း၊ တာရုက္ခော၊ တာရုက္ခအမည်ရှိသော၊ ဗြာဟ္မဏော၊

ပုဏ္ဏားထည်းကောင်း၊ ပေါက္ခဏသုတိ၊ ပေါက္ခဏသုတိအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားထည်းကောင်း၊ ဇာဏုသောဏီ၊ ဇာဏုသောဏီအမည်ရှိ
 ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားထည်းကောင်း၊ တောဒေယျော၊ တောဒေယျအ
 မည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားထည်းကောင်း၊ အညော၊ တပါးကုန်သော၊
 အဘိညာဏာ၊ ထင်ရှားကုန်သော၊ ဗြဟ္မဏမဟာသာဓာဓ၊ များသောဥစ္စာ
 နှစ်ရှိကုန်သော ပုဏ္ဏားတို့ထည်းကောင်း၊ ဣတိဣမေ၊ ဤသည်တို့ ထည်း၊
 အထခေါ၊ ထိုအခါ၌၊ ဇေတဝိဟာရံ၊ မြင်းခေါင်းကုန်ဆန်ခြင်းငှါမရှည်သော
 သွားခြင်းထည်းဟူသောဝိဟာရကို၊ အနုစက်မန္တာနံ၊ အစဉ်အတိုင်းသွား
 ကုန်သော၊ အနုစိစရန္တာနံ၊ ထိုမှဤမှထည့်ပတ်ကုန်သော၊ ဝါသေဋ္ဌဘာရန္တိ
 ဇာနံ၊ ဝါသေဋ္ဌဘာရန္တိဇာနံ၊ အမျိုးဖြစ်ကုန်သော၊ မာဏဝါနံ၊ လူလင်တို့အား၊ အ
 န္တရာ၊ အဆွေခင်ပွန်း၏ အဖြစ်နှင့်လွန်စွာပြောဟောသောစကား၏အလယ်
 နှိဖြစ်သော၊ အယံကထာ၊ ဤထပါးသောအခြင်းအရာဖြစ်သောစကားသည်၊
 ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ ကိဉ္ဇဒပါဒိ၊ အဘယ်သို့ထင်ရှားသနည်း၊ ဘော၊ အ
 ချင်းဘာရန္တိဇာ၊ ကထံအဘယ်သို့သောအကြောင်းဖြင့်၊ ဗြာဟ္မဏော၊ ပုဏ္ဏား
 မည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ ပုဏ္ဏိ၊ မေး၏၊ ဘာရန္တိဇာ၊
 ဘာရန္တိဇာအမည်ရှိသော၊ မာဏဝေါ၊ လူလင်သည်၊ ဘော၊ အချင်းဝါသေဋ္ဌ၊
 ခေါ၊ စင်စစ်၊ ယတော၊ အကြင်ကြောင့်၊ မာဏိတောစ၊ အမိငှထည်းကောင်း၊
 ဝိဘိတောစ၊ အဘယ့်ထည်းကောင်း၊ ဥဘတော၊ နှစ်ပါးရုံမှ၊ သုဇာတော၊
 ကောင်းစွာဖြစ်၏၊ သံသုဒ္ဓဂ္ဂဟဏီကော၊ ကောင်းစွာစင်သောအမိဝမ်းရှိ၏၊
 ယာဝသတ္တမာပိတာမဟာယုဂါ၊ ထိုးထွားခုနစ်ဆက်မြောက်သော အမျိုး
 တိုင်အောင်၊ ဇာတိဝါဒေန၊ အမျိုးကိုစွဲ၍ဖြစ်သောစကားဖြင့်၊ အက္ခိတ္တော၊
 မပစ်ပယ်အပ်သည်၊ အနုပကုဋ္ဌော၊ အမျိုးနှင့်စပ်သောကဲ့ရဲ့စွပ်စွဲခြင်းဖြင့်မ
 စွပ်စွဲအပ်၊ ဘော၊ အချင်းဝါသေဋ္ဌ၊ ခေါ၊ စင်စစ်၊ ဧတ္တာဝတာ၊ ဤသို့အမျိုး၏
 ပြည့်စုံသောအဖြစ်ထည်းဟူသောအတိုင်းအရှည်ဖြင့်၊ ဗြာဟ္မဏော၊ ပုဏ္ဏား
 မည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိဇေ၊ ဤသို့၊ အာဟ၊ သိုပြန်၏၊ ဝါသေဋ္ဌော၊
 ဝါသေဋ္ဌအမည်ရှိသော၊ မာဏဝေါ၊ လူလင်သည်၊ ဇေ၊ ဤသို့၊ အာဟ၊ သိုပြန်
 ၏၊ ကိဉ္ဇာဟ၊ အဘယ်သို့ဆိုသနည်း၊ ဘော၊ အချင်းဘာရန္တိဇာ၊ ယတော
 ခေါ၊ အကြင်အကြောင်း ကြောင့်လျှင်၊ သိလဝါစ၊ သိလရှိသည်ထည်း၊
 ဟောတိ၊ ဖြစ်၏၊ ဝတ္တသမ္ပန္နောစ၊ အာစာများပြည့်စုံသည်ထည်း၊ ဟောတိ၊
 ဖြစ်၏၊ ဘော၊ အချင်းဘာရန္တိဇာ၊ ဧတ္တာဝတာခေါ၊ ဤသိလအာစာများပြည့်စုံ
 သောအဖြစ်ဖြင့်သာလျှင်၊ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်၊ ဟောတိ၊ ဖြစ်၏၊

ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ဘာရုခ္ဓါဇော၊ ဘာရုခ္ဓါဇအမည်ရှိသော၊ မာဏဝေါ၊ လူဆင်သည်၊ ဝါသေဋ္ဌံ၊ ဝါသေဋ္ဌအမည်ရှိသော၊ မာဏဝံ၊ လူဆင်ကို၊ ဥပေတံ၊ ထိပိဋံသောဌာ၊ နေဝခေါအသက္ခိ၊ မတတ်နှိုင်းသည်သာတည်း၊ ဝါသေဋ္ဌံ၊ ဝါသေဋ္ဌအမည်ရှိသော၊ မာဏဝေါ၊ လူဆင်သည်၊ ဘာရုခ္ဓါဇံ၊ ဘာရုခ္ဓါဇအမည်ရှိသော၊ မာဏဝံ၊ လူဆင်ကို၊ သညာပေတံ၊ ထိပိဋံသောဌာ၊ နပနအသက္ခိ၊ မတတ်နှိုင်း၊ အထခေါ၊ ထိုအခါ၌၊ ဝါသေဋ္ဌံ၊ ဝါသေဋ္ဌအမည်ရှိသော၊ မာဏဝေါ၊ လူဆင်သည်၊ ဘာရုခ္ဓါဇံ၊ ဘာရုခ္ဓါဇအမည်ရှိသော၊ မာဏဝံ၊ လူဆင်ကို၊ အာမန္တေထိ၊ ဆို၏။ ကိံ အာမန္တေထိ၊ အဘယ်သို့ဆိုသနည်း၊ ဘောဘာရုခ္ဓါဇ၊ အချင်းဘာရုခ္ဓါဇ၊ သက္ခယုတ္တော၊ သာဏီဝင်မင်းသားဖြစ်သော၊ သက္ခယုတ္တော၊ သာဏီဝင်မင်းမျိုးမှ၊ နိက္ခမိတွာ၊ ထွက်၍၊ ပဗ္ဗဇိတော၊ ရဟန်းပြုသော၊ အယံသမထောဂေါတမော၊ ဤရဟန်းဂေါတမသည်၊ ဣတ္ထာနဂံလေ၊ ဣတ္ထာနဂံလရွာ၌၊ ဣတ္ထာနဂံလဝနသဗ္ဗော၊ ဣတ္ထာနဂံလတေးအုပ်၌၊ ဝိဟရတိ၊ နေတော်မူ၏။ တံခေါပနဘဝန္တံ ဂေါတမံတသခေါပနထောထောဂေါတမသ၊ ထိုအရှင်ဂေါတမ၏၊ ဧဝံ၊ ဤသို့၊ ကဿောထော၊ ကောင်းသော၊ ကိတ္တိသဗ္ဗေ၊ ကျော်စောသောအသံသည်၊ အတ္ထု၊ ဣတော၊ နံ့၍ထက်၏။ ကိံ အတ္ထု၊ ဣတော၊ အဘယ်သို့နံ့၍ တက်သနည်း၊ သောတဂဝါ၊ ထိုမြစ်စွာ ထုရားသည်၊ ဣတိပိ ဣမိနာစကာရထေန၊ ဤသို့သောအကြောင်းကြောင့်၊ (ပ)၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်ထော်မူ၏။ တဂဝါ၊ တဂဝါမည်ထော်မူ၏။ ဣတိ၊ ဤသို့၊ အတ္ထု၊ ဣတော၊ နံ့၍တက်၏။ ဘောဘာရုခ္ဓါဇ၊ အချင်းဘာရုခ္ဓါဇ၊ မယံ၊ ငါတို့သည်၊ အာယာမ၊ သွားကြကုန်ဖို့၊ ယေန၊ အကြင်အိရပ်၌၊ သမထောဂေါတမော၊ ရဟန်းဂေါတမသည်၊ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့၊ ဥပသကံမိသ၊ ဝမ၊ ကပ်ကြကုန်အံ့၊ ဥပသကံမိတွာ၊ ကပ်ကြကုန်ပြီး၍၊ သမထံဂေါတမံ၊ ရဟန်းဂေါတမကို၊ ဧဝံ၊ ဤအနက်ကို၊ ဝုတ္တိယာမ၊ မေးကုန်အံ့၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ နော၊ ငါတို့အား၊ သမထောဂေါတမော၊ ရဟန်းဂေါတမသည်၊ ဗျာကရိသတိ၊ ဖြေဆိုတော်မူလတ္တံ့၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ နံအတ္ထံ၊ ထိုအနက်ကို၊ ဝေရေသဝာမ၊ ငါတို့မှတ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊ ဆို၏။ စော၊ အချင်း၊ ဝါသေဋ္ဌံ၊ ဧဝံသာရ၊ ကောင်းပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊ ဘာရုခ္ဓါဇော၊ ဘာရုခ္ဓါဇအမည်ရှိသော၊ မာဏဝေါ၊ လူဆင်သည်၊ ဝါသေဋ္ဌံသ၊ ဝါသေဋ္ဌအမည်ရှိသော၊ မာဏဝသ၊ လူဆင်၏၊ ဝစနံ၊ စကားကို၊ ဗစ္စသောသိ၊ နာခံ၏။ အထခေါ၊ ထိုအခါ၌၊ ဝါသေဋ္ဌံ၊ ဘာရုခ္ဓါဇော၊ ဝါသေဋ္ဌံ၊ ဘာရုခ္ဓါဇအမည်ရှိကုန်သော၊ မာဏဝေါ၊ လူဆင်တို့သည်၊ ယေန၊ အကြင်အရပ်၌၊ ဘ

ဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိုးထင်မူ၏၊ ထေးန၊ ထိုမြတ်စွာ ဘုရားရှိ
ထော်မူရာ အရပ်သို့၊ ဥပသကံမိံ သု၊ ကပ်ကြကုန်၏၊ ဥပသကံမိတွာ၊ ကပ်ကြ
ကုန်ပြီး၍၊ ဘဂဝယော၊ မြတ်စွာဘုရားနှင့်၊ သဒ္ဓိံ၊ တကွ၊ သမ္ပောဒိံ သု၊ ဝမ်း
မြောက်ဝမ်းသာပြောဟောကုန်၏၊ သမ္ပောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာပြော
ဟောအပ်သော၊ သာရဏီယံ၊ အသက်ထက်ဆုံးအောက်မေ့အပ်သော၊ က
ထံ၊ စကားကို၊ ဝိ ဘိသာရေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်တင့်လျောက်
ပတ်သော အရပ်၌၊ နိသိဒိံ သု၊ ထိုင်နေကုန်၏၊ ဧကမန္တံ၊ သင့်တင့်လျောက်
ပတ်သော အရပ်၌၊ နိသိန္ဒောခေါ၊ ထိုင်နေပြီးသော၊ ဝါသေဋ္ဌော၊ ဝါသေဋ္ဌအ
မည်ရှိသော၊ မာဏဝေါ၊ လှသင်သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားသို့၊ ဂါယာ
ယ၊ ဝှံ့ဆိုသီကုံးအပ်သော ဂါယာဖြင့်၊ အဇ္ဈိဘာသိ၊ ဈေးကံ၏၊ ကိံ အဇ္ဈ
ဘာသိ၊ အဘယ်သို့လျှော်သနည်း၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ မယံ၊ ငါတို့
သည်၊ အနုညာတပရိညာတာ၊ ဆရာသည်နှင့်ပြုအပ်ကုန်သော ငါတို့သည်၊
ဝနံခံ အပ်ကုန်ပြီးသော သူတို့တည်း၊ မယံ၊ အကျွန်ုပ်တို့သည်၊ တေဝိဇ္ဇာ၊ ဗေ
ဒင်သုံးပုံကိုထတ်ကုန်သည်၊ အသ္မု၊ ဖြစ်ကုန်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ပေါက္ခ
ရ သာတိယံ၊ ပေါက္ခရ သာတိပုဏ္ဏား၏၊ ဇေဋ္ဌန္တေ ဝါထိ၊ တပည့်ကြီးတည်း၊
အယံ မာဏဝေါ၊ ဤလှသင်ကား၊ တာရုက္ခဿ၊ တာရုက္ခပုဏ္ဏား၏၊ ဇေဋ္ဌန္တေ
ဝါထိ၊ တပည့်ကြီးတည်း၊ တေဝိဇ္ဇာနံ၊ ဗေဒင်သုံးပုံတို့၏၊ ယံ၊ အကြင်ပုဂ္ဂိုလ်
ရုဏ်းစသည်ကို၊ အာစရိယေဟံ၊ ဆရာတို့သည်၊ အက္ခာတံ၊ ကြားအပ်ပြီ၊ တ
ကြံ၊ ထိုဗျာကရုဏ်းစသည်၌၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဧကဝလိနော၊ အထုံးစုံ
အကြွင်းမဲ့ထတ်ကုန်သည်၊ အသ္မုသေ၊ ဖြစ်ကုန်၏၊ ပဒကသ္မာစ၊ ပုဂ္ဂိုလ်ဆောင်
ကုန်သည် လည်းကောင်း၊ ဝေယျာကရုဏာစ၊ ဗျာကရုဏ်းကို သင်ကုန်
ဆောင်ကုန် သည်လည်းကောင်း၊ အသ္မုသေ၊ ဖြစ်ကုန်၏၊ ဇေဋ္ဌန္တေ၊ ဗေဒင်၌၊ မယံ၊
အကျွန်ုပ်တို့သည်၊ အာစရိယသဒိသာ၊ ဆရာနှင့်တူကုန်၏၊ ဂေါတမ၊ အရှင်
ဂေါတမ၏၊ တေသံနော၊ ထိုအကျွန်ုပ်တို့နှစ်ယောက်တို့အား၊ ဇာတိ ဝါဒဋ္ဌိ၊
အမျိုးကိုစွဲ၍ ဖြစ်သော စကား၌၊ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ ဇာတိ
ယဒ၊ အမျိုးအားဖြင့်၊ ပြာဟူတော၊ ပုဏ္ဏားသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊
ဘာရုခါဒေ၊ ဘာရုခါဒေသည်၊ ဘာသတိ၊ ဆို၏၊ အဟံ၊ အကျွန်ုပ်သည်ကား၊
ကမ္မုနာ၊ ဆတ်ပါးသော ကုသိုလ်ကမ္မပထဖြင့်၊ ပြာဟူတော၊ ပုဏ္ဏားသည်၊
ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဗြူဒိ၊ ဆိုပါ၏၊ စက္ခုမာ၊ ငါးပါးသော စက္ခုရှိ
ထော်မူသော အရှင်ဘုရား၊ ဝှံ့၊ အရှင်ဘုရားသည်၊ ဝေံ၊ ဤသို့၊ ဇာနာဟိ၊ ထိ
ထော်မူလော၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ အညမညံ၊ အချင်းချင်း၊ သ



ညာပေတုံ၊ သိဝိဋ်သောဌ၊ နသက္ကောမ၊ မတထံ နိုင်ကုန်၊ ဥတော၊ နှစ်ယောက်
 ကုန်သော၊ မယံ၊ အကျွန်ုပ်တို့သည်၊ သမ္ပန္နိဇ္ဇာတိ၊ အလိုလိုထိသော သုဟု၍၊ ဝိ
 သသုတံ၊ ကျွန်ုပ်တို့သော၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ပုဋ္ဌံ၊ မေးခြင်းငှါ၊
 အာဂမ၊ ရောက်လာပါကုန်၏၊ ဝေယဝတိတံ၊ ယုတ်ခြင်းကိုလွန်သောပြည့်
 သော၊ စန္ဒံ၊ လစန်းကို၊ ပေစ္စ၊ ကပ်၍၊ ဇနာ၊ လူတို့သည်၊ ပစ္စယိကာ၊ ချီအပ်သော
 လက်အုပ်ရှိသည်ဖြစ်၍၊ နမဿန္တိ၊ ယထာ၊ ရှိခိုးကုန်သကဲ့သို့၊ ဇံတထာ၊ ထို
 အတူ၊ လောကတ္ထိံ၊ လောက၌၊ ဂေါတမံ၊ အရှင်ဂေါတမကို၊ ပစ္စယိကာ၊ လက်
 အုပ်ချီကုန်သူက်၊ ဝန္ဓဇာနာ၊ ရှိခိုးကုန်သော အကျွန်ုပ်တို့သည်၊ နမဿန္တိ၊ ရှိခိုး
 ကြပါကုန်၏၊ ဝေယကော၊ အဝိဇ္ဇာဟူသော အဓိကံရှိသောထောက၌၊ စက္ခု၊ မိဋ္ဌ
 ဓိန္ဒြိကစသော အင်္ဂါကိုပြသဖြင့်စက္ခုသတ္တဝီသည်၊ ဟုတ္တဝါ၊ ဖြစ်၍၊ သရပ္ပ
 န္တံ၊ ကောင်းစွာဖြစ်သော၊ ဂေါတမံ၊ အရှင်ဂေါတမကို၊ မယံ၊ အကျွန်ုပ်တို့သည်၊
 ပုစ္ဆာမ၊ မေးကုန်၏၊ ဇာတိယာ၊ အမျိုးဖြင့်၊ ဗြာဟ္မဏော၊ ပုစ္ဆာမည်သည်၊
 ဟောတိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်မူကား၊ ကမ္မုနာ၊ ကုသိုလ်ကမ္မပ
 ထဖြင့်၊ ဘဝတိ၊ ဖြစ်သလော၊ ယထာ၊ အကြင်အခြင်းဖြင့်၊ မယံ၊ အကျွန်ုပ်တို့
 သည်၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ ဇာနေရ၊ သိကုန်အံ့၊ အဇာနတံ၊ မသိကုန်
 သော၊ နော၊ အကျွန်ုပ်တို့အား၊ တထာ၊ ထိုသိခြင်း၏အကြောင်းဖြင့်၊ ထံ၊ အရှင်
 သုရားသည်၊ ပဗြုဟိ၊ အပြားအားဖြင့် ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ ဝါ
 သေဋ္ဌာမာဏဝေါ၊ ဝါသေဋ္ဌလုလင်သည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အ
 ဣဘာသိ၊ ဝျောက်၏၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တေဝံဝေါ၊ ထိုသင်တို့အား၊ အ
 ဟံ၊ ဝါထုရားသည်၊ အနုပုဗ္ဗံ၊ အစဉ်ကို၊ ဗျက္ခိယံ၊ ကြားအံ့၊ ယထာကထံ၊ အ
 ဘဟံသိ၊ ဝျှင်၊ ဗျက္ခိယံ၊ ကြားရလတ္တံ့နည်း၊ ပါကိနံ၊ သတ္တဝါတို့၏၊ ဇာတိဝိ
 သင်္ဂံ၊ အမျိုးအကျယ်ကို၊ ဗျက္ခိယံ၊ ကြားအံ့၊ ဟိ၊ သင့်စွာ၊ ဇာတိယော၊ အမျိုး
 တို့သည်၊ အညမညာ၊ တပါးတပါးအသီးအသီးအထူးထူးအပြားပြားရှိကုန်
 ၏၊ တိသာရက္ခေပိ၊ မြက်သစ်ပင်တို့ကိုလည်း၊ တုမှေ၊ သင်တို့သည်၊ ဝိဇာနာ
 ထ၊ အထူးသိကုန်လော့၊ တေ၊ ထိုမြက်သစ်ပင်တို့သည်၊ နစာပိပဗ္ဗိဇာနရေ၊ ဝါ
 တို့ကားမြက် ဝါတို့ကားသစ်ပင်ဟု မိမိတို့ကိုမူကား ဝန်မခံကုန်၊ အပဗ္ဗိဇာ
 နုဇ္ဈာပိ၊ ဝန်မခံကုန်ငြားသော်လည်း၊ တေသံ၊ ထိုမြက်သစ်ပင်တို့၏၊ ဇာတိ
 မယံ၊ အမျိုးအားဖြင့်ပြီးသည်သာဖြစ်သော၊ လိင်္ဂံ၊ သတ္တန်သည်၊ ဟောတိ၊
 ဖြစ်၏၊ ကိံကာရထာ၊ အဘယ်ကြောင့်နည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊
 တေသံတိထရက္ခာနံ၊ ထိုမြက်သစ်ပင်တို့၏၊ ဇာတိယော၊ ဖြစ်ခြင်းတို့သည်၊
 အညမညာ၊ တပါးပါးဖြစ်ကုန်၍ အထူးထူးအပြားပြားရှိကုန်၏၊ တသ္မာ၊ ထို

ကြောင့်၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ ဇာတိမယံ၊ ဇာတ်ဖြင့်ပြီးသည်သာတည်း၊ တ
 တော၊ ထိုအနုပါဒိဗ္ဗကမ္မ၊ အပရေ၊ တပါးကုန်သော၊ ကိစ္စေ၊ ပိုးတို့ကို
 ထည်းကောင်း၊ ပစ္စေကေ၊ နှံတို့ကိုထည်းကောင်း၊ ဝိဇာနာထ၊ သိကုန်သော၊
 ယာဝကုန္တကိပိလ္လိကေ၊ ချာတုန်းပိုးရွာတို့တိုင်အောင်လည်း၊ ဝိဇာနာထ၊ သိ
 ကုန်သော၊ တေသံ၊ ထိုပိုးရွာသည်တို့၏၊ လိင်္ဂံ၊ အသွင်သည်၊ ဇာတိမယံ၊ အ
 မျိုးဖြင့်ပြီးသည်သာတည်း၊ ကသ္မာ၊ အထယ်ကြောင့်နည်း၊ ဟိယသ္မာ၊ အ
 ကြင်ကြောင့်၊ တေသံ၊ ထိုပိုးတို့၏၊ ဇာတိယော၊ ဖြစ်ခြင်းတို့သည်၊ အညမ
 ညာ၊ တပါးပါးဖြစ်ကုန်၍အထူးထူးအပြားပြားရှိကုန်၏၊ တသ္မာ၊ ထိုကြောင့်၊
 လိင်္ဂံ၊ သဗ္ဗာန်သည်၊ ဇာတိမယံ၊ အမျိုးဖြင့်ပြီးသည်သာတည်း၊ ခုဒ္ဒကေ၊
 ငယ်သည် လည်းဖြစ်ကုန်သော၊ မဟာလ္လကေ၊ စ၊ ကြီးသည်လည်းဖြစ်ကုန်
 သော၊ စတုပ္ပဒေ၊ အခြေ ထေးချောင်းရှိကုန်သော ယတ္တဝါ တို့ကို၊ ဝိ
 ဇာနာထ၊ သိကုန်သော၊ တေသံ၊ ထိုအခြေထေးချောင်းရှိသောယတ္တဝါတို့၏၊
 လိင်္ဂံ၊ သဗ္ဗာန်သည်၊ ဇာတိမယံ၊ ဇာတ်အားဖြင့်ပြီးသည်သာတည်း၊ ဟိ၊ သင့်
 စွ၊ တေသံ၊ ထိုအခြေထေးချောင်းရှိသောယတ္တဝါတို့၏၊ ဇာတိယော၊ ဖြစ်ခြင်း
 တို့သည်၊ အညမညာ၊ တပါးတပါးဖြစ်ကုန်၍ အထူးထူးအပြားပြားရှိကုန်၏၊
 ပါဒုဒရေ၊ ဝမ်းရေထည်းဟူသောခြေရှိကုန်ထသော၊ ဒိစဝိဗ္ဗိကေ၊ ရှည်သော
 ကျောက်ကုန်းရှိကုန်ထသော၊ ဥရဂေ၊ ခြေတို့ကို၊ ဝိဇာနာထ၊ သိကုန်သော၊
 တေသံ၊ ထိုအခြေမရှိသောယတ္တဝါတို့၏၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ ဇာတိမယံ၊
 အမျိုးဖြင့်ပြီးသည်သာတည်း၊ ဟိ၊ သင့်စွ၊ တေသံ၊ ထိုအခြေမရှိသောယတ္တ
 ဝါတို့၏၊ ဇာတိယော၊ ဖြစ်ခြင်းတို့သည်၊ အညမညာ၊ တပါးပါးဖြစ်ကုန်၍အ
 ထူးထူးအပြားပြားရှိကုန်၏၊ တတော၊ ထိုမြေတို့မှ၊ အညေ၊ တပါးကုန်သော၊
 ဩဒကေ၊ ရေ၌ဖြစ်ကုန်ထသော၊ ဝါရိဂေါ၊ စရေ၊ ရေထွင်ကုန် စားရာရှိကုန်
 ထသော၊ မစ္စေ၊ ဝါးတို့ကိုလည်း၊ ဝိဇာနာထ၊ သိကုန်သော၊ တေသံ၊ ထိုဝါး
 တို့၏၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ ဇာတိမယံ၊ အမျိုးဖြင့်ပြီးသည်သာတည်း၊ ဟိ၊
 သင့်စွ၊ တေသံ၊ ထိုဝါးတို့၏၊ ဇာတိယော၊ အမျိုးတို့သည်၊ အညမညာ၊ တပါး
 တပါးဖြစ်ကုန်၍အထူးထူးအပြားပြားရှိကုန်၏၊ တတော၊ ထိုဝါးတို့မှ၊ အညေ
 တပါးကုန်သော၊ ပတ္တယာနေ၊ အတောင်ဖြင့်သွားကုန်ထသော၊ ဝိဟင်္ဂမေ၊
 ကောင်းကင်၌ ယုံကုန်သော၊ မက္ခိဝိ၊ ငှက်တို့ကိုထည်း၊ ဝိဇာနာထ၊ သိကုန်
 သော၊ တေသံ၊ ထိုငှက်တို့၏၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ ဇာတိမယံ၊ အမျိုးဖြင့်ပြီး
 ၏၊ ဟိ၊ သင့်စွ၊ တေသံ၊ ထိုငှက်တို့၏၊ ဇာတိယော၊ အမျိုးတို့သည်၊ အညမ
 ညာ၊ ကျီးခိုစသော အားဖြင့်တပါးတပါးဖြစ်ကုန်၍ အထူးထူးအပြားပြားရှိ

ကုန်၏။ ဣာသုဇာတိသုဗ္ဗိဆိုအပ်ခဲ့ပြီးသောသတ္တဝါဇာတ်တို့၌၊ ပုထု၊ အ
 သီး၊ အသီး၊ ဇာတိမယံ။ ဇာတ်ဖြင့်ပြီးသည့်သာယျင်ဖြစ်သော၊ လိင်္ဂံ၊ သဗ္ဗာန်
 သည်၊ အတ္ထိယထာ၊ ရှိသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ မနုဿေသု၊ လူတို့၌၊ ပုထု၊ အ
 သီး၊ အသီး၊ ဇာတိမယံ၊ အမျိုးဇာတ်ဖြစ်သော၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ နတ္ထိ၊ မရှိ၊
 ကေသေဟံ၊ ဆံတို့ဖြင့်၊ ပုထု၊ အသီး၊ အသီး၊ ဇာတိမယံ။ ဇာတ်ဖြစ်သော၊ လိ
 ဂံ၊ သဗ္ဗာန် သည်၊ နအတ္ထိ၊ မရှိ၊ ဝိသေန၊ ဦးခေါင်းဖြင့်၊ ဇာတိမယံ၊ ဇာတ်ဖြစ်
 သော၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ နအတ္ထိ၊ မရှိ၊ ကဏ္ဍေဟိ၊ နားတို့ဖြင့်၊ နအတ္ထိ၊ မရှိ၊
 အက္ခိယိ၊ မျက်စိတို့ဖြင့်၊ နအတ္ထိ၊ မရှိ၊ မုခေန၊ ခံတွင်းဖြင့်၊ နအတ္ထိ၊ မရှိ၊ နာသာ
 ယ၊ နှာခေါင်းဖြင့်၊ နအတ္ထိ၊ မရှိ၊ ဩဇ္ဇေဟိဝါ၊ နှုတ်ခမ်းတို့ဖြင့်၊ ထမူဟိဝါ၊ မျက်
 မှောင်တို့ဖြင့်သည်၊ ကောင်း၊ နအတ္ထိ၊ မရှိ၊ ဂိဝါယ၊ ထည်ဖြင့်၊ နအတ္ထိ၊ မရှိ၊ အံ
 သေဟိ၊ ပခုံးတို့ဖြင့်၊ နအတ္ထိ၊ မရှိ၊ ဥဒရေန၊ ဝမ်းဖြင့်၊ နအတ္ထိ၊ မရှိ၊ ဝိဋ္ဌိယာ။
 ကျောက်ကုန်းဖြင့်၊ နအတ္ထိ၊ မရှိ၊ သောဏိယာ၊ ခါးဖြင့်၊ နအတ္ထိ၊ မရှိ၊ ဥရသာ၊
 ရင်ဖြင့်၊ နအတ္ထိ၊ မရှိ၊ သမ္မာဓေန၊ ကျဉ်းမြောင်းရာဖြစ်သော၊ မေထုနာ၊ မေထုန်
 ဖြင့်၊ နအတ္ထိ၊ မရှိ၊ ဟတ္ထေဟိ၊ ထက်တို့ဖြင့်၊ နအတ္ထိ၊ မရှိ၊ ပါဒေဟိ၊ ခြေတို့ဖြင့်၊
 နအတ္ထိ မရှိ၊ အင်္ဂုဏိယိဝါ၊ ထက်ချောင်းတို့ဖြင့် ထည်၊ ကောင်း၊ နပေဟိဝါ၊
 ထက်သည်၊ တို့ဖြင့်ထည်၊ ကောင်း၊ နအတ္ထိ၊ မရှိ၊ ဇာတ်ဟိ၊ မြင်းကောင်းတို့
 ဖြင့်၊ နအတ္ထိ၊ မရှိ၊ ဥဂ္ဂဟံ၊ ပေါင်တို့ဖြင့်၊ နအတ္ထိ၊ မရှိ၊ ဝဇ္ဇန္တုနဝါ၊ အဆင်းဖြင့်
 လည်းကောင်း၊ သရေနဝါ၊ အသံဖြင့်ထည်၊ ကောင်း၊ နအတ္ထိ၊ မရှိ၊ အညာ
 သု၊ လူမှတပါးကုန်သော၊ ဇာတိသု၊ ဇာတ်တို့၌၊ ဇာတိမယံ၊ ဇာတ်ဖြင့်ပြီး
 သော၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊ အတ္ထိယထာ၊ ရှိသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ မ
 နုဿေသု၊ လူတို့၌၊ ဇာတိမယံ၊ ဇာတ်ဖြင့်ပြီးသော၊ လိင်္ဂံ၊ သဗ္ဗာန်သည်၊
 နေဝအတ္ထိ၊ မရှိ၊ မာနုဿေသု၊ လူတို့၌၊ ပစ္စန္တုဗ္ဗသရိဓေသု၊ ပုဏ္ဏားစသည်တို့
 ၏မိမိ၏ အသီးအသီးဖြစ်ကုန်သောကိုယ်တို့၌၊ ဧဝံ၊ ဤဆံစသောသဗ္ဗာန်
 ထူးသောအဖြစ်သည်၊ နဝိဇ္ဇတိ၊ မရှိ၊ ဗြာဟ္မဏောစတ္ထိယောတိ၊ ဗြာဟ္မဏစတ္ထိ
 ယဟူ၍။ နာနတ္ထိ၊ နာနတ္ထစသော၊ ယံဝေါကာရံ၊ အကြင်ပရိယာယ်အားဖြင့်
 အစီအရင်အပြားသည်၊ အတ္ထိ၊ ရှိ၏။ တံဝေါကာရဉ္စ၊ ထိုပရိယာယ်ဖြင့်ထူး
 သော အစီအရင်အပြားကိုလည်း၊ မနုဿေသု၊ လူတို့၌၊ သမညာယု၊ ဝေါ
 ဟာရမ္ပဖြင့်၊ ပုဂ္ဂတိ၊ အပြားအားဖြင့်ရှိ၏ဟုဆိုအပ်၏။ မနုဿေသု၊ လူတို့
 တွင်၊ ယောဟိကောစိ၊ အမှတ်မှတ်တယောက်ယောက်သော သူသည်၊ ဂေါ
 ရက္ခံ၊ လယ်ကိုစောင့်သောအမှု ထပ်ကိုထွန်သောအမှုကို၊ ဥပဇိတိ၊ မှီ၍
 အသက်မွေး၏သော၊ ထိုသူသည်၊ ကသာကော၊ ကသာကမည်၏။ နုဗြာဟ္မ

ကော၊ ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်သည်၊ ဇာ
 နာဟိ၊ သိလော၊ မနုဿေသု၊ လူတို့တွင်၊ ယောဟိကောမိ၊ အမှတ်မဲ့တ
 ယောက်ယောက်သောသူသည်၊ ပုထုသိဂ္ဓေန၊ အထူးထူးအပြားပြားသောအ
 တတ်ဖြင့်၊ ဇိဝတိ၊ မြှင့်အသက်မွေး၏၊ သော၊ ထိုသူသည်၊ သိပ္ပိကော၊ အတတ်
 သည်သာမည်၏၊ နုဗြာဟ္မဏော၊ ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေ
 ဋ္ဌ၊ တံ၊ သင်သည်၊ ဇာနာဟိ၊ သိလော၊ မနုဿေသု၊ လူတို့တွင်၊ ယောဟိ
 ကောမိ၊ အမှတ်မဲ့တယောက်ယောက်သောသူသည်၊ ဝေါဟာရံ၊ ရောင်းခြင်း
 ဝယ်ခြင်း၊ အမှုကို၊ ဥပဇိဝတိ၊ မြှင့်အသက်မွေး၏၊ သော၊ ထိုသူသည်၊ ဝါဏိ
 ဇော၊ ကုန်သည်သာမည်၏၊ နုဗြာဟ္မဏော၊ ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေ
 ဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်သည်၊ ဇာနာဟိ၊ သိလော၊ မနုဿေသု၊ လူတို့တွင်၊
 ယောဟိကောမိ၊ အမှတ်မဲ့တယောက်ယောက်သော သူသည်၊ ပရပေသေ၊
 သူတပါးတို့၏ အစေအပါးကိုခံသဖြင့်၊ ဇိဝတိ၊ အသက်မွေး၏၊ သော၊ ထို
 သူသည်၊ ပေသကော၊ အစေအပါးကိုခံသောသူသာမည်၏၊ နုဗြာဟ္မဏော၊
 ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်သည်၊ ဇာနာဟိ၊ သိ
 လော၊ မနုဿေသု၊ လူတို့တွင်၊ ယောဟိကောမိ၊ အမှတ်မဲ့တယောက်
 ယောက်သောသူသည်၊ အဒိန္နံ၊ အရှင်မပေးသောသုဥစ္စာကိုယူသောအမှုဖြင့်
 ဥပဇိဝတိ၊ မြှင့်အသက်မွေး၏၊ ဇေသော၊ ဤလူသည်၊ စောရော၊ ခိုးသူမည်၏၊
 နုဗြာဟ္မဏော၊ ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်သည်၊
 ဇာနာဟိ၊ သိလော၊ မနုဿေသု၊ လူတို့တွင်၊ ယောဟိကောမိ၊ အမှတ်
 မဲ့ တယောက်ယောက်သောသူသည်၊ ဣသာတ္ထံ၊ ဣသာတ္ထေန၊ မြားတွံထက်
 နက်ဖြင့်၊ ဥပဇိဝတိ၊ မြှင့်အသက်မွေး၏၊ သော၊ ထိုသူသည်၊ ယောဓာဇိဝေါ၊
 ထိုးပြစ်ခြင်းအမှုကိုမြှင့် အသက်မွေးသောသူမည်၏၊ နုဗြာဟ္မဏော၊ ဝုဏ္ဏား
 မမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်သည်၊ ဇာနာဟိ၊ သိလော၊
 မနုဿေသု၊ လူတို့တွင်၊ ယောဟိကောမိ၊ အမှတ်မဲ့တယောက်ယောက်
 သောသူသည်၊ ပေါရောဟိဂ္ဓေန၊ ပရောဟိတ်အမှုဖြင့်၊ ဇိဝတိ၊ အသက်မွေး၏၊
 သော၊ ထိုသူသည်၊ ယာစကော၊ တောင်းစားတတ်သောသူမည်၏၊ နုဗြာဟ္မ
 ဏော၊ ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်သည်၊ ဇာနာ
 ဟိ၊ သိလော၊ မနုဿေသု၊ လူတို့တွင်၊ ယောဟိကောမိ၊ အမှတ်မဲ့တ
 ယောက်ယောက်သောသူသည်၊ ဝါမဉ္ဇ၊ ရွာကိုသည်းကောင်း၊ ရဋ္ဌဉ္ဇ၊ တိုင်း
 နိုင်ငံကိုသည်းကောင်း၊ သုဉ္ဇတိ၊ ခံစား၏၊ ဇေသော၊ ဤသူသည်၊ ရာဇာမင်း
 မည်၏၊ နုဗြာဟ္မဏော၊ ဝုဏ္ဏားမမည်၊ ဇေံ၊ ဤသို့၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ တံ၊ သင်

☞

သည်။ ဇာနည်၊ သိလော၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ ယောနိဗေမတ္တိသတ္တံ၊ ဥဘတောသုဇာတောစသည်ဖြင့်ဆိုအပ်သော စင်ကြယ်သော အမျိုးမှဖြစ်သော သံသုဒ္ဓဂဟဏိကောစသည်ဖြင့်ဆိုအပ်သော အမိဇီပြည့်စုံခြင်းဖြင့် ဖြစ်သောသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ဝါသုရားသည်၊ နုစဖြူမိ၊ မဟော၊ ကသ္မာ၊ အဘယ်ကြောင့်ကား၊ ယသ္မာ၊ အကြင်ကြောင့်၊ သင်္ကိဉ္ဇနော၊ ရာဂစသောကြောင့်ကြရာပါယရှိသည်။ သစေဟောတိ၊ အကယ်၍ဖြစ်အံ့သော၊ ထိုစင်ကြယ်သောအမျိုးမှဖြစ်သော အမိဇီ ပြည့်စုံခြင်းဖြင့်ဖြစ်သော သူသည်၊ ဘောဝါဒိနာမ၊ ဘောဘောဟူ၍ ဆိုသောစကားမျှဖြင့် ဘောဝါဒိမည်သည်။ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ နုစဖြူမိ၊ မဟော၊ ယော၊ အကြင်သူသည်၊ အင်္ဂိဉ္ဇနော၊ တစ်ထုတ်ထုတ်သောဖြင့် ရာဂစသော တုန်ထွက်ခြင်းမရှိ၊ အနာဒါနော၊ တစ်ထုတ်ထုတ်ထောဒိဋ္ဌိအားဖြင့် ယူခြင်းစွဲလမ်းခြင်းမရှိ၊ အင်္ဂိဉ္ဇနာနံ၊ တစ်ထုတ်ထုတ်သောလောဘဖြင့် ရာဂစသော တုန်ထွက်ခြင်းမရှိသော၊ အနာဒါနံ၊ တစ်ထုတ်ထုတ်ထောဒိဋ္ဌိအားဖြင့် ယူခြင်းစွဲလမ်းခြင်းမရှိသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ဝါသုရားသည်၊ ဗြူမိ၊ ဟော၏၊ ယော၊ အကြင်သူသည်။ သဗ္ဗသံယောဇနံ၊ အလုံးစုံဆယ်ပါးသော သံယောဇဉ်ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝေ၊ စင်စစ်၊ နုပရိတသတိ၊ တဏှာဖြင့်မတောင့်တမတုန်ထွက်၊ သင်္ကိတိဂံ၊ ရာဂစသော ဗြုခြင်းကို လွန်ပြီးထသော၊ ဝိသညုတ္တံ၊ လေးပါးသော ယောဂကင်းပြီးထသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ဝါသုရားသည်။ ဗြူမိ၊ ဟော၏။ ဝရန္တု၊ ဝန်ငြိုးဖွဲ့သောအားဖြင့်ဖြစ်သော အမျက်ကိုလည်းကောင်း၊ ဝရတ္တု၊ နှောင်ဖွဲ့သောအားဖြင့် ဖြစ်သော တဏှာကိုလည်းကောင်း၊ သဟာသုတ္တံ၊ အစဉ်မပြတ်ကိန်းသော အနုသဟနှင့်တကွသော၊ သန္တု၊ နှောင့်၊ ခြောက်ဆယ်နှစ်ပါးသော ဝိတ္ထာဒိဋ္ဌိတည်းဟူသောပင့်ကူးချည်ကိုလည်းကောင်း၊ ဆေတွာ၊ ဖြတ်၍၊ ဝိတံ၊ တည်သော၊ ဥက္ခိတ္တပထိစံ၊ ဖွင့်အပ်ပြီးသော အမိဉ္ဇာတံခါးကျည်ရှိပြီးထသော၊ ဗုဒ္ဓံ၊ သဗ္ဗာလေးပါးကို သိပြီးထသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ဝါသုရားသည်၊ ဗြူမိ၊ ဟော၏။ ယော၊ အကြင်သူသည်။ အက္ခောသဉ္ဇ၊ ဆယ်ပါးသော အက္ခောသဉ္ဇတို့ဖြင့်သူတပါးတို့အား ဆဲရေးခြင်းကိုလည်းကောင်း၊ ဝဗေန္တု၊ လက်စသည်တို့ဖြင့် ပုတ်ခတ်ခြင်းထိတ်ကြီးဖြင့်နှောင်ဖွဲ့ခြင်းကိုလည်းကောင်း၊ အနုဋ္ဌော၊ အမျက်မထွက်သည်ဖြစ်၍၊ တိတိက္ခတိ၊ သည်းခံ၏၊ ခန္တိဗလံဗလာဏိကံ၊ အပန်တလဲလဲဖြစ်သဖြင့်အဏိကဖြစ်သော သည်းခံ

ခြင်းတည်းဟူသောအားအပေါင်းနှင့်ပြည့်စုံထသော၊ တံ၊ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏၊ အက္ခောဓံ၊ အမျက်ထွက်ခြင်းမရှိထသော၊ ဝတဝန္တံ၊ ကိလေသာကိုခါတတ်သောအကျင့်ရှိထသော၊ ဝိသဝန္တံ၊ စတုပါရိသုဒ္ဓါဝိသရှိထသော၊ အနုသဒံ၊ တပညာဟူသောပြောခြင်း မရှိထသော၊ ဓန္တံ၊ ရွှေခွက်ပါးသော ဣန္ဒြေကိုဆုံးမသဖြင့် ယဉ်ကျေးပြီးထသော၊ အန္တိ မသာဓိရံ၊ အဆုံးစွန်သောကိုယ်ရှိထသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏၊ ပေါက္ခရပတ္တေ၊ ကြာရှက်၌၊ ဝါရိ၊ ရေပေါက်သည်၊ နုလိမ္မတိ၊ မကပ်သကဲ့သို့ ထည်းကောင်း၊ အာရဂ္ဂေ၊ ပွတ်သောက်ဖျား၌၊ သာသပေါ၊ မုန့်ညှင်းထီးသည်၊ နုလိမ္မတိ၊ မကပ်သကဲ့သို့ထည်းကောင်း၊ ယော၊ အကြင်သူသည်၊ ကာမေသု၊ ကာမဂုဏ်တို့၌၊ နုလိမ္မတိ၊ မလိမ်းကျံ၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏၊ ယော၊ အကြင်သူသည်၊ ဒုက္ခဿ၊ ခန္ဓဟူသောဒုက္ခကို၊ ပရိဇာနာတိ၊ ပိုင်းခြား၍သိ၏၊ ဣဒေဝ၊ ဤဘဝ၌ပင်လျှင်၊ အတ္တနော၊ မိမိ၏၊ ခယံ၊ ကုန်ပြီးသောခန္ဓာရှိ ထသော၊ ပန္နဘာရံ၊ ချအပ်ပြီးသော ခန္ဓာဟူသောဝန်ရှိထသော၊ ဝိသံယုတ္တံ၊ ခပ်ထိမ်းသော ကိလေသာတို့နှင့် မယဉ်ထသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏၊ ဂန္တိရပညံ၊ နက်နဲသောခန္ဓာစသည်တို့၌ဖြစ်သောပညာရှိထသော၊ မေခာဝိံ၊ ဓမ္မောဇပညာရှိထသော၊ မဂ္ဂါမဂ္ဂဿ၊ ဒုဂတိသုဂတိနိဗ္ဗာန်၏ အကြောင်းဟုတ်သည် မဟုတ်သည်၌၊ ကောဝိဒံ၊ လိမ္မာထသော၊ ဥတ္တမတ္တံ၊ အရဟတ္တဖိုလ်တည်းဟူသောမြတ်သောအကျိုးသို့၊ အနုပုတ္တံ၊ အစဉ်ရောက်ပြီးထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏၊ ဂဘဋ္ဌေဟိစ၊ ထူ၍နှင့်လည်းကောင်း၊ အနာဂါဇေဟိစ၊ ရဟန်းတို့နှင့်လည်းကောင်း၊ ဥဘယံဥဘယေဟိ၊ နှစ်ပါးစုံသောသူတို့နှင့်၊ အသံသဋ္ဌံ၊ မနှိုးနှောထသော၊ အနောကာစာရိံ၊ ဝဲ့ခြင်းမရှိသည်ဖြစ်၍သွားခြင်းရှိထသော၊ အပ္ပိန္နံ၊ အလိုနည်းထသော၊ တံ၊ ထိုသူကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ တသေသု၊ တဏှာအားဖြင့် တစ်ကုန်သောပုထုဇာဉ်သေက္ခထည်းဖြစ်ကုန်ထသော၊ ထာဝရေသု၊ မတုန်မထွက်တည်သောဝိဇာသဝ မူထည်းဖြစ်ကုန်ထသော၊ ဘူတေသု၊ အဆုံးစုံကုန်သောသတ္တဝါတို့၌၊ ဓဏ္ဍံ၊ ဓဏ်ကို၊ နိဗ္ဗာယ၊ ချ၍၊ နဟန္တိ၊ မိမိလည်း မသတ်မနှိပ်စက်ကုန်၊ နဗာဒတေတိ၊ သူတပါး

ကိုလည်း မသတ် မနှိပ်စက်စေ၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဖြောဟ္မဏံ၊ ဖြောဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ဝိရုဋ္ဌေသု၊ ဆံနံ ကျင်ကုန်သော လောကီ ဖြစ်ကုန်သောများကုန်သော သူတို့၌ သတ်ခတ် ခြင်းကင်းသည် ဖြစ်၍ မဆန့်ကျင် ထသော၊ အတ္ထုဒဏ္ဍေသု၊ မိမိ၌ထွန် ကန်စားဆက်နက် ဒဏ်ရှိကုန်သော သူတို့၌၊ နိဗ္ဗုတံ၊ ကိလေသာ ငြိမ်း သဖြင့်ငြိမ်းပြီး ထသော၊ သာဒါနေသု၊ ငါငါ၏ဥစ္စာဟု ယူအပ် သောအ ဖြစ်ရှိကုန်သောခန္ဓာတို့၌၊ အနာဒါနံ၊ ယူခြင်းမရှိထသော၊ တံ၊ ထိုသူကို၊ ဖြော ဟ္မဏံ၊ ဖြောဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ယသယ၊ အ ကြင်သူအား၊ ရာဂေါစ၊ ရာဂကိုလည်းကောင်း၊ ဒေါသောစ၊ ဒေါသကိုလည်း ကောင်း၊ မာနောစ၊ မာနကိုလည်းကောင်း၊ မက္ခောစ၊ သုက္ခေးဇူးကိုချေ ခြင်းကိုလည်းကောင်း၊ ဩဟိတော၊ ပယ်ချအပ်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ အာရုပ္ပါ၊ ဝှက်ဆောက်ဖျားမှ၊ သာသပေါ၊ ရန်ညှင်းစေသည်၊ ပတိတောဇ္ဇာ၊ ကျသကဲ့သို့၊ ဩဟိတော၊ ပယ်ချအပ်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသူ ကို၊ ဖြောဟ္မဏံ၊ ဖြောဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ယသယ၊ အကြင်စကားဖြင့်၊ ကိဗ္ဗိ၊ တရုံထယောကံကိုမျှ၊ နာဘိသဇ္ဇေ၊ အမျက်စသော အားဖြင့်မငြိကပ်၊ အကတ္တသံ၊ မကြမ်းတမ်းသော၊ ဝိညာပိနိံ၊ အနက်ကို သိစေတတ်သော၊ သစ္စံ၊ မှန်သော၊ ဂိရံ၊ စကားကို၊ ယော၊ အကြင်သူသည်၊ ဥဒီရယေ၊ ဆိုရာ၏။ တံ၊ ထိုသူကို၊ ဖြောဟ္မဏံ၊ ဖြောဟ္မဏဟူ၍၊ အဟံ၊ ငါတုရား သည်၊ ဗြူမိ၊ ဟော၏။ ယောစပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်လည်း၊ လော ကော၊ လောက၌၊ ဒိဗာရသယံဝါ၊ ပုဆိုးတန်ဆာစသောအားဖြင့်အရှည်အတို မူလည်းဖြစ်ထသော၊ အနုထူလံဝါ၊ ဗတ္တမြားပလဲစသောအားဖြင့်ငယ်သည် ကြီးသည်မူလည်း ဖြစ်ထသော၊ သုဘာသုဘံဝါ၊ အဖိုးများ အဖိုးနည်း ထိုက်သောအားဖြင့် ကောင်းမကောင်းမူလည်းဖြစ်ထသော၊ အဒိန္နံ၊ အရှင် မပေးအပ်သောသူ၊ ဥစ္စာကို၊ နာဒေတိ၊ မယူ၊ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ ဖြောဟ္မ ဏံ၊ ဖြောဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ယသယပုဂ္ဂလသယ၊ အကြင်ပုဂ္ဂိုလ်အား၊ အတ္ထိံ၊ လောကောစ၊ ဤလောက၌လည်းကောင်း၊ ပရမ္ပိ စ၊ တမလွန်လောက၌လည်းကောင်း၊ အာသယ၊ တောင့်တမက်မောသော တဏှာတို့သည်၊ နိဗ္ဗိန္ဒန္တိ၊ မရှိကုန်၊ နိရံသာသံ၊ တဏှာကင်းပြီးထသော၊ ဝိသံယုတ္တံ၊ ခပ်သိမ်းကုန်သောအကုသိုလ်တို့မှလွတ်ပြီးထသော၊ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ ဖြောဟ္မဏံ၊ ဖြောဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော ၏။ ယသယ၊ အကြင်ပုဂ္ဂိုလ်အား၊ အာလယာ၊ တဏှာတို့သည်၊ နိဗ္ဗိန္ဒန္တိ။

☞

မရှိကုန်၊ အညာယ၊ ရှစ်ပါးကုန်သောဝတ္ထုတို့ကို အမှန်ထိပြီး၍၊ အကထံ
ကထိ၊ရှစ်ပါးသောဝတ္ထု၌ဖြစ်သောဝိပိကိန္ဒာကင်းပြီးထသော၊ အမတော
ဂမ်၊ နိဗ္ဗာန်သို့သက်ဝင်၍၊ အနုပ္ပတ္တံ၊ အစဉ်ရောက်ထသော၊ ထံပုဂ္ဂလံ၊ ထို
ပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ၊
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ ဣဓ၊ ဤသာသနာထော်၌၊ ပုညဉ္စ၊
ကောင်းမှုကိုလည်းကောင်း၊ ပါပဉ္စ၊ မကောင်းမှုကို လည်းသော၊ ဥဘော၊
နှစ်ပါးကုန်သောကောင်းမှုမကောင်းမှုတို့ကို၊ ဆေတွာ၊ ဖြတ်၍၊ သင်္ဂ၊ ရာဂ
စသော၊ အပြားရှိသောငြိခြင်းကို၊ ဥပဇ္ဈဂါ၊ လွန်ပြီ၊ အသောကံ၊ စိုးရိမ်
ခြင်းမရှိသော၊ ဝိမုဇံ၊ ရာဂတည်းဟူသော မြှူကင်းပြီးထသော။ သုဒ္ဓံ၊ စင်
ကြယ်သော၊ ထံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊
ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ဝိမလံ၊ တိမ်စသော အညစ်အကြေးကင်း
သော၊ စန္ဒဝ၊ လက္ခသို့၊ သုဒ္ဓံ၊ စင်ကြယ်ထသော၊ ဝိပ္ပသန္တံ၊ ကြည်လင်သော
စိတ်ရှိထသော၊ အနာဝိလံ၊ ကိလေသာနောက်နည်းခြင်း ကင်းထသော၊
နန္ဒိရာဂပရိက္ခိဏံ၊ ဘဝသုံးပါးတို့၌တပ်သောတဏှာကုန်ပြီးထသော၊ တံ၊
ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏
ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ ဣမံပလိပထဉ္စ၊ ဤရာဂဟူသောအနှောင့်
အရှက်အပိတ်အပင်ကို လည်းကောင်း၊ ဣမံရုဂ္ဂဉ္စ၊ ဤကိလေသာဟူသော
ခက်သော ခရီးကို လည်းကောင်း၊ ဣမံသံသာရဉ္စ၊ ဤသံသရာကို လည်း
ကောင်း၊ ဣမံမောဟဉ္စ၊ ဤသစ္စာတို့ကို မသိတတ်သော မောဟကိုလည်း
ကောင်း၊ အဇ္ဈဂါ၊ လွန်ပြီ၊ တိဇ္ဈော၊ ထေးပါးကုန်သေး၊ ဩဇာတို့ကိုကူးမြောက်
ပြီးသည်ဖြစ်၍၊ ပါရဂူတော၊ နိဗ္ဗာန်ဟူသောကင်းစင်စက်သို့ရောက် ပြီ၊ ဈာ
ယိ၊ နှစ်ပါးသောဈာန်ဖြင့်ဈာန်ရှိ၏၊ အနေဇော၊ တဏှာမရှိ၊ ကထံကထိ၊ ယုံမှား
ခြင်းမရှိ၊ အနုပါဒါယ၊ ဥပါဒါန်တို့ဖြင့်မစွဲလမ်းမှု၍၊ နိဗ္ဗုတော၊ ကိလေသနိ
ဗ္ဗာန်ဖြင့်ငြိမ်း၏၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရား
သည်၊ ဗြူမိ၊ ဟော၏။ ၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ ဣဓေသောကေ၊ ဤ
သောက၌၊ ကာမေ၊ နှစ်ပါးကုန်သောကာမတို့ကို၊ ပဟာတွံ၊ နှစ်ပြီး၍၊ အနာ
ဂါရော၊ ကာမဟူသောအိမ်မရှိသည်ဖြစ်၍၊ ပရိဗ္ဗဇေ၊ နေရာ၏၊ ကာမဘလပရိ
က္ခိဏံ၊ ကုန်ပြီးသောကာမ ကုန်ပြီးသောဘဝရှိထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊
ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟော၏။ ၊ ယော၊ အ
ကြင်ပုဂ္ဂိုလ်သည်၊ ဣဓေသောကေ၊ ဤသောက၌၊ ဆတဏှံ၊ ဆန္ဒါရိကတဏှာ
ကို၊ ပဟာတွံ၊ ပယ်စွန့်ပြီး၍၊ အနာဂါရော၊ တဏှာဟူသောအိမ်မရှိသည်ဖြစ်

၍ပရိဗ္ဗဇေ၊ နေရာ၏၊ တဏှာဘဝပရိက္ခိတံ၊ ကုန်းပြီးသောတဏှာကုန်းပြီး
 သောဘဝရှိထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မတံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါ
 ဘုရားသည် ဗြူမိ၊ ဟော၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ မာနုဿကံယော
 ဝံ၊ လူ၌ဖြစ်သောငါးပါးသောကာမဂုဏ်နှင့် ဟူ၍ ခြင်းကို၊ ဟိတွာ၊ စွန့်၍၊ နိဗ္ဗ
 ယောဝံ၊ နတ်၌ဖြစ်သော ကာမဂုဏ် ဘည်းဟူသော ဟူ၍ ခြင်းကို၊ ဥပစ္စဂါ၊
 လွန်ပြီ၊ သဗ္ဗယောဂဝိသံယုတ္တံ၊ ခပ်သိမ်းကုန်သော ယောဂဝေပးပါးတို့၌မ
 ဟူ၍ ထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မတံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါဘုရား
 သည်၊ ဗြူမိ၊ ဟော၏၊ ရတိံ စ၊ ကာမဂုဏ်ငါးပါး၌ မွေ့လျော်ခြင်းကိုလည်း
 ကောင်း၊ အရတိံ စ၊ ကုသိုလ်ကိုပွားခြင်း၌ မွေ့လျော်သည်ဖြစ်၍ ဆန့်ကျင်
 ခြင်းကိုလည်းကောင်း၊ ဟိတွာ၊ စွန့်၍၊ သီတိဘူတံ၊ ငြိမ်းချမ်းထသော၊ နိရူပ
 မိံ၊ ညစ်ညူးခြင်း မရှိထသော၊ သဗ္ဗယောဂာဘိသံ၊ ခပ်သိမ်းသော ခန္ဓာဟူ
 သောထောကကိုနှိပ်နှင်း၍ တည်ထသော၊ ဝိရံ၊ လုံ့လဝီရိယရှိထသော၊ တံ၊
 ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မတံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါဘုရားသည်၊ ဗြူမိ၊ ဟော
 ၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ သတ္တာနံ၊ သတ္တဝါတို့၏၊ ရတိံ၊ ရတေခြင်း
 ကိုလည်း ကောင်း၊ ဥပပတ္တိံ စ၊ ပရိသဇ္ဇေ နေခြင်းကိုလည်း ကောင်း၊ သဗ္ဗ
 သော၊ အချင်းခပ်သိမ်း၊ ဝေဒါ၊ ကင်္ဂါ၊ ဝိသုဒ္ဓိ၊ အသတ္တံ၊ ကပ်ပြီခြင်းမရှိထ
 သော၊ သုဂတံ၊ ပရိပတ္တိ သို့ကောင်းစွာရောက်ပြီးထသော၊ ဗုဒ္ဓံ၊ သဗ္ဗာဝေပးပါး
 တို့ကိုသိပြီးထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မတံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါ
 ဘုရားသည်၊ ဗြူမိ၊ ဟော၏၊ ယသံ၊ အကြင်ပုဂ္ဂိုလ်၏၊ ဂတိံ၊ လမ်းရာကို၊
 ဒေဝါ၊ နတ်တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗမနုဿာ၊ ဂန္ဓဗ္ဗလူတို့သည်လည်း
 ကောင်း၊ နဇာနန္တိ၊ မသိကုန်၊ ဝိကာသံ၊ ကုန်းပြီးသော အာသဝရှိထသော၊
 အရဟန္တံ၊ ကိလေသာတို့မှ အလွန်ဝေးထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မ
 တံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါဘုရားသည်၊ ဗြူမိ၊ ဟော၏၊ ယသံ၊ အကြင်
 ပုဂ္ဂိုလ်အား၊ ပုရေစ၊ အတိတ်ခန္ဓာ၌ ထည်းကောင်း၊ ပစ္စယစ၊ အနာဂတ်ခန္ဓာ၌
 ထည်းကောင်း၊ မဇ္ဈေစ၊ ပစ္စုပ္ပန်ခန္ဓာ၌ ထည်းကောင်း၊ ကိဉ္ဇနံ၊ တဏှာဝါဟု
 ဆိုအပ်သော ကိဉ္ဇနသည်၊ နတ္ထိ၊ မရှိ၊ အကိဉ္ဇနံ၊ ရာဂကိဉ္ဇနစသည်တို့ဖြင့်ကိ
 ဉ္ဇနမရှိထသော၊ အနာဒါနံ၊ စွဲလမ်းခြင်းမရှိထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မ
 တံ၊ ဗြာဟ္မဏဟူ၍၊ အဟံ၊ ငါဘုရားသည်၊ ဗြူမိ၊ ဟော၏၊ ဥသတံ၊ မကြောင့်
 မရွံ့သည်ဖြစ်၍ ဥသတံနှင့်တူထသော၊ ပဝရံ၊ မြတ်ထသော၊ ဝိရံ၊ လုံ့လဝီရိယ
 ရှိထသော၊ မဟေထိံ၊ မြတ်သောဝီရိယက္ခန္ဓစသော ကျေးဇူးအပေါင်းကိုရှာ
 ပြီးထသော၊ ဝိဒိတာ၊ သိနိုးသုံးပါးသော မာန်တို့ကိုအောင်ပြီးထသော၊ အနေဇံ၊

၂၅

ကဏ္ဍာလည်းကင်းထသော၊ နှာတကံ၊ ကိထေသာကိုဆေးလျော်ပြီးထသော၊
 ဗဒ္ဓိ၊ သစ္စာလေးပါးကိုသိပြီးထသော၊ တံ၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏ
 ဟူ၍၊ အဟံ၊ ငါဘုရားသည်၊ ဗြူမိ၊ ဟော၏၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်၊ ပု
 ဇ္ဇေဒိဝါသံ၊ ရှေး၌ဖြစ်ဘူးသောခန္ဓာကို၊ ဝေဒိ၊ ထင်စွာပြု၍သိ၏၊ သဂ္ဂါပါယဉ္ဇ
 နှစ်ဆဲ့ခြောက်ပါးသောဒေဝလောကအပြားရှိသောသဂ္ဂလေးပါးအပြားရှိသော
 အပါယ်ကိုလည်း၊ ပဿတိ၊ ခိဗ္ဗစက္ခုဖြင့်မြင်၏၊ အထော၊ ထိုမြို့၊ ဇာတိက္ခယံ၊
 ဇာတိက္ခယဟုဆိုအပ်သောအရဟတ္တဖိုလ်သို့၊ ပဗ္ဗော၊ ရောက်၏၊ တံတာဒိ
 သံ၊ ထိုသို့သဘောရှိသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍၊ အ
 ဟံ၊ ငါဘုရားသည်၊ ဗြူမိ၊ ဟော၏၊ ယဒိဒံနာမဂေါတ္တံ၊ အကြင်မင်းပုဏ္ဏား
 ထာရုန္ဒါဇဝါသေဋ္ဌစသော အမည်အနွယ်ကို၊ ပကပ္ပိတံ၊ အပြားဖြင့်ကြံအပ်
 ၏၊ ဧသော၊ ဤသို့ကြံအပ်သော အမည်အနွယ်သည်၊ လောကတ္ထိ၊ လောက၌၊
 သမညာဟိသမညာဇေ၊ ဗညတ်မျှသာတည်း၊ ကသ္မာ၊ အဘယ်ကြောင့်ကား၊
 ယသ္မာ၊ အကြင်ကြောင့်၊ ဧတံ၊ အမည်အနွယ်သည်၊ သမစ္စံ၊ သမုတ်သဖြင့်၊ သ
 မုဒါဂတံ၊ အစဉ်ထာ၏၊ ဧတံ၊ ဤအမည်အနွယ်ကို၊ တတ္ထကတ္ထံ၊ ထိုထိုဖွား
 သောကာလ၌၊ ပကပ္ပိတံ၊ အစေ့အမျိုးစသည်တို့သည်ပြုအပ်စီရင်အပ်၏၊
 တသ္မာ၊ ထိုကြောင့်၊ သမညံဇေ၊ ဗညတ်မျှသာတည်း၊ ဧဝံ၊ ဤသို့၊ ပကပ္ပိတံ၊
 အပြားဖြင့် ပြုအပ်စီရင်အပ်သော၊ ဧတံ၊ ဤအမည်အနွယ်ကို၊ အဇာနတ္ထာနံ၊
 အာနန္ဒာနံ၊ ကြံ၍ပြုအပ်သော ပညတ်မျှဝါဘာရမျှတည်းဟု မသိကုန်သော
 သတ္တဝါတို့၏၊ ဟဒယေ၊ နှလုံး၌၊ ဒိစစရတ္တံ၊ နှုတ်စွာသော ကာလပတ်လုံး၊
 ဒိပ္ပိဂတံ၊ မိစ္ဆာအယူသည်၊ အနုသယိတံ၊ အစဉ်မပြတ်ကိန်းဝပ်၏၊ တသ္မာ၊
 ထိုသို့မိစ္ဆာဒိပ္ပိ၏အစဉ်ကိန်းဝပ်သည်၏အဖြစ်ကြောင့်၊ တံနာမဂေါတ္တံ၊ ထို
 မင်းပုဏ္ဏားဘာရုန္ဒါဇဝါသေဋ္ဌစသော အမည်အနွယ်ကို၊ အဇာနတ္ထာနော၊
 မသိကုန်သည်ဖြစ်၍ သာသျှင်၊ ဇာတိယာ၊ အဖြစ်အားဖြင့်၊ ဗြာဟ္မဏော၊ ပု
 ဏ္ဏားသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ပဗြူန္တိ၊ ဆိုကုန်၏၊ ဇေဉ္ဇ၊ အမျိုးဖြင့်
 ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ နဟောတိ၊ မဖြစ်၊ ဇေဉ္ဇ၊ အမျိုးဖြင့်၊ အဗြာဟ္မဏော၊
 ပုဏ္ဏားမဟုတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မုနာ၊ အမှုဖြင့်၊ ဗြာဟ္မဏော၊ ပုဏ္ဏား
 သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မုနာ၊ အမှုဖြင့်၊ အဗြာဟ္မဏော၊ ပုဏ္ဏားမဟုတ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မုနာ၊ ထယ်ထွန်သောအမှုဖြင့်၊ ကဿကော၊ က
 သာကမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မုနာ၊ အထူးထူးသောအတတ်ကိုသင်
 သောအမှုဖြင့်၊ သိပ္ပိကော၊ သိပ္ပိကမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မုနာ၊ ထယ်
 မြင်းရောင်းခြင်းအမှုဖြင့်၊ ဝါဏိဇော၊ ဝါဏိဇမည်သည်၊ ဟောတိ၊ ဖြစ်၏၊

ကမ္မန္တ၊ သူ ဘဝါးတို့၏အမှုကြီးငယ် ဘို ဆောင်သောအမှုဖြင့်၊ ပေထိကော၊
 ပေထိကမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မန္တ၊ ခိုးမှုဖြင့်၊ စောရာဝိ၊ စောရမည်
 သည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မန္တ၊ ထိုးပစ်သောအမှုဖြင့်၊ ယောခာဇိပေါဒါ၊
 ယောခာဇိမည်သည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မန္တ၊ ထောင်းထတ်သော
 အမှုဖြင့်၊ ယာစကော၊ ယာစကမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမ္မန္တ၊ အမှုဖြင့်၊
 ရာဇာဒါ၊ မင်းမည်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ပရိစ္ဆသမုပ္ပါဒဿာပရိစ္ဆ
 သမုပ္ပါဒဿာပရိစ္ဆော၊ ဤမည်သော အကြောင်းဖြင့်၍ အကျိုးဖြစ်၏ဟူ၍ ပရိစ္ဆ
 သမုပ္ပါဒ်ကိုကြားထတ် ကုန်ထသော၊ ကမ္မဝိပါကကောဝိဒါ၊ ကံ၏အကျိုး၌
 လိမ္မာကုန်ထသော၊ ပဏ္ဍိတာ၊ ပညာရှိတို့သည်၊ ဧဝံ၊ ဤသို့၊ ယထာဘူတံ၊
 ဟုတ်သောအတိုင်း၊ ဧဝံ ကမ္မံ၊ ထိုထိုသို့သော အမှုကိုပြီးစေဘတ်သော၍
 စေတနာကံ ကံ၊ ပဿန္တိ၊ မြင်ကုန်၏၊ ယောကော၊ သတ္တဝေဒကသညံ၊
 ကမ္မန္တ၊ ကံဖြင့်၊ ဝတ္တတိ၊ ထိုထိုသို့သော ဂတိတို့၌ဖြစ်၏၊ ပဇာ၊ သတ္တဝါ
 သည်၊ ကမ္မန္တ၊ ကံဖြင့်၊ ဝတ္တတိ၊ ထိုထိုသို့သော ဂတိတို့၌ဖြစ်၏၊ ဧဝံ၊ ဤသို့၊
 ယာယဘော၊ သွားသော၊ ရထသော၊ ရထား၏၊ အာဇာတိ၊ အကန့်ငယ်နုသည်။
 ဗန္ဓနံ၊ ဗန္ဓနံ၊ ဗန္ဓနံ၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ ကမ္မန္တ၊ ကံဖြင့်၊ ကံဟုသော
 အဖွဲ့ကိုကုန်၏၊ တပေနစ၊ ရောင်အကျင့်ဖြင့်လည်းကောင်း၊ ဗြာဟ္မစရိယေနစ
 မေထုန်မှကြဉ်သောမြတ်သောအကျင့်ဖြင့်လည်းကောင်း။ သံယမေနစ၊ သိ
 လဖြင့်လည်းကောင်း၊ ဓမ္မေနစ၊ ဓမ္မေနစ၊ ဓမ္မေနစ၊ မမြင်းဖြင့်လည်းကောင်း၊ ဧတေ
 န၊ ဤမြတ်သောကံဖြင့်၊ ဗြာဟ္မဇော၊ ပုဏ္ဏားမည်သည်၊ ဟောတိ၊ ဖြစ်၏၊ က
 သွာ၊ အတတ်ကြောင့်ကား၊ ယသ္မာ၊ အကြင်ကြောင့်၊ တံဗြာဟ္မဇာံ၊ ထိုဗြာဟ္မ
 ဇာအဖြစ် သည်၊ ဥတ္တမံ၊ မြတ်၏၊ ယသ္မာစ၊ အကြင်ကြောင့်လည်း၊ ဧဝံ၊ ဤကံ
 သည်၊ ဗြာဟ္မဇာံ၊ မြတ်သည်ဖြစ်၍ ဗြာဟ္မဇာမည် သည်၊ ဟောတိ၊ ဖြစ်၏၊ ထ
 သွာ၊ ထိုကြောင့်၊ ဧတေန၊ ဤမြတ်သည်ဖြစ်၍ဖြစ်သောကံဖြင့်၊ ဗြာဟ္မဇော၊
 ဗြာဟ္မဇာမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ယော၊ အကြင်သူသည်၊ တိဟိ၊
 သုံးပါးကုန်သော၊ ဝိဇ္ဇာတိ၊ ဝိဇ္ဇာတိနှင့်၊ သမ္ပန္နော၊ ပြည့်စုံ၏၊ သန္တော၊ ငြိမ်းပြီး
 သောကိလေသာရှိ၏၊ ဝိသဂုနန္တိ၊ ကုန်ပြီးသော တဝယင်ရှိ၏၊ သောပုဂ္ဂ
 ထော၊ ထိုပုဂ္ဂိုလ်သည်၊ ဝိဇ္ဇာတိ၊ ပညာရှိတို့၏၊ ဗြဟ္မာစ၊ ဗြဟ္မာသည်
 လည်း၊ ဟောတိ၊ ဖြစ်၏၊ သက္ကောစ၊ သိကြားသည်လည်း၊ ဟောတိ၊ ဖြစ်၏
 ဝါသေဋ္ဌ၊ ဝါသေဋ္ဌ၊ ဧဝံ၊ ဤသို့၊ တံ၊ သင်သည်၊ ဇာနာတိ၊ သိထော၊ ဣတိ၊ ဤသို့၊
 တဂဝါ၊ မြတ်စွာဘုရားသည်၊ အာဟာ၊ ဟောတော်မူပြီ၊ ဧဝံ၊ ဤသို့၊ ဝုတ္တော၊
 ဟောတော်မူအပ်သည်ရှိသော်၊ ဝါသေဋ္ဌာဘာရုန္ဒါစာ၊ ဝါသေဋ္ဌာဘာရုန္ဒါစာ

၂၅

မည်ရှိကုန်သော၊ မာဏဝါ၊ လေထင်တို့သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊
 တေဝစနံ၊ ဤသို့သောစကားကို၊ အဝေါစံ၊ သျှောက်ကုန်၏၊ ကိံ၊ အဝေါစံ၊ အ
 ထာယ်သို့သျှောက်ကုန်သနည်း၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဘိက္ကန္တံ၊
 အသွန်နှစ်သက်ဘွယ်ရှိပေစွ၊ အဝံဂေါတမော၊ အရှင်ဂေါတမသည်၊ နေ၊
 အက္ခန္တိတို့ကို၊ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ထက်
 ဆုံး၊ သဏေံ၊ ကိုးကွယ်ရာဟူ၍၊ ဂတေ၊ ဆည်းကပ်ကုန်သော၊ ဥပါသကေ၊
 ဥပါသကာတို့ဟူ၍၊ ဓာရေတု၊ မှတ်တော်မူပါလော့။ ဣတိ၊ ဤသို့၊ အဝေါစံ၊
 သျှောက်ကုန်၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားရလိုက်၏၊ ဝါသဋ္ဌေသုတ္တံ၊ ဝါ
 သဋ္ဌသုတ်ထည်း။ ။

ဘန္တေ၊ အရှင်ဘုရားကထာပ၊ ဣဒံသုတ္တံ၊ ဤကောကာလိယသုတ်ကို၊ မေ
 မယာ၊ အက္ခန္တိအာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကာ၊ အ
 ထံးဘတ်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံ၊ သုတံ၊ အဘယ်သို့ကြား
 လိုက်ရသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ သာဝတ္ထိံ၊ သာဝတ္ထိပြည်၌၊ အနာထပိဏ္ဍိကာယ၊ အနာထပိဏ္ဍိသု
 ဋ္ဌေး၏၊ အာရာမေ၊ နှလုံးမွေ့ ထောင်ပျော်ဘွယ်ရာဖြစ်သော၊ ဧတဝနေ၊ ဧတ
 ဝနံ၊ သျှောင်းတော်၌၊ ဝိဟရတိ၊ နေထောင်မူ၏၊ အထခေါ၊ ထိုသို့နေထောင်မူ
 သောအခါ၌၊ ကောလိယော၊ ကောလိယအမည်ရှိသော၊ ဝိက္ခု၊ ရဟန်း
 သည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိံ၊ ရှိတော်မူ
 ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကံ၊ ဝိ၊ ကပ်လေ၏၊ ဥပသကံ၊ ဝိတွာ၊ ကပ်လေ
 ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရှိသေစွာရှိခိုးပြီး၍၊ ကေ
 မန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိဝိဒိ၊ ထိုင်နေ၏၊ ကေမန္တံ၊ သင့်
 တင့် လျောက်ပတ်သောအရပ်၌၊ နိဝိဒ္ဓောခေါ၊ ထိုင်နေပြီးသော။ ကောလိ
 ယော၊ ကောလိယအမည်ရှိသော၊ ဝိက္ခု၊ ရဟန်းသည်၊ ဘဂဝန္တံ၊ မြတ်စွာ
 ဘုရားကို၊ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊ သျှောက်၏၊ ကိံ၊ အဝေါစ၊ အ
 ဘယ်သို့သျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ သာရိပုတ္တမောဂ္ဂထာနာ၊
 သာရိပုတ္တရာမောဂ္ဂထာနံတို့သည်၊ ပါဝိစ္ဆာ၊ ယုတ်မာသော၊ အလိုရှိကုန်၏၊
 ပါဝိကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာနံ၊ အလိုတို့၏၊ ဝသံ၊ အလိုနိုင်ငံသို့၊ ဂ
 တာ၊ လိုက်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ သျှောက်၏၊ ဝေံ၊ ဤသို့၊ ပုတ္တေ၊
 သျှောက်အပ်သည်ရှိသော်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကောလိယံ၊ ကော
 လိယအမည်ရှိသော၊ ဝိက္ခု၊ ရဟန်းကို၊ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊
 မိန့်တော်မူ၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ကောလိယ၊

ကောလိယ၊ တွံ၊ သင်္ဃိသညံ၊ မာဟောဝံ၊ မဆိုသဋ္ဌိ၊ ကောလိယ၊ ကောလိယ၊
 တွံ၊ သင်္ဃိသညံ၊ မာဟောဝံ၊ မဆိုသဋ္ဌိ၊ ကောလိယ၊ ကောလိယ၊ တွံ၊ သင်္ဃိသညံ၊
 သာရိပုတ္တမောဂ္ဂလာနောယ၊ သာရိပုတ္တရာမောဂ္ဂလာနောယံ၊ စိတ္တံ၊ စိတ်ကို၊
 ပဿာဒေတိ၊ ကြည်စေလော၊ သာရိပုတ္တမောဂ္ဂလာနော၊ သာရိပုတ္တရာမောဂ္ဂ
 လာနောယံ၊ ပေသလာ၊ ချစ်အပ်သော သီလရှိလှူ၏၊ ဣတိတေဝစနံ၊ ဤ
 စကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ဗုတိယဗ္ဗိန္ဒြိယံ၊ နှစ်ကြိမ်မြောက်လည်း၊ (ဗ)၊
 တတိယဗ္ဗိန္ဒြိယံ၊ သုံးကြိမ်မြောက်လည်း၊ ကောလိယော၊ ကောလိယ အမည်ရှိ
 သော၊ တိက္ခ၊ ရဟန်းသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ တေဝစနံ၊ ဤစ
 ကားကို၊ အဝေါစ၊ သျှောက်၏၊ ကိံအဝေါစ၊ အဘယ်သို့ သျှောက်သနည်း၊
 ဘန္တေ၊ မြတ်စွာဘုရား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မေ၊ အက္ခန္တံ၊ သဒ္ဓါ
 ယိကော၊ ယုံကြည်ခြင်းတည်းဟူသော သဒ္ဓါ၏လား၊ ခြင်းကိုပြုသည်၊ ပစ္စာယိ
 ကော၊ ယုံကြည်ခြင်းကို ပြုသည်ဟုတ်၏ ဟူ၍ ဆုံးဖြတ် ခြင်းကို ဆောင်
 သော သူသည်၊ ကိစ္ဆာပိ၊ ဟာဝံ၊ အကယ်၍ မူကား ဖြစ်စေ၏ရှင်၊ အထဂေါ၊
 ထိုသို့ ဖြစ်ငြား သော်လည်း၊ သာရိပုတ္တမောဂ္ဂလာနော၊ သာရိပုတ္တရာ မောဂ္ဂ
 လာနောယံ၊ ပါရိစ္ဆာ၊ ယုတ်မာသော အလိုရှိကုန်၏၊ ပါရိကာနံ၊ ယုတ်မာ
 ကုန်သော၊ ဣန္ဒြာနံ၊ အလိုရှိ၏၊ ဝသံ၊ အလိုနိုင်ငံသို့၊ ဂတာ၊ လိုက်ကုန်၏၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ သျှောက်၏၊ တတိယဗ္ဗိန္ဒြိယံ၊ သုံးကြိမ်မြောက်လည်း၊ ဘ
 ဂဝါ၊ မြတ်စွာဘုရားသည်၊ ကောကာလိယံ၊ ကောကာလိယ အမည်ရှိသော၊
 တိက္ခ၊ ရဟန်းကို၊ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံအ
 ဝေါစ၊ အဘယ်သို့ မိန့်တော်မူသနည်း၊ ကောကာလိယ၊ ကောကာလိယ၊ ဧဝံ
 ဤသို့၊ မာတဏိ၊ မဆိုသဋ္ဌိ၊ ကောကာလိယ၊ ကောကာလိယ၊ ဧဝံ၊ ဤသို့၊ မာ
 တဏိ၊ မဆိုသဋ္ဌိ၊ ကောကာလိယ၊ ကောကာလိယ၊ တွံ၊ သင်္ဃိသညံ၊ သာရိပု
 တ္တမောဂ္ဂလာနောယ၊ သာရိပုတ္တရာမောဂ္ဂလာနောယံ၊ စိတ္တံ၊ စိတ်ကို၊ ပဿာဒေ
 တိ၊ ကြည်စေလော၊ သာရိပုတ္တမောဂ္ဂလာနော၊ သာရိပုတ္တရာမောဂ္ဂလာနောယံ
 သည်၊ ပေသလာ၊ ချစ်အပ်သော သီလရှိလှူ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 တော်မူ၏၊ အထဂေါ၊ ထိုအခါ၌၊ ကောကာလိယော၊ ကောကာလိယ အမည်
 ရှိသော၊ တိက္ခ၊ ရဟန်းသည်၊ အာသနံ၊ နေရာမှ၊ ဥဠာယ၊ ထ၍၊ ဘဂဝန္တံ၊
 မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီး၍၊ ပဒက္ခိတံ၊ လက်ျာ
 ရစ်လှည့်သည်ကို၊ ကတွာ၊ ပြု၍၊ ပတ္တဝါ၊ ဖဲထေ၏၊ ကောကာလိယံ၊ ကော
 ကာလိယ အမည်ရှိသော၊ တိက္ခ၊ နောစ၊ ရဟန်းအားလည်း၊ အပိရပတ္တန္တံ၊
 ဖွဲ့စား၍ မကြာမြင့်မီ၊ သာသပမတ္တာဟိ၊ ရန်ညင်းစေအတိုင်း အရှည်ရှိကုန်

သော၊ ပဉ္စကပိ၊ နုတ္တဝိနာတိ၊ ဖြင့်၊ သဗ္ဗော၊ အလုံးစုံသော၊ ကာယော၊ ကိုယ်
သည်၊ ဖုရော၊ ဖြန့်နှံ့သည်၊ အဟောသိ၊ ဖြစ်၏၊ သာသမမတ္တိယော၊ မုန့်ညင်း
စေ့အတိုင်းအရှည် ဘို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ဓုတ္တမတ္တိယော၊ ဝဲနောက်စေ့
အတိုင်းအရှည်ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏၊ ဓုတ္တမတ္တိယော၊ ဝဲနောက်
စေ့အတိုင်းအရှည်ဘို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ကဏ္ဍာယမတ္တိယော၊ ဝဲလွန်း
ဝဲကြီး အတိုင်းအရှည် ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏၊ ကဏ္ဍာယမတ္တိ
ဝဲလွန်းဝဲကြီးအတိုင်းအရှည်ရှိကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ကောဠမတ္တိ
ယော၊ ကဏ္ဍာယစေ့အတိုင်းအရှည်ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏၊ ကောဠ
မတ္တိယော၊ ကဏ္ဍာယစေ့အတိုင်းအရှည်ရှိကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ကော
ယမတ္တိယော၊ ကဏ္ဍာယစေ့အတိုင်းအရှည်ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်
၏၊ ကောယမတ္တိယော၊ ကဏ္ဍာယစေ့အတိုင်းအရှည်ရှိကုန်သည်၊ ဟုတွာ၊
ဖြစ်ကုန်၍၊ အာမထကမတ္တိယော၊ ရှစ်ရှားသီးလုံးအတိုင်းအရှည်ရှိကုန်သည်၊
အဟောသုံ၊ ဖြစ်ကုန်၏၊ အာမထကမတ္တိယော၊ ရှစ်ရှားသီးအလုံးအတိုင်းအ
ရှည်ရှိကုန်သည်၊ ဟုတွာ၊ ဖြစ်၍၊ ဗေဠုဝသလ္လာရုကမတ္တိယော၊ ဥသျှစ်သီး
နုလုံးအတိုင်းအရှည်ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏၊ ဗေဠုဝသလ္လာရုက
မတ္တိယော၊ ဥသျှစ်သီးနုလုံးအတိုင်းအရှည်ရှိကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ဗိ
လ္လာမတ္တိယော၊ ဥသျှစ်သီးရင့်လုံးအတိုင်းအရှည်ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်
ကုန်၏၊ ဗိလ္လာမတ္တိယော၊ ဥသျှစ်သီးရင့်လုံးအတိုင်းအရှည်ရှိကုန်သည်၊ ဟုတွာ
ဖြစ်ကုန်၍၊ ပတိန္ဒူ သု၊ ကွဲကုန်၏၊ ငုဗ္ဗဉ္စ၊ ပြည်သည်လည်းကောင်း၊ ထောဟိ
တဉ္စ၊ သွေးသည်လည်းကောင်း၊ ပဉ္စရိ သု၊ ယိုစီးကုန်၏၊ အထခေါ၊ ထိုအခါ
၌၊ ကောကာလိယော၊ ကောကာလိယအမည်ရှိသော၊ ဝိက္ခု၊ ရဟန်းသည်၊
ထေနေဝါဗာနေ၊ ထိုအနာဖြင့်သာလျှင်၊ ကာလံ၊ သေခြင်းကို၊ အကာသိ၊ ပြု
၏၊ ကာလင်္ဂီသာ၊ သေသော၊ ကောကာလိယော၊ ကောကာလိယအမည်
ရှိသော၊ ဝိက္ခု၊ ရဟန်းသည်လည်း၊ သာရိဂုတ္တမောဂ္ဂလ္လာရုသု၊ သာရိဂု
တ္တရာမောဂ္ဂလ္လာရုဘို့၌၊ ဗိတ္တံ၊ ပိတ်ကို၊ အာစာတေတွာ၊ ထိခိုက်ဖြစ်ရှား၍၊
ပရမနိရုယေ၊ ပရမဝရဲ၌၊ ဥပ္ပန္နိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ ဗြဟ္မာသဟံပထိ၊
သဟံပထိဗြဟ္မာသည်၊ အဘိက္ကန္တံ၊ ညဉ့်ဦးယံလွန်ပြီးသော၊ ရတ္တိယာ၊
ညဉ့် သန်းခေါင်၌၊ အဘိက္ကန္တံ၊ ဝဏ္ဏော၊ အလွန်နှစ်လိုသောအခင်းရှိသည်ဖြစ်
၍၊ ကောဝေကပုံ၊ အလုံးစုံ ထက်ဝန်း ကျင်သော၊ ဇေတဝနံ၊ ဇေတဝန်
ကျောင်းတော်ကို၊ ဩသာသေတွာ၊ အရောင်ဖြင့်ထွန်းလင်းစေ၍၊ ယေန၊
အကြင်အရပ်၌၊ ထဂဝါ၊ ဖြစ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ထေရု၊ ထို

မြတ်စွာထုရားရှိတော်မူရာအရပ်သို့ ဥပသကံဓိ၊ ကပ်စေ၏။ ဥပသကံဓိတွာ
ကပ်စေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အဘိဝါဒေတွာ၊ ရှိသေ့စွာရှိသို့
ပြီး၍၊ ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ အဋ္ဌာသိ၊ ရပ်စေ၏။
ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ ဌိတာခေါ၊ ရပ်ပြီးသော၊ ဗြ
ဟ္မာ သဟံပတိ၊ သဟံပတိ ဗြဟ္မာသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝ
စနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ကိံ အဝေါစ၊ အဘယ်သို့ ယျောက်သ
နည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ ကောကာလိယော၊ ကောကာလိယအမည်ရှိ
သော၊ ဘိက္ခု၊ ရဟန်းသည်၊ ကာလံကတော၊ သေပြီး၊ ဘန္တေ၊ မြတ်စွာထုရား၊
ကာလံကတော၊ သေပြီးသော၊ ကောကာလိယော၊ ကောကာလိယအမည်ရှိ
သော၊ ဘိက္ခု၊ ရဟန်းသည်လည်း။ သာရိပုတ္တမောဂ္ဂထာနေသု၊ သာရိပုတ္တ
ရာမောဂ္ဂထာနံတို့၌၊ ဝိတ္တံ၊ စိတ်ကို၊ အာစာထေတွာ၊ ထိခိုက်ပြစ်မှား၍၊ ပဒမ
နိရယော၊ ပဒမဝေရံ၌၊ ဥပပန္နော၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ဗြဟ္မာသဟံပတိ၊ သဟံပ
တိ ဗြဟ္မာသည်၊ ဣဒံစနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ဣဒံစနံ၊ ဤ
စကားကို၊ ဝတွာ၊ ယျောက်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ပဒက္ခိတံ၊
လက်ျာရစ်ထုည့်သည်ကို၊ ကတွာ၊ ပြု၍၊ တတ္ထေဝ၊ ထိုအရပ်မှသာယျှင်၊ အန္တ
ရဓာယိ၊ ကွယ်စေ၏။ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊
ဘဿာရတ္တိယာ၊ ထိုညဉ့်၏၊ အစ္စယေန၊ လွန်သောအခါ၌၊ ဘိက္ခု၊ ရဟန်းတို့
ကို၊ အာမန္တေသိ၊ မိန့်တော်မူ၏။ ကိံ အာမန္တေသိ၊ အဘယ်သို့ မိန့်တော်မူသ
နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံရတ္တိံ၊ ဤညဉ့်၌၊ ဗြဟ္မာသဟံပတိ၊ သဟံပတိ
ဗြဟ္မာသည်၊ အဘိက္ကန္တာယ၊ ညဉ့်ဦးယံလွန်ပြီးသော၊ ရတ္တိယာ၊ သန်းခေါင်း
အခါ၌၊ (ပ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဗြဟ္မာသဟံပတိ၊ သဟံပတိ ဗြဟ္မာသည်၊ ဣဒံ
စနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ဣဒံ၊ ဤစကားကို၊ ဝတွာ၊ ယျောက်
ပြီး၍၊ ဝံ၊ ဝါထုရားကို၊ ပဒက္ခိတံ၊ လက်ျာရစ်ထုည့်သည်ကို၊ ကတွာ၊ ပြု၍၊ တ
တ္ထေဝ၊ ထိုအရပ်မှသာယျှင်၊ အန္တရဓာယိ၊ ကွယ်စေ၏။ ဣတိ၊ ဤသို့၊ အာမ
န္တေသိ၊ မိန့်တော်မူ၏။ ဧဝံ၊ ဤသို့၊ ဝတ္ထေ၊ မိန့်တော်မူအပ်သည်ရှိသော်၊ အည
တရော၊ မထင်ရှားသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊
ဘန္တေ၊ မြတ်စွာထုရား၊ ပဒမနိရယော၊ ပဒမဝေရံ၌၊ အာယုပ္ပမာဏံ၊ အသက်
အတိုင်းအရှည်သည်၊ ကိံ ဝဒီစံနူခေါ၊ အဘယ်မျှလောက်ရှည်မြင့်ကြာသ
နည်း၊ ဣတိဧတံစနံ။ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ဘိက္ခု၊ ရဟန်း၊
ပဒမနိရယော၊ ပဒမဝေရံ၌၊ အာယုပ္ပမာဏံ၊ အသက်အတိုင်းအရှည်သည်၊ ဒိ
စံခေါ၊ ရှည်မြင့်ကြာသည်သာလည်း၊ ဧတ္ထကာနိဝဿာနိတိဝါ၊ ဤမျှအတိုင်း

အရှည်ရှိသောနှစ်တို့ဟူ၍ လည်းကောင်း၊ ဧတ္တကာနိဝဿသတာနိတိဝါ၊
 ဤမျှအတိုင်းအရှည်ရှိသော နှစ်အရာတို့ဟူ၍ လည်းကောင်း၊ ဧတ္တကာနိဝ
 သသဟဿာနိတိဝါ၊ ဤမျှအတိုင်းအရှည်ရှိသော နှစ်အထောင်တို့ဟူ၍
 ၂၀ လည်းကောင်း၊ ဧတ္တကာနိဝဿသတ သဟဿာနိတိဝါ၊ ဤမျှအတိုင်းအ
 ရှည်ရှိသောနှစ်အသိန်းတို့ဟူ၍လည်းကောင်း၊ သံခါတုံ၊ ရေတွက်အံ့သော
 ဌ၊ နသုကရံ၊ မပြုလွယ်၊ ဣတိ၊ ဤသို့၊ အဝေါဝ၊ မိန့်တော်မူ၏၊ ဘန္တေ၊ အရှင်ထု
 ရား၊ ဥပဓံ၊ ဥပမာကို၊ ကာတုံ၊ ပြုခြင်းငှါ၊ သက္ကာပန၊ တတ်ကောင်းပါ၏လော၊
 ဣတိ၊ ဤသို့၊ ဝုဒ္ဓတ္တ၊ လျှောက်အပ်သည်ရှိသော်၊ ဘိက္ခု၊ ရဟန်း၊ သက္ကာ၊
 တတ်ကောင်း၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါဝ၊ မိန့်
 တော်မူ၏၊ ဘိက္ခု၊ ရဟန်း၊ သေယျထာဝီ၊ ဥပမာမည်သည်ကား၊ ဝိသတိခါရိ
 ကော၊ ခါရိနှစ်ဆယ်ရှိသော၊ ကောသလော၊ ကောသလတိုင်း၌ ဖြစ်သော၊
 တိလဝါဟော၊ နှင်းတထွန်းသည်၊ အတ္ထိ၊ ရှိ၏၊ တတော၊ ထိုနှင်းတထွန်းမှ၊
 ပုရိသော၊ ယောကျ်ားသည်၊ ဝဿသတဿ ဝဿသထဿ၊ အနှစ်တရာ
 အနှစ်တရာ၏၊ အစ္စယေန၊ လွန်သောအခါ၌၊ ဧကမေကံ၊ အလုံးတလုံးသော၊
 တိလံ၊ နှင်းကို၊ ဥဒ္ဓန္တရယျ၊ ထုတ်ရာ၏၊ ဘိက္ခု၊ ရဟန်း၊ ဝိပ္ပတရံ၊ လျှင်စွာ
 သာလျှင်၊ ဝိသတိခါရိကော၊ ခါရိနှစ်ဆယ်ရှိသော၊ ကောသလကော၊ ကော
 သလတိုင်း၌ဖြစ်သော၊ သောတိလဝါဟော၊ ထိုနှင်းတထွန်းသည်၊ ဣမိနာဥပ
 ဣမေန၊ ဤထုတ်သော လုံ့လဖြင့်၊ ပရိယာဒါနံ၊ ကုန်ခြင်းသို့၊ ဂစ္ဆေယျ၊
 ရောက်ရာ၏၊ ဧကော၊ တခုသော၊ အဗ္ဗုဒေါနိရယော၊ အဗ္ဗုဒ္ဓအရေအတွက်
 ရှိသော ငရဲအသက်သည်၊ ပရိယာဒါနံ၊ ကုန်ခြင်းသို့၊ နုတ္တေဝဂစ္ဆေယျ၊ မ
 ရောက်ရာ၊ ဘိက္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ အဗ္ဗုဒေါနိရယော၊ အဗ္ဗုဒ္ဓ
 အရေအတွက်ရှိသော ငရဲအသက်တို့သည်၊ ဟောန္တိ သေယျထာဝီ၊ ဖြစ်ကုန်သ
 ကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တခုသော၊ နိရဗ္ဗုဒေါနိရယော၊ နိရဗ္ဗုဒ္ဓငရဲ၏
 အသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ နိရ
 ဗ္ဗုဒေါနိရယော၊ နိရဗ္ဗုဒ္ဓငရဲ၏အသက်တို့သည်၊ ဟောန္တိ သေယျထာဝီ၊ ဖြစ်ကုန်
 သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တခုသော၊ အဗ္ဗေဒနိရယော၊ အဗ္ဗေဒငရဲ၏
 အသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ အဗ
 ဗေဒနိရယော၊ အဗ္ဗေဒအရေအတွက်ရှိသော ငရဲအသက်တို့ သည်၊ ဟောန္တိ သေ
 ယျထာဝီ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တခုသော၊ အဟဟောနိ
 ရယော၊ အဟဟငရဲ၏ အသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ဝိသ
 တိ၊ နှစ်ဆယ်သော၊ အဟဟာနိရယော၊ အဟဟငရဲ၏ အသက်တို့သည်။

ဟောန္တိသေယျထာပိ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တစ်ခုသော၊
 အဇ္ဈောနိရယော၊ အဇ္ဈောအရေအတွက်ရှိသော ငရဲအသက်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ အဇ္ဈောနိရယော၊ အဇ္ဈော
 ငရဲ၏အသက်တို့သည်၊ ဟောန္တိသေယျထာပိ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝံ၊ ဤအ
 တူ၊ ဧကော၊ တစ်ခုသော၊ ကုရဒါနိရယော၊ ကုရဒအရေအတွက်ရှိသောငရဲ
 အသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော
 ကုရဒါနိရယော၊ ကုရဒငရဲ၏အသက်တို့သည်၊ ဟောန္တိသေယျထာပိ၊ ဖြစ်
 ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တစ်ခုသော၊ သောဂန္ဓိကောနိရယော၊
 သောဂန္ဓိကအရေအတွက်ရှိသော ငရဲအသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိ
 က္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ သောဂန္ဓိကောနိရယော၊ သောဂန္ဓိကငရဲ
 ၏အသက်တို့သည်၊ ဟောန္တိသေယျထာပိ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊
 ဧကော၊ တစ်ခုသော၊ ဥပ္ပလကောနိရယော၊ ဥပ္ပလကအရေအတွက်ရှိသောငရဲ
 အသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ ဥပ္ပ
 လကောနိရယော၊ ဥပ္ပလကငရဲ၏အသက်တို့သည်၊ ဟောန္တိသေယျထာပိ၊
 ဖြစ်ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တစ်ခုသော၊ ပုဏ္ဏရိကောနိရယော၊
 ပုဏ္ဏရိကအရေအတွက်ရှိသောငရဲအသက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊
 ရဟန်း၊ ဝိသတိ၊ နှစ်ဆယ်သော၊ ပုဏ္ဏရိကောနိရယော၊ ပုဏ္ဏရိကငရဲ၏အသက်
 တို့သည်၊ ဟောန္တိသေယျထာပိ၊ ဖြစ်ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဧကော၊ တစ်
 ခုသော၊ ပရမောနိရယော၊ ပရမအရေအတွက်ရှိသော ငရဲအသက်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ ခေါပန၊ စင်စစ်၊ ကောကာလိယော၊ ကောကာ
 လိယအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ သာရိပုတ္တမောဂ္ဂဏာ၊ နသု၊ သာ
 ရိပုတ္တရာမောဂ္ဂသံနံတို့၌၊ ဝိတ္တံ၊ ဝိတ်ကို၊ အာစာ၊ တေတွာ၊ ထိနိုက်ဖြစ်မှား
 ၍၊ ပရဝံနရသံ၊ ပရမငရဲ၌၊ ဥပပန္နော၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်
 မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဣဒံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ
 ၍၊ ဣဒံ၊ ဤစကားကို၊ ဝတွာ၊ မိန့်တော်မူပြီး၍၊ သုဂတော၊ ကင်းသောစကား
 ကိုဆိုတော်မူဘတ်သော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတ
 ပါးသော၊ ဧတံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ဝိန္ဒိ၊ အဝေါစ၊ အ
 ဘယ်သို့မိန့်တော်မူသနည်း၊ ဗာဇော၊ သူမိုက်သည်၊ ယာယ၊ အကြင်ကြမ်း
 တန်းသောစကားဖြင့်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဘိန္ဒတိ၊ ဖြစ်၏၊ ဗုတ္တာထိတံ၊
 စွပ်စွဲ ကဲ့ရဲ့သည်ဖြစ်၍ မကောင်းသဖြင့် ဆိုအပ်သော၊ တံ၊ ထိုကြမ်းတန်း
 သောစကားကို၊ ထတံ၊ ဘာသာန္တော၊ ဆိုသည်ဖြစ်၍၊ အတ္တာနံ၊ မိမိကိုယ်ကို၊

ဆိန္ဒတိ၊ ဖြစ်၏။ ကုခါရိ၊ ဖြစ်တတ်သည် ဖြစ်၍ သားမနှင့်တူသော၊ သားထို
 ကြမ်းတန်းသောစကားသည်၊ ဇာတသ၊ ဖြစ်သော၊ ပုရိသသ၊ ယောက်ျား
 ၏၊ မုခေခံတွင်း၌ ထျင်၊ ဇာယတေ၊ ဖြစ်၏။ ယော၊ အကြင်သူသည်၊ နိန္ဒ
 ယံ၊ ကဲ့ရဲ့ထိုက်သောသူကို၊ ပသံသတိ၊ မြီးမွမ်း၏။ ယော၊ အကြင်သူကို၊ ပသံ
 သိယော၊ မြီးမွမ်းထိုက်၏။ တံပါ၊ ထိုမြီးမွမ်းထိုက်သော သူကိုမူလည်း၊ နိန္ဒ
 တိ၊ ကဲ့ရဲ့ရှုတ်ချ၏၊ သော၊ ထိုသူသည်၊ ရုခေခံတွင်းဖြင့်၊ ကလိ၊ အပြစ်ကို၊
 ဝိစိနာတိ၊ ဆည်းတူး၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ တေနကလိနာ၊ ထိုအပြစ်
 ဖြင့်၊ သုခံ၊ ချမ်းသာကို၊ နဝိန္ဒတိ၊ မရ။ ။ ယော၊ အကြင်သူသည်၊ အက္ခေ
 သု၊ အနိကစားရာ တို့၌၊ သဗ္ဗသာဝိ သဗ္ဗနပိ၊ အလုံးစုံသော ဥစ္စာနှင့်
 လည်း ကောင်း၊ အတ္တနာပိ၊ ကိုယ်နှင့် လည်းကောင်း၊ သဟာပိ၊ တကွ
 လည်း၊ ယော၊ နပရာဇယော၊ အကြင်ဥစ္စာ၏ရှုံးခြင်းသည်၊ အပ္ပမတ္တော၊
 အနည်းငယ်သာဖြစ်သော၊ ကလိ၊ အပြစ်သည်၊ ဟောတိ၊ ဖြစ်၏။ ယော၊ အ
 ကြင်သူသည်၊ သုဂတေသု၊ ကောင်းသော စကားကို ဆိုတတ် ကုန်သော
 တရားပစ္စေကံဗုဒ္ဓါသာဝကတို့၌၊ မနံ၊ စိတ်ကို၊ ပဒေါသသော၊ ပြစ်မှားစေ၏
 တသ၊ ထိုသူ၏၊ အယမေဝ၊ ဤဖြစ်ခြင်းသည်သာလျှင်၊ မဟတ္တရော၊ အလွန်
 ကြီးထွားသော၊ ကလိ၊ အပြစ်သည်၊ ဟောတိ၊ ဖြစ်၏။ ။ ကသ္မာ၊ အဘယ်
 ကြောင့်၊ ပဒေါသော၊ ပြစ်မှားခြင်းသည်။ မဟတ္တရော၊ ကြီးစွာသောအပြစ်
 သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ယသ္မာ၊ အကြင်ကြောင့်၊ အရိယဂရဟိ၊ အရိ
 ယာတို့ကို ကဲ့ရဲ့သောသူသည်၊ တံဝါစဉ္စ၊ ထိုကဲ့ရဲ့သော စကားကိုလည်း
 ကောင်း၊ တံမနဉ္စ၊ ထိုပြစ်မှားသော စိတ်ကိုလည်းကောင်း၊ ပဏိဓာယ၊
 သောက်ထည်၍၊ ယံကာလံ၊ အကြင်ကာလပတ်လုံး၊ ပါပကံ၊ မကောင်း
 သော၊ နိမယံ၊ ငရဲသို့၊ ဥပေတိ၊ ကပ်၏၊ သောကာသော၊ ထိုကာလသည်၊ သတ
 သဟာသာနံ နိရုဗ္ဗဒါနံ၊ တထိန်းသော နိရုဗ္ဗဒတို့၏၊ ဆတ္တိံ သတိ၊ သံ၊ ဘယ်
 ခြောက်တို့လည်း ကောင်း၊ အဗ္ဗဒါနံ၊ အဗ္ဗဒတို့၏။ ပဉ္စ၊ ငါးခုတို့လည်း
 ကောင်း၊ ဧတ္တကော၊ ဤမျှအတိုင်းအရှည်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ တသ္မာ၊
 ထိုကြောင့်၊ မဟတ္တရော၊ ကြီးစွာသော၊ ကလိ၊ အပြစ်သည်။ ဟောတိ၊ ဖြစ်၏။
 ယော၊ အကြင်သူသည်၊ အဘူဘဝါဒိ၊ အရိယာတို့ကို စွပ်စွဲကဲ့ရဲ့သောအခါ
 ဖြင့်မဟုတ်သောစကားကိုဆိုသည်ဖြစ်၍၊ နိရယံ၊ ပဒုမစသောငရဲ၌၊ ဥပေ
 တိ၊ ကျွန်၏၊ ယောဝါပိ၊ အကြင်သူယုတ်သည်မူလည်း၊ ကတော၊ အရိယူပ
 ဝါဒစသောကြီးစွာသော အကုသိုလ်ကံကိုပြုပြီး၍၊ နကရော၊ ဝိတိစိ၊ ငါမပြု
 ဟူ၍လည်းကောင်း၊ အာဟ၊ ဆို၏။ တေဉ္စဘောပိ၊ ထိုနှစ်လေးစက်တို့သည်



လည်း၊ ပေစွ၊ တမလွန်ဘာသို့သွားကုန်၍၊ သမာ၊ တကုန်သည်၊ ဘဝန္တိ၊
 ဖြစ်ကုန်၏၊ နိဟိနကဏ္ဍာ၊ ယုတ်သောအကုသိုလ်ကံရှိကုန်သော၊ မနုဇာ၊ လူတို့
 သည်၊ ပရုတ္တ၊ တမလွန်ထဝဋ္ဌ၊ နိရယံ၊ ငရဲ၌၊ ဥပပဇ္ဇဇေ၊ ဖြစ်ရကုန်၏၊ ယော
 ဗာဏော၊ အကြင်သူရိက်သည်၊ အပ္ပဒုဋ္ဌဿ၊ နှလုံးဖြင့်ဖြစ်မှားခြင်း မရှိထ
 သော၊ သုဒ္ဓဿ၊ မောဟမရှိစင်ကြယ်ထသော၊ အနက်ဏဿ၊ ယုတ်မာသော
 အလိုမရှိထသော၊ ပေါသဿ၊ ယောကျ်ားမြတ်ဖြစ်ထသော၊ နရဿ၊ လူအား၊
 ဒုဿတိ၊ ပြစ်မှား၏၊ တံပါဝံ၊ ထိုပြစ်မှားသောမကောင်းမှုကိုကံသည်၊ တမေ
 ဝဗာလံ၊ ထိုရိုက်သော သူကိုသာလျှင်၊ ပေစွတိ၊ တဖန်ရောက်၏၊ ပဒိုဝါတံ၊
 လေညှာသို့၊ ဝိတ္တော၊ ပစ်အပ်သော၊ သုရမောရဇော၊ သိမ်မွေ့သောမြို့သည်၊
 တမေဝ၊ ထိုပစ်သောသူသို့သာလျှင်၊ ပေစွတိ၊ တဖန်ပြန်သကဲ့သို့၊ တမေ
 ဝဗာလံ၊ ထိုရိုက်သောသူသို့သာလျှင်၊ ပေစွတိ၊ တဖန်ရောက်၏၊ အာဂုသော
 ကောကာလိယ၊ ငါ့ရှင်ကောကာလိယ၊ ယော၊ အကြင်သင်သို့သောသူသည်၊
 ဇောဘဂုဏော၊ သောဘဟူသော ဂုဏ်၌၊ အနုယုတ္တော၊ အစဉ်မပြတ်ယှဉ်
 ၏၊ အသဒ္ဓေါ၊ တုရားစသည်တို့၌မယုံကြည်၊ ကဒရိယော၊ စဉ်းလည်းခြင်းရှိ
 ၏၊ အဝဒညူ၊ တုရားစသည်တို့၏အဆုံးအမကိုမယူ၊ မတ္တိ၊ ငါးပါးသောဝန်
 တိုခြင်းဖြင့်ဝန်တိုခြင်းရှိ၏၊ ပေသုကိယသ္မိံ၊ သာဝကတို့၏ ကွဲပြားခြင်းကို
 အလို ရှိသော အဖြစ်ဖြင့် ချောပစ်ရုံး တိုက်ခြင်း၌၊ အနုယုတ္တော၊ ယှဉ်၏၊
 သော၊ ထိုသင်သို့သောသူသည်၊ အညေ၊ ဆဲရေးခြင်းငှါ မထိုက်ကုန်သော
 တပါးသောသူတို့ကို၊ ဝစဿ၊ ပကားဖြင့်၊ ပရိဘာသတိ၊ ဆဲရေး၏၊ ခု
 ဒုတ္တ၊ နှုတ်မငြိမ်သောသူ၊ ဝိဘူတာ၊ အမှန်ကင်းသောသူ၊ အနရိယ၊ သူတော်မ
 ဟုတ်သူယုတ်၊ တုနံဟတ၊ အစီးအပွားကိုဖျက်တတ်သောသူ၊ ပါပက၊ ယုတ်
 မာသောသူ၊ ဒုက္ကဋ္ဌကာရိ၊ မကောင်းသဖြင့် ပြုလေ့ရှိသောသူ၊ ပုရိသန္တိမ၊
 ယောကျ်ားထကာတို့၏အယုတ်၊ ကလိ၊ အသရေမရှိသောယောကျ်ား၊ တံ၊
 သင်သည်၊ ဗဟုဘာဏိ၊ များစွာကဲ့ရဲ့သောစကားကိုဆိုတတ်သည်၊ အဟု၊
 ဖြစ်၏၊ ဣဓ၊ ဤသာသနာတော်၌၊ နေရယိကော၊ ငရဲ၌ဖြစ်လတ္တံ့သောသူ
 သည်၊ အသိ၊ ဖြစ်၏၊ အာရုဿကောကာလိယ၊ ငါ့ရှင်ကောကာလိယ၊ တံ၊
 သင်သည်၊ ရဇံ၊ ကိလေသာဟူသောမြို့ကို၊ အဟိတာယ၊ ယုတ်မာသောအ
 ကျိုးငှါ၊ အာကိရသိ၊ မိမိ၌ထောင်ဘိ၏၊ အဟိတာယ၊ ယုတ်မာသောအကျိုး
 ငှါ၊ သန္တေ၊ သူကောင်းတို့ကို၊ ဂရဟသိ၊ ကဲ့ရဲ့ဘိ၏၊ ကိဗ္ဗိသကာရိ၊ အလွန်
 ကြမ်းသော မကောင်းမှုဖြစ်ကုန်သော၊ ဗဟု၊ များစွာကုန်သော၊ ဒုတ္တရိတာနိ၊
 မကောင်းမှုတို့ကို၊ စရိတ္တာ၊ ကျင့်၍၊ ဝိရရတ္တံ၊ ရှည်စွာသောကာလပတ်လုံး၊ ပ

☰

ပတံကျရာဖြစ်သောနေ့ထည်းဟူသော ကြီးစွာသော ချောက်ထိုး၊ ဂစ္ဆတိ
ခေါ်သွားသလျှင်ကတည်း။ ဟိ၊ သင်္ဃု၊ ကဿပိ၊ တရံထယောဂ်သော
သူ၏၊ ကမ္မံပြုအပ်ပြီးသောကံသည်၊ နနုဿတိ၊ မပျောက်၊ တံ၊ ထို၊ ဂုဿိတ်အ
ကုသိုလ်ကံသည်၊ ဟေ၊ ရောက်၏၊ ဟထံဂတံ၊ ဆည်းပူးအပ်ပြီးသောကံ
သည်၊ တဿ၊ ထိုသူအား၊ ဟေ၊ ရောက်၏၊ သကဗ္ဗိ၊ ကံရှင်သည်၊ တံကမ္မံ၊ ထို
ကံကို၊ သဘတေ၊ ရ၏၊ ကိဗ္ဗိဿကာဒိ၊ မကောင်းမှုကိုပြုစေ့ရှိသော၊ မန္ဓော၊
ပညာနူသောသူသည်၊ ပမုထောဂေ၊ တမလွန်ထေးကမ္မံ၊ အတ္တနိ၊ မိမိ၌၊ နုက္ခံ၊
ဆင်းရဲကို၊ ပဿတိ၊ မြင်၏၊ အယောသံကုသမာဟတံ၊ သံထံသင်းတို့ဖြင့်
အပြည့်နက်အပ်ထသော၊ ဌာနံ၊ ကမ္မကရုတာပြုရာသို့၊ ဥပေတိ၊ ကပ်ရ၏၊ တ
စ္ဆော၊ ထိုအရပ်၌ပင်လျှင်၊ ကိဏ္ဍဓာရံ၊ ထက်သော အသွားရှိထသော၊ အယ
သုလံ၊ သံထံကျင်သို့၊ ဥပေတိ၊ ကပ်ရ၏၊ အထ၊ ထိုနေ့၌၊ တတ္ထံ၊ ထောထော
ပူသော၊ အယောဂဋ္ဌသန္နိတံ၊ ဥသျှင်မှည့်သဗ္ဗာန်ရှိသော ကြေးနီသံခဲဖြစ်
သော၊ ဘောဇနံ၊ အစာသည်၊ တထာသန္တိဗ္ဗု၊ ထိုပြုအပ်သောကံအားလျော်
စွာ၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုသူသော ကြေးနီခေသံခဲကိုမြှိုရသော ခဲသို့၊ ဥပေတိ၊
ကပ်ရ၏။ ။ ဝဒန္တာ၊ ဘင်းကုန်ပုတ်ခတ်ကုန်ဟုဆိုကုန်သော ခဲတို့သည်၊
ဝဂ္ဂံ၊ သာယာသောစကားကို၊ နဟိဝဒန္တိ၊ မဆိုကုန်၊ နာဘိဝဒန္တိ၊ သိမ်မွေ့
သောအဖြစ်ဖြင့်ရှေးရှုမကပ်ကုန်၊ တာဏံ၊ ကိုးကွယ်ရာ၏အဖြစ်သို့၊ ပတွာ၊
ရော့၍၊ နဥပေန္တိ၊ မကပ်ကုန်၊ သန္တတေ၊ ခင်းအပ်သော၊ အင်္ဂါမေ၊ မီးကျိုး၌၊ နေ
ရယိကသတ္တံ၊ ခဲသားတို့သည်၊ သယန္တိ၊ အိပ်ရကုန်၏၊ သမ္ပန္နုလိတံ၊ ထက်
ဝန်းကျင်မှပြောင်ပြောင်တောက်သော၊ ဂိနိံ၊ မီးသို့၊ ပဝိသန္တိ၊ ဝင်ရကုန်၏၊
ဇာထေနေစ၊ သံကွန်ယက်ဖြင့်ထည်း၊ ဩနဟိယာနာ၊ ရစ်မွဲကုန်သည်ဖြစ်၍၊
တတ္ထ၊ ထိုသံကွန်ယက်တွင်း၌၊ အယောမယကုဇေဟိ၊ သံတူတို့ဖြင့်၊ ဟ
နန္တိ၊ သတ်ခတ်နှိပ်စက်ကုန်၏၊ အန္ဓဝ၊ ကန်းခြင်းကိုပြုတတ်သည်ဖြစ်၍သာ
လျှင်၊ ဝိမိသံ၊ အလွန်ထူစွာရိုက်သော အရိုက်ဟုမှတ်အပ်သော ပခုမရော
ယုဝမည်သော ခဲသို့၊ ယန္တိ၊ ရောက်ကုန်၏၊ တံ၊ ထိုကန်းခြင်းကို ပြုတတ်
သော ထူစွာသောအရိုက်သည်၊ မဟိကာယောယထာ၊ မြေကြီးတို့ကဲ့သို့၊
ဝိတ္ထာဝံ၊ ပြန်ကြယ်သည်၊ ဟောတိ၊ ဖြစ်၏။ ။ အထ၊ ထိုမှတပါး၊ လောဟမ
ယံ၊ သံဖြင့်ပြီးသော၊ ဂိနိသမ္ပန္နုလိတံ၊ မီးထက်ဝန်းကျင်ပြောင်ပြောင်တောက်
သော၊ ကုန္တိ၊ ပခု၊ ခဲအိုးသို့ကား၊ နရကာ၊ ခဲသို့သည်၊ ပဝိသန္တိ၊ ဝင်ရ
ကုန်၏၊ ဟိ၊ သင်္ဃု၊ ဂိနိဿမာသု၊ မီးနှင့်တကွပြည့်ကုန်သော၊ တာဒု၊ ထိုသံ
အိုးတို့၌၊ စိရုတ္တံ၊ ကာလရှည်ဖြင့်စွာ၊ သရပ္ပလဝါသာ၊ သရပ္ပထဝန္တာ၊

မြောက်ကုန်သည်ဖြစ်၍၊ ပစ္စန္တိ၊ ကျွက်ကုန်၏၊ အထ၊ ထိုမှထပါး၊ ပုဗ္ဗလော၊
 ဟိတမိသေ၊ ပြည်သွေးတို့နှင့်ရောသောသံအိုး၌၊ ပတတိ၊ ကျ၏၊ တတ္ထ၊ ထို
 သံအိုး၌၊ ကိဗ္ဗိသကာ၊ မိမိကောင်းမှုကိုပြုသောသူသည်၊ ကိလိဿတိ၊ အ
 လွန်ညစ်ညူးပင်ပန်ဆင်းရဲ၏၊ ယံယံဒိသံ၊ အကြင်အကြင်အရပ်သို့၊ ဥပေ
 တိ၊ ကပ်၏၊ တံတံ၊ ထိုထိုအရပ်ကို၊ အဓိပေတိ၊ အဓိပေတိ၊ မြို့၏၊ တတ္ထ၊ ထို
 အရပ်၌လည်း၊ သဗ္ဗ၊ သမာနော၊ ပြည်သွေးတို့ဖြင့်ထွေသည်ဖြစ်၍၊ ကိလိဿ
 တိ၊ ညစ်ညူးပင်ပန်ဆင်းရဲ၏၊ ပုဂ္ဂ၊ ဝါဝသထေ၊ ဝိုးလောကတို့၏နေရာဖြစ် ☰
 သော၊ သလိထထွေး၊ ရေ၌၊ ပတတိ၊ ကျ၏၊ တတ္ထ၊ ထိုဝိုးထောအတိုင်းပြည့်သော
 ရေ၌၊ ကိဗ္ဗိသကာ၊ မိမိကောင်းမှုကိုပြုသောသူသည်၊ ကိလိဿတိ၊ အလွန်
 ညစ်ညူးပင်ပန်ဆင်းရဲ၏၊ ယံယံဒိသံ၊ အကြင်အကြင်အရပ်သို့၊ ဥပေတိ၊
 ကပ်၏၊ တတ္ထ၊ ထိုရေအိုး၌၊ ဝန္တု၊ ဖဲခြင်း၌၊ တိရံ၊ ကင်းသည်၊ နဟိ၊ မရှိ
 သည်သာ၊ ဝျှင်ထည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သမန္တကပလ္လာ၊ ထက်ဝန်း
 ကျွတ်မှအိုးကင်းသည်၊ သဗ္ဗ၊ သမာ၊ ခပ်သိမ်းသောအရပ်တို့၌အမျှအမျှဖြစ်၏၊
 တသ္မာ၊ ထိုကြောင့်၊ တိရံ၊ ဖဲ၊ နာကင်းသည်၊ နတ္ထိ၊ မရှိ၊ ပုန၊ ထတန်၊ တံ၊ ထံ၊
 ထက်သော၊ အသိပတ္တဝန်၊ သန်ကျွက်ရွက်တောသည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထို
 သန်ကျွက်တောသို့၊ သမန္တ၊ နတ္ထာ၊ ထက်ဝန်ကျွတ်မှပြတ်သောကိုယ်ရှိကုန်
 သည်ဖြစ်၍၊ ပပိသန္တိ၊ ဝင်ကုန်၏၊ နရယပါယံ၊ ငရဲသားတို့သည်၊ ဇိဝံ၊ ဝျှာ
 ကို၊ ဗဒ္ဓိသေန၊ သံမျှားချိတ်ဖြင့်၊ ဝဟေတွာ၊ ဝင်ကုန်၍၊ အာရစယာရစယာ၊
 ဖောက်ကုန်ဖောက်ကုန်၍၊ ဝိဟန္တိ၊ သားရေကိုကဲ့သို့ကျွက်ကုန်၏၊ တံ၊
 ထာရုရဓာရံ၊ ထက်သောသင်ရန်းသွားရှိထသော၊ ဒုဂ္ဂံ၊ အသွားခက်ထသော၊
 ဝေတ္တရဏီဝန၊ ဝေတ္တရဏီမည်သောမြစ်သို့ကား၊ နေရယိကာ၊ ငရဲခံသူတို့
 သည်၊ ဥပေန္တိ၊ ကပ်ကုန်၏၊ မန္ဒာ၊ ချက်ကုန်သော၊ ပါပကာရာ၊ မကောင်းမှု
 ကိုပြုဘတ်ကုန်သောသူတို့သည်၊ ပါပါနိ၊ မကောင်းမှုတို့ကို၊ ကတွာ၊ ပြုကုန်
 ၍၊ တတ္ထ၊ ထိုငရဲ၌၊ ပပတန္တိ၊ ကျကုန်၏၊ သုနက္ခာ၊ ဒါဒိတဋ္ဌာနံ၊ ခွေးစသည်တို့
 သည်ကို ကံခဲအပ်သော ငရဲသို့၊ ဥပေန္တိ၊ ကပ်ကုန်၏၊ ဟိ၊ သင့်စွာ၊ တတ္ထ၊ ထို
 ငရဲ၌၊ ရုဒန္တေ၊ ငိသောငရဲသူတို့ကိုခွေသောအဆင်းရှိကုန်သော၊ သောထ
 သိင်္ဂါထာစ၊ အိမ်ခွေးမြေခွေးတို့သည်လည်းကောင်း၊ သဗလော၊ ပြောက်
 ကျားသောအဆင်းရှိကုန်သော၊ သောထသိင်္ဂါထာစ၊ အိမ်ခွေးမြေတို့သည်
 လည်းကောင်း၊ ကာကောထဝဏာစ၊ မည်သောအဆင်းရှိကုန်သောတော
 ကျီးတို့သည်လည်းကောင်း၊ ပဒိုဂိဒ္ဓါ၊ အလွန်ပြင်းစွာဖြစ်သောမက်မောခြင်း
 ရှိကုန်သည်ဖြစ်၍၊ ဝါဒန္တိ၊ စားကုန်၏၊ ဂုဿလာစ၊ စွန်ရဲတို့သည်လည်း

ကောင်း၊ ဝါယသာစ၊ မမည်းသော ကျီးတို့ သည်ထည်းကောင်း၊ ဝိတု
 ဒန္တိ၊ ထိုးဆွကုန်၏၊ ဣဝ၊ ဤငဲ့ငဲ့၊ ယံဝုတ္တိ၊ အထူးထူးအပြားပြား
 သော ကမ္မကရဏ အပြားရှိသော အကြင် ဖြစ်ခြင်းကို၊ ကိပ္ပိယကာရီ၊
 ကြမ်းသော မကောင်းမှုကိုပြုပြီးသော၊ ဇနော၊ သတ္တဝါသည်၊ ပဿတိ၊
 မြင်၏၊ အယံဝုတ္တိ၊ ကမ္မကရဏအပြားရှိသော ဤသို့သောဖြစ်ခြင်းသည်၊
 ကိစ္ဆာဝတ၊ အလွန်မြင့်မြင်စွာကား၊ တသ္မာ၊ ထိုကြောင့်၊ ဣဝ၊ ဤသောကန္တိ၊
 ဇိဝိသသေသေ၊ ဇိဝိန္ဒြေအစဉ်မပြတ်သည် ဖြစ်၍အကြွင်းသည်၊ သတိ၊ ရှိ
 သော်၊ နရော၊ လူသည်၊ ကိစ္ဆကရော၊ သရဏဂုံ အစရှိသော ကုသိုလ်ဓမ္မ
 ကိုဖြစ်စေသဖြင့်ကိစ္ဆကိုပြုသည်၊ သိယော၊ ဖြစ်ရာ၏၊ ကိစ္ဆကရော၊ သရဏဂုံ
 အစရှိသောကုသိုလ်ဓမ္မကိုဖြစ်စေသဖြင့်ကိစ္ဆကိုပြုသည်၊ ဘဝန္တောပိ၊ ဖြစ်
 သော်ထည်း၊ တစ္ဆကာရီတဝသေန၊ မပြတ်ပြိုင်လှရှိသောသူ၏ အဖြစ်၏အ
 စွမ်းအားဖြင့်၊ ဘဝေယျ၊ ဖြစ်ရာ၏၊ နပပမဇ္ဇေ၊ မမေ့ထျှော့ရာ၊ ယေတိလ
 ဝါဟာ၊ အကြင်နှင်းထွန်းတို့ကို၊ ဝိဇုဟိ၊ ပညာရှိတို့သည်၊ ဂဏိတွာ၊ ရေ
 ထွက်အပ်ထုန်ပြု၊ ထေတိလဝါဟာ၊ ထိုနှင်းထွန်းတို့ကို၊ ပဒမေနိမုယေ၊
 ပဒမငဲ့ငဲ့၊ ဥပနိယာ၊ ဆောင်အပ်ထုန်၏၊ ဟိ၊ သင့်စွာ၊ နဟုတာနိကောမီယော
 ပဗ္ဗ၊ ကုသိုလ်သောင်းတို့သည်ထည်းကောင်း၊ အညေ၊ တပါးကုန်သော၊ ခွါဒ
 သကောမီသထာနိပန၊ ကုသိုလ်ထောင်နှစ်ရာတို့သည်ထည်းကောင်း၊ ဘဝ
 န္တိ၊ ဖြစ်ကုန်၏၊ နိရယာ၊ ငဲ့တို့ကို၊ ယာဝ၊ အကြင်မျှသောက်၊ ခုက္ခာ၊ ဆင်းရဲ
 ကုန်၏ဟူ၍၊ ဣဝ၊ ဤသောကန္တိ၊ ဝုတ္တာ၊ ဆိုအပ်ကုန်၏၊ တထာပိ၊ ထိုမျှသောက်
 ဆင်းရဲထွက်ထည်း၊ တာဝ၊ ထိုမျှသောက်သောကာလပတ်ထုံး၊ ဝိရံ၊ ကြာ
 မြင့်စွာ၊ ပသိတဗ္ဗံ၊ နေအပ်၏၊ တသ္မာ၊ ထိုကြောင့်၊ သုစိပေသ လသောရုဂုဏေ
 သု၊ စင်ကြယ်ကုန်သောဝိထကိုချစ်ကုန်သော ကောင်းသောကျေးဇူးရှိကုန်
 သောအရိယောဝုတ္တိ၊ ထံတို့၌၊ ဝါဝံ၊ စကားကိုထည်းကောင်း၊ မနံ၊ စိတ်ကုသိုလ်ထည်း
 ကောင်း၊ သသတံ၊ မပြတ်၊ ပရိရက္ခေ၊ စောင့်ရှာ၏၊ ဣတိ၊ ဤသို့၊ သုထံ၊ ကြား
 လိုက်ရ၏၊ ကောကာလိယသုတ္တံ၊ ကောကာလိယ သုတ်တည်း၊ ။

။

အာနန္ဒစာတော၊ ဖြစ်သောပြည့်စုံခြင်းလည်းရှိကုန်ထသော၊ ပဏီတော၊
 နှစ်သက်ထည်းနှစ်သက်ကုန်ထသော၊ ဣန္ဒ၊ သိကြားကို၊ သတ္တဝံ၊ အရိုအသေ
 ပြု၍၊ သုစိပေသနေစ၊ စင်ကြယ်သောအဝတ်ကိုထည်း ဝတ်ကုန် ထသော၊
 နုသတံ၊ ပုဆိုးကို၊ ဂဟေတွာ၊ မြောက်ကုန်၍၊ အတိပိယ၊ အတိုင်းထက်အလွန်
 ထျှင်၊ ယောမယန္တေ၊ ကချန်မြူးတူးကုန်ထသော၊ တိဒသဂဏေဒေဝေ၊ တာ
 ဝတိ သာနတ်အပေါင်းတို့ကို၊ အသိတော၊ မည်းသောအစင်းဝတ်ရှိသည်

ဖြစ်၍အသိတမည်သော၊ ဣသိ၊ နာဠကထေရ်၏ဦးရီးဖြစ်သောရသေ့သည်၊
 ဒိဝါဝိဟာရေ၊ နေ့နေရာ၌၊ အဒ္ဓသ၊ မြင်၏။ ပရမိတမနေ၊ ဝမ်းမြောက်
 သောပိတ်ရှိကုန်ထသော။ ဥဒကော၊ အထက်သို့တက်သောကိတ်ရှိကုန်ထ
 သော၊ ဒေဝေ၊ နတ်တို့ကို၊ ဒိသ္မာန၊ မြင်၍၊ ပိတ္တံ၊ ရိုသေကျိုးခွဲခြင်းကို၊ ကရိ
 တ္တာန၊ ပြု၍၊ တတ္ထ၊ ထိုနတ်အပေါင်း၌၊ ဣဒံဝစနံ၊ ဤသို့သောစကားကို၊ အ
 ဝေါစ၊ ဆိုပြီ၊ ကိံ၊ အဘယ်ကြောင့်၊ ဒေဝသံဃော၊ နတ်အပေါင်းသည်၊ အတိ
 ရိဝ၊ အလွန်လျှင်၊ ကလျဉ္စပေါ၊ ကောင်းသောအသွင်ရှိသနည်း၊ ကိံ၊ အဘယ်
 ကို၊ ပနိစ္စ၊ စွဲ၍၊ ဒုဿံ၊ ပုဆိုးကို၊ ဂဟေတွာန၊ ယူ၍၊ ရမ္မဃထ၊ မြူးထူးနှစ်
 သက်ကြကုန် သနည်း၊ ယဒါဝိ၊ အကြင်အခါ၌လည်း၊ အသုရေတိ၊ အသုရာ
 တို့နှင့်၊ သဒ္ဓိံ၊ တကွ၊ သင်္ဂါမော၊ စစ်ထိုးခြင်းသည်၊ အာသိ၊ ဖြစ်၏၊ သုရ၊ နံ၊ နတ်
 တို့၏၊ ဇယော၊ အောင်ခြင်းသည်၊ အာသိ၊ ဖြစ်၏၊ အသုရာ၊ အသုရာ တို့သည်၊
 ပရာဇိတာ၊ ရှုံးကုန်၏၊ တဒါဝိ၊ ထိုအခါ၌လည်း၊ တောဒိသော၊ ဤကဲ့သို့သ
 ဘောရှိသော၊ သောမဖံသနော၊ အမွှေးရွှင်သည်ကြက်သီး မွှေးညှင်းထ
 ခြင်းသည်၊ နအာသိ၊ မဖြစ်စဘူး၊ ကိံ၊ အဘယ်သို့သော၊ အတ္တတံ၊ မဖြစ်ဘူး
 သောအံတွယ်သရဲအာရုံကို၊ ဒဠှံ မြင်ကုန်၍၊ မဂ္ဂ၊ နတ်တို့သည်၊ ပရမိတာ၊
 ဝမ်းမြောက်ကုန်သနည်း၊ ဒေဝါ၊ နတ်တို့သည်၊ သေဇ္ဇန္တိံ၊ ခံတွင်းဖြင့်ပြု၍တီး
 သောအသံကိုတ္ထုတ်ကုန်၏၊ ဝါယန္တိ စ၊ အထူးထူးသောသံခြင်းတို့ကိုလည်း
 ပြုကုန်၏၊ ဝါဒယန္တိ စ၊ များစွာသောတူရိယာတို့ကို တီးလည်းတီးကုန်၏၊
 သုဇာနိ၊ ထက်တို့ကို၊ ပေါဒယန္တိ စ၊ ခတ်ထည်းခတ်ကုန်၏၊ နုစ္စယန္တိ စ၊ က
 ထည်းကကုန်၏၊ မေဂ္ဂရန္တံ၊ သိနေ၊ မြင်ရိရိတောင်ထိပ်၌ နေကုန်သောနတ်
 တို့၊ ဝေါတုဋ္ဌေ၊ သင်တို့ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏၊ မာရိသာ၊ ဒရိနတ်
 တို့၊ တုဋ္ဌေ၊ သင်တို့သည်၊ မေ၊ ငါ၏၊ သံသယံ၊ ယုံမှားခြင်းကို၊ ဝိပ္ပံ၊ လျှင်စွာ၊
 ရနာထ၊ ပျောက်ကုန်သော၊ ရတနဝရော၊ မြတ်သော ရတနာ ဖြစ်ထ
 သော၊ အတုဋ္ဌော၊ တူသောသူမရှိထသော၊ ဟောယာဒိသော၊ အကြင်သို့
 သဘောရှိသော၊ ဗောဓိသတ္တော၊ တုရားထောင်းသည်၊ အတ္ထိ၊ ရှိ၏၊ သော၊ ထို
 ဟောကျားမြတ်သည်၊ မနုဿလောကော၊ လူပြည်၌၊ ဟိတသုခတ္တာယ၊ သတ္တ
 ဝါတို့၏စီးငွားချမ်းသာဖြစ်ခြင်းအကျိုးငှါ၊ သံဂဏ္ဍာနံ၊ သာကီဝင်မင်းတို့၏၊
 ဝါမေ၊ ရှာဖြစ်သော၊ ဇနပဒေ၊ ဇနပုဒ်၌၊ လုန္တိနေယျ၊ လုန္တိနေယျမည်သောဥ
 ယျာဉ်၌၊ ဇာတော၊ ပွား၏၊ တေန၊ ထိုကြောင့်၊ မယံ၊ ငါတို့သည်၊ တုဋ္ဌာ၊ နှစ်
 သက်ကုန်သည်ဖြစ်၍၊ အတိရိဝ၊ အလွန်လျှင်၊ ကလျဉ္စပေါ၊ ကောင်းသောအ
 သွင်ရှိသောသဘောရှိကုန်သည်၊ အဗ္ဗာ၊ ဖြစ်ကုန်၏။ သဗ္ဗသတ္တုတ္တမော၊ အ



သုံးစုံကုန်သောနတ်နှင့်တကွလူသတ္တဝါတို့၏ အမြတ်ဖြစ်ထသော၊ အဂ္ဂပုဂ္ဂ
 သော၊ အတ္တဟိတပရဟိတနှစ်ပါးကိုလျှင်သောပုဂ္ဂိုလ်ဖြစ်ထသော၊ နရာသ
 တော၊ လူတို့၌ဥသတနှင့်တူထသော၊ သဗ္ဗပဇာနံ၊ ခပ်သိမ်းကုန်သော၊ သတ္တဝါ
 တို့၏၊ ဥတ္တမော၊ အမြတ်ဖြစ်ထသော၊ သောဗောဓိသက္ကော၊ ထိုတုရားထောင်း
 သည်၊ ဣသိဝုယော၊ ဣသိပတနအမည်ရှိသော၊ ဝနေ၊ ထော၌၊ ဗထဝါ၊ ခွန်အေးရှိ
 သော၊ မိဂါဝိဘူ၊ သားတို့ကိုအစိုးရသော၊ သိဟောဝ၊ ခြင်္သေ့မင်း ကဲ့သို့၊ နဒံ
 နဒန္တော၊ မကြောက်မရွံ့ ရဲရင့်သောစကားကိုဆိုလျက်၊ စက္ကံ၊ ဓမ္မကြောထ
 ရားထောင်ကို၊ ဝတ္တိဿတိ၊ ဟောလတ္တံ့။ သော၊ ထိုအသိတရှင်ရသေ့သည်၊
 တံသန္တံ၊ ထိုနတ်တို့ဆိုသောစကားသံကို၊ သုတ္တာ၊ ကြား၍၊ တုရိတံ၊ အဆော
 တလျှင်၊ အဝသရိ၊ နတ်ပြည်မှသက်၏၊ သုဒ္ဓေါဒနဿ၊ သုဒ္ဓေါနမင်းကြီး၏၊
 တဒတဝနံ၊ ထိုနန်းတော်သို့၊ ဥပါဝိသိ၊ ဝင်၏၊ ထတ္ထံ၊ ထိုနန်းတော်၌၊ နိသဇ္ဇ၊
 ထိုင်နေ၍၊ ဣဒံစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ သက္ခေ၊ သင်္ကဏ်တို့
 ၏၊ ကုမာရော၊ သတို့သားသည်၊ ကုမိံ၊ အဘယ့်အရပ်၌၊ အတ္ထိ၊ ရှိသ
 နည်း၊ အဟတ္ထိ၊ ငါသည်လည်း၊ ဒဠုကာမောအပိ၊ ရှုပါရလို၏ ဣတံ၊ ဤသို့၊
 အဝေါစ၊ ဆို၏၊ တတော၊ ထိုသို့အသိတရှင်ရသေ့ဆိုသည်မှ၊ အနန္တရံ၊
 အခြားမဲ့၌၊ သက္ခေ၊ သင်္ကဏ်ဝင်တို့သည်၊ ဥတ္တာရဓေဝ၊ ဗိုတို့၏အဝဋ်လျှင်၊
 သုကုယေန၊ အလွန်လိမ်မာသောအ္ဗပန်းလိမ်သည်သည်၊ သံပဟဋ္ဌံ၊ ကောင်း
 စွာခတ်အပ်ထသော၊ ဇလိတံ၊ တောက်ပသော၊ သူဝတ္တံ၊ ဣဝ၊ ရွှေကဲ့သို့၊ သိရိ
 ယာ၊ အသရေဖြင့်၊ ဒဗ္ဗယမာနံ၊ ထွန်းတောက်ပထသော၊ အနေမဝတ္တံ၊
 မယုတ်သော အဆင်းရှိထသော၊ ကုမာရံ၊ သတို့သားငယ်သည်ဖြစ်ထ
 သော၊ ပုတ္တံ၊ သားကို၊ အသိတဝုယဿ၊ အသိတအမည်ရှိသော၊ ဣသိဿ၊
 ရသေ့အား၊ ဒသပိံ၊ သု၊ ပြုကုန်၏၊ သိပိပိဝ၊ မီးကဲ့သို့၊ ပဇ္ဇလန္တံ၊ တပြောင်
 ပြောင်တောက်ထသော၊ ဝိသုန္တံ၊ တိမ်စသော အညစ်အကြေးမှ ကင်းသည်
 ဖြစ်၍စင်ကြယ်ထသော၊ တာရာသတံ၊ ကြယ်တို့၏အကြီးအမြတ်ဖြစ်သော၊
 စန္ဒိမံ၊ လကဲ့သို့လည်းကောင်း၊ သာရဒီသောရဒေဣဝ၊ သာရဒအခါ၌၊
 အတ္တရတ္တံ၊ တိမ်မှလွတ်သော၊ သုရိယံ၊ နေကဲ့သို့လည်းကောင်း၊ တပ
 န္တံ၊ ထွန်းတေသံပထသော၊ ကုမာရံ၊ သတို့သားကို၊ နိသ္မာ၊ မြင်၍၊ အသိတော၊
 အသိတရသေ့သည်၊ အာနန္ဒအတော၊ ဖြစ်သောဝမ်းမြောက်ခြင်းရှိသည်
 ဖြစ်၍၊ ဝိပုလံ၊ ပြန်ပြောသောပီတိကို၊ အထတ္ထံ၊ မပြီ၊ အနေကသဝဇ္ဇ၊
 များသောအခက်အလက်လည်းရှိထသော၊ သုဟဿမတ္ထုလဉ္စ၊ နိသောရွှေ
 ဖြင့်ပြီးသောတထောင်သောအချက်လည်းရှိထသော၊ သတ္တံ၊ နတ်၌ဖြစ်သော

ဝမ်းဖြူကိုမရှု၊နတ်တို့သင်၊အန္တလိက္ခေ၊ကောင်းကင်၌၊ ဓာယေ၊ဆောင်း
ကုန်၏၊သုဝဏ္ဏဒန္တော၊ရွှေအရိုးပင်သော ရွှေဖြင့်ပြီးသောအရိုးရှိထသော။
စာမရ၊ စာမရမည်၊ သားပြီးယင်သည်၊ ဝိတိမတန္တိ၊ ကိုယ်တော်ကို
တတ္တေတ္တေယပ်ထျက်အဆင့်ဆင့်ကျသည်ကို ပြသည်၊ ဘဝေ၊ ဖြစ်၏၊ စာမ
ရဆတ္တဂဟကာ၊သားပြီးယင်ကိုင်သောသူ ဝမ်းစွဲသောသူတို့သည်၊နဒိသ
^၉ရေ၊မထင်ကုန်၊ကဏ္ဍသိရိဌယော၊ကဏ္ဍသိရိပူ၍လည်းခေါ်ဝေါ် အပ်ထ
သော၊ဇဒ္ဓိ၊ဆံကျပ်လည်းထုံးထသော၊ဣသိ၊အထိတရသောသည်၊ သုဝဏ္ဏ
နိက္ခိယ၊ထန်ကွအချိန်ရှိသောရွှေထုံးကဲ့သို့၊ ပဏ္ဍုကမ္မထေ၊နိသောကမ္မလာ
၌၊နိက္ခိတံ၊ထားအပ်ထသော၊ ကုမာရံ၊ သားယပ်ကိုလည်းကောင်း၊ ရဒ္ဓနိ၊
ထိပ်၌၊ ဓာရယန္တံ၊ ဆောင်းအပ်သော၊ သေတဉ္စဆတ္တံ၊ ဝမ်းဖြူကို လည်း
ကောင်း၊ဒိသ္မာ၊မြင်၍၊ ဥဒဂ္ဂမိတ္တော၊အထက်သို့ထက်သောစိတ်ရှိသည်ဖြစ်
၍၊သုမနော၊ဝမ်းသာသည်ဖြစ်၍၊ပဒိုဂ္ဂဟေ၊ထွမ်းလင့်၏၊ ပဒိုဂ္ဂဟေတွာပန၊
ထွမ်းပြီး၍ကား၊ တက္ခာမန္တပါရဂူ၊တက္ခကာကျမ်းဗေဒင်တို့၏အဆုံးသို့
ပျော်သော၊ သော၊ထိုရသောသည်၊သက္ခယုဂံ၊သာကီဝင်မင်းတို့၏အမြတ်
အကြီးဖြစ်သော၊ကုမာရံ၊ သတို့သားယပ်ကို၊ဇိဂိသန္တောမဂ္ဂသန္တော၊ဥာဏ်
ဖြင့်ရှာဖွေရုံစမ်းသည်ရှိသော်၊ ပသန္တမိတ္တော၊ ကြည်လင်သောစိတ်ရှိသည်
ဖြစ်၍၊အယံ၊ဤသတို့သားသည်၊ ဗ္ဗိပဒါနံ၊ အခြေနှစ်ချောင်းရှိကုန်သောနတ်
လူတို့တွင်၊ဥတ္တမော၊အမြတ်အထွတ်ဖြစ်သော၊အနုတ္တရော၊အတုမရှိသော
သူတည်း၊ဣတိ၊ဤသို့၊ဂိရံ၊ဂကားကို၊အတ္တုဒိရယိ၊ရှေးရှုမြင်ဆို၏၊ အထ
ပစ္ဆာ၊ထိုနောက်မှ၊ အတ္တနော၊မိမိ၏၊ ဂမနံ၊ ပဋိသန္ဓေအားဖြင့်အရူပထံသို့
သွားခြင်းကို၊ အနုသာရန္တော၊အောက်မှသည်ဖြစ်၍၊ အကလရူပေါ၊မနှစ်
သက်သောသဘောရှိရကား၊အထသုကာနိ၊မျက်ရည်တို့ကို၊ ဂရယတိပါထေ
တိ၊ကျစေ၏၊ သက္ခာ၊သာကီဝင်တို့သည်၊ရုဒန္တံ၊ငိုသော၊ဣသိ၊ရှင်ရသေ့
ကို၊ ဒိသ္မာ၊မြင်ကုန်၍၊ ကုမာရေ၊သတို့သားယပ်၌၊အန္တရာယော၊သန္တရာယံ
သည်၊နောစေတဝိသတိ၊မဖြစ်ထွက် ပါအံ့ထော၊ဣတိ၊ဤသို့၊အဝေါရံ၊ဆို
ကုန်၏၊ ဣသိ၊ငိုသေ့သည်၊အကထေ၊မနှစ်သက်ကုန်သော၊ သက္ခေ၊သာ
ကီဝင်တို့ကို၊ ဒိသ္မာနံ၊မြင်၍၊ အဝေါစ၊ဆို၏၊ ကိံအဝေါစ၊အဘယ်သို့ဆို
သနည်း၊အယံ၊ငါသည်၊ ကုမာရေ၊သတို့သားယပ်၌၊ အဟိတံ၊အစီးအပွား
မရှိသည်ကို၊နအနုသာရာမိ၊မအောက်မှ၊အယာ၊ထိုမင်းသားအား၊အန္တရာ
ယော၊အန္တရာယံသည်၊နစာဝိဘဝိသတိ၊မဖြစ်ထည်းမဖြစ်ထွက်၊ အယံ၊
ဤမင်းသားသည်၊ ဩရကောပရိတ္တော၊ အနည်းငယ်သော သူသည်၊ န၊

မဟုတ်၊ အဓိမနုဿော၊ လူ့ကိုအစိုးရသောသာကီဝင်မင်းတို့၊ တုဋ္ဌေသင်
 တို့သည်၊ ဝိသဋ္ဌာလွတ်လွတ်ရှိကုန်သည်။ ဘဝထ၊ ဖြစ်ကြကုန်သော၊ အယံ
 ကုမာရော၊ ဤမင်းသားသည်၊ သဗ္ဗောဓိယက္ခံ၊ ခင်ထိမ်းသောတရား၊ အပေါင်း
 ကိုမဖောက်မပြန် သိသောမြတ်သော သဗ္ဗညုတဉာဏ်သို့၊ ဖုသိသတိ၊
 ရောက်လတ္တံ့၊ သောအယံကုမာရော၊ ထိုမင်းသားသည်၊ ဗရမဝိသုဒ္ဓဒသဝိ၊
 အလွန်မြတ်သောအထူးသဖြင့်စင်သောနိဗ္ဗာန်ကိုမြင်ပြီးသည်ဖြစ်၍၊ ဗဟု
 နုဟိသာနုကဋ္ဌိ၊ များစွာသောသတ္တဝါအပေါင်း၏အစီးအပွားကိုဆောင်တတ်
 သောကရုဏာရှိသည်ဖြစ်၍၊ ဓမ္မစက္ကံ၊ ဓမ္မစကြာဒေသနာကို၊ ဝတ္ထေသတိ၊
 လည်စေလတ္တံ့၊ အဿ၊ ထိုဘုရား၏၊ ဗြဟ္မစရိယံ၊ သာသနာသည်၊ ဝိတ္ထာရိ
 တံ၊ ပြန်ကျယ်သည်၊ တဝိသတိ၊ ဖြစ်လတ္တံ့၊ မမ၊ ငါ၏၊ အာယုစ၊ အသက်
 သည်လည်း၊ နဝိရုမိဝ၊ မကြာသကဲ့သို့၊ သေသော၊ ကြွင်း၏၊ အထန္တရာ၊ ဤ
 မင်းသား၏ထိုသဗ္ဗောဓိသို့ရောက်သည်၏အတွင်း၌လျှင်၊ မေ၊ ငါ၏၊ ကာလံ
 ကိရိယာ၊ သေခြင်းသည်၊ တံဝိသတိ၊ ဖြစ်လတ္တံ့၊ သောဟံ၊ ထိုငါသည်၊
 အသမရုဿ၊ မဇ္ဇသောဝိရိယဟူသော အဦးရှိထသော၊ အဿ၊ ထို
 ဘုရား၏၊ ဓမ္မံ၊ တရားကို၊ နုဿုဿံ၊ မနာရလတ္တံ့။ တေန၊ ထိုကြောင့်၊ အ
 ဟံ၊ ငါသည်၊ အဇ္ဈောအာတုရော၊ နှလုံးကျင် နာသည်၊ ဗျသနင်္ဂိတော၊
 ချမ်းသာပျက်ခြင်းသို့ ရောက်သည်၊ အစာဝိ၊ နှလုံးဆင်းရဲခြင်း ရှိသည်။
 အမ္ဘိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အထိတော၊ အထိတရသေ့သည်၊ သကုဗ္ဗာနံ၊ သာ
 ကီဝင်တို့အား၊ ဝိတိ၊ နှစ်သိမ့်ခြင်းကို၊ ဇနော၊ ဖြစ်စေ၏၊ သော၊ ထိုရသေ့
 သည်၊ သာကီယာနံ၊ သာကီဝင်တို့အား၊ ဝိဂုယံ၊ ပြန်ပြောသော၊ ဝိတိ၊
 နှစ်သက်ခြင်းကို၊ ဇနေတွာ၊ ဖြစ်စေပြီး၍၊ အန္တေပုရေတွာ၊ နန်းထောင်တွင်းမှ၊
 နိက္ခမိ၊ ထွက်၏၊ ဗြဟ္မစရိ၊ မြတ်သော အကျင့်ရှိသော၊ သော၊ ထိုရသေ့
 သည်၊ သယံဘာဂိနေယျံ၊ မိမိတူကို၊ အနုကမ္မာနော၊ သနားသည်ဖြစ်၍၊ အ
 သမရုဿ၊ မတူသောဝိရိယရှိသော ဘုရားထောင်း၏၊ ဓမ္မေတရား၌၊ သ
 မာဒပေသိ၊ နှိုးဆော်တိုက်တွန်း၏၊ ကိံသမာဒပေသိ၊ အဘယ်သို့နှိုးဆော်
 တိုက်တွန်းသနည်း၊ ယေဒါ၊ အကြင်အခါ၌၊ ဗရတော၊ နောက်မှ၊ ဗုဒ္ဓေါတိစော
 သံ၊ ဘုရားဟူသောအသံကို၊ ယဒိသုထောသိ၊ အကယ်၍ကြားအံ့၊ သဗ္ဗောဓိ
 ပတ္ထော၊ သဗ္ဗောဓိသို့ ရောက်ပြီး၍၊ ဓမ္မစက္ကံ၊ မြတ်သော နိဗ္ဗာန်တရား၏အ
 ကြောင်းခရီးကို၊ ဝိဝရတိ၊ ဖွင့်၏၊ ယဒါ၊ ထိုအခါ၌၊ တတ္ထ၊ ထိုဘုရားအထံသို့၊
 သယံ၊ ကိုယ်တိုင်၊ ဂတံ၊ သွား၍၊ ပုရိပုစ္ဆမာနော၊ မေးသည်ဖြစ်၍၊ တထိံ၊ တ
 ဂဝတိ၊ ထိုဘုရားအထံ၌၊ ဗြဟ္မစရိယံ၊ မြတ်သောရဟန်းထရားကို၊ စရထု၊

ကျင့်လေသော၊ ဣတိ၊ ဤသို့၊ သမာဒပေထိ၊ တိုက်တွန်း၏၊ ဟိဘမနေန၊ အစီး
 အပွားကိုလိုသော စိတ်ရှိထသော၊ တာဒိနာ၊ သမာဓိဖြင့်ခွဲအပ်ပြီးသောကို
 လေ သာရှိ ဘဉ်ဖြစ်၍ ထိုသို့ မတုန်မထွပ်ဘည်သော သဘောရှိထသော၊ အ
 နာဂတေ၊ နောင်အခါ၌၊ ပရမဝိသုဒ္ဓဒသိနာ၊ အလွန်မြတ်သော နိဗ္ဗာန်ကိုမြင်
 ပြီးထသော၊ တေန၊ ထိုအထိကမည်သော ဒေဝီလမုသေ့သည်၊ အနုသိဇ္ဇော၊
 ဆုံးမအပ်ပြီးသော၊ သောနာဇ္ဇကော၊ ထိုနာဇ္ဇကသည်၊ ဥပံစိတပုညသဉ္စယော၊
 ပဒုဗုတ္တရာတရားရှင် ထက်ထက်မှစ၍ ဆည်းဘူးအပ်ပြီးသော ကောင်းမှုရှိ
 ည့်သဖြစ်၍၊ ဇိနံ၊ မြတ်စွာတရားကို၊ ပတိက္ခံအာဂမယမာနော၊ ဝံ၊ ထျက်၊ ရက်္ခိ
 တိန္ဒြေယော၊ စောင့်အပ်သောအခြေရှိသည်ဖြစ်၍၊ ပရိဝသိ၊ ရဟန်းပြု၍ရသေ့
 အသွင်ဖြင့်နေ၏၊ သောနာဇ္ဇကော၊ ထိုနာဇ္ဇကသည်၊ ဇိနဝရစက္ကဝတ္တနေ၊
 တရား၏မြတ်သော ဓမ္မစကြာတရားကို ဟောရာ၌၊ စောသံ၊ ဖြစ်သောစ
 ကြာတရားဟော၏ဟူသောအသံ တရားဟူသောအသံကို၊ သုတွာန၊ ကြား
 ၍၊ ဝတ္တာန၊ ဣထိပတနသို့သွား၍၊ နိသတံ၊ နိသဘာနှင့်တူထသော၊ ဣထိ၊ တရ
 ရားရှင်ကို မိသွား၊ မြင်၍၊ ပသနေော၊ ကြည်ညိုသည်ဖြစ်၍၊ အသိတဝယသ
 သနေ၊ အသိတမည်သော ရသေ့၏ ဆုံးမသော အခါသည်၊ သမာဂတေ၊
 ကောင်းစွာရောက်လတ်သော်၊ မုနိဝရံ၊ ရုနိတို့၏အမြတ်ဖြစ်သောတရားကို၊
 မောနေယျသေဉ္စံ၊ ဥပဏ်မြတ်ကို၊ အပုစ္ဆိ၊ မေးပြီ၊ ဝတ္ထုကထာ၊ ဝတ္ထု
 ကထာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

အသိသ သာ၊ အသိဘရှင်ရသေ့၏၊ ဧတံဝစနံ၊ ဤသို့သော စကားကို၊ သဗ္ဗော
 ဝိ၊ အရဟတ္တဖိုလ်သို့၊ အဂ္ဂံ၊ မြတ်သောနိဗ္ဗာန်တရား၏အကြောင်းခရီးကို၊ ပိဝ
 ရတိ ဖွင့်၏၊ မယာ၊ ငါ သည်၊ ယထာတထံ၊ မရွတ်မယွင်းအမှန်လျှင်၊ အညာ
 တံ၊ သိအပ်ပြီ၊ တံတသ္မာ၊ ထိုကြောင့်၊ ဂေါတမ၊ ဂေါထမ၊ သဗ္ဗဓဗ္ဗာနံ၊ ခပ်
 သိမ်းလောတရားတို့၏၊ ပါရဂုံ၊ အပြီးအဆုံးသို့ရောက်သော အရှင်တရားကို
 အဟံ၊ အကျွန်ုပ် သည်၊ ပုစ္ဆာမိ၊ မေးအံ့၊ အနာဂါရိယုဇေတသ၊ အိမ်ရာမ
 ထောင်သောရဟန်း၏အဖြစ်နှင့်ပြည့်စုံထသော၊ တိက္ခာစရိယံ၊ အရိယာတို့
 သည်ထူကျက်အပ်သောတွင်းခံခြင်းကို၊ ဇိဝိသတော၊ ရှာထသော၊ မေ၊ အ
 ကျွန်ုပ်အား၊ မုနိ၊ သဗ္ဗာသဗ္ဗုဒ္ဓရုနိဖြစ်ထော်မူသောအရှင်တရား၊ ပုဇ္ဇော၊ အ
 ကျွန်ုပ်မေးအပ်သော၊ တံ၊ အရှင်တရားသည်၊ မောနေယျံ၊ ရုနိတို့၏ဥစ္စာဖြစ်
 ထသော၊ ဥတ္တံပဒံ၊ မြတ်သောအကျင့်ကို၊ ပဗြုဟိ၊ အပြားဖြင့်ဘောထော်မူ
 ထော၊ ။ ဗုတ္တံ၊ ပြုနိုင်ခဲ့ထသော၊ ဒုရတိသဗ္ဗံ၊ ဖြစ်စေနိုင်ခဲ့သည်လည်း
 ဖြစ်သော၊ မောနေယျံ၊ မောနေယျအကျင့်ဝတ်ကို၊ တေ၊ သင်အား၊ အဟံ၊ ငါ

သည်၊ ဥပညိသန္တံ၊ သိစေအံ၊ ဟန္တု၊ သရုနာထော၊ တေ၊ သင်္ခါ၊ အားနံ၊ ထိုအကျင့်
ကို၊ ပဝက္ခာမိ၊ ကြားအံ၊ တံ၊ သင်္ခါ၊ သည်၊ သထေယသု၊ ဝိရိယဖြင့်ထောက်ပံ့
လော၊ ဒဋ္ဌော၊ ဝိရိယဖြင့်မြဲသည်၊ ဘဝ၊ ဖြစ်လော၊ ဝါ၊ မေ၊ ရှာဋ္ဌံ၊ အတ္တု၊ ဣန္ဒြိယံ၊
အမျက်ထွက်ခြင်းရှိခိုးခြင်းကို၊ သမာနဘာဂံ၊ တူသော အတ္တိရှိသည်ကို၊ ကြို
ဗ္ဗေထ၊ ပြုရာ၏၊ မနောပဒေါသံ၊ နှလုံးဖြစ်မှားခြင်း ခေါ်သကို၊ သန္တော၊ သူ
ဘော်ကောင်းသည်၊ ရက္ခေ၊ စောင့်ရာ၏၊ အနုတ္တတော၊ ဝမ်းမမြောက်သည်
ဖြစ်၍၊ စရေ၊ ကျင့်၏၊ ဒါယော၊ တောဋ္ဌံ၊ အဂ္ဂိသိနုပမာ၊ မီးလျှံဥပမာရှိကုန်သော၊
ဥစ္စာဝစာ၊ အုတ္တန်ဋ္ဌအားဖြင့်မြတ်မြတ်ယုတ်ယုတ်ဖြစ်ကုန်သော အထူးထူး
အပြားပြားရှိကုန်သော အာရုံတို့သည်၊ နိစ္ဆန္တိ၊ ပြက်ကုန်၏၊ ဧဝံ၊ နိစ္ဆန္တေ
သု၊ ဤ သို့ပြက်ကုန်သော၊ ဥစ္စာဝစေသု၊ မြတ်မြတ်ယုတ်ယုတ်ဖြစ်ကုန်သော၊
အာရမ္မဏေသု၊ အာရုံတို့ကြောင့်၊ ဝတော၊ ဥယျာဉ်ကစားကုန်၍တောကစား
ကုန်သည်ဖြစ်၍ရောက်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သော၊ နာရိယော၊ မိန်း
မတို့သည်၊ ရုနိံ၊ ရဟန်းကို၊ ပလောဘေန္တိ၊ ပျားပေတင်းတတ်ကုန်၏၊ တာ၊
ထိုမိန်းမ တို့သည်၊ တံ၊ သင်္ခါ၊ မာသုပလောဘယျ၊ မပျားပေတင်းစေ
ကုန်လင့်၊ ပရောပင်ရေ၊ တပါးတပါးမကောင်းမကောင်း ကုန်သော၊ ကာ
မေ၊ မေထုန်မှကြွင်းသော ဝါးပါးသောကာမဂုဏ်တို့ကို၊ ဟိတ္တု၊ စွန့်၍၊
မေထုနာဓမ္မာ၊ မေထုန်အကျင့်မှ၊ ဝိရတော၊ ကြဉ်သည်၊ ထဝေ၊ ဖြစ်ရာ၏၊
ပါဏေသု၊ ပရပက္ခိယ ဖြစ်ကုန်သော သတ္တဝါတို့၌၊ အဝိရုဒ္ဓေါ၊ မဆန့်
ကျင်သည်၊ ပါဏေသု၊ သကပက္ခိယဖြစ်ကုန်သော သတ္တဝါတို့၌၊ အသေ
ရက္ခော၊ တစ်ခြင်းမရှိသည်၊ ဘဝေ၊ ဖြစ်ရာ၏၊ တသထာဝရေ၊ တဏှာရှိ
ကုန်သောသတ္တဝါ တဏှာကင်းကုန်သော သတ္တဝါတို့ကိုလည်း၊ နဟနေ
ယျနုဘာထေယျ၊ မနှိပ်စက်မညဉ်းဆဲ မသတ်စေရာ၊ အဟံ၊ ထာ၊ ဝါ
ကဲ့သို့၊ ဧတံ၊ ထိုသတ္တဝါတို့သည်၊ တထာ၊ ထိုအတူ၊ တဝန္တိ၊ ဖြစ်ကုန်၏၊
ဧတေ၊ ထာ၊ ထိုသတ္တဝါတို့ကဲ့သို့၊ တထာ၊ ထိုအတူ၊ အဟံ၊ ဝါသည်၊
ဟောဋီ၊ ဖြစ်၏၊ အဟံ၊ ဝါသည်၊ ဇိဝိတုကာမတာဒိဝသေန၊ အသက်ရှင်လို
သောသူ၏အဖြစ်အစရှိသည်အစွမ်းအားဖြင့်၊ အတ္တိယထာ၊ ဖြစ်သကဲ့သို့၊ တ
ထာ၊ ထိုအတူ၊ ဧတေ၊ ထိုသတ္တဝါတို့သည်လည်း၊ ဇိဝိတုကာမတာဒိဝသေန၊
အသက်ရှင်လိုသောသူ၏အဖြစ်အစရှိသည်၏အစွမ်းအားဖြင့်၊ အထေ၊ ဖြစ်
ကုန်၏၊ ဧတေ၊ ထိုသတ္တဝါတို့သည်၊ ဇိဝိတုကာမတာဒိဝသေန၊ အသက်ရှင်
လိုသောသူ၏အဖြစ်အစရှိသည်၏အစွမ်းအားဖြင့်၊ အသုယထာ၊ ဖြစ်ကုန်
သကဲ့သို့၊ ဟထာ၊ ထိုအတူ၊ အဟံ၊ ဝါသည်၊ အတ္တိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အတ္တော



နံ၊ မိမိကိုယ်ကို၊ ဥပဓိကတံတွာ၊ ဥပမာပြု၍၊ နဟနေယျ၊ မိမိသည်းမသတ်ရာ၊
 နထာတယေ၊ သူတပါးကိုသည်းမသတ်စေရာ၊ ယတ္ထ၊ အကြင်ပစ္စည်းထေး
 ပါး၌၊ ဝုထုန္တုနော၊ ဝုထုဇဉ်သည်၊ သက္ကော၊ တပ်ငြိသည်ဖြစ်၍၊ ကိဉ္ဇတိ၊ တည်
 ၏၊ တတ္ထ၊ ထိုပစ္စည်းထေးပါး၌၊ ဣန္ဒြိယ၊ မရသေးသော အာရုံကိုလိုချင်တတ်
 သောဣန္ဒြိယကိုသည်းကောင်း၊ ထောဘာဗ္ဗ၊ ပြေးသည်ကိုထပ်မက်သောထက္က
 ကာရှိသောထောဘာကိုသည်းကောင်း၊ ဟိတွာ၊ စွန့်၍၊ ပစ္စယတ္တံ၊ ပစ္စည်းအ
 လို၊ ဌ၊ အာဇီဝပါရိသုဒ္ဓိ၊ အာဇီဝပါရိသုဒ္ဓိကို၊ အဝိရောဓေဇ္ဇော၊ မဆန့်ကျင်
 စေသည်ဖြစ်၍၊ စက္ခုမာ၊ ပညာစက္ခုရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဣမံပရိပဒံ၊ ဤ
 မောနေယျအကျင့်ကို၊ ပရိပဇ္ဇေယျ၊ ကျင့်ရာ၏၊ ဧဝံပရိပဇ္ဇေဇ္ဇော၊ ဤသို့ကျင့်
 သောသူသည်၊ နရကံ၊ ပြည့်နိုင်သည်ဖြစ်၍၊ နာရကဟုမှတ်အပ်သော၊ ဣမံ၊
 ဤမိစ္ဆာဇီဝ၏အကြောင်းဖြစ်သောပစ္စယတဏှာကို၊ တရေယျ၊ ကူးရာ၏၊
 ဩနောဒရော၊ လျှင်သောဝမ်းရှိသည်၊ မိတောဟာရော၊ နှိုင်းရှည်ပိုင်းခြားအပ်
 ပြီးသောအာဟာရရှိသည်၊ အဿ၊ ဖြစ်ရာ၏၊ အပ္ပိစ္ဆော၊ နည်းသောအလိုရှိ
 သည်သည်း၊ အဿ၊ ဖြစ်ရာ၏၊ အထောထုပ္ပော၊ မလျှင်ပေါ်သည် ထည်း၊
 အဿ၊ ဖြစ်ရာ၏၊ သဒ္ဓါ၊ အခါဝင်သိမ်း၊ ဣန္ဒြိယ၊ အလိုဖြင့်၊ နိစ္ဆာတော၊ အလို
 မရှိသည်၊ ဟောဟိ၊ ဖြစ်ထော၊ အနိစ္စတ္တာ၊ အလိုမရှိခြင်းကြောင့်၊ အနိစ္ဆော၊
 မမွတ်သိပ်သည်ဖြစ်၍၊ နိဗ္ဗုတော၊ ပြီးပြီးသောကိလေသာတည်းဟူသော
 ပူပန်ခြင်းရှိသည်၊ ဟောဟိ၊ ဖြစ်၏၊ ရုနိ၊ မောနေယျအကျင့်ကို ကျင့်သော၊
 သောဘိက္ခု၊ ထိုရဟန်းသည်၊ ပိဏ္ဍစာရံ၊ ဆွမ်းခံခြင်းကို၊ စရိတွာ၊ သွား၍၊
 ဘက္ကကိစ္စဝါ၊ ဆွမ်းစားခြင်းကိစ္စကိုမူထည်း၊ ဝတ္ထော၊ ပြု၍၊ ဝနန္တံ၊ တောသို့
 သာလျှင်၊ အတိဟာရယော၊ ရှေးရှုသွားရာ၏၊ ရုက္ခမူလထို့၊ သစ်ပင်ရင်း၌၊
 ဥပဋ္ဌိတော၊ တည်ရပ်သည်ဖြစ်၍၊ အာသနူပဂတော၊ ထိုင်ခြင်းသို့ကပ်သည်
 ဖြစ်၍၊ နိသိန္နော၊ ထိုင်နေသည်၊ အဿ၊ ဖြစ်ရာ၏၊ သော၊ ထိုရတင်တေရသကို
 ဆောင်သောမောနေယျ ပရိပဒါကို ကျင့်သော ရဟန်းသည်၊ သန္တာနံပသု
 တော၊ မဖြစ်သေးသောဈာန်ကိုဖြစ်စေခြင်း ဖြစ်ပြီးသော ဈာန်ကိုဆင်ခြင်
 ခြင်းစသည်၏ အစွမ်းအားဖြင့်ထေရောစွာ ပြုခြင်းတို့ဖြင့် ဈာန်တို့၌ ထေ
 ကျက်ခြင်းကိုအစဉ်မပြတ်ဟောသည်၊ မိရော၊ သမာဓိနှင့်ပြည့်စုံသည်၊ ဟု
 တွာ၊ ဖြစ်၍၊ ပနဇ္ဇော၊ တော၌၊ ရမိတော၊ မြေထဲသို့သည်၊ သိယော၊ ဖြစ်ရာ၏၊
 ထောကိယဈာန်ပသုတောယောဝ၊ ထောကိဈာန်ကိုဖြစ်စေခြင်းဖြစ်ပြီးသော
 ဈာန်ကိုဆင်ခြင်ခြင်း စသည်၏ အစွမ်းအားဖြင့် ထေရောစွာပြုခြင်းတို့ဖြင့်
 ဈာန်တို့၌ထေ့ကျက်ခြင်း အစဉ်မပြတ်ဟောသည်သာလျှင်၊ နသိယာ၊ မဖြစ်

ရာ၊ အဝိစခေါ၊ ဂင်စစ်သော်ကား၊ တာထွိ' ယောဇရုက္ခမူလထွိ'၊ ထိုသစ်ပင်ရင်း
 နှိုသာလျှင်၊ လောကုတ္တရဈာနေနာပိ၊ သောတာပတ္တိမဂ် စသည်ဖြင့်ယှဉ်
 သောထောကုတ္တရာဈာန်ဖြင့်လည်း၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဘိတောသ
 ယံအဘိတောသယန္တော၊ အတ္တန်နှစ်သက်စေသည်ဖြစ်၍၊ ဈာယောယ၊ ဈာန်
 ဝင်စားရာ၏၊ တတော၊ ထိုဆိုအပ်ခဲ့ပြီးသော ဆွမ်းခံကြွ၍ တောသို့ရှေးရှု
 သွားသည်မှ၊ ဥတ္တရိပိ၊ အထက်၌စည်း၊ ရတာပိသာနေ၊ ညဉ့်လွန်သည်ရှိ
 သော်၊ ဂါမန္တံ၊ ရွာသို့၊ အဘိဟာရယေ၊ အဘိသမာစာရိကဝတ်ကိုဖြည့်၍
 ကမ္မဋ္ဌာန်းကိုနှလုံးသွင်း၍သွားရာ၏၊ အဂ္ဂါနံ၊ အကျွန်ုပ်တို့၏အိမ်၌ဆွမ်းစား
 ပါဟုပင့်ခေါ်ခြင်းကို၊ နာဘိနန္ဓေယျ၊ မနှစ်သက်ရာ၊ ဂါမတော၊ ရွာမှ၊ အဘိဟာ
 ရဉ္စ၊ ရှေးရှုဆောင်သောဆွမ်းကိုလည်း၊ နာဘိနန္ဓေယျ၊ ရွာသို့ဝင်ပြီးသောထို
 ရဟန်းတို့အားအရာအထောင်သောခွက်တို့ဖြင့်ဆောင်သော ဆွမ်းကိုမနှစ်
 သက်ရာ၊ ရနိ၊ မောနေယျအကျိုးငှါကျင့်သောရဟန်းသည်၊ ဂါမံ၊ ရွာသို့၊ အာ
 ဂမ၊ ရောက်၍၊ ကုလေသု၊ ဒါယကာတို့၌၊ သာဟသ၊ တကွရောနှောသဖြင့်
 နုစရေ၊ မကျင့်ရာ၊ ဆိန္နကတော၊ ဖြတ်သောစကားရှိသကဲ့သို့ဖြစ်၍၊ ပယုတ္တံ၊
 ဩဘာသပရိကထာနိမိတ်ဝိညာတ်နှင့်ယှဉ်သော၊ စာသေသနံ၊ အစာကို
 ရှာသော၊ ဂါမံ၊ စကားကို၊ နာဘတော၊ မဆိုရာ၊ ဂါမံ၊ ရွာသို့၊ ပိတ္တာယ၊ ဆွမ်းအ
 လို၊ ဌ၊ ပရိဋ္ဌော၊ ဝင်သော၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဘိယျိပ္ပိ၊ အနည်း
 ငယ်သောတစ်ထပ်မျှ ဘို၊ လဇ္ဈေ၊ ရသည်ရှိသော်၊ ယံအလတ္တံ၊ အကြင်ရပြီး
 ဣဒံ၊ ဤရခြင်းသည်၊ သာရ၊ ကောင်း၏၊ အလဇ္ဈေ၊ မိုးစည်းမျှ မရသည်ရှိ
 သော်၊ ယံနာလတ္တံ၊ အကြင်မရ၊ ဟံပိ၊ ထိုသို့မရခြင်းသည်လည်း၊ ကုသလံ၊
 အပြစ်မရှိကောင်းစွ၊ ဣတိ၊ ဤသို့၊ စိန္တေတွာ၊ ကြံ၍၊ ဥဘယေနေဝ၊ ရမရနှစ်
 ပါးဖြင့်ပင်လျှင်၊ တာဒိ၊ ဖောက်ပြန်ခြင်းမရှိပကတိသဘောရှိသည်၊ ဟုတွာ၊
 ဖြစ်၍၊ ရုက္ခံ၊ သစ်ပင်ကဲ့သို့၊ ဥပတိဝတ္တတိ၊ လျစ်လျူဖြစ်၍လွန်၏၊ ပတ္တပါ
 ဏိ၊ သပိတ်လက်၌ရှိသည်ဖြစ်၍၊ ဝိစရန္တော၊ တွည့်စည်သော၊ သောဘိက္ခု၊
 ထိုရဟန်းသည်၊ အမူဂေါ၊ မအထူးတက်၊ မူဂသမ္ပတော၊ အဇီဟူ၍သရတ်
 အပ်သည်၊ အသာ၊ ဖြစ်၏၊ အပ္ပဒါနံ၊ အနည်းငယ်မျှလှူခြင်းကို၊ နဟိဇ္ဇေယျ၊
 မရှုတ်ချရာ၊ ဒါတာရံ၊ လှူသောသူကို၊ နာဝဘာနိယာ၊ အယုတ်အားဖြင့်မထိ
 ရာ၊ ဘိက္ခာစာရဝတ္တသမ္ပန္နော၊ ကောင်းခံသောအကျင့်ဝတ်နှင့်ပြည့်စုံသော၊
 သောဘိက္ခု၊ ထိုရဟန်းသည်၊ ပဋိပဒံ၊ အကျင့်မြတ်ကို၊ အာရာဇေယျ၊ ပြီးစေ
 ရာ၏၊ ဟိ၊ သင့်စွာ၊ သာပဋိပဒါ၊ ထိုအကျင့်မြတ်ကို၊ ဥဗ္ဗာဝစာ၊ အမြတ်အယုတ်
 အပြားရှိ၏ဟူ၍၊ သမတေန၊ ဘုရားတည်းဟူသောသမဏသည်၊ ပကာသိ

၉

တော. အပြားအားဖြင့်ပြုအပ်ပြီ၊ ပါရ်၊ နိဗ္ဗာန်သို့၊ ဒိဂုဏ်၊ နှစ်ထပ်နှစ်ကြိမ်၊ နယန္တိ
မရေဝံကုန်၊ ဣဒံ၊ ဤနိဗ္ဗာန်ဟူသောကမ်းသည်၊ ဧကဂုဏ်၊ တကြိမ်သာ၊ ရတံ၊
ရေဝံအပ်သည်၊ န၊ မဟုတ်၊ ဧဝံ၊ ဤသို့၊ ပဗ္ဗိပန္နဿ၊ ကျင့်သော၊ ယဿ၊ ဘိက္ခု
နော၊ အကြင်ရဟန်းအား၊ ဝိသတာ၊ တရောရှစ်ပါးသောတဏှာ၊ ဝိရိတဏှီအ
စွမ်းအားဖြင့်ပြုန့်သောတဏှာသည်၊ နတ္ထိ၊ မရှိ၊ ဆိန္နသောတဿ၊ ဖြတ်၊ ပြီးသော
တဏှာသောတရှိထသော၊ ကိစ္စာကိစ္စ၊ ပဟိနဿ၊ ကုသိုလ်တည်းဟူသော
ကတ္တဗ္ဗကိစ္စ အကုသိုလ်တည်းဟူသော အကတ္တဗ္ဗကိစ္စကိုပယ်ပြီးထသော၊
တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ပရိစ္ဆာဟော၊ ရာဂစသည် ကြောင့်ဖြစ်
သောအနည်းငယ်မျှ သောပူပန်ခြင်းသည်လည်း၊ နဝိစ္စတိ၊ မရှိ၊ ဣတိ၊ ဤသို့၊
ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာဟာ၊ ဟောပြီ၊ နာဇ္ဇကာ၊ နာဇ္ဇကာ၊ တေ၊ သင်
အား၊ မောနေယျံ၊ မောနေယျကံ၊ ဥပညိဿံ၊ ငါဟောအုံးဣတိ၊ ဤသို့၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ အာဟာ၊ ဟောပြီ၊ ဘိက္ခု၊ မောနေယျ အကျင့်ကိုကျင့်
သောရဟန်းသည်၊ ခုရောရူပမော၊ သင်ရန်းသွားဥပမာရှိသည်၊ ဘဝေ၊ ဖြစ်
ရာ၏၊ ဇိဝှာယ၊ ဝျှာဖြင့်၊ တာလုံ၊ အေစောကံကို၊ အာဟ၊ စွ၊ နှိပ်ပြီး၍၊ ရသတ
ဏှံ၊ ရသတဏှာကို၊ ဝိနောဒေန္တော၊ ပယ်ပျောက်လျက်၊ ဥဒရေ၊ ဝမ်းခွဲ၊ သံ
ယတော၊ စောင့်စည်းသည်၊ သိယာ၊ ဖြစ်ရာ၏၊ အထိနဗိတ္တောစ၊ ကုသိုလ်ဓမ္မ
တို့ကိုပွားစေခြင်း၌ မထွန်သောစိတ်ရှိသည်လည်း၊ သိယာ၊ ဖြစ်ရာ၏၊ ဗဟံ၊
ဥာတိဇနပဒစသော အားဖြင့်များသော အကြံကိုထည်း၊ နစာဝိစိန္တယေ၊ စိုး
စဉ်းမျှမကြံရာ၊ နိရာမဂန္တော၊ ကိလေသာဟူသောအစိမ်းနံ့ကင်းသည်၊ အသိ
တော၊ တဏှာဒိဗ္ဗိတို့ဖြင့်တင်တရသော အဝိဇ္ဇာမရှိသည်၊ ဗြဟ္မစာရိယရာယ
နော၊ သိက္ခတ္တယဟူသောအလုံးစုံသောသာသနာဟူသော ဗြဟ္မစာရိယ ဝျှင်
လည်းလျောင်းရာရှိသည်သာ၊ ဘဝေ၊ ဖြစ်ရာ၏၊ ဧကောသနဿ၊ အပေါ်မရှိ
သောတယောကံထည်းဆိတ်ငြိမ်သော နေခြင်းအကျိုးငှါ၊ သိက္ခေထ၊ ကျင့်
ရာ၏၊ သမထောပါဝနဿစ၊ ရဟန်းတို့သည်ကပ်၍နေအပ်သောသုံးဆဲ့ရှစ်
ပါးအပြားရှိသောကမ္မဋ္ဌာန်းအာရုံကိုပွားစေခြင်း၌မပြတ်ယှဉ်ခြင်းအကျိုးငှါ
လည်း၊ သိက္ခေ၊ ကျင့်ရာ၏၊ ဧကတ္တံ၊ ကာယဝိဝေကာဝိတ္တံ၊ ဝိဝေက၏ အစွမ်း
အားဖြင့်တယောကံထည်း၏အဖြစ်ကို၊ မောနံ၊ မောနဟူ၍၊ မယာ၊ ငါဘုရား
သည်၊ အက္ခာတံ၊ ဟောကြားအပ်ပြီ၊ တံ၊ သင်သည်၊ ဧကော၊ တယောကံအ
ထည်းထည်း၊ စေအဘိရမိဿသိ၊ အကယ်၍ပွေ့လျော်လေအံ့၊ အထ၊ ထိုသို့
ပွေ့လျော်သည်ရှိသော်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်တို့၌၊ ဘာသသိ၊
လျော်စောသံဖြင့်ထင်ရှားတော်မူလတ္တံ့၊ ဇောယိနံ၊ နှစ်ပါးသောဗျာန်ဖြင့်ဗျာန်

ရှိကုန်သော၊ ကာမစာကိနံ၊ ကာမကိစ္စန္တကုန်ပြီးထသော၊ ဝိနာနံ၊ ပညာရှိတို့၏၊
 နိစောသံ၊ ကြွေးကြော်အသံကို၊ သုတ္တံ၊ ကြား၍၊ အထ၊ ထိုအခါ၌၊ တတော
 တေနနိစောသေန၊ ထိုသို့ကြွေးကြော်သောအသံကို ကြားသဖြင့်၊ ဥဒ္ဓန္တံ၊ ပျံ
 လွင့်ခြင်းသို့၊ အနာပဇ္ဇိတွာ၊ မရေခံမူ၏၊ သိယျော၊ လွန်စွာ၊ ဟိရိဉ္စ၊ ရှက်ခြင်းကို
 ထည်းကောင်း၊ သဒ္ဓဉ္စ၊ ဤအကျင့်ကား၊ နိယျာနိကအကျင့်ထည်းဟူယုံကြည်
 ခြင်းကိုထည်းကောင်း၊ ကရေယျာထိ၊ ပြုလေလော၊ တေနနိစောသေန၊ ထို
 ကြွေးကြော်သော အသံဖြင့်၊ ဟိရိယမာနော၊ ရှက်စိုးသည်ဖြစ်၍၊ သန္တံ၊ ယုံ
 ကြည်ခြင်းကို၊ ဥပ္ပာဒေတွာ၊ ဖြစ်စေ၍၊ ဥတ္တရိ၊ အလွန်၊ တေံ၊ ဤအကျင့်
 ကိုသာသျှင်၊ ဗြူ၊ ဘယ၊ ပွားစေလော၊ ဧံသန္တေ၊ ဤသို့ပွားစေ သည်ရှိ
 သော်၊ မမကော၊ ငါ၏သာဝ ကသည်ငါ့ကို မြတ်နိုး တတ်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ဟိရိဉ္စသဒ္ဓဉ္စထိယျော၊ ကြုံဗွေထာတိ၊ ဟိရိဉ္စသဒ္ဓဉ္စ ထိယျော
 ကြုံဗွေထဟူ၍၊ ဝဒတာ၊ ဆိုသော၊ မယာ၊ ငါသည်၊ ဥဒ္ဓန္တံ၊ ကာတဗ္ဗန္တိ၊
 ပျံလွင့်ခြင်းကိုမပြုအပ်ဟူ၍၊ ယံဝစနံ၊ အကြင်စကားကို၊ ဝတ္ထံ၊ ဆိုအပ်၏၊
 ထံဝစနံ၊ ထိုစကားကို၊ နဒိဘိ၊ မြစ်ကြီးဥပမာတို့ဖြင့်၊ ဝိဇာနာထ၊ သိရာ
 ၏၊ တဗ္ဗိပရိတံစ၊ ထိုမှပြန်သော စကားကိုထည်း၊ သောဗ္ဗေသုစ၊ မြောင်း
 တို့၌ထည်းကောင်း၊ ပဒရေသုစ၊ မြစ်ပေတို့၌ထည်းကောင်း၊ ဝိဇာနာထ၊
 သိရာ၏၊ ကထံဝိဇာနာထ၊ အဘယ်သို့သိရာသနည်း၊ ကုသုတ္တာ၊ မြစ်ပေ
 တို့သည်၊ သဏန္တာ၊ အသံကိုပြုကုန်လျက်၊ ဟန္တိ၊ သွားကုန်၏၊ မဟော
 ဒမိ၊ ဝင်္ဂါဝသော အပြားရှိကုန်သော မြစ်ကြီးတို့သည်၊ တုဗ္ဗိသန္တိ၊ ဆိတ်
 ဆိတ်စီးကုန်၏၊ ဧံ၊ ဤအတူ၊ မောနေယျံ၊ မောနေယျကို၊ ပူရေမိတိ၊ ငါပြည့်
 ၏ဟူ၍၊ ဥဒ္ဓတ္တော၊ ပျံလွင့်သောသူသည်၊ အမာမကော၊ မမြတ်နိုးတတ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ မမကောပန၊ မြတ်နိုးတတ်သည်ကား၊ ဟိရဉ္စ၊
 အရှက်ကို ထည်းကောင်း၊ သဒ္ဓဉ္စ၊ ယုံကြည်ခြင်းကိုထည်းကောင်း၊ ဥပ္ပာ
 ဒေတွာ၊ ဖြစ်စေ၍၊ နိစိတ္တောဝ၊ နှိပ်ချသောစိတ်ရှိသည်သာသျှင်၊ ဟောတိ၊
 ဖြစ်၏၊ ယံ၊ အကြင်အိုးခွက်သည်သည်၊ ဝိနကံ၊ မပြည့်သဖြင့်ယုတ်၏၊ တံ၊
 ထိုအိုးခွက်သည်သည်၊ သဏတိ၊ အသံကို၊ ယံ၊ အကြင်အိုးခွက်သည်
 သည်၊ ပူရံ၊ ရေဖြင့်ပြည့်၏နံ၊ ထိုအိုးခွက်သည်သည်၊ သန္တမေဝ၊ ငြိမ်သက်
 သည်သာသျှင်ထည်း၊ ဗာလော၊ သူရိက်သည်၊ အမံကုတ္တု၊ ပမော၊ သက်ဝက်
 မပြည့်သောအိုးသျှင်ဥပမာရှိ၏၊ ပဏ္ဍိတော၊ ပညာရှိသည်၊ ရဟဒေါပူရော
 ဝ၊ ပြည့်သောအိုင်ကြီးကဲ့သို့၊ ဟောတိ၊ ဖြစ်၏၊ သမတော၊ ဘုရားထည်းဟူ
 သောသမတာသည်၊ ယံ၊ အကြင်စကားကို၊ ဗဟံ၊ များစွာ၊ တာသတိ၊ ဆို၏၊

တံဝစနံ၊ ထိုစကားသည်၊ ဥပေတံ၊ အကျိုးအကြောင်းနှင့်ပြည့်စုံ၏၊ အတ္တ၊ သတ္တိဘုံ၊ အစီးအပွားနှင့်ယှဉ်၏၊ ဥဒ္ဓစ္စေန၊ ပျံလွင့်ခြင်းနှင့်၊ နုသတိတံ၊ မေဓ်၊ အပိစ၊ စင်စစ်လည်း၊ ဇာနံဇာနန္တော၊ သိတော်မူသည်ဖြစ်၍၊ သောဘဂဝါ၊ ထို မြတ်စွာဘုရားသည်၊ ဓမ္မံ၊ ထရားကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ ဇာနံဇာနန္တော၊ သိသည်ဖြစ်၍၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဗဟုံ၊ များစွာ၊ ဘာသကိ၊ ဆိုတော်မူ၏၊ ယောစ၊ အကြင်ရဟန်းသည်လည်း၊ ဓမ္မံ၊ ထရားကို၊ ဇာနံဇာနန္တော၊ သိလျက်၊ သံယတတ္ထော၊ ကောင်းစွာစောင့်အပ်ပြီးသော စိတ်ရှိသည်ဖြစ်၍၊ ဘာသိတံ၊ ဟောအပ်သော၊ ယံဝစနံ၊ အကြင်စကားသည်၊ သတ္တာနံ၊ သတ္တဝါတို့၏၊ ဟိဘသုခေါဝဟံ၊ စီးပွားချမ်းသာကို ဆောင်တတ် သည်၊ နုဟောတိ၊ မဖြစ်၊ တံဝစနံ၊ ထိုစကားကို၊ ဇာနံဇာနန္တော၊ အကျိုးမရှိ သောစကားဟုသိ၍၊ ဗဟုံ၊ များစွာ၊ နုဘာသတိ၊ မဆို၊ ဧဝံပိဓေ၊ ဤသို့အပြား အထူးရှိသော၊ သောမုနိ၊ ထိုမောနအကျိုးငှါကျင့်သောရဟန်းသည်၊ မောနံ၊ မောနေယျအကျင့်ဟုဆိုအပ်သောမောနကို၊ အရဟတိ၊ ထိုက်၏၊ အရဟ တိယေဝ၊ ထိုက်သည်သာလျှင်၊ န၊ မဟုတ်၊ သမုနိ၊ ထိုရန်ကို၊ မောနံ၊ အရ ဟတ္ထမဂ်ဥာဏ်ဟုဆိုအပ်သောမောနကို၊ အဇ္ဈဂါ၊ ရ၏ဟူ၍သာလျှင်၊ ဝေဒိ တဗ္ဗော၊ သိအပ်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ နာဇ္ဇကဿ၊ နာဇ္ဇကအား၊ အာဟ၊ ဟောတော်မူပြီ၊ ဣတိ၊ ဤသည်လျှင်အပြီးထည်း၊ နာဇ္ဇကသုတ္တံ၊ နာဇ္ဇကသုတ်ထည်း၊ ။

ဘန္တော၊ အရှင်ဘုရားကဿပ၊ ဣဒံ၊ ဤနွယ်တာနုပဿနာသုတ်ကို၊ မေမ ယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗခါ၊ မျက် မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားလိုက်ရ၏၊ ကိံ သုတံ၊ အဘယ်သို့ ကြားလိုက်ရသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘု ရား၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ဝုဗ္ဗာရာမေ၊ ဝုဗ္ဗာရုံကျောင်းတော်၌၊ မိဂါရ မာတုပါသာဒေ၊ ဝိသာခါဒါယိကာမဇ္ဇိပြဿာန်၌၊ ဝိဟရတိ၊ နေထိုင်မူ၏၊ ဘေနုခေါပနသမယေန၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ပန္နရသေ၊ တဆဲ့ငါးရက်၊ မြောက်သော၊ တဒဟုပေါသထေ၊ ထိုနေ့ဥပုသ်နေ့၌၊ ဝုဗ္ဗာယ တဆဲ့ငါးရက်ပြည့်၍နေ့အရေးအတွက်ပြည့်သည်လည်းဖြစ်သော၊ ဝုဗ္ဗာယ ပြည့်သောလရှိသော၊ ရတ္တိယာ၊ ည၌၌၊ ဘိက္ခုသံစာပရိဒုဒတာ၊ ရဟန်း အပေါင်းခြံရံလျက်၊ အဗ္ဗောကာသေ၊ လွင်တီးခေါင်း၌၊ နိသိန္ဒော၊ ထိုင်နေ တော်မူသည်၊ ဟောတိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား သည်၊ တုဏှိဘူဘံတုဏှိဘူဘံ၊ အလွန်စိတ်စိတ်ဖြစ်၍ဖြစ်သော၊ ဘိက္ခုသံ

☸

စံ၊ ရဟန်းအပေါင်းကို၊ အနုလောကောတွာ၊ ထိုမှ၍မှကြည့်တော်မူ၍၊ ဘိ
 က္ခု၊ ရဟန်းတို့ကို၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ကိံ အာမန္တေထိ၊ အဘယ်သို့
 မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဓမ္မာ၊ အကြင်ဗောဓိပက္ခိယတ
 ရားတို့သည်၊ ကုသလာ၊ ကိလေသာဟူသော အနားမရှိခြင်းစသောသတော
 ဖြင့်ကုသိုလ်မည်ကုန်၏၊ အရိယာ၊ ဘုရားစသည်တို့သည်ကပ်အပ်ရောအပ်
 ကုန်၏၊ နိယျာနိကာ၊ လောကမှလွတ်မြောက်စေတတ်ကုန်၏၊ သံဗောဓဂါမိ
 နော၊ သံဗောဓဟုဆိုအပ်သော အရဟတ္တဖိုလ်သို့ရောက်စေတတ်ကုန်၏၊ ဘိ
 က္ခုဝေ၊ ရဟန်းတို့၊ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော၊ အရိယာနံ၊ ဘုရားစ
 သည်တို့သည် ကပ်အပ်ရောအပ်ကုန်သော၊ နိယျာနိကာနံ၊ လောကမှလွတ်
 မြောက်စေတတ်ကုန်သော၊ သံဗောဓဂါမိကာနံ၊ သံဗောဓဟုဆိုအပ်သော
 အရဟတ္တဖိုလ်သို့ ရောက်စေတတ်ကုန်သော၊ တေသံဓမ္မာနံ၊ ထိုတရားတို့
 ကို၊ ဝေါတုမှာကံ၊ သင်တို့၏၊ သဝနာယ၊ နာခြင်း၏၊ ဥပနိသာ၊ အကြောင်း
 သည်၊ ကာ၊ အဘယ်နည်း၊ ပယောဇနံ၊ ပယောဇဉ်သည်၊ ကိံ၊ အဘယ်နည်း၊
 ဣတိ၊ ဤသို့၊ ကုမ္ဘေ၊ သင်တို့ကို၊ ဝုစ္ဆယျ၊ မေးကုန်ရာ၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဣတိ၊ ဤသို့၊ ဝုစ္ဆိတာရော၊ မေးတတ်ကုန်သောသူတို့သည်၊ စေအထူး
 အကယ်၍ဖြစ်ကုန်အံ့၊ ဧဝံသတိ၊ ဤသို့ရှိသော်၊ ယာဝဒေဝ၊ အကြင်ရှုထောက်
 လျှင်၊ ဣယတာနံ၊ နှစ်ပါးယော အစိတ်ရှိကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ယ
 ထာတုဘညာတာယ၊ မပေါက်မပြန်အမှန်သိသောဝိပဿနာဉာဏ်အကျိုး
 ဌ၊ သုတောမ၊ နာကုန်၏၊ ဣတိ၊ ဤသို့၊ ဝေါ၊ သင်တို့သည်၊ ထေ၊ ထိုမေးသော
 သူတို့ကို၊ ဝစနိယာ၊ ဆိုအပ်ကုန်သည်၊ အထံ၊ ဖြစ်ကုန်ရာ၏၊ ကိဉ္စ၊ အဘယ်
 သို့လျှင်၊ ဣယတံ၊ နှစ်ပါးသောတရားအစိတ်ရှိသည်၏အဖြစ်ကို၊ တုမ္ဘေ၊ အရှင်
 ဘုရားတို့သည်၊ ဝဒေထ၊ ဆိုကုန်သနည်း၊ ဣတိ၊ ဤသို့၊ ဝေါ၊ သင်တို့၏၊ မိတ္တံ၊
 စိတ်သည်၊ သိယာ၊ ဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤတေထုမ္ဘိကဝင်္ဂီသည်၊
 ဒုက္ခံ၊ ဒုက္ခတည်း၊ အယံ၊ ဤလောဘတတဗျာသည်၊ ဒုက္ခသမုဒယော၊ ဒုက္ခ၏
 အကြောင်းတည်း၊ ဣတိ၊ ဤသို့၊ ယာအနုပဿနာ၊ အကြင်ရှုခြင်းသည်၊ အ
 ဣဂါရိ၏၊ အယံ၊ ဤရှုခြင်းသည်၊ ကောနုပဿနာ၊ လောကီဖြစ်သောတရသော
 ဓမ္မကိုမြင်သဖြင့် တရသော ရှုခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အယံ၊ ဤနိဗ္ဗာန်
 သည်ကား၊ ဒုက္ခနိရောဓော၊ ဒုက္ခ၏ချုပ်ရာတည်း၊ အယံ၊ ဤအဋ္ဌကိကမင်
 သည်ကား၊ ဒုက္ခနိရောဓဂါမိနိ၊ ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်စေတတ်
 သော၊ ပဒိုပဒါ၊ အကျင့်တည်း၊ ဣတိ၊ ဤသို့၊ ယာနုပဿနာ၊ အကြင်ဝိပဿနာ
 သည်၊ အဣဂါရိ၏၊ အယံ၊ ဤဝိပဿနာသည်၊ ဒုတိယာနုပဿနာ၊ လောကုတ္တ

ရာဖြစ်သောဒုတိယအစိတ်ကိုမြင်သဖြင့်ဒုတိယာနုပဿနာသည်၊ ဟောတိ၊
 ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေ၊ စင်စစ်၊ ဧဝံ၊ ဤသို့၊ သမ္မာ၊ ကောင်းစွာ၊ ဣယ
 ထာနုပဿိနော၊ နှစ်ပါးကုန်သော ဓမ္မအရတို့ကိုရှုသည်ဖြစ်၍၊ အပမတ္တဿ၊
 မကင်းသော သတိရှိသည်ဖြစ်၍၊ အာတပိနော၊ ကာယိကစေတသိက၊ ဝိရိ
 ယာဖြင့်ဝိရိယရှိသည်ဖြစ်၍၊ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ထွတ်သောစိတ်ရှိသည်
 ဖြစ်၍၊ ဝိဘရတော၊ နေသော၊ ဘိက္ခု၊ နော၊ ရဟန်းအား၊ ဣန္ဒြိယံ၊ နှစ်ပါးကုန်သော၊
 ပဿနံ၊ ဖိုလ်တို့တွင်၊ အညတရံ၊ တပါးပါးသော၊ ဖထံ၊ ဖိုလ်ကို၊ ပါဠိကင်္ခါ၊ အ
 လိုရှိအပ်၏၊ ဒိဋ္ဌဝဓမ္မေ၊ ဤမျက်မှောက်သော ပစ္စုပ္ပန်အတ္တဘောဋ္ဌိပင်လျှင်၊
 အညာ၊ အသာယာဖိုလ်ကို၊ ပါဠိကင်္ခါ၊ လိုအပ်၏၊ ဥပါဒိသေသေဝါ၊ တဝသစ်
 ၏အစွမ်းအားဖြင့်ဥပါဒါနက္ခန္ဓာအကြွင်းသည်မူလည်း၊ သတိ၊ ရှိသော်၊ အနာ
 ဝါမိတာ၊ အနာဝါဒိဖိုလ်ဟုဆိုအပ်သောအနာဝိ၏ အဖြစ်ကို၊ ပါဠိကင်္ခါ၊ လို
 အပ်၏၊ ဣတိ၊ ဤသို့၊ ဣဒံဝစနံ၊ ဤစကားကို၊ တဝဝါ၊ မြတ်စွာဘုရားသည်၊ အ
 ဝေါစ၊ မိန့်ဟောပြု၊ ဣဒံပစနံ၊ ဤစကားကို၊ ဝတွာန၊ မိန့်ထော်မူပြီး၍၊ သုဂ
 တော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ သတ္တဝါ၊ လူနတ်
 ကို၏ဆရာဖြစ်ထော်မူသော မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတပါး
 သော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်ထော်မူ၏၊ ဘိက္ခုဝေ၊ ရ
 ဟန်းတို့၊ ယေ၊ အကြင်သူတို့သည်၊ ဒုက္ခံ၊ ဆင်းရဲကို၊ နပဇာနန္တိ၊ မသိကုန်၊
 အထော၊ ထိုမြို့၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝံ၊ ဖြစ်ကြောင်းကိုလည်း၊ နပဇာ
 နန္တိ၊ မသိကုန်၊ ယတ္ထစ၊ အကြင်နိဗ္ဗာန်၌လျှင်၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သဗ္ဗ
 သော၊ အခြင်းခပ်သိမ်းအားဖြင့်၊ အသေသံ၊ အကြွင်းမဲ့၊ ဥပရုက္ခတိ၊ အကြောင်း
 နှင့်ကက္ခချုပ်၏၊ တေ၊ ထိုနိဗ္ဗာန်ကိုလည်းကောင်း၊ ဒုက္ခပဿမဝါမိနံ၊ ဒုက္ခ၏
 ငြိမ်းရာနိဗ္ဗာန်သို့ရောက်စေတတ်သော၊ မဂ္ဂဉ္စ၊ အဋ္ဌာဝိကမဂ်ကိုလည်းကောင်း၊
 နပဇာနန္တိ၊ မသိကုန်၊ တေ၊ ထိုသူတို့သည်၊ စေတောဝိရတ္တိယာ၊ အရဟတ္တ
 ဖိုလ်သမာဓိဟုဆိုအပ်သော ရာဂဝိရာဂစေတောဝိရတ္တိမှ၊ ဟိနာ၊ ယုတ်
 ကုန်၏၊ အထော၊ ထိုမြို့၊ ပညာဝိရတ္တိယာ၊ အရဟတ္တဖိုလ်ပညာဟုဆိုအပ်
 သော၊ အဝိဇ္ဇာရာဂပညာဝိရတ္တိမှလည်း၊ ဟိနာ၊ ယုတ်ကုန်၏၊ တေ၊ ထိုသူ
 တို့သည်၊ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏၊ အန္တကိရိယာယ၊ အဆုံးကိုပြုခြင်းငှါ၊
 အဘဗ္ဗာ၊ မထိုက်ကုန်၊ တေ၊ ထိုသူတို့သည်၊ ဝေ၊ စင်စစ်၊ ဇာတိဇဉ္ဇပဂါ၊
 ဇာတိဇရာသို့ကပ်ကုန်၏၊ အညေနုပိပရိယာယေနုပိ၊ တပါးသောပရိ
 ယာယံဖြင့်လည်း၊ သမ္မာ၊ ကောင်းစွာ၊ ဣယထာနုပဿနာ၊ နှစ်ခုသောအစိတ်ရှိ
 ကုန်သော တရားတို့ကိုရှုခြင်းသည်၊ သိယာ၊ ဖြစ်ရာအုံ့သော၊ ဣတိ၊ ဤသို့၊

ပုစ္ဆေယျ၊ မေးကုန်ရာ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသို့၊ ပုစ္ဆိတာရော၊ မေးတတ်ကုန်သော သူတို့သည်။ စေအသျှ၊ အကယ်၍ ဖြစ်ကုန်ငြားအံ့ ဝေ သတိ၊ ဤသို့ဖြစ်ကုန်သည်ရှိသော်၊ သိယာတိ၊ ရှိသည်ဖြစ်ရာ၏ဟု၊ ဝစနိယာ၊ ဆိုအပ်ကုန်သည်။ အသျှ၊ ဖြစ်ကုန်ရာ၏။ သိယာ၊ ဖြစ်ရာ၏ဟုသည်။ ကထဗ္ဗ၊ အဘယ်နည်း။ ယံကိဗ္ဗိ၊ အထုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲသည်။ သဗ္ဗောတိ၊ ဖြစ်၏။ သဗ္ဗံ၊ အထုံးစုံသောဆင်းရဲသည်။ ဥပပိပစ္စယာ၊ တေဘုဗ္ဗက ကံဟုဆို အပ်သောဥပပိဟူသော အကြောင်းကြောင့်။ သဗ္ဗောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်။ ဧကောနုပဿာနာ၊ တခုသော လောကီဓမ္မအရကိုမြင်သော တခုသော အနုပဿနာသည်။ ဟောတိ၊ ဖြစ်၏။ ဥပပိနံတွေဝ၊ တေဘုဗ္ဗကကံတို့၏ သာ လျှင်။ အသေသဝိရာဂနိရောဓာ၊ အကြွင်းမဲ့ကင်းသဖြင့်ချုပ်ခြင်းကြောင့်။ ဒုက္ခဿ၊ ဆင်းရဲ၏။ သဗ္ဗဝေ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့၊ ယံ ဒဿနံ၊ အကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်။ ဒုတိယာ နုပဿနာ၊ လောကုတ္တရာဖြစ်သော ဒုတိယ အစိတ်ကိုမြင်သော ဒုတိယ အနုပဿနာသည်။ ဟောတိ၊ ဖြစ်၏။ ဝေ၊ ဤသို့၊ သဗ္ဗာ၊ ကောင်းစွာ၊ (ဝေ) သတ္တာ၊ လူနက်တို့၏ ဆရာဖြစ်ထော်မှုသော မြတ်စွာဘုရားသည်။ အထာ ပရံ၊ ထိုမှတပါးသော၊ ဝေဝစနံ၊ ဤမကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ဥပပိနိ ဒါနာ၊ အာသဝေါ၏ အာရုံဖြစ်သော အကြောင်းရှိကုန်သော၊ လောကသိ၊ လောက၌၊ ယေကောပိ၊ ခပ်သိမ်းကုန်သော၊ အနေတရူပါ၊ များသော အပြားရှိ ကုန်သော၊ ဒုက္ခာ၊ ဆင်းရဲတို့သည်။ တပန္နိ၊ မပြတ်ဖြစ်ကုန်၏။ ဟော၊ အကြင် ပုထုဇဉ်ရိက်သည်။ အဝိဒ္ဓါ၊ ဒုက္ခ၏ အကြောင်းဟု မသိသည်ဖြစ်၍။ ဥပပိ၊ ဒုက္ခ၏အကြောင်းဖြစ်သော တေဘုဗ္ဗကကံကို၊ ကရောတိ၊ ပြု၏။ မန္ဓော၊ စညာ နံ့သော၊ သော၊ ထိုပုထုဇဉ်သည်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ၊ ဒုက္ခံ၊ ဆင်းရဲသို့ ဥပေတိ၊ ကပ်၏။ ထသ္မာ၊ ထိုကြောင့်။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ ဇာတိပတာဝါနု ပာသိ၊ ဇာတိ၏အကြောင်းကားဥပပိတည်းဟု ရှုမြင်ပြီးသောသူသည်။ ပဇာ နံ၊ အပြားအားဖြင့်သိသည်ဖြစ်၍။ ဥပပိ၊ ဒုက္ခ၏အကြောင်းဖြစ်သော ကံကို၊ နကာယိရာ၊ မပြုရာ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အညေနပိပရိ ယာယေန၊ တပါးသောပရိယာယ်ဖြင့်လည်း။ သဗ္ဗာ၊ ကောင်းစွာ၊ နုပဿတာနု ပဿနာ၊ နှစ်ခုသော အစိတ်ရှိကုန်သော တရားတို့ကို ရှုမြင်သည်။ သိယာ၊ ဖြစ် ရာအံ့သော၊ ဣတိ၊ ဤသို့၊ ပုစ္ဆေယျ၊ မေးကုန်ရာ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသို့၊ ပုစ္ဆိတာရော၊ မေးတတ်ကုန်သောသူတို့သည်။ စေအသျှ၊ အကယ်၍



ဖြစ်ကုန်ငြားအံ့၊ ဧဝံသတိ၊ ဤသို့ဖြစ်ကုန်သည်ရှိသော်၊ သိယာတိ၊ ရှိသည်ဖြစ်
ကုန်ရာ၏ဟု၊ ဝစနိယာ၊ ဆိုအပ်ကုန်သည်၊ အထာ၊ ဖြစ်ကုန်ရာ၏၊ ကထဉ္စ၊ အ
ဘယ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊ ယံကိဉ္စ၊ အလုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲ
သည်၊ သံဗ္ဗောတိ၊ ဖြစ်၏၊ သဗ္ဗံ၊ အလုံးစုံသောဆင်းရဲသည်၊ အဝိဇ္ဇာပစ္စယော၊ အ
ဝိဇ္ဇာဟူသောအကြောင်းကြောင့်၊ သဗ္ဗောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊
အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဧကာနူပဿနာ၊
တခုသောလောကီဓမ္မအရကိုမြင်သောတခုသောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊
အဝိဇ္ဇာယတွေဝ၊ အဝိဇ္ဇာ၏သာလျှင်၊ အသေသဝိရာဂ နိရော
ဓာ၊ အကြွင်းမဲ့ကင်းခြင်းချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊
ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊
အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုဟိယာနူပဿနာ၊ လောကုတ္တရာဖြစ်
သောဒုဟိယအစိတ်ကိုမြင်သောဒုဟိယအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏
ဧဝံ၊ ဤသို့၊ သဗ္ဗာ၊ ကောင်းစွာ၊ (ဇ)၊ သတ္တာ၊ မြတ်စွာတုရားသည်။ အထာပရံ၊
ထိုမှတပါးသော၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣဓ၊ ဤ
လောကံ၊ သတ္တာ၊ သတ္တဝါတို့သည်၊ ဇာတိမရဏသံသာရံ၊ ခန္ဓာတို့၏ဖြစ်
ခြင်းသည်ဟူသော သံသာရာသို့၊ ဝုနပ္ပုနံ၊ အတန်တလဲလဲ၊ ဝန္တိ၊ ဝန္တိ
ရောက်ကုန်၏၊ ဣတ္ထဘဝ ဉ္စတ္ထဘဝံ၊ ဤလူ၏ အဖြစ်သို့ဤမှ တပါး၏အ
ဖြစ်သို့၊ ဝုနပ္ပုနံ၊ အတန်တလဲလဲ၊ ဝန္တိ၊ ရောက်ကုန်၏၊ သာအဝိဇ္ဇာယေဝ၊
ထိုအဝိဇ္ဇာသည်သာလျှင်၊ ဂတိ၊ ကျေးဇူးပြုသော အဖြစ်ဖြင့်ထိုထိုသို့သော
အဖြစ်သို့ရောက်ခြင်းသွားရခြင်း၏ အကြောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အ
ဝိဇ္ဇာယေဝ၊ အဝိဇ္ဇာသည်သာလျှင်၊ သာဂရာ၊ သတ္တဝါတို့တို့၏နစ်ရာဘဝ
သရဒ္ဓရာသည်၊ ဟောတိ၊ ဖြစ်၏၊ ဟိ၊ သင့်စွာ၊ ယဒိဒယာယအဝိဇ္ဇာယ၊ အကြင်
သို့သောအဝိဇ္ဇာ၌၊ 'မိရံ၊ ကြာမြင့်စွာ၊ သံသိတံ၊ နစ်၏၊ အယံအဝိဇ္ဇာ၊ ဤအ
ဝိဇ္ဇာသည်၊ မဟာမောဟော၊ ကြီးစွာသောအရိုက်သည်၊ ဟောတိ၊ ဖြစ်၏၊
ယေစသတ္တာ၊ အကြင်ဘိဏာသဝ သတ္တဝါတို့သည်။ ဝိဇ္ဇာဂတာ၊ အရ
ဟတ္တမဂ်ဝိဇ္ဇာဖြင့် ကိလေသာတို့ကို ခွါပြီးဖြစ်ကုန်၏၊ ထေသတ္တာ၊ ထိုဘိ
ဏာသဝ သတ္တဝါတို့သည်၊ ဝုနတ္ထံ၊ ဘဝသစ်သို့၊ နန္တန္တိ၊ မရောက်ကုန်၊
အညေနပိ၊ တပါးသောပရိယာဟ်ဖြင့်လည်း၊ (လ)၊ သိယာ၊ ဖြစ်ရာအံ့လော၊
သိယာ၊ ဖြစ်ရာအံ့ဟူသည်၊ ကထဉ္စ၊ အဘယ်နည်း၊ ယံကိဉ္စ၊ အလုံးစုံသော၊
ဒုက္ခံ၊ ဆင်းရဲသည်၊ သဗ္ဗောတိ၊ ဖြစ်၏၊ သဗ္ဗံ၊ အလုံးစုံသော ဆင်းရဲသည်၊
သင်္ခါ၊ ပစ္စယော၊ ဝုညာဘိသင်္ခါရအုညာဘိသင်္ခါရအာနန္ဓာတို့သင်္ခါရမူ

သောအကြောင်းကြောင့်၊ သန္တောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်
 မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဧကာနုပဿနာ၊ တခု
 သောလောကီဓမ္မအရကိုမြင်သော တခုသောအနုပဿနာသည်၊ ဟောတိ၊
 ဖြစ်၏၊ သင်္ခါရာနံတွေဝ၊ သင်္ခါရတို့၏သာယျင်၊ အသေသဗိရာဂနိရောဓာ၊
 အကြွင်းမဲ့ကင်းခြင်းချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သန္တောတိ၊ ဖြစ်
 ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊
 ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပဿနာ၊ လောကုတ္တရာဖြစ်သောဒု
 တိယဝိတ်ကိုမြင်သောဒုတိယအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့၊
 သဗ္ဗာ၊ ကောင်းစွာ၊ (ပ)၊ သတ္ထာ၊ မြတ်စွာထူးရားသည်၊ အထာပရံ၊ ထိုမှတ
 ပါးသော၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ယံကိဗ္ဗိ၊ အလုံးစုံ
 သော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သန္တောတိ၊ ဖြစ်၏၊ သဗ္ဗံ၊ အလုံးစုံသောဆင်းရဲ
 သည်၊ သင်္ခါရပစ္စယာ၊ သင်္ခါရဟူသောအကြောင်းကြောင့်၊ သန္တောတိ၊ ဖြစ်
 ၏၊ သင်္ခါရာနံ၊ သင်္ခါရတို့၏၊ နိရောဓေန၊ ချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ
 ၏၊ သန္တဝေါ၊ ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော
 အကြောင်းကြောင့်၊ ယံဒုက္ခံ၊ အကြင်ဆင်းရဲသည်၊ သန္တောတိ၊ ဖြစ်၏၊ ဧဝံ၊
 ဤဆင်းရဲကို၊ အာဒိနဝံ၊ အပြစ်ဟူ၍၊ ဥတွာ၊ သိ၍၊ သဗ္ဗသင်္ခါရသမထာ၊ ခပ်
 သိမ်းကုန်သော သင်္ခါရတို့၏မဂ်ဖြင့် ငြိမ်းခြင်းကြောင့်၊ သညာနံ၊ ကာမ
 သညာအစရှိကုန်သောသညာတို့၏၊ ဥပရောဓနာ၊ မဂ်ဥပဇာန်ဖြင့်ချုပ်ခြင်း
 ကြောင့်၊ ဧဝံ၊ ဤသို့၊ ဒုက္ခက္ခယော၊ ဆင်းရဲ၏ကုန်ငြိမ်းသည်၊ ဟောတိ၊ ဖြစ်၏၊
 ဧဝံဒုက္ခန္ဓယံ၊ ဤဆင်းရဲနှစ်ပါးကို၊ ယထာတထံ၊ မဖောက်မပြန်၊ ဥတွာ၊
 သိ၍၊ သဗ္ဗဒ္ဓဿာ၊ အမှုမြင်ကုန်ထသော၊ ဝေဒဂုဓနာ၊ လေးပါးသောမဂ်
 တည်းဟူသော ဝေဒနာတို့ဖြင့် နိဗ္ဗာန်သို့ရောက်တတ်ကုန်ထသော၊ ပဏ္ဍိ
 တာ၊ ပညာရှိတို့သည်၊ သဗ္ဗဒညာယ၊ သင်္ခါတဓမ္မကိုအနိစ္စစသောအားဖြင့်အ
 သင်္ခါတဓမ္မကိုနိစ္စစသောအားဖြင့်ကောင်းစွာသိကုန်၍၊ မာဓုသံယောဂံ၊ မစွ
 မာရ်၏အရာဖြစ်သောတောဘူမကဝဋ်ကို၊ အတိထုပဿ၊ နှိပ်စက်၍၊ ဝုနန္တိဝံ၊
 တဝသစ်သို့၊ နဂစ္ဆန္တိ၊ မရောက်ရန်၊ ဣတိဧဝံဝစနံ၊ ဤသို့သောစကားကို၊
 အဝေါစ၊ မိန့်တော်မူပြီးအညောနဝိ၊ တပါးသောပရိယာဟ်ဖြင့်လည်း၊ သိယာ၊
 ဖြစ်ရာအုံ့လော၊ (ပ)။ ကထဗ္ဗ၊ အဘယ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊ ယံ
 ကိဗ္ဗိ၊ အလုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သန္တောတိ၊ ဖြစ်၏၊ သဗ္ဗံ၊ အလုံးစုံ
 သောဆင်းရဲသည်၊ ဝိညာဏပစ္စယာ၊ ဝိညာဉ်ဟူသောအကြောင်းကြောင့်၊
 သန္တောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏

☰

အယံ၊ ဤမြင်ခြင်းသည်၊ ကောနုပဿနာ၊ တရသောထောကီဓမ္မအရက်မြင်
 သောတရသောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ ဝိညာဏဿ၊ တွေဝ၊ ဝိ
 ဉ္ဇာဉ်၏သာလျှင်၊ အသေသဝိရာဂနိရောဓ၊ အကြွင်းမဲ့ကင်းခြင်းချုပ်ခြင်း
 ကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊
 ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိ
 ယာနုပဿနာ၊ ထောကုတ္တရာဖြစ်သော ဒုတိယအဝိတ်ကိုမြင်သောဒုတိယ
 အနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့၊ သမ္ဗော၊ ကောင်းစွာ၊ (ပ)၊
 သတ္ထော၊ မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတပါးသော၊ ဧတံဝစနံ၊ ဤ
 စကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ယံကိပ္ပိ၊ အထုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲ
 သည်၊ သမ္ဘောတိ၊ ဖြစ်၏၊ သမ္ဗံ၊ အထုံးစုံသောဆင်းရဲသည်၊ ဝိညာဏပစ္စယာ
 ဝိညာဉ်ဟူသော အကြောင်းကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏၊ ဝိညာဏဿ၊
 ဝိညာဉ်၏နိရောဓနုချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်
 ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ဝိညာဏပစ္စယာ၊ ဝိညာဉ်ဟူသောအကြောင်းကြောင့်၊
 ယံဒုက္ခံ၊ အကြင်ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏၊ ဧတံ၊ ဤဆင်းရဲကို၊ အာဒိ
 နံ၊ အပြစ်ဟူ၍၊ ဥတော၊ သိ၍၊ ဝိညာဏုပဿမာ၊ ဝိညာဉ်ငြိမ်းခြင်းကြောင့်၊
 တိက္ခု၊ ရဟန်းသည်နှင့်နိစ္ဆာတော၊ တဏှာကင်းသည်၊ ပရိနိဗ္ဗုတော၊ ကိလေ
 သပရိနိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 တော်မူ၏၊ အညေနဝိ၊ တပါးသောပရိယာယ်ဖြင့်လည်း၊ သိယာ၊ ဖြစ်ရာအံ့ထော
 (ပ)၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊ ယံကိပ္ပိ၊ အထုံးစုံသော၊
 ဒုက္ခံ၊ ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏၊ သမ္ဗံ၊ အထုံးစုံသောဆင်းရဲသည်၊
 ပဿပစ္စယာ၊ ပဿဟူသောအကြောင်းကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏၊ ဣတိ၊
 ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊
 ကောနုပဿနာ၊ တရသောထောကီဓမ္မအရက်မြင်သောတရသောအနုပဿ
 နာသည်၊ ဟောတိ၊ ဖြစ်၏၊ ပဿဿတွေဝ၊ ပဿ၏သာလျှင်၊ အသေသဝိရာ
 ဂနိရောဓ၊ အကြွင်းမဲ့ကင်းခြင်းချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘ
 ဝေါ၊ ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အ
 ဂ္ဓိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပဿနာ၊ ထောကုတ္တရာဖြစ်သော
 ဒုတိယအဝိတ်ကိုမြင်သောဒုတိယအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤ
 သို့၊ သမ္ဗော၊ ကောင်းစွာ၊ (ပ)၊ သတ္ထော၊ မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတ
 ပါးသော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ပဿပရေတာနံ၊
 ပဿသည်နှိပ်စက် အပ်ကုန်သော၊ ဘဝသောတာနုသာဓိနံ၊ ဘဝတဏှာ

တည်းဟူသောသောတာပန် အစဉ်သျှောက်ကျန်သော၊ ကုမဂ္ဂပဋိပန္နာနံ၊ စက်
ဆုတ်အပ်သောသံသရာခရီးသို့သွားကျန်သော၊ တေသံ၊ ထိုသတ္တဝါတို့အား၊
သံယောဇနက္ခယော၊ သံယောဇဉ်၏ကျန်ရာနိဗ္ဗာန်သည်၊ အာရာ၊ အလွန်ဝေး၏။
ယေစ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား၊ တံပသံ၊ ထိုပသံကို၊ ပရိညာယ၊ သုံး
ပါးသောပညာဉာဏ်ဖြင့်ပိုင်းခြား၍၊ ပညာယ၊ အရဟတ္တမဂ်ဉာဏ်ဖြင့်၊ ဥတွာ၊
သိကုန်၍၊ ဥပသမေ၊ နိဗ္ဗာန်၌၊ ရတာ၊ ပလသမာပတ်၏ အစွမ်းအားဖြင့်မွေ
လျော်ကုန်၏။ တေပုဂ္ဂယာ၊ ထိုပုဂ္ဂိုလ်တို့သည်၊ ဝေ၊ စင်စစ်၊ ပသသတိသ
မယာ၊ ပသ၏ချုပ်ခြင်းကြောင့်၊ နိဗ္ဗာတာ၊ တဏှာကင်းကုန်သည်၊ ပရိနိဗ္ဗ
တာ၊ ကိလေသာနိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုကုန်သည်၊ ဟောန္တိ၊ ဖြစ်ထုန်၏။ ဣတိ၊
ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အညေနိ၊ တပါးသောပရိယာယ်ဖြင့်လည်း၊
သိယာ၊ ဖြစ်ရာအံ့လော၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊
ယံကိဉ္စ၊ အလုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏။ သမ္ဘံ၊ အလုံးစုံ
သောဆင်းရဲသည်၊ ဝေဒနာပစ္စယာ၊ ဝေဒနာဟူသောအကြောင်းကြောင့်၊
သမ္ဘောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏။
အယံ၊ ဤမြင်ခြင်းသည်၊ ဧကေနုပဿနာ၊ လောကီဓမ္မအရကိုမြင်သောတာပ
သောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏။ ဝေဒနာနံတောပ၊ ဝေဒနာတို့၏သ
လျှင်၊ အသေသဝိရာဂနိရောဓော၊ အကြွင်းမဲ့ကင်းခြင်း ချုပ်ခြင်းကြောင့်၊
ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿ
နံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပ
ဿနာ၊ လောကုတ္တရာဖြစ်သောဒုတိယအဝိတ်ကိုမြင်သော ဒုတိယအနုပ
ဿနာသည်၊ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့၊ သမ္ဘာ၊ ကောင်းစွာ၊ (ပ)၊ သတ္ထာ၊
မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတပါးသော၊ ဧတံဝံစနံ၊ ဤစကားကို၊
အဝေါစ၊ မိန့်တော်မူ၏။ အဒုက္ခမသုခံ၊ အဒုက္ခမသုခနှင့်၊ သဟ၊ တက္က၊ သုခံ
ဝါ၊ ချမ်းသာမှုလည်းဖြစ်သော၊ ယဒိ၊ ထိုမြို့၊ ဒုက္ခံဝါ၊ ဆင်းရဲမှုလည်းဖြစ်
သော၊ အတ္တတ္တဉ္စ၊ မိမိသန္တာန်၌လည်းဖြစ်သော၊ ဗဟိန္ဒု၊ သူတပါးသန္တာန်၌
မူလည်းဖြစ်သော၊ ယံကိဉ္စ၊ အလုံးစုံသော၊ ဝေဒိတံ၊ ခံစားခြင်းသဘောသည်၊
အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသောကံတို့နှင့်သမ္ဘယုတ်ဖြစ်သော ဝေဒနာကို၊
ဒုက္ခန္တိ၊ ဒုက္ခ၏အကြောင်းဟု၊ ဥတွာ၊ သိ၍၊ မောသဓမ္မံ၊ ပျက်တတ်သောသ
ဘောကို၊ ပထောကိနံ၊ ဇရာမရဏတို့ဖြင့်ပောက်ပြန်တတ်သောသဘောကို၊
ဗုဿဗုဿ၊ ဉာဏ်ဖြင့်တွေ့၍တွေ့၍၊ အန္တေ၊ အဆုံး၌၊ ဝယံ၊ အပျက်ကို၊ ဝေသံ
ပုဿန္တော၊ ရှုသောသူသည်၊ ဧဝံ၊ ဤသို့ရှုသဖြင့်၊ တတ္ထ၊ ထိုဝေဒနာ၌၊ ဝိရုဇ္ဇ

တိ၊ ဝဲခြင်းကင်း၏။ ဝေဒနာနံ၊ ဝေဒနာတို့၏။ ခယော၊ ကုန်ခြင်းကြောင့်၊ ဘိက္ခု၊
 ရဟန်းသည်။ နိစ္ဆာတော၊ တဏှာကင်းသည်။ ပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်ပြု
 သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အညောနပိ၊ တ
 ပါးသောပရိယာဟ်ဖြင့်လည်း။ သိယော၊ ဖြစ်ရာအုံလော၊ (ပ)။ ကထဗ္ဗ၊ အ
 ဘာဟ်သို့လျှင်၊ သိယော၊ ဖြစ်ရာသနည်း။ ယံကိဗ္ဗိ၊ အလုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲ
 သည်။ သမ္ဘောတိ၊ ဖြစ်၏။ သဗ္ဗံ၊ အလုံးစုံသောဆင်းရဲသည်။ တဏှာပစ္စယော၊
 တဏှာဟူသော အကြောင်းကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ယံဒ
 သာနံ၊ အကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်။ ဧကောနုပ
 သာနာ၊ လောကီဓမ္မအရကိုမြင်သောထရသော အနုပသာနာသည်။ ဟောတိ၊
 ဖြစ်၏။ တဏှာယတေဝ၊ တဏှာ၏သာလျှင်၊ အယေသဝိရာဂနိရောဓာ၊ အ
 ကြွင်းမဲ့ကင်းခြင်းချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏။ သမ္ဘဝေါ၊ ဖြစ်ခြင်း
 သည်။ နုတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ယံဒသာနံ၊ အကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။
 အယံ၊ ဤမြင်ခြင်းသည်။ ဒုတိယာနုပသာနာ၊ လောကုတ္တရာဖြစ်သောဒုတိယ
 အစိတ်ကိုမြင်သောဒုတိယအနုပသာနာသည်။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။
 သမ္ဘာ၊ ကောင်းစွာ။ (ပ)။ သတ္ထာ၊ ဆရာဖြစ်သောမြတ်စွာထရားသည်။ အထာ
 ပရံ၊ ထိုမှတစ်ပါးသော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ တ
 ဏှာဒုတိယော၊ တဏှာဟူသောအပေါ်ရှိသော၊ ဝုရိသော၊ ယောက်ျားသည်။
 ဒိဗံ၊ ရှည်သော။ အဒ္ဓါနံ၊ သံသရာအဝှန်းပတ်လုံး၊ ဣတ္ထတာပတာဝံ၊ ဤလူ၏
 အဖြစ်သို့ လူမှတစ်ပါး၏ အဖြစ်သို့၊ သံသရံ၊ သရန္တော၊ ရွှေ့ပြောင်းသည်
 ဖြစ်၍၊ သံသာရံ၊ သံသရာကို၊ နာတိဝတ္တတိ၊ မလွန်၊ တဏှာ၊ တဏှာသည်။
 ဒုက္ခဿ၊ ဆင်းရဲခြင်းကို။ သမ္ဘဝံ၊ ဖြစ်စေတတ်၏။ ဣတိ၊ ဤသို့။ တဏှာ
 ယံ၊ တစ်ခြင်းနဲ့ဧတံအာဒိနံ၊ ဤဒုက္ခကိုဖြစ်စေတတ်သောအပြစ်ကို၊ ဥတွာ၊
 သိ၍၊ ဝိတတဏှာ၊ ကင်းပြီးသောတဏှာရှိသည်။ အနာဒါနော၊ စွဲလမ်း
 ခြင်းမရှိသည်။ သတော၊ သတိရှိသည်။ ဟုတွာ၊ ဖြစ်၍၊ ဘိက္ခု၊ ရဟန်း
 သည်။ ပရိဗ္ဗဇေ၊ နေရာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အညော
 နပိ၊ တပါးသော ပရိယာဟ်ဖြင့်လည်း။ သိယော၊ ဖြစ်ရာအုံလော၊ (ပ)။ က
 ထဗ္ဗ၊ အဘာဟ်သို့လျှင်၊ သိယော၊ ဖြစ်ရာသနည်း။ ယံကိဗ္ဗိ၊ အလုံးစုံသော၊
 ဒုက္ခံ၊ ဆင်းရဲသည်။ သမ္ဘောတိ၊ ဖြစ်၏။ သဗ္ဗံ၊ အလုံးစုံသော ဆင်းရဲသည်။
 ဥပါဒါနုပစ္စယာ၊ ဥပါဒါနုဟူသော အကြောင်းကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏။
 ဣတိ၊ ဤသို့။ ယံဒသာနံ၊ အကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်
 ခြင်းသည်။ ဧကောနုပသာနာ၊ ထရသော လောကီဓမ္မအရကို မြင်သောထရ



သောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏။ ဥပါဒါနုဿတွေ၊ ဥပါဒါနု၏သာ
 သျှင်၊ အသေသဝိရာဂနိရောဓ၊ အကြွင်းမဲ့ကင်းခြင်းချုပ်ခြင်းကြောင့်၊ ဒုက္ခ
 သာ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အ
 ကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းကို၊ ဒုတိယာနုပဿနာ၊
 လောကုတ္တရာ ဖြစ်သော ဒုတိယအဓိတ်ကိုမြင်သော ဒုတိယအနုပဿနာ
 သည်၊ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့၊ သမ္ဘာ၊ ကောင်းစွာ၊ (ပ) သတ္ထာ၊ မြတ်စွာ
 ဘုရားသည်၊ အထာပရံ၊ ထိုမှတပါးသော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
 မိန့်တော်မူ၏။ ဥပါဒါနုပစ္စယာ၊ ကံ၏အကြောင်းအဆောက်အဦဖြစ်သောဥ
 ပါဒါနုဟူသောအကြောင်းကြောင့်၊ ဘဝေါ၊ ခန္ဓာ၏ ထင်စွာဖြစ်ခြင်းတည်း
 ဟူသောဝိပါကဘဝသည်၊ ဘူတော၊ ဖြစ်သည်ဖြစ်၍၊ ဒုက္ခံ၊ ဆင်းရဲသို့၊ နိဂစ္ဆ
 တိ၊ ရောက်၏။ ဇာတဿ၊ ဖြစ်သောခန္ဓာ၏၊ မရတံ၊ သေခြင်းသည်။ ဟောတိ၊
 ဖြစ်၏။ ဧသော၊ ဤဥပါဒါနုသည်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်ကြောင်း
 တည်း၊ တသ္မာ၊ ထိုကြောင့်၊ သမ္ဘဒညာယ၊ အနိစ္စစသော အပြားတို့ဖြင့်
 ကောင်းစွာထိကုန်၍၊ ပဏှိတာ၊ စညာရှိတို့သည်၊ ဥပါဒါနုက္ခယာ၊ ဥပါဒါနု၏
 ကုန်ခြင်းဟူသော အကြောင်းကြောင့်၊ ဇာတိက္ခယံ၊ ဇာတိ၏ကုန်ရာနိဗ္ဗာန်
 ကို၊ အဘိညာယ၊ ထူးသော ဥာဏ်ဖြင့်ထိကုန်၍၊ ဝုနတ္တံ၊ ဘဝသစ်သို့၊ နဂစ္ဆ
 ဣ၊ မရောက်ကုန်၊ အညေနဝိ၊ တပါးသော ပရိယာယံဖြင့်၊ သိယာ၊ ဖြစ်ရာအံ
 သော၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ သိယာဖြစ်ရာသနည်း၊ ယံကိဉ္စ၊ အလုံးစုံ
 သော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏။ သမ္ဘံ၊ အလုံးစုံသော ဆင်းရဲ
 သည်၊ အာရမ္မပစ္စယာ၊ အားထုတ် အပ်သော ကံဟူသော အကြောင်း
 ကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်။ အ
 ဂ္ဂိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်။ ဧကာနုပဿနာ၊ တခုသောလောကီဓမ္မအ
 ရကိုမြင်သောတခုသောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏။ အာရမ္မာနံတွ
 ဝ၊ အားထုတ်အပ်သောကံတို့၏သာလျှင်၊ အသေသဝိရာဂနိရောဓ၊ အကြွင်း
 မဲ့ကင်းခြင်း ချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်ခြင်း
 သည်။ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အ
 ယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပဿနာ၊ လောကုတ္တရာဖြစ်သောဒုတိယအ
 ဓိတ်ကိုမြင်သောဒုတိယအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့၊ သ
 မ္ဘာ၊ ကောင်းစွာ၊ (ပ) သတ္ထာ၊ မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတပါး
 သော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ယံကိဉ္စ၊ အလုံးစုံသော၊
 ဒုက္ခံ၊ ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏။ သမ္ဘံ၊ အလုံးစုံသောဆင်းရဲသည်၊ အာ

ရက္ခပစ္စယာ၊ အားထုတ်အပ်သောကံဟူသော အကြောင်းကြောင့်၊ သန္တောတိ၊
 ဖြစ်၏။ အာရက္ခာနိရောဓေနစ၊ အားထုတ်အပ်သော ကံ၏ချုပ်ခြင်းကြောင့်
 သည်း၊ ရက္ခဿ၊ ဆင်းရဲ၏။ သန္တဝေါ၊ ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ အာရက္ခပစ္စ
 ယာ၊ ကံနှင့် သမ္ပယုတ်ဖြစ်သော ဝိရိယဟူသော အကြောင်းကြောင့်၊ ယံရက္ခံ၊
 အကြင်ဆင်းရဲသည်၊ သန္တောတိ၊ ဖြစ်၏။ ဧတံရက္ခံ၊ ထိုဆင်းရဲကို၊ အဒိနံ၊
 အပြစ်ဟူ၍၊ ဥတော၊ သိ၍၊ သဗ္ဗာရက္ခံ၊ အလုံးစုံသော အာရက္ခကို၊ ပဋိနိသဇ္ဇ၊ စွန့်
 ၍၊ အနာရက္ခေ၊ အာရက္ခကင်းသော နိဗ္ဗာန်၌၊ ဝိရက္ခိနေ၊ လွတ်သော စိတ်ရှိ
 ထသော၊ ဥတ္တိန္ဒတဝတဏှဿ၊ ဖြတ်အပ်ပြီးသော တဝတဏှာရှိထသော၊
 သန္တဝိတ္တတဿ၊ ငြိမ်းပြီးသော စိတ်ရှိထသော၊ ဘိက္ခုနေ၊ ရဟန်းအား၊
 ဇာဘိသံသာရော၊ ဇာတိတည်းဟူသော သံသာရသည်၊ ဝိဝိဏော၊ အထူးသ
 ဖြင့်ကုန်ပြီ၊ တဿ၊ ထိုရဟန်းအား၊ ပုနတ္တဝေါ၊ တဘန်တဝသစ်သည်၊ နတ္ထိ၊
 မရှိ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အညေနပိ၊ တပါးသော ပရိ
 ယာယ် ဖြင့်သည်၊ သိယာ၊ ဖြစ်ရာအံ့ထော၊ (လ)၊ ကထဉ္စ၊ အဘယ်သို့လျှင်၊
 ထိယာ၊ ဖြစ်ရာ သနည်း၊ ယံကိဉ္စိ၊ အလုံးစုံသော၊ ရက္ခံ၊ ဆင်းရဲသည်၊ သန္တောတိ
 ဖြစ်၏။ သဗ္ဗံ၊ အလုံးစုံသော ဆင်းရဲသည်၊ အာဟာရပစ္စယာ၊ ကံနှင့် သမ္ပယုတ်
 ဖြစ်သော အာဟာရဟူသော အကြောင်းကြောင့်၊ သန္တောတိ၊ ဖြစ်၏။ ဣတိ၊
 ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်၊
 ဧကာနူပဿနာ၊ တခုသော သောကီဓမ္မအရကို မြင်သော တခုအနုပဿနာ
 သည်၊ ဟောတိ၊ ဖြစ်၏။ အဟာရောနံတွေဝ၊ အာဟာရတို့၏သာလျှင်၊ အသေသ
 ဝိရာဇနိရောဓော၊ အကြွင်းမဲ့ ကင်းခြင်းချုပ်ခြင်းကြောင့်၊ ရက္ခဿ၊ ဆင်းရဲ၏။
 သန္တဝေါ၊ ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်း
 သည်၊ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနူပဿနာ၊ လောကုတ္တ
 ရာဖြစ်သော ဒုတိယအစိတ်ကို မြင်သော ဒုတိယအနုပဿနာသည်၊ ဟောတိ
 ဖြစ်၏။ ဧံ၊ ဤသို့၊ သဗ္ဗာ၊ ကောင်းစွာ၊ (ပ)၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ အ
 ထာပရံ၊ ထိုမှတပါးသော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။
 ယံကိဉ္စိ၊ အလုံးစုံသော၊ ရက္ခံ၊ ဆင်းရဲသည်၊ သန္တောတိ၊ ဖြစ်၏။ သဗ္ဗံ၊ အလုံးစုံ
 သော ဆင်းရဲသည်၊ အာဟာရပစ္စယာ၊ ကံနှင့် သမ္ပယုတ်ဖြစ်သော အာဟာရ
 ဟူသော အကြောင်းကြောင့်၊ သန္တောတိ၊ ဖြစ်၏။ အာဟာရေနံ၊ အာဟာရတို့
 ၏၊ နိရောဓေန၊ ချုပ်ခြင်းကြောင့်၊ ရက္ခဿ၊ ဆင်းရဲသည်၊ သန္တဝေါ၊ ဖြစ်ခြင်း
 သည်၊ နတ္ထိ၊ မရှိ၊ အာဟာရပစ္စယာ၊ ကံနှင့် သမ္ပယုတ်ဖြစ်သော အာဟာရဟူ
 သော အကြောင်းကြောင့်၊ ရက္ခံ၊ ဆင်းရဲသည်၊ သန္တောတိ၊ ဖြစ်၏။ ဧဟံ၊ ဤဆင်း



ရဲကို၊ အာဒိနဝံ၊ အပြစ်ဟူ၍၊ ဥတုဒါ၊ သိ၍၊ သဗ္ဗာဟာရံ ပရိညာယ၊ ခပ်သိမ်း
သော အာဟာရကို သုံးပါးသော ပရိညာဖြင့် ပိုင်းခြား၍၊ သဗ္ဗာဟာရံ၊ ခပ်သိမ်း
သော အာဟာရကို၊ အနိဿိဒတာ၊ တဏှာဒိဋ္ဌိအားဖြင့် မဖွါ၊ အာရောဂျံ၊ ကိလေ
သာဟူသော အနာမရှိသော နိဗ္ဗာန်ကို၊ သဗ္ဗဒညာယ၊ အနိစ္စစသော အပြားဖြင့်
ကောင်းစွာ သိ၍၊ အာသဝါနံ၊ အာသဝေါတို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊
သင်္ခါယ၊ ခန္ဓာငါးပါးစသော အားဖြင့် လောကကို ရေတွက်၍၊ ယေဝီ၊ အနိစ္စ
ဒုက္ခအနတ္တဟု ညာအပ်ဖြင့် ခြိတ်သော၊ ဓမ္မဋ္ဌော၊ စတုသစ္စ ဓမ္မ၌ တည်သော၊ ဝေဒဂူ၊
ရဟန္တာသည်၊ သင်္ချို၊ လူဟူ၍ သည်းကောင်း၊ နတ်ဟူ၍ သည်းကောင်း၊ ရေ
တွက်ခြင်းသို့၊ နောပေတိ၊ မရောက်၊ အညောနဝိ၊ တပါးသော ပရိယာယ်ဖြင့်
လည်း၊ သိယာ၊ ဖြစ်ရာအံ့လော၊ (ပ)၊ ကထဉ္စ၊ အသို့လျှင်၊ သိယာ၊ ဖြစ်ရာသ
နည်း၊ ယံကိဉ္စိ၊ အထုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏၊ သဗ္ဗံ၊ အ
ထုံးစုံသော ဆင်းရဲသည်၊ ဣဉ္စိတပစ္စယာ၊ ကံ၏သမ္ဘာရဖြစ်သော တစုံတရ
သော တုန်ထုပ်ခြင်းဟူသော အကြောင်းကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏၊ ဣတိ၊
ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊
ကောနုပဿနာ၊ တရသော ကောကိဓမ္မအရကို မြင်သော တရသော အနုပဿ
နာသည်၊ ဟောတိ၊ ဖြစ်၏၊ ဣဉ္စိတာနံ တွေဝ၊ ကံ၏သမ္ဘာရဖြစ်သော တုန်
ထုပ်ခြင်းဟူသော အကြောင်းဟူ၍ သာလျှင်၊ အသေသဝိရာဂနိရောဓာ၊
အကြွင်းမဲ့ ကင်းခြင်းချုပ်ခြင်း ကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်
ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊
ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာ နုပဿနာ၊ လောကုတ္တရာဖြစ်
သော ဒုတိယအဓိတ်ကို မြင်သော ဒုတိယ အနုပဿနာသည်၊ ဟောတိ၊ ဖြစ်
၏၊ ဧဝံ၊ ဤသို့၊ သမ္ဘာ၊ ကောင်းစွာ၊ (ပ)၊ သတ္ထာ၊ မြတ်စွာတရားသည်၊ အထာ
ပရံ၊ ထိုမှတပါးသော၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ယံ
ကိဉ္စိ၊ အထုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သမ္ဘောတိ၊ ဖြစ်၏၊ သဗ္ဗံ၊ အထုံးစုံ
သော ဆင်းရဲသည်၊ ဣဉ္စိတပစ္စယာ၊ တုန်ထုပ်ခြင်းဟူသော အကြောင်း
ကြောင့်၊ သမ္ဘောတိ၊ ဖြစ်၏၊ ဣဉ္စိတာနံ၊ တုန်ထုပ်ခြင်းဟူသော အကြောင်း
တို့၏၊ နိရောဓေန၊ ချုပ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ သမ္ဘဝေါ၊ ဖြစ်ခြင်း
သည်၊ နတ္ထိ၊ မရှိ၊ ဣဉ္စိတပစ္စယာ၊ ကံ၏သမ္ဘာရဖြစ်သော တစုံတရသော တုန်
ထုပ်ခြင်းဟူသော အကြောင်းကြောင့်၊ ယံဒုက္ခံ၊ အကြင်ဆင်းရဲသည်၊ သမ္ဘော
တိ၊ ဖြစ်၏၊ ဧဝံဒုက္ခံ၊ ဤဆင်းရဲကို၊ အာဒိနဝံ၊ အပြစ်ဟူ၍၊ ဥတုဒါ၊ သိ၍၊
တသ္မာ၊ ထိုကြောင့်၊ ဇေံ၊ တဏှာကို၊ ဝေါသဇ္ဇာ၊ စွန့်၍၊ သင်္ခါရေ၊ ကံနှင့်သမ္ပ

ယုတ်ဖြစ်သောသင်္ခါရတို့ကို ဥပရုဒ္ဓိယ၊ ချုပ်စေ၍၊ အနေဇော၊ တဏှာမရှိ
 သည်၊ အနုပါဒါနော၊ ဥပါဒါနံမရှိသည်။ သတော၊ သတိရှိသည်၊ ဟုတွာဖြစ်၍၊
 ဘိက္ခဝေ၊ ရဟန်းသည်၊ ပရိဗ္ဗဇော၊ နေရာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊
 အညနဝိ၊ တပါးသောပရိယာယံဖြင့်လည်း၊ သိယာ၊ ဖြစ်ရာအံ့ထော၊ (ပ)၊ က
 ထဉ္စ၊ အဘယ် သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊ နိဿိတဿ၊ တဏှာမာနဒိဋ္ဌိ
 ကိုမှီသောသူ၏၊ စလိတံ၊ ကြောက်သည်ဖြစ်၍ ထွက်ခြင်းသည်၊ ဟောတိ၊ ဖြစ်
 ၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်
 ခြင်းသည်၊ ဇောနုပဿနာ၊ လောကီဓမ္မအရကိုမြင်သောတရသောအနုပ
 သာနာသည်၊ ဟောတိ၊ ဖြစ်၏၊ အနိဿိတော၊ တဏှာမာနဒိဋ္ဌိကိုမမှီသောသူ
 သည်၊ နစလတိ၊ မတုန်ထွက်၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်မြင်ခြင်းသည်၊
 အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပဿနာ၊ ထောကုတ္တရာဖြစ်
 သောဒုတိယအဓိတ်ကိုမြင်သောဒုတိယအနုပဿနာသည်၊ ဟောတိ၊ ဖြစ်
 ၏၊ ဇေံ၊ ဤသို့၊ သဗ္ဗာ၊ ကောင်းစွာ၊ (ပ)၊ သတ္တာ၊ လူနတ်တို့၏ဆရာဖြစ်တော်မူ
 သောမြတ်စွာထူးသည်၊ အထာပရံ၊ ထိုမှတပါးသော၊ ဇေံဝစနံ၊ ဤစကား
 ကို၊ အဝေါစ၊ မိန့်တော်မူ၏၊ အနိဿိတော၊ တဏှာမာနဒိဋ္ဌိကိုမမှီသောသူ
 သည်၊ နစလတိ၊ မတုန်ထွက်၊ အညေန၊ တပါးသောပရိယာယံဖြင့်လည်း၊ သိ
 ယာ၊ ဖြစ်ရာအံ့ထော၊ (ပ)၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဂူပေတိ၊ ဂူပဘဝတို့ထက်၊ အဂ္ဂပါ၊ အဂ္ဂပထဝတို့
 သည်၊ သန္တတရော၊ အလွန်ငြိမ်သက်လှ၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အ
 ကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဇောနုပဿနာ၊ လော
 ကီဓမ္မအရကိုမြင်သောတရသောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ အာရ
 ဝေဟိ၊ အဂ္ဂပကဝတို့ထက်၊ နိရောဓော၊ ရာဂစသည်တို့၏ ချုပ်ရာဖြစ်သော
 နိဗ္ဗာန်သည်၊ သန္တတရော၊ အလွန်ငြိမ်သက်၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အ
 ကြင်မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပဿနာ၊
 ထောကုတ္တရာဖြစ်သောဒုတိယအဓိတ်ကိုမြင်သောအနုပဿနာသည်၊ ဟော
 တိ၊ ဖြစ်၏၊ ဇေံ၊ ဤသို့၊ သဗ္ဗာ၊ ကောင်းစွာ၊ သတ္တာ၊ ဆရာဖြစ်တော်မူသောမြတ်
 စွာထူးသည်၊ အထာပရံ၊ ထိုမှတပါးသော၊ ဇေံဝစနံ၊ ဤစကားကို၊ အဝေါ
 စ၊ မိန့်တော်မူ၏၊ နိဿိတော၊ တဏှာမာနဒိဋ္ဌိကိုမှီသောသူသည်လည်း၊ ဣတ္ထ
 တာဝညထာဝံ၊ ဤလူ၏အဖြစ် ဤလူမှတပါး၏အဖြစ်ကို၊ ဥပါဒိယ၊ တဏှာမာ
 နဒိဋ္ဌိကိုဖြင့်မြင်မြင်စွာစွဲလမ်း၍၊ သံသာရံ၊ သံသရာကို၊ နာတိဝတ္တတိ၊ မလွန်၊
 နိဿိယေသု၊ တဏှာမာနဒိဋ္ဌိဟုဆိုအပ်ကုန်သောနိဿယတို့ကြောင့်၊ ယံမ

ဟန္တယံ၊ အကြင်ကြီးစွာသောစားသည်၊ သန္တတိ၊ ဖြစ်၏၊ ဧဝံ၊ ဤကြီးစွာ
သောစားကို၊ အာဒိနံ၊ အပြစ်ဟူ၍၊ ဥတွာ၊ သိ၍၊ အနိသိတော၊ တဏှာမာန
ဒိဋ္ဌိကိုမရှိသည်၊ အနုပါဒါနော၊ တစ်ခုတစ်ခုကိုစွဲလမ်းခြင်းမရှိသည်၊ သတော၊
သတိရှိသည်၊ ဟုတွာ ဖြစ်၍၊ ဘိက္ခု၊ ရဟန်းသည်၊ ပရိဗ္ဗာဇေ၊ နေရာ၏၊ ဣတိ၊
ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ အညေန၊ တပါးသောပရိယာယ်ဖြင့်လည်း၊
ထိယာ၊ ဖြစ်ရာအံ့သော၊ (ပ)၊ ကထဉ္စ၊ အတတ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသ
နည်း၊ သိက္ခဝေ၊ ရဟန်းတို့၊ ဂူပေဟိ၊ ဂူပဘဝတို့ထက်၊ အဂ္ဂပါ၊ အဂ္ဂပဘဝတို့
သည်၊ သန္တတရာ၊ အလွန်ငြိမ်သက်ကုန်၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်
မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဧကောနုပဿနာ၊ ထောက်
ခမ္မအရကိုမြင်သောတရသောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ အာရုပ္ပ
ဟိ၊ အဂ္ဂပဘဝတို့ထက်၊ နိရောဓော၊ ရာဂစသည်တို့၏ချုပ်ရာဖြစ်သောနိဗ္ဗာန်
သည်၊ သန္တတရာ၊ အလွန်ငြိမ်သက်၏၊ ဣတိ၊ ဤသို့၊ ယံဒဿနံ၊ အကြင်
မြင်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာ နုပဿနာ၊
ထောက်ကုတ္တရာဖြစ်သော ဒုတိယအစိတ်ကိုမြင်သော ဒုတိယ အနုပဿနာ
သည်၊ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့၊ သမ္ဗာ၊ ကောင်းစွာ၊ သတ္တာ၊ ဆရာဖြစ်
တော်မူသောမြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတပါးသော၊ ဧတံဝစနံ၊
ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ယေဝသတ္တာ၊ အကြင်သတ္တဝါတို့
သည်လည်း၊ ဂူပပါ၊ ဂူပဘဝသို့ကပ်ကုန်၏၊ ယေဝသတ္တာ၊ အကြင်သတ္တ
ဝါတို့သည်လည်း၊ အာရုပ္ပဋ္ဌာယိနော၊ အဂ္ဂပဘဝ၌တည်ကုန်၏၊ တေသတ္တာ၊
ထိုသတ္တဝါတို့သည်၊ နိရောဓံ၊ နိဗ္ဗာန်ကို၊ အပဇာနန္တာ၊ မထိကုန် သည်ရှိ
သော်၊ ဝုနန္တံ၊ ဘဝသစ်သို့၊ အာဂန္တာရော၊ လာရကုန်၏၊ ယေဝသတ္တာ၊ အ
ကြင်သတ္တဝါတို့သည်လည်း၊ ဂူပေ၊ ဂူပဘဝတို့ကို၊ ပရိညာယ၊ ပိုင်းခြား၍
သိကုန်ပြီး၍၊ အဂ္ဂပေသု၊ အဂ္ဂပဘဝတို့၌၊ အသဗ္ဗိတာ၊ တဏှာစသောအား
ဖြင့်မတည်ကုန်၊ နိရောဓေယဝ၊ နိဗ္ဗာန်၌သာလျှင်၊ ဂူပန္တိ၊ နှစ်သက်ကုန်၏၊
တေဇနာ၊ ထိုသတ္တဝါတို့သည်၊ မဂ္ဂုဘာယိနော၊ မရတမဂ္ဂုကိလေသမဂ္ဂု
ဒေဝပုတ္တမဂ္ဂုတို့ကိုစွန့်၍သွားကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊
မောသဓမ္မံ၊ ပျက်တတ်သောသဘောသည်၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထို
ကြောင့်၊ ခုသာ၊ ချွတ်ယွင်းသည်၊ ဟောတိ၊ ဖြစ်၏၊ နိရောဓေ၊ နိဗ္ဗာန်သည်၊
အမောသဓမ္မံ၊ မပျက်တတ်သော သဘောတည်း၊ တံ၊ ထိုနတ်ပြည်နိဗ္ဗာန်
ကို၊ သဂ္ဂတော၊ အမှန်အားဖြင့်၊ ဝိဇ္ဇ၊ ပညာဖြင့်သိသည်၊ သိယာ၊ ဖြစ်ရာ၏၊
ထော၊ ထိုနိဗ္ဗာန် ကိုသိကုန်သောသူတို့သည်၊ ဝေ၊ စင်စစ်၊ သဂ္ဂာသိသမယာ၊

သစ္စာကို သိကုန်သည်ဖြစ်၍၊ နိစ္ဆာတော၊ အလိုရှိကုန်၍၊ ပရိနိဗ္ဗာတော၊ ကိ
 သေသာနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ယံ၊ အကြင်ခြောက်ပါးအပြားရှိသော ဣဋ္ဌာရုံကို၊ ပဇာယ၊
 သတ္တဝါသည်၊ ဥပနိဇ္ဈာယိတံ၊ ကပ်၍တစ်ဝှမ်းတစ်ဝှမ်းရှုအပ်၏၊ ဣဒံ၊ ဤဣဋ္ဌာရုံ
 သည်၊ သုခံ၊ သုခတည်း၊ ဣတိ၊ ဤသို့၊ ဥပနိဇ္ဈာယိတံ၊ ကပ်၍တစ်ဝှမ်းတစ်
 ဝှမ်းရှုအပ်၏၊ တဒိဒံ၊ ထိုဣဋ္ဌာရုံကို၊ အရိယာနံ၊ အရိယာတို့သည်၊ သုဒိဋ္ဌံ၊ ကောင်း
 စွာမြင်အပ်၏၊ ဧတံ၊ ဤဣဋ္ဌာရုံသည်၊ ဒုက္ခံ၊ ဘင်းရဲတည်း၊ အညောနပိ၊ တ
 ပါးသော ပရိယာယ်ဖြင့်လည်း၊ ဘိယာ၊ ဖြစ်ရာအံ့လော၊ (ပ)၊ ကထဉ္စ၊
 အဘယ်သို့လျှင်၊ ဘိယာ၊ ဖြစ်ရာသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံ၊ အ
 ကြင်နာဝရုပ်ကို၊ သဒ္ဓေဝကဿ၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သမာရ
 ကဿ၊ ဝသဝတ္တိမာရ်မင်းပြည်နှင့်တကွသော၊ သ ဗြဟ္မကဿ၊ ဗြဟ္မပြည်
 နှင့်တကွသော၊ ဝေဝကဿ၊ ဩကာသဝေဝကသည်လည်းကောင်း၊ သ
 သမဏဗြဟ္မဏိယာ၊ သာသနာတော်၏ ဆန့်ကျင်ဘက်ဖြစ်သောရဟန်း
 ပုဂ္ဂိုလ်နှင့်တကွသော၊ သဒ္ဓေဝမနုဿာယ၊ သမ္ဗုတိနတ်တည်းဟူသောမင်း
 ကြွင်းသောလူနှင့်တကွသော၊ ပဇာယ၊ သတ္တဝေဝကသည်လည်းကောင်း၊
 ဣဒံ၊ ဤနာဝရုပ်သည်၊ သစ္စံ၊ ဝေဝသုဘသုခအတ္တအားဖြင့်မှန်၏၊ ဣတိ၊ ဤသို့၊ ဥ
 ပနိဇ္ဈာယိတံ၊ ကပ်၍ရှုအပ်၏၊ တံ၊ ထိုနာဝရုပ်ကို၊ ဧတံ၊ ဤနာဝရုပ်သည်၊ ဂ
 ဟိတံပိ၊ ဝေဝသည်ဖြင့်ယူအပ်သော်လည်း၊ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့
 အား၊ ရသား၊ ချွတ်ယွင်း၏၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်တိုင်း၊ သမ္ဗုပ္ပ
 ဉာယ၊ ကောင်းသောပိပဿနာပညာဖြင့်၊ သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်၏၊ အ
 ယံ၊ ဤမြင်ခြင်းသည်၊ ဧကောနုပဿနာ၊ တခုသောဝေဝကီဓမ္မ အပိတ်ကိုမြင်
 သောတခုသောအနုပဿနာသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ယံ၊ အကြင်နိဗ္ဗာန်ကို၊ သဒ္ဓေဝကဿ၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ (ပ)၊
 သဒ္ဓေဝမနုဿာယ၊ သမ္ဗုတိနတ်တည်းဟူသောမင်းကြွင်းလူနှင့်တကွသော၊
 ပဇာယ၊ သတ္တဝေဝကသည်လည်းကောင်း၊ ဣဒံ၊ ဤနိဗ္ဗာန်သည်၊ ရူပဝေဒနာ
 ဒိနံ၊ ရုပ်ဝေဒနာဝသည့်တို့၏၊ အထာဝကော၊ မရှိခြင်းကြောင့်၊ ရသား၊ ချွတ်
 ယွင်း၏၊ ဣတိ၊ ဤသို့၊ ဥပနိဇ္ဈာယိတံ၊ ကပ်၍ရှုအပ်၏၊ တံ၊ ထိုနိဗ္ဗာန်ကို၊ ဧတံ၊
 ဤနိဗ္ဗာန်သည်၊ အရိယာနံ၊ အရိယာတို့အား၊ သစ္စံ၊ ပရမတ္ထအားဖြင့်မှန်၏၊ ဣ
 တိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်တိုင်း၊ သမ္ဗုပ္ပညာယ၊ ကောင်းသောမဂ်ပ
 ဉာဖြင့်၊ သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပ
 ဿနာ၊ ဝေဝကုတ္တရာဖြစ်သောဒုတိယအပိတ်ကိုမြင်သောဒုတိယအနုပဿ

နာသညံ၊ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့၊ သမ္ဗုဒ္ဓါ၊ ကောင်းစွာ၊ (ပ)၊ သတ္ထု၊ မြတ်စွာ
ထုရားသည်၊ အသာပရံ၊ ထိုမှတစ်ပါးသော၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
မိန့်တော်မူ၏။ အနတ္တနိ၊ အတ္တမဟုတ်သောနာမ်ရုပ်၌၊ အတ္တမာနိ၊ အတ္တဟု
မှတ်သည်ဖြစ်၍၊ နာမရူပသ္မိံ၊ နာမ်ရုပ်၌၊ နိဝိဋ္ဌံ၊ တည်သော၊ သဒ္ဓေဝကံ၊ နတ်
နှင့်တကွသော၊ လောကံ၊ လောကကို၊ ဗဿ၊ ရှု၍၊ ဣဒံ၊ ဤနာမ်ရုပ်သည်၊ သစ္စံ၊
ရဝစသောအားဖြင့်မှန်၏။ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏။ ဟိသစ္စံ၊ မှန်၏။
ယေနယေန၊ အကြင်အကြင်ငါ၏ရုပ်ငါ၏ဝေဒနာဟူသောအခြင်းအရာဖြင့်၊
မညန္တိ၊ အောက်မေ့ကုန်၏။ တတော၊ ထိုအောက်မေ့သောအခြင်းအရာမှ၊ အ
ညထာ၊ တစ်ပါးသောအခြင်းအရာဖြင့်၊ တံ၊ ထိုနာမ်ရုပ်သည်၊ ဟောတိ၊ ဖြစ်၏။
ဟိယသ္မာ၊ အကြင်ကြောင့်၊ တဿ၊ ထိုနာမ်ရုပ်၏။ တံ၊ ထိုငါ၏ရုပ်ငါ၏ဝေဒ
နာဟုအောက်မေ့သောအခြင်းအရာသည်၊ ခုသာ၊ ချွတ်ယွင်းသည်၊ ဟောတိ၊
ဖြစ်၏။ ကသ္မာ၊ ထိုကြောင့်၊ အညထာ၊ တစ်ပါးသော အခြင်းအရာဖြင့်၊ ဟော
တိ၊ ဖြစ်၏။ ဟိသစ္စံ၊ မှန်၏။ တံ၊ ထိုနာမ်ရုပ်သည်၊ ဣတ္တရံ၊ တို့သည်ဖြစ်၍အား
နည်း၏။ မောသဓမ္မံ၊ ပျက်တတ်သောသဘောရှိ၏။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်၊
အမောသဓမ္မံ၊ မပျက်တတ်သောသဘောရှိ၏။ တံ၊ ထိုနိဗ္ဗာန်ကို၊ သစ္စတော၊
မှန်သောအားဖြင့်၊ ဝိဇ္ဇာ၊ သိသည်။ သိယာ၊ ဖြစ်ရာ၏။ တေဝ၊ ထိုနိဗ္ဗာန်ကိုသိကုန်
သော သူတို့သည်သာလျှင်၊ သစ္စာတိမယာ၊ သစ္စာကို သိကုန်သည်ဖြစ်၍၊
နိဗ္ဗာတာ၊ တဏှာကင်းကုန်သည်ဖြစ်၍၊ ပရိနိဗ္ဗုတာ၊ ကိလေသနိဗ္ဗာန်ဖြင့်ပ
ရိနိဗ္ဗာန်ပြုကုန်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အညေနဝိပရိယာ
ယေန၊ တစ်ပါးသောပရိယာဝတ်ဖြင့်လည်း၊ သမ္ဗုဒ္ဓါ၊ ကောင်းစွာ၊ ဣယတာနူပဿ
နာ၊ နှစ်ခုသောအဓိတ်ရှိသောတရားကိုရှုခြင်းသည်၊ သိယာ၊ ဖြစ်ရာအံ့လော၊
ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသို့၊ ပုန္တိတာရော၊ မေးထတ်ကုန်သောသူတို့
သည်၊ စေအသု၊ အကယ်၍ဖြစ်ကုန်ငြားအံ့၊ ဧဝံသန္တေသု၊ ဤသို့ဖြစ်ကုန်
သည်ရှိသော်၊ သိယာတိ၊ ဖြစ်ရာ၏ဟု၊ ဝစနိယာ၊ ဆိုအပ်ကုန်သည်၊ အထာ၊
ဖြစ်ကုန်ရာ၏။ ကထဉ္စ၊ အဘယ်သို့လျှင်၊ သိယာ၊ ဖြစ်ရာသနည်း၊ ဘိက္ခဝေ၊
ရဟန်းတို့၊ ယံ၊ အကြင်ခြောက်ပါးအပြားရှိသောဣဇ္ဇာရုံကို၊ သဒ္ဓေဝကဿ၊
နတ်ပြည်ငါးထပ်နှင့် တကွသော၊ သမာရကဿ၊ ဝသဝတ္တိမာရ်မင်းပြည်
နှင့်တကွသော၊ သဗြဟ္မကဿ၊ ဗြဟ္မာပြည်နှင့်တကွသော၊ လောကဿ၊ ဩ
ကာသ လောကသည်လည်းကောင်း၊ သဿမဏဗြဟ္မဏိယာ၊ သာသနာ
ဘော်၏ ဆန်ကျင်ဘက်ဖြစ်သောရဟန်းပုဂ္ဂိုလ်နှင့်တကွသော၊ သဒ္ဓေဝမနု
ဿာယ၊ သမ္ဗုတိနတ်တည်းဟူသောမင်းကြွင်းသော လူနှင့်တကွသော၊ ပ

ဇောယ၊ သတ္တဝေယကသည့်လည်းကောင်း၊ ဣဒံ၊ ဤဣဋ္ဌာရုံသည်၊ သုခံ၊ သုခ
 တည်း၊ ဣတိ၊ ဤသို့၊ ဥပနိဏ္ဏယိတံ၊ ကပ်၍ရှုအပ်၏၊ တံ၊ ထိုဣဋ္ဌာရုံကို၊ အရိ
 ယာနံ၊ အရိယာတို့သည်၊ ဇေတံ၊ ဤဣဋ္ဌာရုံသည်၊ ဒုက္ခံ၊ ဆင်းရဲတည်း၊ ဣတိ၊ ဤ
 သို့၊ ယထာဘူတံ၊ ဟုတ်မှန်တိုင်း၊ သဗ္ဗပ္ပညာယ၊ ကောင်းသော မဂ်ပညာဖြင့်၊
 သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်၏၊ အယံ၊ ဤမြင်ခြင်းသည်၊ ဧကာနုပဿနာ၊ တခု
 သောဇောကီဓမ္မအစိတ်ကိုမြင်သော တခုသောအနုပဿနာသည်၊ ဟော
 ကိ၊ ဖြစ်၏၊ ကိက္ခဝေ၊ ရဟန်းတို့၊ ယံ၊ အကြွင်းနိဗ္ဗာန်ကို၊ သဒ္ဓေဝကဿ၊ နတ်
 ပြည်ငါးထပ်နှင့်တကွသော၊ (ပ)၊ သဒ္ဓေဝမနုဿာယ၊ သဗ္ဗတိနတ်တည်းဟူ
 သောမင်းကြွင်းသောလူနှင့်တကွသော၊ ပဇောယ၊ သတ္တဝေယကသည့်လည်း
 ကောင်း၊ ဣဒံ၊ ဤနိဗ္ဗာန်သည်၊ ဒုက္ခံ၊ ဆင်းရဲတည်း၊ ဣတိ၊ ဤသို့၊ ဥပနိဏ္ဏယိ
 တံ၊ ကပ်၍ရှုအပ်၏၊ တံ၊ ထိုနိဗ္ဗာန်ကို၊ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့သည်၊ ဇေ
 တံ၊ ဤနိဗ္ဗာန်သည်၊ သုခံ၊ ချမ်းသာတည်း၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်
 တိုင်း၊ သဗ္ဗပ္ပညာယ၊ ကောင်းသောပညာဖြင့်၊ သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်၏။

အယံ၊ ဤမြင်ခြင်းသည်၊ ဒုတိယာနုပဿနာ၊ ယောဂုတ္တရာဖြစ်သောဒုတိယ
 အစိတ်ကိုမြင်သော ဒုတိယအနုပဿနာသည်၊ ဟောကိ၊ ဖြစ်၏၊ ကိက္ခဝေ၊
 ရဟန်းတို့၊ ခေါ၊ စင်စစ်လျှင်၊ ဇေတံ၊ ဤသို့၊ သဗ္ဗာ၊ ကောင်းစွာ၊ န္ဓယထာနုပဿ
 နော၊ နှစ်ခုသောအစိတ်ရှိသောကရားကို ရှုသော၊ အပ္ပမတ္တဿ၊ မစေ့မထေ့
 သောသတိရှိသော၊ အာတာပိနော၊ ကိထေသာကိုပူပန်စေတတ်သောလုံ့ထရှိ
 သော၊ ပဟိဘတ္တဿ၊ နိဗ္ဗာန်သို့စေတတ်အပ်သော စိတ်ရှိသည်ဖြစ်၍၊ ဝိဟာရ
 တော၊ နေသော၊ ကိက္ခုနော၊ ရဟန်းအား၊ နိန္ဒံ၊ နှစ်ပါးကုန်သော၊ ဖလ္လာနံ၊ ဖိုလ်
 တို့တွင်၊ အညတရံ၊ တပါးပါးသော၊ ပလံ၊ ဖိုလ်ကို၊ ပါဠိကင်္ဂံ၊ အလိုရှိအပ်၏၊
 ဒိဋ္ဌေဝဓမ္မေ၊ ပစ္စုပ္ပန်ဖြစ်သော အတ္တဘောဇ္ဇိပင်လျှင်၊ အညာ၊ အရဟတ္တဖိုလ်
 ကို၊ ပါဠိကင်္ဂံ၊ အလိုရှိအပ်၏၊ ဥပါသေသေ၊ တဝသစ်၏အစွမ်းဖြင့်ဥပါဒါနက္ခ
 န္ဓာအကြွင်းသည်၊ သတိ၊ ရှိသော်၊ အနာဂါမိတာ၊ အနာဂါမိဖိုလ်ဟုဆိုအပ်
 သောအနာဂါမိအဖြစ်ကို၊ ပါဠိကင်္ဂံ၊ အလိုရှိအပ်၏၊ ဣတိ၊ ဤသို့၊ ဣဒံဝစနံ၊ ဤ
 စကားကို၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣဒံဝစနံ၊
 ဤစကားကို၊ ဝတ္တာ၊ မိန့်တော်မူပြီး၍၊ သုဂတော၊ ကောင်းသောစကားကိုဆို
 တော်မူတတ်သော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှတပါး
 သော၊ ဇေတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိ၊ အဝေါစ၊ အထာပရံ
 သို့မိန့်တော်မူသနည်း၊ ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော၊ ကန္တာ၊ နှစ်သက်ကုန်
 သော၊ ဝိယာ၊ ချစ်အပ်ကုန်သော၊ မနာပါ၊ စိတ်နှလုံးကိုပွားစေတတ်ကုန်သော၊

ရူပါစ၊ ရူပါရုံတို့သည်လည်းကောင်း၊ သဒ္ဓါစ၊ သဒ္ဓါရုံတို့သည်လည်းကောင်း၊
 ဂန္ဓာစ၊ ဂန္ဓာရုံတို့သည်လည်းကောင်း၊ ရုဿာစ၊ ရုဿာရုံတို့သည်လည်း
 ကောင်း၊ ဖဿာစ၊ ဖေါဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း၊ ဓမ္မာစ၊ ဓမ္မာရုံတို့
 သည်လည်းကောင်း၊ ကေဝလော၊ အလုံးရုံကုန်သော၊ ယာဝတော၊ အကြင်မျှ
 ထောက်ကုန်သော၊ ဇေတ၊ ဤခြောက်ပါးသော အာရုံတို့ကို၊ ဣဋ္ဌန္တိ၊ ဣဋ္ဌာရုံ
 တို့ဟူ၍၊ ဝုပ္ပတိဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏။ သဒေဝကဿ၊ နတ်နှင့်တကွ
 သော၊ ထောကဿ၊ ထောက၏၊ ဇေတ၊ ဤအာရုံတို့ကို၊ ဝေါ၊ စင်စစ်၊
 သုခသဗ္ဗဘာ၊ ချမ်းသာဟု သရုတ်အပ်ကုန်၏။ ယတ္ထဝ၊ အကြင်နိဗ္ဗာန်၌ကား၊
 ဇေတ၊ ဤအာရုံတို့သည်၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ တံ၊ ထိုနိဗ္ဗာန်ကို၊ နေသံ၊
 ထိုနတ်လူတို့သည်၊ ဒုက္ခသဗ္ဗတံ၊ ဆင်းရဲဟု သရုတ်အပ်၏။ သက္ကာယဿ၊
 ငါးပါးသော ခန္ဓာဟူသော သက္ကာယ၏၊ ဥပရောဓနံ၊ ချုပ်ရာဖြစ်သော၊
 တံ၊ ထိုနိဗ္ဗာန်ကို၊ သုခံ၊ ချမ်းသာဟူ၍၊ အရိယေဟိ၊ အရိယာတို့သည်၊ ဒိဋ္ဌိ၊
 မြင်အပ်၏။ ဣဒံ၊ ဤအရိယာတို့၏မြင်ခြင်းသည်၊ သဗ္ဗဇောကေန၊ ခပ်သိမ်း
 သောလူတို့၏ မြင်ခြင်းနှင့်၊ ပစ္စနိကံ၊ ဆန့်ကျင်သော၊ ပဿတံ ပဿန္တော
 နံ၊ မြင်ကုန်သော၊ ပဗ္ဗိတာနံ၊ မညာရှိတို့၏၊ ဒဿနံ၊ မြင်ခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏။ ယံ၊ အကြင်ဝတ္ထုကာမကို၊ ပရေ၊ တပါးသော ပုထုဇဉ်တို့
 သည်၊ သုခတော၊ ချမ်းသာ၏ဟူ၍၊ အာဟု၊ ဆိုကုန်၏။ တံ၊ ထိုဝတ္ထုကာမကို၊
 အရိယာ၊ အရိယာပုဂ္ဂိုလ်တို့သည်၊ ဒုက္ခတော၊ ဆင်းရဲ၏ဟူ၍၊ အာဟု၊
 ဆိုကုန်၏။ ယံ၊ အကြင်နိဗ္ဗာန်ကို၊ ပရေ၊ အရိယာမှတပါးသော ပုထုဇဉ်တို့
 သည်၊ ဒုက္ခတော၊ ဆင်းရဲ၏ဟူ၍၊ အာဟု၊ ဆိုကုန်၏။ တံ၊ ထိုနိဗ္ဗာန်ကို၊ အရိ
 ယာ၊ အရိယာပုဂ္ဂိုလ်တို့သည်၊ သုခတော၊ ချမ်းသာ၏ဟူ၍၊ ဝိဇ္ဇာ၊ သိကုန်၏။
 ပဿ၊ ရှုသော၊ ဓမ္မံ၊ နိဗ္ဗာန်တရားကို၊ ဒုဓဇာနံ၊ သိနိုင်ခဲ၏၊ ဝေဠု၊ ဤနိဗ္ဗာန်
 ၌၊ အဝိဒ္ဓသု၊ သူမိက်တို့သည်၊ သဗ္ဗမုဋ္ဌာ၊ ပြင်းစွာတွေဝေကုန်၏။ ကာရတံ၊
 အကြောင်းကား၊ ကိံ၊ အဘယ်နည်း၊ ယသ္မာ၊ အကြင်ကြောင့်၊ နိဂတာနံ၊
 အဝိဇ္ဇာဖြင့် ဖုံးဝိတ်အပ်ကုန်သော၊ အပဿတံ၊ မမြင်ကုန်သော၊ ဗာသာနံ၊
 သူမိက်တို့အား၊ အန္ဓကာရော၊ ကန်းသည် အဖြစ်ကိုပြုတတ်သော၊ တမော၊ အ
 မိက်သည်၊ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်၊ သဗ္ဗမုဋ္ဌာ၊ ပြင်းစွာတွေဝေ
 ကုန်၏။ ပဿတံ၊ မညာအမြင်ဖြင့်ရှုကုန်တသော၊ သတံ၊ သပ္ပုရိသာနံ၊ သူ
 တော်ကောင်းတို့အား၊ အဝလောကောဝ၊ အလင်းသည်သာလျှင်၊ ဟုတွာ၊
 ဖြစ်၍၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်၊ ဝိဝဋံ၊ ဟင်းလင်းပွင့်သည်၊ ဟောတိ၊ ဖြစ်၏။ မဂ္ဂါ
 ဓမ္မဿကောဝိဒါ၊ မဂ်တရား၌မလိမ္မာကုန်သော၊ ဇနာ၊ လူတို့သည်၊ သန္တိ

ကော၊မိမိအနိုး၌၊ နိဗ္ဗာန်၊ နိဗ္ဗာန်ကို၊ နုဝိဇာနန္တိ၊ မထိကုန်၊ ဘဝရာဂပရေတော
 ဟိ၊ ဘဝရာဂသည် နှိပ်စက်အပ်ကုန်ထသော၊ ဘဝသော ထာရုသာဓိတိ၊
 ဘဝ ထည်းဟူသော သောတာပို အစဉ်ထျှောက်ထသော၊ မာရဓေယျာနု
 ပန္နောတိ၊ မာရ်၏အရာဖြစ်သော ဝဋ်ထို့အစဉ်မပြတ် သွားကုန်ထသော၊ ပု
 ထုဇ္ဇနောတိ၊ ပုထုဇဉ်တို့သည်၊ အယံဓရော၊ ဤနိဗ္ဗာန်တရားကို၊ နသုဿမ္ပုဒ္ဓေါ။
 လွယ်သဖြင့်မထိအပ်၊ ၊ ယံပဒံ၊ အကြင်နိဗ္ဗာန်ကို၊ သမ္ပဒညာယ၊ ကောင်း
 စွာမဂ်ဖြင့်ထိ၍၊ အနာသဝါ၊ အာသဝေါမရှိကုန်သည်ဖြစ်၍၊ ပရိနိဗ္ဗာန္တိ၊
 ကိလေသာနိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုကုန်၏၊ တံပဒံ၊ ထိုနိဗ္ဗာန်ကို၊ အရိယေတိ၊ အ
 ရိယာပုဂ္ဂိုလ်တို့ကို၊ အညတြ၊ ထား၍၊ ကော၊ အဘယ်သူသည်၊ သမ္ပန္နံ၊
 ထိခြင်းငှါ၊ အရဟတိနု၊ ထိုက်အံ့နည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။
 တေသိက္ခူ၊ ထိုရဟန်းတို့သည်၊ အတ္တမနာ၊ ဝမ်းမြောက် ကုန်သည်ဖြစ်၍၊
 ဘဂဝတော၊ မြတ်စွာထုရား၏၊ ဘာသိတံ၊ ဟောတော်မူအပ်သောတရား
 တော်ကို၊ အဘိနန္ဒု၊ အလွန်နှစ်သက်ကုန်၏၊ ဣတိ၊ ဤသို့၊ ဣမသ္မိံ၊ ခေါ်ပနဝေ
 ယျာကရသာသ္မိံ၊ ဤဂါထာမတက် သက်သက်သော ရုတ္တိယဟုဆိုအပ်
 သောတရားတော်ကို၊ တညမာနေ၊ ဟောတော်မူအပ်သည်ရှိသော်၊ သမ္ပိ
 မတ္တာနံ၊ ခြောက်ကျိပ်အတိုင်းအရှည်ရှိကုန်သော၊ တိက္ခူနံ၊ ရဟန်းတို့အား၊ အ
 နုပါဒါယ၊ တရံတရသော အာရုံကိုမစွဲလမ်းမှု၍၊ အာသဝေဟိ၊ အာသဝေါတ
 ရားတို့မှ၊ ဝိတ္တာနိ၊ ဝိတ်တို့သည်၊ ဝိရုပ္ပိံ၊ သုလွတ်ကုန်၏၊ ဣတိ၊ ဤသို့၊ သုတံ၊
 ကြားလို ကံရ၏၊ ဣဒသမံ၊ တဆဲ့နှစ်ခုမြောက်သော၊ ဣယတာနုပဿနာသုတ္တံ၊
 ဣယတာနုပဿနသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ၊ တထြးထိုသုတ်
 ၌၊ ဥဒါနံ၊ ဥဒါနိုးကား၊ သစ္စံ၊ သစ္စာလေးပါးသည်၊ ကောင်း၊ ဥပမိ၊ ဥပမိတရား
 ထည်းကောင်း၊ အဝိဇ္ဇာစ၊ အဝိဇ္ဇာထည်းကောင်း၊ သင်္ခါရေ၊ သင်္ခါရတို့ထည်း
 ကောင်း၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ ဝိညာဏံ၊ ဝိညာဉ်ထည်းကောင်း၊ ဖဿ၊
 ဖဿတရားထည်းကောင်း၊ ဝေဒနိယာ၊ ခံစားတတ်သော ဝေဒနာထည်း
 ကောင်း၊ တဗျာ၊ တဗျာထည်းကောင်း၊ ဥပါဒါနံ၊ ဥပါဒါနိ ထည်းကောင်း၊
 အာရုပ္ပ၊ ဝိရိယထည်းကောင်း၊ အာဟာရ၊ အာဟာရထည်းကောင်း၊ ဣပ္ပိတံ၊
 တုန်ထွပ်သောတရားထည်းကောင်း၊ ဖန္ဒိတံ၊ တုန်ထွပ်ခြင်းထည်းကောင်း၊
 ရူပံ၊ ရုပ်ထည်းကောင်း၊ ဒုက္ခေ၊ ဒုက္ခနှင့်ထက္ခသော၊ သစ္စံ၊ သစ္စာတိနိဝေသ
 ထည်းကောင်း၊ ဣတိ၊ ဤသို့၊ သောဇ္ဇသ၊ တဆဲ့မြောက်ပါးတို့သည်၊ ဟောန္တိ၊
 ဖြစ်ကုန်၏။ ၊ တတိယော၊ သုံးခုမြောက်သော၊ မဟာဝဂ္ဂေါ၊ မဟာဝဂ်
 သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ၊ တဿ၊ မဟာဝဂ်၏၊ ဥဒါနံ၊ ဥဒါနိုး



ကား၊ ပဗ္ဗန္ဓာ၊ ရဟန်းအဖြစ်၊ ပဝာနာ၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ သုဘာ၊ သု
 ဘာထိတသုတ်၊ သုန္ဒရိကား၊ သုန္ဒရိကဘာဝုဒ္ဓါဓသုတ်၊ တထာ၊ ထိုမှတ်ပါး၊
 မာစာသုတ္တံ၊ မာစာသုတ်၊ သတိယော၊ သတိယသုတ်၊ သေဇော၊ သေဇ
 သုတ်၊ သလ္လဉ္စ၊ သလ္လသုတ်ကိုလည်း၊ ဝုတ္တိ၊ ဆိုအပ်၏၊ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ
 သုတ်၊ ကောကာလိ၊ ကောကာလိယသုတ်၊ နာလကော၊ နာလကသုတ်၊ ဣယ
 တာနူပသာနာ၊ ဣယတာနူပသာနာသုတ်၊ ဣဒဿ၊ တဆဲ့နှစ်ပါးကုန်သော၊ ဧ
 တာနိသုတ္တာနိ၊ ဤသုတ်တို့ကို၊ မဟာဝဂ္ဂေါတိ၊ မဟာဝဂ်ဟူ၍၊ ဝုတ္တိ၊ ဆို
 အပ်၏၊ ဣတိ၊ ဤသည်သျှင်ဥဒါန်းတည်း။

အဋ္ဌကဝဂ်၊

☞ ယောမဇ္ဈော၊ အကြင်သတ္တဝါသည်၊ ကာမံ၊ နှစ်သက်အပ်သောဝတ္ထုကာ
 မကို၊ ကာမယတိ၊ တောင့်တ၏၊ ကာမံ၊ ကာမကို၊ ကာမယောမနဿ၊ အလိုရှိ
 သော၊ တဿမစ္စဿ၊ ထိုသတ္တဝါအား၊ တံ၊ ထိုကာမဟုဆိုအပ်သောဝတ္ထု
 သည်း၊ စေသမိဇ္ဈတိ၊ အကယ်၍ပြည့်စုံအံ့၊ မဇ္ဈော၊ သတ္တဝါသည်၊ ယံ၊ အကြင်
 ဝတ္ထုကာမကို၊ ဣန္ဒြိယံ၊ အလိုရှိ၏၊ တံ၊ ထိုဝတ္ထုကာမကို၊ သဒ္ဓါ၊ ရ၍၊ အဒ္ဓါ၊
 စင်စစ်သဖြင့်၊ ဝီတိမနော၊ နှစ်သက်သောစိတ်ရှိသည်၊ ဟောတိ၊ ဖြစ်၏။
 ကာမယောမနဿ၊ ဝတ္ထုကာမကိုအလိုရှိထသော၊ ဆန္ဒဇာတယ၊ ဖြစ်သော
 တဏှာရှိထသော၊ တဿဇန္တုနော၊ ထိုသတ္တဝါအား၊ တေကာမာ၊ ထိုအလို
 ရှိအပ်ကုန်သောဝတ္ထုကာမတို့သည်၊ စေပရိဟာယန္တိ၊ အကယ်၍ယုတ်ကုန်
 အံ့၊ သလ္လပိဒေါဝ၊ မြားဖြင့်ပစ်အံ့သကဲ့သို့၊ ရုပ္ပဟိဝိဒ္ဓိယတိ၊ ဒေါသဖြစ်သော
 အားဖြင့်နှိပ်စက်အပ်၏။ သပ္ပဿ၊ ငြေ့၏။ ထိရောထိရံ၊ ဥက္ခောင်းကို၊
 အတ္တနော၊ မိမိ၏၊ ပဒါပဒေန၊ ခြေဖြင့်၊ ပရိဇ္ဇေတိဣဝ၊ ကြည့်သကဲ့သို့၊ ယော၊ အ
 ကြင်ရဟန်းသည်၊ ကာမေ၊ ကာမတို့ကို၊ ပရိဇ္ဇေတိ၊ ဆန္ဒရာဝကိုပယ်ဖြတ်
 သဖြင့်ကြည့်၏၊ သောတိက္ခု၊ ထိုရဟန်းသည်၊ ထောကော၊ ထောကန္တံ၊ ဣမံသတ္တိ
 ကံ၊ ဤဗြဟ္မစာတ်သည်ဟုဆိုအပ်သောတဏှာကို၊ သတော၊ သတိရှိသည်ဖြစ်
 ၍၊ သမတိဝတ္တတိ၊ ကောင်းစွာလွန်၏၊ ယောနရော၊ အကြင်လူသည်၊ ခေတ္တံဝါ၊
 သထေးခင်းစသော၊ စိုက်ပျိုးရာလယ်ကိုသော်လည်းကောင်း၊ ဝတ္ထုဝါ၊ အိမ်
 ရာအရံစသည်ကိုလည်းကောင်း၊ ဟိရညံဝါ၊ ရွှေငွေစသောကဟာပဏကို
 သော်လည်းကောင်း၊ ဝဝသံဝါ၊ နွားမြင်းအပေါင်းကိုသော်လည်းကောင်း၊
 ဒါသပေါရိသံဝါ၊ ကျန်အမှုလုပ်ကို သော်လည်းကောင်း၊ ဝေယျာပါ၊ မိန်းမ
 တို့ကိုသော်လည်းကောင်း၊ ဗန္ဓုဝါ၊ ဥာတိဗန္ဓအစရှိသော သူအပေါင်းကို

သော်လည်းကောင်း၊ အညောတိ၊ တပါးလည်းဖြစ်ကုန်သော၊ ပုထု၊ နှစ်သက်
သောရူပါရုံစသောအားဖြင့် များသောအပြားရှိကုန်သော၊ ကာမေ၊ ဝတ္ထု
ကာမတို့ကို၊ အနုဂိဇ္ဈာတိ၊ အဖန်တလဲလဲ တတ်မက်မော၏၊ နံပုဂ္ဂလံ၊ ထို
ပုဂ္ဂိုလ်ကို၊ အဗလော၊ အားနည်းသည်ဟုဆိုအပ်သော ကိလေသာတို့သည်၊
ဗလိယန္တိ မဒ္ဒန္တိ သဟန္တိ၊ ညှဉ်းဆဲနှိပ်စက်ကုန်၏၊ ကာမဂိဇ္ဈံ၊ ကာမတို့ကို
တတ်မက်မောသည်ဖြစ်၍၊ ရက္ခန္တံ၊ မောင်ရှောက်သည် မူလည်းဖြစ်သော၊
ပရိယေသတ္ထုဉ္စ၊ ရှာသည်လည်းဖြစ်ထသော၊ နံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ ပရိ
သာယာ၊ ခြင်္သေ့သစ်ကျားစသော ထင်ရှားသောဘေး ရန်ကာယဒုစရိုက်
စံသောမထင်ရှားသော ဘေးရန်တို့သည်၊ မဒ္ဒန္တိ၊ နှိပ်စက်ဘိစီးကုန်၏၊ တ
တောပေါကဗုပရိသာယေဟိ၊ ထိုထင်ရှားသော ဘေးရန် မထင်ရှားသော
ဘေးရန် တို့သည်၊ အဘိဘူတံ၊ နှိပ်စက်အပ်ထ သော၊ နံပုဂ္ဂလံ၊ ထို
ပုဂ္ဂိုလ်ကို၊ ဒုက္ခံ၊ ပရိသန္ဓေနေခြင်းစသောဆင်းရဲသည်၊ အန္ဓေတိ၊ အစဉ်
လိုက်၏၊ ဘိန္နံ၊ ကွဲသော၊ နာဝံ၊ တွေ့သို့၊ ဥဒကံ၊ ရေသည်၊ အန္ဓေတိ၊ အ
စဉ်လိုက်သကဲ့သို့၊ ဒုက္ခံ၊ ပရိသန္ဓေနေခြင်းစသော ဆင်းရဲသည်၊ အန္ဓေတိ၊
အစဉ်လိုက်၏၊ တသ္မာ၊ ထိုကြောင့်၊ ဇန္တု၊ ကာယ ဂတာသတိစသောတာ
ဝနာဖြင့်ဖြစ်သောသူသည်၊ သဒါ၊ အခါခပ်သိမ်း၊ သတော၊ မမေ့မေ့ချော
သောသတိရှိသည်၊ ဟုတွားဖြစ်၍၊ ကာမာနိ၊ ထိုဆိုအပ်ခဲ့ပြီးသောကာမတို့
ကို၊ ပရိဝဇ္ဇာယ၊ ထက်ဝန်းကျင်မှရှောင်ကြဉ်ရာ၏၊ ဧကန္တေန၊ စင်စစ်
သဖြင့်၊ တေကာမေ၊ ထိုကာမတို့ကို၊ ပဟာယ၊ ပယ်၍၊ ဩစံ၊ လေးပါးသော
ဩစာကို၊ မက္ခေန၊ ထိုကာမတို့ကိုပယ်ခြင်းကိုပြုတတ်သောအရိယမဂ်ဖြင့်၊
တဒေယျ၊ ကူးနှိုင်းရာ၏၊ ပုရိသော၊ ယောကျ်ားသည်၊ ဥဒကဂရုကံ၊ ရေ
ဖြင့်လေးထသော၊ နာဝံ၊ တွေ့ကို၊ သိဗ္ဗိတွား၊ သွန်း၍၊ လဟုကာယ၊ ပေါသော၊
နာဝါယ၊ တွေ့ဖြင့်၊ ပါရဂူ၊ မပြုငြင်သဖြင့်ကမ်းတဘက်သို့ရောက်ကုန်သည်
ဘဝေယျ၊ နှုတ်၊ ဖြစ်ရာသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ကိလေသုဒကဂရုကံ၊ ကိလေ
သာတည်းဟူသောရေဖြင့်လေးထသော၊ နာဝံ၊ အတ္တဘောထည်းဟူသော
တွေ့ကို၊ သိဗ္ဗိတွား၊ သွန်း၍၊ လဟုကေန၊ ပေါသော၊ အတ္တဘာဝေန၊ တွေ့နှင့်တူ
သောအတ္တဘောဖြင့်၊ ပါရဂူ၊ ခပ်သိမ်းသောဓမ္မတို့၏ကမ်းတဘက်ဖြစ်သော
နိဗ္ဗာန်သို့ရောက်သည့်၊ ဘဝေယျ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသည်လျှင်၊ ကာမသုတ္တံ၊
ကာမသုတ်အပြီးတည်း။ ။

ဂုဟာယံ၊ ရာဂစသောကိလေသာထည်းဟူသောရန်တို့၏အောင်းနေရာ
ဖြစ်သောကိုယ်ထည်းဟူသောလိုက်၍၊ သတ္တေဝံ၊ တစ်ပြီးထသော၊ ဗဟုနာ၊

ရာဂစသောများစွာသော ကိလေသာအပေါင်းဖြင့်၊ အဘိသန္ဓေ၊ လွန်စွာ
 တစ်နှစ်သက်ထသော၊ နုရော၊ သတ္တဝါသည်၊ မောဟနသို့၊ နတ်လူတို့၏
 တွေဝေရာဖြစ်သောကာမဂုဏ်ငါးပါး၌၊ ပဂါဠော၊ နှစ်သည်ဖြစ်၍၊ တိဋ္ဌတိဋ္ဌ
 နန္ဒာ၊ ရာဇအစရှိသည်၏အတွင်းအားဖြင့်တည်သည်၊ ဟောတိ၊ ဖြစ်၏၊ တ
 တာဝိသော၊ ထိုသို့သောသဘောရှိသော၊ သောနုရော၊ ထိုသတ္တဝါသည်၊ ဝိ
 ဝေကာဟိ၊ ကာယဝိဝေကစသောသုံးပါးသောဝိဝေကတို့မှ၊ ခုရေ၊ ဝေးသည်
 သာသျှင်တည်း၊ ဟိကာသ္မာ၊ အဘယ်ကြောင့်ကား၊ ယသ္မာ၊ အကြင်ကြောင့်၊
 ထောကော၊ သောကန္တိ၊ ကာမော၊ ကာမတို့သည်၊ သုပ္ပဟာယာ၊ ပယ်အပ်လွယ်
 ကုန်သည်၊ နုဟောန္တိ၊ မဖြစ်ကုန်၊ တာသ္မာ၊ ထိုကြောင့်၊ ခုရေ၊ ဝေးသည်
 သာသျှင် တည်း၊ ။ ဣတ္ထာနိဒါနာ၊ တဏှာဟူသောအကြောင်းရှိ ကုန်ထ
 သော၊ ကာဝသာထဗန္ဓာ၊ သုဝေဒနာ စသောဘဝကို သာယာခြင်းဖြင့်၊ ဖွဲ့
 အပ်ကုန်ထသော၊ တေဓမ္မာ၊ ထိုဘဝကိုသာယာခြင်းဟူသော ဝတ္ထုရှိကုန်
 သောကရားတို့သည်၊ ခုပ္ပရဉ္စာ၊ ဖြေနိုင်ခဲ့ကုန်၏၊ ဟိ၊ သင့်စွာ၊ နုအညမောက္ခာ၊
 တပါးသောသူသည်ဖြေခြင်းငှါ မတတ်နိုင်ကုန်၊ တေသတ္တော၊ ထိုသတ္တဝါ
 တို့သည်၊ ခုပ္ပရဉ္စာ၊ ဖြေနိုင်ခဲ့ကုန်၏၊ ကာသ္မာ၊ အဘယ်ကြောင့်ကား၊ ဟိယသ္မာ
 အကြင်ကြောင့်၊ အညမောက္ခာ၊ သူတပါးသည်ဖြေအပ်ကုန်သည်၊ နုဟော
 နန္တိ၊ မဖြစ်ကုန်၊ ပတ္ထာပါ၊ အနာဂါတ်မူလည်းဖြစ်ကုန်သော၊ ပရေ၊ ဝါ၊ အတိတ်
 မူလည်းဖြစ်ကုန်သော၊ ကာမေ၊ ကာမတို့ကို၊ အပေက္ခမာနာ၊ ဝဲကွက်ခြင်းရှိ
 ကုန်၏၊ ဣမေဝကာမေ၊ ဤပစ္စုပ္ပန်ကာမတို့ကိုလည်းကောင်း၊ ပုရိမေဝါ၊
 ရှေးဆိုအပ်ခဲ့ပြီးသောအတိတ်အနာဂါတ်ကာမတို့ကိုလည်းကောင်း၊ ပဇပ္ပံ
 ပဋ္ဌယမာနာ၊ အားကြီးသော တဏှာဖြင့် တောင့်တ ကုန်၏၊ တာသ္မာ၊ ထို
 ကြောင့်၊ ခုပ္ပရဉ္စာ၊ ဖြေနိုင် ခဲ့ကုန်၏၊ ။ ကာမေသု၊ ကာမတို့၌၊ ဂိဇ္ဈ၊ သုံး
 ဆောင်ခြင်းတဏှာဖြင့်မက်မောကုန်ထသော၊ ပသုကာ၊ ရှာဖွေခြင်းစသည်
 ကိုမပြတ်လုံ့လပြုသည်ဖြစ်၍ထွေကျက်ကုန်ထသော၊ သရဋ္ဌာ၊ ပြင်းစွာတွေ
 ဝေခြင်းသို့ ရောက်ကုန်ထသော၊ အဝဒါနိယာ၊ အယုတ်သို့ သွားကုန်ထ
 သော၊ ဝိ သမေ၊ မညီညွတ်သောကာယဒုစရိုက်စသည်၌၊ နိဗိဋ္ဌာ၊ မြဲစွာတည်
 ကုန်ထသော၊ ဘော၊ ထို သတ္တဝါတို့သည်၊ ဒုက္ခ၊ ပဒိတာ၊ မရုဏဒုက္ခ၏အနီး
 သို့ဆောင်အပ်ကုန်သည်ရှိသော်၊ မယံ၊ ဝါတို့သည်၊ ဣထော၊ ဤဘဝမှ၊ ရ
 တာသေ၊ ရတေကုန်မူကား၊ ကိံ သု၊ အဘယ်သို့လျှင်၊ တဝိသာမ၊ ဖြစ်လတ်
 ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပရိဇေဝယန္တိ၊ ပိုကြွေးကုန်၏၊ ယသ္မာ၊ အကြင်ကြောင့်၊
 ဇေဝယန္တိ၊ ပိုကြွေးကုန်၏၊ တာသ္မာဟိ၊ ထိုကြောင့်လျှင်၊ ဣဇော၊ ဤသာယာ

နာဠိသာယျင်၊ ဇန္တု၊ သူတော်ကောင်းသည်၊ သိက္ခေထ၊ သုံးပါးသောသိက္ခာ
 ကိုကျင့်ရာ၏၊ ထောကော၊ ထောကန္တု၊ ယံကိဉ္စိ၊ အထုံးစုံသောနာဠိတရား
 အပေါင်းကို၊ ဝိသမန္တိ၊ မညီညွတ်ဟု၊ ဇညာ၊ သိပြီး၍၊ တဿ၊ ထိုတရား
 အပေါင်း၏၊ ဟောတု၊ အကြောင်းကြောင့်၊ ဝိသင်္ခ၊ မညီညွတ်သော ကာ
 ယဒုစရိုက်စသည်ကို၊ နစရေယျ၊ မကျင့်ရာ၊ ဟိ၊ သင့်စွ၊ ဇေတံဇိဝိတံ၊ ဤ
 အသက်ကို၊ အပ္ပံ၊ နည်း၏ဟူ၍၊ ဝိရာ၊ ပညာရှိတို့သည်၊ အာဟု၊ ဆိုကုန်၏၊
 ထောကော၊ အစါယံစသော ထောကန္တု၊ ပရိဗ္ဗမာနံ၊ ထိုမှ၍မှတုန်ထွင်ထ
 သော၊ ဘဝေသု၊ ကာမစသောဘဝတို့၌၊ တဏှာဂတံ၊ တဏှာသည်နှစ်စက်
 အပ်ထသော၊ ဣဝံပဇံ၊ ဤသတ္တဝါအပေါင်းကို၊ အဟံ၊ ဝါသည်၊ ပဿာမိ၊ မံသ
 စက္ခု၊ စသည်တို့ဖြင့်ရှုမြင်၏၊ ဟိနာ၊ ယုတ်သောအမှုကိုပြုကုန်ထသော၊ ဘ
 ဝါဘဝေသု၊ ကာမစသောဘဝကြီးငယ်တို့၌၊ အဝိတတဏှာသေ၊ မကင်း
 သောတတ်ခြင်းရှိကုန်သော၊ နရာ၊ လူတို့သည်၊ အန္တကသေ၊ အဆုံးသော
 ကာလသည်၊ သမ္ပတ္တေ၊ ရောက်သည်ရှိသော်၊ မဇ္ဈမုခေ၊ သေမင်း၏ခံတွင်း၌၊
 လပန္တိ၊ ပိုမြည့်အင်းကုန်၏၊ မမာယိတေ၊ တဏှာဒိဋ္ဌိတို့ဖြင့်မြတ်နိုးအပ်
 သောဝတ္ထု၌၊ ဗန္ဓမာနေ၊ ထုန်ထွင်ကုန်သောသူတို့ကို၊ ပဿထ၊ ရှုကုန်သော၊
 ဝိတသောတေ၊ ကုန်ပြီးသောရှေ့အယဉ်ရှိသော၊ အပ္ပေဒကော၊ နည်းသောရှေ
 ခွံ၊ ဗန္ဓမာနေ၊ ထုန်ထွင်ကုန်သော၊ မဇ္ဈေ၊ ဝါ၊ ဝါးတို့ကိုကဲ့သို့၊ တုဋ္ဌေ၊ သင်တို့
 သည်၊ ပဿထ၊ ရှုကုန်သော၊ ဇေတိ၊ ဤအဖြစ်ကိုသည်၊ ဒိသ္မာ၊ မြင်၍၊ အမ
 မော၊ တဏှာဒိဋ္ဌိအားဖြင့် သိမ်းသည်၊ မြတ်နိုးခြင်းမရှိသည်ဖြစ်၍၊ ဘဝေသု၊
 ဘဝတို့၌၊ အာသတ္တိံ၊ အလွန်တပ်ပြုခြင်းကို၊ အကုပ္ပမာနေ၊ မပြုမူ၍၊ စရေ
 ယျ၊ ကျင့်ရာ၏၊ ယောဝိရော၊ အကြပ်ပညာရှိသည်၊ ဥဘောသုအန္တေသု၊
 ဖဿသရဒယအစရှိကုန်သောနှစ်ပါးသော ပရိစ္ဆေဒတို့၌၊ ဆန္ဒံ၊ ဆန္ဒရာဂ
 ကို၊ ဝိနေယျ၊ ဖျောက်၍၊ ဖသံ၊ စက္ခု၊ ဖဿစသော အပြားရှိသော ဖဿကို၊
 ပရိညာယ၊ သုံးပါးသောပရိညာတို့ဖြင့်ဝိုင်းခြား၍သိပြီး၍၊ အနန္တုရိဋ္ဌေ၊ ရုပ်စ
 သောတရားတို့တွင်ထရရသောဓမ္မ၌မှထည့်၊ တပ်မက်မောခြင်းမရှိ၊ ယံ၊ အ
 ကြင်အမှုကို၊ အတ္တဂရဟိတံ၊ မိမိကဲ့ရဲ့အပ်၏၊ တံ၊ ထိုအမှုကိုထည်း၊ အကြိဗ္ဗ
 မာနေ၊ မပြု၊ ဝေဇ္ဇပေါ၊ ဤသို့သဘောရှိသော၊ သောဝိရော၊ ထိုပညာရှိသည်၊
 ဒိဋ္ဌသုတေသု၊ မြင်အပ်ကြားအပ်ကုန်သောဓမ္မတို့၌၊ နထိဗ္ဗတိ၊ တဏှာဒိဋ္ဌိထေး
 ပါးနှစ်ပါးတို့တွင်တပါးပါးသောလိမ်းကျံခြင်းဖြင့်လည်းမလိမ်းကုန်၊ သညံ၊
 ကာမသညာစသောအပြားရှိသော သညာကိုထည်း၊ ပရိညာ၊ ဝိုင်းခြား၍သိ
 ပြီး၍၊ ဩစံ၊ ထေးပါးသောဩစကို၊ ဝိတရေယျ၊ ကူးရာ၏၊ တိစ္ဆေဋ္ဌာစော၊

ကူးမြောက်ပြီးသော ဆေးပါးသောဩစာရှိသော၊ ပရိဂ္ဂဟောသု၊ တဏှာဒိဋ္ဌိ
အားဖြင့်သိမ်းဆည်းအပ်သောဓမ္မတို့၌၊ အနုပထိက္ခော၊ တဏှာဒိဋ္ဌိတို့သည်
မလိမ်းမကျအပ်သော၊ သောရနိ၊ ထိုစိဏာသဝရနိသည်၊ အဗ္ဗုဇ္ဇသလ္လော၊
နုတ်အပ်ပြီးသော ရာဂစသော မြားငြောင့်ရှိသည်ဖြစ်၍၊ အပ္ပမက္ခော၊ မမေ့
သော သတိရှိသည်ဖြစ်၍၊ စရံစရန္တော၊ ကျင့်ထုက်၊ ဣဝံလောကဉ္စ၊ ဤပစ္စုပ္ပန်
လောကကိုထည်းကောင်း၊ ပရဗ္ဗ၊ တမလွန်လောကကိုထည်းကောင်း၊ နာ
သိသတိ၊ မတောင့်တ၊ ဣတိ၊ ဤသည်လျှင်၊ ဂုဟဋ္ဌကသုတ္တံ၊ ဂုဟဋ္ဌက
သုတ်အပြီးတည်း။ ။

☞ အာနန္ဒ၊ အာနန္ဒာ၊ ဧကေ၊ အရှိုကုန်သောတိတ္ထိတို့သည်၊ ဒုဋ္ဌမနာပိ၊ ဖြစ်
မှားလိုသောစိတ်ရှိကုန်သည်ဖြစ်၍၊ ဘဂဝန္တု၊ ငါတုရားကိုထည်းကောင်း၊
ဘိက္ခုသံဃဉ္စ၊ ရဟန်းအပေါင်းကိုထည်းကောင်း၊ စေတဒန္တိ၊ အကယ်၍စွပ်
စွဲကဲ့ရဲ့ကုန်ငြားအံ့၊ အထေဝာပိ၊ ထိုမှတပါးလည်း၊ ဧကေ၊ အရှိုကုန်သောသူ
တို့သည်၊ ဝေ၊ စင်စစ်၊ သဂ္ဂမာနာပိ၊ ထိုတိတ္ထိတို့၏ စကားမှန်၏ ဟုအမှတ်ရှိ
ကုန်သည်ဖြစ်၍ထည်း၊ ဝေတဒန္တိ၊ အကယ်၍စွပ်စွဲကဲ့ရဲ့ကုန်ငြားအံ့၊ တထေဝာပိ၊
ထိုသို့စွပ်စွဲကုန်သော်လည်း၊ ဇာတံ၊ ဖြစ်သော၊ ဧထံဝါဒဉ္စ၊ ဤကဲ့ရဲ့စွပ်စွဲခြင်း
သည်လည်း၊ ရနိ၊ ထုရားထည်းဟူသောရနိသို့၊ နောဥပေတိ၊ မရောက်၊ တ
သ္မာ၊ ထိုကြောင့်၊ ရနိ၊ ထုရားထည်းဟူသော ရနိသည်၊ ကုဟိပိ၊ တစုံတခု၌၊
ဝိလော၊ ရာဂစသောငြောင့်တို့ဖြင့်ငြောင့်ရှိသည်၊ နတ္ထိနဟောတိ၊ မဖြစ်၏။ ။
အာနန္ဒ၊ အာနန္ဒာ၊ ဟိ၊ သင့်စွ၊ တိတ္ထိယဇနော၊ တိတ္ထိအပေါင်းသည်၊ သင်္ကာဒိဋ္ဌိ၊
မိမိတို့၏အယူကို၊ ကထံ၊ အဘယ်သို့လျှင်၊ အစ္စယေယျ၊ လွန်နိုင်အံ့နည်း၊
ဆန္ဒာနုနိတော၊ ဒိဋ္ဌိသန္ဓသည်အစဉ်ဆောင်အပ်သော၊ ရုစိယာ၊ ဒိဋ္ဌိတို့အလို၌၊
ဝိနိဋ္ဌော၊ ဝင်သော၊ သောတိတ္ထိယဇနော၊ ထိုတိတ္ထိအပေါင်းသည်၊ သယံ၊ မိမိ
သည်သာ၊ သမတ္တာနိ၊ အပြည့်အစုံဖြစ်ကုန်သော၊ တာနိဒိဋ္ဌိဂတာနိ၊ ထိုဒိဋ္ဌိအ
ယူတို့ကို၊ ပဏ္ဍိဗ္ဗမာနော၊ ပြုသည်ဖြစ်၍၊ ယယာ၊ အကြင်အခြင်းဖြင့်၊ ဇာနေ
ယျ၊ သိရာ၏၊ တထာ၊ ထိုအခြင်းဖြင့်၊ ဝဗေယျ၊ သိုရာ၏။ ။ ယောဇန္တု၊ အ
ကြင်သတ္တဝါသည်၊ အတ္တနော၊ မိမိ၏၊ သိစတောနိ၊ ပါတိယောက္ခသိလရ
တင်စသော အကျင့်တို့ကို၊ အနာနုဗုဋ္ဌောစ၊ မမေးအပ်ငြားထည်း၊ ပရသာ၊
သူတပါးအား၊ ပါဝ၊ ပြောတတ်၏၊ ယောစ၊ အကြင်သူသည်လည်း၊ အာတုမာ
နံ၊ မိမိကိုယ်ကို၊ သယမေဝ၊ ကိုယ်တိုင်သာလျှင်၊ ပါဝ၊ ပြောတတ်၏၊ တဿ၊
ထိုသိလအကျင့်ကိုပြောသောသူ မိမိကိုယ်ကို ကိုယ်တိုင်ပြောသောသူ၏။

တံ၊ ထိုပြောခြင်းကို၊ အနိရိယခမ္မော၊ အနိရိယာတို့၏သဘောမဟုတ်ပေ၍၊ ကု
သဏ္ဍာ၊ ထိမ္မာကုန်သောသူတို့သည်၊ အာဟုကထေန္တိ၊ ထိုထော်မူကြကုန်၏၊
သန္တောစ၊ ရာဂစသော ကိလေသာငြိမ်းသဖြင့် ငြိမ်သက်သည်ထည်းဖြစ်
သော၊ အဘိနိဗ္ဗုတက္ကောစ၊ အလွန်ငြိမ်းပြီးသောစိတ်ရှိသည်ထည်းဖြစ်သော၊
ဘိက္ခု၊ ရဟန်းသည်၊ ဘိလသမ္ပန္နော၊ ဘိလနှင့်ပြည့်စုံသည်၊ အဘိ၊ ဖြစ်၏၊ ဣ
တိအာဒိနာ၊ ဤသို့သောအပြားဖြင့်၊ ဇောသုဘိလေသု၊ ထိုသို့သောဘိလတို့၌၊
အကတ္တမာနော၊ မပြောသည်၊ ဟောတိ၊ ဖြစ်၏၊ ယသဘိက္ခုနော၊ အကြင်
ရဟန်းအား၊ ကုဟိန္ဒိထောကော၊ ထိုတရသော ခန္ဓာစသောလောက၌၊ ဥဿ
ဓါ၊ ရာဂစသောပြောခြင်းတို့သည်၊ နုတ္တိ၊ မရှိကုန်၊ တသဘိက္ခုနော၊ ထို
ရဟန်း၏၊ တံ၊ ထိုမပြောခြင်းကို၊ အနိရိယခမ္မံ၊ အနိရိယာတို့၏သဘောမဟုတ်၊ ကု
သဏ္ဍာ၊ ထိမ္မာသောသူတို့သည်၊ ဝေန္တိ၊ ဆိုကုန်၏၊ ပကဝ္ဗိတာ၊ အပြားဖြင့်ကြံ
အပ်ကုန်ထသော၊ သင်္ခါတာ၊ အကြောင်းတရားတို့သည်ပြုပြင်အပ်ကုန်ထ
သော၊ ဝုရေက္ခတာ၊ တိတ္ထိတို့သည် ရှေ့ပြုအပ်ကုန်ထသော၊ အဝိဝဒါတာ၊ မ
ဖြုတ်ကုန်ထသော၊ ဓမ္မာ၊ မိစ္ဆာဒိဋ္ဌိတရားတို့သည်၊ ယသ၊ အကြင်မိစ္ဆာ
အယုရှိသောသူအား၊ သန္တိ၊ ရှိကုန်၏၊ သော၊ ထိုမိစ္ဆာအယုရှိသောသူသည်၊
အတ္တနိ၊ မိမိအယု၌၊ ယာအာနိသံသံ၊ အကြင်အယုဖြင့်မိစ္ဆာခွဲကဖြစ်သောသ
က္ကာရစသော အာနိသင်သံပရာယိကဖြစ်သော ဂတိဝိသေသစသော အာနိ
သင်ကို၊ ပသတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ တဗ္ဗ၊ ထိုအာနိသင်ကိုထည်း
ကောင်း၊ ကုဗ္ဗံ၊ ပြုပြင်အပ်သော အဖြစ်ဖြင့်ကုဗ္ဗဟုဆိုအပ်ထသော၊ ပဒိစ္စသ
န္တိ၊ အကြောင်းကို စွဲ၍ဖြစ်သော သမ္ပုတိသန္တိအဖြစ်ဖြင့် ပဒိစ္စသန္တိဟုဆို
အပ်ထသော၊ ဒိဋ္ဌိစ၊ မိစ္ဆာအယုကိုထည်းကောင်း၊ နိသိထော၊ ခြိသည်သာ
လျှင်၊ ဟောတိ၊ ဖြစ်၏၊ တံနိသိတော၊ ထိုမိစ္ဆာအယုကိုခြိသည်ဖြစ်၍၊ သက္ကာ
နံဝါ၊ သတ္တဝါကိုထော်ထည်း၊ ဥက္ကံသေယျ၊ ခြီးမြှောက်ရာ၏၊ ပရေဝါ၊ သူထ
ပါးတို့ကိုထည်း၊ အဘူတေဟိ၊ ထင်ရှားမရှိကုန်သော၊ ဂုဏဒေါသေဟိ၊
ကျေးဇူးအပြစ်တို့ဖြင့်၊ ဝေတ္တယျ၊ ရှုတ်ချရာ၏၊ ဧဝံနိသိထေန၊ ဤသို့ခြိသော
မိစ္ဆာအယုရှိသောသူသည်၊ ဒိဋ္ဌိနိဝေသာ၊ ဣဒံသပ္ပာတိနိဝေသာဟုဆိုအပ်
ကုန်သောမှားသောနှလုံးသွင်းခြင်းတို့ကို၊ သွာတိဝတ္တော၊ လွယ်သဖြင့်လွန်
အပ်ကုန်သည်၊ နဟိဟောန္တိ၊ မဖြစ်ကုန်၊ ကသ္မာ၊ အတယ် အကြောင်း
ကြောင့်ကား၊ ဝေဗ္ဗသျှ၊ မြှောက်ဆွဲနှစ်ပါးကုန်သော မိစ္ဆာဒိဋ္ဌိတရားတို့၌၊
သမုဂ္ဂဟိတံ၊ ထိုထိုသို့သော ကောင်းစွာခြီးမြှင့်အပ် နှလုံးသွင်းအပ်သော
အယုကို၊ နိစ္ဆေယျ၊ စိစစ်ဆုံးဖြတ်၍၊ ပဝတ္တတ္တာ၊ ဖြစ်ခြင်းကြောင့်၊ သွာတိ

ဝတ္ထာ၊ လွယ်သဖြင့်လွန်အပ်ကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ တသ္မာ၊ ထို
 ကြောင့်နရော၊ လူသည်၊ တေသုနိဝေသနေသု၊ ထိုထိုဒိဋ္ဌိနိဝေသတို့၌၊ ဓမ္မံ၊
 အဘိဓာန်၊ ဂေါဘိဓာန်၊ ကုတ္တု၊ ရသီထပဉ္စတပ စသော ထိုထိုသို့သောမိစ္ဆာ
 ဒိဋ္ဌိအကျင့်ကို၊ နိဒဿတိစ၊ ပြုလည်းပြု၏၊ အာဒိပတိစ၊ ယူလည်းယူ၏၊
 ဝေဒနဿ၊ အထုံးစုံသောမိစ္ဆာဒိဋ္ဌိကို ဖျက်ဆီးတတ်သော ပညာနှင့်ပြည့်
 စုံသောသူအား၊ ကုဟိဉ္စိထောကော၊ ဘဝံတရသောထောကန္တံ၊ ဘဝါဘဝေ
 သု၊ ထိုထိုသို့သောဘဝတို့၌၊ ပကပ္ပိတာ၊ ကြံအပ်သော၊ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်၊ နတ္ထိ၊
 မရှိ၊ မာယဉ္စ၊ အပြစ်ကိုဖုံးလွှမ်းခြင်း ထက္ခဏာရှိသော မာယာကိုလည်း
 ကောင်း၊ မာနဉ္စ၊ ငါဟူသောမာန်ကိုလည်းကောင်း၊ ပဟာယ၊ ပယ်၍၊ ဝေ
 ဒနာ၊ အထုံးစုံသောမိစ္ဆာဒိဋ္ဌိကိုဖျက်ဆီးတတ်သော၊ သောအရဟန္တာ၊ ထို
 ရဟန္တာပုဂ္ဂိုလ်သည်၊ ဒိဋ္ဌိဓမ္မေ၊ ဒိဋ္ဌိတို့၏တရား၌၊ ဧဝါယာနံ၊ ရ၊ ဝအစရှိကုန်
 သောအပြစ်တို့တွင်၊ ကေန၊ အဘယ်အပြစ်ဒေါသဖြင့်၊ ဝစ္ဆေယျ၊ လားရာအုံ
 နည်း၊ သောအရဟန္တာ၊ ထိုရဟန္တာပုဂ္ဂိုလ်သည်၊ အနုပယော၊ တဏှာဒိဋ္ဌိ
 ဥပယာနှစ်ပါးတို့တွင်တပါးပါးသောဥပယမျှမရှိ၊ ဟိ၊ သင့်စွ၊ ဥပယော၊ တဏှာ
 ဒိဋ္ဌိဥပယရှိသော်လည်း၊ ဓမ္မေသု၊ ထိုထိုသို့သောဓမ္မတို့၌၊ ဝါဒံ၊ တစ်မက်
 မော သောသူဟူ၍သော်လည်းကောင်း၊ အဗျက်ထွက်သော သူဟူ၍ သော်
 လည်းကောင်း၊ ခေါ်ဝေါ်အပ်သောအပြစ်သို့၊ ဥပေတိ၊ ရောက်၏၊ အနုပယံ၊
 တဏှာဒိဋ္ဌိကိုပယ်သဖြင့်ဥပယမရှိသောဒိဏာသဝကံ၊ ကေန၊ အဘယ်မည်
 သောရာဝဒေါသဖြင့်၊ ကထံ၊ အဘယ်သို့ရတ္တဟူ၍၊ ဒုဋ္ဌဟူ၍၊ ဝဒေယျ၊ ခရီးရာ
 အုံနည်း၊ ဟိ၊ သင့်စွ၊ တဿ၊ ထိုဒိဏာသဝအား၊ အတ္တံဝါ၊ အတ္တဒိဋ္ဌိသည်မူ
 လည်း၊ နတ္ထိ၊ မရှိ၊ နိရတ္တံဝါ၊ အတ္တမှကင်းသောဥစ္ဆေဒဒိဋ္ဌိသည်မူလည်း၊ နတ္ထိ၊
 မရှိ၊ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်၊ နတ္ထိ၊ မရှိသနည်း၊ ယသ္မာ၊
 အကြင်ကြောင့်၊ သောဒိဏာသဝေ၊ ထိုဒိဏာသဝသည်၊ ဣဝေ၊ ဤအတ္တ
 ဘောဉ္စပင်သျှင်၊ ဥာတာဝါထေန၊ အရဟတ္တမဂ်ဥာဏ်တည်းဟူသောထေဖြင့်၊
 သဗ္ဗံဒိဋ္ဌိံ၊ အထုံးစုံသောဒိဋ္ဌိကို၊ အဓေသိ၊ ထွင်ပြီး၊ ပဇဟိဝိနောဒေသိ၊ နဖျောက်
 ပြီ၊ ဣတိ၊ ဤသည်သျှင်၊ ဒုဋ္ဌဋ္ဌကသုတ္တံ၊ ဒုဋ္ဌဋ္ဌကသုတ်အပြီးတည်း၊

ဘိက္ခဝေ၊ ရဟန်းတို့၊ သုန္ဒံ၊ စင်ကြယ်သော၊ ဇရဝံ၊ မြတ်သော၊ အရောက်၊
 အနာမရှိသော၊ ရူပံ၊ ရူပါရုံကို၊ အပတံ၊ ငါသည်၊ ပဿာမိ၊ မြင်၏၊ ဣတိ၊ ဤသို့၊
 ဒိဋ္ဌိဂတိကော၊ ဒိဋ္ဌိဂတိသို့ထားသော၊ ဗာထော၊ သူရိက်သည်၊ အဘိဇာနာတိ၊
 ထိ၏၊ ဒိဋ္ဌေန၊ ထိုအမြင်ဖြင့်၊ နရဿ၊ သတ္တဝါ၏၊ သံသုဒ္ဓိ၊ စင်ခြင်းသည်၊ န
 ဟောတိ၊ မဖြစ်၊ ဧဝါဘိဇာနံ ဧဝံအဘိဇာနန္တော၊ ဤသို့ထိသောသူသည်၊ ထံ



ဒဿနံ၊ ထိုမြင်ခြင်းကို၊ ပရမန္တိ၊ မြတ်၏ဟူ၍၊ ဥက္ကာ၊ သိ၍၊ တထိံ၊ ဒဿနော၊
ထိုမြင်ခြင်း၌၊ သုဒ္ဓါနုပဿိ၊ စင်၏ဟုရှုထေ့ရှိသည်။ သမာနေော၊ ဖြစ်၍၊ တံ
ဒဿနံ၊ ထိုမြင်ခြင်းကို၊ ဥာဏံ၊ မဂ်ဥာဏ်ဟူ၍၊ ပဂ္ဂေတိ၊ ယုံ၏၊ ဘိက္ခဝေ၊ ရ
ဟန်းတို့၊ ဒိဋ္ဌေန၊ ထိုဗျူဟာကိုမြင်ခြင်းတည်းဟူသောအမြင်ဖြင့်၊ နရဿ၊ သတ္တ
ဝါ၏၊ သုဒ္ဓါ၊ စင်ခြင်းသည်၊ စေတောတိ၊ အကယ်၍ဖြစ်အံ့၊ ဥာဏေနဝါ၊ ထိုစင်
၏ဟူသောဥာဏ်ဖြင့်မူလည်း၊ သောနရော၊ ထိုသတ္တဝါသည်၊ ဒုက္ခံ၊ ဇာတိစ
သောဒုက္ခကို၊ စေပတောတိ၊ အကယ်၍စွန့်အံ့၊ ဧဝံသန္တေ၊ ဤသို့စွန့်သည်ရှိ
သော်၊ အညေန၊ အရိယမဂ်မှတစ်ပါးသော စင်ခြင်း၏ အကြောင်းမဟုတ်
သောမဂ်ဖြင့်၊ သောနရော၊ ထိုသတ္တဝါသည်၊ သုတ္တတိ၊ စင်၏၊ သောပဓိကော၊
ရာဂစသောဥပဓိဖြင့်ဥပဓိရှိသည်သာလျှင်၊ သမာနေော၊ ဖြစ်လျက်၊ သုတ္တတိ၊
စင်၏၊ ဣတိ၊ ဤသို့၊ အာပန္နော၊ ပျက်စီးခြင်းသို့ရောက်သည်၊ ဟောတိ၊ ဖြစ်၏၊
ဧဝံပိဓေ၊ ဤသို့သဘောရှိသောသူသည်ကား၊ နစသုတ္တတိ၊ မစင်၊ တသ္မာ၊
ထိုကြောင့်၊ ဟိနံ၊ ယုတ်သော၊ ဒိဋ္ဌိယေဝ၊ မိစ္ဆာဒိဋ္ဌိကိုသာလျှင်၊ တထာဝဒါနံ၊
ထိုထိုသောအခြင်းဖြင့်ပိုင်းခြား၍ဆိုခြင်းကို၊ ပါဝ၊ ဆို၏၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ ဗြာဟ္မဏော၊ အပဂြုအပ်ပြီးသော မကောင်းမှုရှိသော ရဟန္တာပုဂ္ဂိုလ်
သည်၊ အညတော၊ အရိယမဂ်မှတစ်ပါးသော မြင်အပ်သောရှု
ပါရုံ၌လည်းကောင်း၊ သုတေ၊ ကြားအပ်သောသဒ္ဓါရုံ၌လည်းကောင်း၊ သိ
လဝတေ၊ အပိုင်းအခြားကို မလွန်ခြင်းဟူသောဘိယဟန္တိဝတ စသော
အကျင့်၌လည်းကောင်း၊ ရတေ၊ ပထဝီစသော အပြားရှိသော တွေ့အပ်
သောအာရုံ၌လည်းကောင်း၊ ဥပ္ပန္နေန၊ ဖြစ်လတ်သော၊ မိစ္ဆာဥာဏေန၊ မိစ္ဆာ
ဥာဏ်ဖြင့်၊ သုဒ္ဓါ၊ စင်ခြင်းကို၊ နအာဟ၊ မဆို၊ ပုညေ၊ တေတုဗ္ဗကကုသိုလ်၌
လည်းကောင်း၊ ပါပေ၊ ယုတ်မာသော တရား၌လည်းကောင်း၊ အနုပလိ
တ္တော၊ မလိမ်းကျံသော၊ အက္ကပ္ပဟော၊ အတ္တဒိဋ္ဌိကိုစွန့်ပြီးသော၊ ဣဓ၊ ဤ
ထောက၌၊ နပကြိဗ္ဗမာနော၊ ပုညာတိသင်္ခါရအစရှိသည်တို့ကိုမပြုသော၊
ဗြာဟ္မဏော၊ အပဂြုအပ်ပြီးသောမကောင်းမှုရှိသောရဟန္တာပုဂ္ဂိုလ်သည်၊
အညတော၊ အရိယမဂ်မှတစ်ပါးသောအားဖြင့်၊ သုဒ္ဓါ၊ စင်ခြင်းကို၊ နအာဟ၊ မ
ဆို၊ တေဒိဋ္ဌိဂတိကာ၊ ထိုဒိဋ္ဌိဂတိတို့သည်၊ အညတော၊ အရိယမဂ်မှတစ်ပါး
သောအားဖြင့်၊ သုဒ္ဓါ၊ စင်ခြင်းကို၊ ဝဒမာနာပိ၊ ဆိုကုန်သော်လည်း၊ ပုရိဝံ
ရှေးဖြစ်သောဆရာအစရှိသည်ကို၊ ပဟာယ၊ ပထ်ကုန်၍၊ အပရံ၊ တစ်ပါး
သောဆရာစသည်ကို၊ သိထာယ၊ မြီသဖြင့်၊ ဧဝေနဝါ၊ တဏှာသို့အစဉ်လိုက်
ကုန်သည်ဖြစ်၍၊ သင်္ဂံ၊ ရာဂစသောအပြားရှိသောပြုခြင်းကို၊ နတရန္တိ၊ မ

လွန်နိုင်ကုန်၊ အထရန္တာ၊ မလွန်နိုင်ကုန်သော၊ ထေဒိဋ္ဌိဝတိကာ၊ ထိုသိက္ခာဒိ
ဋ္ဌိတို့သည်၊ တံတံဓမ္မံ၊ ထိုထိုသိက္ခာဒိဋ္ဌိဓမ္မကို၊ ဥဂ္ဂဟာယန္တိစ၊ ယူလည်းယူ
ကုန်၏၊ နိဿန္တန္တိစ၊ စွန့်သည်၊ စွန့်ကုန်၏၊ ကာပိ၊ မျှော်သည်၊ ပရုခံ၊ မိမိမျက်နှာ
ဝဋ္ဌိတည်သော၊ သာခံ၊ သစ်ခက်ကို၊ ပဟာယ၊ ယူ၍၊ နိဿန္တတိန္နုဝ၊ ထွတ်သ
ကဲ့သို့၊ နိဿန္တန္တိ၊ ထွတ်ကုန်၏၊ ယောစသော၊ အကြင်သူသည်၊ ဝဒတိ၊
ဝတသထောထောကောစသောထိုထိုသို့သောအခြင်းဖြင့်ဆိုတတ်၏၊ သည
သတ္တော၊ ကာမသညာစသည်၌ငြိသော၊ သောဇန္တု၊ ထိုသတ္တဝါသည်၊ ဝ
ထာနိ၊ ဟတ္ထိဝတအစရှိကုန်သောအကျင့်တို့ကို၊ သယံ၊ မိမိကိုယ်တိုင်၊ သမာ
ဒါယ၊ ဆောက်တည်၍၊ ဥဂ္ဂာဝဝံ၊ အဆင့်ဆင့်သောထိုထိုသို့သောဆရာသို့၊
ဝတ္ထတိ၊ ဆည်းကပ်၏၊ ဝိဒ္ဓါစ၊ မြတ်သောနိဗ္ဗာန်ကိုလည်းထိစသော၊ ဘူရိပ
ညော၊ မြေကြီးအထူးရှင်ဘူသော ပညာရှိသော၊ အရဟတ၊ အရဟန္တာသည်
ကာ၊ ဝေဒေဟိ၊ လေးပါးကုန်သော မဂ်ညာတ်ဟုဆိုကုန်သော၊ ဝေဒတိ၊ ဖြင့်၊
ဓမ္မံ၊ လေးပါးသောသစ္စာတရားကို၊ သမဗ္ဗ၊ သိပြီး၍၊ ဥဂ္ဂာဝဝံ၊ မြတ်မြတ်ယုတ်
ယုတ်သောတရသောဆရာမှတရသောဆရာသို့၊ နဝတ္ထတိ၊ မဆည်းကပ်၊
ဘူရိပညော၊ မြေကြီးအထူးရှင်ဘူသောပညာရှိသော၊ သောဝိတာသဝေ၊ ထို
ရဟန္တာသည်၊ ယံကိဋ္ဌိ၊ အလုံးစုံသော၊ ဒိဋ္ဌိဝ၊ မြင်အပ်သည်လည်းဖြစ်သော၊
သုတံဝါ၊ ကြားအပ်သည်လည်းဖြစ်သော၊ ရုတံဝါ၊ တွေ့အပ်သည်လည်းဖြစ်
သော၊ သဗ္ဗဓမ္မေသု၊ အလုံးစုံသောတရားတို့၌၊ ဝိသေနိဘူထော၊ မာဂ်စစ်သည်
ကိုမျက်ဆီး၍တည်ပြီးသောသူဖြစ်၍ဖြစ်၏၊ တမေဝဒသိ၊ ထိုသို့ဝင်၏ဟုမ
ပေါက်မပြန်အမြင်ရှိစသော၊ ဝိဝဇ္ဇံ၊ တဗျာအရိုးစသည်မှကင်းသဖြင့်ဟင်း
လင်းပွင့်သည်၊ ဟုတွာ၊ ဖြစ်၍၊ စရန္တု၊ သွားထသော၊ ဝိတာသဝံ၊ ရဟန္တာ
ကို၊ ဣမတ္ထိံ၊ ဤသောက၌၊ ကောန၊ အဘယ်မည်သော တဗျာကပ္ပဒိဋ္ဌိကပ္ပ
ဖြင့်၊ ကောဝိ၊ အရှိုသောသူသည်၊ ဝိကပ္ပယေယု၊ ကြံရာအံ့နည်း၊ ထေ၊ ထိုသို့
သဘောရှိကုန်သော ပုဂ္ဂိုလ်တို့သည်၊ သန္တေ၊ ဖြစ်ကုန်သည်ရှိသော်၊ နကပ္ပ
ယန္တိ၊ တဗျာကပ္ပဒိဋ္ဌိကပ္ပတို့တွင်တပါးပါးသော ကပ္ပဖြင့်လည်းမကြံကုန်၊
နပူရက္ခရောန္တိ၊ တဗျာပူရေက္ခာရဒိဋ္ဌိပူရေက္ခာရဖြင့် ရှေးရှုမပြုကုန်၊ အကိရိ
ယသဿတဒိဋ္ဌိ၊ အကိရိယသဿတဒိဋ္ဌိကို၊ အစ္စန္တသုန္တန္တိ၊ စင်စစ်စင်၏ဟု
၍၊ နဝဒန္တိ၊ မဆိုကုန်၊ ဝေဒိတံ၊ မိမိ၏ဝိတ်သန္တာန်၌မြှေးနှက်ဖွဲ့တတ်ထသော၊
အာဒါနဝန္တံ၊ ရုပ်အစရှိသည်တို့ကိုမြဲစွာယူတတ်သောလေးပါးသောဝန္တကို
ဝိသန္တ၊ အရိယမဂ်တည်းဟူသောစားဖြင့်ဖြတ်ပြီး၍၊ ကုဟိဋ္ဌိထောကေ၊ တရံ
ထရသော ထောက၌၊ အာသံ၊ ထောင့်တခြင်းကို၊ နက္ခဗန္တိ၊ မပြုကုန်၊ ဝေဒိ



သော၊ ဤသို့သတောရှိသော၊ သောတုရိပညော၊ ထိုပညာကြီးသောပုဂ္ဂိုလ်
 သည်၊ သမာတိဂေါ၊ လေးပါးကုန်သော ကိလေသာအပိုင်းအခြားတို့ကုန်လွန်
 ပြီးဖြစ်ဟူသော၊ အပဂ္ဂိအပ်ပြီးသော မကောင်းမှုရှိ၏၊ နုတ္တန္တု၊ ထိုသို့
 သောအခြားအထူးဖြင့် ဖြစ်ထသော၊ တထာ၊ ထိုပုဂ္ဂိုလ်အား၊ ဥတုဝါ၊ ပရ
 စိတ္တဝိဇနန ဥပဇာတိပုဗ္ဗေနိဝါ သာနုသတိ ဥပဇာတိဖြင့်ဖြစ်၍ သော်လည်း
 ကောင်း၊ ဒိသ္မာဝါ၊ ဝိသုတက္ခ၊ ဗိဗ္ဗတက္ခ၊ ဖြင့်ဖြစ်၍ သော်လည်းကောင်း၊ သမုဂ္ဂ
 ဟိတံ၊ တံဗျာဒိဋ္ဌိအားဖြင့် နှလုံးသွင်းအပ်သော၊ ကိဗ္ဗိ၊ တရံတရသညံ၊ နုတ္တိ၊
 မရှိ၊ တုရိပညော၊ မြေကြီးအထူးနှင့်တူသောပညာရှိသော၊ သော၊ ဖြောဟုတော၊
 ထိုမကောင်းမှုကိုအပဂ္ဂိပြီးသောသူသည်၊ နုရာရာဂဂီ၊ ကာရာဂဖြင့်ရာဂမ
 ရှိ၊ နုပိရာဂရက္ခော၊ ရူပရာဂအရူပရာဂဖြင့်ထပ်ခြင်းမရှိ၊ ဧဝံဝိဒဿ၊ ဤသို့သ
 တောရှိသော၊ တထာ၊ ထိုမြေကြီးအထူးနှင့်တူသော ပညာရှိသောရဟန္တာ
 အား၊ ဣဒံ၊ ဤသည်ကား၊ ဝရံ၊ မြတ်၏၊ ဣလောကေ၊ ဤလောက၌၊ ဥဂ္ဂဟိ
 တံ၊ မြီးဖြင့် ချီယူအပ်သော၊ ကိဗ္ဗိ၊ တရံတရသညံ၊ နုတ္တိ၊ မရှိ၊ သုဒ္ဓန္တကသုတ္တံ၊
 သုဒ္ဓန္တကသုတ်အပြီးတည်း။ ။

ထိက္ခဝေ၊ ရဟန်းတို့၊ ယောဇန္တု၊ အကြင်တိတ္ထိဖြစ်သော လူအပေါင်း
 သည်၊ ပရမန္တိ၊ အယူကားမြတ်၏ဟု၊ ဂဟေတွာ၊ ယူ၍၊ ဒိဋ္ဌိသု၊ မိမိမိတို့အ
 ယူ၍၊ ပရိဗ္ဗသေနေ၊ မြဲစွာနေသည်ဖြစ်၍၊ သောကေ၊ သောက၌၊ ယံ၊ အကြင်
 မိမိ၏ဆရာအစရှိသည်ကို၊ ဥတ္တရိ၊ အမြတ်ကို၊ ကုရုတေ၊ ပြု၏၊ တတော၊ ထို
 မိမိ၏ဆရာစသည်မှ၊ အညော၊ တပါးကုန်သော၊ သဗ္ဗံသဗ္ဗေ၊ အထုံးစုံသောသူ
 တို့ကို၊ ဟိနာတိ၊ ယုတ်ကုန်၏ဟူ၍၊ အာဟာ၊ ဆို၏၊ တသ္မာ၊ ထိုကြောင့်၊ သောဇ
 န္တု၊ ထိုတိတ္ထိဖြစ်သောလူအပေါင်းသည်၊ ဝိဝဒါနိ၊ ငြင်းခုံခြင်းတို့ကို၊ အဝိတိ
 ဝက္ခော၊ မလွန်နိုင်၊ ဧဝံ၊ ဤသို့၊ အဝိတိဝက္ခော၊ မလွန်သော၊ သောဒိဋ္ဌိဂတိ
 ကော၊ ထိုဒိဋ္ဌိအယူရှိသောသူသည်၊ ဒိဋ္ဌေဝါ၊ အမြင်၌ ထည်းကောင်း၊ သုတေ
 ဝါ၊ အကြား၌ထည်းကောင်း၊ သီလဗ္ဗတေဝါ၊ အထူးအကျင့်၌ထည်းကောင်း၊
 မုတေဝါ၊ အတွေ့၌ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတေသုဝတ္ထု၊ သု၊ ဤလေး
 ပါးသောဝတ္ထုတို့၌၊ ဥပ္ပန္န ဒိဋ္ဌိသင်္ခါတေ၊ ဖြစ်သော ဒိဋ္ဌိရှိသည်ဟု ဆိုအပ်သော၊
 အတ္တနံ၊ မိမိ၌၊ ယံအာနိသံသံ၊ အကြင်အာနိသင်ကို၊ ပဿတိ၊ မြင်၏၊ သောဒိ
 ဋ္ဌိဂတိကော၊ ထိုဒိဋ္ဌိအယူရှိသောသူသည်၊ တတ္ထ၊ ထိုဒိဋ္ဌိအယူ၌၊ တေဝေ၊ ထို
 အာနိသင်ကိုသာလျှင်၊ သမုဂ္ဂဟာယ၊ ဤအာနိသင်ကားမြတ်၏ဟုနှလုံးသွင်း
 ၍၊ အညံ၊ တပါးသော၊ သဗ္ဗံ၊ အထုံးစုံသောတပါးသော ဆရာစသည်ကို၊ နိဟိန
 တော၊ ယုတ်သောအားဖြင့်၊ ပဿတိ၊ ရှု၏၊ ဧဝံ၊ ဤသို့၊ ပဿတော၊ မြင်သော၊

တဿ၊ ထိုဒိဋ္ဌိအယူရှိသောသူ၏၊ ယံ၊ အကြင်ဆရာစသည်ကို၊ နိဿိတော၊
 မှီသည်ဖြစ်၍၊ တတော၊ ထိုမိမိဆရာစသည်မှ၊ အညံ၊ တပါးသော ဆရာ
 စသည်ကို၊ ဟိနံ၊ ယုတ်၏ဟူ၍၊ ယံပဿတိ၊ အကြင်ရှု၏၊ တံဝါဒိဒဿနံ၊ ထို
 ရှုခြင်းကိုလည်း၊ ဝန္တံ၊ အဖွဲ့ဟူ၍၊ ကုသလံ၊ လိမ္မာကုန်သော သူတို့သည်၊ ဝ
 ဒန္တိ၊ ဆိုကုန်၏၊ တသ္မာဟိ၊ ထိုကြောင့်လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ဒိဋ္ဌံဝါ၊ အ
 မြင်လည်းဖြစ်သော၊ သုတံဝါ၊ အကြားလည်း ဖြစ်သော၊ ရုတံဝါ၊ အတွေ
 လည်းဖြစ်သော၊ သိလဗ္ဗတံဝါ၊ အတွေ့လည်းဖြစ်သော၊ ကိဉ္စိ၊ တရံတခုကို၊
 နနိဿယေယျ၊ မရှိဘူး၊ ကေဝလံ၊ သက်သက်၊ ဒိဋ္ဌာဒိနိမေဝ၊ မြင်ခြင်းအ
 စရှိသည်ကိုသာလျှင်၊ နနိဿယေယျ၊ မရှိဘူး၊ န၊ မဟုတ်၊ အဝိစခေါ၊
 စင်စစ်သော်ကား၊ ဒိဋ္ဌိံဝါ၊ အဆင့်ဆင့်သော အယူကိုလည်း၊ ဝေဝကတ္ထိံ၊
 လောကန္တံ၊ နကပ္ပယေယျ၊ မကြံရာ၊ ကိဒိသံ၊ အဘယ်သို့ သဘောရှိသောအ
 ဆင့်ဆင့်သောအယူကို၊ နကပ္ပယေ၊ မကြံရာအံ့နည်း၊ ဥာဏေနဝါ၊ သမာ
 ပတ်စသောဥာဏ်ဖြင့်သော်လည်းကောင်း၊ နသိလဝတေဝါ၊ သိလအကျင့်
 စသည်ဖြင့်လည်းကောင်း၊ ယာဒိဋ္ဌိ၊ အကြင်အယူကို၊ ကမ္ဘိယထိ၊ ကြံအပ်၏၊
 တောဒိဋ္ဌိ၊ ဤသို့ သဘောရှိသောအယူကို၊ နကပ္ပယေယျ၊ မကြံရာ၊ ကေဝ
 လံ၊ သက်သက်၊ ဒိဋ္ဌိမေဝ၊ အယူကိုသာလျှင်၊ နကပ္ပယေယျ၊ မကြံရာသည်၊
 န၊ မဟုတ်၊ အဝိစခေါပန၊ စင်စစ်သော်ကား၊ မာနေနဝါ၊ မာန်ဖြင့်လည်း၊
 ဇာဘိအာဒိ၊ ဝတ္ထုဟိ၊ ဇာဘိစသော ဝတ္ထုတို့ဖြင့်၊ သမောတိ၊ တူ၏ဟူ၍၊
 အတ္တာနံ၊ မိမိကိုယ်ကို၊ အနုပနေယျ၊ မဆောင်ရာ၊ ဟိနေ၊ ယုတ်၏ဟူ၍၊
 နမညေထ၊ မအောက်မေ့ရာ၊ ဝိသေသိစာဝိ၊ ထူး၏ဟူ၍လည်း၊ နမညေ
 ထ၊ မအောက်မေ့ရာ၊ ဝေဝံ၊ ဤသို့၊ ဒိဋ္ဌိ၊ အယူကို၊ အကပ္ပေန္တော၊
 မကြံသည်ဖြစ်၍လည်းကောင်း၊ အမညမာနောစ၊ မဆေမဲ မြင်မပြုသည်
 ဖြစ်၍လည်းကောင်း၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ အတ္တံ၊ ရှေး၌ယူအပ်
 ပြီးသောအတ္တဒိဋ္ဌိကို၊ ပဟာယ၊ ပယ်၍၊ အနုပါဒိယာနော၊ တပါးကိုလည်း
 မစွဲလမ်းမူ၍၊ ဥာဏေဝိ၊ ဆိုအပ်ပြီးသော ဥာဏ်၌လည်း၊ နိဿယံ၊ မှီရာ
 ကို၊ နောကရာတိ၊ မပြု၊ ဝေဒိယတ္ထေသု၊ အထူးထူးသောဒိဋ္ဌိ၏ အစွမ်းအား
 ဖြင့်ပြားကုန်သောသတ္တဝါတို့၌၊ နဝဠုသာဓိ၊ သန္ဓေအစရှိသည်၏ အစွမ်းအား
 မထာသော သဘောရှိသည်ဖြစ်၍၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ကိဉ္စိဒိဋ္ဌိ၊
 ခြောက်ဆဲ့ နှစ်ပါးတို့တွင် တပါးပါးသောဒိဋ္ဌိသို့မျှ၊ နပစ္စေတိ၊ တဖန်မ
 ရောက်၊ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်အား၊ ဣမ၊ ဤလောက၏၊ ဥာ
 ယန္တေ၊ နှစ်ပါးသော ဆိုအပ်ခဲ့ပြီးသော ဖဿဝံသောအပြားရှိသော တရား

အပေါင်း၌၊ ဘဝါဘဝါယံ၊ အတန်တလဲလဲတဝအကျိုး၌၊ ပဏိမိ၊ တောင့်တ
 သောတဏှာသည်၊ နုတ္တိ၊ မရှိ၊ ယသသိတာသဝဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်
 အား၊ ဣဝေါ၊ မိမိအတ္တဘော၌လည်းကောင်း၊ ဟုရံဝါ၊ တပါးသောအတ္တ
 ဘော၌လည်းကောင်း၊ နိဝေသနာ၊ အမှားနှလုံးသွင်းခြင်းတို့သည်၊ ကေမိ၊ တ
 စုံထရတို့သည်၊ နသန္တိ၊ မရှိကုန်၊ ဓမ္မေသု၊ မိစ္ဆာဒိဗ္ဗိဓမ္မတို့၌၊ နိစ္ဆေယျ၊ ဣဒ
 မေဝ သစ္စံစသည်ဖြင့်ဆုံးဖြတ်၍၊ သရုပ္ပဟိတံ၊ အမြတ်ဟူ၍ ယူအပ်သော၊
 ကိဗ္ဗိ၊ တစုံတခုသည်၊ နုတ္တိ၊ မရှိ၊ တသ၊ သိတာသဝဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား၊
 ဣဝေသောကော၊ ဤလောက၌၊ ဒိဋ္ဌေဝါ၊ မြင်ခြင်း၌လည်းကောင်း၊ သုတေဝါ၊
 ကြားခြင်း၌လည်းကောင်း၊ ခုတေဝါ၊ တွေ့ခြင်း၌လည်းကောင်း၊ ပကပ္ပိတော၊
 အပြားအားဖြင့် ကြံအပ်ကုန်သော၊ သညာ၊ သညာကြောင့် ဖြစ်သောဒိဗ္ဗိတို့
 သည်၊ အနုပိ၊ အနည်းငယ်မျှတို့သည်၊ နုတ္တိ၊ မရှိကုန်၊ ပြာဟ္မထံ၊ အပပြုအပ်ပြီး
 သောမကောင်းမှုရှိသော၊ တံသိတာသဝံ၊ ထိုရဟန္တာပုဂ္ဂိုလ်ကို၊ ဒိဗ္ဗိမနာရိ
 ယာနံ၊ မိစ္ဆာအမြင်ဖြင့်ပြီးကုန်သောမိစ္ဆာဒိဗ္ဗိတရားတို့တွင်၊ ကေန၊ အဘယ်
 တရားဖြင့်၊ ဣဝေသောကော၊ ဤလောက၌၊ ဝိကပ္ပယေယျ၊ ကြံရာအံ့နည်း၊ နကပ္ပ
 ယန္တိ၊ တဏှာဒိဗ္ဗိအားဖြင့်မကြံအပ်ကုန်၊ နပုရေက္ခရောန္တိ၊ ငှေးမှမပြုကုန်၊
 ဓမ္မာပိ၊ ခြောက်ဆဲ့နှစ်ပါးကုန်သောမိစ္ဆာဒိဗ္ဗိတရားတို့ကိုလည်း၊ နပုရိန္ဒိတာ
 သေ၊ ဣဒမေဝသစ္စံဟုမဆုံးဖြတ်ကုန်၏၊ ပြာဟ္မထော၊ မကောင်းမှုကို အပပြု
 ပြီးသော၊ သိထဝထေန၊ သိလအစရှိသည်ဖြင့်၊ နနေယျော၊ မဆောင်အပ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ ပါရဂူထော၊ နိဗ္ဗာန်သို့ရောက်၏၊ နပစ္စေတိ၊ ထိုထိုသို့
 သောမဂ်ဖြင့် ပယ်အပ်ပြီးသောကိလေသာတို့ကိုတဖန်မလာမရောက်စေ၊
 တာဒိ၊ ငါးပါးကုန်သောအခြင်းအရာတို့ဖြင့် မတုန်မထွင်ပကတိ သဘောရှိ
 ၏၊ ဣတိ၊ ဤသည်ထွင်ပရမတ္ထကသုတ်အပြီးတည်း၊ ပရမတ္ထကသုတ္တံ၊
 ပရမတ္ထကသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊

မနုဿာနံ၊ လူတို့၏၊ ဣဒံဇီဝိတံ၊ ဤအသက်သည်၊ အပ္ပံဝတ၊ အလွန်နည်း
 စွာကား၊ ဝဿသတာ၊ အနှစ်တရာမှ၊ ဩရုတ္တိ၊ အတွင်းဖြစ်သော ရေကြည်
 စသောကာလ၌လည်း၊ ဝိယတိ၊ သေထုတ်၏၊ ယော၊ အကြင်သူသည်၊ နဝိယ
 တိ၊ အသက်ဟရာ၌လည်းကောင်း၊ အတွင်း၌လည်းမသေအံ့၊ အတိဂ္ဂ၊ တရာ
 ကိုလွန်၍၊ စေဇီဝထံ၊ အကယ်၍ အသက်ရှင်လှည့်ငြားအံ့၊ သောပိ၊ ထိုသူ
 သည်လည်း၊ အထခေါ၊ စင်စစ်သဖြင့်၊ ဇရသာပိ၊ အိုသဖြင့်လည်း၊ ဝိယတိ၊
 သေထုတ်၏၊ ဇနာ၊ သတ္တဝါတို့သည်၊ မမာပိတေ၊ မြတ်နိုးအပ်သော
 ဝတ္ထုကြောင့်၊ သောစန္တိ၊ ပိုးရိမ်းကုန်၏၊ ဟိ၊ သင့်စွာ၊ နိဂ္ဂာ၊ မြဲကုန်သော၊ ပရိဂ္ဂ

ဟာ၊ သိမ်းသည်းအပ်ကုန်သော ဝတ္ထုတို့သည်၊ နသန္တိ၊ မရှိကုန်၊ ပရိဂ္ဂဟာ၊
 သိမ်းသည်းအပ်ကုန်သော ဝတ္ထုတို့သည်၊ အနိစ္စ၊ အမြဲမရှိကုန်သည်ဖြစ်၍၊
 နသန္တိ၊ ထင်ရှားမရှိကုန်ဟူ၍၊ ဣဒံ၊ ဤသို့ဖြစ်ခြင်းသည်၊ ဝိနာတာဝေန္တမေ
 ဝ၊ ထင်ရှားရှိသော ဝတ္ထု၏ ကွေကွင်းသော အဖြစ်ပျက်တည်း၊ ဣတိ၊ ဤသို့၊
 ဒိဋ္ဌာ၊ မြင်၍၊ အာဝါရံ၊ ဝတ္ထုကားမတည်းဟူသော အိမ်ကို၊ န အာဝသေ၊
 မနေရာ၊ ယံ၊ အကြင်သိညာဏက အဓိညာဏက ဖြစ်သော ဝတ္ထုကို၊ မ
 ဟံ၊ အကျွန်ုပ်၏၊ ဝတ္ထုန္တိ၊ ဝတ္ထုဟူ၍၊ ပုရိသော၊ ယောကျ်ားသည်၊ မညတိ၊
 အောက်မေ့၏၊ တံ၊ ထိုဝတ္ထုသည်၊ တဿပုရိသဿ၊ ထိုယောကျ်ား၏၊ မရ
 နေဟိ၊ သေသဖြင့်လည်း၊ ပဟိသတိ၊ ပျောက်ပျက်၏၊ ဧတံပိ၊ ဤသို့ပျက်စီး
 ခြင်းသဘောကိုလည်း၊ ဝိဒိတွာ၊ သိ၍၊ ပဏှိတော၊ ပညာရှိသည်၊ မာမကော၊
 ထုရား အစရှိကုန်သော ဝတ္ထုကိုသာ မြတ်နိုးသည်ဖြစ်၍၊ ပမတ္တာယံ၊ မြတ်
 သောကုသိုလ်ဓမ္မတို့၌ မေ့လျော့ခြင်းငှါ၊ နနမေထ၊ မညွတ်ရာ၊ သုပိနေ
 နပိ၊ အိမ်မက်ဖြင့်လည်း၊ သင်္ဂတံ၊ အတူတကွပေါင်းမိသော သူကို၊ ပဗ္ဗိဗုဒ္ဓေါ၊
 နိုးသည်ရှိသော်၊ ပုရိသော၊ ယောကျ်ားသည်၊ နပဿတိယထာ၊ မမြင်သကဲ့
 သို့၊ ဧတံပိ၊ ဤအတူလည်း၊ ဝိယာယိတံ၊ ချစ်မြတ်နိုးသည်ကို ပြုအပ်ပြီးထ
 သော၊ ပေတံကာလကံတံ၊ သေလေပြီးသော၊ ဇနံ၊ အမိအဘသားမြေးအစရှိ
 သည်ကို၊ နပဿတိ၊ မမြင်၊ ယေသံ၊ အကြင်သူတို့၏၊ ဣဒံနာမံ၊ ဤဗုဒ္ဓ
 ရက္ခိတဓမ္မရက္ခိတ တိဿဒတ္တစသော အမည်ကို၊ ပရုတ္တတိ၊ အပြားအား
 ဖြင့်ဆိုအပ်၏၊ ဒိဋ္ဌာပိ၊ မြင်အပ်ဘူးသည် လည်းဖြစ်ကုန်ထသော၊ သုတာပိ၊
 ကြားအပ် ဘူးသည်လည်း ဖြစ်ကုန်ထသော၊ တေဇနာ၊ ထိုသူတို့သည်၊
 ကာလကံတေန၊ သေသဖြင့်၊ နသန္တိ၊ မရှိကုန်၊ တေဿဇန္တုနော၊ ဤသေ
 သောသူ၏၊ နာမမေဝ၊ ဗုဒ္ဓရက္ခိတစသော အမည်မျှသည်သာပျက်၊ အက္ခေ
 ယျံ၊ ဗုဒ္ဓရက္ခိတစသည်ဖြင့် ကြားအံ့ဟု၊ အဝသိသတိ၊ ကြွင်း၏၊ မမာ
 ယိတေ၊ မြတ်နိုးအပ်သော ဝတ္ထု၌၊ ဝိဒ္ဓါ၊ မက်မောကုန်သော သတ္တဝါတို့
 သည်၊ သောကပရိဒေဝမဇ္ဈရံ၊ စိုးရိမ်ခြင်းငိုကြွေးခြင်း ဝန်တိုခြင်းကို၊
 နဗဟန္တိ၊ မစွန့်ကုန်၊ တာသ္မာ၊ ထိုသို့ သောကစသော အဖြစ်ကိုမစွန့်သော
 ကြောင့်၊ ရနယော၊ ဝိကာသဝရနိတို့သည်၊ ပရိဂ္ဂဟံ၊ သောကအစရှိသည်
 တို့၏ အကြောင်းဖြစ်သော သိညာဏက အဓိညာဏက ဖြစ်သော ဝတ္ထု
 ကို၊ ယိတွာ၊ စွန့်ကုန်၍၊ ဝေမဒသိနော၊ ဘေးကင်းသော နိဗ္ဗာန်ကိုရှေ့ရှုထေ
 ရှိကုန်သည်ဖြစ်၍၊ အစရိပဏိ သု၊ ကျင့်ကုန်ပြီ၊ ပဗ္ဗိတိနစရဿ၊ ထိုထိုသို့
 သောရူပါရုံစသော မသင့်တင့်သော ဆန်ကျင်သော အာရုံမှ ထွန်းသေးရှေ့



သော ဝိဘိကိဋ္ဌိ၍ အာရုံထံသော၊ ဝိဝိတ္တမာနသံ၊ ဆိတ်ငြိမ်သောစိတ်သို့၊
 တာဇမာနဿ၊ ဆည်းကပ်သော၊ ဘိက္ခုနော၊ ကဏ္ဍာထာပုထုဇဉ်သေက္ခဖြစ်
 သောရဟန်း၏၊ တံ၊ ထိုထိုသို့သောဝိသဘာဝအာရုံမှတွန့်သောစိတ်ကိုဋ္ဌိ၍
 ဆိတ်ငြိမ်သောကမ္မဋ္ဌာန်းအာရုံစိတ်ကို ထားသောအကျင့်ကို၊ သာမဂ္ဂိယံ၊
 ညီညွတ်သော အကျင့်ဟူ၍၊ သန္တော၊ ဘုရားအစရှိ ကုန်သော သူတော်
 ကောင်းတို့သည်၊ အာဟု၊ ဖြစ်ကုန်ပြီ၊ ။ ယော၊ အကြင်သူသည်၊ ဇေံပဓိ
 ပဇ္ဇော၊ ဤသို့ကျင့်သည်ဖြစ်၍၊ တဝနေ၊ ထိုထိုသို့သောဘဝ၌၊ အတ္တာနံ၊ မိမိ
 ကိုယ်ကို၊ နပဿယေ၊ မမြင်စေရာ၊ တဿ၊ ထိုသူ၏၊ တံ၊ ထိုဘဝ၌မမြင်စေ
 သောအကျင့်ကို၊ သာမဂ္ဂိယံ၊ လျောက်ပတ်သောအကျင့်ဟူ၍၊ အာဟု၊ ဖြစ်
 ကုန်ပြီ၊ ။ မုနိ၊ ဘိက္ခုသဝရနိသည်၊ သဗ္ဗတ္ထ၊ အထုံးရံသောအာယတနတ
 ဆဲ့နှစ်ပါး၌၊ အနိဿိတော၊ တဏှာဒိဋ္ဌိအားဖြင့်မငြိ၊ ပိယံ၊ တဏှာဖြင့်ချစ်ခြင်း
 ကို၊ နကြိဗ္ဗတိ၊ မပြု၊ အပ္ပိ သံ၊ ဒေါသဖြင့်မနှစ်သက်သည်ကိုထည်း၊ နောဝိကြိဗ္ဗ
 တိ၊ မပြု၊ တသ္မိံ၊ ထိုဝတ္ထု၌၊ ပရိဒေဝမတ္တရံ၊ ဝိကြွေးခြင်းဝန်တို့ခြင်းကို၊ နကြိ
 ဗ္ဗတိ၊ မပြု၊ ပဇ္ဇော၊ ကြာရွက်၌၊ ဝါရိ၊ ရေသည်၊ နလိမ္မတိယထာ၊ မလိမ်းမကပ်
 သကဲ့သို့၊ တသ္မိံ၊ ထိုဝတ္ထု၌၊ နလိမ္မတိ၊ မလိမ်းကပ်၊ ။ ပေါက္ခဏေ၊ ကြာရွက်
 ၌၊ ဥဒကဗိန္နုပိ၊ ရေပေါက်သည်လည်း၊ ပရမေ၊ ပရမာရွက်၌၊ ဝါရိပိ၊ ရေသည်
 ထည်း၊ နလိမ္မတိယထာ၊ မလိမ်းကျသကဲ့သို့၊ ဇေံ၊ ဤအတူ၊ အသေက္ခရနိ၊
 အသေက္ခရနိသည်၊ ယဒိဒံဒိဋ္ဌံ၊ အကြင်မြင်အပ်သော အာရုံသည် ထည်း
 ကောင်း၊ ယဒိဒံသုတံ၊ အကြင်ကြားအပ်သော အာရုံသည်လည်းကောင်း၊
 အတ္ထိ၊ ရှိ၏၊ ဇေတ္ထ၊ ဤဒိဋ္ဌသုတတို့၌ ထည်းကောင်း၊ ရတေသုဝါ၊ တေ့အပ်
 ရောက်အပ်ကုန်သောအာရုံတို့၌လည်းကောင်း၊ နောလိပမ္မတိ၊ မငြိကပ်၊ ။
 ဝောနော၊ ခါထုတ်အပ်ပြီးသောက်လေသာရှိသောအသေက္ခရနိသည်၊ ယဒိ
 ဒံဒိဋ္ဌံ၊ အကြင်မြင်အပ်သောအာရုံ သည်လည်းကောင်း၊ ယဒိဒံသုတံ၊ အကြင်
 ကြားအပ်သောအာရုံသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ တေနဝတ္ထုနာ၊ ထိုဒိဋ္ဌ
 သုဘဝတ္ထုဖြင့်၊ နမညတိ၊ မအောက်မှေ၊ ရတေသုဝါ၊ တေ့၍ မျောက်၍သိ
 အပ်ကုန်သော၊ ဓမ္မတို့၌လည်း၊ နမညတိ၊ မအောက်မှေ၊ အညေန၊ အရဟတ္တ
 မဂ်မှတပါးသောအကျင့်ဖြင့်လည်း၊ ဝိသုဒ္ဓိ၊ စင်ခြင်းကို၊ နန္တုတ္တိ၊ အလိုမရှိ၊
 တိ၊ သင့်စွာသောရနိ၊ ထိုအသေက္ခရနိသည်၊ နရဇ္ဇတိ၊ ပုထုဇဉ်ရိုက်ကဲ့သို့မ
 တပ်မပြု၊ နောဝိရဇ္ဇတိ၊ ကဏ္ဍာထာပုထုဇဉ်သေက္ခတို့ကဲ့သို့တပ်ခြင်းကင်း
 ဆဲသည်မဟုတ်၊ ဣတိ၊ ဤသည်မျှင်စရာသုတ်အပြီးတည်း။ ။ ဇရာသုတ္တံ၊
 ဇရာသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

မာရိယ၊ ဆင်းရဲကင်းသောဘုရားရှင်၊ မေထုနံ၊ မေထုနံအကျင့်ကို၊ အ
 နုယုတ္တဿ၊ ယဉ်သောသူ၏၊ ဝိစာတံ၊ ပင်းပန်းပျက်စီးခြင်းဆင်းရဲခြင်းကို၊
 ဗြူဟိ၊ ဟောတော်မူပါစေ၊ တဝ၊ အရှင်ဘုရား၏၊ သာသနံ၊ အဆုံးအမကို၊
 သုတ္တာန၊ နာ၍၊ ဝိဝေကေ၊ နှစ်ပါးသောဝိဝေကန္တံ၊ သိက္ခိဿာမသေ၊ ကျင့်ပါ
 ကုန်အံ့၊ ဣတိ၊ ဤသို့၊ ဣစ္ဆိန္နန္တော၊ အသိရှိသော၊ မေတ္တေယျ၊ မေတ္တယျ
 အနွယ်၌ဖြစ်သော၊ အာဟာသွာတိသော၊ အရှင်၏သာသနာသည်၊ တဂဝန္တံ၊ မြတ်
 စွာဘုရားကို၊ အဝေါစ၊ နားထောင်လျှောက်၏၊ မေတ္တေယျ၊ မေတ္တေယျ၊ မေထု
 နံ၊ မေထုနံအကျင့်ကို၊ အနုယုတ္တဿ၊ လုံ့လပြုသောသူအား၊ သာသနံဝါပိ၊ ပ
 ရိယတ္တိပဋိပတ္တိ အားဖြင့် နှစ်ပါးသော သာသနာသည်လည်း၊ ရသတေ၊
 ပျောက်၏၊ ဝိစ္စာစ၊ ချွတ်ယွင်းသောအကျင့်ကိုလည်း၊ ပရိပဇ္ဇတိ၊ ကျင့်၏၊
 တသ္မိံ၊ ထိုပုဂ္ဂိုလ်၌၊ ဧကံ၊ ဧကံ၊ ဝိစ္စာပရိပဇ္ဇာတိ၊ အနုရိသံ၊ အရိယာမဟုတ်
 ကုန်သောသူတို့၏အကျင့်တည်း၊ ဣတိ၊ ဤသို့၊ တဂဝန္တံ၊ မြတ်စွာဘုရားသည်၊
 အာဟ၊ ဟောတော်မူ၏၊ မေတ္တေယျ၊ မေတ္တေယျ၊ ထော၊ အကြွေသော်၊ ပု
 ဗ္ဗေ၊ ငှေးဘဝ၌၊ ဧကေ၊ အတော်မရှိတယောက်လည်း၊ စရိတ္တာန၊ ကျင့်၍
 ပုန၊ တအနံ၊ မေထုနံ၊ မေထုနံအကျင့်ကို၊ နိသေဝတိ၊ ငြိမ်း၏၊ တံပုဂ္ဂလံ၊ ထို
 ပုဂ္ဂိုလ်ကို၊ ထောကေ၊ လောက၌၊ သန္တံ၊ မငြိမ်သက်တုန်ထွင်သော၊ ယာနံဝ၊
 ဆင်ယာဉ်မြင်းယာဉ်စသောယာဉ်ကဲ့သို့၊ ဟိနံ၊ ယုတ်သော၊ ပုထုဇ္ဇနံ၊ ပုထု
 ဇဉ်ဟူ၍၊ အာဟ၊ ဆိုကုန်ပြီ၊ မေတ္တေယျ၊ မေတ္တေယျ၊ ဟောယသောစ၊
 အကြင်သာသာက္ကာရသည်လည်းကောင်း၊ ယာကိတ္တိစ၊ အကြင်ကျော်
 စောဗြီးမွမ်းခြင်းသည်လည်းကောင်း၊ ပုဗ္ဗေ၊ ငှေးရဟန်းအဖြစ်၌၊ ဘဝတိ၊
 ဖြစ်၏၊ သောယသောစ၊ ထိုသာသာက္ကာရသည်လည်းကောင်း၊ သာကိ
 တ္တိက၊ ထိုကျော်စောဗြီးမွမ်းခြင်းသည်လည်းကောင်း၊ တဿ၊ ထိုလူထွက်
 သောသူအား၊ ဟာယတေဝါပိ၊ ယုတ်သည်လျှင်ကတည်း၊ ဧတန္တိ၊ ဤသို့ဂုဏ်
 ကျေးဇူးတို့၏ယုတ်ခြင်းတည်းဟူသောအဖြစ်ကိုလည်း၊ ဒိသ္မာ၊ မြင်၍၊ မေ
 ထုနံ၊ မေထုနံအကျင့်ကို၊ ဝိပ္ပဟာတဝေ၊ ပယ်စွန့်ခြင်းငှါ၊ သိက္ခေယ၊ ကျင့်
 ရာ၏၊ ယော၊ အကြင်သူသည်၊ မေထုနံ၊ မေထုနံအကျင့်ကို၊ နုဟာတိ၊
 မစွန့်၊ သော၊ ထိုသူသည်၊ သက္ကံ၊ ပွယ်၊ ကာမဝိတက်အစရှိသည်တို့သည်၊
 ပရေထော၊ နှိပ်စက် အပ်သည်ဖြစ်၍၊ ကပဏောပိယ၊ အထီးကျန်သော
 သောကျားကဲ့သို့၊ ဗျာယတိ၊ နှလုံးပူလောင်၏၊ တတာပိဝေ၊ ထိုသို့သတော
 ရှိသောသူသည်၊ ပရေသံ၊ တပါးသောဥပဇ္ဈာယ် စသည်တို့၏၊ နိဗ္ဗေသံ၊
 ကဲ့ရဲ့သောအသံကို၊ သုတ္တာ၊ ကြား၍၊ မက္ခံ၊ မျက်နှာမသာသည်၊ ဟောတိ၊



ဖြစ်၏။ အထာထိမှတစ်ပါး၊ ပရဝါဒေဟိ၊ တပါးသောဝါဒရှိကုန်သောသူတို့သည်၊ စောဒိတော၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ သုတ္တံနိ၊ ခေးနှင့်တူကုန်သောကာယဒုက္ခရှိက်စသည်တို့ကို၊ ကုဗ္ဗတေ၊ ပြု၏။ ယဒိဒံ မောသေဇ္ဇံ၊ အအကြင်ရသောဝါဒဟူသောအဖြစ်သို့၊ ပဝါဟတိ၊ သက်ဝင်၏။ သေဇ္ဇော၊ ဤရသောဝါဒသို့သက်ဝင်ခြင်းသည်၊ အသမာထိသုဇ္ဈိ၊ ခေါ်စင်စစ်၊ မဟာဂေဓော၊ ကြီးစွာသောအဖွဲ့သည်၊ ဟောတိ၊ ဖြစ်၏။ ကောဗ္ဗရိယံ၊ ကာမဟူသောအဖော်မရှိတယောက်ထည်းကျင့်အပ်သောရဟန်းအကျင့်ကို၊ အဓိဗ္ဗိတော၊ ဆော်တည်သည်ဖြစ်၍၊ ပဏ္ဍိတောတိ၊ ပညာရှိဟူ၍၊ သမညာတော၊ သရတ်အပ်ပြီးသောသူဖြစ်လျက်၊ အထပစ္ဆာ၊ ထိုနောက်မှ၊ မေထုနေ၊ မေထုန်အကျင့်၌၊ ယုတ္တော၊ ဟုတ်သည်ဖြစ်၍၊ မန္ဓောဝ၊ တွေဝေရိုက်မဲသောသူကဲ့သို့၊ ပရိကိသိဿတိ၊ ညစ်ညူးလတ္တံ့၊ ဣဗ္ဗာ၊ ဤသဘော၌၊ ဝုဗ္ဗာပရော၊ ရှေးရဟန်းအဖြစ်မှနောက်လူထွက်သောအဖြစ်၌၊ ဇေတံအာဒိနဝံ၊ ဤသို့သောအဖြစ်ကို၊ မုနိ၊ မြတ်စွာဘုရားသည်၊ ဥတွာ၊ သိ၍၊ ကောဗ္ဗရိယံ၊ တယောက်တည်းသာအိပ်ရနေရတထပ်တည်းသာစားရသောရဟန်းအကျင့်ကို၊ ဓဇ္ဇံ၊ မြို့ပွား၊ ကယိရာထ၊ ပြုကုန်ရာ၏။ မေထုန်၊ မေထုန်အကျင့်ကို၊ နနိသေဝေထ၊ မမှီဝဲကုန်ရာ၊ ဝိဝေကညေဝ၊ ဆိတ်ငြိမ်သော အကျင့်ကိုသာသျှင်၊ သိက္ခေထ၊ ကျင့်ကုန်ရာ၏။ ဇေတံ၊ ဤဝိဝေကအကျင့်သည်၊ အရိယာနံ၊ ဘုရားအစရှိကုန်သောအရိယာတို့၏၊ ဥတ္တမံ၊ မြတ်သောအကျင့်တည်း၊ တေန၊ ထိုဝိဝေကအကျင့်ဖြင့်၊ သေဋ္ဌော၊ ငါမြတ်၏ဟူ၍၊ နမညထ၊ မိမိကိုယ်ကိုမအောက်မေ့မမှတ်ရာ၊ သော၊ ထိုဝိဝေကကိုပွားစေသောသူသည်၊ ဝေ၊ စင်စစ်၊ နိဗ္ဗာနသန္တိ၊ ကော၊ နိဗ္ဗာန်၏အနီး၌၊ ဌိတော၊ တည်သည်၊ ဟောတိ၊ ဖြစ်၏။ ကာမေသု၊ ဝတ္ထုကာမတို့၌၊ ပဇာ၊ သတ္တဝါတို့သည်၊ ဂမိတာ၊ ငြိတွယ်ကုန်၏၊ ရိက္ခာဿ၊ ကာယဒုက္ခရှိက်စသည်တို့မှကင်းပြီးထသော၊ ကာမေသု၊ ကာမဝတ္ထုတို့၌၊ အနပေက္ခိနော၊ ဝဲ့ခြင်းကင်းသည်ဖြစ်၍၊ စရတော၊ ကျင့်သော၊ ဩဃာဘိက္ခုဿ၊ လေးပါးသောဩဃာကို ကူးမြောက်ပြီးထသော၊ မုနိနော၊ ဝိတာသဝမုနိအား၊ တေကာမာ၊ ထိုဝတ္ထုကာမတို့ကို၊ ပဟိယန္တိ၊ ပယ်အပ်ကုန်၏။ တိဿမေတ္တေယျသုတ္တံ၊ တိဿမေတ္တေယျသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

ဣမေဒိဗ္ဗိဂတိကာ၊ ဤဒိဗ္ဗိအယူရှိကုန်သောသူတို့သည်၊ အတ္တနော၊ မိမိ၏၊ ဒိဗ္ဗိ၊ ဒိဗ္ဗိအယူကို၊ သဒ္ဓါယ၊ ယုံကြည်၍၊ ဣဝေဝ၊ ငါ၏အယူ၌သာထွင်၊ သုဒ္ဓိ၊ ဣတံ၊ ဝင်၏ဟူ၍၊ ဝါဒယန္တိ၊ ဆိုတတ်ကုန်၏။ အညေသု၊ တပါးကုန်သော၊

ဝေပဿ၊ အယုတိန္ဒြိယ၊ ဝိသုဒ္ဓိ၊ စင်ခြင်းကို၊ နအာဟာ၊ မဆိုကုန်၊ ယံ၊ အကြင်ဆရာ
 အစရှိသည်ကို၊ နသဝိဘာ၊ ဖြစ်ကုန်၏။ တက္ခေဝ၊ ထိုဆရာအစရှိသည်၌ သာ
 ယျင်၊ သုသံဝဒါနာ၊ ဤအယုကားတင့်တယ်၏ဟုဆိုကုန်သည် ဖြစ်ကုန်၍၊
 ဝုဇ္ဇ၊ များစွာကုန်သော ရဟန်းပုဂ္ဂိုလ်တို့သည်၊ ပစ္စေကသစ္စေသု၊ သဿ
 ဘောထောကောစသောအသီးအသီးသော ဗိဇ္ဇိသစ္စာတို့၌၊ နိဝိဋ္ဌာ၊ နှလုံးသွင်း
 ကုန်၏။ တော၊ ထိုသူတို့သည်၊ ဝါဒကာမာ၊ အယုစကားဆိုခြင်းကိုအလို
 ရှိကုန်၍၊ ပရိသံ၊ ပရိသတ်သို့၊ ဝိဂဟာ၊ ဝင်ကုန်၍၊ ဝိထုအညမညံ၊ အချင်းချင်း၊
 ဗာလံ၊ ဤသူရိက်ဟူ၍၊ ဒဟန္တိ၊ ထားကုန်၏။ တော၊ ထိုသူတို့သည်၊ အညသိ
 တာ၊ ထပါးသော ဆရာစသည်ကိုဖြစ်ကုန်၏။ ကထောန္တံ၊ ငြင်းခုံသော စကား
 ကို၊ ဝေဒန္တိ၊ ဆိုကုန်၏။ ပသံသကာမာ၊ ခြီးမွမ်းခြင်းကို အလိုရှိကုန်သည်ဖြစ်
 ကုန်၏။ ကုသလာဝဒါနာ၊ ငါတို့ကားလိမ္မာသော အယုစကားရှိကုန်၏ဟုဆို
 ကတ်ကုန်၏။ ဝေဝံသညိနော၊ ဤသို့အမှတ်ရှိကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်
 ၍၊ ဝေဒန္တိ၊ ဆိုကုန်၏။ ကထာယ၊ ဝါဒနှင့်စပ်သောစကား၌၊ ယုတ္တော၊ လုံ့လပြု
 ၍၊ ပရိသာယ၊ ပရိသတ်၏။ မဇ္ဈော၊ အလယ်၌၊ ပသံသံ၊ မိမိအား ခြီးမွမ်းခြင်း
 ကို၊ အန္တိ၊ အန္တိန္ဒြိယ၊ အလိုရှိသည်ဖြစ်၍၊ ဝိနိဗ္ဗာတိ၊ သို့လောသို့လောဟုယုံ
 မှားခြင်းကိုပျောက်ပြီးသည်၊ ဟောတိ၊ ဖြစ်၏။ ဝါဒော၊ မိမိ၏အယုကို၊ အပါဟ
 တာသ္မိံ၊ ပန၊ ပထ်သည်ရှိသော်ကား၊ မက်၊ မျက်နှာမသာသည်၊ ဟောတိ၊ ဖြစ်၏။
 ဝေဝံ၊ ဤသို့၊ အပါဟတာသ္မိံ၊ ပါလ်သော၊ ဝါဒော၊ မိမိ၏အယု၌၊ ဥပ္ပန္နာယ၊ ဖြစ်
 သော၊ နိန္ဒာယ၊ ကဲ့ရဲ့ခြင်းဖြင့်၊ သော၊ ထိုသူသည်၊ ကုပ္ပတိ၊ အမျက်ထွက်၏။
 ရန္တံ၊ သူဘပါး၏အခွင့်ကို၊ ဝေဝိ၊ ရှာ၏။ အသာ၊ ထိုသူ၏။ ယံဝါဒံ၊ အကြင်အ
 ယုနှင့်စပ်သောစကားကို၊ အပါဟတံ၊ သဒ္ဓါအနက်မှကင်းသည်ဖြစ်၍၊ ပရိ
 ဟိနံ၊ ယုတ်၏ဟူ၍၊ ပဗ္ဗဝိဓံသကာသေ၊ ပြဿနာကို ငုံ့စမ်းကုန်သောသူတို့
 သည်၊ အာဟုဝေဒန္တိ၊ ဆိုတော်မူကြကုန်၏။ တတော၊ ထိုယုတ်သောအယုစ
 ကားကြောင့်၊ သောဟိနဝါဒော၊ ထိုယုတ်သောအယုစကားရှိသောသူသည်၊
 ပရိဒေဝတိ၊ ငိုလည်းငိုမြည်တမ်း၏။ သောစတိ၊ ထိုသူအောင်လေစွတကား
 ဟုစိုးလည်းစိုးရိမ်တတ်၏။ သော၊ ထိုသူသည်၊ ဝံ၊ ငါ့ကို၊ ဝါဒေန၊ အယုဖြင့်၊
 ဥပ္ပတ္တဝါ၊ ထွန်နှိုင်းကေ၏။ အုတိ၊ ဤသို့၊ အနုတ္တုနာတိ၊ ထွန်စွာမြည်တမ်း၏။ ဧတေ
 ဝိဝါဒါ၊ ဤငြင်းခုံခြင်းတို့သည်၊ သမကောသု၊ ဗာဟိရဖြစ်သော ပရိမိုဇရဟန်း
 တို့၌၊ ဇာတာ၊ ဖြစ်ကုန်၏။ ဧတေသု၊ ဤဝါဒတို့၌၊ ဥပ္ပါဒိနိဗ္ဗာတိ၊ အောင်ခြင်း
 ရှုံးခြင်းအစရှိသည်၏အစွမ်းအားဖြင့်ပိတ်၏ပွင့်ခြင်းမပွင့်ခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏။ ဧတေ၊ ဤအဖြစ်ကိုလည်း၊ ဝိသ္ဗာ၊ မြင်၍၊ ကထောန္တံ၊ ငြင်းခုံခြင်း

ကိုဝိရမေ၊ ကြဉ်ရာ၏၊ ဟိ၊ သင်္ဃု၊ ဝေဠု၊ ဤဝါဒတို့၌၊ ပသံသယာဘာ၊ ဖြီးမွမ်း
 ခြင်းကိုရသည်မှ၊ အညော၊ တပါးသော၊ အတ္ထော၊ ဒိဋ္ဌဓန္တိကသမ္ပရာယိကအ
 ကျိုးသည်၊ နအတ္ထိ၊ မဂ္ဂိ၊ ယသ္မာ၊ အကြင်ကြောင့်၊ အညော၊ တပါးသော၊
 အတ္ထော၊ ဒိဋ္ဌဓန္တိကသမ္ပရာယိက အကျိုးသည်၊ နအတ္ထိ၊ မဂ္ဂိ၊ တသ္မာ၊ ထို
 ကြောင့်၊ ပရမံထာဘံ၊ မြတ်သောထာဘံကို၊ အလတန္တောပိ၊ မရသော်ထည်း၊
 တတ္ထ၊ ထိုအယူ၌၊ ပသံသိတောဝါပနံ၊ ကောင်းစွဟု ဖြီးမွမ်းအပ် သည်မူ
 ထည်း၊ ဟောတိ၊ ဖြစ်၏၊ တံဝါဒံ၊ ထိုအယူကို၊ ပရိသာယ၊ ပရိသတ်၏၊ မ
 ဣ၊ အလယ်၌၊ အက္ခာယ၊ ကြား၍၊ တတော၊ ထိုနောင်မှ၊ သော၊ ထိုသူသည်၊
 တေန၊ ထိုဝါဒ၏အောင်ခြင်းဖြင့်၊ ဟသတိစ၊ သွားကိုပြု၍ ရုပ်မူထည်းရုပ်
 ၏၊ ဥန္နမတိစ၊ မာန်ဖြင့်မူထည်းအထက်သို့မြင့်၏၊ ကိံကာရတာ၊ အဘယ်အ
 ကြောင်းကြောင့်ကား၊ တံဇယတ္ထံ၊ ထိုဝါဒဖြင့် အောင်ခြင်းအကျိုးသို့၊ ပဗ္ဗ
 ဟာ၊ ရောက်၍၊ ယထာ၊ အကြင်အခြင်းအရာအားဖြင့်၊ မနော၊ စိတ်သည်၊ အဟု၊
 ဖြစ်၏၊ ဧဝံ၊ ဤသို့သောစိတ်ဖြင့်၊ ဥန္နမတိ၊ မြင့်၏၊ ယာဥန္နတိ၊ အကြင်စိတ်
 မြင့်ခြင်းသည်၊ သရိဗ္ဗာတဘူမိ၊ ပျက်စီးခြင်းပင်ပန်းခြင်းရှိသောထုံတည်း၊
 ဧသောပန၊ ဤသူသည်ကား၊ တံဥန္နတိ၊ ထိုမြင့်ခြင်းကို၊ ဝိစာတဘူမိတံ၊ ပျက်
 စီးခြင်း၏ဖြစ်ရာဟူ၍၊ အဗုဏ္ဏမာနော၊ မသိသည်ဖြစ်၍၊ မာနာတိမာနံ၊ မာန်မူ
 ခြင်းအလွန်မာန်မူခြင်းကို၊ ဝဒေတ၊ ဆိုသမျှင်ကတည်း၊ ဧတန္တိ၊ ဤအဖြစ်ကို
 ထည်း၊ ဒိသ္မာ၊ မြင်၍၊ ကထောန္တံ၊ ငြင်းခုံခြင်းကို၊ ဝိရမေ၊ ကြဉ်ရာ၏၊ ဟိ၊ သင်္ဃု၊
 ထေန၊ ထိုဝါဒကို ငြင်းခုံခြင်းဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ကုသယာ၊ လိမ္မာကုန်
 သောပညာရှိတို့သည်၊ နဝဒန္တိ၊ မဆိုကုန်၊ သုရော၊ ရဲသောသူသည်၊ ရာဇာ
 ခါဒါယ၊ မင်း၏ခဲဘွယ်ထမင်းမျှဖြင့်၊ ဝုဠော၊ မေးအပ်သည်ရှိသော်၊ သော၊ ထို
 ရဲသောသူသည်၊ ပရိသုရံ၊ တာဘန်ရဲခြင်းကို၊ ဣန္ဒိန္ဒိန္ဒိန္ဒော၊ အလိုရှိသည်
 ဖြစ်၍၊ အဘိဂန္တုအဘိဂန္တုန္တော၊ အလွန်ကြီးပလျက်၊ ဧတိယထာ၊ သွားသကဲ့
 သို့၊ ဧဝံတထာ၊ ထိုအတူ၊ ဒိဋ္ဌဂတိကော၊ မိစ္ဆာအယူရှိသောသူသည်၊ ပရိသု
 ရံ၊ တာဘန်ရဲခြင်းကို၊ ဣန္ဒိန္ဒိန္ဒော၊ အလိုရှိသည်ဖြစ်၍၊ အဘိဂန္တုအဘိဂန္တု
 န္တော၊ အလွန်ကြီးပလျက်၊ ဧတိ၊ သွား၏၊ ယေန၊ အကြင်ဝါဒဖြင့်၊ တုယံ၊ သင်
 ၏၊ သော၊ ထိုတာဘန်ရဲခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဟေနော၊ ထိုရဲခြင်းဖြင့်
 လျှင်၊ သောတွံ၊ ဆိုသင်သည်၊ သုရံ၊ ရဲခြင်းသို့၊ ပဇ္ဇေဟိ၊ သွားထေထော၊ ယ ဒိဒံ
 ကိလေသဇာတံ၊ အကြင်ကိလေသာအပေါင်းသည်၊ ယုဒ္ဓါယ၊ ထိုးပစ်ခြင်း
 ဌ၊ သိယာ၊ ဖြစ်ရာ၏၊ တံ၊ ထိုကိလေသာအပေါင်းသည်၊ မေ၊ ငါ့အား၊ ဝုဠေဝ၊
 ရှေးကပင့်လျှင်၊ နုတ္ထိ၊ မဂ္ဂိ၊ ယေ၊ အကြင်ဗာဟိရဖြစ်သော ရဟန်းပုဂ္ဂိုလ်



တို့သည်၊ ဒိဋ္ဌိ၊ ဝိဒ္ဓိန္တာအယူသို့၊ ဝိဂဟော၊ သက်ဝင်ကုန်၍၊ ဝိဝါဒယန္တိ၊ ငြင်းခုံ
 ကြကုန်၏။ ဣမေဝသဂ္ဂန္တိ၊ ဤငါ၏အယူသည်သာလျှင်မှန်၏ဟူ၍လည်း၊
 ဝါဒိယန္တိ၊ ယူ၍ဆိုတတ်ကုန်၏။ ထေဝံ၊ ထိုရဟန်းပုဂ္ဂိုလ်တို့၏။ ဝဒေါ၊ စ
 ကားသည်၊ ထေတိဝထေတော၊ ဣဝ၊ မှန်သဖြင့်မြဲသကဲ့သို့၊ အဿ၊ ဖြစ်ရာ၏။
 ဟိ၊ သင့်စွာ၊ ထေသံ၊ ထိုရဟန်းပုဂ္ဂိုလ်တို့၏။ ဝဒေါ၊ စကားသည်၊ ထေတော၊
 မှန်သည်။ နအတ္ထိ၊ မရှိ၊ တေသံ၊ ထိုရဟန်းပုဂ္ဂိုလ်တို့၏။ ဝါဒေါ၊ စကားသည်၊
 ဝါဒမိ၊ အယူကိုပြောဟောခြင်းသည်။ ဇာတေ၊ ဖြစ်သည်ရှိသော်၊ ပရိသေ
 နိကတ္တာ၊ ဆန့်ကျင်သည်ကို ပြုတတ်၏။ ထေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊
 အတ္ထိဝ၊ ရှိကုန်သကဲ့သို့၊ အဿ၊ ဖြစ်ကုန်၏။ ဟိ၊ သင့်စွာ၊ ထေစ၊ ထိုရဟန်း
 ပုဂ္ဂိုလ်တို့ သည်လည်း၊ နအတ္ထိ၊ မရှိကုန်၊ ယေပန၊ အကြင် အရိယာတို့
 သည်ကား၊ ဝိသေနိကတ္တာ၊ ကိလေသာ စစ်သည်အပေါင်းကို ဖျက်ဆီး
 သည်ကိုပြု၍၊ ဒိဋ္ဌိဟိ၊ ကယောကံသောသု၏အယူတို့နှင့်၊ ဒိဋ္ဌိ၊ ကယောကံ
 သောသု၏အယူကို၊ အဝိဂ္ဂန္တမာနာ၊ မဆန့်ကျင်စေကုန်မူ၍၊ ဝဒန္တိ၊ ဆိုကုန်
 ၍၊ ထေသံ၊ အကြင်အရိယာတို့အား၊ ဣဝ၊ ဤသောကဋ္ဌ၊ ပမုဝံ၊ မြတ်
 သည်ဖြစ်၍၊ ဥဂ္ဂဟိတံ၊ ယူအပ်နှံထုံးသွင်း အပ်သော၊ ကိဋ္ဌိ၊ တရံတရသော
 တရားသည်၊ နအတ္ထိ၊ မရှိ၊ ပသုရ၊ ပသုရ၊ တေသု၊ ထိုအရိယာပုဂ္ဂိုလ်တို့နှင့်၊
 တံ၊ သင်သည်၊ ကိ၊ အဘယ်အောင်ခြင်းကို၊ ထေထေ၊ ရထေတ္ထံ၊ နည်း၊
 ပသုရ၊ ပသုရ၊ အထ၊ ထိုသို့ထုတ်၊ သောတံ၊ ထိုသင်သည်၊ ဝိတက္ကံ၊ ငါးအား
 အဘယ်သို့အောင်ခြင်းဖြစ်ပါစေတ္ထံ၊ နည်း စသည်ဖြင့်ကြံခြင်းသို့၊ အာဂမာ၊
 ရောက်၍၊ မနဿ၊ မိတ်ဖြင့်၊ ဒိဋ္ဌိဂတာနိ၊ ဝိဒ္ဓိန္တာအယူတို့ကို၊ ဝိန္တယန္တော၊ ကြံ
 ထုတ်၊ ဝေနေန၊ ခါအပ်ပေးပြီးသော ကိလေသာရှိသောတရားနှင့်၊ သဟ၊
 တကွ၊ ယုဝံ၊ အစုံယူခြင်းသို့၊ သမာဂမာ၊ ရောက်တိသနည်း၊ ဟိ၊ သင့်စွာ၊ တံ၊
 သင်သည်၊ ဝေနေန၊ ခါအပ်ပြီးသော ကိလေသာရှိသော တရားနှင့်၊ ယုဝံ၊
 အင်တူအစုံကို၊ ဂဟေတွာ၊ ယူ၍၊ ဧကပဒန္တိ၊ တဘဝါးမျှကိုလည်း၊ သမ္ဘာယာ
 တဝေ၊ ပြီးပြည့်စီမံ သောငှါ၊ နအတ္ထိ၊ မတတ်နိုင်စေတ္ထံ၊ ပသုရသုတ္တံ၊
 ပသုရသုတ်သည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီး ။

အဗေပါယနိဂြောဓေ၊ အဗေပါထပြည်ညောင်ပင်ရင်း၌၊ နာနာဂ္ဂပါနိ၊ အ
 ထူးထူးသော အဆင်းတို့ကို၊ နိဋ္ဌိနိတွာ၊ ဆန့်ဆင်း၍၊ အာဂတံ၊ ထာရောက်
 သော၊ မာရဗိထရံ၊ မာရ်မင်း၏သွေးဖြစ်ထသော၊ တဗျဉ္ဇ၊ တဗျာကိုလည်း
 ကောင်း၊ အရတိစ၊ အရတိကို လည်းကောင်း၊ ရာဂဉ္ဇ၊ ရာဂကိုလည်း
 ကောင်း၊ ဒိသ္မာန၊ မြင်၍၊ ဆန္ဒောအပိ၊ ဆန္ဒရောက်မှုသည်လည်း၊ မေဝံရနတ္ထိ၊

မေထုန်အကျင့်၌၊ နအဟောဝံသိ၊ မဖြစ်တုံသေ၏ရှင်၊ နှစ်သေခါရိကဿ၊ ဤ
 သတို့သွီး၏၊ ရတ္တကရိသဂုဏ်၊ ကျင်ယပ်ကျင်ကြီးဖြင့်ပြည့်ထသော၊ ရှပ်၊
 အဆင်းကိုးဒိသွာ၊ မြင်၍၊ ကိံ မေဝ၊ အဘယ်သို့လျှင်၊ ဣဒံ၊ ဤဆန္ဒရာဂသည်၊
 ဘဝိဿတိ၊ ဖြစ်ထတ္တံ နည်း၊ ပါဒါဝိ၊ ငါ၏ခြေတံ့ဖြင့်လည်း၊ နံ၊ ထိုသတို့သွီး
 ကို၊ ဖုသိတုံထိခြင်းငှါ၊ နုဇ္ဈန္တေ၊ အလိုမရှိတုန်သေး၏၊ သံဝသိတုံ၊ အတူတ
 ကွပေါင်းထောင်ခြင်းငှါ၊ ကုတောဇ္ဈန္တေ၊ အဘယ်ကြောင့်လို့အံ့နည်း၊
 ပဗ္ဗဇိဘ၊ အရှင်ရဟန်း၊ တောဒိသံ၊ ဤသို့သကောဂှိသော၊ ရတနံ၊ နတ်၌ဖြစ်
 သောမိန်းမရတနာကို၊ တံ၊ သင်သည်၊ စေနုဇ္ဈန္တေ၊ အကပ်၍မလိုအံ့၊ နာရိံ၊
 ငါ၏သွီးမိန်းမရတနာကို၊ ဗဟုတိ၊ များစွာကုန်သော၊ နရိန္ဒေဟိ၊ ထူတို့ကုန်အ
 စိုးရကုန်သောမင်းတို့သည်၊ ပတ္တိတံ၊ တောင့်ထအပ်၏၊ ဣဒန္တိ၊ ဤမိန်းမရတ
 နာကိုလည်း၊ နုဇ္ဈန္တေယျာသိ၊ အလိုမရှိရာ၊ ဒိဋ္ဌိဂတံ၊ အယူကိုလည်းကောင်း၊
 သိသဝတာနုဇိဝိတဉ္စ၊ သိသအကျင့်အသက်ပွေးခြင်းကိုလည်းကောင်း၊ တ
 ဝုပဝတ္တိဉ္စ၊ ဘဝ၌ဖြစ်ခြင်းကို လည်းကောင်း၊ ဝဒေသိ၊ ဆိုလော၊ တံ၊ သင်
 သည်၊ ကိဒိသံ၊ အထုတ်သို့သောမိမိ၏ ဘဝ၌ဖြစ်ခြင်းကို၊ ဝဒေသိ၊ ဟောသ
 နည်း၊ မာဂဏ္ဍိယ၊ မာဂဏ္ဍိယ။ ဓမ္မေသု၊ ခြောက်ဆဲ့နှစ်ပါးအပြားရှိကုန်
 သောမိစ္ဆာဒိဋ္ဌိတရားတို့၌၊ နိဇ္ဈယျ၊ အဟမေဝသဗ္ဗံမောစာမညံဟုဆုံးဖြတ်
 ၍၊ ဧဝံ၊ ဤသို့၊ ဣဒံ၊ ဤစကားကို၊ ဝခါမိ၊ ငါဆို၏၊ ဣတိ၊ ဤသို့၊ တဿမယံ၊ ထို
 ငါ့အား၊ သမုပ္ပဟိတံ၊ မြီးမြင့်၍ ယူအပ်သောအယူသည်၊ နဟောတိ၊ မဖြစ်၊
 ကာရဏံ၊ အကြောင်းကား၊ ကိံ၊ အသို့နည်း၊ ယသ္မာ၊ အကြင်ကြောင့်၊ အဟံ၊
 ငါသည်၊ ဒိဋ္ဌိသု၊ အယူတို့၌၊ အာဒိနဝံ၊ အဖြစ်ကို၊ ပဿန္တပဿန္တော၊ မြင်
 သည်ဖြစ်၍၊ ဒိဋ္ဌိသု၊ အယူတို့တွင်၊ ကိဉ္စိဒိဋ္ဌိံ၊ အပြစ်မရှိသောထရံတရသော
 ဒိဋ္ဌိကိုမျှ၊ အနုဂ္ဂဟာယ၊ မယူမူ၍၊ ပဝိစိနန္တော၊ သစ္စာတို့ကိုရွေးစိစစ်သည်ဖြစ်
 ၍၊ အဇ္ဈတ္တသန္တိံ၊ အဇ္ဈတ္တဖြစ်ကုန်သောရာဂစသည်တို့၏ ငြိမ်းရာနိဗ္ဗာန်ကို၊
 အဒ္ဓသံ၊ မြင်ပြီ၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါစ၊ မိန့်တော်
 မူ၏၊ ယာနိဒိဋ္ဌိဂတာနိ၊ အကြင်အယူတို့ကို၊ ဝိနိစ္ဆယာနိ၊ ထိုထိုသို့သောသုတို့
 သည်ဆုံးဖြတ်၍ယူအပ်ကုန်၏၊ ပကပ္ပိတာနိ၊ မိမိ၏ အကြောင်းတံ့သည်ပြု
 ပြင်အပ်ကုန်၏၊ တေဒိဋ္ဌိဓမ္မေ၊ ထိုအယူတရားတို့ကို၊ မုနိ၊ မြတ်စွာထုရား၊ တံ၊
 အရှင်ထုရားသည်၊ အနုဂ္ဂဟာယ၊ မယူမူ၍၊ အဇ္ဈတ္တသန္တိံ၊ အဇ္ဈတ္တဖြစ်
 သောရာဂစသည်တို့၏ ငြိမ်းရာနိဗ္ဗာန် ဟူ၍၊ ယမေတံအတ္ထံ၊ အကြင်အ
 နက်ကို၊ ဝေ၊ စင်စစ်၊ ဗြူထိ၊ ဆို၏၊ တံ၊ ထိုအဇ္ဈတ္တသန္တိံ ဟုဆိုအပ်သောအ
 နက်ကို၊ ကထံ၊ အဘယ်သို့၊ ဝိရေဟိ၊ ပညာရှိတို့သည်၊ ပဝေဒိတံနု၊ ဟော

☰

ကြားအပ်ပါသနည်း၊ တံ၊ထိုအဏ္ဍတ္တသန္တိကို၊ ဝဒ၊ကြားထော၊ဣတိ၊ဤသို့၊
မာဂဏ္ဍိယော၊မာဂဏ္ဍိယပုဏ္ဏားသည်၊အပုန္နိ၊မေးပြီ၊ မာဂဏ္ဍိယ၊မာ
ဂဏ္ဍိယ၊ ဗိဋ္ဌိယာ၊မိစ္ဆာအယုဖြင့်၊သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟကထေမိ၊ငါမ
ဟော၊ သုတိယာ၊ဗေဒင်ဖြင့်လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟ၊ငါမဟော၊
ဉာဏေ၊ဇောကီသမာပတ်ဉာဏ်ဖြင့်လည်း၊ သုဒ္ဓိံ၊စင်ခြင်းကို၊နအာဟ၊
ငါမဟော၊ သီလဗ္ဗထေနာပိ၊သာသနာမှအပဖြစ်သော အထေအကျင့်ဖြင့်
လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊နအာဟ၊ငါမဟော၊အာဗိဋ္ဌိယာ၊သမ္မာဗိဋ္ဌိမှကင်း၍
လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟ၊ ငါမဟော၊အသုတိယာ၊ နဝင်ဖြစ်သော
ပရိယတ္တိကိုနာခြင်းမှကင်း၍လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊နအာဟ၊ငါမဟော၊
အညာဏံအညာဏေ၊ကမ္မသကထသဗ္ဗာနုထေမိကဉာဏ်မှကင်းသဖြင့်
သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟ၊ငါမဟော၊ အသီလတာ၊ ပါတိမောက္ခဝီထမှ
ကင်းသဖြင့်လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟ၊ငါမဟော၊အဗ္ဗတာယ၊ရတင်
အကျင့်ကိုကြဉ်သဖြင့်လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟ၊ငါမဟော၊ထေန
ပိ၊ထိုသမ္မာဗိဋ္ဌိစသည်တို့တွင်တပါးပါးမျှဖြင့်လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊နောပိ
အာဟ၊ငါမဟော၊ဇေတေ၊ ဤမိစ္ဆာဗိဋ္ဌိအစရှိကုန်သောက၊ဗျာပက္ခဓမ္မတို့ကို
လည်း၊နသဇ္ဇေ၊ပတ်နူတ်ခြင်း၊ကိုပြုသဖြင့်စွန့်၍၊ ဇေတေ၊ထိုသမ္မာဗိဋ္ဌိအစရှိ
ကုန်သော သုတ္တပက္ခဓမ္မတို့ကိုလည်း၊အနုဂ္ဂဟာယ၊တုန်ထွက်သော အဖြစ်သို့
ရောက်စေသဖြင့်မယူမူ၍၊သန္တော၊ရာဂစသောကိသာငြိမ်းသောသူသည်၊
ကိပ္ပိဓမ္မံ၊စက္ခအစရှိကုန်သောဓမ္မတို့တွင်ထင်ထင်တရသောဓမ္မကို၊အနိယာယ
မရှိမူ၍၊ဘဝံ၊တရသောဘဝကို၊ နဗ္ဗေ၊မတောင့်တ၊ဣတိ၊ ဤသို့၊ဘဂဝါ၊
မြတ်စွာဘုရားသည်၊အဝေါစ၊မိန့်တော်မူပြီ၊ မုနိ၊ရှင်ရဟန်း၊တံ၊အရှင်ထု
ရားသည်၊ဗိဋ္ဌိယာ၊အယုဖြင့်၊သုဒ္ဓိံ၊စင်ခြင်းကို၊နောစေကိရအာဟကထေသိ
အကယ်၍မဟောအံ့၊ သုတိယာ၊ဗေဒင်ဖြင့်လည်း၊ နကထေသိ၊မဟောအံ့၊
ဉာဏေ၊ဇောကီသမာပတ်ဉာဏ်ဖြင့်၊နကထေသိ၊မဟောအံ့၊သီလဗ္ဗထေ
နာပိ၊သာသနာမှအပဖြစ်သောအထေအကျင့်ဖြင့်လည်း၊နကထေသိ၊မဟော
အံ့၊အာဗိဋ္ဌိယာ၊သမ္မာဗိဋ္ဌိမှကင်း၍လည်း၊ သုဒ္ဓိံ၊စင်ခြင်းကို၊ နအာဟကထေ
သိ၊မဟောအံ့၊ အသုတိယာ၊ နဝင်ဖြစ်သော ပရိယတ္တိကို နာခြင်းမှကင်း၍
လည်း၊သုဒ္ဓိံ၊စင်ခြင်းကို၊နအာဟ၊ မဟောအံ့၊အညာဏံအညာဏေ၊ကမ္မသ
ကထသဗ္ဗာနုထေမိကဉာဏ်မှကင်းသဖြင့်လည်း၊နအာဟ၊မဟောအံ့၊အသီ
လတာ၊ပါတိမောက္ခဝီထမှကင်းသဖြင့်လည်း၊ သုဒ္ဓိံ၊စင်ခြင်းကို၊နအာဟ၊
မဟောအံ့၊ အဗ္ဗတာယ၊ ရတင်အကျင့်ကို ကြဉ်သဖြင့်လည်း၊ နအာဟ၊ မ

ဟောအံ၊ တေနပိ၊ ထိုသမ္ဘာဒိဋ္ဌိဝသညံတို့တွင်တပါးပါးဖြင့်လည်း၊ နောစေအာ
ဟာကထေသိ၊ အကယ်၍မဟောအံ၊ မောမုဟာမေဝ၊ အလွန်တွေဝေသည်သာ
ဖြစ်သော၊ ဓမ္မံ၊ တရားကို၊ ဒိဋ္ဌိယာ၊ အယူအားဖြင့်၊ ဧကေ၊ အချို့ကုန်သောရ
ဟန်းပုဏ္ဏားတို့သည်၊ သဒ္ဓိံ၊ စင်ခြင်းကို၊ ပစ္စေန္တိ၊ ဖြစ်စေကုန်၏၊ ဣတိ၊ ဤသို့၊
အဘိ၊ ငါသည်၊ မညာမိ၊ အောက်မှေ၏၊ ဣတိ၊ ဤသို့၊ မာဂဏ္ဍိယော၊ မာဂဏ္ဍိ
ယပုဏ္ဏားသည်၊ အာဟာ၊ ဆိုပြီ၊ မာဂဏ္ဍိယ၊ မာဂဏ္ဍိယ၊ ဒိဋ္ဌိဝ၊ အယူကို
ထည်း၊ နိဿယ၊ ဖို၍၊ အနုပုဏ္ဏမာနော၊ အတန်တလဲလဲမေးသော၊ တံ၊ သင်
သည်၊ သရုဂ္ဂဟိထေသု၊ နှထုံးသွင်းအပ်ယူအပ်ကုန်သောဒိဋ္ဌိတို့၌၊ သမောဟံ၊
အလွန်တွေဝေခြင်းသို့၊ အာဂမာ၊ ရောက်၏၊ ဣတောစ၊ ငါဟောအပ်ပြီးသော
ဤအဏ္ဏတ္တသန္တိပရိပတ္တိဓမ္မဒေသနာမှလည်း၊ အညံ၊ တပါးသော၊ အဇာနိ၊ အ
နည်းငယ်မျှလည်း၊ ယုတ္တံ၊ သင့်မြတ်သောသဘောကို၊ နာဒက္ခိ၊ ငါမမြင်၊ တ
သွာတေနကာရဏေန၊ ထိုအကြောင်းကြောင့်၊ ဣဝံဓမ္မံ၊ ဤတရားကို၊ တံ၊ သင်
သည်၊ မောဟမုကော၊ အလွန်တွေဝေသောအားဖြင့်၊ ဒေသသိ၊ ရှုမြင်၏၊ မာ
ဂဏ္ဍိယ၊ မာဂဏ္ဍိယ၊ သမော၊ ထူး၏ဟူ၍ မာန်မူခြင်းလည်းကောင်း၊ ပိသေ
သိ၊ ထူး၏ဟူ၍မာန်မူခြင်းလည်းကောင်း၊ ဥဒဝါပိ၊ ထိုမြို့လည်း၊ ဟိနော၊ ယုတ်
၏ဟူ၍မာန်မူခြင်းလည်းကောင်း၊ ဣတိဝံ၊ ဤသို့၊ တိပိမောနေနပါ၊ သုံးပါး
သောမာန်ဖြင့်လည်းကောင်း၊ ဒိဋ္ဌိယာဝါ၊ အယူဖြင့်လည်းကောင်း၊ ယော၊ အ
ကြင်သူသည်၊ မညတိ၊ အောက်မှေ၏၊ သော၊ ထိုသူသည်၊ တေနမာနေနဝါ၊
ထိုမာန်ဖြင့်လည်းကောင်း၊ တာယဒိဋ္ဌိယာဝါ၊ ထိုအယူဖြင့်လည်းကောင်း၊
ပိဝဒေထ၊ ငြင်းခုံရာ၏၊ အမှာဒိသော၊ ငါသို့သော၊ ယော၊ အကြင်ပုဂ္ဂိုလ်သည်
ကား၊ တီသုပိဓာသု၊ ဤသုံးပါးအပြားရှိကုန်သောမာန်တို့ကြောင့်၊ အပိကမ္မ
မာနော၊ မထုန်ထွက်၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ သမော၊ ဟူ၏ဟူ၍မာန်မူခြင်း
သည်လည်းကောင်း၊ ပိသေသိတိ၊ ထူး၏ဟူ၍မာန်မူခြင်းသည်လည်းကောင်း၊
ဟိနောတိ၊ ယုတ်၏ဟူမာန်မူခြင်းသည်လည်းကောင်း၊ နဟောတိ၊ မဖြစ်၊
ပဟိနမာနဒိဋ္ဌိကော၊ ပဟိအပ်ပြီးသောမာန်ဒိဋ္ဌိရှိသော၊ မာဒိသော၊ ငါသို့
သော၊ ပြောဟူထော၊ အပပြုအပ်ပြီးသောမကောင်းမှုရှိသော၊ သော၊ ထိုသို့သ
ဘောရှိသောပုဂ္ဂိုလ်သည်၊ သစ္စန္တိဝါ၊ ငါ၏အယူစကားသာမှန်၏ဟူ၍သော်
လည်းကောင်း၊ ရုသာတိဝါ၊ သင်၏ အယူစကားချွတ်ယွင်း၏ဟူ၍သော်
လည်းကောင်း၊ ကိဝဒေယျ၊ အဘယ်မှာဆိုရာအံ့နည်း၊ နိသော၊ ထိုသို့သောပု
ဂ္ဂိုလ်သည်၊ ကေန၊ အဘယ်သူနှင့်၊ ပိဝဒေထ၊ ငြင်းခုံရာအံ့နည်း၊ နိယသတ္ထိံ၊ အ
ကြင်ငါသို့သဘောရှိသောပီတာသဝဋ်၊ သမဂ္ဂိ၊ သဒိသော ဟမထိဟူ၍အတူ

မာန်မူခြင်းသည် ထည်းကောင်း၊ ဝိသမဗ္ဗိ၊ လွန်၏ ယုတ်၏ ဟုမာန်မူခြင်း
 သည်ထည်းကောင်း၊ နတ္ထိ၊ မရှိ၊ သော၊ ထိုငါ့သို့ သော၊ ဝိတာ၊ သဝသသည်၊ ကေန၊
 သမဝသည်တို့တွင် အဘယ်မည်သော မာန်ဖြင့်၊ ဝါဒံ၊ စကားကို၊ ပဗ္ဗိသံယု
 ဣယျ၊ နှံ့စေရာအံ့နည်း၊ မာဒိသော၊ ငါ့သို့သော၊ ရနိ၊ ဝိတာသဝရနိ ၂၅
 သည်၊ ဩကပ္ပဟာယ၊ ဝိညာဉ်၏တည်ရာကိုပယ်၍၊ အနိကေတာတာရီ၊ ထိုရူ
 ပနိမိတ် တည်းဟူသော တည်ရာ အိမ်တို့ကို တဏှာအားဖြင့်မအောက်စေ
 သည်ဖြစ်၍၊ ဂါမေ၊ ရှာဦးသန္ဓဝါနိ၊ လူတို့နှင့်ပေါင်းဘော်ခြင်းတို့ကို၊ အကြိဗ္ဗံ၊
 မပြု၊ ကာမေဟိ၊ ခပ်သိမ်းသောကာမတို့မှ၊ ရိတ္တော၊ ဆိတ်သည်ဖြစ်၍ဖြစ်၏။
 အဝုရေက္ခရာနော၊ နောင်အတ္တဘောကိုမဖြစ်စေ၊ တသ္မာ၊ ထိုကြောင့်၊ ဇနေန၊
 လျှောင့်၊ သန္တိ၊ တက္က၊ ဝိဂ္ဂဟာ၊ တိုးဝှေ့၍၊ ကထံ၊ စကားကို၊ နကယိရာ၊ မဆိုရာ၊
 သောဝေဓူပေါ၊ ထိုသို့သတောရှိသော၊ နာဂေါ၊ ရဟန္တာဝုဂ္ဂိုလ်သည်၊ ယေ
 ဟိ၊ အကြင်မိမ္မိတို့မှ၊ ဝိဝိတ္တော၊ ကင်းပြီးသည်ဖြစ်၍၊ ယောကေ၊ ထောကန္တံ၊ ဝိစ
 ရေယျ၊ သွားရာ၏၊ သောနာဂေါ၊ ထိုရဟန္တာဝုဂ္ဂိုလ်သည်၊ ထာနိမိဗ္ဗိဂတာနိ၊
 ထိုအယူကို၊ ဥဂ္ဂဟာ၊ ယူ၍၊ နစရေယျ၊ မကုန်ရာ၊ ဇေယျ၊ ဇံ၊ ဇေယအမည်ရှိ
 သော၊ မေဋ္ဌိရောက်ထသော၊ ကဏ္ဍကံ၊ အဆူးရှိထသော၊ ဝါရိဇံ၊ ပဒုမာကြာ
 သည်၊ ဇေယနစ၊ ဇေယအမည်ရှိသော ရေနှင့်ထည်းကောင်း၊ ပကေနစ၊ ညွှန်
 နှင့်ထည်းကောင်း၊ အနုပလိတ္တံ၊ ယထာ၊ မလိမ်းကျံသကဲ့သို့၊ ဇေံ၊ ဤအတူ၊ သ
 ဣဝါဒေါ၊ ကိလေသာတို့၏ ငြိမ်းရာနိဗ္ဗာန်ကို၊ ရနိ၊ ရဟန်းသည်၊ အဂိဇ္ဈေ၊
 မက်မောခြင်း တဏှာမရှိသည်ဖြစ်၍၊ ကာမေစ၊ ကာမန္တံ ထည်းကောင်း၊
 ယောကေစ၊ ထောကန္တံထည်းကောင်း၊ အနုပလိတ္တော၊ တဏှာမိမ္မိအားဖြင့်မ
 ထိမ်းမကပ်၊ ဝေဒဂူ၊ လေးပါးသော မဂ်တည်းဟူသော ဝေဒနာဖြင့်
 နိဗ္ဗာန်သို့ရောက်ပြီးသော၊ မာဒိသော၊ ငါ့သို့သောရနိသည်၊ နိဗ္ဗိယာ၊ အယူဖြင့်
 ယကော၊ သွားတတ်သည်၊ နဟောတိ၊ မဖြစ်၊ ရတိယံ၊ ဝေဠုအင်္ဂုလံ၊ ဝေဠု
 သောအပြားရှိသောရတိဖြင့်ထည်း။ ယကော၊ သွားတတ်သည်၊ နဟောတိ၊ မ
 ဖြစ်၊ သောဝေဒဂူ၊ ထိုလေးပါးသောမဂ်တည်းဟူသောဝေဒဖြင့်နိဗ္ဗာန်သို့ရောက်
 ပြီးသောရနိသည်၊ မာနံ၊ ငါ့ဟူသောမာန်သို့၊ နဇေတိ၊ မရောက်၊ ဟိ၊ သင့်စွာ၊ သော
 ဝေဒဂူ၊ ထိုလေးပါးသော မဂ်တည်းဟူသောဝေဒဖြင့်နိဗ္ဗာန်သို့ရောက်ပြီးသော
 ရနိသည်၊ ထံမယော၊ ထိုမာန်ဖြင့်ပြီးသည်၊ နဟောတိ၊ မဖြစ်၊ ကမ္မုနာ၊ ဝုညာ
 တိသင်္ခါရစ၊ သာကံဖြင့်မူထည်း၊ နေယျော၊ ဆောင်အပ်သည်၊ နဟောတိ၊ မ
 ဖြစ်၊ သုတေန၊ သုတဖြင့်ဝင်၏ဤသို့သည်ဖြင့်ဖြစ်သော သုတ်ဖြင့်မူထည်း၊
 နေယျော၊ ဆောင်အပ်သည်၊ နဟောတိ၊ မဖြစ်၊ သောဝေဒဂူ၊ ထိုလေးပါးသော

မဂ်တည်းဟူသောဝေဒဖြင့်နိဗ္ဗာန်သို့ရောက်ပြီးသောရန်ကို၊ နိဝေသာနေသူ၊
 တဏှာဒိဋ္ဌိဟုဆိုအပ်ကုန်သောနေရာဌာနတို့၌၊ အနုပနိတော၊ မဆောင်အပ်၊
 မာဂဏ္ဍိယ၊ မာဂဏ္ဍိယ၊ သညာဗိရုတ္တဿ၊ ကာမသညာအစရှိသည်မှကင်း
 ပြီးသော၊ တဿ၊ ထိုသို့သဘောရှိသော ဝေဒရန်အား၊ ဂန္ထာ၊ လေးပါးကုန်
 သောဂန္ထတို့သည်၊ နသန္တိ၊ မရှိကုန်၊ ပညာဗိရုတ္တဿ၊ ဝိပဿနာပြုဋ္ဌာန်းခြင်း
 ရှိသောဘာဝနာဖြင့်စပ်ဆိမ်းသော ကိလေသာတို့မှလွတ်သော၊ တဿ၊ ထို
 သို့သော ဝေဒရန်အား၊ မောဟာ၊ တွေဝေခြင်းတို့သည်၊ နသန္တိ၊ မရှိကုန်၊
 ယေ၊ အကြင်လူရဟန်းတို့သည်၊ သညဉ္စ၊ ကာမသညာစသောအပြားရှိသော
 သညာကိုလည်းကောင်း၊ ဒိဋ္ဌိစ၊ ဓိတ္တိအယူကိုလည်းကောင်း၊ အဂ္ဂဟောသံ၊
 ယူကုန်၏၊ တေ၊ ထိုလူရဟန်းတို့သည်၊ စာဓုမာနာ၊ အချင်းချင်း ထိပါးကုန်
 သည်ဖြစ်ကုန်၏၊ လောကော၊ လောက၌၊ ဝိစရန္တိ၊ သွားကုန်၏၊ မာဂဏ္ဍိယ
 သုတ္တံ၊ မာဂဏ္ဍိယသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဂေါတမ၊ အရှင်ဂေါတမ၊ ကထံဒဿိ၊ အဘယ်သို့သော အဓိပညာအ
 မြင်ရှိသောသူကို၊ ကထံသိစော၊ အဘယ်သို့သော အဓိဝိစရှိသောသူကို၊
 ဥပသန္တောတိ၊ ငြိမ်းသော စိတ်ရှိသောသူဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။
 ဥတ္တမံဝရံ၊ မြတ်သောလူဖြစ်တော်မူသော၊ တံ၊ အရှင်ဂေါတမကို၊ အဟံ၊ ငါ
 သည်၊ ပုစ္ဆိံ၊ မေး၏၊ မေ၊ ငါသည်၊ ပုစ္ဆိတော၊ မေးအပ်သော၊ တံ၊ အရှင်ဂေါ
 တမသည်၊ ပဗြူဟိ၊ ဖြေကြားပါလော့၊ ယော၊ အကြင်ရဟန္တာသည်၊ တေ
 ဓါ၊ ခန္ဓာပျက်သည်မှ၊ ပုရာ၊ ရှေးအတို့၌လျှင်၊ ဝိတတဏှော၊ ကင်းပြီးသော
 တဏှာရှိ၏၊ ပုဗ္ဗမန္တံ၊ အတိတ် အစွန့်စသော အပြီးရှိသော ရှေးအတို့ကို
 လည်း၊ - အနိသိကော၊ မမှီ၊ ဝေမဇ္ဈေပိ၊ အလယ်ပစ္စုပ္ပန် အစွန့်၌လည်း၊
 နုပသင်္ခေယော၊ ဟပ်သော သူစသည်ဖြင့် မရေတွက်အပ်၊ အဿ၊ ထိုရ
 ဟန္တာအား၊ ပုရေက္ခတံ၊ အနာဂတ်အစွန့်သို့ရှေးရှုသော အဖြစ်တည်းဟူ
 သော တဏှာသည်၊ နတ္ထိ၊ မရှိ၊ တံ၊ ထိုရဟန္တာ ပုဂ္ဂိုလ်ကို၊ ဥပသန္တော၊
 ငြိမ်းသော စိတ်ရှိသော သူဟူ၍၊ ဗြူဟိ၊ ဟောကော်မူ၏၊ ယော၊ အကြင်
 ရဟန္တာသည်၊ အက္ခောမနော၊ အမျက်ဒေါသမရှိ၊ အသန္တာသိ၊ မရခြင်း
 စသည်ဖြင့်မထောင့်တ၊ အဝိကတ္တိ၊ သိသအစရှိသည်တို့မှမကင်းမူ၍ပြုတတ်
 သောအထွေရှိ၏၊ အကုက္ကုစ္စော၊ ထိုသိသအစရှိသည်ကို ကုက္ကုစ္စပြုခြင်းအ
 စရှိသည်မှကင်း၏၊ မန္တဿာဏီ၊ ပညာဖြင့်ဆိမ်းဆည်း၍ဆိုတတ်သောအ
 ထွေရှိ၏၊ အနုဗ္ဗတောစ၊ ဥဗ္ဗုစ္စလည်းကင်း၏၊ ဝေ၊ စင်စစ်၊ သောရနိ၊ ထိုရန်



သင်္ဃာ၊ ဝါစယထော၊ နှုတ်ကိုစောင့်၏။ အနာဂတော၊ အနာဂတ်၌၊ နိရာ
သတ္တိ၊ တဏှာကင်း၏။ အတိထံ၊ အတိတ်အတ္တိကို၊ နာနုဿေ၊ စတိ၊ မပိုးရိပ်၊
ဖဿေသု၊ ပစ္စုပ္ပန်စက္ခုသံဖဿစသည်တို့၌။ ဝိဝေကဒသိ၊ အတ္တအဖြစ်မှ
ဆိတ်ခြင်းကင်းခြင်းကိုရှုထေ့ရှိ၏။ ဒိဋ္ဌိသုစ၊ ခြောက်ဆဲ့နှစ်ပါးသော ဒိဋ္ဌိတို့၌
လည်း၊ နနိယျတိ၊ မဆောင်၊ ပဋိတိနော၊ ချ၊ ဝစသော ဆန့်ကျင်ထက်မှထွန်း
၍ ထည်သောစိတ်ရှိ၏။ အဏုဘကော၊ အံ့ဘွယ်ကိုမပြုထတ်၊ အဗိဟာယ၊
ဘောင့်တဖတ်သော တဏှာကင်း၏။ အမစ္ဆရိ၊ ငါးပါးသောဝန်တိုခြင်းမ
ရှိ၊ အပဝန္တော၊ ကြမ်းဘန်းခြင်းကင်း၏။ အဇေဂုတ္တော၊ ပြည့်စုံသော သီလရှိ
သောဂုဏ်ရှိသည်ဖြစ်၍ ပညာရှိတို့မစက်ဆုပ်အပ်၊ ပေသုဇောယျစ၊ နှစ်ပါး
ကုန်သောအချင်းအရာတို့ဖြင့် ကပ်၍သောင်အပ်သောချောပစ်အပ်သောအ
မှု၌လည်း၊ နောယုတ္တော၊ မဟာဉ်၊ သာတိယေသု၊ သာယာအပ်ကုန်သော
ကာမဂုဏ်တို့၌၊ အနုသသာဝိ၊ တဏှာသန္ဓဝမရှိကင်း၏။ အတိမာနေစ၊ အလွန်
မာန်မူခြင်း၌လည်း၊ နောယုတ္တော၊ မဟာဉ်၊ သဗ္ဗေပာစ၊ လိပ်မွေသောကာယ
ကံစသည်တို့နှင့်ပြည့်စုံ၏။ ပဋိဘာနဝါစ၊ ပရိယတ္တိပရိပုတ္တော၊ အဓိကမပဋိဘာန
တို့ဖြင့်ပဋိဘာနလည်းရှိ၏။ နသဒ္ဓေါ၊ မိမိကိုယ်တိုင်ရအပ်ပြီးသောစာရားကို
တစုံတယောက်သောသူမျှမယုံ၊ နပိရဇ္ဇတိ၊ ယခုကင်းဆဲးမဟုတ်၊ ထာတက
မျှ၊ များသော လတ်ကိုထောင့်တသဖြင့်၊ နထိက္ခတိ၊ မကျင့်၊ အထာဘောန၊
လာဘ သက္ကာရအစရှိသည်ကိုမရခြင်းကြောင့်လည်း၊ နကုပ္ပတိ၊ အမျက်မ
ထွက်၊ အဗိရုဒ္ဓါစ၊ ဆန့်ကျင်ခြင်း မရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏။ တဏှာ
ယ၊ တဏှာဖြင့်၊ ခုသေသု၊ အမြစ်အရသာအစရှိသည်တို့၌၊ နာနုဂိဇ္ဈတိ၊ မက်
မောခြင်းသို့မရောက်၊ ဥပေက္ခကော၊ ဆဇွန်ပေက္ခာရှိ၏။ သဒ္ဓါ၊ အခါခပ်
သိမ်း၊ သတော၊ ကာယာနုပဿနာစ သောသတိရှိ၏။ ထောကော၊ ထော
က၌၊ သမံ၊ ငါနှင့်တူ၏ဟူ၍၊ နမညတော၊ မာန်ဖြင့်မအောက်မေ့၊ ဝိသေသံ၊ သူ
ထက်ထူး၏ဟူ၍၊ နမညတော၊ မာန်ဖြင့်မအောက်မေ့၊ နိစေယျ၊ သူ့အောက်
ယုတ်၏ဟူ၍၊ နမညတော၊ မာန်ဖြင့်မအောက်မေ့၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊
ဥဿဒါ၊ ရာဂစသောပြောခြင်းများခြင်းတို့သည်၊ နောသန္တိ၊ မရှိကုန်၊ ယဿ
အကြင်ပုဂ္ဂိုလ်အား၊ နိဿာယနာ၊ တဏှာဒိဋ္ဌိဟု ဆိုအပ်ကုန်သော မြိရုတို့
သည်၊ နတ္ထိ၊ မရှိကုန်၊ ဓမ္မံ၊ စာရားကို၊ ဥတွာ၊ သိ၍၊ အနိဿိတော၊ တဏှာဒိဋ္ဌိ
တို့ဖြင့်မရှိ၊ ဘဝါယဝါ၊ သဿထဒိဋ္ဌိဖြင့်လည်းကောင်း၊ ဝိဘဝါ၊ ဝါ၊ ဥစ္ဆေ
ဒဒိဋ္ဌိဖြင့်လည်းကောင်း၊ တဏှာ၊ တဏှာသည်၊ ယဿ၊ အကြင်ပုဂ္ဂိုလ်အား၊
နပိဇ္ဇကိ၊ မရှိ၊ တံ၊ တရရသောဂါထာဖြင့် ဆိုအပ်ပြီးသော ထိုထိုဘောတို့

သောပုဂ္ဂိုလ်ကို၊ ဥပသန္တောတိ၊ ငြိမ်းသော စိတ်ရှိသောသူဟူ၍၊ အဟံ၊ ငါ
 သုရားသည်၊ ဗြူမိ၊ ဟောတော်မူ၏၊ ကာမေသု၊ ကာမတို့ကို၊ အနုပေက္ခနံ၊
 ဝဲကွက်ခြင်းမရှိထသော၊ တံတာဒိသံ၊ ထိုသို့သော သဘောရှိသော သူကို၊
 ဥပသန္တောတိ၊ ငြိမ်းသော စိတ်ရှိသောသူဟူ၍၊ ဗြူမိ၊ ဟောတော်မူ၏၊
 ဟဿ၊ ထိုပုဂ္ဂိုလ်အား၊ ဂန္ထာ၊ ဂန္ထတို့သည်၊ နဝိစ္ဆန္တိ၊ မရှိကုန်၊ သော
 ဝေဇ္ဇပေါ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်၊ ဝိသတ္တိကံ၊ ငြိတတ်ပြန်
 ထတ်သော အဖြစ်စသည်ဖြင့် ဝိသတ္တိဟုဟောအပ်သောဘဏ္ဍာကို၊ အတ
 ရိ၊ ကူးပြီ၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ ပုတ္တဒါသားထိုးတို့သည်၊ နဝိစ္ဆန္တိ၊ မရှိ
 ကုန်၊ ပဿဝေါဝါ၊ နွားမြင်းစသည်တို့သည်လည်းကောင်း၊ ခေတ္တံဝါ၊ စိုက်
 ပျိုးရာ လယ်သည်လည်း ကောင်း၊ ဝတ္ထုစ၊ အိမ်ရာအစရှိ သည်လည်း
 ကောင်း၊ နဝိစ္ဆတိ၊ မရှိ၊ အတ္တံဝါ၊ မိမိကိုယ် သည်လည်းကောင်း၊ နိရုတ္တံဝါ၊
 မိမိကိုယ်မှ ကင်းသော ဝတ္ထုသည်လည်းကောင်း၊ ထထိံ၊ ထိုပုဂ္ဂိုလ်၌၊
 နဥပထိမ္ပတိ၊ မလိမ်းကျံ၊ ယေန၊ အကြင်ရာဂစသောအဖြစ်ဖြင့်၊ နံ၊ ထိုပုဂ္ဂိုလ်
 ကို၊ ပုထုဇ္ဇနာ၊ ပုထုဇဉ်ဖြစ်ကုန်သော နတ်လူတို့ သည်လည်း ကောင်း၊
 အထော၊ ထိုမြို့၊ ဟမဏာ၊ ဗြာဟ္မဏာ၊ ဗာဟိရဖြစ်ကုန်သော ရဟန်းပုဂ္ဂိုလ်
 တို့ သည်လည်းကောင်း၊ ဝတ္ထု၊ တစ်သော သူအမျက်ထွက်သော သူဟူ
 ၍ဆိုကုန်ရာ၏၊ တံ၊ ထိုရာဂစသောအဖြစ်သည်၊ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်
 အား၊ အပုမေက္ခတံ၊ မခြံရံ၊ တသ္မာ၊ ထိုကြောင့်၊ သော၊ ထိုရဟန္တာသည်၊ ဝါ
 ဒေသု၊ ကဲ့ရဲ့သောစကားတို့ကြောင့်၊ နေဇတိ၊ မတုန်ထွက်၊ ဝိတဂေဝော၊
 တစ်မက်မောခြင်းကင်းသော၊ အမန္တု၊ ခိုဝန်တို့ခြင်းမရှိသော၊ သောရနိ၊ ထို
 ရဟန္တာဖြစ်သောရနိသည်၊ ဥသေသု၊ ထူးကုန်သောလူတို့၌၊ နဝဒတေ၊ မ
 ဆို၊ သမေသု၊ တူကုန်သောသူတို့၌၊ နဝဒတေ၊ ငါတူသသူဟု မာနဖြင့်မဆို၊
 ဩမေသု၊ ယုတ်သောသူတို့၌၊ နဝဒေ၊ ငါယုတ်၏ဟုမဆို၊ ကပ္ပံ၊ တဏှာဒိဗ္ဗိ
 အားဖြင့်နှစ်ပါးသောကြံခြင်းသို့၊ နေတိနတေ၊ မရောက်၊ ကသ္မာ၊ အဘယ်
 ကြောင့်နည်း၊ ယသ္မာ၊ အကြင်ကြောင့်၊ သောရနိ၊ ထိုရဟန္တာဖြစ်သောရနိ
 သည်၊ အကပ္ပိယော၊ ပယ်အပ်ပြီးသည်ဖြစ်၍ တဏှာကပ္ပဒိဗ္ဗိကပ္ပမရှိ၊ တသ္မာ၊
 ထိုကြောင့်၊ နတေ၊ မရောက်၊ လောကော၊ လောက၌၊ ယဿ၊ အကြင်ရဟန္တာ
 ဖြစ်သောရနိအား၊ သကံ၊ ငါ၏ဥစ္စာစသည်ဖြင့်သိမ်းဆည်းခြင်းသည်၊ နတ္ထိ၊
 မရှိ၊ အဿတာစ၊ မရှိသဖြင့်လည်း၊ နသောစတိ၊ မပိုးရိပ်၊ ဓမ္မေသုစ၊ ခပ်
 သိမ်းကုန်သောဓမ္မတို့၌လည်းကောင်း၊ နဂန္ထတိ၊ ဆန္ဒစသော အားဖြင့်မ
 ရောက်၊ ဝေဇ္ဇပေါ၊ ဤသို့သဘောရှိသော၊ သောနုရုတ္တမော၊ ထိုရဟန္တာဖြစ်

သောရနိဖြစ်သောယောကျ်ားမြတ်ကို၊ ဝေ၊ စစ်စစ်အားဖြင့်၊ သန္တောတိ၊
ငြိမ်းသောသူဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရား
သည်၊ အဂေါစ၊ မိန့်တော်မူပြီး၊ ပုရာတေဒသုတ္တံ၊ ပုရာတေဒသုကံသည်၊
နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

☞ ဂေါတမ၊ ဂေါတမအနွယ်ဖြစ်သောဘုရား၊ ကလဟာစ၊ မျက်မှောက်
ငြင်းခုံခြင်းတို့သည်လည်းကောင်း၊ ဝိဝါဒါ၊ မျက်ကွယ်ငြင်း ခုံခြင်းတို့သည်
လည်းကောင်း၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ကုတောပဟုတာ၊ အဘယ်မှ
အကြောင်းဖြစ်ကုန်သနည်း၊ သဟမစ္ဆရာ၊ ဝန်တိုခြင်းနှင့်တကွကုန်သော၊
ပရိဒေဝသောကာစ၊ ဝိကြွေးခြင်းပိုးရိမ်ခြင်းတို့သည်လည်းကောင်း၊ သယ
ပေသုကာ၊ ချောပစ်ရုံးတိုက်ခြင်းနှင့်တကွကုန်သော၊ မာနာတိမာနာစ၊ မာန်
မူခြင်းအလွန်မာန်မူခြင်းတို့သည် လည်းကောင်း၊ ကုတောပဟုတာ၊ အ
ဘယ်မှအကြောင်းဖြစ်ကုန်သနည်း၊ တေ၊ ထိုရှစ်ပါးအပြားရှိသော ကိလေ
သာတရားတို့သည်၊ ကုတောပဟုတာ၊ အဘယ်မှ အကြောင်းဖြစ်ကုန်သ
နည်း၊ တံအတ္ထံ၊ ထိုအနက်ကို၊ တံ၊ အရှင်ဘုရားသည်၊ ဗြူဟိ၊ ဟောတော်မူ
လော၊ အဟံ၊ ငါသည်၊ တံ၊ သင့်ကို၊ ဣပင်ယာစာမိ၊ ထောင်းပန်ပါ၏၊ ကလ
ဟာစ၊ မျက်မှောက်ငြင်းခုံခြင်းတို့သည်လည်းကောင်း၊ ဝိဝါဒါ၊ မျက်ကွယ်
ငြင်းခုံခြင်းတို့သည်လည်းကောင်း၊ သဟမစ္ဆရာ၊ ဝန်တိုခြင်းနှင့်တကွကုန်
သော၊ ပရိဒေဝသောကာစ၊ ဝိကြွေးခြင်းပိုးရိမ်ခြင်းတို့သည်လည်းကောင်း၊
သဟပေသုကာ၊ ချောပစ်ရုံးတိုက်ခြင်းနှင့်တကွကုန်သော၊ မာနာတိမာနာ
စ၊ မာန်မူခြင်းအလွန်မာန်မူခြင်းတို့သည်လည်းကောင်း၊ ဝိယပ္ပဟုတာ၊ ချစ်
အပ်သောဝတ္ထုကြောင့် ဖြစ်ကုန်၏၊ ကလဟာဝိဝါဒါ၊ မျက်မှောက်ငြင်းခုံ
ခြင်းမျက်ကွယ်ငြင်းခုံခြင်းတို့သည်၊ မစ္ဆရိယယုတ္တာ၊ ဝန်တိုခြင်းနှင့်လည်း
စပ်ကုန်၏၊ ဝိဝါဒောတေသု၊ ငြင်းခုံခြင်းဖြစ်ကုန်သည်ရှိသော်၊ ပေသုကာနိစ
ချောပစ်ရုံးတိုက်ခြင်းတို့ သည်လည်း၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ယေ၊ အ
ကြင်မိယဝတ္ထုတို့ကို၊ ဝုတ္တာ၊ ဆိုအပ်ကုန်၏၊ တေပိယာ၊ ထိုချစ်ခြင်း တို့
သည်၊ လောကတ္ထံ၊ လောက၌၊ ကုတောနိဒါနာ၊ အဘယ်အကြောင်းရှိကုန်
သည်၊ အသု၊ ဖြစ်ကုန်သနည်း၊ ယေစာပိ၊ အကြင်ဝတ္ထိယအစရှိကုန်သော
အမျိုးထေးပါးတို့သည်လည်း၊ လောဘာ၊ လောဘဟူသော အကြောင်းရှိ
ကုန်သည်ဖြစ်၍၊ လောကော၊ လောက၌၊ ဝိစရန္တိ၊ သွားကုန်၏၊ တေသံ၊ ထို
မင်းအစရှိသည်တို့၏၊ သောလောထောစ၊ ထိုလောဘသည်လည်း၊ ကုတော
နိဒါနာ၊ အဘယ်အကြောင်းရှိကုန်သနည်း၊ ယေ၊ အကြင်အာသာနိဋ္ဌာဗျူ

သည့်၊ နရဿ၊ လူအား၊ သမ္ပရာယာယ၊ ကောင်းစွာတကွလည်းလျောင်းခြင်း
 ဌ၊ ဟောန္တိ၊ ဖြစ်ကုန်၏။ တေအာသာစ၊ ထိုတောင့်တခြင်းတို့ သည်လည်း
 ကောင်း၊ တေနိဋ္ဌာစ၊ ထိုထိုအာသာ၏ပြီးပြည့်စုံခြင်းတို့သည်လည်းကောင်း
 ကုတောနိဒါနာ၊ အဘယ်အကြောင်းရှိကုန်သနည်း၊ လောကေ၊ လောက၌၊ ပိ
 ယာနိ၊ ချစ်အပ်ကုန်သောဝတ္ထုတို့သည်၊ ဆန္ဒနိဒါနာနိ၊ ကာမဆန္ဒဟူသော
 အကြောင်းရှိကုန်၏။ ယေစာပိ၊ အကြင်ဝတ္ထုယအစရှိသည်တို့သည်လည်း၊
 လောဘာ၊ လောဘဟူသောအကြောင်းရှိကုန်သည်ဖြစ်၍၊ လောကေ၊ လော
 က၌၊ ပိစရန္တိ၊ သွားကုန်၏။ တေသံ၊ ထိုဝတ္ထုယတို့၏၊ လောဘောပိ၊ လောဘ
 သည်လည်း၊ ဆန္ဒနိဒါနော၊ ကာမဆန္ဒဟူသောအကြောင်းရှိ၏။ ယေ၊ အကြင်
 အာသာနိဋ္ဌာတို့သည်၊ နရဿ၊ လူအား၊ သမ္ပရာယာယ၊ ကောင်းစွာတကွ
 လည်းလျောင်းခြင်းဌ၊ ဟောန္တိ၊ ဖြစ်ကုန်၏။ တေအာသာစ၊ ထိုတောင့်တခြင်း
 တို့သည်လည်းကောင်း၊ တေနိဋ္ဌာစ၊ ထိုထိုအာသာ၏ပြီးပြည့်စုံခြင်းတို့သည်
 လည်းကောင်း၊ ဣတောနိဒါနာ၊ ဤကာမဆန္ဒဟူသော အကြောင်းရှိကုန်၏။
 လောကတ္ထိ၊ လောက၌၊ ဆန္ဒော၊ ဆန္ဒသည်၊ ကုတောနိဒါနောနု၊ အဘယ်အ
 ကြောင်းရှိသနည်း၊ ပိနိန္ဒယာပိ၊ တဏှာဒိဋ္ဌိဟူသောဆုံးဖြတ်ခြင်းတို့သည်
 မူလည်း၊ ကုတောပဟုတာ၊ အဘယ်မှ အကြောင်းဖြစ်ကုန်သနည်း၊ ကော
 ဝေစ၊ အမျက်ထွက်ခြင်း သည်လည်းကောင်း၊ မောသဝဇ္ဇဉ္ဇ၊ တွေဝေ
 ရိုက်မဲခြင်းအဖြစ်သည်လည်းကောင်း၊ ကထံကထာစ၊ ယုံမှားခြင်းသည်
 လည်းကောင်း၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ကုတောပဟုတာ၊ အဘယ်မှ
 အကြောင်းဖြစ်ကုန်သနည်း၊ အညေပိ၊ တပါးလည်းဖြစ်ကုန်သော၊ ယေဝါပိ
 ဓမ္မာ၊ အကြင်သို့သောသဘောရှိကုန်သောကောဝေသည်နှင့် သမ္ပယုတ်ဖြစ်
 ကုန်သောတရားတို့သို့သဘောရှိကုန်သော အကုသိုလ်ဓမ္မတို့ကို မူလည်း၊
 သမထေဝန၊ ဗုဒ္ဓသမဏသည်၊ ဝုတ္တာ၊ ဟောအပ်ကုန်ပြီ၊ ထေဓမ္မာ၊ ထိုတရားတို့
 သည်၊ ကုတောပဟုတာ၊ အဘယ်မှအကြောင်းဖြစ်ကုန်သနည်း၊ ယံ၊ အကြင်
 သုခဒုက္ခကို၊ သာတံ အာသာတန္တိ၊ သာယာခြင်း လက္ခဏာ မသာယာ
 ခြင်းလက္ခဏာရှိ၏ဟူ၍၊ လောကေ၊ လောက၌၊ အာဟု၊ ဆိုကုန်ပြီ၊ တံ၊ ထို
 သုခဒုက္ခတရ်ဘယဝတ္ထုဟုဆိုအပ်သော သာတအာသာတကို၊ ဥပနိဿာ
 ယ၊ မြီ၍၊ ဆန္ဒော၊ ဆန္ဒသည်၊ ပဟောတိ၊ ဖြစ်၏။ ရူပေသု၊ ရုပ်တရားတို့၌၊
 ပိဘဝဉ္ဇ၊ ပျက်ခြင်းကိုလည်းကောင်း၊ ဘဝဉ္ဇ၊ ဖြစ်ခြင်းကို လည်းကောင်း၊
 ဒိသွာ၊ မြင်၍၊ ဇန္တု၊ သတ္တဝါအပေါင်းသည်၊ လောကေ၊ အပါယ်ဝသော
 လောက၌၊ ပိနိန္ဒယံ၊ တဏှာဒိဋ္ဌိ အားဖြင့် ဆုံးဖြတ်ခြင်းကို၊ ကုရူတေက

၂ ရောတိ၊ ပြု၏။ ကောသေစ၊ အမျက်ထွက်ခြင်း သည်လည်းကောင်း၊
 မောသဝဇ္ဇဉ္ဇ၊ တွေဝေရိက်မဲခြင်းအဖြစ်သည်လည်းကောင်း၊ ကထံကထာ
 စ၊ ယုံမှားခြင်း သည်လည်းကောင်း၊ ဇေတဝိဓမ္မာ၊ ဤကောသေစရှိသော
 တရားတို့သည်လည်း၊ ဗုဒ္ဓယမေဝ၊ သာတအသာတနှစ်ပါးသည်၊ သန္တေဝ၊
 ရှိသော်သာသျှင်၊ ပဟောန္တိ၊ ဖြစ်ကုန်၏။ ကထံကထိ၊ ယုံမှားခြင်းရှိသောသူ
 သည်၊ ဥာဏပထာယ၊ ဥာဏ်အမြင်ကိုရမိသောငှါ၊ တိသောသိက္ခာ၊ သုံး
 ပါးသောသိက္ခာတို့ကို၊ သိက္ခေ၊ ကျင့်ရာ၏။ ကာရထံ၊ အကြောင်းကား၊ ကိံ၊
 အသိနည်း၊ သမဏေန၊ ဗုဒ္ဓသမဏသည်၊ ဥတ္တာ၊ သိ၍သာသျှင်၊ ဓမ္မာ၊ တရား
 တို့ကို၊ ပရတ္တာ၊ ဟောအပ်ကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ ကထံကထိ၊ ယုံမှား
 ခြင်းရှိသောသူသည်၊ ဥာဏပထာယ၊ ဥာဏ်ကိုတောင့်တသဖြင့်၊ သိက္ခေ၊
 ကျင့်ရာ၏။ သာတဉ္ဇ၊ သုခသည်လည်းကောင်း၊ အသာတဉ္ဇ၊ နက္ခသည်
 လည်းကောင်း၊ ကုတောနိဒါနာ၊ အဘယ်တရားအကြောင်းရှိကုန်သနည်း၊
 သာတံအသာတာနံ၊ သုခနက္ခတို့၏၊ ဝိဘဝံစ၊ ပျက်ခြင်းသည်လည်းကောင်း၊
 ဘဝဉ္ဇ၊ ဖြစ်ခြင်းသည်လည်းကောင်း၊ ဇေတ၊ ထိုဘဝ ဘဝတို့သည်၊
 ကိတ္ထိံ၊ အဘယ်တရားသည်၊ အသန္တေ၊ မရှိသည်ရှိသော်၊ နဟိဘဝန္တိ၊ မဖြစ်
 ကုန်သနည်း၊ သာတံအသာတာနံ၊ သုခနက္ခတို့၏၊ ဝိဘဝဉ္ဇဝိဘဝေါစ၊ ပျက်
 ခြင်းကိုလည်းကောင်း၊ ဘဝံဘဝေါစ၊ ဖြစ်ခြင်းကိုလည်းကောင်း၊ ဣတိ၊ ဤ
 သို့၊ ယမေတမတ္တံယောဇေသောအတ္ထော၊ အကြင်အနက်ကို၊ ဝုတ္တော၊ မိန့်အပ်
 ၏၊ ဇေတံအတ္ထံ၊ ဤအနက်ကို၊ ယတောနိဒါနံ၊ အကြင်အကြောင်းရှိ၏ဟု၊ ပဖြူ
 တိ၊ ဟောတော်မူစေသု၊ သာတံစ၊ သာယာခြင်းသည်လည်းကောင်း၊ အသာ
 တံစ၊ မသာယာခြင်းသည်လည်းကောင်း၊ ပသန္တိဒါနံ၊ ပသသျှင်အကြောင်း
 ရှိ၏၊ ဝိဘဝဉ္ဇ၊ ပျက်ခြင်းသည်လည်းကောင်း၊ ဘဝဉ္ဇ၊ ဖြစ်ခြင်းသည်လည်း
 ကောင်း၊ ဇေတ၊ ဤဘဝတဝတို့သည်၊ ပသေ၊ ပသသည်၊ အသန္တေ၊ မရှိ
 သည်ရှိသော်၊ နဟိဘဝန္တိ၊ မဖြစ်ကုန်၊ ဝိဘဝံဝိဘဝေါစ၊ ပျက်ခြင်းကိုလည်း
 ကောင်း၊ ဘဝံဘဝေါစ၊ ဖြစ်ခြင်းကိုလည်းကောင်း၊ ဣတိ၊ ဤသို့၊ ယမေတ
 မတ္တံယောဇေသောအတ္ထော၊ ဤအနက်ကို၊ ဝုတ္တော၊ မိန့်အပ်၏၊ ဇေတံအတ္ထံ၊ ထို
 အနက်ကို၊ ဣတောနိဒါနံ၊ ဤပသသျှင်အကြောင်းရှိ၏ဟူ၍၊ တေ၊ သင်အား၊
 အဟံ၊ ငါသည်၊ ပဖြူမိ၊ အပြားအားဖြင့်ဟောတော်မူ၏၊ ပသေ၊ ပသ
 သည်၊ ယောကတ္ထိံ၊ ယောကန္တိ၊ ကုတောနိဒါနောနု၊ အဘယ်အကြောင်း
 ရှိသနည်း၊ ပရိဂ္ဂဟာစာဝိ၊ ဝတ္ထုကိုသိမ်းဆည်းခြင်းတို့သည်လည်း၊ ကု
 ကောပဟုတာ၊ အဘယ်အကြောင်းဖြစ်ကုန်သနည်း၊ ကတ္ထိံ၊ အဘယ်တရား

သည့်အသန္တမရှိသည်ရှိသော်၊ မမ၊ ငါအား၊ အတ္တံ၊ ဥစ္စာသည်၊ အတ္ထိ၊
 ရှိ၏၊ ဣတိ၊ ဤသို့၊ ပရိဂ္ဂဟာ၊ သိမ်းဆည်းခြင်းတို့သည်၊ နသန္တိ၊ မရှိကုန်
 သနည်း၊ ကတ္ထိ၊ အတယ်သည်၊ ဝိဘူတေ၊ လွန်သည်ရှိသော်၊ ဖဿာ၊ စက္ခု
 သံဖဿစသည်တို့သည်၊ နယသန္တိ၊ မတွေ့ကုန်သနည်း၊ နာမဉ္စ၊ သမ္ပ
 ယုတ်ဖြစ်သောနံကိုလည်းကောင်း၊ ရူပဉ္စ၊ ဝတ္ထုအာရုံဖြစ်သောရုပ်ကိုလည်း
 ကောင်း၊ ပရိဂ္ဂ၊ စွဲ၍၊ ဖဿော၊ ဖထေသည်၊ ဘဝတိ၊ ဖြစ်၏၊ ပရိဂ္ဂဟာနိ၊ သိမ်း
 ဆည်းခြင်းတို့သည်၊ ဣန္ဒြာနိဒါနာနိ၊ အလိုမျှင်အကြောင်းရှိကုန်၏၊ ဣန္ဒြာ
 ယ၊ အလိုသည်၊ အသတိ၊ မရှိခဲ့သော်၊ မမ၊ ငါ၏၊ အတ္တံ၊ ဥစ္စာတည်း၊ ဣတိ၊
 ဤသို့၊ ပရိဂ္ဂဟော၊ သိမ်းဆည်းခြင်းသည်၊ နအတ္ထိ၊ မရှိ၊ ရူပေ၊ ဝတ္ထုအာရုံ
 ဖြစ်သောရုပ်သည်၊ ဝိဘူတေ၊ ကင်းသည်ရှိသော်၊ ဖဿာ၊ စက္ခုသံဖဿအစ
 ရှိကုန်သောငါးပါးကုန်သောဖဿတို့သည်၊ နယသန္တိ၊ မတွေ့ထိကုန်၊ ကထံ
 သမေတဿ၊ အတယ်သို့ကျင့်သောသူအား၊ ရူပံ၊ ရုပ်သည်၊ ဝိဘောတိ၊ မဖြစ်
 သနည်း၊ သုခံ၊ နက္ခံ၊ စာပီ၊ ချမ်းသာဆင်းရဲသည်မူလည်း၊ ကထံ၊ အတယ်အ
 ကြောင်းဖြင့်၊ ဝိဘောတိ၊ မဖြစ်သနည်း၊ ယထာ၊ အကြင်အကြောင်းဖြင့်၊
 ဝိဘောတိ၊ ကွယ်၏၊ တထာ၊ ထိုအကြောင်းဖြင့်၊ တံ၊ ထိုကွယ်ခြင်းကို၊ ဇာ
 နိဿာမ၊ သိရပါကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ မေ၊ ငါ၏၊ မနော၊ စိတ်သည်၊ အာ
 ဟု၊ ဖြစ်၏၊ ထေံ၊ ဤအကြောင်းကို၊ မေ၊ ပါအား၊ ပဗြူဟိ၊ အပြားအားဖြင့်
 ဟောတော်မူထား၊ ယထာ၊ အကြင်အကြောင်းဖြင့်၊ သမေတဿ၊ ကျင့်သောသူ
 အား၊ ရူပံ၊ ကသိုဏ်းရုပ်သည်၊ ဝိဘောတိ၊ ကွယ်၏၊ သော၊ ထိုကျင့်သောသူ
 သည်၊ သညသညိ၊ ပကတိသညာဖြင့်သညာရှိသည်လည်း၊ နဟောတိ၊ မဖြစ်၊
 ဝိသညသညိ၊ ဖောက်ပြန်သော သညာရှိသည်လည်း၊ နဟောတိ၊ မဖြစ်၊
 သညာ၊ ဖောက်ပြန်၍၊ အသညိ၊ သညာမရှိသည်လည်း၊ နဟောတိ၊ မဖြစ်၊
 ဝိဘူဘသညိ၊ အခြင်းခပ်သိမ်းလွန်ပြီးသောသညာရှိသည်လည်း၊ နဟောတိ၊
 မဖြစ်၊ ဧတတ္ထိံ၊ ဤသညာရှိသည်၏အဖြစ်အစရှိသည်၌၊ အဋ္ဌတွာ၊ မတည်မူ
 ၍၊ ဧဝံ၊ ဤသို့အာကာသာနဉ္စာယတနသမာပတ်ကို ရုစိဋ်သောဌ၊ စိတ်ကို
 ရှေးရှုဆောင်သောအခြင်းအရာဖြင့်၊ သမေတဿ၊ ကျင့်သောအရူပ၏ အ
 ကြောင်းဖြစ်သောမာရ်နှင့်ပြည့်စုံသောသူအား၊ ရူပံ၊ ကသိုဏ်းရုပ်သည်၊ ဝိ
 ဘောတိ၊ ကွယ်၏၊ ဟိ၊ သင့်စွာပပဉ္စသင်္ခါ၊ သံသရာ၌ဘတ်ရကားပပဉ္စဟုဆို
 အပ်ကုန်သော တဏှာမာနဒိဋ္ဌိအရတို့သည်၊ သညာနိဒါနာ၊ သညာဟူသော
 အကြောင်းရှိကုန်၏၊ ယန္တံ၊ အသန္တံ၊ ဆိုအပ်ခဲ့ပြီးသည်မှတစ်ပါး အကြင်
 ဝိသုဒ္ဓိမဂ္ဂမရှိသည်ကို၊ မယံ၊ ငါတို့သည်၊ အပုစ္ဆိ၊ မှာ၊ မမေးရကုန်သေး၊ နာ၊

☰

ငါတို့အား။ အင်္ဂါတ္တယိ၊ မကြားသေး၊ တံအသန္တံ၊ ထိုမရှိသည်ကို၊ ဝုတ္ထာမ၊
မေးကုန်၏။ တံအသန္တံ၊ ထိုမရှိခြင်းကို၊ ဗြူဟိ၊ ဟောတော်မူလော့၊ ဣဗ္ဗံ
ယာစာမ၊ ငါတို့ဘောင်းပန်ပါကုန်၏။ ဧတ္ထောဝတာ၊ ဤသမာပတ်မျှတည်း
သောအတိုင်းအရှည်ဖြင့်၊ ဣဓ၊ ဤလောက၌၊ ပဏှိတာသေ၊ ပညာရှိကုန်သော၊
ဇေက၊ အချို့ကုန်သောရဟန်း၊ ဝုတ္ထာ၊ တို့သည်၊ ယက္ခဿ၊ သတ္တဝါ၏၊ အဂ္ဂံ၊
မြတ်သော၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်သလော့၊ ဥဒါဟု၊ ထိုသို့
မဟုတ်မူကား၊ အညဗ္ဗိ၊ တပါးသည်၊ ဖြစ်သော။ ဧတ္ထော၊ ဤအရူပသမာပတ်
ထက်၊ အဓိကံ၊ လွန်သောစင်ခြင်း၏အကြောင်းကို၊ ဝဒန္တိ၊ ဆိုကုန်သလော့၊
ဧတ္ထောဝတာ၊ ဤသမာပတ်မျှတည်းသောအတိုင်းအရှည်ဖြင့်၊ တေသံပန၊ ထိုရ
ဟန်း၊ ဝုတ္ထာ၊ တို့တွင်၊ ဣဓ၊ ဤလောက၌၊ ပဏှိတာသေ၊ ပညာရှိဟု မှတ်အပ်
ကုန်သော၊ ဇေက၊ အချို့ကုန်သော သဿတဝါဒရှိကုန်သောရဟန်း၊ ဝုတ္ထာ၊
တို့သည်၊ ယက္ခဿ၊ သတ္တဝါ၏၊ အဂ္ဂံ၊ မြတ်သော၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊
ဆိုကုန်၏။ တေသံ၊ ထိုရဟန်း၊ ဝုတ္ထာ၊ တို့တွင်၊ ဇေက၊ အချို့ကုန်သော ဥဒ္ဓေ
ဒအယူရှိကုန်သောရဟန်း၊ ဝုတ္ထာ၊ တို့သည်၊ အနုပါဒိသေသေ၊ အနုပါဒိသေသ
နိဗ္ဗာန်၌၊ ကုသလာဝဒါနာ၊ လိမ္မာကုန်၏ဟုဆိုကုန်သည်၊ သမာနာ၊ ဖြစ်ကုန်၍၊
သမယံ၊ ဥဒ္ဓေဒအယူကို၊ ဝဒန္တိ၊ ဆိုကုန်၏။ ဧတေစ၊ ဤမိစ္ဆာအယူရှိကုန်
သောရဟန်း၊ ဝုတ္ထာ၊ တို့ကိုထည်း၊ ဥာတွာ၊ သိ၍၊ ဥပနိသယိတာ၊ မြီကုန်၏။ ဣတိ၊
ဤသို့၊ နိဿယေစ၊ မြီရာတို့ကိုထည်း၊ ဥာတွာ၊ သိ၍၊ ဝိမံဝိ၊ ထိုသို့ရံဝင်းသော
အထေ့ရှိသော၊ သောရနိ၊ ထိုဗုဒ္ဓရနိသည်၊ ဓမ္မေ၊ တရားတို့ကို၊ အနိစ္စာဒိတော
အနိစ္စစသောအာဖြင့်၊ ဥာတွာ၊ သိ၍၊ ဒုက္ခာ၊ ဆင်းရဲမှ၊ ဝိမုတ္တော၊ လွတ်၏။ ဝိဝါ
ဒံ၊ ငြင်းခုံခြင်းသို့၊ နဇေတိ၊ မရောက်၊ သေးမိရာဝ၊ ထိုဗုဒ္ဓရနိသည်၊ တာဝါဘ
ဝါယ၊ အဘန်တလဲလဲဖြစ်ခြင်းငှါ၊ နဇေတိ၊ မရောက်၊ ကထဟာဝိဝါဒသုတ္တံ၊
ကထဟာဝိဝါဒသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ကထဟာဝိဝါ
ဒသုတ်ပြီး၏။ ။

။ သောဂေါတမ၊ ဒိုဂေါတမ၊ သကံသကံ၊ ဒိဗ္ဗိပရိဗ္ဗာသနာ၊ မိမိတို့၏အယူ
၌နေကုန်သော၊ ဣမေဒိဗ္ဗဂတိကား၊ ဤဒိဗ္ဗအယူတို့သည်၊ ဝိဂယ၊ ထိုအယူကို
အားကြီးသောယူခြင်းဖြင့်ယူကုန်၍၊ ကုသလာ၊ ထိုအယူ၌ငါတို့လိမ္မာ၏ဟု၊
ပရိဇာနမာနာ၊ နေခဲ့ကုန်သည်ဖြစ်ကုန်၍၊ နာနာ၊ အသီးအသီး၊ ဝဒန္တိ၊ ဆိုကုန်
၏။ ယော၊ အကြင်သူသည်၊ ဧံ၊ ဤသို့သောအခြင်းဖြင့်၊ ဝိဇာနာတိ၊ အထူးသိ
၏။ သော၊ ထိုသူသည်၊ ဓမ္မံ၊ တရားကို၊ ဝေဒိ၊ သိ၏။ ယော၊ အကြင်သူသည်၊ ဣဒံ
ဤအယူကို၊ ပရိက္ခောသံပရိက္ခောသန္တော၊ တားမြစ်၏။ သေ၊ ထိုသူသည်၊

အဂကဝလိ၊ ပညာမပြည့်ယုတ်၏၊ ဣတိ ဤသို့၊ ဝေန္တိ၊ ဆိုကုန်၏၊ ဧဝံ၊ ဤသို့၊ ဝိဂယ၊ ခြံစွာယူပြီး၍၊ ဝါဒန္တိ၊ အထူးထူးဆိုကုန်၏၊ ပရောပရံ၊ သူတပါးကို၊ ဗာတော၊ သူမိက်၏၊ အကုသထော၊ မထိမလိမ္မာ၊ ဣတိဝိ၊ ဤသို့လည်း၊ အာဟု၊ ဆိုကုန်၏၊ ဣမေသံ၊ ဤသူတို့၏ အယူတို့တွင်၊ ကထာမောဝါဒေါ၊ အဘယ်အယူသည်၊ သဇ္ဈောနု၊ မှန်မည်နည်း၊ ဟိ၊ သင့်စွာ၊ သဗ္ဗေဝဣမေ၊ အလုံးစုံကုန်သော ဤသူတို့သည်လျှင်၊ ကုသလာ၊ ဝါတို့လိမ္မာကုန်၏၊ ပညာရှိကုန်၏ ဟူ၍၊ ဝဒါနာ၊ ဆိုကုန်၏၊ ပရဿ၊ သူတပါး၏၊ ဓမ္မံ၊ အယူကို၊ အနန္တဇာနံ၊ ခွင့်မပြုသည်ဖြစ်၍၊ ဗာထော၊ မလိမ္မာသည်၊ မဂေါ၊ မိက်သည်၊ နိဟိနပညော၊ ယုတ်သောပညာရှိသည်၊ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ ဧဝံသန္တေ၊ ဤသို့ဖြစ်သည်ရှိသော်၊ သဗ္ဗေဝိ၊ အလုံးစုံကုန်သောသူတို့သည် ပင်လျှင်၊ ဗာထာ၊ မလိမ္မာကုန်သည်၊ မဂေါ၊ မိက်ကုန်၍၊ သနိဟိနပညော၊ အလွန်ယုတ်သောပညာနည်းကုန်၏၊ ကသ္မာ၊ အဘယ်ကြောင့်ကား၊ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ ဣမေ၊ ဤသူတို့သည်၊ ဗိဇ္ဇိပရိတ္တသာနာ၊ ဝိဝိတို့သာလျှင်အယူဖြင့်နေကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ သဗ္ဗေဝ၊ အလုံးစုံတို့သည်ပင်လျှင်၊ ဗာထာ၊ မိက်ကုန်၏၊ ဝေ၊ ထိုသူတို့သည်၊ သဒ္ဓိဋ္ဌိသာ၊ ဝိဝိမိမိ၏အယူဖြင့်၊ နဝါဒါနာ၊ မဖြူစင်ကုန်သည်မဟုတ်ဖြူစင်သည်လည်းကောင်း၊ သံသဒ္ဓပညာစ၊ မြူစင်သော ပညာရှိသည်လည်းကောင်း၊ ကုသလာစ၊ လိမ္မာသည်လည်းကောင်း၊ ရုတိမာစ၊ ပညာရှိကုန်သည်လည်းကောင်း၊ စေဟောန္တိ၊ အကယ်၍ဖြစ်ကုန်အံ့၊ ဧဝံသန္တေ။ ဤသို့ဖြစ်ကုန်သည်ရှိသော်၊ ဧဝံသံ၊ ထိုသူတို့တွင်၊ ကောဗိဝိ၊ တစုံတယောက် သည်မျှလည်း၊ နိဟိနပညော၊ ပညာယုတ်သည်၊ နဟောတိ၊ မဖြစ်၊ ကသ္မာ၊ အဘယ်ကြောင့်ကား၊ ဗိဇ္ဇိဟိ၊ ဗိဇ္ဇိတို့ဖြင့်၊ ပရေသံ၊ သူတပါးတို့အား၊ သမတ္တာယထာ၊ ပြီးသကဲ့သို့၊ ထထာ၊ ထိုအထူးတော်သဒ္ဓိ၊ ထိုသူတို့အားလည်း၊ ဗိဇ္ဇိဟိ၊ ဝိဝိတို့အယူတို့ဖြင့်၊ သမတ္တာ၊ ပြီးကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ နဟောတိ၊ မဖြစ်၊ မိထု၊ နှစ်ယောက်နှစ်ကုန်သော၊ ဧဝံသံ၊ ထိုသူတို့သည်၊ အညမညံ၊ အချင်းချင်း၊ ဗာထာ၊ မိက်ကုန်၏ဟူ၍၊ ယံ၊ အကြင်အယူစကားကို၊ အာဟု၊ ဆိုကုန်၏၊ ဧဝံ၊ ဤစကားကို၊ ထထိဝန္တိ၊ မှန်၏ဟူ၍၊ အဘံ၊ ဝါထုရားသည်၊ နေဝဗြူမိ၊ မဟော၊ ကာရဏံ၊ အကြောင်းကား၊ ကိံ၊ အသို့နည်း၊ ယသ္မာ၊ အကြင်ကြောင့်၊ သဗ္ဗေဝ၊ အလုံးစုံ သာလျှင်ဖြစ်ကုန်သော၊ ဧဝံသံ၊ ထိုသူတို့သည်၊ သကံသကံဗိဇ္ဇိ၊ ဝိဝိမိမိအယူကို၊ သမ္ပံ၊ ဝါအယူသာမှန်၏ဟု၊ အကံသု၊ ပြုကုန်၏၊ တသ္မာ၊ တော်စကားရထောနု၊ ထိုသို့သော အကြောင်းဖြင့်လည်း၊ ပရံ၊ သူတပါးကို၊ ဗာထာတိ၊ မိက်၏ဟူ၍၊ ဒဟန္တိ၊ ထား

ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ တထိဝန္တိ၊ မှန်၏ဟူ၍၊ နေဝဖြူမိ၊ မဟော၊ ယံ၊ အကြင်အယူကို၊ သစ္စန္တိ၊ မှန်၏ဟူ၍၊ တထိဝန္တိ၊ မချွတ်မယွင်းဟူ၍၊ ဧကော၊ အချို့ ကုန်သောရဟန်း ပုဂ္ဂိုလ်တို့သည်၊ အာဟာ၊ ဆိုကုန်၏။ တံ၊ ထိုအယူကို၊ အညော၊ တပါးသောရဟန်း ပုဂ္ဂိုလ်တို့သည်၊ တုန္တိ၊ အချည်းနှီးဟူ၍၊ မုသာတိ၊ ချွတ်ထွေ၏ဟူ၍၊ အာဟာ၊ ဆိုကုန်၏။ ဝေဓိ၊ ဤသို့ဆိုသဖြင့်လည်း၊ ဝိဂယာ၊ မြို့စွဲသက်ဝင်ယူကုန်၍၊ ဝိဝါဒယန္တိ၊ မညီမညွတ်အထူးထူးငြင်းခုံကုန်၏။ ကသ္မာ၊ အဘယ်ကြောင့်၊ သမဏာ၊ ရဟန်းတို့သည်၊ ဧကံ၊ တခုသော စကားကို၊ နဝဒန္တိ၊ မဆိုကုန်သနည်း။ ယထိ၊ အကြင်နိရောဓဝစ္စာမဂ္ဂသစ္စာ၌၊ ပဇာနံ ပဇာနန္တော၊ ပိုင်းခြား၍ သိသောသူသည်၊ ပဇာနာနော၊ မဟေံ မပြန်အမှန်ပိုင်းခြား၍ သိသည်ဖြစ်၍၊ ဝိဝေရ၊ ဖွင့်ထွက်ရာ၏။ တံသစ္စံ၊ ထိုနိရောဓသစ္စာမဂ်သစ္စာသည်၊ ဧကံတိ၊ တပါးသာတည်း။ ခုတိယံ၊ နှစ်ခုခြေခံသော သစ္စာသည်။ နအတ္ထိ၊ မရှိ။ နာနတော၊ အသီးအသီးအားဖြင့်၊ သစ္စာနိ၊ ကြွင်းသောသစ္စာတို့ကို၊ သယံဗုဒ္ဓန္တိ၊ မိမိတို့ဆိုနိုင်ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ တေသမဏာ၊ ထိုရဟန်းတို့သည်၊ ဧကံ၊ တခုလည်းကို၊ နဝဒန္တိ၊ မဆိုကုန်။ ပဝါဒိတာသေ၊ အယူကိုဆိုတတ် ကုန်ထသော၊ ကုသထာ၊ လိမ္မာသည် ဖြစ်၍၊ ဝဒါနာ၊ ဆိုတတ်ကုန်ထသော၊ တေ၊ ထိုရဟန်းတို့သည်၊ ကသ္မာနူ၊ အဘယ်ကြောင့်၊ သစ္စာနိ၊ သစ္စာတို့ကို၊ နာနာ၊ အသီးအသီးဆိုကုန်သနည်း။ သစ္စာနိ၊ သစ္စာတို့သည်၊ နာနာ၊ အသီးအသီး၊ ဗဟူနိ၊ များကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်သလော၊ ဥဒါဟ၊ ထိုသို့မဟုတ်၊ တေ၊ ထိုရဟန်းတို့သည်၊ တက္ကံ၊ အကြံကို၊ အနုဿာရန္တိ၊ အစဉ်ချွေ့ပက်ကုန်သလော၊ လောကေ၊ လောက၌၊ နာနာသညာယ၊ အထူးထူးသော အမှတ်မျှဖြင့်၊ နိစ္စာနိ၊ မြစ်၏မှန်၏ဟူ၍ယူ အပ်ကုန်သောသစ္စာတို့ကို၊ အညတြံ၊ ထား၍၊ သစ္စာနိ၊ သစ္စာတို့သည်၊ နာနာ၊ အသီးအသီး၊ ဗဟူနိ၊ များကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ တက္ကံ၊ မိမိတို့၏အကြံမျှကိုသာလျှင်၊ ဒိဋ္ဌိသု၊ အယူတို့၌၊ ပကပ္ပယိတွာ၊ ကြံဆကုန်၍၊ သစ္စန္တိ၊ မှန်၏ဟူ၍၊ မုသာတိ၊ ချွတ်ယွင်း၏ဟူ၍၊ ဣယံ ဓမ္မံ၊ နှစ်ခုတို့၏အပေါင်း ဖြစ်သောအယူကို၊ အာဟာ၊ ဆိုကုန်၏။ ဒိဋ္ဌေဝါ၊ မြင်အပ်ကုန်သောအာရုံတို့ကိုလည်းကောင်း၊ သုတေဝါ၊ ကြားအပ်ကုန်သောအာရုံတို့ကိုလည်းကောင်း၊ သိသဝတေဝါ၊ သိသအကျင့်တို့ကို လည်းကောင်း၊ မုတေဝါ၊ တွေ့အပ်သောအာရုံတို့ကိုလည်းကောင်း၊ ဧတေဝ၊ ဤဒိဋ္ဌိဝသော အာရုံတို့ကိုလည်း၊ နိဿာယ၊ အဖို့ပြု၍၊ ဝိမာနဒသိ၊ စင်သောအဖြစ် ဟုဆိုအပ်သောမညီညွတ်သည်ကို ရှုမြင်သည်ဖြစ်၍လည်း၊ ဝိနိစ္ဆယေ၊ ထိုဒိဋ္ဌိ အစိုးအဖြတ်



နှိ၊ ဣတ္ထာ၊ တညံသညံဖြစ်၍၊ သဟသမာနော၊ ရှင်လမ်း နှစ်သက်ခြင်းနှင့်
 တက္ကဖြစ်သညံဖြစ်၍၊ ပရော၊ သူတပါးသည်၊ ဗာလော၊ ချိက်၏၊ အကုသ
 ထော၊ မဝါမလိမ္မာ၊ ဣတိစ၊ ဤသို့လည်း၊ အာဟ၊ ဆို၏၊ ယေနေဝ၊ အကြင်ဝါဒ
 ဖြင့်ပင်လျှင်၊ ပရံ၊ သူတပါးကို၊ ဗာလော၊ ချိက်၏ဟူ၍၊ ဒဟတိ၊ ထား၏၊ တေန
 ထိဝါဒဖြင့်၊ အာတုမာနံ၊ မိမိကိုယ်ကို၊ ကုသထောတိစ၊ လိမ္မာ၏ဟူ၍လည်း၊
 အာဟ၊ ဆို၏၊ သော၊ ထိုဒိဋ္ဌိအယူရှိသောသူသည်၊ သယံ၊ မိမိသည်ပင်လျှင်၊
 အတ္တနော၊ မိမိကိုယ်ကို၊ ကုသထောဝဒါနော၊ လိမ္မာ၏ဟုဆိုသည်ဖြစ်၍၊ အ
 ဉ္စံ၊ သူတပါးကို၊ ဝိမာနေတိ၊ ကဲ့ရဲ့၏၊ တဒေဝ၊ ထိုစကားကိုသာလျှင်၊ ပါဝ၊
 ဆိုတတ်၏၊ သောဒိဋ္ဌိဂတိကော၊ ထိုဒိဋ္ဌိအယူရှိသောသူသည်၊ အတိသာရ
 ဒိဋ္ဌိယာ၊ ထိုသို့သော လက္ခဏာဖြင့် အလွန်အောက်မှေသော ဒိဋ္ဌိဖြင့်၊ သမ
 ဣတ္ထာပုဏ္ဏော၊ ပြည့်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ မာနေန၊ မာန်ဖြင့်၊ မဏ္ဍော၊ ယစ်
 သည်၊ ပရိပုဏ္ဏမာနိ၊ ဝါအလုံးစုံဂုဏ်ဖြင့်ပြည့်၏ဟုအမှတ်ရှိသည်၊ ဟုတ္တာ၊
 ဖြစ်၍၊ သယမေဝ၊ ကိုယ်တိုင်သည်ပင်လျှင်၊ မနုဿာ၊ စိတ်ဖြင့်၊ သာမံ၊ ကိုယ်
 ကို၊ အဘိသိဏ္ဍော၊ ပုဏ္ဏိတဟုအဘိသိက်သွန်းအပ်၏၊ ကိကာရဏာ၊ အ
 ဘယ်အကြောင်းကြောင့်ကား၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဒိဋ္ဌိသာထဿ၊
 ဒိဋ္ဌိဝါဒကိုသာယာခြင်းရှိသောသူအား၊ တထာ၊ ထိုအခြင်းဖြင့်၊ သမတ္တာ၊
 အလိုပြည့်သည်၊ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ အဘိသိဏ္ဍော၊ ပုဏ္ဏိ
 တဟုအဘိသိက်သွန်းအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ သောဒိဋ္ဌိဂတိကော၊ ထိုဒိ
 ဋ္ဌိအယူရှိသောသူသည်၊ ဝိနိစ္ဆယေ၊ ဒိဋ္ဌိအဆုံးအဖြတ်၌၊ သဟသမာနော၊ ရှင်
 လမ်းနှစ်သက်ခြင်းနှင့်တက္ကဖြစ်သညံဖြစ်၍၊ ပရော၊ သူတပါးသည်၊ ဗာလော၊
 ချိက်၏၊ အကုသထော၊ မဝါမလိမ္မာ၊ ဣတိစ၊ ဤသို့လည်း၊ အာဟ၊ ဆို၏၊ ဟိ
 သစ္စံ၊ မှန်၏၊ ပရဿ၊ သူတပါးသည်၊ ဝစသာ၊ စကားဖြင့်၊ နိဟီနော၊ ယုတ်
 သည်၊ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်၊ တု
 ငှောသင်သည်၊ အသဟော၊ သည်းမခံ၊ နိဟီနပညော၊ ယုတ်သောပညာရှိ
 သည်၊ ဟောတိ၊ ဖြစ်၏၊ အထ၊ စင်စစ်၊ အဿ၊ ထိုသူ၏၊ ဝစနံ၊ စကားသည်၊
 အပမာဏံ၊ ပမာဏမဟုတ်၊ သောပန၊ ထိုသူသည်ကား၊ သယံ၊ မိမိအလိုလို
 ပင်လျှင်၊ ဝေဒဂုဏ၊ မင်တည်းဟူသော ဝေဒလေးပါးဖြင့် နိဗ္ဗာန်သို့ ရောက်
 သညံလည်းကောင်း၊ မိရောစ၊ ပညာရှိသည်လည်းကောင်း၊ စေဟောတိ၊ အ
 ကယ်၍ဖြစ်အံ့၊ ဧဝံသန္တေ၊ ဤသို့ရှိသော်၊ သမဏောသု၊ ရဟန်းတို့၌၊ ကောပိ၊
 တရံတယောဂံသည်မျှ၊ ဗာလော၊ ချိက်သည်၊ နအတ္ထိ၊ မရှိ၊ ယသ္မာ၊ အ
 ကြင်ကြောင့်၊ ဣတော၊ ဤသာသနာမှာအညံ၊ တပါးသော၊ ဓမ္မံ၊ ဒိဋ္ဌိတရားကို၊

အထိဝန္တန္တိ၊ ဆိုကုန်၏။ တော၊ ထိုသူတို့သည်၊ သုဒ္ဓိ၊ စင်ခြင်း၏အကြောင်းကို
 အမရဒ္ဓါ၊ ချွတ်ယွင်းစေကုန်၏။ အကေဝလိ၊ အကေဝလိနော၊ အလုံးစုံမပြည့်
 ကုန်၊ ဧဝံပိ၊ ဤသို့လည်း၊ ပုထုသော၊ အဘိးအဘိးအားဖြင့်၊ တိတျာ၊ တိတ္ထိတို့
 သည်၊ ပဒန္တိ၊ ဆိုကုန်၏။ ကသ္မာ၊ အဘယ်ကြောင့်နည်း၊ ယသ္မာ၊ အကြင်
 ကြောင့်၊ တိတျာ၊ တိတ္ထိတို့သည်၊ သန္တိဗ္ဗရာဂေန၊ မိမိအယူ၌ တပ်သောရာဂ
 ဖြင့်၊ အတိရတ္တာ၊ အလွန်ထပ်ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ ဧဝံ၊ ဤသို့၊ ဝဒန္တိ၊ ဆို
 ကုန်၏။ တော၊ ထိုတိတ္ထိတို့သည်၊ ဣမေဝ၊ ဤငါ့အယူ၌သာလျှင်၊ သုဒ္ဓိဗ္ဗတိ၊ စင်
 ၏ဟူ၍၊ ဝါဒိယန္တိ၊ ဆိုကုန်၏။ အညေသု၊ တပါးကုန်သော၊ ဓမ္မေသု၊ အယူတို့
 ၌၊ ဝိသုဒ္ဓိ၊ စင်ခြင်းကို၊ နအာဟု၊ မဆိုကုန်၊ ဧဝံ၊ ဤသို့လည်း၊ ပုထုသော၊ များ
 ကုန်သော၊ တိတျာ၊ တိတ္ထိတို့သည်၊ သကာယနေ၊ မိမိတို့၏အယူတည်းဟူ
 သောသွားရာခရီး၌၊ နိဝိဋ္ဌာ၊ အမြင်စင်၍တည်ကုန်သည်ဖြစ်ကုန်၍၊ တတ္ထ၊ ထို
 မိမိတို့၏ဒိဋ္ဌိတည်းဟူသောအကြောင်း၌၊ ဒဠ်၊ မြို့စွာ၊ ဝဒနာ၊ ဆိုတတ်ကုန်
 ၏။ တေသု၊ တေသု၊ ဤသို့မြို့စွာကံည်၍ဆိုကုန်သော၊ ထိုထိုသို့သောတိတ္ထိတို့
 တွင်၊ ကောစိ၊ တိတ္ထိမေဝ၊ အချို့သော တိတ္ထိသည်၊ သကာယနေ၊ ဝါဒိ၊ သ
 သာတစသောမိမိအယူတည်းဟူသောသွားရာခရီး၌သာလျှင်၊ ဒဠ်၊ မြို့စွာယူ
 ၍၊ ဝဒါနော၊ ဆိုကုန်သည်ဖြစ်၍၊ ဧတ္ထ၊ ဤတိတ္ထိယအပေါင်း၌၊ ကံ၊ အဘယ်
 မည်သော၊ ပရံ၊ သူတပါးကို၊ ဗာဏေတိ၊ ဤသူမိုက်ဟူ၍၊ ဓဟေယျ၊ ထား
 ရာအံ့နည်း၊ ဧဝံသန္တေ၊ ဤသို့ဖြစ်သည်ရှိသော်၊ ပရံ၊ သူတပါးကို၊ ဗာဏအသု
 ဗ္ဗိမ္ပံ၊ ဤသူကားဗာဏတည်းမကင်သောအယူရှိသောသူတည်းဟူ၍၊ ဝဒံဝ
 ဒန္တော၊ ဆိုသော၊ သော၊ ထိုတိတ္ထိသည်၊ သယမေဝ၊ ကိုယ်တိုင်သည်ပင်
 လျှင်၊ အတ္တနော၊ မိမိ၏၊ မေခဝံ၊ ငြင်းခုံခြင်းကို၊ အာဝဟေယျ၊ လောင်ရာ
 ၏။ ဧဝံသဗ္ဗတ္တာပိ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောအလုံးစုံသော အခြင်းအရာ
 ဖြင့်လည်း၊ ဝိနိစ္ဆယေ၊ ဆုံးဖြတ်အပ်သောဒိဋ္ဌိ၌၊ ဣတွာ၊ တည်၍၊ သယံပမာယ၊
 မိမိကိုယ်ကို သာပမာထပြု၍၊ ဖြီးမှမ်းသဖြင့်၊ သော၊ ထိုတိတ္ထိသည်၊ လောက
 ထို့၊ လောက၌၊ ဥဋ္ဌံ၊ လွန်စွာ၊ ဝါဒိ၊ ငြင်းခုံခြင်းသို့၊ ဧတိ၊ ရောက်၏။ ဧဝံ၊ ဤသို့၊
 ဝိနိစ္ဆယေသု၊ ဆုံးဖြတ်အပ်သောဒိဋ္ဌိတို့၌၊ အာဒိနံ၊ အပြစ်ကို၊ ဥတွာ၊ သိ၍၊
 ဇန္တု၊ သူတော်ကောင်းသည်၊ သဗ္ဗာနံ၊ အလုံးစုံကုန်သော၊ ဝိနိစ္ဆာနံ၊ ဒိဋ္ဌိဝိ
 နိစ္ဆယတို့ကို၊ ဟိတွာနု၊ အရိယမဂ်ဖြင့်ပယ်စွန့်၍၊ လောကေ၊ လောက၌၊ မေ
 ဝံ၊ ငြင်းခုံခြင်းကို၊ နကုရု၊ တ၊ မပြုရာ၊ ဝုဠေ၊ ဟာသတ္တံ၊ ဝုဠေ၊ ဟာသုတ်
 သည်၊ နိဗ္ဗိတံ၊ အပြီးသို့ရောက်ပြီ။

☞

ယေကေပိ၊ အလုံးစုံကုန်သော၊ ဣမေ၊ ဤတိတ္ထိတို့သည်၊ ဒိဋ္ဌိပရိဗ္ဗာသာ

နာ၊ မိမိတို့၏အယုဒ္ဓါနေကုန်သည်ဖြစ်၍၊ ဣဒမေဝသစ္စန္တိ၊ စ၊ ဤငါ၏အယု
 သည်သာလျှင်မှန်၏ဟူ၍လည်း၊ ဝါဒယန္တိ၊ ဆိုကုန်၏၊ သဗ္ဗေဝ၊ အလုံးစုံ
 သာလျှင် ဖြစ်ကုန်သော၊ တေ၊ ထိုတို့ထွ်တို့သည်၊ နိန္ဒ၊ ကဲ့ရဲ့ခြင်းကိုသာ
 လျှင်၊ အန္တနယန္တိ၊ အဖန်တလဲလဲဆောင်ရကုန်သလော၊ အထေဝ၊ ထိုမြို့၊
 တထ္တ၊ ထိုဒိဋ္ဌိဝါဒကိုဆိုရာ၌၊ ပသံသန္တိ၊ မြီးပွမ်းခြင်းကိုလည်း၊ ထာန္တိ၊
 ရပါကုန်၏ထေဝ၊ ဝိဝါဒဿ၊ ဗိဋ္ဌိအယုကံ၊ ငြင်းခုံခြင်း၏၊ ဒုဝေပလာနိ၊
 ကဲ့ရဲ့ခြင်း၊ မြီးပွမ်းခြင်း၊ အောင်ခြင်း၊ ရှုံးခြင်းစသော အားဖြင့် နှစ်ပါးကုန်
 သောအကျိုးတို့ကို၊ အဟံ၊ ငါသည်၊ ဖြူမိ၊ ဟောတော်မူ၏၊ ထထ္တ၊ ထိုနှစ်
 ပါးတို့တွင်၊ တေ၊ ဤမြီးပွမ်းခြင်းကို ရခြင်းဟူသော အကျိုးသည်၊ အပ္ပ
 တိ၊ အနည်းသာတည်း၊ နိန္ဒ၊ ကဲ့ရဲ့ခြင်းကို၊ ဗမာယ၊ နှိုင်းယှဉ်ခြင်းငှါ၊ နာလံ
 မစွန်းနှိုင်း၊ တေ၊ မြီးပွမ်းခြင်းခုံခြင်း၌ဤအဖြစ်ကိုလည်း၊ ဒိယွာ၊ မြင်ကုန်၍၊ အဝိဝါဒ
 တုမံ၊ မငြင်းခုံခြင်း၏ အရာဖြစ်သောနိဗ္ဗာန်ကို၊ ခေမံ၊ ဘေးကင်း၏ဟု၊ အထိ
 ပသံအထိပသမာနော၊ မြင်သည်ဖြစ်၍၊ နဝိဝါဒထေ ထ၊ မငြင်းခုံရာ၊ ယာ
 ကာမိ၊ အလုံးစုံကုန်သော၊ ဣမာသရတိယေဝ၊ ဤဒိဋ္ဌိတို့သည်၊ ဝုထုဇ္ဇနာ၊ ဝု
 ထုဇဉ်သဘောဖြစ်ကုန်၏၊ သဗ္ဗာ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေ၊ ဤ
 ဒိဋ္ဌိတို့သို့၊ ဝိစ္စ၊ ပညာရှိသည်၊ နုဥပေတိ၊ မကပ်၊ အနုပယော၊ မကပ်သော၊
 သော၊ ထိုပညာရှိသည်၊ ဥပယံ၊ တဏှာဒိဋ္ဌိအားဖြင့် ကပ်အပ်သော၊ ကိံ၊ အ
 ဘယ်မည်သောရုပ်စသောတရားကို၊ ဥပေယျ၊ ကပ်အံ့နည်း၊ ဒိဋ္ဌေ၊ ဒိဋ္ဌသုဒ္ဓိ
 နှိုလည်းကောင်း၊ သုတေစ၊ သုတဒိဋ္ဌိလည်းကောင်း၊ ခန္တိ၊ နှစ်သက်ဖြတ်နိုး
 ခြင်းကို၊ အပ္ပကြိုမာနော၊ မပြု၊ ဣတော၊ ဤဒိဋ္ဌိမှ ဗာဟိရာ၊ အပဖြစ်ကုန်သော၊
 သိလုတ္တမာ၊ သိလကိုသာလျှင်ဖြတ်၏ ဟုအမှတ်ရှိကုန်သော၊ ဧကေ၊ အချို့
 ကုန်သော အရှင်တို့သည်၊ သညမေန၊ စောင့်စည်းခြင်းမျှဖြင့်၊ သုဒ္ဓိံ၊ စင်
 ကြယ်ခြင်းကို၊ အာဟု၊ ဆိုကုန်၏၊ ဝတံ၊ ဟတ္ထဝတစသောအကောင်ကို၊ သမာ
 ဒါယ၊ သောကံတည်ကုန်၍၊ အဿ၊ ထိုဆရာ၏၊ သုဒ္ဓိံ၊ စင်ကြယ်ခြင်းကို၊
 သိက္ခမ၊ ကျင့်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ဣဝေဝ၊ ဤဒိဋ္ဌိသာလျှင်၊ ဥဋ္ဌိတာသေ၊ အ
 ဖြိုတည်ကုန်၏၊ ဘဂ္ဂုပနိတာ၊ တဝကိုဆောင်ကုန်သည်ဖြစ်ကုန်၍၊ ကုသ ထာ၊
 ငါတို့ထိဗ္ဗာကုန်၏ဟူ၍၊ ဝဒါနာ၊ ဆိုကုန်၏၊ တေသု၊ ထိုသိလုတ္တမအရှင်တို့
 တွင်၊ တထာပရိပန္နော၊ ထိုသို့အကျင့်ရှိသေး၊ ယောကောမိ၊ အကြင်ထရံတ
 ယောကံသော သူသည်၊ သစေ၊ အကယ်၍၊ သိလဗ္ဗတတော၊ ထိုသိလအ
 ကျင့်မှ၊ စုတော၊ ရွှေ့သည်၊ သစေဟောတိ၊ အကယ်၍ဖြစ်အံ့၊ သော၊ ထိုသူ
 သည်၊ ကမ္မံ၊ သိလဝတ်ဟူသောကံကို၊ ဝိရာဇယိတွာ၊ ချွတ်ယွင်းစေ၍၊ ပဝေ

ခေါ်၊ တုန်ထွပ်၏၊ သုဒ္ဓိ။ ဘိလဝတဟုဆိုအပ်သောသုဒ္ဓိကို၊ ပဗ္ဗတိစ၊ မြည်
 ထည်းမြည်ကမ်း၏၊ ပတ္ထယတိစ၊ တောင်းထထည်းတောင်းတ၏၊ ကိမိဝ၊
 အတယ်ကဲ့သို့နည်း၊ သတ္ထဝ၊ ထည်းကုန်သည်အပေါင်းမှ၊ ဝိဟိနော၊ ယုတ်
 သောသူသည်၊ စာရမ္ဘာ၊ အိမ်မှ၊ ပဝေသံပဝေသန္တော၊ ကွေကွင်းသောသူ
 သည်၊ တံဃာနံဝ၊ ထိုအိမ်ကိုထည်းကောင်း၊ ထံသတ္ထံဝ၊ ထိုထည်းကုန်
 သည်အပေါင်းကိုထည်းကောင်း၊ ပတ္ထေယုယထာ၊ တောင့်တရာသကဲ့သို့၊
 ပတ္ထယတိစ၊ တောင့်တထည်းတောင့်တ၏၊ အရိယသာဝကော၊ အရိယသာ
 ဝကသည်၊ ပဝေကောရဏံ၊ တုန်ထွပ်ခြင်းအကြောင်းရှိသော၊ ဝိလဗ္ဗထံစာ
 ဝိ၊ ဝိလအကျင့်ကို လည်းကောင်း၊ သာဝဇ္ဇာနဝဇ္ဇံ၊ အပြစ်ရှိသည်အပြစ်မရှိ
 သည်ဟုဆိုအပ်သော၊ သဗ္ဗံ၊ အလုံးစုံသော၊ ကမ္မဗ္ဗ၊ အကုသိုလ်ကံလေးကံ
 ကုသိုလ်ကံကို ထည်းကောင်း၊ ပဟာယ၊ ပယ်၍၊ သုဒ္ဓိဉ္စ၊ ငါးပါးသော ကာမ
 ဂုဏ်စသော အပြားရှိသောသုဒ္ဓိကိုလည်းကောင်း၊ အသုဒ္ဓိဉ္စ၊ အကုသိုလ်စ
 သော အသုဒ္ဓိကိုလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတံ၊ ဤသုဒ္ဓိအသုဒ္ဓိကို၊ အပတ္ထ
 ယာနော၊ မတောင့်တမှု၍၊ ဝိရထော၊ သုဒ္ဓိအသုဒ္ဓိမှကြဉ်သည်ဖြစ်၍၊ သန္တိ၊
 ပရမတ္ထအားဖြင့် ရှိသောဒိဋ္ဌိကို၊ အနုဂ္ဂဟာယ၊ မယူမှု၍၊ စရေယုးကျင့်ရာ
 ၏။ အညော၊ တပါးကုန်သော၊ သမထာ၊ ဗြာဟ္မဏာ၊ ရဟန်းပုဂ္ဂိုလ်တို့
 သည်၊ သန္တိ၊ ရှိကုန်၏၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဇိဂုတ္ထိတံဝါ၊ ဘုရား
 စသည်တို့သည် စက်ဆုတ်အပ်သော မသေစိတ်သောငှါ အမူဆင်းရဲခံရ၍
 ကျင့်သော အမရတပအကျင့်သည်မူလည်း၊ အတ္ထိ၊ ရှိ၏၊ တံဝါ၊ ထိုအမရတပ
 အကျင့်ကို၊ ဥပနိဿာယ၊ မြီ၍၊ အထဝါဝိ၊ ထိုမှတပါးထည်း၊ ဒိဋ္ဌဉ္စ၊ ဒိဋ္ဌသုဒ္ဓိ
 ကိုထည်းကောင်း၊ သုတဉ္စ၊ သုတသုဒ္ဓိကိုထည်းကောင်း၊ ရတဉ္စ၊ ရတသုဒ္ဓိကို
 ထည်းကောင်း၊ နိဿာယ၊ မြီ၍၊ ဥဒ္ဓံပရာ၊ အထက်ထက်သို့ ထည်းလျောင်း
 ကုန်သည်၊ ဟုတွားဖြစ်၍၊ ဘဝါဘဝေသု၊ ဘဝလော်ဘဝကြီးတို့၌၊ အဝိတ
 တဏှာသေ၊ မကင်းသော ထပ်ခြင်းရှိကုန်လျက်၊ သုဒ္ဓိ၊ စင်ခြင်းကို၊ အနုတ္တ၊
 နန္တိ၊ ဆိုကုန်၏၊ ဟိ၊ သင့်စွာ၊ တေသံ၊ ထိုထဝတို့၌မကင်းသော တဏှာရှိကုန်
 သော ရဟန်းပုဂ္ဂိုလ်တို့တွင်၊ ယောဝိ၊ အကြင်သူသည်ထည်း၊ သုဒ္ဓိမတ္တမေဝ၊
 စင်ခြင်းမျှသာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို မညောယု၊ အောက်မှေရာ၏။
 အဝိတ တဏှတ္တာ၊ ဘဝတို့၌လည်း တဏှာမကင်းသော ကြောင့်၊ တံတံ
 ဝတ္ထု၊ ထိုထိုဝတ္ထုကို၊ ပတ္ထယမာနဿ၊ တောင့်တသော၊ တဿ၊ ထိုသူအား။
 ဖပ္ပိတာနိ၊ တဏှာတို့သည်၊ ပုနပျုနံ၊ အတန်ထလဲလဲ၊ ဟောန္တိ၊ ဖြစ်ကုန်၏။
 ပကပ္ပိတေသု၊ တဏှာဒိဋ္ဌိတို့ဖြင့် ကြံအပ်ကုန်သော ဝတ္ထုတို့၌၊ ပဝေမိတံဝါ၊



တုန်ထွတ်ခြင်းသည့်မှုထည်း၊ ဟောတိ၊ ဖြစ်၏၊ ရတုပပါတော၊ နောင်ရတိပဋိ
သန္ဓေသည့်ထည်း၊ ဟောသိ၊ ဖြစ်၏၊ ယသ၊ အကြင်သူအား၊ ဣမေ၊ ဤတဝ
ဝေဟိတကြီး၌၊ တဏှာ၊ တဏှာသည်၊ နုတ္တိ၊ မရှိ၊ သော၊ ထိုသူသည်၊ ကေန၊
အဘယ်ဖြင့်၊ ဝေဓေယျ၊ ထိုထိုထိုသော ဝတ္ထုတို့၌တုန်ထွတ်ရာ အံ့နည်း။
ကုတိဗ္ဗိ၊ အဘယ်၌လည်း၊ ဓမ္မေ၊ တစ်ရာအံ့နည်း၊ ဣကေ၊ အချို့ကုန်သော
ရဟန်းပုဂ္ဂိုလ်တို့သည်၊ ယံဓမ္မံ၊ အကြင်အယူကို၊ ပရမန္တိ၊ မြတ်၏ဟူ၍၊
အာဟု၊ ဆိုကုန်၏၊ တမေဝဓမ္မံ၊ ထိုအယူကိုပင်လျှင်၊ အညော၊ တပါးသော
သူတို့သည်၊ ဟိနန္တိပန၊ ယုတ်ကုန်၏ဟူ၍၊ အာဟု၊ ဆိုကုန်၏၊ ဣမေသံ၊
ဤရဟန်းပုဂ္ဂိုလ်တို့၏ဝါဒတို့တွင်၊ ကထမေဝါဒေါ၊ အဘယ်ဝါဒသည်၊
သစ္စောနု၊ မှန်မည်နည်း၊ ဟိ၊ သင့်စွ၊ ဣမေ၊ ဤသူတို့သည်၊ သဗ္ဗေဝ၊ အလုံးစုံ
တို့သည်ပင်လျှင်၊ ကုသလဝဒါနာ၊ ငါတို့လိမ္မာကုန်၏ဟုဆိုကုန်၏၊ ဟိ၊
သင့်စွ၊ သကံဓမ္မံ၊ မိမိတို့၏အယူကို၊ ပရိပုဏ္ဏံ၊ ပြည့်စုံ၏ဟူ၍၊ အာဟု၊ ဆိုကုန်
၏၊ တမေဝဓမ္မံ၊ ထိုအယူကိုပင်လျှင်၊ အညော၊ တပါးသော သူတို့သည်၊ ဟိန
န္တိပန၊ ယုတ်၏ဟူ၍ကား၊ အာဟု၊ ဆိုကုန်၏၊ ဝေဓိ၊ ဤသို့ ဆိုသဖြင့်လည်း၊
ဝိဂယျ၊ မြဲစွာယူကုန်၍၊ ဝိဝါဒိယန္တိ၊ ငြင်းခုံကုန်၏၊ သကံသကံ၊ မိမိမိတို့၏
ဥစ္စာဖြစ်သော၊ သမ္ပုဘိံ၊ ဒိဋ္ဌိကို၊ သစ္စံ၊ မှန်၏ဟူ၍၊ အာဟု၊ ဆိုကုန်၏၊ ဝေဝဒ
န္တေသု၊ ဤသို့ဆိုကုန်သောသူတို့တွင်၊ ပရသ၊ အမှတ်မရှိသောတယေဝက
သောသူ၏၊ ဝမ္ပယိတေန၊ ကဲ့ရဲ့ခြင်းကြောင့်၊ နိဟိနော၊ ယုတ်သည်၊ စောတဝ
ယျ၊ အကယ်၍ဖြစ်ငြားအံ့၊ ဝေသန္တေ၊ ဤသို့ဖြစ်သည်ရှိသော်၊ ကောပိ၊ တစုံ
တယောက်သော သူသည်မျှ၊ ဓမ္မော၊ ဒိဋ္ဌိတရားတို့၌၊ ဝိသေသိ၊ ထူးမြတ်
သော အဖြစ်ရှိသည်၊ နအသ၊ မဖြစ်၊ ဟိ၊ သင့်စွ၊ ဝုဏ္ဏ၊ များကုန်သောသူတို့
သည်၊ အညာသ၊ သူတပါး၏၊ ဓမ္မံ၊ ဒိဋ္ဌိတရားကို၊ ဟိနတော၊ အယုတ်အားဖြင့်၊
ဝဒန္တိ၊ ဆိုကုန်၏၊ သမ္မိ၊ မိမိ၏ဥစ္စာဖြစ်သောဒိဋ္ဌိတရား၌၊ ဒဋ္ဌံ၊ မြဲစွာ၊ ဝဒါနာ၊
မှန်၏မြတ်၏ဟုဆိုကုန်၏၊ တေဝတိတ္ထိယာ၊ ထိုတိတ္ထိတို့သည်၊ သကာယနာ
နံ၊ မိမိတို့၏အကုန်တည်းဟူသောသွားများစီတို့ကို၊ ပသံသန္တိ၊ ယထာ၊ ပြီး
ပွမ်းကုန်သကဲ့သို့၊ သဗ္ဗပူဇော၊ ဒိဋ္ဌိဓမ္မကိုပူဇော်ခြင်းသည်လည်း၊ နေသံ၊ ထို
တိတ္ထိယတို့အား၊ တညော၊ ထိုအတူပင်လျှင်၊ ဝတ္ထတိ၊ ဖြစ်၏၊ တေ၊ ထိုဝါဒ
တို့သည်၊ ပမာတံ၊ ပမာတာသည်၊ ဟဒိသိယံ၊ အကယ်၍ဖြစ်ကုန်အံ့၊ သဗ္ဗေဝ
ဝါဒါနာ၊ အလုံးစုံသော ဝါဒတို့သည်သာလျှင်၊ တထေဝ၊ မှန်ကုန်သည်သာ
လျှင်၊ ဘဝေယျံ၊ ဖြစ်ကုန်ရာ၏၊ ကိံကာရတာ၊ အဘယ်ကြောင့်နည်း၊ ဟိယ
သ္မာ၊ အကြင်ကြောင့်၊ နေသံ၊ ထိုတိတ္ထိတို့၏၊ သမ္ပိ၊ စင်ခြင်းသည်၊ ဝတ္ထမေဝ၊

အသီးအသီးမိမိ၌သာတည်း။ အညတ္တ၊ တပါး၌၊ နိဝိဇ္ဈတိ၊ မပြီး၊ ယောပန၊ အ
 ကြင်သူသည်၊ ဗာဟိတပါပတ္တာ၊ အပဋ္ဌိအပ်ပြီးသော မကောင်းမှုရှိသည်အ
 ဖြစ်ကြောင့်၊ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်၏။ တဿဗြာဟ္မဏဿ၊ ထိုဗြာဟ္မ
 ဏအား၊ ပရနေယျံ၊ သူကပါးသည်ဆောင်အပ်သောဥပဇာန်သည်။ နအတ္ထိ၊ မ
 ရှိ၊ ဓမ္မေသု၊ ဒိဋ္ဌိဓမ္မာ၌၊ သမုပ္ပဟိတန္တိ၊ ဣဒမေဝသစ္စံစသည်ဖြင့်ဆုံးဖြတ်၍ယူ
 အပ်သောမိစ္ဆာအယူသည်လည်း။ နအတ္ထိ၊ မရှိ၊ တသ္မာ၊ ထိုကြောင့်၊ သော
 ဗြာဟ္မဏော၊ ထိုပုတ္တားသည်၊ ဝိဝါဒါနိ၊ ဒိဋ္ဌိအယူကိုငြင်းခုံခြင်းတို့ကို၊ ဥပါတိ
 ဝတ္တော၊ လွန်ပြီးဟိ၊ သင့်စွာ၊ သောဗြာဟ္မဏော၊ ထိုပုတ္တားသည်။ အညံ၊ သတိ
 ပဋ္ဌာန်စသည်တို့မှ တပါးသော၊ ဓမ္မံတရားကို၊ သေဋ္ဌတော၊ အမြတ်အား
 ဖြင့်၊ နပဿတိ၊ မရှု၊ အညော၊ တပါးကုန်သော၊ တေတိတ္ထိယာပန၊ ထိုတိတ္ထိ
 တို့သည်ကား၊ ပရမိတ္တဉာဏာဒိဟိ၊ ပရမိတ္တဝိဇာနနစသော ဥပဇာန်ဖြင့်၊
 ဇာနန္တာပိ၊ သိကုန်သော်လည်းကောင်း၊ ပဿန္တာပိ၊ မြင်ကုန်သော်လည်း
 ကောင်း၊ ဇာနာမိ၊ ငါ့သိ၏။ ဗံသင်္ဂမိ၊ ငါ့မြင်၏။ တထေဝ၊ ထိုငါ့သိမြင်တိုင်း
 ပင်လျှင်၊ ဧတံ၊ ဤသုဒ္ဓါသည်။ ဟောတိ၊ ဖြစ်၏။ ယသ္မာ၊ အကြင်ကြောင့်၊ တေ
 သု၊ ထိုတိတ္ထိတို့တွင်၊ ဧကောပိ၊ တယောဒက်ရှသည်လည်း။ ကိဗ္ဗိ၊ တရံတရ
 သောဟုတ်မှန်သောသဘောကို၊ စေအဒက္ခိ၊ အကယ်၍ပရမိတ္တဝိဇာနနဥပဇာန်
 စသည်ဖြင့်မြင်ပြားအံ့၊ တုမဿ၊ ဘိုသု၏။ ဧတုဒဿနေန၊ ထိုမြင်ခြင်းဖြင့်၊
 အတိသိတွာ၊ အခြင်းခပ်သိမ်းအရိယမဂ်ကိုလွန်၍၊ အညောနေဝ၊ တပါးသော
 အကြောင်းဖြင့်သာလျှင်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏။ တသ္မာ၊ ထို
 ကြောင့်၊ ဧတေ၊ ထိုသူတို့သည်၊ ဒိဋ္ဌိယာ၊ အယူဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ပစ္စေန္တိ၊
 ယုံကြည်ကုန်၏။ ဣတိ၊ ဤသို့၊ ဝတ္တံ၊ ဟောအပ်၏။ ပရမိတ္တဉာဏာဒိဟိ၊ ပရမိ
 တ္တဝိဇာနနစသောဥပဇာန်တို့ဖြင့်၊ ယောနရော၊ အကြင်သူသည်၊ အဒက္ခိ၊ မြင်
 ၏၊ ပဿနံပဿန္တော၊ မြင်သော၊ သောနရော၊ ထိုသူသည်၊ နာမဂ္ဂပံ၊ နံရင်မျှကို၊
 ဒက္ခတိ၊ မြင်၏။ ဒိသ္မာ၊ မြင်ပြီး၍၊ တာနိမေဝ၊ ထိုနံရင်တို့ပင်လျှင်၊ နဝါညဿ
 တိ၊ နိစ္စစသည်မှ တပါးသောအပြားဖြင့် မူလည်းမမြင်အံ့၊ ဧတံ၊ ဤသို့၊ ပဿ
 နန္တော၊ မြင်သော၊ သောနရော၊ ထိုသူသည်၊ ကာဓံ၊ စင်စစ်၊ ဗဟိုဝါ၊ များသောနံ
 ရင်ကိုမူလည်း၊ ပဿတု၊ မြင်စေ၊ အပ္ပကံဝါ၊ အနည်းငယ်သော နံရင်ကိုမူ
 လည်း၊ ပဿတု၊ မြင်စေ၊ အယံ၊ ထိုသို့မြင်သည်ရှိသော်၊ တေန၊ ထိုသို့နိစ္စစ
 သောမြင်ခြင်းဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ကုသဿ၊ သုဒ္ဓိာကိုသိကုန်သောပညာ
 ရှိတို့သည်၊ နဟိဝဒန္တိ၊ မဆိုကုန်၊ နိဝိဿာ၊ ဝါဒိ၊ ငါ့သိ၏၊ ငါ့မြင်၏၊ ငါ့မြင်သိ
 တိုင်းပင်တည်းဟု ဝင်ပြီးသော အယူရှိသောသူသည်၊ သုဒ္ဓိနယော၊ တပါး



သောသုန္ဒရ်သက်စေခြင်းငှါလွယ်သည်။ နှိပ်ဟောတိ၊ ဖြစ်သည်မဖြစ်ပက
 ပြိဘံ၊ ထိုသို့သောအခြင်းဖြင့်ပြုခြင်းအပ်ပြီးသော၊ ဒိဋ္ဌိ၊ အယုဂ္ဂို၊ ပုရက္ခရာနော၊
 ရှေးရှု၏။ သော၊ ထိုသူသည်။ ယံ၊ အကြင်ဆရာသည်ကို။ နံသိ၊ တားမြစ်၏။
 တတ္ထ၊ ထိုဆရာသည်၌။ သုဘံဝဒါ၊ နေ၊ ကောင်း၏ဟုဆိုတတ်၏။ သုဒ္ဓိဝ
 ဒေါ၊ စင်၏ဟုဆိုတတ်၏။ တတ္ထ၊ ထိုမိမိအယုဂ္ဂို၊ တထံ၊ မပေါက်မပြန်မှန်၏
 ဟု၊ အဋ္ဌဿ၊ ရှု၏။ ဗြာဟ္မဏော၊ ဝိဇာသဝဗြာဟ္မဏသည်။ သင်္ခါ၊ သင်္ခါယ၊ သိ
 ရှိ။ ကပ္ပံ၊ အပြားအားဖြင့်ကြံအပ်သော၊ ဒိဋ္ဌိကပ္ပသို။ နုဥဋ္ဌေတိ၊ မကပ်၊ ဒိဋ္ဌိယာရို၊
 ဒိဋ္ဌိတို့ကို ကြံအောက်မေ့ခြင်းရှိသည်။ နဟောတိ၊ မဖြစ်၊ နာပိဥာထာဗန္ဓု၊ သ
 မာပတ္တိဥာဏ်စသည်ဖြင့်ပြုအပ်သော တဏှာဒိဋ္ဌိဟူသော အဆွေမရှိအဖွဲ့မ
 ရှိသော၊ ထိုဗြာဟ္မဏသည်။ သဗ္ဗုတိယော၊ ဒိဋ္ဌိတို့ကို၊ ပုထုဇ္ဇနာ၊ များသောကိ
 ဇောသာကိုဖြစ်စေတက်ကုန်သောပုထုဇ်ဥသဘောတို့ဟူ၍၊ ဥတွာစ၊ သိပြီး
 ၍၊ ဥပေက္ခတိ၊ ထုတ်ထု၊ ရှု၏။ အညော၊ တပါးကုန်သော ရဟန်းပုဂ္ဂိုလ်တို့သည်
 ကား၊ ဟာသဗ္ဗုတိယော၊ ထိုဒိဋ္ဌိတို့ကို၊ ဥဂ္ဂဟနန္တိ၊ မြီးမြင့်ကုန်၏။ မုနိ၊ ဝိ
 ဇာသဝဗန္ဓုသည်။ ဣဒေထာကော၊ ဤလောက၌၊ ဝန္တနိ၊ ဝန္တတို့ကို၊ ဝိဿ
 ဇ္ဇ၊ စွန့်ပြီး၍၊ ဝိဝါဒဇာတေ၊ ငြင်းခုံခြင်းဖြစ်သည် ရှိသော်၊ ပုနုဂ္ဂသာဓိ၊
 တဘန် ငြင်းခုံခြင်း၏ ကွယ်ခြင်းကို အောက်မေ့ခြင်း ရှိသည်။ ဟောတိ၊
 ဖြစ်၏။ သန္တော၊ ကိလေသာ ငြင်းပြီးသော၊ မုနိ၊ ဝိဇာသဝဗန္ဓု သည်။
 အသန္တေ၊ မငြင်းသောသူတို့၌၊ ဥပေက္ခတော၊ ထုတ်ထု၊ ရှု၏။ သောမုနိ၊
 ထိုဝိဇာသဝဗန္ဓုသည်။ အသန္တေ၊ သူတော်မဟုတ် ကုန်သော သူယုတ်
 တို့ကို၊ အနုဂ္ဂဟော၊ မြီးမြင့်ခြင်းမရှိ၊ အညော၊ တပါးသောသူတို့သည်ကား၊
 ဧကအသန္တေ၊ ထိုသူတော်မဟုတ်သူယုတ်တို့ကို၊ ဥဂ္ဂဟနန္တိ၊ မြီးမြင့်ကုန်
 ၍၊ ဝေရူပေါ၊ ဤသို့သဘောရှိသော၊ သောမုနိ၊ ထိုဝိဇာသဝဗန္ဓုသည်။
 ပုဗ္ဗာသဝေ၊ ရှေးအတိတ်သည်တို့ကိုအာရုံပြု၍ဖြစ်ကုန်သောကံကိလေသာ
 တို့ကို၊ ဟိက္ခာ၊ စွန့်၍၊ နဝေ၊ အသစ်ဖြစ်ဆဲဖြစ်ကုန်သောရှစ်သည်တို့ကိုအာ
 ရုံပြုကုန်သော ကံကိလေသာတို့ကို၊ အကြုဗ္ဗံအကြုဗ္ဗန္တော၊ မပြု၊ နဆန္တူ၊
 ဆန္ဒအစရှိသည်တို့၏အစွမ်းအားဖြင့်မထားအပ်သောအရာသို့မထား၊ နာပိ
 နိဝိဿဝါဒိ၊ ဣဒေမေဝသစ္စံစသည်ဖြင့်ဒိဋ္ဌိ၌ဝင်၍တည်သောဝါဒမရှိ၊ ဝိဒရာ၊
 ပညာရှိသော၊ သောမုနိ၊ ထိုဝိဇာသဝဗန္ဓုသည်။ ဒိဋ္ဌိဂတေတိ၊ ခြောက်ဆဲ့
 နှစ်ပါးကုန်သောဒိဋ္ဌိတို့မှ၊ ဝိပ္ပမုတ္တော၊ လွတ်၏။ လောကေ၊ ခန္ဓာဟူသော
 လောက၌၊ နထိမ္ပတိ၊ တဏှာထေဝဒိဋ္ဌိထေပတို့ဖြင့်မထိမ်းကျုံးအနတ္တဂရဟိ၊
 ပြုအပ်ပြီးသောဒုစရိုက် မပြုအပ်သေးသောသူစရိုက်၏အစွမ်းအားဖြင့် မိမိ

ကိုယ်ကိုမကဲ့ရဲ့၊ ဇော်ဤသို့အနတ္တဂရုဟိ၊ ပြုအပ်ပြီးသောဒုစရိုက်မပြု
 အပ်သေးသောသုစရိုက်၏အစွမ်းအားဖြင့်မိမိကိုယ်ကိုမကဲ့ရဲ့သော၊ သော
 မုနိ၊ ထိုဝိသာသဝ မုနိသည်၊ သဗ္ဗဓမ္မေသု၊ အလုံးစုံခြောက်ဆဲ့နှစ်ပါး အပြား
 ရှိကုန်သောဒိဋ္ဌိတို့၌၊ ယံကိဗ္ဗိ၊ ခပ်သိမ်းသော၊ ဒိဋ္ဌဉ္စ၊ အမြင်ကိုလည်းကောင်း၊
 သုတဉ္စ၊ အကြားကိုလည်းကောင်း၊ မုတံဝါ၊ အတွေ့ကိုလည်းကောင်း၊ ဝိသေ
 နိဘူတော၊ ဗျက်ဆီးပြီးသည်ဖြစ်၍ဖြစ်၏၊ မန္တဘာရော၊ ချအပ်ပြီးသောခန္ဓာ
 ဟူသောဝန်ရှိ၏၊ ဝိဗ္ဗမုတ္တော၊ ကိလေသာတို့မှလွတ်ပြီး၊ နကပ္ပိယော၊ နှစ်ပါး
 သောကပ္ပကိုမပြု၊ ဥပရတော၊ ကတျာဏဂုဏုဇဉ်သေက္ခတို့ကဲ့သို့ အလွန်
 နှစ်သက်ခြင်းမရှိ၊ နပတ္တိတော၊ တောင့်တခြင်းထင်ရှားမရှိ၊ ဣတိ၊ ဤသို့၊ တဂ
 ဝါ၊ မြတ်စွာဘုရားသည်၊ ဝိသယဇ္ဇေတိ၊ ဖြေတော်မူ၏၊ မဟာဗြူဟသုတ္တံ၊
 မဟာဗြူဟသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

အာဒိဂ္ဂဗန္ဓု၊ နေမင်း၏အဆွေဖြစ်တော်မူသော အရှင်ဂေါတမ၊ တံ၊
 အရှင်ဂေါတမကို၊ အဟံ၊ ဝေါသံ၊ ဝုစ္ဆာမိ၊ မေး၏၊ မဟေသိ၊ သိသက္ခာန်
 စသောကဗျားစူးအပေါင်းကိုရှာပြီးထသော၊ တံ၊ သင်သည်၊ ဝိဝေကဉ္စ၊ ဥပမိ
 ဝိဝေကကိုလည်းကောင်း၊ သန္တိပဒ္ဓေ၊ ငြိမ်းသောအတို့ကိုလည်းကောင်း၊
 မေ၊ ဝါအား၊ ဗြူဟိ၊ ဖြေကြားပါလော၊ ကတံ၊ အဘယ်သို့သော အကြောင်း
 ဖြင့်၊ ဒိသ္မာ၊ ရှုမြင်၍၊ သောကသ္မိ၊ ခန္ဓာစသောလောက၌၊ ကိဗ္ဗိ၊ တစုံတခုကို
 မှ၊ အနုပါဒိသာနော၊ မစွဲလမ်းသည်ဖြစ်၍၊ ဘိက္ခု၊ ရဟန်းသည်၊ နိဗ္ဗာတိ၊
 ကိလေသနိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုသနည်း၊ ဗပဉ္စသင်္ခါယ၊ သံသရာဝင်္ဂကို ချ
 တတ်သောကြောင့်ဗပဉ္စဟုခေါ်ဝေါ်အပ်သောထင်ရှားမာန်ဒိဋ္ဌိပပဉ္စ၏၊ မူထဉ္စ၊
 မူထဖြစ်သောအဝိဇ္ဇာစသောကိလေသာကိုလည်းကောင်း၊ အသ္မိတိ၊ ဝါဟူ
 ၍၊ ပဝတ္တမာနဉ္စ၊ ဖြစ်သောမာန်ကိုလည်းကောင်း၊ သဗ္ဗံ၊ အလုံးစုံကို၊ မန္တာ
 မန္တာယ၊ ပညာဖြင့်၊ ဥပရုဇ္ဈေ၊ အကြွင်းမဲ့ချုပ်စေရာ၏၊ ယာကာမိ၊ အလုံးစုံ
 သော၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်သော၊ ကဏ္ဍာစ၊ တဏှာသည်လည်း၊ ဥပ္ပဇ္ဇေ
 ယျ၊ ဖြစ်ရာ၏၊ ကာသံ၊ ထိုတဏှာဒိဋ္ဌိတို့ကို၊ ဝိနယာယ၊ ဖျောက်ခြင်းငှါ၊
 သဒါ၊ အခါခပ်သိမ်း၊ သတော၊ ထင်သောသတိရှိသည်၊ ဟုတွာ၊ ဖြစ်၍၊
 သိက္ခေ၊ ကျင့်ရာ၏၊ ယော၊ အကြင်သူသည်၊ ယံကိဗ္ဗိ၊ အလုံးစုံအကြွင်းမရှိ
 သော၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်သော၊ ဓမ္မံ၊ မြင့်မြတ်သောအမျိုးဖြစ်သော
 သူ၏အဖြစ်အစရှိသောဂုဏ်ကို၊ အဘိဇညာ၊ သိရာ၏၊ အထဝါ၊ ထိုမှတစ်ပါး
 လည်း၊ ဗဟိဒ္ဓါ၊ အပဉ်ဖြစ်သော၊ ယံကိဗ္ဗိ၊ အလုံးစုံအကြွင်းမရှိသော၊ ဓမ္မံ၊
 ဆရာဥပဇ္ဈာပတ်စသည်တို့၏ဂုဏ်ကိုလည်း၊ အဘိဇညာ၊ သိရာ၏၊ သော၊



ထိုသူသည်၊ တေနေ၊ ထိုဂုဏ်ဖြင့်၊ မာန်၊ ငါဟူသောမာန်ကို၊ နက္ခဗ္ဗေထ၊ မပြုရာ၊
 ကိံကာမတာ၊ အဘယ်ကြောင့်ကား၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ တေနေ၊ ထို
 သို့မာန်မူသဖြင့်၊ တာနိဗ္ဗုကိ၊ ထိုအရဟတ္တဖိုလ်တည်းဟူသော ငြိမ်းခြင်း
 ကို၊ သတံသဗ္ဗုရိယေဟိ၊ ထိုသူတော်ကောင်းတို့သည်၊ နုဂုတ္တာ၊ မဟောအပ်၊
 တသ္မာ၊ ထိုကြောင့်၊ မာန်၊ ငါဟူသောမာန်ကို၊ နက္ခဗ္ဗေထ၊ မပြုရာ၊ တေနေ
 ထိုမာန်ဖြင့်၊ သေယျော၊ ငါမြတ်၏ဟူ၍၊ နမညေယျ၊ မအောက်မေ့ရာ၊ နိစေ
 ယျော၊ ငါယုတ်သောသူဟူ၍၊ နမညေယျ၊ မအောက်မေ့ရာ၊ အထဝါ၊ ထိုမြို့၊
 သရိက္ခကော၊ ငါတူသောသူဟူ၍၊ နမညေယျ၊ မအောက်မေ့ရာ၊ အနေက
 ရူပေဟိ၊ များသောသဘောရှိကုန်သော၊ တေဟိ၊ ထိုမြင့်သောအမျိုးရှိသော
 သူ၏အဖြစ်အစရှိကုန်သောဂုဏ်တို့ဖြင့်၊ ဗုဒ္ဓော၊ တွေ့အပ်သောသူသည်၊ အာ
 တုမာန်၊ မိမိကိုယ်ကို၊ ဝိကပ္ပယံဝိကပ္ပေန္တော၊ မြတ်သောအမျိုးမှရဟန်းပြု
 သောသူတည်းစသည်ဖြင့်အထူးကြီးသည်ဖြစ်၍၊ နတိဗ္ဓေ၊ မတည်ရာ၊ သိက္ခ၊
 ရဟန်းသည်၊ အတ္တတ္တမေဝ၊ မိမိသန္တာန်၌လျှင်၊ ဥပသမေ၊ ခပ်သိမ်းကုန်သော
 ကိလေသာတို့ကိုငြိမ်းစေရာ၏၊ အညတော၊ သတိပဋ္ဌာန်စသည်တို့မှထပါး
 သောအကြောင်းဖြင့်၊ သန္တိ၊ ကိလေသာတို့၏ငြိမ်းခြင်းကို၊ နုဗေယျ၊ မရှာ
 ရာ၊ အတ္တတ္တံ၊ မိမိသန္တာန်၌၊ ဥပသန္တဿ၊ ကိလေသာငြိမ်းပြီးသောသူအား၊
 အတ္တာ၊ အတ္တဒိဋ္ဌိသည်၊ နတ္ထိ၊ မရှိ၊ နိရတ္တံ၊ အတ္တမှကင်းသောဝတ္ထုကား၊ ကု
 တောဝေအတ္ထိ၊ အဘယ်ကြောင့်လျှင်ရှိအံ့နည်း၊ သရဒ္ဓဿ၊ သရဒ္ဓရာ၏၊
 မဇ္ဈေ၊ အလယ်ယူစနာလေးထောင် အတိုင်းအရှည်ရှိသော အရပ်၌၊ ဝိပိ၊
 တံပိုးသည်၊ နောဇယတိ၊ မဖြစ်၊ ဝိတောယထာ၊ မတုန်မထွပ်တည်သကဲ့သို့၊
 ဝေံ၊ ဤအတူ၊ အနေဇော၊ တဏှာကင်းပြီးသော၊ သိက္ခ၊ ဝိတာသဝရဟန်း
 သည်၊ ဝိတော၊ ထောဘအစရှိသည်တို့ဖြင့် တုန်ထွပ်ခြင်း မရှိသည်ဖြစ်၍
 တည်သည်၊ အဿ၊ ဖြစ်ရာ၏၊ သောတာဒိသော၊ ထိုသို့သဘောရှိသော၊
 သိက္ခ၊ ရဟန်းသည်၊ ကုဟိဋ္ဌိ၊ တစုံတခုသောခန္ဓာစသောထောကန္တံ၊ ဥသဒံ၊
 ရာဂစသောပြောခြင်းကို၊ နကရေယျ၊ မပြုရာပြီ၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်
 စွာထုရားသည်၊ အဂေါစ၊ မိန့်ထော်မူပြီး၊ ဝိဝေဓကန္တု၊ အပိတ်အပင်မရှိဟင်း
 လင်းပွင့်ကုန်သော ငါးပါးကုန်သော စက္ခုနှင့်ပြည့်စုံတော်မူသော အရှင်
 ထုရား၊ တံ၊ အရှင်ထုရားသည်၊ ပရိဿယဝိနယံ၊ အတ္တတ္တဘေးရန်ကိုပျောက်
 တတ်သော၊ သက္ခိဓမ္မံ၊ အလိုအလျောက်ပစ္စက္ခသိအပ်ပြီးသော၊ ဓမ္မံ၊ တရား
 ကို၊ အကိတ္တယိ၊ ဟောပြီ၊ ဣဒါနိ၊ ယခု၊ ပရိပဒံ၊ အရဟတ္တဖိုလ်၏ အစဖြစ်
 သောအကျင့်ကို၊ ဝဒေဟိ၊ ဟောလော၊ တေ၊ အရှင်ထုရားအား၊ တန္တံ၊ ကောင်း

ခြင်းသည်၊ အတ္ထု၊ ဖြစ်စေသတည်း၊ ပါတိမောက္ခံ၊ ပါတိမောက္ခကို၊ အထဝါပိ၊ ထိုမှတပါးသည်၊ သမာဓိံ၊ သမာဓိကို၊ ဝဒေဟိ၊ ဟောတော်မူသော၊ စက္ခုဟိ၊ မျက်စိတို့ဖြင့်၊ ထောထော၊ ထွပ်ပေါ်သည်၊ နေဝအာယ၊ မဖြစ်ရာ၊ ဂါမကထာယ၊ ရွာနှင့်စပ်သောစကား၊ စသောတိ၊ ရန္တာနကထာမှ၊ သောတံ၊ သောတိခြေကို၊ အာဝရယေ၊ ပိတ်ရာ၏၊ ရသေစ၊ ရသာရုံ၌လည်း၊ နာနုဂိဇ္ဈေယျ၊ မမာန်မောရာ၊ လောကသ္မိံ၊ လောက၌၊ ကိပ္ပိ၊ တစ်ခုတစ်ခုသော ဗဿကိုမျှ၊ နစမမဒယေထ၊ ထထ္တာဖြင့် မမြတ်နိုးရာ၊ ဗသေသန၊ အနာဟူသောအထွေဖြင့်၊ ယဒါ၊ အကြင်အခါ၌၊ ဗုဋ္ဌော၊ တွေ့သည်၊ အာယ၊ ဖြစ်အံ့၊ ထဒါ၊ ထိုအခါ၌၊ ထိက္ခု၊ ရဟန်းသည်၊ ပရိဒေဝံ၊ ငိုကြွေးခြင်းကို၊ နကဓေယျ၊ မပြုရာ၊ ကုဟိပ္ပိ၊ တစ်ခုတစ်ခုသော အကြောင်းကြောင့်၊ ဘဝဉ္စ၊ ကာမဘဝစသောဘဝတို့ကိုလည်း၊ နာဘိဇပေယျ၊ တထ္တာဖြင့် မတတ်ရာ၊ ဘေရဝေသုစ၊ ကြောက်ရွတ်ကုန်သောဘေးရန်တို့ကြောင့်လည်း၊ နသံပဝေဓေယျ၊ မတုန်ထွက်ရာ၊ အနာနံ၊ ဆွမ်းတို့ကို၊ အထော၊ ထိုမြို့၊ ပါနာနံ၊ အပျော်တို့ကို၊ ခါဒနိယာနံ၊ ခဲသွယ်တို့ကို၊ အထောပိ၊ ထိုမှတပါးလည်း၊ ဝတ္ထာနံ၊ ပုဆိုးတို့ကို၊ သဒ္ဓါ၊ ရ၍၊ သန္နိမိံ၊ သိဦးခြင်းကို၊ နကပိရာ၊ မပြုရာ၊ ဧတာနိ၊ ထိုဆွမ်းစသည်တို့ကို၊ အထတ္တမာနော၊ မရသောသူသည်၊ ပရိတ္တော၊ အာနုဘော်နည်းသည်၊ အာယ၊ ဖြစ်ရာ၏၊ ဝျာပဏိ၊ ဝျာနံဖြင့်ပွေ့ ထောင်သည်လည်း၊ အာယ၊ ဖြစ်ရာ၏၊ ပါဒထောထော၊ သွားခြင်းဖြင့်ခြေထွက် ပေါ်သည်လည်း၊ နအာယ၊ မဖြစ်ရာ၊ ကုက္ကုစ္စံ၊ ထက်ခြေထွက်ခြင်းလည်းဟူသောကုက္ကုစ္စကို၊ ဝိရမေ၊ ကြဉ်ရာ၏၊ နပ္ပမဇ္ဇေယျ၊ အရိအသေပြုသော အဖြစ်ဖြင့်ထက်ခြေ၌မမှေမထော့ရာ၊ အထ၊ ထိုမှတပါး၊ ဝိဝိတ္တေသု၊ ဆိတ်ကုန်သော၊ အပ္ပသဒ္ဓေသု၊ အသံနည်းကုန်သော၊ အာသနေသု၊ နေရာတို့၌၊ ထိက္ခု၊ ရဟန်းသည်၊ ဝိဟဓေယျ၊ နေရာ၏၊ နိန္ဒိ၊ အိပ်ငြေ့ခြင်းကို၊ ဗဟုထံ၊ များစွာ၊ နကဓေယျ၊ မပြုရာ၊ အာတာပိ၊ ဝိရိယရှိသည်ဖြစ်၍၊ ဇာဂရိယံ၊ နိုးကြားသောသူ၏ အဖြစ်ကို၊ ဘဇေယျ၊ ကပ်ရာ၏၊ ထန္ဒိ၊ ပျင်းရိခြင်းကိုလည်းကောင်း၊ မာယာဉ္စ၊ ထည့်ပတ်ခြင်းကိုလည်းကောင်း၊ ဟသဉ္စ၊ ရယ်ခြင်းကို လည်းကောင်း၊ ဝိဒ္ဓုဉ္စ၊ ကိုယ်ပိတ်၏မြူးထူးခြင်းကို လည်းကောင်း၊ သဝိသုထံ၊ ဟန်သာဆင်ခြင်းနှင့် တကွသော၊ မေထုနဉ္စ၊ မေထုန်အကျင့်ကို လည်းကောင်း၊ ဝိပ္ပဇဟေ၊ စွန့်ရာ၏၊ အာထပ္ပဏဉ္စ၊ အာထပ္ပဏိကဗေဒင်ကိုယှဉ်ခြင်းကိုလည်းကောင်း၊ သုပိနဉ္စ၊ အိပ်မက်ကျမ်းကိုယှဉ်ခြင်းကိုလည်းကောင်း၊ ထက္ခဏဉ္စ၊ ပတ္တမြားလက္ခဏာစသောလက္ခဏာကျမ်းကိုလည်းကောင်း၊ နောဝိဒဟေ၊ မှီရင်



ရာ၊ အထောပိ၊ ထိုမှတပါးလည်း၊ နက္ခတ္တံ၊ နက္ခတ်ကျမ်းကိုလည်းကောင်း၊
 ဝိရူဒ္ဓဉ္စ၊ သားဌက်စသည်တို့၏ မြည်သောအသံကို သိသောအတတ်ကို
 လည်းကောင်း၊ ဝတ္ထုကာရတံ၊ ကိုဝန်ချခြင်းကိုပြုသော အတတ်ကိုလည်း
 ကောင်း၊ နေဝိဒဟော၊ မစိရင်ရာ၊ တိကိန္နိ၊ ဆေးကျခြင်းကို၊ မာမကော၊ မြတ်
 နိုးသည်ဖြစ်၍၊ နသေဝေယျ၊ မမြှစ်ရာ၊ နိန္နာယ၊ ကဲ့ရဲ့ခြင်းဖြင့်၊ နပုဝေဝေယျ၊
 မထုန်ထုပ်ရာ၊ ပသံဝိတော၊ မြီးပွမ်းအပ်သည်ရှိသော်၊ ဘိက္ခု၊ ရဟန်းသည်၊
 နဥတ္တောမေ၊ ဝမ်းမမြောက်ရာ၊ မစ္ဆရိယေန၊ ဝန်တိုခြင်းနှင့်၊ သဟ၊ တက္က၊
 ထောဝဂ္ဂ၊ ထောဝဂ်ကိုလည်းကောင်း၊ ကောဓဉ္စ၊ အမျက်ထွက်ခြင်းကို
 လည်းကောင်း၊ ပေသုဏိယဉ္စ၊ ချောပစ်ရိုးတိုက်ခြင်းကိုလည်းကောင်း၊ ပန
 ဒေယျ၊ ဖျောက်ရာ၏။ ဘိက္ခု၊ ရဟန်းသည်၊ ကယဝိက္ကယေ၊ ဝတ်ခြင်း
 ရောင်းခြင်းနှင့်၊ နတိဓဉ္စယျ၊ မထည်ရာ၊ ကုဟိဉ္စိ၊ တရံတရကြောင့်၊ ဥပဝါဒ၊ မိမိ
 နှိသူတပါးတို့ကဲ့ရဲ့ခြင်းကို၊ နကာရေယျ၊ မပြုစေရာ၊ ဂါမေစ၊ ရွာ၌လည်း၊ နာ
 ဘိသဇ္ဇေယျ၊ လူတို့နှင့်အနုလောမသံသဂ္ဂအားဖြင့်မနှီးနှောရာ၊ ထာဘက
 များလောက်များစွာလိုသဖြင့်၊ ဇနံ၊ လူကို၊ နထပေယျ၊ မပြောရာ၊ ဘိက္ခု၊ ရဟန်း
 သည်၊ ကတ္ထိတာ၊ ကြမ်းခက်သောသူ၏အဖြစ်သည်၊ နဝသိယာ၊ မဖြစ်ရာ၊ ပ
 ယုတ္တံ၊ သင်္ကန်းစသောပစ္စည်းနှင့်စပ်သော၊ ဝါဝံ၊ စကားကို၊ နစေဝဘာသေ
 ယျ၊ မဆိုရာ၊ ပါဂတ္တိယံ၊ မထျောက်ပတ်သောအကျင့်ကို၊ နသိက္ခေယျ၊ မကျင့်
 ရာ၊ ဝိဂ္ဂါဟိတံ၊ ဆန့်ကျင်သည်ကိုပြုတတ်သော၊ ကထံ၊ စကားကို၊ နကထေ
 ယျ၊ မဆိုရာ၊ မောသဝဇ္ဇေ၊ ရသောဝါဒမှ၊ နိယေယထ၊ ထွက်မြောက်၏၊ သဗ္ဗဇ
 နော၊ လူအပေါင်းကို၊ သဗ္ဗာနိ၊ စဉ်းလည်းသည်တို့ကို၊ နကယိရာ၊ မပြုရာ၊ အ
 ထော၊ ထိုမှတပါး၊ ဇီဝိတေနစ၊ အသက်ရှည်ခြင်း ကြောင့်လည်းကောင်း၊
 ပညာယစ၊ ပညာကြောင့်လည်းကောင်း၊ သိလဗ္ဗထေနစ၊ သိလအကျင့်
 ကြောင့်လည်းကောင်း၊ အတ္တံ၊ တပါးကို၊ နာတိမညေ၊ မထေမဲ့မြင်မအေးခက်
 ဇေရာ၊ နုသိတော၊ သူတပါးတို့ထိပါးကဲ့ရဲ့အပ်သောရဟန်းသည်၊ သမဏာနံ
 ဝါ၊ ရဟန်းတို့၏လည်းကောင်း၊ ဂုထုဝစနာနံ ဝါ၊ မင်းစသောများသောစကား
 ကိုဆိုကုန်သောသူတို့၏လည်းကောင်း၊ ဗဟုံ၊ များစွာသော၊ ဝါဝံ၊ မကောင်း
 သောစကားကို၊ သုတ္တာ၊ ဩစ၍၊ ဖရူဒေန၊ ကြမ်းကြုတ်သဖြင့်၊ နပရိဝဇ္ဇာ၊
 တဖန်အတုံ့ မဆိုရာ၊ ဟိ၊ သင့်စွာ၊ သန္တော၊ ဆူးတံင်ကောင်းတို့သည်၊ ပရိသေ
 နိ၊ တဖန်အတုံ့ စကားဆိုခြင်းကို၊ နကရောန္တိ၊ မပြုကုန်။ ။ တေဉ္စေမ္ပံ၊ ဤ
 အထုံးစုံသော မဖောက်မပြန်သော သဘောကို၊ အညာယ၊ သိ၍၊ ဘိက္ခု၊ ရ
 ဟန်းသည်၊ ဝိဝိနုပိနုန္တော၊ စုံစမ်းဆင်ခြင်းထျက်၊ သဒ္ဓါ၊ အခါခပ်သိမ်း၊

သဘော၊ သဘိနှင့်ပြည့်စုံသည်ဖြစ်၍၊ သိက္ခေ၊ ကျင့်ရာ၏၊ နိဗ္ဗုတိ၊ နိဗ္ဗာန်ကို၊ သန္တတိ၊ ရာဂစသည်တို့၏ငြိမ်းရာဟု၊ ဥတုဒါ၊ သိ၍၊ ဂေါတမဿ၊ ဂေါတမမြတ်စွာထူး၏၊ သာသနော၊ သာသနာတော်၌၊ နပ္ပမဇ္ဈေ၊ မမှေ့မထော့ရာ၊ ကာရဏံ၊ အကြောင်းကား၊ ဘိ၊ အသို့နည်း၊ ဟိ၊ သသ္မာ၊ အကြင်ကြောင့်၊ သော၊ ထိုဂေါတမမြတ်စွာထူးသည်၊ အဘိဘူ၊ ရုပ်စသောတေထုမ္မကတရား၊ အပေါင်းကိုနှိပ်နင်းပြီး၊ အနဘိဘူတော၊ ထိုရုပ်စသောဓမ္မတို့သည်မနှိပ်စက်အပ်၊ သက္ခိ၊ အလိုအထောက်၊ မိမိကိုယ်တိုင် မျက်မှောက်ပြုအပ် ဗညံသာဿှင် ဖြစ်သော၊ အနိတိဟံ၊ ဤသို့ဟူ၍သုတပါးတို့သည် မညွှန်အပ်စသော၊ ဓမ္မံ၊ လောဘုတ္တရာတရားကို၊ အဒသိ၊ မြင်ပြီး၊ တသ္မာဟိ၊ ထိုကြောင့်လျှင်၊ တဿဘဂဝတော၊ ထိုဂေါတမမြတ်စွာထူး၏၊ သာသနော၊ သာသနာတော်၌၊ အပ္ပမဇ္ဈော၊ မမှေ့မထော့သည်၊ ဟုတုဒါ၊ ဖြစ်၍၊ သဒါ၊ အခါခပ်သိမ်း၊ နမဿံနမဿန္တော၊ ရှိခိုးသူက်၊ အနုသိက္ခေ၊ အတန်တလဲလဲကျင့်ရာ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာထူးသည်၊ အဂေါစ၊ မိမိထော်မူ၏၊ တုဝဇ္ဇကသုတ္တံ၊ တုဝဇ္ဇကသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီး၊ တုဝဇ္ဇကသုတ်ပြီး၏။

ဘယံ၊ ဒိဋ္ဌဓမ္မိက သမ္ပရာယိက ဖြစ်သောအလုံးစုံသော ဘေးသည်၊ အတ္တဒဏ္ဍာ၊ ဒုစရိုက်ကို ပြုခြင်းတည်းဟူသော ဒဏ်ကြောင့်၊ ဇာတံ၊ ဖြစ်၏၊ ဝေံသန္တော၊ ဤသို့ဖြစ်ထူက်၊ သာကိယာ၊ သာကီဝင်တို့သည်၊ မေခင်၊ အချင်းချင်းညှဉ်းဆဲနှိပ်စက်စသော၊ ဇနံ၊ ဤသူအပေါင်းကို၊ တုမှေ၊ သင်တို့သည်၊ ပဿထ၊ ရှုကုန်လော့၊ မယာ၊ ငါသည်ထည်း၊ ဝုဗ္ဗေ၊ ရှေးထူးလောင်းဖြစ်သော အခါ၌၊ ယထာ၊ အကြင်အခြင်းဖြင့်၊ သံဝေဇိတံ၊ ထိတ်လန့်အပ်ပြီး၊ တထာ၊ ထိုအခြင်းဖြင့်၊ သံဝေဂံ၊ ထိတ်လန့်ခြင်းကို၊ ကိတ္တယိဿာမိ၊ ကြားအံ့၊ အပ္ပေါဒကော၊ နည်းသောရေ၌၊ အညမညေဟိ၊ အချင်းချင်းဘိနှင့်၊ သန္တိ၊ တကွ၊ ဗျာရုဇ္ဈေ၊ တိုးဝှေ့ထိပါးသောအားဖြင့်သန်ကျင်နှော့ရှက်တုန်ထုပ်ကုန်စသော၊ မဇ္ဈော၊ အထူးထူးကုန်သောငါးတို့ကိုထည်း၊ ဒိသ္မာယထာ၊ မြင်သကဲ့သို့၊ ဝေံ၊ ဤအတူ၊ ဖန္ဒမာနံ၊ တဏှာဒိဋ္ဌိတို့ဖြင့်တုန်ထုပ်စသော၊ ဇနံ၊ သတ္တဝါအပေါင်းကို၊ ဒိသ္မာ၊ မြင်၍၊ ဝေံ၊ ငါ့အား၊ ဘယံ၊ ကြောက်ခြင်းသည်၊ အာပိတိ၊ ဝင်ပြီး၊ သမန္တံသမန္တတော၊ ငရဲကိုအစပြု၍ထက်ဝန်းကျင်မှ၊ ထောကော၊ ထောကသည်၊ အသာဓော၊ မြင်သောအဖြစ်စသောအနှစ်သာရမရှိ၊ သဗ္ဗာ၊ အလုံးစုံသော၊ ဒိသာ၊ အရပ်မျက်နှာသည်၊ သမေရိတာ၊ အမြဲမရှိသော အဖြစ်ဖြင့်တုန်ထုပ်၏၊ အတ္တနော၊ မိမိ၏၊ တာဏံ၊ ကိုးကွယ်

စောက်ရှောက်ရာကို၊ ဣန္ဒြိယန္တရော၊ အလိုရှိသောငါသည်၊ အနောသိထံ၊
 ဇရာစသည်တို့ဖြင့်မလွှမ်းမနှစ်ထသော၊ ဘဝနံ၊ တရံတမုသောနေရာအရပ်
 ကို၊ နာဒသိ၊ မမြင်၊ ဩသာနေထွေဝ၊ ကောင်းသော အရွက်စသည်တို့၌ဆုံး
 သည်သာဖြစ်ကုန်သော၊ ဗျာရုဇ္ဈေ၊ ဇရာစသည်တို့ဖြင့်ဝိပါးအပ်သော စိတ်
 ရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ ဒိသ္မာ၊ မြင်သော ကြောင့်၊ မေ၊ ဝါ
 အား၊ အရုတိ၊ မမွေ့ထျော်ခြင်းသည်၊ အဟု၊ ဖြစ်၏၊ အထ၊ ထိုမှတပါး၊ ဧတ္ထ၊
 ဤသတ္တဝါတို့၌၊ ဒုန္နသံ၊ နှုတ်နိုင်ခဲ့ထသော၊ ဟဒယနိသိထံ၊ စိတ်ကိုနှိထ
 သော၊ သလ္လံ၊ ရာဂစသော မြားပြောင့်ကို၊ အဒက္ခိ၊ မြင်ပြီ၊ ယေနသလ္လေန၊
 အကြင်မြားပြောင့်ဖြင့်၊ ဩတိဇ္ဈော၊ ရူးဝင်အပ်သောသူသည်၊ သဗ္ဗာဒိသာ၊
 ခပ်သိမ်းသော ဒုစရိုက်တည်းဟူသော အရပ်တို့သို့လည်း၊ အဘိဓာဝတိ၊
 အလွန်ပြေး၏၊ ထမေဝသလ္လံ၊ ထိုရာဂစသော မြားပြောင့်ကိုသာလျှင်၊ အဗ္ဗု
 ဟ္တ၊ နှုတ်၍၊ နဝာဝတိ၊ ထိုအရပ်သို့မပြေး၊ နသိဒတိ၊ ဩစာလေးပါး၌မနှစ်၊
 ဟာနိ၊ အကြင်ကာမဂုဏ်တို့ကို၊ လောကေ၊ လောက၌၊ ဂမိတာနိ၊ ရုပ်ပုံ
 သောဌ၊ တောင့်တအပ်မက်မောအပ်ကုန်၏၊ တတ္ထ၊ ထိုကာမဂုဏ် ငါးပါး
 တည်းဟူသော အကြောင်းကြောင့်၊ သိက္ခာ၊ ဆင်အတတ် မြင်းအတတ်စ
 သောအတတ်တို့ကို၊ အနုကြိယန္တိ၊ သင်ကုန်၏၊ တေသု၊ ထိုငါးပါးသောကာ
 မဂုဏ်အတတ်တို့၌၊ ပသုတော၊ ထွေကျက်သည်၊ နသိယံ၊ မဖြစ်ရာ၊ သဗ္ဗ
 သော၊ အထုံးစုံသောအားဖြင့်၊ ကာမေ၊ ကာမဂုဏ်တို့ကို၊ နိဗ္ဗိဇ္ဈ၊ အနိစ္စသ
 ဘောအားဖြင့်မြင်သဖြင့်၊ အတ္တနော၊ မိမိ၏၊ နိဗ္ဗာနမေဝ၊ မီးငြိမ်းခြင်းကိုသာ
 လျှင်၊ သိက္ခေ၊ ကျင့်ရာ၏၊ ခုနံ၊ ရဟန်းသည်၊ သစ္စော၊ ဝစီသစ္စာဉာဏသစ္စာ
 မဂ္ဂသစ္စာနှင့်ပြည့်စုံသည်၊ သိယာ၊ ဖြစ်ရာ၏၊ အပ္ပဂစ္ဆော၊ ကာယပါဂန္တိယ
 စသော မထွေကပ်မပတ်ပြုခြင်းမှကင်းသည်၊ အမာယော၊ ထည့်ပတ်ခြင်း
 မရှိ သည်၊ ရိတ္တပေသုထော၊ ကင်းသော ချောပစ်ခြင်းရှိသည်၊ အက္ကောဓနော၊
 အမျက်ထွက်ခြင်းမရှိသည်၊ သိယာ၊ ဖြစ်ရာ၏၊ လောဘပါပကံ၊ ယုတ်မာ
 သောလောဘကို၊ ဝေဝေန္တံ၊ ဝန်တိုခြင်းကို၊ နိတဓေ၊ ကူးမြောက်ရာ၏၊ နိဗ္ဗာန
 ဓနသော၊ နိဗ္ဗာန်သို့ညွတ်သောစိတ်မှီသော၊ နရော၊ ထူသည်၊ နိဗ္ဗံ၊ အိပ်မွေ့ခြင်း
 ကို၊ တန္တိ၊ ကိုယ်၏ပျင်းရိခြင်းကို၊ သသောန္တိနံ၊ စိတ်၏ပျင်းရိခြင်းကို၊ ဣမေ
 တယောဓမ္မေ၊ ဤသုံးပါးသောတရားတို့ကို၊ အဘိဘဝေယျ၊ နှိပ်နင်းရာ၏၊
 ပမာဒေန၊ ဓမ္မထျော်ခြင်းနှင့်၊ နသံဝါသေ၊ အတူတကွမနေရာ၊ အတိမာနေ၊
 ငါဟူ၍အလွန်မာန်မှုခြင်း၌၊ နတိဓမ္မယျ၊ မတည်ရာ၊ ဣသဝဇ္ဇေန၊ ရသာဝါဒ
 မှ၊ နိပေဇျထ၊ ထွက်မြောက်ရာ၏၊ ရူပေ၊ ကိုယ်၌၊ သိနေထံ၊ တဏှာဟူသော

အစေးဖြင့်တပ်စွမ်းခြင်းကို၊ နကြုဗ္ဗေ၊ မပြုရာ၊ သနဉ္စ၊ မာန်ကိုထည်း၊ ပရိဇာ
နေယျ၊ သုံးပါးသော ပရိညာဖြင့်ပိုင်းခြား၍သိရာ၏။ သဟဿ၊ နိုင်ထက်က
လျှင်ခြင်းမှ၊ ဝိရထော၊ ကြည့်သည်ဖြစ်၍၊ စရေ၊ ကျင့်ရာ၏။ ဝုရာထံ၊ ရှေးအ
တိတ်ရှင်စသည်ကို၊ နာထိနဉ္စေယျ၊ မနှစ်သက်ရာ၊ နဝေ၊ အသစ်ပစ္စုပ္ပန်ဖြစ်
သောရှင်စသည်၌၊ ခန္တိ၊ ဆန္ဒရာဂကို၊ နကြုဗ္ဗေ၊ မပြုရာ၊ ဟိယုမာနံ၊ ယျက်
ထတ္တံ၊ သောခန္ဓာကို၊ နသောစေယျ၊ မပိုးရိပ်ရာ၊ အာသကံ၊ တဏှာကို၊ သိ
တော၊ ဖြစ်သည်၊ နသိယာ၊ မဖြစ်ရာ၊ အဟံ၊ ဝါသည်၊ ဣဓံ၊ ဤအာကာသ
ဟုဆိုအပ်သော တဏှာကို၊ ဂေဓံ၊ အာရုံတို့၌ မက်မောတတ်၏ဟူ၍၊ ဗြူမိ၊
ဟောတော်မူ၏။ မဟောစောတိပိ၊ မှမ်းနှစ်တတ်သည်ဖြစ်၍ ကြီးသောဩ
စာဟူ၍ထည်း၊ ဗြူမိ၊ ဟောတော်မူ၏။ အာစေ၊ သျှင်စွာစောတတ်၏ဟူ၍၊
ဇပ္ပနံ၊ ဝါဇံဝတ္ထုဟုဆိုစေတတ်၏ဟူ၍၊ ဗြူမိ၊ ဟောတော်မူ၏။ အာရမ္မထံ၊ ဖြေ
နိုင်ခဲ့သောအဖြစ်ဖြင့်အာရမ္မထာဟူ၍၊ ပကပ္ပနံ၊ တုန်ထုပ်ခြင်းကိုပြုတတ်၏ဟူ
၍၊ ကာမပကော၊ ကာမတည်းဟူသောညွှန်ဟူ၍၊ ဒု ရစ္စယော၊ လွန်နိုင်ခဲ့၏ဟူ
၍၊ ဗြူမိ၊ ဟောတော်မူ၏။ သစ္စာ၊ ဝစီသစ္စာစသော သုံးပါးသောသစ္စာကို၊ အ
ဝေါက္ကမ၊ မဖဲမူ၍၊ ရနံ၊ မောနေယျ၊ သို့ရောက်သဖြင့်ရန်ဟု ရေတွက်ခြင်းသို့
ရောက်သော၊ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်၊ ထထေ၊ နိဗ္ဗာန်တည်းဟူသောကုန်
ကြည့်၍၊ တိဋ္ဌတိ၊ တည်၏။ သောဇဝဂ္ဂပေါ၊ ထိုသို့သဘောရှိသောဗြဟ္မဏကို၊
ဝေ၊ စင်စစ်၊ သဗ္ဗသောသဗ္ဗာနိအာယထနာနိ၊ အထုံးစုံသောအာယတနတို့ကို၊
ဝပိနိဿန္န၊ ဝွန်ပြီး သည်ဖြစ်၍၊ သန္တောတိ၊ ပြင်း၏ဟူ၍၊ ဝုဂ္ဂတိ၊ ဆိုအပ်၏။
သော၊ ထိုသို့သော သဘောရှိသောဗြဟ္မဏသည်၊ ဝေ၊ စင်စစ်၊ ဝိဒ္ဓါ၊ ပညာရှိ၏။
သော၊ ထိုသို့သောသဘောရှိသောဗြဟ္မဏသည်၊ ဝေဒဂ္ဂ၊ လေးပါးသောဝေ
ဒတို့ဖြင့်နိဗ္ဗာန်သို့ရောက်၏။ ဝမ္ပံ၊ သစ်တထရားကို၊ ဥတု၊ အနိစ္စစသောအား
ဖြင့်သိ၍၊ အနိသိတော၊ တဏှာဒိဋ္ဌိအားဖြင့်မရှိ၊ ထောကေ၊ ထောကန္တံ၊ သဗ္ဗာ
သောဣရိယာနော၊ ဖြစ်ခြင်းကိုပြုတတ်သောကိလေသာတို့ကိုပယ်ပြီးသည်
ဖြစ်၍၊ ဣဓံ၊ ဤထောကန္တံ၊ ကဿပိ၊ တရံတရကိုမျှ၊ နပိယေဝ၊ မထောင့်တ
သထွင်ကတည်း၊ ယောစ၊ အကြင်သူသည်ထည်း၊ ကာမေ၊ ကာမတို့ကို၊
အစ္စုထရိ၊ လွန်ပြီ၊ ထောကေ၊ ထောကန္တံ၊ ဒုရစ္စယံ၊ လွန်နိုင်ခဲ့သော ရာဂ
သင်္ဂစသော ရနှစ်ပါးသောပြီခြင်းကို၊ အစ္စုထရိ၊ လွန်ပြီ၊ သိန္နသောတော၊
ဖြတ်အပ်ပြီးသောတဏှာရှိထသော၊ အဗန္ဓနော၊ အဖွဲ့မရှိထသော၊ သော၊ ထို
သူသည်၊ နသောစတိ၊ မပိုးရိပ်၊ နဉ္စေတိ၊ မတပ်မမက်မော၊ ဝုဗ္ဗေ၊ အတိတ်
သင်္ခါရတို့ကို၊ အာရမ္မ၊ အကြောင်းပြု၍၊ ဥပ္ပဇ္ဇနံ၊ ဝမ္ပံ၊ ဖြစ်ကောင်းသောဘာသာ

ရှိသောယံ၊ အကြင်အတိတ်ဖြစ်သောကိလေသာကံအပေါင်းသည်၊ အတ္တိ၊
 ရှိ၏၊ တံ၊ ထိုအတိတ်ဖြစ်သော ကိလေသာကံကို၊ ဝိသောသေတိ၊ ခြောက်
 တတ်စေ၏၊ ပစ္စာ၊ အနာဂတ်၌၊ တေ၊ ထိုသင်္ခါရကို၊ အာရတ္တ၊ အကြောင်း
 ပြု၍၊ ဥပ္ပဇ္ဇနဓမ္မံ၊ ဖြစ်ကောင်းသော သဘောရှိသော၊ ကိဉ္ဇနံ၊ ရာဂစသောတုန်
 ထုပ်ခြင်းသည်၊ မာအဟု၊ မဖြစ်၊ မဇ္ဈေ၊ ပစ္စုပ္ပန်ဖြစ်ကုန်သောတရားတို့ကို၊
 နောစေဂဟေသာတိ၊ အကယ်၍မယူအံ့၊ ဧဝံ၊ ဤသို့မယူသည်ရှိသော်၊ ဥပ
 သန္တော၊ ငြိမ်းသည်ဖြစ်၍၊ စရိသာတိ၊ သွားရလတ္တံ့၊ ယသ၊ အကြင်အ
 ရဟတ္တဖိုလ်သို့ရောက်ပြီးသောသူအား၊ နာမဂ္ဂပသ္မိံ၊ နံ့ရှင်၌၊ သဗ္ဗသော၊ အ
 ချင်းဝပ်ထိမ်းသောအားဖြင့်၊ မမယိတံ၊ မြတ်နိုးသောအဖြစ်ကိုပြုခြင်းသည်၊
 နုတ္တိ၊ မရှိ၊ အသတာစ၊ မရှိခြင်းဟူသောအကြောင်းကြောင့်လည်း၊ နသောစ
 တိ၊ မပိုးရိမ်၊ သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်၊ ဝေ၊ စင်စစ်၊ လောကေ၊ တစ်တ
 ခုသောထောက၌၊ နုဇိယုကိ၊ အိုခြင်းကိုမရ၊ အာ၊ ဤဝတ္ထုသည်၊ မေ၊ ငါ့အား
 နုတ္တိ၊ မရှိ၊ အာ၊ ဤသို့၊ သောစနံ၊ ပိုးရိမ်းခြင်းသည်၊ ယသ၊ အကြင်ရဟန္တာပု
 ဂ္ဂိုလ်အား၊ နုတ္တိ၊ မရှိ၊ ပရေသံ၊ သူတပါးတို့၏မူလည်း၊ ပမတ္တံ၊ အတိုင်းအရှည်
 နှင့်ယှဉ်သော၊ အသံဝိန္နံ၊ မရသော၊ ကိဉ္ဇနံ၊ တရိုးတစ်သေ့ရှင်စသောတရား
 ကို၊ နုတ္တိမေတိ၊ ငါ့အားမရှိဟူ၍၊ နသောစတိ၊ မပိုးရိမ်၊ သော၊ အကြင်သူသည်
 နုတ္တိမေတိ၊ ငါ့အားမရှိဟူ၍၊ နသောစတိ၊ မပိုးရိမ်၊ အဝိကန္တိနံ၊ ပိုးရိမ်တုန်ထုပ်
 ခြင်းမရှိသော၊ တံ၊ ထိုရဟန္တာပုဂ္ဂိုလ်ကို၊ ပုတ္တိတော၊ သင်တို့မေးအပ်သော၊
 အဟံ၊ ငါတုရားသည်၊ ပဗြူမိ၊ ဟောတော်မူ၏၊ အယံ၊ ဤရဟန္တာသည်၊ အနု
 ဇ္ဈရိ၊ ကြောင့်ကြံဗျာပါရမရှိ၊ အနုနုဂိန္ဒေါ၊ မက်မောခြင်းမရှိ၊ အနေဇော၊ တဏှာ
 ကင်း၏၊ သဗ္ဗမိ၊ အလုံးစုံသောသတ္တသင်္ခါရ၌၊ သမော၊ ညီမျှ၏၊ ဣဝံအာနိသံ
 သံ၊ ဤထေးပါးသော အကျိုးဆက်ကို၊ တသ္မိံ၊ ထိုရဟန္တာအရှင်၌၊ ပဗြူမိ၊
 ဟောတော်မူ၏၊ အနေဇေသ၊ တဏှာကင်းထသော၊ ဝိဇာနတော၊ ထိထ
 သော၊ အရဟတော၊ ရဟန္တာပုဂ္ဂိုလ်အား၊ ကာဝိနိ၊ ထရံတရသော၊ သင်
 တိ၊ ပြုပြင်တတ်သော ပုညာဘိသင်္ခါရသည်၊ နုတ္တိ၊ မရှိ၊ သော၊ ထိုရဟန္တာပု
 ဂ္ဂိုလ်သည်၊ ဝိရိယာရတ္တ၊ ပုညာဘိသင်္ခါရစသောသုံးပါးသောသင်္ခါရတည်း
 ဟူသောကံမှ၊ ဝိရတော၊ ကင်းသည်ဖြစ်၍၊ သဗ္ဗမိ၊ အလုံးစုံသော သတ္တဝါသ
 ဝါရ၌၊ ခေဝံ၊ တေးမရှိသည်ကို၊ ပဿတိ၊ ရှု၏၊ ဧဝံ၊ ဤသို့၊ ပဿန္တော၊ ရှုသော၊
 သန္တော၊ သူတော်ကောင်းဖြစ်သော၊ ရုနိ၊ ရဟန်းသည်၊ သမေသု၊ အမျိုးစ
 သောအားဖြင့်တူမျှသောသူတို့၌၊ နဝဒတေ၊ ငါတု၏ယုတ်၏မြတ်၏ဟူ၍မာန်
 ဖြင့်မဆို၊ ဩမေသု၊ ယုတ်သော သူတို့၌လည်း၊ နဝဒတေ၊ ငါတု၏စသော

အားဖြင့်မဆို၊ ဥဒေသသုစ၊ လွန်ကုန်သော သူတို့၌လည်း၊ နဝဒတေ၊ ငါလွန်၏
ယုတ်၏တူ၏ ဟူ၍မဆို၊ သော မုနိ၊ ထိုရဟန်းသည်၊ ဝိထမန္တရော၊ ဝန်တို
ခြင်းကင်း၏၊ နာဒေတိနုအာဒါတိ၊ ရုပ်စသည်တို့တွင် တရံတရက်၊ မစွဲလမ်း
မယူ၊ နနိဒသတိ၊ မညွှန်ပြ၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါ
စ၊ မိနိတော်မူ၏၊ အတ္တဒဏ္ဍသုတ္တံ၊ အတ္တဒဏ္ဍသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့
ရောက်ပြီ။ ။ အတ္တဒဏ္ဍသုတ်ပြီး၏။ ။

၉၅ ဝဂ္ဂ၊ ကောင်းသော သာယာသော တရားစကားကို ဟောတတ်ထ
သော၊ တုသိတာ၊ တုသိတာသံဃာ၊ စိတ္တော၊ စုတေခွဲ၍၊ အာပထော၊ မပယ်တော်
ဝမ်းသို့ လာထသော၊ ဂဏီ၊ ဂိုဏ်းတို့၏ ဆရာဖြစ်ထသော၊ ဇဝံ၊ ဤသို့ကင့်
တယ်ခြင်းရှိထသော၊ သတ္တာ၊ မြတ်စွာဘုရားကို၊ ဣတော၊ ဤသင်္ကေသနာကို
ပြည်၌ သက်တော်မူသည်မှ၊ ဝုဗ္ဗေ၊ ရှေး၌၊ နဒိဋ္ဌော၊ မမြင်အပ်၊ ဥဒ၊ ထိုမြို့၊ က
သဒိ၊ တရံကယေဝံသော သူ၏၊ သန္တိကာ၊ အထံမှ၊ နသုတော၊ မကြားအပ်
သေး၊ စက္ခုမာ၊ မြတ်သော စက္ခုရှိသော ဘုရားသည်၊ သဗ္ဗံ၊ အလုံးစုံသော၊ တမံ
အဓိကံကို၊ ဝိနောဒေတွာ၊ ပျော်၍၊ သဒေဝကဿ၊ နတ်နှင့်တကွသော၊ လော
ကဿ၊ လူအား၊ ဝိသတိယထာ၊ ထင် သကဲ့သို့၊ ဇဝံ၊ ဤအတူ၊ မနုဿာနဓိ၊ လူ
တို့အားလည်း၊ ဝိသတိ၊ ထင်၏၊ ဇကောဝ၊ တယေဝံလည်းသာလျှင်၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ရတိ၊ နိက္ခမ၌ မွေ့လျော်ခြင်းကို၊ အဇ္ဈဂါအဓိဂတော၊ ရ
ထေင်မူပြီ၊ အသိတံ၊ တရံကယေဝံသော သူသို့ မမြီထသော၊ တာဒိ၊ ထိုသို့
သောမတုနံ မလွှပ်သော ပကတိသတောရှိထသော၊ အကုဟိ၊ ပတ္တာ၊ မြင်းမ
ရှိထသော၊ ဂဏီ၊ ဂိုဏ်းဆရာဖြစ်ထသော၊ အာဂတံ၊ တာဝတိံသာ မှသက်
ကြွတော်မူထသော၊ တံဗုဒ္ဓံ၊ သိမြတ်စွာဘုရားကို၊ ဣမ၊ ဤလောက၌၊ ဗန္ဓာနံ၊
ဆရာအဖို့နှင့် စပ်မြီခြင်းရှိထသော၊ ဗဟူနံ၊ ပညာရှိကုန်သော မင်းအစရှိကုန်
သော များကုန်သော သူတို့၏၊ အတ္ထိပဋ္ဌေန၊ ပြဿနာကို မေးသိုသဖြင့်၊ အာဂတံ၊
ဆည်းကပ်လာခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ ။ ရိတ္တံ၊ ဆိတ်ငြိမ်သော၊ အာ
သနံ၊ ညောင်စောင်းစသော နေရာသို့လည်းကောင်း၊ ရုက္ခမူလံဝါ၊ သစ်ပင်စ
သော နေရာသို့ လည်းကောင်း၊ သုသာနံဝါ၊ သုသာန်သို့ လည်းကောင်း၊ ပဗ္ဗ
တာနံ၊ တောင်တို့၏၊ ဂုဟာသုဝါ၊ လိုဏ်ခေါင်းတို့၌လည်းကောင်း၊ ဥဂ္ဂာဝစေ
သု၊ မြတ်ကုန်ယုတ်ကုန်သော၊ သယနေသု၊ ကျောင်းစသော နေရာတို့၌လည်း
ကောင်း၊ ဘဒတော၊ ဆည်းကပ်သော၊ ဝိဇိဂုတ္တတော၊ ဇာတိအစရှိသည်တို့
ဖြင့်ပြီးငွေစက်ဆုပ်သော၊ ဘိက္ခုနော၊ ရဟန်း၏၊ တတ္ထ၊ ထိုဆိတ်ငြိမ်သော
သစ်ပင်ရင်းစသည်တို့၌၊ ဘေရဝါ၊ ကြောက်ခြင်းကို ပြုတတ်ကုန်သော၊ ဘေး

တို့သည်၊ ဂီတ၊ နိဂဏ္ဍိတ၊ အဘယ်မျှထောက်ရှိုက်ကုန်သနည်း၊ ယေယျံတေ၊ ဝေပတိ၊ အကြင် ကြောက်ခြင်းကို ပြုထုတ်ကုန်သော ဘေးတို့ဖြင့်၊ ဘိက္ခု၊ ရဟန်း သည်၊ နိဂဏ္ဍိတသော၊ အသံတို့ဖြင့်ထိပါးခြင်းကင်းစင်သော၊ သယံနာသနေ၊ မိမိ နှစ်ခြင်းရာနေရာ၌၊ နဝေယေ၊ မကုန်ထွက်ရာ၊ တေဘေရဝါ၊ ထိုကြောက် ခြင်းကိုပြုထုတ်ကုန်သောဘေးရန်တို့သည်၊ ဂီတ၊ နိဂဏ္ဍိတ၊ အဘယ်မျှထောက် ရှိုက်ကုန်သနည်း၊ ပန္နိ၊ အစွန်းဖြစ်သော၊ သယံနာသနေ၊ နှစ်ခြင်းရာနေရာ၌၊ ဘိ က္ခု၊ ရဟန်းသည်၊ ယေ၊ အကြင်ဥပဒ္ဒဝေါတို့ကို၊ အဘိသံဘဝေယျ၊ နှိပ်နင်း ရာ၏၊ အမတံဒိသံ၊ နိဗ္ဗာန်အရပ်သို့၊ ပန္နိတော၊ သွားသော၊ ဘိက္ခုနော၊ ရဟန်း ၏၊ ထောကော၊ လောက၌၊ တေပရိယယာ၊ ထိုဥပဒ္ဒဝေါတို့သည်၊ ကတိ၊ အ တယ်မျှတို့နည်း၊ ဝေပတိတတ္တဿ၊ နိဗ္ဗာန်သို့စေတုတ်သောဒံတံရှိသော၊ အ သဘိက္ခုနော၊ ထိုရဟန်း၏၊ ဗျပထယော၊ စကားတို့သည်၊ ကိ၊ အဘယ်သို့ သဘောရှိကုန်သည်၊ အထာ၊ ဖြစ်ကုန်ရာသနည်း၊ ဣ၊ ဤသံသနာတော်၌၊ ဂေါစရာနိ၊ ကျက်စားရာတို့သည်၊ ကာနိ၊ အဘယ်သို့ သဘောရှိကုန်သည်၊ အထာ၊ ဖြစ်ရာသနည်း၊ ကာနိ၊ အဘယ်သို့ သဘောရှိကုန်သော၊ သိယဗ္ဗတာ နိ၊ သိယအကျင့်တို့သည်၊ အထာ၊ ဖြစ်ကုန်ရာသနည်း၊ သောတိက္ခ၊ ထိုရဟန်း သည်၊ ကံ၊ အဘယ်မည်သော၊ သိက္ခံ၊ သိက္ခာပုဒ်ကို၊ သမာဒါယ၊ ဆောက် တည်၍၊ ဧကောဒိ၊ ဖြတ်သည်ဖြစ်၍ဖြစ်သော သမာဒိရှိသည်ဖြစ်၍၊ နိပကော၊ ပါဠိဟာရိယပညာဖြင့်ပညာရှိသည်ဖြစ်၍၊ သတော၊ သတိရှိသည်ဖြစ်၍၊ အတ္တ နော၊ မိမိ၏၊ မလံ၊ အညစ်အကြေးကို၊ နိဒ္ဒမေ၊ ပျောက်ထွက်ရာသနည်း၊ ကမ္မာ နော၊ ရွှေပန်းထိပ် သည်သည်၊ ရဇတဿ၊ ရွှေငွေ၏၊ မလံ၊ အညစ်အကြေး ကို၊ နိဒ္ဒမတိဣ၊ ထုတ်သကဲ့သို့၊ ဧဝံ၊ ဤအတူသောဘိက္ခု၊ ထိုရဟန်းသည်၊ အတ္တနော၊ မိမိ၏၊ မလံ၊ ရာဂစသော အညစ်အကြေးကို၊ နိဒ္ဒမေ၊ ထုတ်ရာသ နည်း၊ ဣ၊ ဤသို့၊ အာယသ္မာသာရိဝုတ္တော၊ အရှင်သာရိဝုတ္တရာသည်၊ ပဉ္စ၊ ပြဿနာကို၊ ပုန္နိ၊ မေးပြီ၊ သာရိဝုတ္တ၊ သာရိဝုတ္တရာ၊ ဝိဂုတ္တမာနဿ၊ ဇာတိအစရှိသည်တို့ဖြင့်ပြီးစွေရှုရှာထသော၊ ရိက္ခာသနံ၊ ခဝိတ်ပြင်သောနေ ရာကို၊ သယံနံ၊ နေခြင်းကို၊ သေဝတော၊ ဖြစ်သော၊ ဝေ၊ စင်စစ်၊ သမ္ပေမိကာ မဿ၊ အရဟတ္တမဂ်ဥပါယ်တည်းဟူသော သမ္ပေမိကိုအလိုရှိသော၊ ဘိက္ခု နော၊ ရဟန်း၏၊ ယဒိဒံ၊ သုပ္ပေသာအယံ၊ သုပိဟာရောစ၊ အကြင်ချမ်းသာ သော နေခြင်းသည်လည်းကောင်း၊ ယထာနု၊ ဓမ္မံယောစ၊ အနုစမ္ပော၊ အကြင် ထောကုတ္တရာထရားအားလျော်သော အကျင့်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏ တံ၊ ယံ၊ သုပိဟာရတို့အားလျော်သော အကျင့်ကို၊ တေ၊ သင်အား၊ ယထာ၊

အကြင်အခြင်းဖြင့်၊ ပဇာနိပဇာနိန္ဒာ၊ သိသည်ဖြစ်၍၊ ဝဒေယျ၊ ဟောရာ၏၊ အဘိ၊ ဝါသည်၊ ဧဝံ၊ ဤအခြင်းဖြင့်၊ ပဝက္ခာမိ၊ ဟောအံ့၊ ဝိရော၊ သံမာဓိရှိသည်ဖြစ်၍၊ သတော၊ သတိရှိသည်ဖြစ်၍၊ သပရိယန္တ၊ စာရိ၊ သိလအစရှိကုန်သောလေးပါးကုန်သော အပိုင်းအခြားတို့၌ ကျင့်ထေ့ရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ ခုံသာတိ၊ ပါတာနံ၊ ကြောင်သော အဆင်းရှိသော ကိုက်တတ်သောခြင်ကြွင်းသော ကိုယ်၌ ကျတတ်ကုန်သော ယင်စသည်တို့၏ လည်းကောင်း၊ သရိသနံ၊ မြွေကင်းသန်းတို့၏ လည်းကောင်း၊ မနုဿ၊ ပဿာနံ၊ ခိုးသူစသောလူအထွေတို့၏ လည်းကောင်း၊ စတုပ္ပဒါနံ၊ အခြေထေးချောင်းရှိသောခြင်သို့ ကျားသစ်စသည်တို့၏ လည်းကောင်း၊ ဣတိ၊ ဤသို့၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဘယာနံ၊ ဘေးတို့မှ နာဘာယေ၊ မကြောံရာ၊ ပရစ္ဆိကာနန္ဒိ၊ သဟဓိကာရုနစ်ယောကံ၊ မှတပါးကုန်သော ဗဟိရိကဖြစ်ကုန်သော သူတို့ကိုလည်း၊ နသန္တသေယျ၊ မလန်မကြောံရာ၊ တေသံ၊ ထိုဗဟိရိဖြစ်ကုန်သောသူ ခြင်သို့ ကျားသစ်စသည်တို့၏ ဗဟုတေရဝါနိ၊ များစွာကြောံမက် ဖွယ်သော အာရုံတို့ကို၊ ဒိသ္မာပိ၊ မြင်၍လည်း၊ နုသန္တယေ၊ မလန်မကြောံက်ရာ၊ အထာပရာနိ၊ ထိုမှတပါးကုန်သော၊ ပရိဿယာနိ၊ ဘေးရန်တို့ကို၊ ကုသယာနုဗေပိ၊ ကုသိုလ်ဓမ္မကိုရှာသော ရဟန်းသည်၊ အဘိသန္တဝေယျ၊ ကောင်းစွာနှိပ်နင်းရာ၏၊ အာတကံ၊ ပဿေန၊ အနာအထွေဖြင့်၊ ခုဒ္ဒါယ၊ ငတ်မွတ် ခြင်းဖြင့်၊ ဗုဠော၊ ထွေသည် ရှိသော်၊ အဓိဝါသယေယျ၊ သည်းခံရာ၏၊ သီဝံ၊ အချမ်းကိုလည်းကောင်း၊ အတုဏှံ၊ အလွန်အပူကိုလည်းကောင်း၊ အဓိဝါသယေယျ၊ သည်းခံရာ၏၊ ထေဟိ၊ ထိုအနာအစ ရှိကုန်သော အထွေတို့သည်၊ ဗဟုစာ၊ များသောအခြင်း အရာတို့ဖြင့်၊ ဗုဠော၊ ထွေအပ်သည်၊ သမာနော၊ ဖြစ်သည် ရှိသော်၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ အနောကော၊ အဘိသင်္ခါရ ဝိညာဉ်အစ ရှိသည်တို့၏ အရာ မဟုတ်အောင်ပြု သည်ဖြစ်၍၊ ဝိရိယံ၊ လုံ့လကို၊ ပရက္ကမ၊ အားထုတ်၍၊ ဒဠံ၊ မြဲစွာ၊ ကရေယျ၊ ပြုရာ၏၊ ထေယျံ၊ ခိုးဝှက်သော သူ၏အဖြစ်ကို၊ နကရေယျ၊ မပြုရာ၊ ရသား၊ ချွတ်ယွင်းသောစကားကို၊ နာဘထေယျ၊ မဆိုရာ၊ သထာဝရာနိ၊ ဝိထာသဝနှင့် တကွကုန်သော အလုံ့လုံသော သတ္တဝါတို့ကို၊ မေတ္တာယေ၊ မေတ္တာဖြင့်၊ ပဿေဝါ၊ နှံ့စေရာသယျှင်ကတည်း၊ ယဒါ၊ အကြင်အခါ၌၊ မနုဿေ၊ မိမိစိတ်၏၊ အာပိယတ္တံ၊ နောက်သောအဖြစ်ကို၊ ဝိဇ္ဇာ၊ သိခြားအံ့၊ တဒါ၊ ထိုအခါ၌၊ ကဏ္ဍဿ၊ အကုသိုလ်၏၊ ပက္ခောတိ၊ အပင်းတည်းဟူ၍၊ ဝိနောဒယေယျ၊ ပျောက်ရာ၏၊ ကောဓာဘိမာနဿ၊ အမျက်ထွက်ခြင်းအလွန်မာန်မူ



ခြင်း၏။ ဝသံ၊ အလိုနိုင်ငံသို့၊ နဂဇ္ဈော၊ မလိုက်ရာ၊ တေသံ၊ ထိုအမျက်ထွက်ခြင်း
အလွန် မာန်မူခြင်းတို့၏။ မူလဗ္ဗိ၊ အဝိဇ္ဇာစသော အမြစ်ပင်စည်ကိုလည်း။
ဖလိ၊ ခွဲစိတ်ဖျာထုတ်၊ ခညာ၊ တူး၍၊ တိဋ္ဌေ၊ တည်ရာ၏။ အထ၊ ထိုမှတစ်ပါး၊ ပိ
ယံဝါပန၊ ချစ်ခြင်းကို ထည်းကောင်း၊ အပ္ပိယံဝါ၊ ရုံးခြင်းကို ထည်းကောင်း၊
ဘဝဇ္ဇော၊ နှိပ်သည်ဖြစ်၍၊ အဒ္ဓါ၊ စင်စစ်သဖြင့်သာလျှင်၊ အဘိယ၊ ဟောပြော
လွန်စွာလျှင်နှိပ်ရာ၏။ ပုညံ၊ ကောင်းမှုကို၊ ပုရက္ခိတွာ၊ ပြဋ္ဌာန်းသည်ကို
ပြု၍၊ ကထုာတာပီတိ၊ ကောင်းသော ပီတိရှိသည်ဖြစ်၍၊ နိပရိယယောနိ၊ ဘေး
ရန်ကင်းသည်တို့ကို၊ ကတွာ၊ ပြု၍၊ အမုတိ၊ မမွေ့လျော်ခြင်းကို၊ ဝိက္ခမ္ဘယော
ဝ၊ ခွါရာသလျှင်ကတည်း၊ သန္တေ၊ ငြိမ်သက်သော၊ သယနုမ္ဘိ၊ နေရာ၌၊ သမော
ထ၊ မွေ့လျော်ရာ၏။ စတုရော၊ လေးပါးကုန်သော၊ ပရိဒေဝဓမ္မေ၊ မြည့်တမ်း
ငိုကြွေးအပ်ကုန်သော တရားတို့ကို၊ သဟေထ၊ သည်းခံရာ၏။ ကိံသု၊
အဘယ်သို့၊ အသိသာမိ၊ စားရအံ့နည်း၊ ကုဝေါ၊ အဘယ်၌မူလည်း၊ အ
သိသံ၊ စားရပါအံ့နည်း၊ ဧတ္ထ၊ ဤညဉ့်၌၊ သယနံ၊ အိပ်ရခြင်းသည်၊ ဗုက္ခံဝတ၊
ဆင်းရဲစွာ၊ အဇ္ဈ၊ ယခုလာလတ္တံ့သောညဉ့်၌၊ ကုဝေ၊ အဘယ်အရပ်၌၊ သေသံ၊
အိပ်ရပါအံ့နည်း၊ ဣတိ၊ ဤသို့၊ ပရိဒေဝနိယော၊ မြည့်တမ်းငိုကြွေးကုန်သော၊
ဧတေပိတတ္ထေ၊ ဤလေးပါးကုန်သော ပိတက်တို့ကို၊ သေခေါ၊ သေခပုဂ္ဂိုလ်
သည်၊ အနိကေတစာဓီ၊ တဏှာကင်းသောစွားခြင်းရှိသည်ဖြစ်၍၊ ဝိနယော
ထ၊ ဖျောက်ရာ၏။ သောသိက္ခု၊ ထိုရဟန်းသည်၊ ကာထေ၊ ဆွမ်းကာလ၌၊
အနုဉ္စ၊ ဆွမ်းကိုလည်းကောင်း၊ ကာထေ၊ သင်္ကန်းကာလ၌၊ ဝသနုဉ္စ၊ သင်္ကန်း
ကိုလည်းကောင်း၊ လဒ္ဓါ၊ ထရားနှင့်အညီရ၍၊ ဣမ၊ ဤသာသနာ၌၊ တောသ
နတ္ထံ၊ ရောင့်ရဲခြင်းငှါ၊ မတ္တံ၊ ခံခြင်း သုံးဆောင်ခြင်း ၌အတိုင်းအရှည်ကို၊ ဇ
ညာ၊ သိရာ၏။ သောသိက္ခု၊ ထိုရဟန်းသည်၊ တေသု၊ ထိုပစ္စည်းတို့၌၊ ဂုတ္တော၊
စောင့်သည်ဖြစ်၍၊ ဝါမေ၊ ရွာ၌၊ ယထာဓာဓီ၊ စောင့်စည်းသော ဣရိယာပုထ်
ထည်းဟူသောနေခြင်းရှိသည်၊ ဘဝေယျ၊ ဖြစ်ရာ၏။ ဧသိတောဝိ၊ သူတစ်ပါး
တို့ချုတ်ချယ်နှိပ်စက်ထိပါးအပ်ငြားသော်လည်း၊ ပရုသံ၊ ကြမ်းကြုတ်သော
ဝါစံ၊ စကားကို၊ နဇ္ဈော၊ မဆိုရာ၊ ဩက္ခိတ္တပက္ခု၊ အောက်သို့ချသော
မျက်လွှာရှိသည်၊ အဿ၊ ဖြစ်ရာ၏။ ပါဒထောထော၊ ခြေလျှင်ပေါ်သည်လည်း၊
နအဿ၊ မဖြစ်ရာ၊ ဗျာနာနုယုတ္တော၊ မဖြစ်သေးသည်ကိုဖြစ်စေခြင်းဖြစ်ပြီး
သည်ကိုမှီဝဲသောအားဖြင့်ဗျာနံ၌မပြတ်ထုံထပြုသည်၊ အဿ၊ ဖြစ်ရာ၏။ ဗဟု
ဇာဂရော၊ များသောနိုးကြားခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ ဥပေက္ခံ၊ စတုတ္ထ
ဗျာနံဥပေက္ခာကို၊ အာရပ္ပ၊ အားထုတ်၍၊ သမဝဟိတတ္ထော၊ တည်ကြည်



သောပိတ်ရှိသည်။ အသာ၊ ဖြစ်ရာ၏။ တက္ကသယဉ္ဇ၊ ကာမပိတက်စသော
အပြားရှိသောပိတက် ထိုပိတက်၏ ဖြစ်ရာဖြစ်သော ကာမသညာစသော
အာသာယကို ထည်းကောင်း။ ကုက္ကုတ္တိယဉ္ဇ၊ ထက်ခြေမငြိမ်မသက်ထွပ်
ခြင်းစသော ကုက္ကုတ္တိကိုထည်းကောင်း။ ဥပန္နိန္ဒေ၊ ဖြစ်ရာ၏။ ဥပဇ္ဈာ
ယာဒီဟိ၊ ဥဇ္ဈာယ်အစရှိသည်တို့သည်။ ဝစိဘိ၊ စကားတို့ဖြင့်၊ ရုဒိတော၊ စော
ဒနာအပ်သည်။ သမာနော၊ ဖြစ်၍။ သတိမာ၊ သတိရှိသည်ဖြစ်၍။ အဘိန္ဒေ၊ ထို
စောဒနာကိုနှစ်သက်ရာ၏။ သဗြဟ္မစရိယ၊ မြတ်သောသီတင်းသုံးဘော်တို့၌၊
ဒိလံ၊ ငြောင့်တံသင်းကဲ့သို့ဆန့်ကျင်ခြင်းကို။ သံဘိန္ဒေ၊ ကောင်းစွာပျော်ရာ
၏။ ကုသလံ၊ လိမ္မာသောသူ၏အဖြစ်တည်းဟူသောဥာဏ်ကြောင့်ဖြစ်သော၊
ဝါဝံ၊ စကားကို။ ပရဇ္ဈေ၊ ဖြစ်ရာ၏။ အတိဝေလံ၊ ကာထအပိုင်းအခြားဝီရိယ
အပိုင်းအခြားကိုလွန်သော၊ ဝါဝံ၊ စကားကို။ နပရဇ္ဈေ၊ မလွတ်ရာ၊ ဇနံ၊ လူအ
ပေါင်းကို။ ဝါဒဇ္ဈေ၊ ဇာတ်ကိုစွဲ၍ဆိုသော စကားအခြံအရံကိုစွဲ၍ဆိုသော
စကားဖြင့်၊ နစေတယေယျ၊ စေတနာကိုမဖြစ်စေရာ၊ အထာပရံ၊ ထိုမှတစ်ပါး
ထည်း။ သတိမာ၊ ထင်သောသတိရှိသည်။ ဟုတ္တာ၊ ဖြစ်၍။ ယေသံ၊ အကြင်မြူ
တို့ကို၊ ဝိနယာယ၊ ပျောက်ခြင်းဆုံးမခြင်းငှါ။ ထိသောသိက္ခာ၊ သုံးပါးသော
သိက္ခာတို့ကို၊ သိက္ခေ၊ ကျင့်ရာ၏။ ထောကော၊ ထောက၌။ တာနိရဇာနိ၊ ထိုမြူ
တို့သည်။ ပဉ္စ၊ ရူပရာဂစသောအားဖြင့် ငါးပါးတို့တည်း။ ယေသံ၊ အကြင်ငါး
ပါးကုန်သောမြူတို့ကို။ ဝိနယာယ၊ ပျောက်ခြင်းငှါ။ သိက္ခေ၊ ကျင့်ရာ၏။ ဧံ၊
ဤသို့၊ သိက္ခိတော၊ ကျင့်သည်ရှိသော်။ ရူပေယျ၊ ရူပါရုံတို့၌။ သဒ္ဓေယျ၊ သဒ္ဓါရုံ
တို့၌။ အထော၊ ထိုမြူ၊ ခုသေယျ၊ ခုသာရုံတို့၌။ ဂန္ဓေယျ၊ ဂန္ဓာရုံတို့၌။ ပသေယျ၊
ပေါဋ္ဌဗ္ဗာရုံတို့၌။ ရာဝံ၊ ရာဂကို။ သဟေထ၊ သည်းခံနိုင်ရာ၏။ တေသံ၊ ဇ
ဇာနံ၊ ထိုမြူတို့ကို၊ ဝိနယာယ၊ ပျောက်ခြင်းငှါ။ သိက္ခေ၊ ကျင့်သော၊ သော
ဘိက္ခု၊ ထိုရဟန်းသည်။ ဧတေယျ၊ ဧတေယျ၊ ဤရူပါရုံအစရှိကုန်သော တရား
တို့၌။ ဆန္ဒ၊ ဆန္ဒရာဂကို။ ဝိနေယျ၊ ပျောက်၍။ သတိမာ၊ ထင်သောသတိရှိ
သည်။ သုဝိမုတ္တပိတ္တော၊ ဆန္ဒရာဂမှကောင်းစွာလွတ်ပြီးသောပိတ်ရှိသည်။
ဟုတ္တာ၊ ဖြစ်၍။ ကာဇေန၊ သမာဓိ၏ ကာထစသောထိုထိုသို့သောသင့်သော
ကာထ၌။ သမ္မာ၊ ကောင်းစွာ၊ ခေမံ၊ သီတတရားကို။ ပရိဝိမံသမာနော၊ အနိစ္စ
အားဖြင့်နှိုင်းယှဉ်ရုံစမ်းလျက်။ ဧကောဒိဘူတော၊ တည်ကြည်သောပိတ်ရှိ
သည်ဖြစ်၍။ သောဘိက္ခု၊ ထိုရဟန်းသည်။ တမံ၊ အလုံးရုံသောမောဟစ
သောအရိက်ကို၊ ဝိဟနေ၊ ပျောက်ရာ၏။ ဣတိ၊ ဤသို့။ တဂဝါ၊ မြတ်စွာဘု
ရားသည်။ အဝေါစ၊ မိန့်တော်မူ၏။ သာရိပုတ္တသုတ္တံ၊ သာရိပုတ္တသုတ်

သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ၊ ၊ သာရိပုတ္တ ပဉ္စသုတ် ပြီး၏၊
စဟုတ္တော၊ ထေးချမြောက်သော၊ အဋ္ဌကဝဂ္ဂေါ၊ အဋ္ဌကဝဂ်သည်၊ နိဗ္ဗိတော၊
ပြီးခြင်းသို့ရောက်ပြီ၊ ၊

ထဿ၊ ထိုအဋ္ဌကဝဂ်၏၊ ဥဒါနံ၊ ဥဒါနိုးကား၊ ၊ ဝေံ၊ ဤသို့၊ ဝေဗိတ၊ ဗွံ၊ သိ
အပ်၏၊ ကာဝံ၊ ကာမသုတ်သည်၊ ကောင်း၊ ဂဟဉ္စ၊ ဂဟဉ္စက သုတ်သည်၊
ကောင်း၊ ဒုဗ္ဗာစ၊ ဒုဗ္ဗကသုတ် သည်၊ ကောင်း၊ သုဒ္ဓဉ္စ၊ သုဒ္ဓကသုတ် သည်၊
သည်၊ ကောင်း၊ ပရမာ၊ ပရမဋ္ဌက သုတ်သည်၊ ကောင်း၊ ဇရာစ၊ ဇရာသုတ်
သည်၊ ကောင်း၊ မေတ္တေယျော၊ မေတ္တေယျသုတ်သည်၊ ကောင်း၊ မသုရောစ၊
ပသုရသုတ်သည်၊ ကောင်း၊ မာဂဏ္ဍိ၊ မာဂဏ္ဍိယသုတ်သည်၊ ကောင်း၊ ပုရာ
ဘောဒနံ၊ ပုရာဘောဒသုတ် သည်၊ ကောင်း၊ ကထဟံ၊ ကထဟာဝါဒသုတ်
သည်၊ ကောင်း၊ ဧ၊ နှစ်ပါးကုန်သော၊ ဗြူဟာနိစ၊ စူဠဗြူဟမဟာဗြူဟ
သုတ်တို့သည်၊ ကောင်း၊ ပုနဒေဝ၊ တပနိဗျင်၊ တုဝဂ္ဂကံ၊ တုဝဂ္ဂကသုတ်
သည်၊ ကောင်း၊ အတ္တဒဏ္ဍဝရံသုတ္တံ၊ မြတ်သော အတ္တဒဏ္ဍသုတ်သည်၊
ကောင်း၊ တေနပုစ္ဆကေန၊ ထိုသာရိပုတ္တပဉ္စသုတ်နှင့်၊ သဟ၊ ထကွ၊ သော
ဇ္ဇဿ၊ တဆဲ့ခြောက်သုတ်တို့သည်၊ ဟောန္တိ၊ ဖြင့်ကုန်၏၊ ဣတိ၊ ဤသို့၊ သဗ္ဗာနိ၊
အထုံးစုံကုန်သော၊ ထောနိသုတ္တာနိ၊ ဤတဆဲ့ခြောက်သုတ် တို့သည်၊ အဋ္ဌ
ကဝဂ္ဂိကာ၊ အဋ္ဌကဝဂ်နှင့်စပ်ကုန်၏၊

ပါရာယနဝဂ်-

မန္တပါရဂူ၊ ဗေဒင်တို့၏ကမ်းတာဘက်အဆုံးသို့ ရောက်သော၊ ဗြာဟ္မ
တော၊ ဗာဝရိယပုတ္တားသည်၊ အာကိဉ္ဇည်၊ ဗလိဗေဒင်မရှိသောအဖြစ်ကို၊
ဗဠုယာနော၊ တောင့်ဟသည်ဖြစ်၍၊ ကောသလသနံ၊ ကောသလတိုင်းသူ
တို့၏၊ ရမ္မာ၊ နှလုံးမွေ့ထျော်ဘွယ်ရှိသော၊ ဝုရာ၊ သာဝဂ္ဂိပြည်မှ၊ ဒက္ခိတာပ
ထံ၊ ဂင်္ဂါမြစ်ကြီး၏ ထောင်ဘက်ဖြစ်၍ ဒက္ခိတာပထမည်သော တိုင်းသို့၊
အာဂမာ၊ သာပြီ၊ ၊ သောဗြဟ္မတော၊ ထိုဗာဝရိယပုတ္တားသည်၊ အထာ
ကသစ၊ အထာကတိုင်း၏သည်၊ ကောင်း၊ မုဠကသစ၊ မုဠကသတိုင်း
၏သည်၊ ကောင်း၊ အန္တရေ၊ အကြား၌၊ သမာသန္ဓေ၊ နီးသော၊ ဝိသယေ၊ အ
ရပ်၌၊ ဂေါဓာဝရိကုထေ၊ ဂေါဓာဝရိမြစ်ကမ်းနား၌၊ ဥဇ္ဈေနစ၊ ဆွမ်းခံသဖြင့်
သည်၊ ကောင်း၊ ပထေနစ၊ တောသစ်မြစ်သစ်သီးဖြင့်၊ သည်၊ ကောင်း၊ ဝထိ၊
နေပြီ၊ ၊ တသောဝ၊ ထိုမြစ်ကမ်းကိုသာထျင်၊ ဥပနိသာယ၊ အမှီပြု၍၊ ဝိပု
ထော၊ ငြိန်ငြောကြီးကျယ်သော၊ ဂါမောစ၊ ရွာသည်သည်၊ အဟု၊ ဖြစ်ပြီ၊ တ

တော၊ ထိုရွာမှ၊ ဇာတောန၊ ဖြစ်သော၊ အာယောန၊ အခွန်ဖြင့်၊ မဟာယညံ၊ ပေး
ကမ်းခြင်းတည်းဟူသော ယစ်ကို၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ အကပ္ပယိ၊
ပြုပြင်စီရင်ပြီး၊ မဟာပညံ၊ ပေးကမ်းခြင်း တည်းဟူသော ယစ်ကို၊ ယ
ဇိတ္တာန၊ ပူဇော်ပြီး၍၊ ပုန၊ တဘန်၊ အဿာသံ၊ နေရာသင်ခမ်းကို၊ သောဗြာ
ဟ္မဏော၊ ထိုပုဏ္ဏားသည်၊ ပါဝိသိ၊ ဝင်၏၊ တသ္မိံ၊ ထိုဗာဝရိယ ပုဏ္ဏား
သည်၊ ပဝိဋ္ဌာ၊ ဝင်ပြီးသည်ရှိသော်၊ ပဗ္ဗိပစ္စာ၊ နောက်မှ၊ အညော၊ တပါး
သော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ အာဂန္တိ၊ ထာပြီး၊ သော၊ ထိုပုဏ္ဏားသည်၊
ဥပ္ပဋ္ဌပါဒေါ၊ ခရီးသွားသဖြင့် ထိခိုက်သောခြေရှိ၏၊ တသိတော၊ လာဘ်
ဖြင့်တောင့်တမက်မော၏၊ ပက်ဒန္တော၊ ညွှန်ကပ်သော သွားရှိ၏၊ ရဇထိ
ရော၊ ရှုဖြင့်ဖြမ်းသောဦးခေါင်းရှိ၏၊ သောစ၊ ထိုပုဏ္ဏားသည်ထည်း၊ နံ၊ ထို
ဗာဝရိယ ပုဏ္ဏားထို့၊ ဥပသကံမ္မ၊ ကပ်၍၊ ပဉ္စသတာနိ၊ ငါးရာကုန်သော
ယစ်ပူဇော်သောဝတ္ထုတို့ကို၊ ယာစတိ၊ တောင်း၏၊ ဗာဝရိ၊ ဗာဝရိပုဏ္ဏား
သည်၊ တမေနံ၊ ထိုပုဏ္ဏားကို၊ ဒိသ္မာ၊ မြင်၍၊ အာသနေန၊ နေရာဖြင့်၊ နိမန္တယိ၊
တိတ်ပြီး၊ သုခဉ္စ၊ ချမ်းသာကိုလည်းကောင်း၊ ကုသလဉ္စ၊ အနာမရှိသည်ကို
လည်းကောင်း၊ ပုန္တိ၊ မေး၏၊ ဣဒံစနံ၊ ဤသို့သောစကားကို၊ အဗြိဝိ၊ ဆိုပြီး၊ ယံ
ဒေယျဓမ္မံ၊ ယောဒေယျဓမ္မော၊ အကြင်ပေးအပ်သောဝတ္ထုသည်၊ မမ၊ ငါ့အား
ပေအတ္ထိ၊ အကယ်၍ရှိအံ့၊ ဧဝံသတိ၊ ဤသို့ရှိခဲ့သော်၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊
တောသင်အား၊ ဒေယျံ၊ ပေးရာ၏၊ သဗ္ဗံသဗ္ဗော၊ အလုံးစုံသော၊ သောဒေယျ
ဓမ္မော၊ ထိုပေးအပ်သောဝတ္ထုကို၊ မယာ၊ ငါသည်၊ ဝိသန္ဓိတံဝိသန္ဓိတော၊
စွန့်အပ်ပြီး၊ ဗြာဟ္မော၊ ပုဏ္ဏား၊ မမ၊ ငါ့အား၊ အနုဇာနာဟိ၊ ခွင့်ပြုထော၊ မမ၊ ငါ့အား
ပဉ္စသတာနိ၊ ငါးရာတို့သည်၊ နတ္ထိ၊ မရှိကုန်၊ ဣတိဣဒံစနံ၊ ဤသို့သောစကား
ကို၊ ဗာဝရိ၊ ဗာဝရိပုဏ္ဏားသည်၊ အဗြိဝိ၊ ဆိုပြီး၊ ယာစမာနဿ၊ တောင်းသော၊
မမ၊ ငါ့အား၊ ဘဝံ၊ အရှင်ပုဏ္ဏားသည်၊ သစေနာနုပဒေသတိ၊ အကယ်၍မ
ပေးအံ့၊ ဧဝံသတိ၊ ဤသို့မပေးသည်ရှိသော်၊ သတ္တမေဒိဝသေ၊ ခုနစ်ရက်ဖြေ
သောနေ့၌၊ တုယံ၊ သင်၏၊ ရန္ဒါ၊ ဦးထိပ်သည်၊ သတ္တဝါ၊ ခုနစ်ရက်၊ ဗလတု၊
လွှဲစေသတည်း၊ ကုဟကော၊ ပတ္တားတတ်သော၊ သောဗြာဟ္မဏော၊ ထိုပု
ဏ္ဏားသည်၊ အဘိသင်္ခါ၊ ခေတ္တာ၊ ပတ္တားသည်ကိုပြုပြင်၍၊ ထေရံ၊ ကြောက်
ခြင်းကိုဖြစ်စေတတ်သောစကားကို၊ ပက်တ္တယိ၊ ကြားပြီး၊ ဗာဝရိ၊ ဗာဝရိပု
ဏ္ဏားသည်၊ တသံ၊ ဗြာဟ္မဏဿ၊ ထိုပုဏ္ဏား၏၊ တံဝစနံ၊ ထိုစကားကို၊ သု
တွာ၊ ကြား၍၊ ဒုက္ခိတော၊ နှလုံးဆင်းရဲခြင်းရှိသည်၊ အဟု၊ ဖြစ်ပြီး၊ သော၊
ထိုဗာဝရိပုဏ္ဏားသည်၊ သော ကသလ္လသမပ္ပိတော၊ သောကထည်း၊ ခုသော

မြားပြောသည့်နှစ်စက်အပ်သည်ဖြစ်၍၊ အနာဟာရော၊ အာဟာရကိုမစား
 သည်ဖြစ်၍၊ ဥသုသတိ၊ အလွန်ခြောက်တတ်၏၊ အထောပိ၊ ထိုမှတစ်ပါး
 ထည်း၊ ဖေဝိတ္တဿ၊ ဤသို့ပိုးရိပ်သောပိတ်ရှိသောဗာဝဓိပုဏ္ဏား၏၊ မနော၊
 ပိတ်သည်၊ ဝျာနေ၊ ဝျာနံ၊ နရမတိ၊ မမွေ့လျော်၊ အတ္တကာမိနိ၊ မိမိအကျိုးကိုအ
 လိုရှိသော၊ ဒေဝတာ၊ နေရာသစ်မ်း၌ စောင့်သောနတ်သည်ပင်လျှင်၊ ဥတြတ္ထံ၊
 ထိတ်လန့်ထသော၊ ဇုက္ခိ၊ နှလုံးဆင်းရဲခြင်းရှိသသော၊ တံဗာဝဓိ၊ ထိုဗာဝဓိ
 ပုဏ္ဏားကို၊ ဒိသ္မာ၊ မြင်၍၊ ဥပသကံမ္ပ၊ ကပ်၍၊ ဣဒံစနံ၊ ဤသို့သောစကားကို၊
 အဖြေ၊ ဆိုပြီ။ ၊ ထောတိ၊ အိုရှင်ရသော်၊ သောပြာဟ္မဏော၊ ထိုပုဏ္ဏားသည်။

ကုဟဏော၊ ပတ္တားတတ်၏၊ ဝနုတ္တိကော၊ ဥစ္စာဖြင့်အလိုရှိ၏၊ မုဒ္ဒနိစ၊ ဦးထိပ်၌
 ထည်းကောင်း၊ မုဒ္ဒါတိပါတေစ၊ ဦးထိပ်ကိုလျှင်စွာချခြင်း၌ ထည်းကောင်း၊
 ဥာဏံ၊ ထိသောဥာဏံသည်၊ ထသ၊ ထိုပုဏ္ဏားအား၊ နုဝိဇ္ဇတိ၊ မရှိ၊ ၊ ထော
 တိ၊ အိုဗာဝဓိယ၊ စရဟိ၊ အကယ်၍၊ တံ၊ ထိုမုဒ္ဒမုဒ္ဒါတိပါတကို၊ ဇာနာတိ၊ ထိ
 အံ၊ ပုစ္ဆိထော၊ ငါမေးအပ်သော၊ တံ၊ သင်သည်၊ တံ၊ မုဒ္ဒဉ္စ၊ ထိုမုဒ္ဒကိုလည်း
 ကောင်း၊ တံ၊ မုဒ္ဒတိပါတဉ္စ၊ ထိုမုဒ္ဒါတိပါတကိုလည်းကောင်း၊ မေ၊ ငါ့အား၊ အ
 က္ခာဟိ၊ ဖြေကြားသော၊ တဝ၊ သင်၏၊ ဝစော၊ စကားကို၊ သုဏောမ၊ နာကုန
 အံ၊ ဣတိဣဒံစနံ၊ ဤသို့သော စကားကို၊ ဒေဝတာ၊ နေရာသစ်မ်း၌ စောင့်
 သောနတ်သည်၊ အဖြေ၊ ဆိုပြီ၊ ဒေဝတောနတ်၊ သုဏ၊ နာထော၊ အဟံ၊ ငါသည်၊
 ဧတံ၊ ဤမုဒ္ဒမုဒ္ဒါတိပါတကို၊ နဇာနာမိ၊ ငါမထိ၊ ဧတ္ထ၊ ဤမုဒ္ဒမုဒ္ဒါတိပါတ၌၊
 မေ၊ ငါ၏၊ ဥာဏံ၊ ဥာဏံသည်၊ နုဝိဇ္ဇတိ၊ မရှိ၊ ဧဝံ၊ သင့်စွာ၊ ဧတ္ထ၊ ဤထောက၌၊ ဇ
 နာနံ၊ သတ္တဝါတို့၏၊ မုဒ္ဒမုဒ္ဒါတိပါတေဝ၊ ဦးထိပ်ဦးထိပ်ကိုလျှင်စွာချခြင်း၌
 သာလျှင်၊ ဒဿနံ၊ မြင်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ၊ ဒေဝတောနတ်၊ အထ၊
 စင်စစ်၊ အသိပထဝိမဏ္ဍထေ၊ ထိုမြေအပြင်၌၊ မုဒ္ဒဉ္စ၊ မုဒ္ဒကိုလည်းကောင်း၊ မု
 ဒ္ဒါတိပါတဉ္စ၊ မုဒ္ဒါတိပါတကိုလည်းကောင်း၊ ယော၊ အကြင်သူသည်၊ စရဟိ၊
 အကယ်၍၊ ဇာနာတိ၊ ထိအံ၊ တံ၊ ထိုမုဒ္ဒမုဒ္ဒါတိပါတကို၊ မေ၊ ငါ့အား၊ အက္ခာဟိ၊
 ဖြေကြားသော၊ ဣတိ၊ ဤသို့၊ ဗာဝဓိ၊ ဗာဝဓိပုဏ္ဏားသည်၊ အာဟာ၊ ဆို၏၊ ၊ ဩ
 ဣာကရာဇဿ၊ ဩဣာကရာဇ်မင်း၏၊ အပစ္စော၊ မပြတ်သောအနွယ်ဖြစ်ထ
 သော၊ သက္ခပုတ္တော၊ သာကီမင်းသားသည်၊ ကပိလဝတ္ထု၊ မှာ၊ ကပိလဝတ်
 အမည်ရှိသော၊ ပုရာ၊ ပြည်မှ၊ နိက္ခန္တော၊ ထွက်ထောင်မှု၍၊ ထောကနာယ
 ကော၊ ထောက၏ အကြီးအကဲဖြစ်တော်မူ၏၊ ပတံကဇေ၊ ပညာဟူသောအ
 ရောင်ကိုပြုတတ်၏၊ ဟိ၊ သင့်စွာ၊ ပြာဟ္မဏ၊ ပုဏ္ဏား၊ သောသမ္ပုဒ္ဓေါ၊ ထိုမြတ်စွာ
 ဆုရားသည်၊ သဗ္ဗဓမ္မာနံ၊ အလုံးစုံသောထရားတို့၏၊ ပါရဂူ၊ အဆုံးအပြီးသို့

ရောက်၏။ သဗ္ဗဘဝိညာဗလပုတ္တော၊ ခပ်သိမ်းသော အဘိညာဗလခပ်သိမ်း
သောဗိုလ်သို့ရောက်၏။ သဗ္ဗဝဗ္ဗေသု၊ အလုံးစုံသောတရားတို့၌၊ စက္ခုမာ၊ မြင်
တတ်သော ပညာစက္ခု၊ သမန္တစက္ခု၊ ရှိတော်မူ၏။ သော၊ ထိုမြတ်စွာဘုရား
သည်။ သဗ္ဗကမ္မက္ခယံ၊ အလုံးစုံသောကံ၏ကုန်ခြင်းသို့၊ ပတ္တော၊ ရောက်ပြီးဥ
ပဒိက္ခယော၊ ခပ်သိမ်းကုန်သောဥပဒိတို့၏ကုန်ရာဖြစ်သောနိဗ္ဗာန်၌၊ ဝိမုတ္တော၊
အာရုံပြု၍ဖြစ်သဖြင့်လွတ်သောစိတ်ရှိတော်မူ၏။ စက္ခုမာ၊ ငါးပါးသောပညာ
မျက်စိနှင့်ပြည့်စုံသော၊ သောဘဂဝါ။ ထိုမြတ်စွာဘုရားသည်။ ထောကော၊
ထောကန္တံ၊ ဓမ္မံ၊ တရားကို၊ ဒေသေထိ၊ ဟောတော်မူပြီးတွ်၊ သင်သည်။ ဝန္တံ၊
န၊ သွား၍၊ တံဘဂဝန္တံ၊ ထိုဘုရားကို၊ ပုစ္ဆ သျ၊ မေးတော်မူလော့၊ သောဘဂ
ဝါ၊ ထိုမြတ်စွာဘုရားသည်။ တေ၊ သင်အား၊ တံ၊ ထိုမုဒ္ဒရုဒ္ဓါတိပါတကို၊ ဗျာက
ရိသတိ၊ ကြားထတ္တံ၊ ဣတိ၊ ဤသို့၊ ဒေဝတာ၊ နေရာသင်္ခမ်းစောင့်သောနတ်
သည်။ အာဟ၊ ဆို၏။ ဗာဝရိ၊ ဗာဝရိပုစ္ဆာသည်း၊ ဗုဒ္ဓေါတိ၊ တရားဟူသော၊ ဝ
စော၊ စကားကို၊ သုဝ္ဗာ၊ ကြား၍၊ ဥဒဂ္ဂေါ၊ ထက်ကြွသောစိတ်ရှိသည်။ အဟု၊
ဖြစ်၏။ အဿ၊ ထိုဗာဝရိပုစ္ဆာအား၊ သောကော၊ စိုးရိမ်ခြင်းသည်။ တန္တ
ကော၊ ခေါင်းပါးခြင်းသည်။ အာထိ၊ ဖြစ်ပြီးစီပုလံ၊ ပြန်ပြောသော၊ ပီတိစ၊ ပီတိ
ကိုလည်း၊ ထာဘိ၊ ရ၏။ သောဗာဝရိ၊ ထိုဗာဝရိပုစ္ဆာသည်။ အတ္တမနော၊ နှစ်
သက်သောစိတ်ရှိသည်ဖြစ်၍၊ ဥဒဂ္ဂေါ၊ ထက်ကြွသောစိတ်ရှိသည်ဖြစ်၍ ဝေ
ဒဇာတော၊ သိသည်ဖြစ်၍၊ တံဒေဝတံ၊ နေရာသင်္ခမ်းစောင့်သော နတ်ကို၊
ပုစ္ဆတိ၊ မေး၏။ သောကနာထော၊ မြတ်စွာဘုရားသည်။ ကထမဒိ၊ အထပ်
မည်သော၊ ဝါမေဝါပန၊ ရွာ၌လည်းကောင်း၊ နိဂမေဝါပန၊ နိဂုံး၌လည်း
ကောင်း၊ ဇနပဒေဝါပန၊ ဇနပုန်၌လည်းကောင်း၊ ဝသတိ၊ နေသနည်း၊ ယတ္ထ၊
အကြင်ရွာနိဂုံးဇနပုန်သို့၊ ဝန္တံ၊ သွား၍၊ မယံ၊ ငါတို့သည်၊ ဗွိပဒုတ္တံ၊ လူ
နတ်တို့ထက်မြတ်သော၊ သဗ္ဗန္တံ၊ မြတ်စွာဘုရားကို၊ ပသေ၊ များမြင်ရကုန်
အံ့နည်း။ တံ၊ ထိုရွာနိဂုံးဇနပုန်ကို၊ တံ၊ သင်သည်။ အာပိက္ခ၊ ဖြေကြားလော့၊
ဣတိ၊ ဤသို့၊ ပုစ္ဆတိ၊ မေး၏။ ပဟုတပညော၊ ကြီးကျယ်သော ပညာရှိထ
သော၊ ဝရတုရိမေဓသော၊ မြတ်သောဖြေကြီးကဲ့သို့ပြန်ပြောသော ပညာရှိ
ထသော၊ ပိရုရော၊ ကင်းသောအဦးရှိထသော၊ ရုဒ္ဓါတိပါတံ၊ မုဒ္ဒကိုလွှင်
စွာချခြင်းကို၊ ဝိဇ္ဇ၊ သိတတ်သော၊ နရာသတော၊ လူတို့၏ အမြတ်အာသာ
ဖြစ်တော်မူထသော၊ ဇိနော၊ မြတ်စွာဘုရားသည်။ ကောသလမန္တိရေ၊ ကော
သလမင်း၏နေရာဖြစ်သော၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ဝိဟရတိ၊ နေ၏။
ဣတိ၊ ဤသို့၊ ဒေဝတာ၊ နေရာသင်္ခမ်းစောင့်နတ်သည်။ အာဟ၊ ဆို၏။ တ

☰ တော၊ ထိုနောင်မှ၊ ဗာဝရီ၊ ဗာဝရီ၊ သုတ္တန်၊ သုတ္တန်၊ မန္တပါရဂေ၊ ဗေဒင်တို့၏
 ကမ်းအဆုံးသို့ရောက်ကုန်သော၊ ထိုသို့၊ ဗြာဟ္မဏ၊ သုတ္တန်၊ တပည့်တို့ကို၊ အာ
 မန္တပင်၊ ခေါ်၏၊ မာဏဝါ၊ လှောင်တို့၊ ထေ၊ ထာကုန်သော၊ ဝေါ၊ သင်တို့အား၊
 အဟံ၊ ငါသည်၊ အက္ခိသံ၊ ကြားအံ၊ မမ၊ ငါ၏၊ ဝစနံ၊ စကားကို၊ တုမှေ၊ သင်
 တို့သည်၊ သုကာထ၊ နာကုန်သော၊ ယဿ၊ ဗုဒ္ဓဿ၊ အကြင်မြတ်စွာဘုရား၏၊
 လောကေ၊ လောက၌၊ ယောပါတုဘာဝေါ၊ အကြင်ထင်ရှားဖြစ်ခြင်းသည်၊
 အတ္ထိ၊ ရှိ၏၊ လောကေ၊ လောက၌၊ ယောပါတုဘာဝေါ၊ ထိုထင်ရှားဖြစ်ခြင်း
 သည်၊ အဘိဗ္ဗသော၊ များသောအားဖြင့်၊ ဗုဒ္ဓဘော၊ ရခဲ၏၊ သောသမ္ပုဒ္ဓေါ၊
 ထိုမြတ်စွာဘုရားသည်၊ အတ္ထု၊ ယခု၊ လောက၌၊ လောက၌၊ ဥပ္ပန္နောဇ္ဇတိ၊
 ဖြစ်၏ဟူ၍၊ ဝိသုတော၊ ကျော်စော၏၊ ဝိပုံ၊ လျှင်စွာ၊ သာဝတ္ထိ၊ သာဝတ္ထိပြည်
 သို့၊ ဂင်္ဂိန္ဒာ၊ သွား၍၊ ဗုဒ္ဓိပုတ္တံ၊ လူနတ်တို့ထက်မြတ်သော၊ တံသမ္ပုဒ္ဓံ၊ ထိုမြတ်
 စွာဘုရားကို၊ တုမှေ၊ သင်တို့သည်၊ ဗဿ၊ ဧ၊ ရှုကြည့်ချေကုန်သော၊ ဣတိ၊
 ဤသို့၊ အာမန္တေ၊ ခေါ်တော်မူ၏၊ ဗြာဟ္မဏ၊ သရာသုတ္တန်၊ မယံ၊ ငါတို့
 သည်၊ ဒိသ္မာန၊ မြင်၍၊ ဗုဒ္ဓေါ၊ ထိုဘုရားဟူ၍၊ ကထံစရဟိ၊ အဘယ်အကြောင်း
 ဖြင့်၊ ဇာနေရ၊ သိရကုန်အံ့နည်း၊ ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်၊ မ
 ယံ၊ ငါတို့သည်၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို၊ ဇာနေရ၊ သိရကုန်၏၊ အဇာန
 တံ၊ အဇာနန္တာနံ၊ မသိကုန်သော၊ နော၊ ငါတို့အား၊ ထာထာ၊ ထိုအခြင်းဖြင့်၊ ပဗြူ
 ကိ၊ ဟောလော၊ ဣတိ၊ ဤသို့၊ တေသိဿာ၊ ထိုတပည့်တို့သည်၊ အာဟံ၊ သု
 ယျောကံ၊ ကြကုန်၏၊ ဟိပါကရံ၊ ကရောမိ၊ ငါထင်စွာပြုအံ့၊ မန္တေ၊ ဗေဒင်တို့
 ၌၊ ဒုက္ခိ၊ သာနံ၊ သုံးဆဲ့နှစ်ပါးကုန်သော၊ မဟာပုရိသလက္ခဏာ၊ မဟာပုရိသ
 လက္ခဏာနိ၊ ယောကျားမြတ်၏လက္ခဏာတို့သည်၊ အာဂတာနိ၊ လာကုန်
 သည်မဟုတ်ကုန်သော၊ မယာ၊ ငါသည်၊ သမတ္တသမတ္တာနိ၊ အပြည့်အစုံ
 ကုန်သော၊ တာနိလက္ခဏာနိ၊ ထိုလက္ခဏာတို့ကို၊ အနုပုဗ္ဗသော၊ အစဉ်အား
 ဖြင့်၊ ဗျက္ခာတာဗျက္ခာတာနိ၊ ကြားအပ်ကုန်ပြီ၊ ယဿ၊ အကြင်သူ၏၊ ဂတ္တေ၊ သု
 ကိုယ်တို့၌၊ ဧတာနိမဟာပုရိသလက္ခဏာ၊ မဟာပုရိသလက္ခဏာနိ၊ ယော
 ကျားမြတ်၏လက္ခဏာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တဿ၊ ထိုသူအား၊
 နေယေဝ၊ နှစ်ပါးသာလျှင် ဖြစ်ကုန်သော၊ ဂတိယော၊ ပြီးခြင်းတို့သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ တတိယာ၊ သုံးခုမြောက်သော၊ ဂတိ၊ ပြီးခြင်းသည်၊
 နဝိဇ္ဇတိ၊ မရှိသလျှင်ကတည်း။ ထော၊ ထိုသူသည်၊ အာဂါရံ၊ အိပ်၌၊ သစေ
 အဇ္ဈာဝသတိ၊ အကယ်၍နေအံ့၊ ဧဝံသတိ၊ ဤသို့နေသည်ရှိသော်၊ ဣဝံပထ
 မိ၊ သရဒ္ဓရာထေးဝင်း အပိုင်းအခြားရှိသော ဤမြေကြီးကို၊ အဒဏ္ဍောနံ၊

ဒဏ်မရှိသဖြင့်၊ အသတ္တေန၊ လက်နက်မရှိသဖြင့်၊ ဝိဇေယျ၊ အောင်၍၊ အနုသာ
လတ်၊ ဆုံးမ၏၊ သော၊ ထိုသူသည်၊ အဂါရာ၊ အိမ်မှ၊ နိက္ခမိတွာ၊ ထွက်၍၊
အနဂါရိယံ၊ ရဟန်းဘောင်၌၊ သဗ္ဗေပဗ္ဗဇတိ၊ အကယ်၍ရဟန်းပြုအံ့၊ ဝေ
သတိ၊ ဤသို့ရဟန်းပြုသည်ရှိသော်၊ ဝိဝဇ္ဇန္တဒေါ၊ ဖွင့်အပ်ပြီးသောကိလေ
သာဟူသော အမိုးရှိသော၊ အရဟာ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊
အနုတ္တရော၊ အတူမရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဘဝတိ၊ ဖြစ်၏၊
ဘောန္တော၊ ဖြောဟ္မဏာ၊ အိုပုဏ္ဏားတို့၊ ဇာတိစ၊ ငါ၏အဖြစ်ကိုလည်းကောင်း၊
ဂေါတ္တဉ္စ၊ အမျိုးအနွယ်ကို လည်းကောင်း၊ လက္ခဏစ၊ လက္ခဏာကျမ်းကို
လည်းကောင်း၊ မန္တော၊ ငါထွေကျက်အပ်သောဗေဒင်တို့ကိုလည်းကောင်း၊
ပုန၊ တာဘန်၊ အပဒရ၊ တပါးကုန်သော၊ သိသော၊ ငါ့ပညာတို့ကိုလည်း
ကောင်း၊ မုဒ္ဓံစ၊ ဦးထိပ်ကိုလည်းကောင်း၊ မုဒ္ဓါတိပါတဉ္စ၊ ထိုဦးထိပ်ကိုလျှင်
စွာချခြင်းကိုလည်းကောင်း၊ ဣမေသတ္တပဉ္စေ၊ ဤခုနစ်ပါးသောအမေးတို့
ကို၊ မနုဿယေဝ၊ စိတ်ဖြင့်သာလျှင်၊ တုမှေသင်တို့သည်၊ ပုစ္ဆထ၊ မေးကုန်
သော၊ အနာဝရဏဒဿာဝီ၊ အပိတ်အပင် မရှိအလုံးစုံကို မြင်ပြီးသော၊
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ယဒိဘဝိသာတိ၊ အကယ်၍ဖြစ်အံ့၊ မနုဿ၊ စိတ်
ဖြင့်၊ ပုစ္ဆိတေ၊ မေးအပ်ကုန်သော၊ ပဉ္စေ၊ ပုစ္ဆာတို့ကို၊ ဝါဝဒယ၊ နှုတ်ဖြင့်၊
ဝိဿန္တတိ၊ ဖြေလတ္တံ့၊ ဣတိ၊ ဤသို့၊ ဗာဝဓိ၊ ဗာဝဓိပုဏ္ဏားသည်၊ သိသော၊
တပည့်တို့ကို၊ အာဟ၊ ဆို၏၊ အဇိတောစ၊ အဇိတလည်းကောင်း၊ ဝိသသ
မေတ္တေယျာစ၊ ဝိသသမေတ္တေယျ လည်းကောင်း၊ ပုဏ္ဏကောစ၊ ပုဏ္ဏက
လည်းကောင်း၊ အထ၊ ထိုမှတပါး၊ မတ္တဂူစ၊ မတ္တဂူလည်းကောင်း၊ ဓေ
တကောစ၊ ဓေတကလည်းကောင်း၊ ဥပသိင်္ဂေ၊ ဥပသိင်္ဂလည်းကောင်း၊
နန္ဒောစ၊ နန္ဒလည်းကောင်း၊ အထ၊ ထိုမှတပါး၊ ဟေမကောစ၊ ဟေမကလည်း
ကောင်း၊ တောဒေယျကပ္ပ နာယောစ၊ တောဒေယျ ကပ္ပနှစ်ယောက်တို့
လည်းကောင်း၊ ပဏ္ဍိတော၊ ပညာရှိသော၊ စတုကဏ္ဍိစ၊ စတုကဏ္ဍိလည်း
ကောင်း၊ ဘဒ္ဒိန္ဒာစ၊ ဘဒ္ဒိန္ဒာလည်းကောင်း၊ ဥဒယောစ၊ ဥဒယလည်း
ကောင်း၊ ပေါသောစ၊ ပိဗြာဟ္မဏော၊ ပေါလပုဏ္ဏားလည်းကောင်း၊ မေသာဝီ၊
ပညာရှိသော၊ မောစ၊ နာဇာစ၊ မောစ၊ နာလည်းကောင်း၊ မဟာဣထိ၊ ကြီး
မြတ်သော၊ ခုသေ့ဖြစ်သော၊ ဝိဂိယောစ၊ ဝိဂိယလည်းကောင်း၊ ဣတိ၊ ဤသို့၊ သ
ဗ္ဗေ၊ အလုံးစုံကုန်သော၊ ပစ္စေကကဏိနော၊ အဝိး၊ သီးသော၊ ကိုဏ်းရှိကုန်သော၊
သဗ္ဗထေကဿ၊ အလုံးစုံသောလူအား၊ ဝိသုကာ၊ ကေဇျင်စေတီကုန်ထသော၊
ဈာပဏိ၊ ဈာန်ရှိကုန်ထသော၊ ဈာနရတာ၊ ဈာန်၌ မွေ့လျော်ကုန်ထသော၊ ဝိရာ၊

၀၀၀

ပညာရှိကုန်ထသော၊ ပုဗ္ဗဝါသနဝါသိတာ၊ ရှေး၌ကောင်းမှုဝါသနာဖြင့်ထံ
အပ်ကုန်ပြီးထသော၊ သိသော၊ ဟပည့်ဖြစ်သော၊ သောဠာသဖြာဟူ၍၊ ထာဝရ
ဆွဲခြေခံယော ဘိသောပုဏ္ဏားတို့သည်၊ ဗာဝရိသာ၊ ဗာဝရိ၏၊ ဝစောဝစနံ၊
စကားကို၊ သုတ္တံ၊ ကြား၍၊ နံဗာဝရိ၊ ထိုဗာဝရိကို၊ အဘိဝါဒေတွာ၊ ရှိခိုးကုန်
ပြီး၍၊ ပဒက္ခိတံ၊ လကျာရစ်သည်ကို၊ ကတွာစ၊ ပြုကုန်ပြီး၍၊ ဇေဒု၊ ဇိနစ
ရာ၊ ဆံကျစ်သစ်နက်ရေကိုဆောင်ကုန်လျက်၊ သဗ္ဗေ၊ အလုံးစုံသောရသေ့တို့
သည်၊ ဥတ္တရာမုခါ၊ ဥတ္တရာပထတိုင်းသို့ရှေးရှုကုန်လျက်၊ ပတ္တာမံ၊ ဖဲထေ
ကုန်၏၊ တေဇဒိလာ၊ ထိုဆံကျစ်ထုံးသောရသေ့တို့သည်၊ မုဠကသ၊ မုဠက
မင်း၏၊ ပတိဋ္ဌာနံ၊ တည်ရာဖြစ်သော၊ အဟိံသတိ၊ အဟိံ သတိအမည်ရှိ
သော၊ သဒါ၊ အခါခပ်သိမ်း၊ ပဝိဋ္ဌံ၊ ဝင်ရာဖြစ်သော၊ ပုရိသံ၊ ရှေးမြို့သို့၊ ပဝိဋ္ဌာ၊
ဝင်ကုန်၏၊ တတော၊ ထိုမှ၊ ဥစ္စေနိစာပိ၊ ဥစ္စေနိမြို့သို့လည်းကောင်း၊ ဝေါဒဒ္ဓဉ္စ၊
ဝေါဒဒ္ဓမြို့သို့ လည်းကောင်း၊ ဝေဒိသဉ္စ၊ ဝေဒိသမြို့သို့လည်းကောင်း၊ ဝန
သဉ္စယံ၊ ဝနသအမည် ရှိသော မြို့သို့လည်းကောင်း၊ ပဝိဋ္ဌာ၊ ဝင်ကုန်၏၊
ကောသမ္ပဉ္စာပိ၊ ကောသမ္ပိမြို့သို့ လည်းကောင်း၊ သာကေတံ၊ သာကေတမြို့
သို့လည်းကောင်း၊ ထေတော၊ ထိုသာကေတမှ၊ ပုရုတ္တမံ၊ ရှေးမြို့ဖြစ်သော၊
သာဝတ္ထိဉ္စ၊ သာဝတ္ထိမြို့သို့လည်း၊ ပဝိဋ္ဌာ၊ ဝင်ကုန်၏၊ တထော၊ ထိုသာဝတ္ထိ
မြို့မှ၊ သေတဗျဉ္စ၊ သေတဗျမြို့သို့လည်းကောင်း၊ ကပိလဝတ္ထုဉ္စ၊ ကပိလဝတ်
မြို့သို့လည်းကောင်း၊ ကုသိနာရဉ္စမန္ဒိရံ၊ ကုသိနာရုံပြည်သို့ လည်းကောင်း၊
ပါဝဉ္စတော ဂံနဂရံ၊ သုံးဆောင်ရာဖြစ်သော ပါဝါပြည်သို့ လည်းကောင်း၊
ဝေသာထီစ၊ ဝေသာထီပြည်သို့လည်းကောင်း၊ မာဂဓံပုရံ၊ ရာဇဂြိုဟ်ပြည်
သို့လည်းကောင်း၊ ပဝိဋ္ဌာ၊ ဝင်ကုန်၍၊ ရမ္မဏီယံ၊ နှစ်သက်အပ်ထသော
မနောရဉ္စ၊ နှလုံးမွေ့လျော် ဘွယ်ရှိသော၊ ပါသာဏစေတီယဉ္စ၊ ပါသာဏ
စေတီတောင် သို့လည်း၊ အာရဟံ၊ တက်ကုန်၏၊ တသိသော၊ မေ့သိပ်
သော သူသည်၊ သိတံ၊ အေးသော၊ ဥဒကံ၊ ရေကို၊ အဘိကင်္ခိတိ ဣဝ၊
သောက်ခြင်းငှါအလိုရှိသကဲ့သို့၊ ဝါဏီဇော၊ ကုန်သည်သည်၊ မဟာသောဘံ၊
များသော ဘဏ္ဍာဥစ္စာရခြင်းကို၊ အဘိပဋ္ဌယတိဣဝ၊ အလွန်တောင့်တသ
ကဲ့သို့၊ စာဋ္ဌာဘိတတော၊ နွေလအပူဖြင့်ပူသောသူသည်၊ သာယံ၊ အရိပ်ကို၊ အ
ဘိကင်္ခိတိဣဝ၊ အလွန်အလိုရှိသကဲ့သို့၊ တေဇဒိလာ၊ ထိုရသေ့တို့သည်၊ ဘဂ
ဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိပဋ္ဌယမာနာ၊ အလွန်တောင့်တကုန်လျက်၊ လု
ရိတာ၊ အလျှင်တဖောဖြစ်ကုန်၍၊ ပဗ္ဗတံ၊ ပါသာဏစေတီ အမည်ရှိသော
တောင်သို့၊ အာရဟံ၊ တက်ကုန်၏၊ သိဟော၊ ခြံသော်သည်၊ ဝနေ၊ တော၌၊ နဒ

တိဗ္ဗဝ၊ ဟောသံသကဲ့သို့၊ တဂဝါ၊ မြတ်စွာထုရားသည်၊ ဝ မှိသမယေ၊ ထိုကာ
လ၌၊ ဘိက္ခုသံဃာပုရကွတော၊ ရဟန်းအပေါင်း၏ ငှေးရှုဖြစ်တော်မူလျက်၊
ထိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ ထရားကို၊ ဝေဒသေတိ၊ ဟောတော်မူ၏။ အဇိ
တော၊ အဇီတသည်၊ ဇိတရံ၊ ခင်အိမ်းသောအရောင်တို့ကို အောင်သော
အရောင်ရှိထသော၊ ဘာဏုခံ၊ နေမင်းကဲ့သို့၊ ပန္နရသေ၊ ထဆဲငါးရက်
မြောက်သောနေ့၌၊ ပရိပုဏ္ဏံ ပြည့်ခြင်းသို့၊ ဥပဂတံ၊ ရောက်သော၊ စန္ဒယ
ထာ၊ လက်ကဲ့သို့သည်၊ ကောင်း၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဒ္ဓသံ၊ မြင်ပြီး ။
အထ၊ ထိုအခါ၌၊ အဿ၊ ထိုထုရား၏၊ ဂတ္ထေ၊ ကိုယ်ဘော်၌၊ ပရိပုရံ၊ ပြည့်
သောလက္ခဏာကို၊ ဒိသ္မာ၊ မြင်၍၊ ဝိယုဉ္ဇမာနေ၊ ရံစမ်းနှိုင်းယှဉ်လျက်၊ ဧကမ
န္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ ဝိထော၊ ရက်လျက်၊ ပဉ္စေ၊ အမေးတို့
ကို၊ မနောမနော၊ စိတ်ဖြင့်၊ အဝုစ္ဆထ၊ မေးထေ၏၊ အာဒိဿ၊ ရည်မှတ်၍၊ ဇေနံ
ငါတို့ဆရာ၏ဖြစ်ခြင်းကို၊ ဗြူဟိ၊ ဟောတော်မူသော၊ အဿ၊ ထိုငါတို့ဆ
ရာ၏၊ ဂေါတ္တံ၊ အနွယ်ကို၊ လက္ခဏံ၊ လက္ခဏာကို၊ မန္တေ၊ ဖေဒင်တို့၌၊ ပါရ
မိံ၊ အပြီးသို့ရောက်သည်ကို၊ ဗြာဟ္မဏော၊ ငါတို့ဆရာပုဏ္ဏားသည်၊ ကတိ၊
အဘယ်မျှထောက်သောထပည့်အပေါင်းကို၊ ဝါစေတိ၊ သင်သနည်း၊ ဣတိ၊
ဤသို့၊ ဣမေပဉ္စေ၊ ဤအမေးတို့ကို၊ မနော၊ စိတ်ဖြင့်၊ အဝုစ္ဆထ၊ မေးထေ၏၊
အဿ၊ ထိုသင်တို့ဆရာပုဏ္ဏား၏၊ အာယု၊ အသက်သည်၊ ဝိသဝသသတံ၊
တရားနှစ်ဆယ်တည်း၊ သောစ၊ ထိုပုဏ္ဏားသည်လည်း၊ ဂေါတ္ထေန၊ အနွယ်
အားဖြင့်၊ ဗာဝရိ၊ ဗာဝရိတည်း၊ အဿ၊ ထိုဗာဝရိ၏၊ ဂတ္ထေ၊ ကိုယ်၌၊ လက္ခ
ဏလက္ခဏာနံ၊ လက္ခဏာတို့သည်၊ တိဏိ၊ သုံးပါးတို့တည်း၊ သော၊ ထိုဗာဝ
ရိသည်၊ တိဏ္ဏံ၊ ဗေဒါနံ၊ ဗေဒင်သုံးပုံတို့၏၊ ပါရဂူ၊ အပြီးသို့ရောက်၏၊ လက္ခ
ဏေစ၊ မဟာပုရိသလက္ခဏာကျမ်း၌လည်းကောင်း၊ သနိဗ္ဗာဏုသကေဓု
ထေ၊ နိဗ္ဗာဏုကျမ်းကေဓု၊ ဘာကျမ်းနှင့်တကွသော၊ ဣတိဟာသေစ၊ ရယ်
ရှင်မှုအတတ်၌လည်းကောင်း၊ ဧတေသုစ၊ ထိုအတတ်တို့၌လည်း၊ ပါရဂူ၊
အပြီးသို့ရောက်၏၊ ပဉ္စသတာနိ၊ တပည့်ငါးရာတို့ကို၊ ဝါစေတိ၊ သင်၏၊ သဒ္ဓ
ဓမ္မေ၊ မိမိဥစ္စာဖြစ်သောပုဏ္ဏား၏ ဗေဒင်သုံးပုံဟူသောဓမ္မ၌၊ ပါရမိံ၊ ဂတော၊
ပါရမီအထွတ်အဝိပ်သို့ရောက်၏၊ နရုတ္တမ၊ လူတို့ထက်မြတ်တော်မူသောအ
ရှင်၊ လက္ခဏာနံ၊ သုံးပါးကုန်သောလက္ခဏာတို့၏၊ ဝိတ္ထာရံ၊ သရုပ်အကျယ်
ကို၊ ပဝိစယ၊ ရွေးစိစစ်ပါသော၊ ဗာဝရိဿ၊ ဗာဝရိ၏၊ ဂတ္ထေ၊ ကိုယ်၌၊ တာနိ
တိဏိ၊ ထိုသုံးပါးသောလက္ခဏာတို့သည်၊ ကထမာနိ၊ အဘယ်လက္ခဏာတို့
နည်း၊ ယမ္ပိ၊ အကြင်လက္ခဏာ၌၊ မနောကင်္ဂါယိတံ၊ စိတ်၏ယုံမှားခြင်းသည်။



အဟု၊ ဖြစ်၏။ တံကင်္ခိတံ၊ ထိုစိတ်ဖြင့် ယုံမှားအပ်အလိုရှိအပ်သောလက္ခ
 ထာကို၊ ပကောသေဟိ၊ ထင်စွာပြုထော၊ သောဗာဝဓိ၊ ထိုဗာဝဓိသည်၊ ဇိဝါယ
 ယျာဖြင့်၊ ခုခံ၊ မျက်နှာကို၊ သာဒေတိ၊ ဖုံးထွမ်းနှိုင်း၏။ အဿ၊ ထိုဗာဝဓိ၏၊ ဘမု
 ကန္တရေ၊ မျက်မှောင်ကြား၌၊ ဥက္ခန္ဓာ၊ မွေးရှင်သည်၊ ဇာယတိ၊ ပေါက်၏။ ကော
 သောဟိတံ၊ အအိမ်ဖြင့်ဖုံးထွမ်းအပ်သော၊ ဝတ္ထုဂုယှံ၊ အင်္ဂါ၊ ဇာတ်သည်၊ အတ္ထိ
 ရှိ၏။ မာဏဝ၊ လူဆင်း၊ ဇေံ၊ ဤသို့၊ တေသံတိတ္ထံ၊ ထိုသုံးပါးသောလက္ခဏာတို့
 ၏၊ ပိတ္ထာရံ၊ အာချယ်သရုပ်ကို၊ ဇာနာဟိ၊ ထိ၏လော၊ ၊ တံစပုစ္ဆံ၊ ထိုအမေး
 ကိုလည်း၊ အသုဏန္တော၊ မကြားသည်ဖြစ်၍၊ ဝိယာကတော၊ သုရားဖြေအပ်
 တုန်ပြီးသော၊ ထေစပဉ္စေ၊ ထိုအမေးတို့ကိုလည်း၊ သုတ္တာ၊ ကြား၍၊ သဗ္ဗော
 ဇနော၊ အလုံးစုံသော လူအပေါင်းသည်၊ ဝေဒဇာတော၊ ဖြစ်သောဝမ်း
 မြောက်ခြင်းရှိ သည်ဖြစ်၍၊ ကတဉ္စတိ၊ ပြုအပ်ပြီးသော လက်အုပ်ချိုခြင်းရှိ
 သည်ဖြစ်၍၊ ဝိစိန္တေသိ၊ အထူးထူးထိုမှဤမှကြံ၏။ ကိ'ဝိစိန္တေသိ၊ အဘယ်
 သို့အထူးထူးထိုမှဤမှကြံ သနည်း၊ မနုဿ၊ ပိတ်ဖြင့်၊ ပုစ္ဆိထေ၊ မေးအပ်ကုန်
 သော၊ ပဉ္စေ၊ အမေးတို့ကို၊ ဝိယာဇ္ဇေတိ၊ ဖြေသလော၊ ကောနု၊ အဘယ်သူ
 သည်၊ ပုစ္ဆတိ၊ မေးသနည်း၊ ဒေဝေါဝါ၊ နတ်သော်လည်း၊ ပုစ္ဆတိနု၊ မေးသ
 လော၊ ဗြာဟ္မဝါ၊ ဗြဟ္မာသော်လည်း၊ ပုစ္ဆတိနု၊ မေးသလော၊ သုခံပတိ၊ သု
 ဇာတထင်ဖြစ်သော၊ ဣန္ဒောဝါပိ၊ သိကြားသော်လည်း၊ ပုစ္ဆတိနု၊ မေးသ
 ထော၊ ကံ၊ အဘယ်မည်သောပုဂ္ဂိုလ်ကို၊ ဇေံ၊ ဤပြဿနာစကားကို၊ ပဗ္ဗိတာ
 သတိ၊ ဟောသနည်း၊ ဣတိ၊ ဤသို့၊ ဝိစိန္တေသိ၊ အထူးထူးထိုမှဤမှကြံ၏။ မုဒ္ဓံ
 စ၊ ဦးထိပ်ကိုလည်းကောင်း၊ မုဒ္ဓါတိပါတဉ္စ၊ ဦးထိပ်ကို လျှင်စွာချခြင်းကို
 လည်းကောင်း၊ ဗာဝဓိ၊ ဗာဝဓိပုစ္ဆာသည်၊ ပရိပုစ္ဆတိ၊ မေး၏။ ဣသေ၊ ထု
 ရားရှင်၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ တံ၊ ထိုမုဒ္ဓမုဒ္ဓတိပါတကို၊ ဗျာကရော
 ဟိ၊ ဖြေကြားခြင်းကိုပြုလော၊ နော၊ ဝါတို့အား၊ ကင်္ခိံ၊ ယုံမှားခြင်းကို၊ ဝိနေ
 ယျ၊ ဖျောက်လော၊ အဝိဇ္ဇာ၊ သမ္ပာလေးပါးတို့၌မသိခြင်းအဝိဇ္ဇာသည်၊ မုဒ္ဓါ၊
 သံသရာ၏ ဦးထိပ်တည်း၊ သဒ္ဓါသတိသမာဓိတိ၊ သဒ္ဓါသတိသမာဓိတို့နှင့်
 ကောင်း၊ ဆန္ဒဝိရိယေန၊ ကတ္တု၊ ကမ္မတာဆန္ဒသမ္ပာဝါယမနှင့်လည်းကောင်း၊
 သံယုတ္တာ၊ ယှဉ်သော၊ ဝိဇ္ဇာ၊ အရဟတ္တမဂ်ပညာတည်းဟူသောဝိဇ္ဇာသည်၊
 မုဒ္ဓါတိပါတိနိ၊ အဝိဇ္ဇာဟူသော ဦးထိပ်ကိုလျှင်စွာချထုတ်၏။ ဣတိ၊ ဤသို့၊
 တံ၊ သင်သည်၊ ဝိဇ္ဇနာဟိ၊ ထိလော၊ တတော၊ ထိုနောင်မှ၊ မာဏပေါ၊ အဇိတ
 လူဆင်သည်၊ မဟတာ၊ မြတ်သော၊ ဝေဒေန၊ ဝမ်းမြောက်ခြင်းဖြင့်၊ သဗ္ဗန္တေ
 တ္တာ၊ ထောက်ပံ့နိုင်စေပြီး၍၊ ဧကံသံ၊ လက်ဝဲတက်ပခုံးထက်၌၊ အဇိနံ၊

သစ်နက်ရေကို။ ကတော၊ထင်သည်ကိုပြု၍၊ ပါဒေသုခြေတို့၌၊ထိရသာ၊ဦး
 ဖြင့်၊ပတ်၊ဝင်၏။ စက္ခု၊မာ၊ပညာမှက်မိရှိတော်မူသော၊ မာရိသ၊တုရားရှင်၊
 ဗာဝရိဖြာဟူတော၊ဗာဝရိပုဏ္ဏားသည်၊ သိသောဟိ၊တပည့်တို့နှင့်၊ သဟ၊
 တကွ၊ ဥဒဂ္ဂစိတ္တော၊ တက်ကြွသော စိတ်ရှိသည်ဖြစ်၍၊ သုမနော၊ဝမ်း
 မြောက်သည်ဖြစ်၍၊ဘောထော၊အရှင်၏၊ပါဒေ၊ခြေတို့ကို၊ဝန္ဓဟိ၊ရှိခိုး၏။ ။
 သိသောဟိ၊တပည့်တို့နှင့်၊ သဟ၊တကွ၊ဗာဝရိဖြာဟူတော၊ဗာဝရိပုဏ္ဏား
 သည်၊ သုခိတော၊ချမ်းသာသည်၊ ဟောတု၊ဖြစ်စေသတည်း၊ မာဇ၊ဝ၊လု
 သင်၊ တံဝါ၊သင်သည်သည်။ သုခိတော၊ချမ်းသာသည်၊ ဟောဟိ၊ဖြစ်
 ထော၊စိရုံ၊ကြာမြင့်စွာ၊ဇီဝိဟိ၊အသက်ရှည်ထော၊ ။ဗာဝရိသ၊စ၊ဗာဝ
 ရိ၏ထည်းကောင်း၊ တုယံဝါ၊သင်၏ထည်းကောင်း၊ သဗ္ဗေသံ၊အလုံးစုံတ
 သောင်းခြောက်ထောင်ကုန်သော သူတို့၏ထည်းကောင်း၊ သဗ္ဗသံသယံ၊
 အလုံးစုံရှိရှိသမျှသောယုံမှားခြင်းကို၊ ကတာဝကာသာ၊ ငါပြုအပ်ပြီးသော
 အခွင့်ရှိကုန်သော၊တုဗျေ၊သင်တို့သည်၊ပုစ္ဆုဂ္ဂေါ၊မေးကုန်ထော၊ ယံကိစ္စ၊အ
 လုံးစုံသောပညာကို၊ မနုဿာ၊စိတ်ဖြင့်၊ဣန္ဒြိယ၊ မေးခြင်းငှါအလိုရှိကုန်၏၊တံ
 သဗ္ဗံ၊ သိအလုံးစုံကို၊ပုစ္ဆုဂ္ဂေါ၊မေးကုန်ထော၊ ဣတိ၊ဤသို့၊သဗ္ဗု၊ရွေးနု၊မြတ်
 စွာတုရားသည်၊ ကတောကာသော၊ ပြုအပ်ပြီးသောအခွင့်ရှိသည်ဖြစ်၍၊အ
 ဇိတော၊အဇိတသည်၊ ပဉ္စစိ၊ထက်အုပ်၍လျက်၊ နိသီဒိတွာန၊ထိုင်နေ၍၊ပဌ
 ဝံ၊ရှေးဦးစွာ၊ ပဉ္စံ၊အမေးကို၊တတ္ထ၊ထိုသာတစေတိ၌၊ထထာဂတံ၊မြတ်စွာ
 တုရားကို၊ပုစ္ဆိ၊မေး၏။ ။ဝတ္ထု၊ကထာ၊ဝတ္ထု၊ကထာသည်၊နိဗ္ဗိတော၊ပြီးခြင်း
 သို့ရောက်ပြီ၊ ။ဝတ္ထု၊ကထာပြီး၏။ ။

☞ ထောကော၊သတ္တထောကကို၊ ကေန၊အဘယ်တရားသည်၊နိဂုတော၊ဖုံး
 လွှမ်းအပ်သည်၊ ထောကော၊ သတ္တထောကသည်၊ကေန၊အဘယ်ဖြင့်၊နပ္ပ
 ကာသတိ၊မထင်ရှားသည်၊ အသု၊စင်စစ်၊အသ၊ ထိုထောက၏၊ကိံ၊
 အဘယ်မည်သော အဘိဓေပနံ၊ လိမ်ကျံခြင်းကို၊ တံ၊အရှင်သည်၊ဗြူ
 သိ၊ဟောသည်၊ တသ၊ ထိုထောက၏၊ မဟတ္တယံ၊ ကြီးစွာသောတေး
 ကာ၊ ကိံ၊အဘယ်နည်း၊ ဣတိ၊ဤသို့၊ အာယသု၊အဇိတော၊ အရှင်အဇိ
 တသည်၊ ပုစ္ဆိ၊မေး၏။ အဇိတ၊ အဇိထ၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာသည်၊ထော
 ကော၊ သတ္တထောကကို၊ နိဂုတော၊ဖုံးလွှမ်းအပ်၏၊ ဝေဝိဇ္ဇာ၊ ဝန်တိုခြင်း
 တည်းဟူသော အကြောင်းကြောင့်၊ ဗမာဒါ၊မေ့လျော့ခြင်းကြောင့်၊ ထော
 ကော၊သတ္တထောကသည်၊နပ္ပကာသတိ၊ ကောင်းသောဂုဏ်တို့ဖြင့်မထင်
 ရှား၊ ဇပွါ၊တဗျာသည်၊အသ၊ထိုထောကကို၊အဘိဓေပနံ၊ လိမ်ကျံတတ်

၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟောတော်မူ၏၊ နုက္ခံ၊ ဇာတိ၊ စသော အပြားရှိသော နုက္ခသည်၊ အဿာဇောကာဿ၊ ထိုသတ္တုလောက၏၊ မဟာဗ္ဗယ်၊ တေးကြီးတည်း၊ ဣတိ၊ ဤသို့၊ ဗြူမိ၊ ဟောတော်မူ၏၊ ဣတိ၊ ဤသို့၊ တဂဝါ၊ မြတ်စွာတုရားသည်၊ ဝိဿန္ဓေတိ၊ ဖြေကြားတော်မူ၏၊ သဗ္ဗမိ၊ အထုံး၊ စုံသော အာယတန၌၊ သောတာ၊ တဏှာစသော သောတတို့သည်၊ သဝန္တိ၊ စီးကုန်၏၊ တေသံ၊ သောတာနံ၊ ထိုတဏှာစသော သောတတို့ကို နိဝါရဏံ၊ မြစ်တတ်ပိတ်တတ်သော တရားကား၊ ကိံ၊ အဘယ်နည်း၊ သောတာနံ၊ တဏှာစသော သောတတို့ကို၊ သံဝရံ၊ ပိတ်တတ်မြစ်တတ်သည်ဟု ဆိုအပ်သော စောင့်တတ်သော တရားကို၊ တံ၊ အရှင်သည်၊ ဗြူမိ၊ ဟောတော်မူပါလော၊ ကေန၊ အဘယ် ဖြင့်၊ ဟေသောတာ၊ ထိုတဏှာစသော သောတတို့သည်၊ ဝိမိယဓေ၊ ပြတ်ကုန်သနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ အဇိတော၊ အရှင်အဇိတသည်၊ ပုစ္ဆိ၊ မေး၏၊ အဇိတ၊ အဇိတ၊ ထောကတ္ထိံ၊ ထောက၌၊ ယာနိသောတာနိ၊ အကြင်တဏှာစသော သောတတို့သည်၊ သဝန္တိ၊ စီးကုန်၏၊ တေသံ၊ ထိုသောတတို့ကို၊ သတိ၊ ဝိပဿနာနှင့် သမ္ပယုတ်ဖြစ်သော သတိသည်၊ နိဝါရဏံ၊ မြစ်ယတ်၏၊ တေသံ၊ သောတာနံ၊ ထိုသောတတို့ကို၊ သံဝရံ၊ ပိတ်တတ်စောင့်တတ်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဗြူမိ၊ ဟောတော်မူ၏၊ ပညာ၊ သ၊ မဂ်ပညာဖြင့်၊ ဇေတေသောတာ၊ ထိုသောတတို့သည်၊ ဝိမိယဓေ၊ အချင်းခပ်သိမ်း ပြတ်ကုန်၏၊ ဣတိ၊ ဤသို့၊ တဂဝါ၊ မြတ်စွာတုရားသည်၊ ဝိဿန္ဓေတိ၊ ဖြေတော်မူ၏၊ မာရိသ၊ တုရားရှင်၊ ပညာစေတ၊ ပညာသည်လည်းကောင်း၊ သတိယဉ္ဇ၊ သတိသည်လည်းကောင်း၊ နာမရူပဉ္ဇ၊ နံရုပ်သည်လည်းကောင်း၊ အတ္တိ၊ ရှိ၏၊ ဇေတံ၊ ဤသတိပညာနံရုပ်သည်၊ ကတ္ထု၊ အဘယ်၌၊ ဥပရုဇ္ဈ၊ အချင်းခပ်သိမ်း ချုပ်သနည်း၊ မေ၊ အက္ခန္တိဝံသည်၊ ပုဋ္ဌော၊ မေးအပ်သော၊ တံ၊ အရှင်တုရားသည်၊ ဇေတံ၊ ဤသတိပညာနံရုပ်၏ ချုပ်ရာကို၊ ပဗြူမိ၊ ဟောတော်မူပါလော၊ ဣတိ၊ ဤသို့၊ အာယသ္မာ အဇိတော၊ အရှင်အဇိတသည်၊ ပုစ္ဆိ၊ မေး၏၊ အဇိတ၊ အဇိတ၊ ယမေတံပဉ္ဇံ၊ အကြင်အမေးကို၊ မေ၊ ငါ့အား၊ တံ၊ သင်သည်၊ အပုစ္ဆိ၊ မေး၏၊ ယတ္ထ၊ အကြင်နိဗ္ဗာန်၌၊ နာမရူပဉ္ဇံသည်လည်းကောင်း၊ ရူပဉ္ဇံ၊ ရုပ်သည်လည်းကောင်း၊ အသေသံ၊ အကြွင်းမဲ့၊ ဥပရုဇ္ဈတိ၊ ချုပ်၏၊ တံ၊ ထိုနံရုပ်၏ ချုပ်ရာကို၊ ဝဒန္တော၊ ဟောသော ငါတုရားသည်၊ တေ၊ သင်၏၊ တံပဉ္ဇံ၊ ထိုအမေးကို၊ ဝဒါမိ၊ ဖြေဆို၏၊ ဧတ္ထ၊ ဤနိဗ္ဗာန်၌၊ ဝိညာဏဿ၊ အဘိသင်္ခါရဝိညာဉ်၏၊ နိရောဓေန၊ ချုပ်ခြင်းဖြင့်၊ ဇေတံ၊ ဤနံရုပ်သည်၊ ဥပရုဇ္ဈတိ၊ ချုပ်၏၊ မာရိသ၊ တုရားရှင်၊ ယေဝ၊

အကြင်ပုဂ္ဂိုလ်တို့ သည်လည်း၊ သင်္ခါတဓမ္မာသေ၊ အနိစ္စစသော အားဖြင့်
 သုံးသပ်အပ်ပြီးသော သင်္ခါတကားရှိကုန်၏။ ယေဝ၊ အကြင်ပုဂ္ဂိုလ်တို့
 သည်လည်း၊ သေခါ၊ သိက္ခာသုံးပါးကိုကျင့်ဆဲဖြစ်ကုန်၏။ ဣဒါဗ္ဗိယောက
 ဌံ၊ ဗုဒ္ဓုများကုန်သောသတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုသေက္ခ
 အသေက္ခပုဂ္ဂိုလ်တို့၏၊ ဣရိယံ၊ အကျင့်ကို၊ ပုဗ္ဗော၊ မေးအပ်သော၊ နိပကော၊
 ပညာရှိသော၊ တံ၊ အရှင်ဘုရားသည်၊ မေ၊ အကျွန်ုပ်အား၊ ပဗြုဟိ၊ ဟော
 တော်မူပါလော၊ ကာမေသု၊ ဝတ္ထုကာမတို့၌၊ နာဘိဂိဇ္ဈေယျ၊ ကိလေသာ
 ကာမဖြင့်မတပ်မက်မောရာ၊ မနုဿ၊ ဝိတ်ဖြင့်၊ အနာဝိလော၊ မနောက်နည်း
 သည်၊ သိယာ၊ ဖြစ်ရာ၏။ သဗ္ဗဓမ္မေသု၊ အလုံးစုံသောတရားတို့၌၊ ကုသလော
 စ၊ အနိစ္စစသော အားဖြင့် နှိုင်းချိန်သည်ဖြစ်၍ လိမ္မာသည်လည်း ကောင်း၊
 သတောစ၊ ကာယနုပဿနာသတိစသည်တို့ဖြင့်သတိရှိသည်လည်းကောင်း၊
 ဘိက္ခုစ၊ သတ္တာယဒိဋ္ဌိစသည်တို့ကိုဖျက်ဆီးပြီးသည်ဖြစ်၍ဘိက္ခု၊ အဖြစ်သို့
 ရောက်သည်လည်းကောင်း၊ ဟုတွာ၊ ဖြစ်၍၊ ပရိဗ္ဗဇေ၊ ခပ်သိမ်းသော၊ ဣရိ
 ယာပုထံ၊ တို့၌နေရာ၏။ အဇိတမာဏဝပုစ္ဆာ၊ အဇိတမာဏဝကပုစ္ဆာ
 သည်၊ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။ ။ အဇိတသုတ်ပြီး၏။ ။

၉၉၉ ။ ဣဒေသကော၊ ဤလောက၌၊ ကော၊ အဘယ်သူသည်၊ သန္တု၊ သိတော၊
 ကောင်းစွာနှစ်သက်ရောင့်ရဲပြီးသည်၊ ဟောတိ၊ ဖြစ်သနည်း၊ ကဿ၊ အဘယ်
 သူအား၊ ဣဉ္ဇိ၊ ဘာ၊ တဏှာဒိဋ္ဌိတည်းဟူသော တုန်ထုပ်ခြင်းတို့သည်၊ နော
 သန္တိ၊ မရှိကုန်သနည်း၊ ကော၊ အဘယ်သူသည်၊ ဥဘန္တိ၊ နှစ်ပါးသောအတို့
 ကို၊ အဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ မဇ္ဈေ၊ အလတ်ဖြစ်သောအကျင့်
 ၌၊ မန္တာ၊ ပညာဖြင့်၊ နလိမ္မတိ၊ မလိမ်းကျံသနည်း၊ ကံ၊ အဘယ်သူကို၊ မဟာပုရိ
 သောတိ၊ မြတ်သောယောကျ်ားဟူ၍၊ ဗြုဟိ၊ ဟောတော်မူသနည်း၊ ကော၊
 အဘယ်သူသည်၊ ဣဒါဗ္ဗိ၊ ဤလောက၌၊ သိဗ္ဗိနံ၊ ချုပ်တပ်သောတဏှာကို၊ အတ္တ
 ဝါ၊ လွန်သနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
 တိဿမေတ္တေယျာ၊ တိဿမေတ္တေယျသည်၊ ပုစ္ဆိ၊ မေး၏။ မေတ္တေယျ၊
 မေတ္တေယျ၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ ကာမေသု၊ ကာမဂုဏ်တို့
 ကြောင့်၊ ဗြဟ္မစာရိယဝါ၊ မဂ်ဟူသောဗြဟ္မစာရိယရှိ၏။ သောဘိက္ခု၊ ထို
 ရဟန်းသည်၊ သန္တု၊ သိတော၊ မဂ်ဟူသောဗြဟ္မစာရိယဖြင့် နှစ်သက်သည်၊
 ဟောတိ၊ ဖြစ်၏။ ဝိတတဏှော၊ ကင်းပြီးသောတဏှာရှိသော၊ သောဘိက္ခု၊
 ထိုရဟန်းသည်၊ သဒါ၊ အခါခပ်သိမ်း၊ သတော၊ သတိရှိသည်ဖြစ်၍၊ သင်္ခါ
 ယ၊ အနိစ္စစသောအားဖြင့်စုံစမ်း၍၊ နိဗ္ဗုတော၊ ရာဂအစရှိသည်တို့၏ငြိမ်း

ခြင်းဖြင့်ငြိမ်းသည်။ဟောတိ၊ဖြစ်၏။တဿ၊ထိုရဟန်းအား၊အပ္ပိတာ၊တဏှာ
 ဒိဋ္ဌိတည်းဟူသောတုန်ထွက်ခြင်းတို့သည်၊နောသန္တိ၊မရှိကုန်၊သောဘိက္ခု၊
 ထိုရဟန်းသည်၊ ဥဘန္တံဥဘောအန္တေ၊နှစ်ဘက်သောအစွန်းတို့ကို၊ အဘိ
 ညာယ၊ထူးသောဥာဏ်ဖြင့်သိ၍၊မဇ္ဈေ၊အထယ်၌၊မန္တောယ၊ပညာဖြင့်၊နလိမ္မ
 တိ၊မလိမ်းကျ၊ထံဘိက္ခု၊ထိုရဟန်းကို၊မဟာပုရိသောတိ၊ယောကျ်ားမြတ်
 ဟူ၍၊ဗြူမိ၊ဟောတော်မူ၏။ သောဘိက္ခု၊ထိုရဟန်းသည်၊ ဣဓ၊ဤလောက
 ၌၊သိဗ္ဗိနံ၊ထဝတဏှာကို၊အဇ္ဈဂါ၊လွန်ပြီ၊ဣတိ၊ဤသို့၊ဘဂဝါ၊မြတ်စွာထုရား
 သည်၊ဝိဿန္တေတိ၊ဖြေတော်မူ၏။ တိဿမေတ္တေယျ၊မာဏဝကပုစ္ဆာ၊
 တိဿမေတ္တေယျမာဏဝကပုစ္ဆာသည်၊ နိဋ္ဌိတာ၊အပြီးသို့ရောက်ပြီ။ ။

အနေဇံ၊တဏှာကင်းပြီးသော၊မူလဒဿာပိ၊အကုသလမူလအစရှိကုန်
 သောမူလတို့ကိုမြင်တော်မူပြီးသောအရှင်ထုရား၊ အတ္ထိပညေန၊ပြဿနာကို
 အလိုရှိသဖြင့်၊အာဂမိံ၊အာဂတော၊လာသည်၊အဓိ၊ဖြစ်၏။ဣဿရော၊ရသေ့
 တို့သည်သည်းကောင်း၊ မနုဇာ၊လူဖြစ်ကုန်သော၊ ခတ္တိယာ၊မင်းတို့သည်
 ထည်းကောင်း၊ဗြာဟ္မဏာ၊ပုတ္တားတို့သည်ထည်းကောင်း၊ကိံ၊နိဿိတာ၊အ
 ဘယ်ကိုမှီကုန်၍၊ဣဓေသကော၊ဤလောက၌၊ဒေဝတာနံ၊နတ်တို့အား၊ယညံ
 ဒေယျဓမ္မဖြင့်ပူဇော်ခြင်းကို၊ပထု၊များစွာ၊အကပ္ပယိံ၊သု၊ပြုပြင်ကုန်သနည်း
 ဘဂဝါ၊မြတ်စွာထုရား၊တံ၊ထိုအကြောင်းကို၊ပုစ္ဆာမိ၊မေးပါ၏။ တံ၊အရှင်
 ထုရားသည်၊ ဧဝံ၊အတ္ထံ၊ထိုအကြောင်းကို၊ ဗြူမိ၊ဟောတော်မူပါလော၊
 ဣတိ၊ဤသို့၊ အာယသ္မာပုတ္တကော၊အရှင်ပုတ္တကသည်၊ပုစ္ဆိ၊မေး၏။ ပုတ္တ
 က၊ပုတ္တက၊ယေကေပိ၊အမှတ်မရှိကုန်သော၊ ဣမေဣသယော၊ဤရသေ့တို့
 သည်ထည်းကောင်း၊ မနုဇာ၊လူဖြစ်ကုန်သော၊ ဣမေခတ္တိယာ၊ ဤမင်းတို့
 သည်ထည်းကောင်း၊ ဣမေဗြာဟ္မဏာ၊ ဤပုတ္တားတို့သည်ထည်းကောင်း၊
 ဣတ္ထံ၊ဤပြည့်စုံသောရူပါရုံအစရှိသည်တို့ကို၊ အာသိသမာနာ၊ တောင့်တ
 ကုန်သည်ဖြစ်၍၊ဣဓေသကော၊ဤလောက၌၊ဒေဝတာနံ၊နတ်တို့အား၊ယညံ
 ဒေယျဓမ္မဖြင့်ပူဇော်ခြင်းကို၊ပထု၊များစွာ၊ အကပ္ပယိံ၊သု၊ပြုရကုန်၏။ ဇရံ၊
 ဒရိုခြင်းဆင်းရဲကို၊သိတာ၊မှီကုန်၍၊ အကပ္ပယိံ၊သု၊ပြုကြကုန်၏။ ဘဂ
 ဝါ၊ထုရားတော်ကြီးသော၊မာရိသ၊ထုရားရှင်၊ယညပထေ၊ယဇ်၌၊အပ္ပမတ္တာ၊
 မမေ့မလျော့ကုန်သော သူတို့သည်၊ ဇာတိံ၊ ဖြစ်ခြင်းဇာတိကို ထည်း
 ကောင်း၊ဇရံ၊ဒရိုခြင်းဇရာကိုထည်းကောင်း၊ အတာရုံ၊ကူးမြောက်ကုန်ပြီ
 ဟူ၍၊ကပ္ပိ၊အဘယ်သို့နည်း၊သုတေ၊ကြားဘူးပါသလော၊ ဘဂဝါ၊မြတ်စွာ
 ထုရား၊ တံ၊ထိုအကြောင်းကို၊ ပုစ္ဆာမိ၊မေးပါ၏။ တံ၊ အရှင်ထုရားသည်၊

☞

ဧတံ၊ ဤအကြောင်းကို၊ ဗြူဟိ၊ ဖြေကြားတော်မူလော့၊ ပုဏ္ဏက၊ ပုဏ္ဏက၊
 ယေ၊ အကြင်သူတို့သည်၊ အာသိသန္တိ၊ ရူပါရုံကိုရခြင်းစသည်တို့ကိုတောင့်
 တကုန်၏၊ ထောမယန္တိ၊ ယဇ်စသည်တို့ကိုခြီးပွမ်းကုန်၏၊ အထိဇပုန္တိ၊ ရူပါ
 ရုံစသည်ကိုရခြင်းငှါ စကားရွက်ကုန်၏၊ ဇဟန္တိ၊ ပေးကမ်းကုန်၏၊ လာ
 စံ၊ ရူပါရုံစသည်တို့ကိုရခြင်းကို၊ ပရိစ္စ၊ စွဲ၍၊ ကာမာဘိဇပုန္တိ၊ ကာမတို့
 ကိုသာလျှင်ထောင့်ထ၍ အာနိထလဲလဲ ဆိုကုန်၏၊ ယာဇယောဂါ၊ ယဇ်
 ကိုလုံ့လပြုကုန်သော၊ တေ၊ ထိုရသောအစရှိကုန်သောသူတို့သည်၊ ဣမေဟိ
 အာသိသန္တိ၊ ဤရူပါရုံကိုရခြင်းစသည် တို့ကိုတောင့်တခြင်းတို့ဖြင့်၊
 ထဝရာဂရတ္တာ၊ ထဝရာဂဖြင့် တစ်ကုန်သည်ဖြစ်၍၊ ဇာတိဇရံ၊ ဇာတိဇရာ
 ကို၊ နာတရိံ၊ သု၊ မကူးမြောက်နိုင်ကုန်၊ ဣတိ၊ ဤသို့၊ အထံ၊ ငါတုရားသည်၊
 ဗြူမိ၊ ဖြေကြားတော်မူ၏၊ မာရိသာတုရားရှင်၊ ယာဇယောဂါ၊ ယဇ်ကို
 လုံ့လပြုကုန်သော၊ တေ၊ ထိုသူတို့သည်၊ ယညေဟိ၊ ယဇ်ပူဇော်ခြင်းတို့ဖြင့်၊
 ဇာတိဇ္ဇ၊ ဖြစ်ခြင်းဇာတိကိုလည်း ကောင်း၊ ဇရံ၊ အိုခြင်းဇရာကိုလည်း
 ကောင်း၊ စေနာတရိံ၊ သု၊ အကယ်၍မကူးမြောက်နိုင်ကုန်အံ့၊ အထံ၊ ထိုသို့မ
 ကူးမြောက်နိုင်ကုန်သည်ရှိသော်၊ စရဟိ၊ အသို့လျှင်၊ အညော၊ ထိုသူတို့မှတ
 ပါးသော၊ ကော၊ အဘယ်သူသည်၊ ဒေဝမနုဿသောကေ၊ လူပြည်နတ်ပြည်
 နှို၊ ဇာတိဇ္ဇ၊ ဖြစ်ခြင်းဇာတိကိုလည်း ကောင်း။ ဇရုဇ္ဇ၊ အိုခြင်းဇာတိကိုလည်း
 ကောင်း၊ အာတရိ၊ ကူးနိုင်သနည်း၊ ဘဂဝါ၊ မြတ်စွာတုရား၊ တံ၊ ထိုအ
 ကြောင်းကို၊ ပုဏ္ဏမိ၊ မေးပါ၏၊ သံ၊ အရှင်တုရားသည်၊ ဧတံ၊ ထိုအကြောင်း
 ကို၊ ဗြူဟိ၊ ဖြေကြားတော်မူလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာပုဏ္ဏကော၊ အရှင်
 ပုဏ္ဏကသည်၊ ပုန္တိ၊ မေး၏၊ ပုဏ္ဏက၊ ပုဏ္ဏက၊ ပရော၊ တပါးသောသူသည်၊
 အပရာနိ၊ တပါးကုန်သောသူတို့ကို၊ သင်္ခါယ၊ ဥာဏ်ဖြင့်စုံစမ်း၍၊ ယသ၊
 အကြင်သူအေး၊ ကုဟိန္ဒိထောကေ၊ တစုံတခုသောထောက၌၊ ဣပ္ပိတံ၊ ထဏှာ
 ဗိဗ္ဗိအားဖြင့်တုန်ထွတ်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ သန္တော၊ ကိထေသာငြိမ်းပြီးသော၊
 ဝိရမော၊ ဒုစရိုက်ဟူသောအရိုးကင်းပြီးသော၊ အနိစော၊ ရာဂစသောနှိပ်စက်
 ခြင်းကင်းပြီးသော၊ နိရာသော၊ ဝဲကွက်ခြင်းကင်းပြီးသော၊ သော၊ ထိုရဟ
 န္တ ပုဂ္ဂိုလ်သည်၊ ဇာတိဇရံ၊ ဇာတိဇရာကို၊ အထံရိ၊ ကူးပြီ၊ ဣတိ၊ ဤသို့၊
 ဗြူမိ၊ ဖြေကြားတော်မူ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာတုရားသည်၊ ဝိသာဇ္ဇ
 တံ၊ ဖြေတော်မူ၏၊ ပုဏ္ဏကမာဏဝကပုဏ္ဏ၊ ပုဏ္ဏကမာဏဝကပုဏ္ဏ
 သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ပုဏ္ဏကသုတ်ပြီး၏၊ ။

ဘဂဝါ၊ မြတ်စွာတုရားသည်၊ တံ၊ အရှင်တုရားကို၊ ဝေဒဂု၊ ထေးပါး

သောမဂ်တည်းဟူသော ဝေဒတို့ဖြင့်နိဗ္ဗာန်သို့ရောက်ပြီးသောသူဟူ၍၊ ဘာ
 ဝိတတ္တံသာဝိတတ္တော၊ ပွားစေအပ်သော စိတ်ရှိသော သူဟူ၍၊ အဟံ၊ အ
 ကျွန်ုပ်သည်၊ မညာမိ၊ အောက်မေ့၏၊ သောကတ္ထိ၊ သောကဌ၊ ယေကေစိ၊ ခပ်
 သိမ်းသောဆင်းရဲတို့သည်။ အနေကရူပါ၊ များသောအပြားရှိကုန်၏၊ ဣမေဒု
 က္ခာ၊ ဤဆင်းရဲတို့သည်၊ ကုတော၊ အဘယ်မှ၊ သမုဒါဂတာနု၊ မဖြတ်ဖြစ်၍
 သောကုန်သနည်း၊ ဘဂဝါ၊ ဘုရားရှင်၊ တံ၊ ထိုဆင်းရဲ၏ သောရာကို၊ ပုစ္ဆာမိ၊
 မေးပါ၏၊ တံ၊ အရှင်ဘုရားသည်၊ မေ၊ အကျွန်ုပ်အား၊ ဧတံ၊ ထိုဆင်းရဲ၏သာ
 ရာအကြောင်းကို၊ ဗြုဟိ၊ ဟောတော်မူသော၊ မေတ္တဂူ၊ မေတ္တဂူတံ၊ သင်
 သည်၊ ဝါ၊ ဝါဘုရားကို၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ မတာဝံ၊ အမှန်အကြောင်းကို၊ အ
 ပုစ္ဆာမိ၊ မေး၏၊ ပဇာနံ၊ ပဇာနန္ဒော၊ ထိုသောသူသည်၊ အာဝိက္ခတိယံ၊ ထာ၊
 ဖြေကြားသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ တော၊ သင်အား၊ အဟံ၊ ဝါဘုရားသည်၊ တံ၊
 ထိုဆင်းရဲ၏အကြောင်းကို၊ ပဝက္ခာမိ၊ ဟောတော်မူအံ့၊ သောကတ္ထိ၊ သော
 ကဌ၊ ယေကေစိ၊ အလုံးစုံကုန်သော၊ အနေကရူပါ၊ ဇာတိစသောများသောအ
 ပြားရှိကုန်သောဆင်းရဲတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဣမေဒုက္ခာ၊ ဤဆင်းရဲတို့
 သည်၊ ဥပမိနိဒါနာ၊ တဏှာစသောဥပမိဟူသော အကြောင်းရှိကုန်သည်ဖြစ်
 ၍၊ မတာဝန္တိ၊ မဖြတ်ဖြစ်ကုန်၏၊ ယော၊ အကြင်သူသည်၊ အဝိဒ္ဓါ၊ ဆင်းရဲ၏အ
 ကြောင်းဖြစ်သောဥပမိကိုမထိသည်ဖြစ်၍၊ ဝေ၊ စင်စစ်၊ ဥပမိ၊ ဆင်းရဲ၏အ
 ကြောင်းဖြစ်သောဥပမိကို၊ ကရောတိ၊ ပြု၏၊ မန္ဓော၊ ပညာနဲ့ သော၊ သော၊ ထို
 သူသည်၊ ဝုဒ္ဓပ္ပုနံ၊ အဘန်တလဲလဲ၊ ဒုက္ခံ၊ ပမိသန္ဓေနေခြင်းအစရှိသောဆင်းရဲ
 သို့၊ ဥပေတိ၊ ကပ်အံ့၊ တသ္မာ၊ ထိုကြောင့်၊ ပဇာနံ၊ ပဇာနန္ဒော၊ သင်္ခါရတို့ကိုအ
 အနိဂ္ဂစသောအားဖြင့်ထိသည်ဖြစ်၍၊ ဒုက္ခဿ၊ ဝရံ၊ ဆင်းရဲ၏၊ ဇာတိပဘဝါနု
 ပဿိ၊ ဇာတိဥပမိက္ခာအကြောင်းတည်းဟု ရှုမြင်သော သူသည်၊ ဥပမိ၊
 ဆင်းရဲ၏ အကြောင်းဖြစ်သောဥပမိကို၊ နကယိရာ၊ မပြုရာ၊ ဘဂဝါ၊ ဘုရား
 ရှင်၊ တံ၊ အရှင်ဘုရားကို၊ ယံ၊ အကြင်ဒုက္ခ၏အကြောင်းကို၊ မယံ၊ အကျွန်ုပ်တို့
 သည်၊ အပုစ္ဆိမှ၊ မေးအပ်ကုန်ပြီ၊ နော၊ အကျွန်ုပ်တို့အား၊ တံ၊ အရှင်ဘုရား
 သည်၊ အကိတ္တယိ၊ ကြားပြီ၊ တတော၊ ထိုဆင်းရဲ၏အကြောင်းမှာအညံ့၊ တ
 ပါးသောအကြောင်းကို၊ တံ၊ အရှင်ဘုရားကို၊ ပုစ္ဆာမိ၊ မေးလျှောက်ကုန်အံ့၊ ဣ
 ဟံ၊ တိုက်တွန်းပါ၏၊ တံ၊ ထိုတပါးသော အကြောင်းကို၊ တံ၊ အရှင်ဘုရား
 သည်၊ ဗြုဟိ၊ ဟောတော်မူပါသော၊ ကထံ၊ အဘယ်အကြောင်းဖြင့်၊ ဝိရာ၊
 ပညာရှိတို့သည်၊ ဩစာံ၊ ထေးပါးသော ဩစာကို၊ ဝိတရန္တိနု၊ ကူးကုန်
 သနည်း၊ မုနိ၊ ဘုရားရှင်၊ ဇာတိစ၊ ပမိသန္ဓေနေခြင်းကိုလည်းကောင်း၊ ဇရာစ၊



အိုခြင်းကိုလည်းကောင်း၊ သောကပရိဒေဝဉ္စ၊ စိုးရိမ်ခြင်းငိုကြွေးခြင်းကို
လည်းကောင်း၊ တရုန္တိ၊ ကူးကျန်သနည်း၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အ
ကျွန်ုပ်အား၊ ဝိယာကရောဟိ၊ ထင်စွာပြုလော့၊ သာဓု၊ တောင်းပန်ပါ၏၊ ဟိ၊
သင့်စွာ၊ တထာ၊ ထိုသို့သတ္တဝါတို့ကိုထိစေသောအားဖြင့်၊ ဝေ၊ ဝေဗ္ဗော၊ ဤတ
ရားကို၊ တေတယာ၊ အရှင်သည်၊ ဝိဒိတော၊ ထိတော်မူအပ်ပြီ၊ မေတ္တဉ္စ၊ မေတ္တ
ဉ္စ၊ နိဗ္ဗာန်တရား၊ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်တရားကို၊ တေ၊ သင်
အား၊ ကိတ္တယိဿာမိ၊ ငါဟောကြားအံ့၊ ဝိဇ္ဇေဝေဗ္ဗော၊ မျက်မှော်သောအတ္တ
၌သာလျှင်၊ အနိဟိတံ၊ မိမိပစ္စက္ခမြင်သော၊ ယံဓမ္မံ၊ အကြင်တရားကို၊ ဝိဒိတွာ
န၊ ထိပြီး၍၊ သတော၊ သတိရှိလျက်၊ စရံစရန္တော၊ ကျင့်သော သူသည်၊ လော
ကေ၊ ထောက၌၊ ဝိသတ္တိကံ၊ ငြိတတ်သော တဏှားကို၊ တရေ၊ ကူးမြော်နိုင်
ရာ၏၊ အနိဟိတံ၊ မိမိပစ္စက္ခမြင်သော၊ တံဓမ္မံ၊ ထိုတရားကို၊ ကိတ္တယိဿာမိ၊
ငါဟောကြားအံ့၊ ဣတိ၊ ဤသို့၊ သဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါစ၊ မိန့်
တော်မူ၏၊ မဟေသိ၊ သိလက္ခန္ဓာစသည်ကျေးဇူးဂုဏ်အထူးကိုရှာတော်မူ
တတ်သောမြတ်စွာထုရား၊ ယံဓမ္မံ၊ အကြင်တရားကို၊ ဝိဒိတွာ၊ ထိပြီး၍၊ သ
ထော၊ သတိရှိလျက်၊ စရံစရန္တော၊ ကျင့်သောသူသည်၊ ထောကေ၊ လောက၌
ဝိသတ္တိကံ၊ ငြိတတ်သောတဏှာကို၊ တရေ၊ ကူးမြော်နိုင်ရာ၏၊ ဥတ္တမံ၊ မြတ်
သော၊ တဉ္စဓမ္မံ၊ ထိုတရားကိုလည်း၊ အဟိ၊ အကျွန်ုပ်သည်၊ အဘိနန္ဒာမိ၊ နှစ်
သက်ပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ သျှောက်၏၊ မေတ္တဉ္စ၊ မေတ္တဉ္စ၊ တံ၊ သင်
သည်၊ ယံကိဉ္စိ၊ အထုံးစုံသောထုရားကို၊ နုသဉ္စာနာသိ၊ ကောင်းစွာမသိ၊ ဥဒ္ဓံစ၊
အနာဂတ်၌လည်းကောင်း၊ အခေစ၊ အတိတ်၌လည်းကောင်း၊ တိရိယာဉ္စာပိ
မဇ္ဈေ၊ ပစ္စုပ္ပန်၌လည်းကောင်း၊ ဇေတသု၊ ထိုဥဒ္ဓံအစရှိသည်တို့၌၊ နန္ဒိစ၊ တ
ဏှာကိုလည်းကောင်း၊ နိဝေသနဉ္စ၊ နိဗ္ဗိကိုလည်းကောင်း၊ ဝိညာဏဉ္စ၊ အဘိ
သင်္ခါရဝိညာဉ်ကိုလည်းကောင်း၊ ပနုဇ္ဇ၊ ပယ်နှုတ်ထော၊ ပနုဇ္ဇ၊ ပယ်နှုတ်ပြီး
၍၊ ဘဂေ၊ နှစ်ပါးသောထဝ၌၊ နိတိဋ္ဌေ၊ မတည့်ရာ၊ ဇေဝိဟာဓီ၊ ဤသို့နေလေ့ရှိ
သော၊ သတော၊ သတိရှိသည်ဖြစ်၍၊ အပ္ပမတ္တော၊ မမှေမလေ့သည်ဖြစ်၍၊ စရံ
စရန္တော၊ ကျင့်သော၊ ဘိက္ခု၊ ရဟန်းသည်၊ မမာပိတာနိ၊ မြတ်နိုးထတ်သော
တဏှာဒိဋ္ဌိတို့ကို၊ ဟိတွာ၊ စွန့်၍၊ ဣဝေ၊ ဤအတ္တဘော၌လျှင်၊ ဇာတိစ၊ ဖြစ်
ခြင်းကိုလည်းကောင်း၊ ဇရာစ၊ အိုခြင်းကိုလည်းကောင်း၊ သောကပရိဒေ
ဝဉ္စ၊ စိုးရိမ်ခြင်းငိုကြွေးခြင်းကိုလည်းကောင်း၊ ဝိဒိတွာ၊ ထိ၍၊ ဒုက္ခံ၊ ဆင်းရဲ
ကို၊ ပဇဟေယျ၊ ပယ်စွန့်ရာ၏၊ ဣတိ၊ ဤသို့၊ သဂဝါ၊ မြတ်စွာထုရားသည်၊
အဝေါစ၊ မိန့်တော်မူ၏၊ ဂေါတမ၊ အရှင်ဂေါတမ၊ မဟေသိနော၊ မြတ်သော

☞

ကျေးဇူးကို ရှာတော်မူတတ်သော အရှင်ဘုရား၏၊ တော်ပစော၊ ဤစကား
 တော်ကို အထိနန္ဒာမိ၊ နှစ်သက်ပါ၏၊ တယာ၊ အရှင်ဘုရားသည်၊ အနုမိကံ၊
 နိဗ္ဗာန်ကို၊ သုကိတ္တိတံ၊ ကောင်းစွာကြားအပ်ပြီ၊ ဘဂဝါ၊ ထုန်းတော်ကြီး
 သောမြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ အဗ္ဗါဟိ၊ စင်စစ်လျှင်၊ ဒုက္ခံ၊
 ဆင်းရဲကို၊ ပဟာသိ၊ ပယ်ပြီဟိ၊ သင်္ဃုတယာ၊ သတ္တဝါကို သိစေတတ်
 သော ထိုထိုသို့သော အခြင်းအရာဖြင့်၊ ဝေဓဗ္ဗော၊ ဤဘုရားကို၊ တေတယာ၊
 အရှင်ဘုရားသည်၊ ဝိဒိတော၊ သိစေတော်မူပြီ၊ မုနိ၊ ဘုရားရှင်၊ တွမေဝ၊ အ
 ရှင်ဘုရားသည်သာလျှင်၊ ဒုက္ခံ၊ ဆင်းရဲကို၊ နပဟာသိ၊ ပယ်သည်မဟုတ်၊
 ယေစ၊ အကြင်သူတို့သည်လည်း၊ တံ၊ အရှင်သည်၊ အဗ္ဗိတံ၊ ရှိသေစွာ၊ ဩဝ
 ဒေယျ၊ ဆုံးမရာ၏၊ တေစာဝိ၊ ထိုသူတို့သည်လည်း၊ ဒုက္ခံ၊ ဆင်းရဲကို၊ ပဇဟေ
 ယျ၊ နုနုပယ်စွန့်ရာကုန်သည်မဟုတ်တုန်လော့၊ တံတသ္မာ၊ ထိုကြောင့်၊ နာဂ၊
 အရှင်ဘုရား၊ တံ၊ အရှင်ဘုရားကို၊ သဗ္ဗဇ္ဇ၊ ရေခဲ၍၊ နမဿာမ၊ ရှိခိုးပါလုန်၏၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ အဗ္ဗိတံ၊ ရှိသေစွာ၊ အပ္ပေဝဩ
 ဝဒေယျ၊ ဆုံးမပါပြီအံ့လည်းမသိ၊ မေတ္တဂူ၊ မေတ္တဂူဟံ၊ အကြင်သူကို၊
 တံ၊ သင်သည်၊ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောကြောင့် ဗြာဟ္မဏဟူ
 ၍၊ ဝေဒဂူ၊ လေးပါးသောဝေဒတို့ဖြင့် သွားသောကြောင့် ဝေဒဂူဟူ၍၊ အကိဉ္စ
 နံ၊ ရာဂဝသောကိဉ္စနမရှိဟူ၍၊ ကာမဘဝေ၊ ကာမဘဝ၌၊ အသတ္တံ၊ ပြုခြင်းမရှိ
 ဟူ၍၊ အဘိဇညာ၊ သိရာ၏၊ သော၊ ထိုသူသည်၊ အဗ္ဗါဟိ၊ စင်စစ်လျှင်၊ ဣဝံဩ
 ဟံ၊ ဤလေးပါးသောဩဇာကို၊ အတာရိ၊ ကူးပြီး၊ ပါရံ၊ နိဗ္ဗာန်တည်းဟူသော
 ကမ်းတဘက်သို့၊ ဘိဇ္ဈောဝ၊ ကူးပြီးသလျှင်ကတည်း၊ အဝိလော၊ ပြောင့်တံ
 သင်းမရှိ၊ အကင်္ခါ၊ ယုံမှားကင်းပြီ၊ ဝေဒဂူ၊ လေးပါးသော မဂ်တည်းဟူ
 သောဝေဒတို့ဖြင့် နိဗ္ဗာန်သို့ရောက်ပြီးသော၊ သောနရော၊ ထိုသူသည်၊ ဣဝေ
 ဤအတ္တဘော၌ပင်လျှင်၊ ဝိဒ္ဓါဝ၊ သိပြီးသလျှင်ကတည်း၊ သော၊ ထိုသူသည်၊
 ဘဝါဘဝေ၊ တဝကြီးထေရ်၌၊ ဣဝံသင်္ဂံ၊ ဤပြုခြင်းကို၊ ဝိသန္ဓေ၊ စွန့်၍၊ ဝိတ
 တဏှော၊ တဏှာကင်း၏၊ အနိစော၊ ရာဂဝသော ဆင်းရဲကင်း၏၊ နိရာ
 သော၊ တောင့်တတတ်သော တဏှာမရှိ၊ သော၊ ထိုသူသည်၊ ဇာတိဇရံ၊ ပဋိ
 သန္ဓေနေခြင်းအိုခြင်းကို၊ အတာရိ၊ ကူးပြီး၊ ဣတိ၊ ဤသို့၊ ဗြူမိ၊ ဟောတော်မူ
 ၍၊ မေတ္တဂူမာဏဝကပုစ္ဆာ၊ မေတ္တဂူမာဏဝကပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီး
 ခြင်းသို့ရောက်ပြီ၊ မေတ္တဂူသုတ်ပြီး၏။

ဘဂဝါ၊ အရှင်ဘုရား၊ တံ၊ အရှင်ဘုရားကို၊ ပုစ္ဆာမိ၊ မေးပါ၏၊ မေ၊
 အကျွန်ုပ်၏၊ တံ၊ ထိုပြဿနာကို၊ ဗြူဟိ၊ ဟောတော်မူလော့၊ မဟေသိ၊ မြတ်

သောသီလက္ခန္ဓစသောကျေးဇူးကိုရှာတော်မူတတ်သော အရှင်တရား၊ တု
 ဟံ၊ အရှင်တရား၏၊ ဝါဝံ၊ စကားကို၊ အဘိကင်္ခါမိ၊ အလိုရှိပါ၏၊ တဝ၊ အရှင်
 တရား၏၊ နိဗ္ဗာသံ၊ ဆိုသောစကားသံကို၊ သုတ္တာန၊ ကြားနာ၍၊ အတ္တနော၊
 မိမိ၏၊ နိဗ္ဗာနံ၊ ရာဂစသောကိလေသာ၏ ငြိမ်းခြင်းကို၊ သိက္ခေသိက္ခေယျ၊
 ကျင့်ရာအံ့နည်း။ ဣတိ၊ ဤသို့၊ အာလေသ္မာစေတကော၊ အရှင်စေတက
 သည်၊ ပုစ္ဆိ၊ မေး၏၊ ဓေတက၊ ဓေတက၊ တေနယံ၊ ထိုသို့တပြားကား၊ တံ၊
 သင်သည်၊ အာတပ္ပံ၊ လုံ့လကို၊ ကရေဟိ၊ ပြုစော၊ ဣတော၊ ဤငါ၏ခံတွင်းမှ၊
 နိဗ္ဗာသံ၊ ဆိုသောစကားကို၊ သုတ္တာန၊ ကြားနာ၍၊ ဣဓေဝ၊ ဤသာသနာ၌
 သာလျှင်၊ နိဗ္ဗကော၊ ပါဠိဟာရိယပညာဖြင့် ပညာရှိသည်ဖြစ်၍၊ သတော၊
 ထင်သောသတိရှိသည်ဖြစ်၍၊ အတ္တနော၊ မိမိ၏၊ နိဗ္ဗာနံ၊ ရာဂစသောကိလေ
 သာ၏ ငြိမ်းခြင်းကို၊ သိက္ခေ၊ ကျင့်ရာ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာ
 တရားသည်၊ ဝိသယန္ဓေတိ၊ ဖြေတော်မူ၏၊ ဘဂဝါ၊ တရားရှင်၊ ဒေဝမနုဿ
 ထောကော၊ နတ်ပြည်လူ့ပြည်၌၊ အကိပ္ပနံ၊ ရာဂစသောကိပ္ပနမရှိထသော၊ ဣရိ
 ယမာနံ၊ ကျင့်ထသော၊ ဗြာဟ္မဏံ၊ ဗြာဟ္မဏကို၊ အဟံ၊ အကျွန်ုပ်သည်၊ ပဿာ
 မိ၊ မြင်ရ၏၊ တံတသ္မာ၊ ထိုကြောင့်၊ သမန္တက္ခယ၊ ထက်ဝန်းကျင်ဉာဏ်အမြင်
 ရှိသော်မူသောမြတ်စွာတရား၊ တံ၊ အရှင်ကို၊ နမဿာမိ၊ ရှိခိုးပါ၏၊ သတ္တတု
 ရားရှင်၊ မံ၊ အကျွန်ုပ်ကို၊ တံ၊ အရှင်တရားသည်၊ ကထံကထာဟိ၊ ယုံမှားခြင်း
 တို့မှ၊ ပရမ္ပ၊ လွတ်စေထော၊ ဓေတက၊ ဓေတက၊ ကထံကထိ၊ ယုံမှားခြင်း
 ကို၊ ပမေစနာယ၊ လွတ်စေခြင်းငှါ၊ အဟံ၊ ငါတရားသည်၊ နသဟိသဒာမိ၊
 မတတ်နိုင်၊ ထောကော၊ လောက၌၊ ဝိဇ္ဇိ၊ ထင်တရသော၊ သေဋ္ဌံ၊ မြတ်သော၊
 ဓမ္မဉ္စ၊ တရားကိုလည်း၊ အာဇာနုမာနော၊ ပိုင်းခြားသည်ဖြစ်၍၊ ဝေ၊ ဤသို့၊
 တံ၊ သင်သည်၊ ဣမံဩစံ၊ ဤထေးပါးသောဩစကို၊ တာရေယိ၊ ကူး
 ထော၊ ဗြဟ္မ၊ အထူးသဖြင့်မြတ်သော အရှင်တရား၊ ယံဝိဝေကဓမ္မံ၊ ဝပ်
 သိမ်းသော သင်္ခါရတို့မှတ်တံသော၊ အကြင်နိဗ္ဗာနံ၊ တရားကို၊ အဟံ၊ အ
 ကျွန်ုပ်သည်၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဝိစည်းသိရပါအံ့၊ တထာ၊ ထိုအ
 ခြင်းဖြင့်၊ တဒတ္ထာယ၊ ထိုနိဗ္ဗာနံ အကျိုးငှါ၊ ဟံ၊ အရှင်တရားသည်၊ မံ၊
 အကျွန်ုပ်ကို၊ ကရုဏာယ မာနော၊ သနားသည်ဖြစ်၍၊ အနုဿာသ၊ ဆုံး
 မထော၊ အဟံ၊ အကျွန်ုပ်သည်၊ အာကာသောဝ၊ ကောင်းကင်ကဲ့သို့၊ အဗျာ
 ပဏ္ဍမာနော၊ အထူးထူးအပြားပြားကို မကြောင့်ကြမည်သည်ဖြစ်၍၊ ဣဓေ
 ဝ၊ ဤသာသနာ၌သာလျှင်၊ သန္တောသမာနော၊ ငြိမ်သက်တည်ကြည်သည်
 ဖြစ်လျက်၊ အသိတော၊ ထဏှာဒိဋ္ဌိကို မရှိမူ၍၊ ဝေယျံ၊ ကျင့်ပါအံ့။



ယံသန္တိ၊ အကြင်နိဗ္ဗာန်ကို၊ ဝိဒိတွာ၊ သိပြီး၍၊ သတော၊ သတိရှိသည်ဖြစ်
 ၍၊ စရိစရန္တော၊ ကျင့်သောသူသည်၊ ယောကော၊ ယောကဋ္ဌ၊ ဝိသတ္တိကံ၊
 ပြိတတ်သောတဏှာကို၊ တရေ၊ ကူးနှိုင်း၏၊ ဗိဇ္ဇဝေဓမ္မေ မျက်မှောက်သော
 ကိုယ်၏အဖြစ်၌သာလျှင်၊ အနိတိဟံ၊ မိမိပစ္စက္ခသိအပ်သော၊ တံသန္တိ၊
 ထိုနိဗ္ဗာန်ကို၊ ယော၊ သင်အား၊ ကိတ္တယိ၊ ဘာမိ၊ ငါဟောကြားအံ့၊ မဟေသိ၊
 သိသက္ခန္ဓစသည်၊ ကျေးဇူး၊ ဂုဏ်အထူးကို ရှာတော်မူသော အရှင်ဘုရား၊
 ယံသန္တိ၊ အကြင်နိဗ္ဗာန်ကို၊ ဝိဒိတွာ၊ သိပြီး၍၊ သတော၊ သတိရှိပြည့်စုံ
 လျက်၊ စရိစရန္တော၊ ကျင့်သောသူသည်၊ ယောကော၊ ယောကဋ္ဌ၊ ဝိသတ္တိ
 ကံ၊ ပြိတတ်သောတဏှာကို၊ တရေ၊ ကူးနှိုင်း၏၊ ဥတ္တမံ၊ မြတ်သော၊ တဉ္စ
 သန္တိ၊ ထိုနိဗ္ဗာန်ကိုလည်း၊ အဟံ၊ အကျွန်ုပ်သည်၊ အဘိနန္ဒာမိ၊ နှစ်သက်ပါ
 ၍၊ ဝေဟက၊ ဝေဟက၊ ဥဒ္ဓံစ၊ အထက်အနာဂတ်၌လည်းကောင်း၊ အဝေ၊
 အောက်အတိတ်၌လည်းကောင်း၊ မဇ္ဈေ၊ အထယ်ဖြစ်သော၊ တိရိယဉ္စာပိ၊
 ပစ္စုပ္ပန်၌လည်းကောင်း၊ ယံကိဉ္စိ၊ အလုံးစုံသောတရားကို၊ တံ၊ သင်သည်၊
 သမ္ပဓာနာထိ၊ အပြားအားဖြင့်သိ၏၊ ဇေထေသဗ္ဗေ၊ ထိုအလုံးစုံသောတရားတို့
 ကို၊ ယောကော၊ ယောကဋ္ဌ၊ သင်္ဂါတိ၊ ပြိတတ်သောတရားဟူ၍၊ ဝိဒိတွာ၊
 သိပြီး၍၊ ဘဝါဘဝါယ၊ ဘဝကြီးပယ်၌ဖြစ်ခြင်းငှါ၊ တဏှံ၊ တဏှာကို၊ မာ
 ကာသိ၊ မပြုစဉ်၊ ဣတိ၊ ဤသို့၊ ဘဝေါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်
 တော်မူ၏၊ ဝေဟကမာဏဝကပုစ္ဆာ၊ ဝေဟကမာဏဝကပုစ္ဆာသည်၊
 နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ဝေဟကသုတ်ပြီး၏။

သက္က၊ သင်္ကာင်မင်းသားဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဇေကော၊ အပေ
 မရှိဟယောကံထည်း၊ အနိသိတော၊ တရံတရသော ပုဂ္ဂိုလ်ဓမ္မကို မရှိ
 မကပ်မူ၍၊ မဟန္တံ၊ ကြီးကျယ်သော၊ ဩစံ၊ ဩစာကို၊ တာရိတံ၊ ကူးခြင်း
 ငှါ၊ နောဝိသဟာမိ၊ မတတ်နိုင်၊ သမန္တစက္ခု၊ ထက်ဝန်ကျင်ကိုမြင်နိုင်သော
 မျက်စိရှိတော်မူသောအရှင်ဘုရား၊ ယံ၊ အကြင်ပုဂ္ဂိုလ်ဓမ္မကို၊ နိသိတော၊
 မှီသည်ဖြစ်၍၊ ဣမံ၊ ဩစံ၊ ဤဩစာကို၊ တရေယျ၊ ကူးနှိုင်းရာ၏၊ တံအာရမ္မ
 ဏံ၊ ထိုအဖို့ကို၊ ဖြူဟိ၊ ဟောတော်မူသော၊ ဣတိ၊ ဤသို့၊ အာယသ္မာဥပထိ
 ဝေါ၊ အရှင်ဥပထိဝသည်၊ ဝုစ္ဆိ၊ မေး၏၊ ဥပထိဝ၊ ဥပထိဝ၊ တံ၊ သင်သည်၊
 အာကိဉ္စညံ၊ အာကိဉ္စညသမာပတ်ကို၊ သတိမာ၊ ထင်သောသတိရှိလျက်၊
 ပက္ခမာနော၊ အနိစ္စစသောအားဖြင့် ရှုသည်ဖြစ်၍၊ နတ္ထိတိ၊ နတ္ထိကိဉ္စိဟူ၍၊
 ပဝတ္တံ၊ ဖြစ်သောသမာပတ်ကို၊ နိသာယ၊ အမှီပြု၍၊ ဩစံ၊ လေးပါးသော
 ဩစာကို၊ တရေယျ၊ ကူးသော၊ ကာမေ၊ ကာမတို့ကို၊ ပဟာယ၊ ပယ်၍၊ ကထံ



ကထာပတ်၊ ယုံမှားခြင်းတို့မှ၊ ဝိရတော၊ ကင်းသည်ဖြစ်၍၊ ရတ္တံ၊ နေ့ညဉ့်ပတ်
ထုံး၊ တဏှာက္ခယံ၊ တဏှာ၏ကုန်ရာနိဗ္ဗာန်ကို၊ မဟာဘိပဿ၊ ထင်စွဲပြု၍
ရှုလော၊ ဘဂဝါ၊ ဘုရားရှင်၊ ယော၊ အကြင်သူသည်၊ သဗ္ဗေသု၊ အထုံးစုံ
ကုန်သော၊ ကာမေသု၊ ကာမတို့၌၊ ဝီတရာဂေါ၊ တပ်ခြင်းကင်း၏၊ အာကိဉ္ဇညံ၊
အာကိဉ္ဇညသမာပတ်ကို၊ နိသိတော၊ ငြိသည်ဖြစ်၍၊ အညံ၊ အာကိဉ္ဇညမှ
တပါးသောအောက်သမာပတ်ကိုလည်း၊ ဟိတွာ၊ ပယ်ပြီး၍၊ ပရမေ၊ မြတ်
သော၊ သညာဝိမောက္ခေ၊ အာကိဉ္ဇညဟူသောသညာဝိမောက္ခ၌၊ အဓိရုတ္တော၊
နှလုံးသွင်း၏၊ သော၊ ထိုသူသည်၊ တတ္ထ၊ ထိုအာကိဉ္ဇညာယတနသံသို၊ အနာ
နူဓာယိ၊ ရောက်သည်ဖြစ်၍၊ တိဋ္ဌေ၊ တည်ရာသည်မဟုတ်လော၊ ဣတိ၊
ဤသို့၊ အာယသ္မာဥပသိဂေါ၊ အရှင်ဥပသိဝသည်၊ ယုတ္တိ၊ မေး၏၊ ဥပသိဝံ၊
ဥပသိဝံ၊ ယော၊ အကြင်သူသည်၊ သဗ္ဗေသု၊ အထုံးစုံကုန်သော၊ ကာမေသု၊
ကာမတို့၌၊ ဝီတရာဂေါ၊ တပ်ခြင်းကင်း၏၊ အာကိဉ္ဇညံ၊ အာကိဉ္ဇညသမာ
ပတ်ကို၊ နိသိတော၊ ငြိသည်ဖြစ်၍၊ အညံ၊ အာကိဉ္ဇညမှတပါးသောအောက်
သမာပတ်ကိုလည်း၊ ဟိတွာ၊ ပယ်၍၊ ပရမေ၊ မြတ်သော၊ သညာဝိမောက္ခေ၊
အာကိဉ္ဇညဟူသောသညာဝိမောက္ခ၌၊ အဓိရုတ္တော၊ နှလုံးသွင်း၏၊ သော၊ ထို
သူသည်၊ တတ္ထ၊ ထိုအာကိဉ္ဇညာယတနသံသို၊ အနာနူဓာယိ၊ ရောက်သည်
ဖြစ်၍၊ တိဋ္ဌေ၊ တည်ရာ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိသ
ဇ္ဇေတိ၊ ဖြေကြားတော်မူ၏၊ သမန္တစက္ခု၊ ထက်ဝန်းကျင်သောအရပ်တို့၌
မျက်စိအမြင်ရှိတော်မူသောအရှင်ဘုရား၊ သော၊ ထိုသူသည်၊ တတ္ထ၊ ထိုသံ
သို၊ အနာနူဓာယိ၊ ရောက်၍၊ စေတိဋ္ဌေ၊ အကယ်၍တည်အံ့၊ ဧဝံသတိ၊ ဤသို့
ထည်သည်ရှိသော်၊ ဝဿာနိဝဿာနံ၊ နှစ်တို့၏၊ ပုဂံပိ၊ များသောအနေအ
တွက်အပေါင်းပတ်လုံးလည်း၊ တတ္ထေဝ၊ ထိုသံ၌မင်လျှင်၊ သော၊ ထိုသူ
သည်၊ ဝိရုတ္တော၊ အထူးထူးသောဆင်းရဲတို့မှလွတ်သည်ဖြစ်၍၊ သီတိ၊ ငြိမ်း
ချမ်းသော နိဗ္ဗာန်သို့ရောက်သည်၊ သိယာ၊ ဖြစ်ရာသလော၊ ဥဒါဟု၊ ထိုသို့
မဟုတ်မူကား၊ တထာပိဓဿ၊ ထိုသို့သဘောရှိသောသူ၏၊ ဝိညာဏံ၊ ဝိညာဉ်
သည်၊ စဝေထ၊ တစ်ခုတစ်ခုကိုမစွဲလမ်းမှု၍ပရိနိဗ္ဗာန်ပြုသလော၊ ဥပသိဝံ၊ ဥပ
သိဝံ၊ ဝါတဒဝဂေန၊ လေ၏အဟုန်ဖြင့်၊ ဝိတ္တာ၊ လွှင့်သော၊ အပ္ပိ၊ မီးထွိုသည်၊
အတ္ထံ၊ ပျောက်ခြင်းသို့၊ ပလေတိယထာ၊ ရောက်သကဲ့သို့၊ သင်္ခံ၊ ဤမည်သော
အရပ်သို့ရောက်၏ဟုခေါ်ဝေါ်အပ်သောအဖြစ်သို့၊ နုဥပေတိယထာ၊ မရောက်
သကဲ့သို့၊ ဧဝံ၊ ဤအတူ၊ မုနိ၊ ထိုအာကိဉ္ဇညာယတနသံသိုဖြစ်သောသောမုနိ
သည်၊ နာမကာယဒ၊ နာမကာယမှ၊ ဝိရုတ္တော၊ လွတ်၍၊ ဝိကာသဂေါ၊

ရဟန္တာသည်၊ ဟုတွာ၊ ဖြစ်၍၊ အတ္ထံ၊ အနုပ္ပါဒနိဗ္ဗာန်ဟုဆိုအပ်သောချုပ်
 ခြင်းဖြင့်ပျောက်ခြင်းသို့၊ ပထဝီ၊ ရောက်၏။ သင်္ခါ၊ ခတ္တိယ၊ ဗြာဟ္မဏစသည်
 တို့တွင်ဝါးပါးပါးသောသူဟုခေါ်ဝေါ်ခြင်းသို့၊ နဥပေတိ၊ မရောက်၊ သော၊
 ထိုသူသည်၊ အတ္ထံဂတော၊ အနုပ္ပါဒနိဗ္ဗာန်ဟုဆိုအပ်သောချုပ်ခြင်းပျောက်
 ခြင်းသို့ရောက်သည်ရှိသော်၊ ဥဒဝါ၊ ထိုရှိ၊ နတ္ထိ၊ မရှိစေော၊ ဥဒါဟု၊ ထိုသို့
 မဟုတ်၊ သဿတိယာ၊ မြဲသောအဖြစ်ဖြင့်၊ သော၊ ထိုသူသည်၊ အရောဂေါ၊
 ဖောက်ပြန်ခြင်းသဘောမရှိသည်၊ ဟောတိ၊ ဖြစ်သထော၊ ဂေါတမ၊ အရှင်ဂေါ
 တမ၊ သာဓု၊ တောင်းမန်ပါ၏၊ မုနိ၊ ခပ်သိမ်းသောတရားတို့ကိုသိတော်မူ
 သော၊ တံ၊ အရှင်ဘုရားသည်၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အကျွန်ုပ်အား၊ ဝိယာ
 ကရောဟိ၊ ထင်စွာပြုလော၊ တထာ၊ ထိုသို့သောသတ္တဝါတို့ကိုထင်ရှားပြု
 နိုင်သောအခြင်းအရာဖြင့်၊ တေတယာ၊ အရှင်သည်၊ သေဓမ္မော၊ ဤတရား
 ကို၊ ဝိဒိတော၊ သိအပ်ပြီ၊ ဥပသိဝ၊ ဥပသိဝ၊ အတ္ထံဂတဿ၊ အနုပါဒပရိ
 နိဗ္ဗာန်ပြုသောသူအား၊ ပမာဏံ၊ ရုပ်စသောပမာဏသည်၊ နတ္ထိ၊ မရှိ၊ ဟေန၊
 အကြင်ရာဂစသည်ဖြင့်၊ နံ၊ ထိုသူကို၊ ဝန္တံ၊ ဆိုကုန်ရာ၏၊ တဿ၊ ထိုသူအား။
 တံ၊ ထိုရာဂစသောအကြောင်းသည်၊ နတ္ထိ၊ မရှိ၊ သဗ္ဗေသု၊ အလုံးစုံကုန်သော၊
 ဓမ္မေသု၊ ခန္ဓာအစရှိကုန်သောဓမ္မတို့ကို၊ သမောဟတောသု၊ နှုတ်အပ်ပြီးကုန်
 သည်ရှိသော်၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဝါဒပထာပိ၊ အတ္ထိနတ္ထိသဿတ
 ဥစ္ဆေဒဟုဆိုခြင်း၏အကြောင်းတို့ကိုလည်း၊ သမူဟတာ၊ နှုတ်အပ်ကုန်ပြီ၊
 ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဂေါစ၊ မိန့်တော်မူ၏၊ ဥပသိဝ
 မာဏဝကပုစ္ဆာ၊ ဥပသိဝမာဏဝကပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်
 ပြီ၊ ဥပသိဝသုတ်ပြီး၏။

ဘဂဝါ၊ ဘုရားရှင်၊ လောကေ၊ လောက၌၊ မုနိယော၊ မုဟန်းတို့သည်၊ သ
 န္တိ၊ ရှိကုန်၏၊ ဣတိ၊ ဤသို့၊ ဇနာ၊ မင်းအစရှိကုန်သော သူတို့သည်၊ ဝဇန္တိ၊ ဆို
 ကုန်၏၊ တယိဒံ၊ ထိုစကားသည်၊ ကတံသု၊ အသို့နည်း၊ တေ၊ ထိုသူတို့သည်၊
 ဥာဏုပပန္နံ၊ သမာပတ်ဥာဏ်စသည်နှင့်ပြည့်စုံသောကြောင့်၊ မုနိ၊ မုနိဟူ၍၊
 ဝဇန္တိ ဇနာ၊ ဆိုကုန်သထော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ တေ၊ ထိုသူတို့သည်၊ ဇိဝိ
 တေနုပပန္နံ၊ ခေါင်းပါးသော အသက်မွေးခြင်းနှင့် ပြည့်စုံသည် ဖြစ်သော
 ကြောင့်၊ မုနိ၊ မုနိဟူ၍၊ ဝဇန္တိ ဇနာ၊ ဆိုကုန်သထော၊ ဣတိ၊ ဤသို့၊ အာဟသ္မာ
 နဇ္ဇော၊ အရှင်နန္ဒသည်၊ ပုစ္ဆိ၊ မေး၏၊ နန္ဒ၊ နန္ဒ၊ ကုသလော၊ ပညာရှိတို့
 သည်၊ ဣဝ၊ ဤသာသနာ၌၊ ဝိဗ္ဗိယာ၊ မြင်အပ်သော၊ ဝိဗ္ဗိဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို
 မုနိ၊ မုနိဟူ၍၊ နဝဇန္တိ၊ မဆိုကုန်၊ သုတိယာ၊ ကြားခြင်းဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်း

ကို၊ မုနိ၊ မုနိဟူ၍၊ နဝဒန္တိ၊ မဆိုကုန်၊ ဥာထေရ၊ သမာပတ်ဥာဏ်ဖြင့်၊ သုဒ္ဓိံ၊
 စင်ခြင်းကို၊ မုနိ၊ မုနိဟူ၍၊ နဝဒန္တိ၊ မဆိုကုန်၊ သီလဝတေနာပိ၊ သီလအကျင့်
 ဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ မုနိ၊ မုနိဟူ၍၊ နဝဒန္တိ၊ မဆိုကုန်၊ ယေတေ၊ အ
 ကြင်သူတို့ကို၊ မုနိယော၊ မုနိဟူ၍၊ ဝဒန္တိ၊ ဆိုကုန်၏၊ တေ၊ ထိုမုနိဟုဆို
 အပ်ကုန်သောသူတို့သည်၊ ပသေဒိကတ္တာ၊ ရာဂအစရှိသည်တို့ကိုမျှက်ဆီး
 သည်ကိုပြုကုန်၍၊ အနိဿာ၊ ရာဂစသော နှိပ်စက်ခြင်းမရှိကုန်၊ နိရာသာ၊ အာ
 သာကင်းကုန်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါဘုရားသည်၊ ဗြူမိ၊ ဟောတော်မူ၏။
 ဘဂဝါ၊ ဘုရားရှင်၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊ ဣမေသမဏာ၊ ဤရဟန်း
 တို့သည်လည်းကောင်း၊ ဣမေဗြာဟ္မဏာ၊ ဤပုဂ္ဂိုလ်တို့သည်လည်းကောင်း။
 ဒိဋ္ဌေန၊ မြင်ခြင်းဖြင့် လည်းကောင်း၊ သုထေနာပိ၊ ကြားခြင်းဖြင့် လည်း
 ကောင်း၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ သီလဗ္ဗတေနာပိ၊ သီလအကျင့်
 ဖြင့်လည်း၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ အနေကရူပေန၊ အရပ်အရပ်
 ကျက်ကျက်သောမင်္ဂလာစသောအပြားဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆို
 ကုန်၏၊ မာရိသ၊ အရှင်ဘုရား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကိပ္ပိသုတေ၊ အ
 သို့ကြားဘူးပါသနည်း၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုမိမိတို့အ
 ယူ၌၊ ယတ္ထာစရန္တာ၊ အကြင်အကြင်စောင့်ရှောက်နေကုန်သည်ဖြစ်ကုန်၍၊
 ဇာတိစ၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း၊ ဇရုဉ္ဇ၊ အိုခြင်းကိုလည်းကောင်း
 အတံ၊ ရံ၊ ကူးမြောက် ကုန်သော၊ ဘဂဝါ၊ မြတ်စွာဘုရား၊ တံ၊ ထိုအ
 ကြောင်းကို၊ ပုစ္ဆာမိ၊ မေးလျှောက်ပါ၏၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အကျွန်ုပ်
 အား၊ ဗြူဟိ၊ မြေကြားတော်မူသော၊ နန္ဒ၊ နန္ဒ၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊
 ဣမေသမဏဗြာဟ္မဏာ၊ ဤရဟန်းပုဂ္ဂိုလ်တို့သည်၊ ဒိဋ္ဌေနာပိ၊ မြင်ခြင်းဖြင့်
 လည်းကောင်း၊ သုထေနာပိ၊ ကြားခြင်းဖြင့်လည်းကောင်း၊ သုဒ္ဓိံ၊ စင်ခြင်း
 ကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ သီလဗ္ဗတေနာပိ၊ သီလအကျင့်ဖြင့်လည်း၊ သုဒ္ဓိံ၊ စင်
 ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ အနေကရူပေန၊ အရပ်အရပ်ကျက်ကျက်သောမင်္ဂ
 လာစသောအပြားဖြင့်၊ သုဒ္ဓိံ၊ စင်ခြင်းကို၊ ဝဒန္တိ၊ ဆိုကုန်၏၊ တေ၊ ထိုရဟန်း
 ပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုအယူ၌၊ ယတ္ထာ၊ အကြင်အကြင်အရာဖြင့်၊ သုဒ္ဓိံ၊
 စင်ခြင်းကို၊ ကိဉ္ဇာပိ၊ ဝဒန္တိ၊ အကယ်၍ကားဆိုကုန်၏၊ တယံပိ၊ ထိုဆိုကုန်
 သော်လည်း၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဇာတိစရံ၊ ပဋိသန္ဓေနေခြင်း
 အိုခြင်းကို၊ နာတရိံသု၊ မကူးမြောက်နိုင်ကုန်၊ ဣတိ၊ ဤသို့၊ ဗြူမိ၊ မြေကြား
 တော်မူ၏၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊ ဣမေသမဏဗြာဟ္မဏာ၊ ဤရဟန်း
 ပုဂ္ဂိုလ်တို့သည်၊ ဒိဋ္ဌသုထေနာပိ၊ မြင်ခြင်းကြားခြင်းဖြင့်လည်း၊ သုဒ္ဓိံ၊ စင်

ခြင်းကို၊ ဝဒန္တိ၊ သိုကုန်၏၊ ဝိလဗ္ဗတေနာပိ၊ ဝိလအကျင့်ဖြင့်လည်း၊ သုဒ္ဓိ၊
 စင်ခြင်းကို၊ ဝဒန္တိ၊ သိုကုန်၏၊ အနေကရူပေန၊ အုပ်အုပ်ကျက်ကျက်သော
 မင်္ဂလာစသောအပြားဖြင့်၊ သုဒ္ဓိ၊ စင်ခြင်းကို၊ ဝဒန္တိ၊ သိုကုန်၏၊ မုနိ၊ ထုရား
 ရှင်၊ တံ၊ အရှင်ထုရားသည်၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့ကို၊ အနောစတိဇ္ဈော
 ဩစတိကို မကူးမြောက်ကုန်ဟူ၍၊ ဝေဗြူထိ၊ အကယ်၍ဖြေတော်မူ၏၊
 မာရိသ၊ အရှင်ထုရား၊ အထ၊ ထိုထိုမကူးမြောက်ကုန်သည်ရှိသော်၊ ဧဝမ
 နုဿသောကော၊ နတ်ပြည်လူပြည်၌၊ စရဟိ၊ အဘယ်သို့၊ ကော၊ အဘယ်
 သူသည်၊ ဇာတိဥ၊ ပရိသန္ဓေနေခြင်းကို လည်းကောင်း၊ ဇရဉ္စ၊ ဒိုခြင်းကို
 လည်းကောင်း၊ အတာရိ၊ ကူးလေတုံအံ့နည်း၊ ဘဂဝါ၊ မြတ်စွာထုရား၊ တံ၊
 ထိုအကြောင်းကို၊ ပုစ္ဆာမိ၊ မေး၏၊ တံ၊ ထိုအကြောင်းကို၊ မေ၊ အကျွန်ုပ်
 အား၊ ဗြူဟိ၊ ဖြေကြားတော်မူထော၊ ဣတိ၊ ဤသို့၊ အာယသ္မာနန္ဓော၊ အရှင်နန္ဒ
 သည်း၊ ပုစ္ဆိ၊ မေး၏၊ နန္ဒ၊ နန္ဒ၊ အဟံ၊ ဝါထုရားသည်၊ သဗ္ဗေ၊ အလုံးစုံကုန်
 သော၊ သမဏဗြာဟ္မဏာသေ၊ ရဟန်းပုဂ္ဂိုလ်တို့ကို၊ ဇာတိဇရယ၊ ဇာတိ
 ဇရာသည်၊ နိဂတာ၊ ဝိတ်အပ်ကုန်၏၊ ဣတိ၊ ဤသို့၊ နဗြူမိ၊ မဟော၊ ဣဓ၊ ဤ
 လောက၌၊ ယေ၊ အကြင်ရဟန်းပုဂ္ဂိုလ်သည်၊ ဒိဋ္ဌဝါ၊ မြင်ခြင်းကိုလည်း
 ကောင်း၊ သုတံဝါ၊ ကြားခြင်းကိုလည်းကောင်း၊ မုတံဝါ၊ တွေ့ခြင်းကိုလည်း
 ကောင်း၊ ဝိလဗ္ဗတံဝါပိ၊ အထွေအကျင့်ကိုလည်းကောင်း၊ သဗ္ဗေ၊ အလုံးစုံကို
 ပဟာယ၊ ပယ်၍၊ အနေကရူပံ၊ အုပ်အုပ်ကျက်ကျက်သောမင်္ဂလာစသော
 များသောအပြားရှိသော၊ သဗ္ဗံ၊ အလုံးစုံကို၊ ပဟာယ၊ ပယ်၍၊ တဏှံ၊ တဏှာ
 ကို၊ ပရိညာယ၊ သုံးပါးသော ပရိညာဉ်ဖြင့်ပိုင်းခြား၍သိကုန်ပြီး၍၊ အနာသ
 ဝါသေ၊ အာသဝေါကင်းကုန်၏၊ တေနာရ၊ ထိုသူတို့သည်၊ ဝေ၊ စင်စစ်၊ ဩ
 စတိဇ္ဈော၊ ဩစကိုကူးမြောက်ကုန်၏၊ ဣတိ၊ ဤသို့၊ ဗြူမိ၊ မဟောတော်မူ၏၊
 နန္ဒမာဏဝကပုစ္ဆာ၊ နန္ဒမာဏဝကပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်
 ပြီ၊ နန္ဒမာဏဝကသုတ်ပြီး၏။

ဘဂဝါ၊ ထုရားရှင်၊ ဂေါတမသာသနား၊ ဂေါတမသာသနာမှာ၊ ဝုဗ္ဗေ၊ ရှေး၌
 ဟုရံ၊ ရှေးထက်ရှေး၌၊ ယေ၊ အကြင်ဗာဝရိအစရှိကုန်သောဆရာတို့သည်၊
 တံ၊ သင်သည်၊ ဣစ္ဆယိ၊ အလိုရှိသလော၊ ဣတိ၊ တဝိသတိ၊ ဤသို့ဖြစ်လတ္တံ့၊
 ဣတိ၊ ဤသို့၊ မေ၊ ဝါအား၊ သကံ၊ လဒ္ဓိ၊ မိမိတို့၏အယူကို၊ ဝိယာကံသု၊ ထင်ရှား
 ပြုကုန်၏၊ တေသံ၊ ထိုသူတို့၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ ဣတိ၊ ဟိတိဟံ၊ ဤ
 သို့၊ အလိုရှိအပ်ထောင့်ထအပ်၏၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ တတ္ထဝစနံ၊ ကာ
 မဝိထက်စသောဝိထက်ကိုပွားစေ၏၊ မုနိ၊ ထုရားရှင်၊ အဟံ၊ ဝါသည်၊ တ

တ္ထ၊ ထိုသူတို့၏အယုဒ္ဓါနအဘိရမိ၊ မနှစ်သက်၊ ယံ ဓမ္မံ၊ အကြင်တရားကို၊ ဝိဒိ
 တွာ၊ သိ၍၊ သတော၊ ထင်သောသတိရှိလျက်၊ စရံစရန္တော၊ ကျင့်သောသူ
 သည်၊ လောကော၊ လောက၌၊ ဝိသတ္ထိကံ၊ ကပ်ငြိတတ်သော တဏှာကို၊ တ
 ရေ၊ ကူးနှိုင်း၍၊ တဏှာနိဗ္ဗာတနံ၊ တဏှာကို ဖျက်ဆီးတတ်သော၊ တံ ဓမ္မံ၊ ထို
 တရားကို၊ မေ၊ ငါ့အား၊ တွဉ္စ၊ အရှင်ဘုရားသည်ကည်း၊ အက္ခာဟိ၊ ဖြေကြား
 ဘော်မူလော၊ ဣတိ၊ ဤသို့၊ အာဟသ္မာဟေမကော၊ အရှင်ဟေမကသည်၊
 ပုစ္ဆိ၊ မေး၏၊ ဟေမက၊ ဟေမက၊ ဣစ၊ ဤလောက၌၊ ဝိယရူပေသု၊ ချစ်အပ်
 သောသဘောရှိကုန်သော၊ ဗိဇ္ဇသုတရတဝိညာတေသု၊ ရူပသဒ္ဓုဂန္ဓရသပေါ
 ဋ္ဌဗ္ဗဓမ္မတို့၌၊ ဆန္ဒရာဂဝိနောဒနံ၊ ဆန္ဒရာဂကို ပျော်တတ်သော၊ နဗ္ဗာနပဒံ၊ နိ
 ဗ္ဗာန်သည်၊ အဇ္ဈတံ၊ ရှေ့ခြင်းမရှိ၊ ယေ၊ အကြင်ဗာဝရိအစရှိကုန်သော ဆရာ
 တို့သည်၊ သတာ၊ ကာယစသောသတိပဋ္ဌာန်နှင့်ပြည့်စုံသည်ဖြစ်၍၊ ထေ၊ ဤနိ
 ဗ္ဗာန်ကို၊ အညာယ၊ သိကုန်၍၊ ဗိဇ္ဇဓမ္မာ၊ မြင်အပ်သောတရားရှိကုန်၏၊ အဘိနိ
 ဗ္ဗုတာ၊ ရာဂစသော ကိလေသာငြိမ်းသဖြင့် အလွန်ငြိမ်းကုန်၏၊ ယေ၊ အ
 ကြင်ဗာဝရိအစရှိကုန်သော ဆရာတို့သည်၊ သတာ၊ ထင်သောသတိရှိကုန်
 သည်ဖြစ်၍၊ ဥပသန္တာစ၊ ငြိမ်းကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တေ၊
 ထိုဗာဝရိအစရှိကုန်သော ဆရာတို့သည်၊ လောကော၊ လောက၌၊ ဝိသတ္ထိကံ၊
 ကပ်ငြိတတ်သောတဏှာကို၊ တံဏှာ၊ ကူးမြော်ကုန်ပြီ၊ ဟေမကမာဏဝ
 ကပုစ္ဆာ၊ ဟေမကမာဏဝကပုစ္ဆာသည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

ဟေမကသုတ်ပြီး၏။ ။

ဟတ္ထိံ၊ အကြင်ပုဂ္ဂိုလ်၌၊ ကာမာ၊ ကာမတို့သည်၊ နဝသန္တိ၊ မနေကုန်၊ ယ
 သာ၊ အကြင်ရဟန်းအား၊ တဏှာ၊ တဏှာသည်၊ နတ္ထိ၊ မရှိ၊ ယော၊ အကြင်ရ
 ဟန်းသည်၊ ကထံကထာစ၊ ဝိပိကိစ္ဆာကိုလည်း၊ တိဇ္ဇော၊ ကူးမြောက်ပြီ၊ တ
 သာ၊ ထိုရဟန်းအား၊ ကိမိသော၊ အဘယ်သို့သဘောရှိသော၊ ဝိမောက္ခော၊ ဝိ
 မောက္ခကို၊ ဣစ္ဆိ၊ တဗ္ဗော၊ အလိုရှိအပ်မည်နည်း၊ ဣတိ၊ ဤသို့၊ အာဟသ္မာဟေ
 ဓေယျာ၊ အရှင်တောဒေယျသည်၊ ပုစ္ဆိ၊ မေး၏၊ ဟတ္ထိံ၊ အကြင်ပုဂ္ဂိုလ်၌၊ ကာ
 မာ၊ ကာမတို့သည်၊ နဝသန္တိ၊ မနေကုန်၊ ယသာ၊ အကြင်ရဟန်းအား၊ တဏှာ၊
 တဏှာသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ယော၊ အကြင်ရဟန်းသည်၊ ကထံကထာစ၊ ဝိပိ
 ကိစ္ဆာကိုလည်း၊ တိဇ္ဇော၊ ကူးမြောက်ပြီ၊ တသာ၊ ထိုရဟန်းအား၊ အစ
 ရော၊ တပါးသော၊ ဝိမောက္ခော၊ ဝိမောက္ခသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ဘဂ
 ဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏၊ သာက္က၊ သာကီဝင်မင်း
 မျိုးဖြစ်တော်မူသော ဘုရားရှင်၊ သော၊ ထိုရဟန်းသည်၊ နိရာသဘော၊ တတ်

ရာကင်းသလော၊ ဥဒါထိုသို့မဟုတ်၊ အာသမာနော၊ တပ်ခြင်းအာသာရှိသ
 လော၊ သော၊ ထိုရဟန်းသည်၊ ပညာဏဝါ၊ ပညာရှိသလော၊ ဥဒါထိုသို့မ
 ဟုတ်၊ ပညာကပ္ပိ၊ သမာပတ္တိဉာဏ်စသော ဉာဏ်ဖြင့်တဏှာကပ္ပဒိဋ္ဌိကပ္ပကို
 ကြံသလော၊ သမန္တစက္ခု၊ ထက်ဝန်းကျင်သောအရပ်ကို မြင်သိနိုင်သော
 မျက်စိရှိတော်မူသောအရှင်တုရား၊ တံရုနိ၊ ထိုရဟန်းကို၊ အဟံ၊ ငါသည်၊
 ယထာ၊ အကြင်အခြင်းဖြင့်၊ ဝိဇေဉာ၊ သိ၏၊ တထာ၊ ထိုအခြင်းဖြင့်၊ တံ၊ ထိုရုနိ
 ကို၊ မေ၊ ငါအား၊ ဝိယာဓိက္ခ၊ ဖြေကြားထော၊ တောဒေယျ၊ တောဒေယျ၊ သော၊
 ထိုရုနိသည်၊ နိရာသတော၊ တပ်ရာကင်း၏၊ ဥဒါထိုသို့မဟုတ်၊ အာသမာ
 နော၊ တပ်ခြင်းအာသာကင်း၏၊ သော၊ ထိုရဟန်းသည်၊ ပညာဏဝါ၊ ပညာရှိ
 ၏၊ ဥဒါထိုသို့မဟုတ်၊ နပညာကပ္ပိ၊ တဏှာကပ္ပဒိဋ္ဌိကပ္ပကိုမကြံ၊ ဝေ၊ ဤသို့
 သည်း၊ အင်္ဂါပုဂ္ဂိုလ်၊ ရာဂစသောကိပုဂ္ဂိုလ် ဆန့်ကျင်ဘက်ဖြစ်သော၊ ကာမဘ
 ဝေ၊ ကာမဘဝန္တံ၊ အသတ္တံ၊ ကပ်ငြိခြင်းမရှိသော၊ ရုနိ၊ ရဟန်းကို၊ ဝိဇေဉာ၊ သိ
 ထော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာတုရားသည်၊ ဝိယာဇ္ဇေတိ၊ ဖြေကြား
 တော်မူ၏၊ တောဒေယျမာဏဝကပ္ပန္တာ၊ တောဒေယျမာဏဝကပ္ပန္တာ
 သည်၊ နန္ဒိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ တောဒေယျသုတ်ပြီး၏။

ဩဇာစာထေ၊ ဖြစ်သောအယဉ်ရှိထသော၊ မဟတ္တယေ၊ ကြီးသောများ
 သောတေးရှိထသေ၊ မဇ္ဈေသရထိ၊ ရှေ့နောက်အစွန်းမထင်သည်ဖြစ်၍ အ
 လယ်ဖြစ်သော သံသရာတည်းဟူသော သရဒ္ဓရာဒ္ဓိ၊ တိဋ္ဌတံတိဋ္ဌမာနာနံ၊
 တည်ကုန်သော၊ ဇရာမဇ္ဈ၊ ပရေတာနံ၊ အိုခြင်းသေခြင်းသည် နှိပ်စက်အပ်
 ကုန်သော၊ သတ္တာနံ၊ သတ္တဝါတို့၏၊ ဒိပံ၊ မြို့ရပ်ကျွန်းကို၊ ပဗြူမိ၊ ဟောတော်
 မူထော၊ မာရိသ၊ အရှင်တုရား၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ဣဒံ၊ ဤ
 ဆင်းရဲသည်၊ အပရံ၊ ထမန်း၊ နသိယာ၊ မဖြစ်ရာ၊ ဇေဝံ၊ ဤသို့ဆင်းရဲမဖြစ်
 ခြင်းဖြင့်ဖြစ်သော သဘောရှိသော၊ ဒိပံ၊ မြို့ရပ်ကျွန်းကို၊ တံ၊ အရှင်တုရား
 သည်၊ မေ၊ အကျွန်ုပ်အား၊ အက္ခာဟိ၊ ဖြေကြားတော်မူလော၊ ဣတိ၊ ဤသို့၊
 အာယသ္မာကပ္ပေါ၊ အရှင်ကပ္ပသည်၊ ပုစ္ဆိ၊ မေး၏၊ ကပ္ပ၊ ကပ္ပ၊ ဩဇာစာ
 ထေ၊ ဖြစ်သောအယဉ်ရှိထသော၊ မဟတ္တယေ၊ ကြီးသောများသောတေးရှိထ
 သော၊ မဇ္ဈေသရထိ၊ ရှေ့နောက်အစွန်းမထင်သည်ဖြစ်၍ အလယ်ဖြစ်သော
 သံသရာတည်းဟူသော သရဒ္ဓရာဒ္ဓိ၊ တိဋ္ဌတံတိဋ္ဌမာနာနံ၊ တည်ကုန်သော၊ ဇ
 ရာမဇ္ဈ၊ ပရေတာနံ၊ အိုခြင်းသေခြင်းသည် နှိပ်စက်အပ်ကုန်သော၊ သတ္တာနံ၊
 သတ္တဝါတို့၏၊ ဒိပံ၊ မြို့ရပ်ကျွန်းကို၊ တေ၊ သင်အား၊ ပဗြူမိ၊ ဟောတော်မူအံ့၊
 ကပ္ပ၊ ကပ္ပ၊ ဇေဝံ၊ ဤသို့ မြို့ရပ်ကျွန်းသည်၊ အင်္ဂါပုဂ္ဂိုလ်၊ ရာဂစသောကိပုဂ္ဂိုလ်ဆန့်

ကျင်ဘက်တည်း၊ အနာဒါနံ၊ မြိစ္ဆာစွဲလမ်းခြင်းယူခြင်း၏ ဆန့်ကျင်ဘက်
 တည်း၊ အနာပရံ၊ အဖက်တပါးမရှိသောမြတ်သောကျွန်းတည်း၊ ဇရမဇ္ဈပံရိ
 က္ခယံ၊ အိုခြင်းသေခြင်း၏ကုန်ရာဖြစ်သောနံ၊ ထိုကျွန်းကို၊ နိဗ္ဗာန်ဇူတိ၊ နိဗ္ဗာန်
 ဟူ၍၊ အဘိ၊ ငါသည်၊ ဖြူမိ၊ ဟောတော်မူ၏၊ ဇတံ၊ ဤနိဗ္ဗာန်တည်းဟူသောဖြို
 ခိုရာကျွန်းကို၊ အညာ၊ သိကုန်၍၊ ယေ၊ အကြင်ဗာဇရီအစရှိသောဆရာတို့
 သည်၊ သတံ၊ ကာယစသော သတိပဋ္ဌာန်နှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ အဘိနိ
 ဗ္ဗုတာ၊ ကိလေသာနိဗ္ဗာန်ဖြင့်အလွန်ငြိမ်းကုန်၏၊ တေ၊ ထိုဗာဇရီအစရှိသော
 ဆရာတို့သည်၊ နမာရဝသာနုဂါ၊ မာဂ်၏ အလိုသို့မလိုက်ကုန်၊ မာရုဿ၊
 မာဂ်၏နဥပဋ္ဌရူ၊ အလုပ်အကျွေး၏ အဖြစ်သို့မရောက်ကုန်၊ ဣတိ၊ ဤသို့၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏။ ။ ကပ္ပမာဏဝ
 ကပုစ္ဆာ၊ ကပ္ပမာဏဝကပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။
 ကပ္ပသုတ်ပြီး၏။ ။

ဝီရ၊ ကြီးသောလုံ့လရှိသောဘုရားရှင်၊ အဟံ၊ အကျွန်ုပ်သည်။ အကာမ
 ကာမိံ၊ ကာမတို့ကိုအလိုမရှိသောဘုရားကို၊ သုတူာန၊ ဣတိဝိသောဘဂဝါစ
 သောနည်းဖြင့်ကြား၍၊ ဩစာတိဝံ၊ ဩစာကိုလွန်ပြီးထသော၊ အကာမံ၊ အ
 လိုကင်းသောဘုရားကို၊ ပုဋ္ဌ၊ မေးခြင်း၌၊ အာဂမံ၊ ရောက်၏။ သဟဇနေ
 ဣ၊ တကွဖြစ်သော သဗ္ဗညုတညာဏ်စက္ခုရှိသော ဘုရား၊ သန္တိပဒံ၊ ငြိမ်း
 သောနိဗ္ဗာန်ကို၊ ဖြူမိ၊ ဟောတော်မူလော့၊ ယထာတန္တိ၊ မှန်သောအတိုင်း၊
 တံ၊ ထိုနိဗ္ဗာန်ကို၊ မေ၊ အကျွန်ုပ်အား၊ ဖြူမိ၊ ဟောတော်မူပါလော့၊ ဟိ၊ သင့်
 စွာထေဇိ၊ တန်ခိုးရှိသော၊ အာဗိစ္စော၊ နေမင်းသည်၊ တေဇသာ၊ တန်ခိုးဖြင့်၊ ပ
 ထဝိံ၊ မြေကို၊ အဘိတုယျ၊ နှိပ်နင်း၍၊ ဣရိယျတိဣဝ၊ ဖြစ်သကဲ့သို့၊ ဧဝံ၊ ဤအ
 တူ၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကာမေ၊ ကာမတို့ကို၊ အထိတုယျ၊ နှိပ်
 နင်း၍၊ ဣရိယျတိ၊ ဖြစ်တော်မူ၏။ ဘူရိပည၊ ပြန်ကုယ်သော ပညာရှိသော
 အရှင်ဘုရား၊ တံ၊ အရှင်ဘုရားသည်၊ ပရိတ္တပညဿ၊ နည်းသောပညာရှိ
 သော၊ မေ၊ အကျွန်ုပ်အား၊ အာဗိက္ခ၊ ဖြေကြားတော်မူပါလော့၊ ဣဝေ၊ အရှင်
 ဘုရားသာသနာ၌၊ ဇာတိဇရာယ၊ ပဋိသန္ဓေနေခြင်းအိုခြင်းကို၊ ဝိပ္ပဟိနံ၊ ပယ်
 ရာဖြစ်သော၊ ဟံခမ္ပံ၊ အကြင်ထရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိဇညံ၊ သိ
 ရာ၏၊ တံခမ္ပံ၊ ထိုထရားကို၊ အာဗိက္ခ၊ ဖြေကြားတော်မူပါလော့၊ ဣတိ၊ ဤသို့၊
 အာယသ္မာဇေတုကဏ္ဍိ၊ အရှင်ဇေတုကဏ္ဍိသည်၊ ပုစ္ဆိ၊ မေး၏။ ဇေတုကဏ္ဍိ၊ ဇ
 တုကဏ္ဍိ၊ နေကွမ်၊ ထွက်မြောက်ကြောင်းဖြစ်သောနိဗ္ဗာန်ကို၊ ခေမတော၊
 တေးကင်းသော အားဖြင့်၊ ဒဠု၊ မြင်ခြင်း၌၊ ကာမေသု၊ ကာမတို့၌၊ ဂေဝံ၊

၉

တပ်မက်မောခြင်းကို၊ ဝိနယ၊ ဖျောက်ထော၊ ဥဂ္ဂဟိတံ၊ တဏှာဒိဋ္ဌိအားဖြင့်
 ယုအပ်စွဲလမ်းအပ်ပြီးသော၊ နိရတ္တံ၊ မသာယာအပ်လွန်အပ်သောအတ္တ
 အတ္တိကာပထဝီသုဗ္ဗသည့်ကိုမူလည်း၊ ဝိနယ၊ ဖျောက်ထော၊ ကိဉ္ဇနံ၊ ရာဂစ
 သောကိဉ္ဇနသည့်၊ တေ၊ သင်အား၊ မာပိဇိတ္တ၊ မဖြစ်စေသင့်၊ ပုဗ္ဗေ၊ အ
 တိတ်သင်္ခါရတို့ကို၊ အာရုတ္တ၊ အကြောင်းပြု၍၊ ယံ၊ အကြင်ကိလေသာအ
 ပေါင်းသည်၊ ဥပ္ပဇနကံ၊ ဖြစ်ခြင်းငှါထိုက်၏၊ တံ၊ ထိုကိလေသာအပေါင်းကို၊
 မာပိသာသေဟိ၊ အကျွမ်းမဝင်စေသင့်၊ ပစ္စွာ၊ အနာဂတ်၌၊ ကိဉ္ဇနံ၊ ရာဂစ
 သောကိဉ္ဇနသည့်၊ တေ၊ သင်အား၊ မာအဟု၊ မဖြစ်စေသင့်၊ မဇ္ဈေ၊ ပစ္စုပ္ပန်၌၊
 စေ၊ အကယ်၍၊ နောဂဟောသာဝိ၊ မယူအံ့၊ သဗ္ဗသော၊ ခပ်သိမ်းသောအား
 ဖြင့်၊ နာမရူပတ္ထိ၊ နံရုပ်၌၊ ဥပသန္တေ၊ ငြိမ်းသည်ဖြစ်၍၊ စရိသသထိ၊ သွားရ
 လတ္တံ၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊ ယေဟိ၊ အကြင်အာသဝေါတို့သည်၊ မစ္စ၊ ဝသံ၊
 သေမင်းနိုင်ငံသို့၊ ဝဇေ၊ သွားရ၏၊ တေအာသဝါ၊ ထိုအာသဝေါတရားတို့
 သည်၊ ဝိတဂေဓသ၊ ကင်းသောမက်မောခြင်းရှိသော၊ အာသ၊ ထိုပုဂ္ဂိုလ်
 အား၊ နဝိဇ္ဇန္တိ၊ မရှိကုန်၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိသန္ဓေ
 တိ၊ ဖြေတော်မူ၏၊ ဇတုကဏ္ဍိမာဏဝကပုစ္ဆာ၊ ဇတုကဏ္ဍိမာဏဝက
 ပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ဇတုကဏ္ဍိသုတ်ပြီး၏၊

ဩစံဇဟံ၊ အာလယကိစ္စနံ၊ ပြီးထသော၊ တဏှာ၊ နှိပ်၊ မြောက်ပါးသော
 တဏှာအပေါင်းကိုဖြတ်ပြီးထသော၊ အနေဇံ၊ ထောကဓမ္မတို့၌တဏှာကင်း
 ပြီးထသော၊ နန္ဒိဇဟံ၊ အနာဂတ်ရုပ်စသည်တို့၌ တောင့်တခြင်းကိုစွန့်ပြီးထ
 သော၊ ဩစာဘိန္တံ၊ ဩစာထေးပါးကိုကူးမြောက်ပြီးထသော၊ ဝိရတ္တံ၊ ကိ
 လေသာတို့မှသွတ်ပြီးထသော၊ ကပ္ပဇဟံ၊ နှစ်ပါးသော ကပ္ပကိုပယ်စွန့်ပြီး
 ထသော၊ သုမေခံ၊ တင့်တယ်သော ပညာရှိသောအရှင်ဘုရားကို၊ အဘိယာ
 စေ၊ လွန်စွာတောင်းပန်ပါ၏၊ နာဂဿ၊ ရဟန္တာဖြစ်သော၊ တဝ၊ အရှင်ဘုရား
 ၏၊ ဝစနံ၊ စကားကို၊ သုတွာ၊ ကြား၍၊ ဣတော၊ ဤပါသာဏကစေတီမှ၊ ဗဟု
 ဇနာ၊ များစွာသောလူတို့သည်၊ အပ္ပထာဝိသန္တိ၊ ဖဲရကုန်ထတ္တံ၊ ဇနပဒေဟိ၊
 အင်အစရှိကုန်သောဇနပုဒ်တို့မှ၊ နာနာဇနာ၊ အထူးထူးသော လူတို့သည်၊
 တဝ၊ အရှင်ဘုရား၏၊ စိရံ၊ ကြာမြင့်စွာ၊ ဝါကု၊ စကားထော်ကို၊ အဘိကင်္ခါ
 မာနာ၊ အလွန်တောင့်တကုန်သည်ဖြစ်၍၊ ဣဝ၊ ဤပါသာဏကစေတီအရပ်
 သို့၊ သင်္ခါသာ၊ အညီအညွတ်ရောက်လာကုန်၏၊ သာဓု၊ တောင်းပန်ပါ၏၊ ထေ
 သံဇနာနံ၊ ထိုလူအပေါင်းတို့အား၊ တံ၊ အရှင်ဘုရားသည်၊ ဝိယာကဏေဟိ၊
 ထင်းရှူးပြုကော်မူသော၊ ဟိ၊ သင့်စွာ၊ တထာ၊ အထူးထူးသော ဇနပုဒ်မှထာ

ကုန်သော သတ္တဝါတို့အား ထင်ရှားပြုနိုင်သော အခြင်းအရာဖြင့်၊ သေ
 ဓမ္မော၊ ဤတရားကို၊ တေတယာ၊ အရှင်တုရားသည်၊ ဝိဒိတော၊ သိအင်၏၊
 ဣတိ၊ ဤသို့၊ အာယသ္မာ၊ စာခြာဝေ၊ အရှင်ဘဒြာဝေသည်၊ အဝေါစ၊ နား
 တော်လျှော်၏၊ ဘဒြာဝေ၊ စာခြာဝေ၊ ဥဒ္ဓံဝါ၊ အနာဂတ်၌လည်းကောင်း၊ တိရိ
 ယံဝါပိမဇ္ဈေ၊ ပစ္စုပ္ပန်၌လည်းကောင်း၊ သဗ္ဗံ၊ အလုံးစုံသော၊ အာဒါနတဏှံ၊
 ရုပ်အစရှိသည်တို့ကိုစွဲဆမ်းယူတတ်သောတဏှာဥပါဒါန်ကို၊ ဝိနယေထ၊
 ဖျောက်ကုန်ရာ၏၊ ဟိ၊ သင့်စွာထောကတ္ထိံ၊ ခန္ဓာစသောထောကန္တံ၊ ယံယံ၊ အ
 ကြင်အကြင်သို့သောကံဟူသောအဘိသင်္ခါရကို၊ ဥပါဒိယန္တိ၊ ဥပါဒါန်ဖြင့်
 စွဲဆမ်းကုန်၏၊ တေနေဝ၊ ထိုဥပါဒါန်ဟူသောအကြောင်းဖြင့်ဖြစ်သောကံဟူ
 သောအဘိသင်္ခါရ၏ အစွမ်းအားဖြင့်သာလျှင်၊ မာရော၊ ပဋိသန္ဓေခန္ဓမာရ်
 သည်၊ ဇန္တု၊ သတ္တဝါသို့၊ အန္ဓေတိ၊ အစဉ်တစိုက်လိုက်၏၊ တသ္မာ၊ ထို
 ကြောင့်၊ တေံအာဒိနံ၊ ဤအပြစ်ကို၊ မဇာနံပဇာနန္တော၊ သိသည်ဖြစ်၍၊ အာ
 ဒါနသတ္တေ၊ စွဲဆမ်းအပ်ကုန်သော ရုပ်စသည်တို့၌ငြိသော၊ သဗ္ဗဇောကော၊
 ခပ်သိမ်းသောထောတန္တံ၊ မဂ္ဂုဒေယျုပိသတ္တံ၊ မဂ္ဂုမာရ်၏အရာဖြစ်သောတေ
 တုမကဝင်္ဂိ၌ငြိသော၊ ဣဝံပဇံ၊ ဤသတ္တဝါအပေါင်းကို၊ အယံပဇာ၊ ဤသတ္တ
 ဝါအပေါင်းသည်၊ မဂ္ဂုဒေယျုလတ္တံ၊ မဂ္ဂုမာရ်၏အရာဖြစ်သောတေတုမက
 ဝင်္ဂိ၌ငြိ၏၊ ဣတိ၊ ဤသို့၊ ဟေက္ခမာနော၊ ရှုလျက်၊ သတော၊ သတိရှိသော၊ တိ
 ကျ၊ ရဟန်းသည်၊ ကိဉ္စနံ၊ တစုံတခုသောဥပါဒါန်ကို၊ နုဥပါဒိယေထ၊ မစွဲ
 လမ်းကုန်ရာ၊ ဣတိ၊ ဤသို့၊ ဘဂ္ဂဝါ၊ မြတ်စွာတုရားသည်၊ အဝေါစ၊ မိန့်တော်
 မူ၏။ ဘဒြာဝေမာဏဝကဝုစ္ဆာ၊ ဘဒြာဝေမာဏဝကဝုစ္ဆာသည်၊ ဝိဒ္ဓိ
 ကာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ဘဒြာဝေသုတ်ပြီး၏။ ။



ဈာယိ၊ ဈာန်ဝင်စားလေ့ရှိသော၊ ဝိရေဗံ၊ မြို့ကင်းခြီးထသော၊ အာသိနံ၊
 သတ္တဝါတို့၏အစီးအပွားကိုတောင့်တထသော၊ ကတကိန္တံ၊ ပြုအပ်ပြီးသော
 ကိစ္စရှိထသော၊ အနာသင်္ခံ၊ အာသဝေါကင်းထသော၊ သဗ္ဗဓမ္မာနံ၊ အလုံးစုံ
 သော တရားတို့၏၊ ပါရေုံ၊ ကင်းတစာကံသို့ ကူးထသော၊ တံ၊ အရှင်တု
 ရားသို့၊ ပဉ္စေန၊ မေးခြင်းဖြင့်၊ အတ္ထိအတ္ထိကော၊ အလိုရှိသည်ဖြစ်၍၊ အဟံ၊
 အက္ခန္တံသည်၊ အာဝဓံ၊ ဆည်းကပ်ထားပါ၏။ အညံ၊ ဈာန်မှထပါးသော၊
 အဝိဇ္ဇာယ၊ အဝိဇ္ဇာကို၊ ပဘောဒနံ၊ ပျက်ဆီးတတ်သော၊ ဝိမောက္ခံ၊ ဝိမောက္ခ
 ကို၊ ပဖြူဟိ၊ ဟောတော်မူလော့၊ ဣတိ၊ ဤသို့၊ အာယသ္မာဥဒယော၊ အရှင်
 ဥဒယသည်၊ ပုစ္ဆိံ၊ မေး၏၊ ဥဒယ၊ ဥဒယ၊ ကာမစ္ဆန္နာနံ၊ ကာမစ္ဆန္နတို့ကို၊
 ပဟာနံ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဒေါမနုဿာနံ၊ ဒေါမနုဿတို့ကို၊ ပဟာ

နံ၊ ပယ်ခြင်းကိုလည်းကောင်း၊ ဥတယံ၊ နှစ်ပါးစုံကိုလည်း၊ အညံ့ဝိမောက္ခန္တိ
 တပါးသော ဝိမောက္ခဟူ၍၊ ပဗြုမိ၊ ဟော၏။ ထိနဿ၊ ထိနကို၊ ဗန္ဓုဒနံစ၊
 ဖျောက်ခြင်းကိုလည်းကောင်း၊ ကုက္ကုတ္တနံ၊ ကုက္ကုတ္တကို၊ နိဝါရတံစ၊ မြစ်
 ခြင်းကိုလည်းကောင်း၊ အညံ့ဝိမောက္ခန္တိ၊ တပါးသောဝိမောက္ခဟူ၍၊ ပဗြု
 မိ၊ ဟော၏။ ဥပေက္ခာသတိသံသုန္ဓံ၊ ဥပေက္ခာသတိဖြင့်စင်သောစတုတ္ထဈာန်
 ကိုလည်း၊ ဓမ္မဝိတက္ကပုဏ္ဏေ၊ ဖင်နှင့်သမ္ပယုတ်ဖြစ်သော ဓမ္မဝိတက်ရှေး
 ပြေးရှိသော၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာကို၊ ပတေဒနံ၊ ပျက်ဆီးတတ်သော၊ အရ
 ဟတ္တံ၊ အရဟတ္တဖိုလ်ကိုလည်း၊ အညံ့ဝိမောက္ခန္တိ၊ တပါးသောဝိမောက္ခဟူ
 ၍၊ ပဗြုမိ၊ ဟောတော်မူ၏။ လောကော၊ လောကသည်၊ ကိံ သုသညော
 ဇနော၊ အဘယ်သံယောဇဉ်ရှိသနည်း၊ တဿ၊ ထိုလောက၏၊ ဝိစာရတာ၊
 ထိုထိုသို့သော အာရုံ သို့သွားသာကြောင်းကား၊ ကိံ သု၊ အဘယ်နည်း၊
 ကိံ သုသ၊ အဘယ်မည်သော အသဒ္ဓမ္မကို၊ ပဟာဇေန၊ ပယ်သဖြင့်၊ နိဗ္ဗာန်
 ဣတိ၊ နိဗ္ဗာန်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်သနည်း၊ လောကော၊ လောကသည်၊ နန္ဒိ
 သညောဇနော၊ တဏှာသံယောဇဉ်ရှိ၏၊ ဝိတက္ကော၊ ဝိတက်သည်၊ အဿ၊
 ထိုလောက၏၊ ဝိစရဏော၊ ထိုမှဤမှ သွားလာရန်ဆန် ကြောင်းတည်း၊
 တဏှာယ၊ တဏှာကို၊ ဝိပ္ပဟာဇေန၊ ပယ်သဖြင့်၊ နိဗ္ဗာန်ဣတိ၊ နိဗ္ဗာန်ဟူ၍၊
 ဝုစ္စတိ၊ ဆိုအပ်၏။ ကထံ၊ အဘယ်သို့၊ သတဿ၊ သတိရှိသည်ဖြစ်၍၊ စရ
 တော၊ ပညာအဆင်အခြင်ရှိသောသူအား၊ ဝိညာဏံ၊ အဘိသင်္ခါရဝိညာဉ်
 သည်၊ ဥပရုဇ္ဈတိ၊ ကပ်၍ချုပ်သနည်း၊ တဂ္ဂန္တံ၊ မြတ်စွာဘုရားသို့၊ ပုထု၊
 များကုန်သော၊ မယံ၊ အလျှန်တို့သည်၊ ပဋ္ဌ၊ မေးခြင်းငှါ၊ အာဝဗ္ဗ၊ ရောက်
 လာပါကုန်၏။ တဝ၊ အရှင်ဘုရား၏။ တံဝစော၊ ထိုစကားတော်ကို၊ သုဏော
 မ၊ နာကုန်အံ့၊ ဥဒယ၊ ဥဒယ၊ အဇ္ဈတ္တဗ္ဗ၊ အတွင်း၌လည်းဖြစ်သော၊ ဗဟိဒ္ဓါစ၊
 အပဉ္စလည်းဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဇံ၊ ဤသို့၊ အနာတိန္ဒတော၊ မနှစ်
 သက်ဘဲ၊ သတဿ၊ သတိရှိသည်ဖြစ်၍၊ စရတော၊ ကျင့်သောသူအား၊ ဝိညာ
 ဏံ၊ အဘိသင်္ခါရဝိညာဉ်သည်၊ ဥပရုဇ္ဈတိ၊ ကပ်၍ချုပ်၏။ ဣတိ၊ ဤသို့၊
 ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏။ ဥဒယမာဏဝကပုစ္ဆာ၊ ဥဒယမာဏဝကပုစ္ဆာ
 သည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ဥဒယသုတ်ပြီး၏။ ။

၉။ ယောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်၊ အတိတံ၊ တဘဝနှစ်ဘဝ
 စသောအပြားရှိသောလွန်လေပြီးသောဘဝကို၊ အာဒိသတိ၊ ညွှန်ပြတော်
 မူတတ်၏။ အနေဇော၊ တဏှာမရှိဆီနဲ့သံသယော၊ ယုံမှားခြင်းကိုပယ်ဖြတ်
 ပြီ၊ သဗ္ဗဓမ္မာနံ၊ အလုံးစုံသောတရားတို့၏၊ ပါရဂူ၊ ကမ်းတဘက်သို့ရောက်၏။

အတ္ထိပညေန၊ ပြဿနာဖြင့်အလိုရှိသောသူအပေါင်းသည်၊ အာဂမံ၊ ဆည်းကပ်အပ်ထသော၊ တံဘဂဝန္တံ၊ ထိုမြတ်စွာဘုရားကို၊ ပုစ္ဆာမိ၊ မေး၏၊ ဝိဘူတဗူပသညိဿ၊ ကောင်းစွာလွန်အပ်ပြီးသော ရူပသညာရှိသော၊ သဗ္ဗကာယပ္ပဟာယမိနော၊ တဒင်္ဂိဝိက္ခန္ဓနအားဖြင့် အလုံးစုံသော ရူပကာယကို ပယ်ပြီးထသော၊ အဇ္ဈတ္တဉ္စ၊ အတွင်း၌လည်းကောင်း၊ ဗဟိဒ္ဓါစ၊ အပဋိလည်းကောင်း၊ နတ္ထိကိဉ္စိတိ၊ နတ္ထိကိဉ္စိဟူ၍၊ ပဿတော၊ ပဌမဝိညာဉ်၏မရှိသည်၏အဖြစ်ကိုရှုသော၊ ပုဂ္ဂလဿ၊ အာကိဉ္စညာယတနုဗျာန်ကိုရသောပုဂ္ဂိုလ်၏၊ ဥာဏံ၊ ဥာဏံကို၊ ပုစ္ဆာမိ၊ မေးလျှောက်ပါ၏၊ သက္က၊ သာကီဝင်ဖြစ်တော်မူသောဘုရား၊ တထာဝိဓော၊ ထိုသို့သောသမာပတ်ကို ရသောသူသည်၊ ကထံနေယျော၊ အသို့သောအကြောင်းဖြင့် ဆောင်အပ်မည်နည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာပေါသာလော၊ အရှင်ပေါသာလသည်၊ ပုစ္ဆိ၊ မေး၏၊ ပေါသာလ၊ ပေါသာလ၊ သဗ္ဗာ၊ အလုံးစုံကုန်သော၊ ဝိညာဏဋ္ဌိတိယော၊ အဘိသင်္ခါရလေးပါးပမိုသန္ဓေအားဖြင့် ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့ကို၊ အဘိဇာနံ၊ အဘိဇာနန္တော၊ သိသော၊ တထာဝတော၊ ငါဘုရားသည်၊ တိဋ္ဌန္တံ၊ ကံဟူသောအဘိသင်္ခါရ၏အတွင်းအားဖြင့်တည်သည်သာဖြစ်သော၊ ဝိမုတ္တံ၊ အာကိဉ္စညာယတနုစသည်ဟူ၍ ညွတ်ထသော၊ တပ္ပရာယနံ၊ ထိုအာကိဉ္စညာယတနုလျှင်လည်းလျောင်းရာရှိထသော၊ နေံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ ဇာနာတိ၊ သိ၏၊ အာကိဉ္စညသံဘဝံ၊ အာကိဉ္စည၌ဖြစ်စေတတ်သောကံဟူသောအဘိသင်္ခါရကို၊ ဥတွာ၊ ပလိပောပဟုသိ၍၊ နန္ဒိ၊ တဏှာကိုလည်း၊ သံယောဇနံ၊ ဣတိ၊ သံယောဇဉ်ဟူ၍၊ ဥတွာ၊ သိ၍၊ ဧဝံ၊ ဤသို့၊ ဧတံ၊ ဤအာကိဉ္စည၌ဖြစ်စေတတ်သောကံဟူသောအဘိသင်္ခါရကို၊ အဘိညာယ၊ ထူးသောဥာဏံဖြင့်သိ၍၊ တတော၊ ထိုအာကိဉ္စညသမာပတ်မှ၊ ပုဋ္ဌဟိတွာ၊ ထ၍၊ တတ္ထ၊ ထိုသမာပတ်ကို၊ ဝိပဿတိ၊ အနိပ္ပစသောအားဖြင့်ရှု၏၊ ဧဝံ၊ ဤသို့၊ ပဿတော၊ အစဉ်သဖြင့် ရှုသည်ဖြစ်၍၊ ပတ္တဿ၊ အရဟတ္တဖိုလ်သို့ ရောက်သော၊ ဗြာဟ္မဏဿ၊ မကောင်းမှုကိုအပပြုပြီးသော၊ ဝုဘိမတော၊ သုံးအပ်ပြီးသော မဂ်တည်းဟူသောဝိဘင်းရှိသော၊ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်၏၊ ဥာဏံ၊ ဥာဏံသည်၊ တထံ၊ မချွတ်မယွင်းမှန်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏၊ ပေါသာလမာဝဏကပုစ္ဆာ၊ ပေါသာလမာဝဏက ပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ ရောက်ပြီ၊ ပေါသာလသုတ်ပြီး၏။

အဟံ၊ ငါသည်၊ ဣန္ဒြိယံ၊ သက္ကံ၊ ဘုရားကို၊ အပုစ္ဆိ၊ သံမေးပြီ၊ စက္ခုမာ၊

ပညာပျက်စိရှိသောထုရားသည်၊ မေ၊ အက္ခန္တိအား၊ နုပျာကာသိ၊ မဖြေ
 ကြား၊ ယာဝတတိယဉ္ဇ၊ သုံးကြိမ်တိုင်အောင်လည်း၊ ပုဗ္ဗော၊ အကြောင်းနှင့်
 တက္ခမေးအပ်သည်ရှိသော်၊ ဒေဝေါ၊ ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော၊ ဣတိ၊
 ထုရားသည်၊ ဗျာကရောတိ၊ အဖြေကိုကြားတော်မူ၏၊ ဣတိ၊ ဤသို့၊ မေ၊ အ
 ကျွန်ုပ်သည်၊ သုတံ၊ ရှေး၌ကြားအပ်ပြီ၊ အယံ၊ လောကော၊ ဤမနုဿလော
 ကကိုလည်းကောင်း၊ ပရောလောကော၊ မနုဿ လောကမှစာပါးသောလော
 ကကိုလည်းကောင်း၊ သဒေဝကော၊ ဥပပတ္တိနတ်သဗ္ဗတိနတ်နှင့် တက္ခ
 သော၊ ဗြဟ္မလောကော၊ ဗြဟ္မလောကကိုလည်းကောင်း၊ ဂေါတမဿ၊ ဂေါ
 တမအနုပယ်ဖြစ်သော၊ ယသသိနော၊ များသောအခြေအရံရှိသော၊ တေ၊
 အရှင်ထုရားသည်၊ ဒိဇ္ဈော၊ မြင်အပ်ပြီးတေးအရှင်ထုရားသည်၊ ဒိဋ္ဌံ၊ မြင်အပ်
 သောထောကကို၊ ပဇာ၊ သတ္တဝါအပေါင်းလည်း၊ နာတိ၊ နာတိ၊ ငယ်၊ ဝေံ၊
 ဤသို့၊ အဘိက္ကန္တဒဿာပိ၊ အလွန်အမြတ်ကိုမြင်ပြီးလျှင်ထုရားသို့၊ ပဉ္စေန၊
 မေးခြင်းဖြင့်၊ အတ္ထိအတ္ထိကော၊ အလိုရှိသော၊ အဟံ၊ အက္ခန္တိသည်၊ အာဝေံ၊
 ရောက်လာပါ၏၊ လောကံ၊ လောကကို၊ ကထံ၊ အတတ်သို့သောအကြောင်း
 ဖြင့်၊ အဝေက္ခန္တံ၊ ရှုသောသူကို၊ မဇ္ဈရာဇာ၊ သေမင်းသည်၊ နပဿတိ၊ မမြင်
 သနည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာမောစာရာဇာ၊ အရှင်မောစာရာ
 ဇာသည်၊ ပုတ္တိ၊ မေး၏၊ မောစာရာဇာ၊ မောစာရာဇာ၊ လောကံ၊ လောကကို၊ သုညတော၊
 သိတ်သောအားဖြင့်၊ အဝေက္ခဿ၊ ရှုသောသဒ္ဓါ၊ အခါခင်းထိမ်း၊ သတော၊
 ထင်သောသတိရှိသည်ဖြစ်၍၊ အတ္တာနုဒိဋ္ဌိံ၊ သုတ္တယဒိဋ္ဌိကို၊ ဥဟတ္တန္တံ၊
 ပရိစ္ဆာဇာ၊ ကျင့်ချာ၏၊ ဝေံ၊ ဤသို့ကျင့်သည်ရှိသော်၊ မဇ္ဈတရော၊ သေခြင်းကို
 ကူးမြောက်သည်၊ သိယာ၊ ဖြစ်ရာ၏၊ ဝေံ၊ ဤသို့၊ လောကံ၊ လောကကို၊
 အဝေက္ခန္တံ၊ ရှုသောသူကို၊ မဇ္ဈရာဇာ၊ သေမင်းသည်၊ နပဿတိ၊ မမြင်၊
 ဣတိ၊ ဤသို့၊ ဘဝဝါ၊ မြတ်ထုရားသည်၊ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏၊
 မောစာရာဇမာတာဝကပုတ္တံ၊ မောစာရာဇမာတာဝကပုတ္တံသည်၊ နိဋ္ဌိတာ၊
 ပြီးခြင်းသို့ရောက်ပြီ၊ မောစာရာဇသုတံ၊ ပြီး၏။
 သတ္တံ၊ သာကီဝင်ဖြစ်တော်မူသောထုရား၊ အဟံ၊ အက္ခန္တိသည်၊ ဒိဇ္ဈော၊
 အိုခြင်းသည် နှိပ်စက်အပ်သည်၊ အဗလော၊ ခွန်အားနည်း သည်၊ ဝိတဝ
 ဇ္ဈော၊ ပျက်ပြီးသောအဆင်းရှိသည်၊ အဝိဇ္ဇိ၊ ဖြစ်၏၊ မေ၊ ဝါ၏၊ နေတ္တာ၊ မျက်စိ
 တို့သည်၊ နုသုဒ္ဓါ၊ မစင်ကြယ်ကုန်၊ သဝနံ၊ နားသည်၊ နုပာသု၊ မချင်းသာ၊ အ
 ဟံ၊ အက္ခန္တိသည်၊ အန္တရာယ၊ အရှင်ထုရား၏တရားကိုမျက်မှောက်မပြုမီ
 အကြား၌သာထျှင်၊ မောမူဟော၊ တရားကိုမသိမူ၍၊ မာဟာနုဿံ၊ မပျက်အံ့၊

၀၀

ဣဒေဗျီအရှင်ဘုရား၏ခြေရင်း၌လျှင်၊ ဇာတိဇရာယ၊ ပရိသန္ဓေနေခြင်းအို
 ခြင်းကို၊ ဝိပ္ပဟာနံ၊ အထူးသဖြင့်ပယ်အပ်ပယ်ရာဖြစ်ထသော၊ ယံ၊ အကြင်
 နိဗ္ဗာန်တရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိဇညံ၊ သိပါရအံ့၊ တံဓမ္မံ၊ ထိုနိဗ္ဗာန်
 တရားကို၊ အာပိက္ခ၊ ဖြေကြားလော၊ ဣတိ၊ ဤသို့၊ အာယသ္မာဝိဂီယော၊ အရှင်
 ဝိဂီယသည်၊ ပုစ္ဆိ၊ မေး၏၊ ဝိဂီယ၊ ဝိဂီယ၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ဝိဟည
 မာနေ၊ ကမ္မကရဏစသည်တို့ဖြင့်ပင်ပန်းသည်တို့ကို၊ ဒိသ္မာန၊ မြင်၍၊ ရူပေ
 သု၊ ရုပ်တို့ကြောင့်၊ ဇနာ၊ လူတို့သည်၊ ရူပန္တိ၊ စက္ခုရောဂါအစရှိသည်တို့
 ဖြင့်ဆင်းရဲပင်ပန်းဖောက်ပြန်ကုန်၏၊ ရူပေသု၊ ရုပ်တို့ကြောင့်၊ ပမတ္တာ၊ မေ့
 လျော့ကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ဝိဂီယ၊ ဝိဂီယ၊ တံ၊ သင်သည်၊ အပ္ပမတ္တော၊
 မမေ့မလျော့သည်၊ ဟုတ္တာ၊ ဖြစ်၍၊ အပုနုတ္တဝါယ၊ နိဗ္ဗာန်အကျိုးငှါ၊ ရူပံ၊ ရုပ်
 ကို၊ ဇဟသု၊ စွန့်လော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိ
 သာဇ္ဇေတိ၊ ဖြေတော်မူ၏၊ စတေ၊ လေးပါးကုန်သော၊ ဒိသာ၊ အရပ်
 မျက်နှာတို့၌ လည်းကောင်း၊ စံတသော၊ ထေးပါးကုန်သော၊ ဝိဒိသာ၊
 အထောင့်အရပ်တို့၌လည်းကောင်း၊ ဥဗ္ဗံ၊ အထက်အရပ်၌ လည်းကောင်း၊
 အမော၊ အောက်အရပ်၌ လည်းကောင်း၊ ဣမာယောဒသဒိသာ၊ ဤထပ်
 ပါးသောအရပ်မျက်နှာတို့၌၊ တုယျံ၊ အရှင်အား၊ အဒိဋ္ဌံ၊ မမြင်အပ်သော၊ အ
 သုတံ၊ မကြားအပ်သော၊ အမုတံ၊ မတွေ့အပ်သော၊ အဝိညာတံ၊ မထိအပ်
 သော၊ ထောကေ လောက၌၊ ကိဉ္ဇနံ၊ တစ်စုံတစ်ခုသည်၊ နုအတ္ထိ၊ မရှိ၊ ဣဒေဗျီအ
 ရှင်ဘုရားခြေရင်း၌လျှင်၊ ဇာတိဇရာယ၊ ပရိသန္ဓေနေခြင်းအိုခြင်းကို၊ ဝိပ္ပဟာ
 နံ၊ အထူးသဖြင့်ပယ်အပ်ပယ်ရာဖြစ်ထသော၊ ယံ၊ အကြင်နိဗ္ဗာန်တရားကို၊ အ
 ဟံ၊ အကျွန်ုပ်သည်၊ ဝိဇညံ၊ သိပါရအံ့၊ တံဓမ္မံ၊ ထိုနိဗ္ဗာန်တရားကို၊ အာပိက္ခ၊
 ဖြေကြားလော၊ ဣတိ၊ ဤသို့၊ ဝိဂီယော၊ ဝိဂီယသည်၊ ပုစ္ဆိ၊ မေး၏၊ ဝိဂီယ၊ ဝိဂီ
 ယ၊ တဏှာဝိပ္ပန္နံ၊ ကိုယ်၌တပ်ခြင်းဟုတ္တာဖြင့်ပျက်စီးကုန်သော၊ သန္တာပ
 ဇာထေ၊ ဖြစ်သောပူန်ခြင် ရှိကုန်ထသော၊ ဇရယာ၊ အိုခြင်းသည်၊ ပရေထေ၊
 နှိပ်စက်အပ်ကုန်ထသော၊ မနုဇေ၊ သတ္တဝါတို့ကို၊ ပေက္ခမာနေ၊ ရှုမြင်သည်
 သာတည်း၊ တသ္မာ၊ ထိုကြောင့်၊ အပ္ပမတ္တော၊ မမေ့မလျော့သည်၊ ဟုတ္တာ၊
 ဖြစ်၍၊ အပုနုတ္တဝါယ၊ နိဗ္ဗာန်အကျိုးငှါ၊ တဏှံ၊ တဏှာကို၊ ဇဟသု၊ စွန့်
 လော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိသာဇ္ဇေတိ၊ ဖြေတော်မူ၏၊
 ဝိဂီယမာဏဂပုစ္ဆာ၊ ဝိဂီယမာဏကပုစ္ဆာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့
 ရောက်ပြီ၊ ဝိဂီယသုတ်ပြီး၏။

၉ ဣဒေဗျီပါရာယနသုတ်ကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဂဓေသု၊ မဂဓ

တိုင်းတို့၌၊ ဝိဘရန္တော၊ နေတော်မူသည်ရှိသော်၊ ပါသာဏကော၊ ပါသာဏ
ကမည်သော၊ စေတိယော၊ စေတီ၌၊ ပရိစာရိကသောဋ္ဌသနံ၊ ဗာဝရိယ၏ အ
လုပ်အကျွေး၊ ဝိဂီယနှင့်တကွ ထကျိပ်ခြောက် ယောက် ကုန်သော၊ ဗြာဟ္မ
ဏာနံ၊ ပုဏ္ဏားတို့အား၊ အဝေါစ၊ မိန့်တော်မူ၏၊ ပရိစာရိကသောဋ္ဌသနံ၊ ဗာဝ
ရိယ၏အလုပ်အကျွေး၊ ဝိဂီယနှင့်တကွ ထကျိပ်ခြောက်ယောက်ကုန်သော၊
ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့သည်၊ အန္တိဋ္ဌော၊ တိုက်တွန်းထောင်းပန်အပ်သည်ဖြစ်
၍၊ ပဉ္စု၊ ပြ သနာကို၊ ဗျာကာသိ၊ ဖြေကြားထော်မူ၏၊ ဧကမေကဿပိ၊ ဘရ
တရသည်းဖြစ်သော၊ ပဉ္စုဿ၊ ပြ သနာ၏အတ္ထံ၊ ပါဠိ၏အနက်ကို၊ အညာယ၊
သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ ဓမ္မာနုဓမ္မံ၊ လောကုတ္တရာတရားနှင့်လျော်
သောအကျင့်ကို၊ ပရိပဇ္ဇေယျ၊ ကျင့်ရာ၏၊ ပရိပဇ္ဇမာနော၊ ကျင့်သောသူသည်၊
ဇရာမရဏဿ၊ အိုခြင်းသေခြင်း၏၊ ပါရံ၊ ကမ်းတထက်ဖြစ်သောနိဗ္ဗာန်
သို့၊ ဝဇ္ဇေယျ၊ ရောက်ရာသလျှင်ကတည်း၊ ဣမေဓမ္မာ၊ ဤတရားတို့သည်
ထည်း၊ ပါရံ၊ ကမ်းတထက်ဖြစ်သောနိဗ္ဗာန်သို့၊ ဝမနိယံ၊ သွားခြင်းရောက်ခြင်း
ငှါထိုက်ကုန်သလျှင်ကတည်း၊ ဣတိကသ္မာ၊ ထိုကြောင့်၊ ဣမဿပရိယာ
ယာယဿ၊ ဤဓမ္မဒေသနာ၏၊ ပါရာယနန္တော၊ ပါရာယနဟူ၍သာလျှင်၊ အဓိ
ဝစနံ၊ အမည်သည်၊ ဘဝတိ၊ ဖြစ်၏၊ အဇိတောစ၊ အဇိတလည်းကောင်း၊
တိဿမေတ္တေယျာစ၊ တိဿမေတ္တယူလည်းကောင်း၊ ပုဏ္ဏကောစ၊ ပုဏ္ဏက
လည်းကောင်း၊ အထ၊ ထိုမှတပါး၊ မေတ္တဂူစ၊ မေတ္တဂူလည်းကောင်း၊ ဇော
တကောစ၊ ဇောတကလည်းကောင်း၊ ဥပါသိဝေါစ၊ ဥပါသိဝလည်းကောင်း၊
နန္ဒောစ၊ နန္ဒလည်းကောင်း၊ အထ၊ ထိုမှတပါး၊ ဟေမကောစ၊ ဟေမက
လည်းကောင်း၊ နဘယျော၊ နှစ်ယောက်ကုန်သော၊ တောဒေယျ၊ ကပ္ပာ၊
တောဒေယျကပ္ပတို့လည်းကောင်း၊ ပဏ္ဍိတော၊ ပညာရှိသော၊ ဇတုကဏ္ဍိစ၊
ဇတုကဏ္ဍိလည်းကောင်း၊ တဒြာဂူစောစ၊ တဒြာဂူလည်းကောင်း၊ ဥဒယော
စ၊ ဥဒယလည်းကောင်း၊ ပေါသာယောစ၊ ပါဠိတော်၊ ပေါသာထဂုဏ္ဏား
လည်းကောင်း၊ မေဝေပိ၊ ပညာရှိသော၊ မောစာရာဇာ၊ မောစာရာဇလည်း
ကောင်း၊ မဟာဣသိ၊ ရသေ့ကြီးဖြစ်သော၊ ဝိဂီယောစ၊ ဝိဂီယလည်းကောင်း၊
ဣတိ၊ ဤသို့၊ ဇေတုဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်၊ သမ္ဘန္တစရဏံ၊ နိဗ္ဗာန်၏နီး
သောအရပ်သို့သွားခြင်းကြောင့်ဖြစ်သောပါတိမောက္ခသီလစသောအကျင့်
နှင့်ပြည့်စုံထသော၊ ဣသိ၊ ကျေးဇူးအပေါင်းကိုရှာပြီးထသော၊ ဗုဒ္ဓံ၊ မြတ်စွာဘု
ရားသို့၊ ဥပါဂစ္ဆျံ၊ ကပ်ရောက်သောကုန်၏၊ နိပုဏေ၊ သိပ်မွေ့ ကုန်သော၊ ပဉ္စေ၊
ပြ သနာတို့ကို၊ ပုဏ္ဏိန္ဒာ၊ မေးကုန်သည်ဖြစ်၍၊ သေဋ္ဌံ၊ မြတ်သော၊ ဗုဒ္ဓံ၊ မြတ်

စွာထုရားသို့၊ ဥပါဂဗျံ၊ အနိုးသို့ ဝင်ကုန်ပြီ၊ ပဉ္စေ၊ ဖြာသနာတို့ကို၊ ဝုဠော၊ မေး
အပ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ယထာထဝံ၊ ဟုတ်မှန် သောအ
တိုင်း၊ တေသံ၊ ထိုသူတို့အား၊ ဗျာကာသိ၊ ဖြေကြားတော်မူ၏၊ ယထာထဝံ၊
ဟုတ်မှန်သောအတိုင်း၊ ပဉ္စေနံ၊ ဖြာသနာတို့၏၊ ဝေယျာကရဏေ၊ အဖြေကို
ထင်စွာပြုသဖြင့်၊ မုနိ၊ ထုရားသည်၊ ဗြာဟ္မဏေ၊ ပုဏ္ဏားတို့ကို၊ တောသေတိ၊
နှစ်သက်စေတော်မူ၏၊ စက္ခုမတား၊ ပညာမျက်စိရှိတော်မူသော၊ အာဒိစ္စဗန္ဓု
နာ၊ နေမင်း၏အဆွေဖြစ်တော်မူသော၊ ဗုဒ္ဓေန၊ မြတ်စွာထုရားသည်၊ တတော
သိတာ၊ နှစ်သက်စေအပ်ကုန်သော၊ တေဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်၊ ဝရ
ပညာသ၊ မြတ်သောပညာရှိတော်မူသောမြတ်စွာထုရား၏၊ သန္တိကေ၊ အ
ထံတော်၌၊ ဗြာဟ္မစရိယံ၊ မဂ်ဟူသော မြတ်သော အကျင့်ကို၊ အာစရိ
သု၊ ကျင့်ကုန်ပြီ၊ ဧကမေကဿ၊ ထမုထမုသော၊ ပဉ္စဿ၊ ဖြာသနာ၏၊ ဗျာကရ
ဏံ၊ ဖြေကြားခြင်းကို၊ ယထာ၊ အကြင်အခြင်းဖြင့်၊ ဗုဒ္ဓေန၊ မြတ်စွာထုရား
သည်၊ ဒေသိတံ၊ ဟောတော်မူအပ်ပြီ၊ တထာ၊ ထိုအခြင်းဖြင့်၊ ယော၊ အ
ကြင်သူသည်၊ ပဋိဝဇ္ဇေယျ၊ ကျင့်ရာ၏၊ သော၊ ထိုသူသည်၊ အပါရတော၊
သံသရာမှ၊ ပါရံ၊ နိဗ္ဗာန်သို့၊ ဂစ္ဆေ၊ ရောက်၏၊ ဥတ္တမံ၊ မြတ်သော၊ မဂ္ဂံ၊ မဂ်
ကို၊ တာ၊ ဝန္တော၊ ပွားစေသည်ဖြစ်၍၊ အပါရာ၊ သံသရာမှ၊ ပါရံ၊ နိဗ္ဗာန်သို့၊
ဂစ္ဆေယျ၊ ရောက်ရာ၏၊ သော၊ ထိုမြတ်သောမဂ်သည်၊ ပါရံဂမနာယ၊ နိဗ္ဗာန်
သို့သွားခြင်း၏၊ မဂ္ဂါ၊ အကြောင်းခရီးတည်း၊ တသ္မာ၊ ထိုကြောင့်၊ ပါရာယန
ဣဒါ၊ ပါရာယနဟူသော အမည်သည်၊ ဘဝတိ၊ ဖြစ်၏၊ တဂတော၊
မြတ်စွာထုရားသည်၊ ဂိတံ၊ ဟောအပ်သော၊ ပါရာယနံ၊ နိဗ္ဗာန်ဟူသောကမ်း
တာဘက်သို့ သွားကြောင်းရောက် ကြောင်းဖြစ်သော ပဋိပဒါကို၊ အဟံ၊ ငါ
သည်၊ အနုဂါဟိသံ၊ အထူးဟောအံ့၊ ဝိမလော၊ ကင်းပြီးသော အညစ်အ
ကြေးရှိထသော၊ သုရိမေသော၊ မြေကြီးကဲ့သို့ပြန်ပြောသော ပညာရှိထ
သော၊ နိဗ္ဗာမော၊ ထွက်မြောက်ပြီးသော ကာမရှိထသော၊ နိဗ္ဗုနေ၊ ငြိမ်းပြီး
သောအကုသသပက္ခရှိထသော၊ နာဂေါ၊ ရဟန္တာလည်းဖြစ်ထသော၊ တဂ
ဝါ၊ မြတ်စွာထုရားသည်၊ ယထာ၊ အကြင်ကိုယ်တိုင်သစ္စာကို သိသောဥာဏံ
အသာခါရဏဥာဏံဖြင့်၊ အဒက္ခိ၊ မြင်ပြီ၊ တထာ၊ ထိုသို့သော ဥာဏံဖြင့်၊
အက္ခာသိ၊ ဟောကြားပြီးကိသယဟေတု၊ အဘဏံအကြောင့်နည်း၊ ယေဟိ၊ အ
ကြင်ကိလေသာတို့ဖြင့်၊ ရသ၊ မဟုတ်မှန်ကို၊ တဏှေ၊ သိရာ၏၊ ဧတေ၊ ထို
ကိလေသာတို့ကို၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ တထာ၊ ထို
သို့သောဥာဏံဖြင့်၊ အက္ခာသိ၊ ဟောကြားပြီ၊ ပဟိနမေသမောဟံဿ၊



ပယ်အပ်ပြီးသော မောဟအညစ်အကြေးရှိတသော၊ မာနမက္ခပ္ပဟာယိ
 နော၊မာနမက္ခကိုပယ်ပြီးထသော၊ တဿဘဂဝကော၊ ထိုမြတ်စွာဘုရား
 ၏ဝတ္ထုပသဉ္စိတံ၊ ဂုဏ်နှင့်ဖွဉ်သော၊ ဂိရံ၊ ဟရားစကားကို၊ ဟန္တ၊ ယခု
 အဟံ၊ ငါသည်၊ ကိတ္တယိ၊ သာသိ၊ ကြားအံ၊ ဖြစ်ပွားပုဏ္ဏား၊ တမောနုဒေါ၊ မော
 ဟဟူသောအရိက်ကိုပယ်ပျောက်ပြီးသော၊ သမန္တစက္ခု၊ ထက်ဝန်းကျင်
 မြင်နိုင်သောဥာဏ်ချက်စိရှိတော်မူသော၊ ထေရကန္တရသဗ္ဗဘဝါတိဝတ္ထော၊
 သောက၏ ဆုံးရှာဖြစ်သော အလုံးစုံသော ဘဝကိုလွန်၍ဖြစ်တော်မူသော၊
 အနုဿဝေါ၊ ကင်းပြီးသော အသဝေါရှိတော်မူသော၊ သဗ္ဗဒုက္ခပ္ပဟိနော၊
 ပယ်အပ်ပြီးသော အလုံးစုံသောဒုက္ခရှိတော်မူသော၊ ဗုဒ္ဓေါ၊ ဘုရားသည်၊
 သစ္စာယော၊ ဗုဒ္ဓဟူသောမှန်သော အမည်နှင့်ဖွဉ်ပေ၏၊ မေ၊ ငါသည်၊ တံ
 တဂဝန္တံ၊ ထိုမြတ်စွာဘုရားကို၊ ဥပစာတော၊ ဆည်းကပ်အပ်၏၊ ဒိဇော၊ ငှက်
 သည်၊ ကုဗ္ဗနကံ၊ ထော်သောတောကို၊ ပဟာယ၊ ပယ်၍၊ ဗဟုပ္ပလံ၊ များသော
 သစ်တီးအထူးတို့ဖြင့်ပြည့်သော၊ ကာနံနံ၊ ကောကို၊ အာဝသေယျယထာ၊ အ
 မြီးအစွဲပြု၍နေရာသကဲ့သို့၊ ဝေံပိ၊ ဤအတူလည်း၊ အဟံ၊ ငါသည်၊ အပ္ပဒသော၊
 နည်းသောပညာအမြင်ရှိထုန်သောသူတို့ကို၊ ပဟာယ၊ ပယ်၍၊ မဟောဒမိ၊
 အနုဝဘတ်စသောများသော ရေအရေသို့၊ ဟံသောဂိဝ၊ ဟလံ၊ ငှက်ကဲ့သို့၊
 အန္ဓ၊ သရ၊ ဥပတ္တော၊ ပျံသူ၏၊ ဂေါတမသာသနာ၊ ဂေါတမသာသနာမှာ၊ ဗုဒ္ဓော၊
 ရှေး၌၊ ဟူရံ၊ အလွန်သောရှေး၌၊ ဣစ္ဆာယိ၊ အလိုရှိသော၊ တံသဗ္ဗံ၊ ထိုအလုံးစုံ
 သည်၊ ဣတိဘဝိသတိ၊ ဤသို့ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ယေမေ၊ အကြင်သူတို့
 သည်၊ ပိယာကံသု၊ ထင်းရှားပြုကုန်၏၊ ဟေသံ၊ ထိုသူတို့၏၊ တံသဗ္ဗံ၊ ထိုအ
 လုံးစုံသည်၊ ဣတိတိတံ၊ ဤသို့အလိုရှိအပ် တောင့်တအပ်၏ဟူ၍၊ တက္ကမနံ၊
 ကာမဝိဘက်စသည်ကို ပွားစေသည်၊ ဟောတိ၊ ဖြစ်၏၊ ယော၊ အကြင်
 ဂေါတမအနွယ်ဖြစ်သောဘုရားသည်၊ သန္တိဗ္ဗိကံ၊ မိမိကိုယ်တိုင်ရှုအပ်သော
 အကျိုးရှိထသော၊ အကာလိကံ၊ ကာလမခြားသဖြင့်ရောက်အပ်သောအကျိုး
 ရှိထသော၊ တဗျက္ခယံ၊ တဗျာ၏ကုန်ရာဖြစ်ထသော၊ အနိတိကံ၊ ကိလေ
 သာဟူသောဘေးဘျားကင်းထသော၊ ဓမ္မံ၊ တရားကို၊ မေ၊ ငါအား၊ ဒေသေ
 သိ၊ ဟော၏၊ ယဿ၊ အကြင်ဂေါတမ အနွယ်ဖြစ်သောဘုရားအား၊ ကွစိ၊
 တစုံတခု၌၊ ဥပမာ၊ ဥပမာသည်၊ နုတ္ထိ၊ မရှိ၊ ဂေါတမော၊ ဂေါတမအနွယ်ဖြစ်
 သော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဇေကော၊ အဘက်မရှိမြတ်၏၊ တမနုဒါ
 သိနော၊ သတ္တဝါတို့၏မောဟအရိက်ကိုပျောက်ခြင်းကို တောင့်တတော်
 မူတတ်၏၊ ဇုတိမာ၊ တန်ခိုးအာနုဘော်ရှိ၏၊ ဂေါတမော၊ ဂေါတမအနွယ်ဖြစ်

သော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဘူရိပညာဏော၊ ဥာဏ်တည်းဟူသော
 တံခွန်ရှိ၏။ ဘူရိမေဓေသာ၊ ပြန်ပြောသောပညာရှိ၏။ ဣတိ၊ ဤသို့၊ အာ
 ယသ္မာဝိဂီယော၊ အရှင်ဝိဂီယသည်၊ အာဟာ၊ ဟော၏။ ဝိဂီယ၊ ဝိဂီယ၊
 သော၊ အကြင်သူသည်၊ ထော၊ သင်အား၊ သန္တိဗ္ဗိကံ၊ မိမိကိုယ်တိုင် ရှုအပ်
 သော အကျိုးရှိထသော၊ အကာလိကံ၊ ကာလမခြားသဖြင့် ရောက်အပ်သော
 အကျိုးရှိထသော၊ တဏှက္ခယံ၊ တဏှာ၏ ကုန်ရာဖြစ်ထသော၊ အနိတိကံ၊
 ကိလသာဟူသောဘေးဘျား ကင်းထသော၊ ဓမ္မံ၊ ဟရားကို၊ ဧဒေသိ၊
 ဟော၏။ ယသ္မာ၊ အကြင်ဂေါတမအနွယ်ဖြစ်သော ဘုရားအား၊ ကွဝိ၊ တရံ
 ထရံသော၊ ဥပမာ၊ ဥပမာသည်၊ နတ္ထိ၊ မရှိ၊ ဂေါတမော၊ ဂေါတမအနွယ်ဖြစ်
 သော၊ ထမ္ဘာ၊ ထိုဘုရားမှ၊ ရဟုတ္တမပိ၊ တရဟုတ်မျှလည်း၊ ကိန္နု၊ အထယ်၊
 ကြောင့်၊ ဝိပူဝသသိ၊ ကင်း၍ မနေဘိသနည်း၊ ဂေါတမော၊ ဂေါတမမြတ်စွာ
 ဘုရားသည်၊ ဘူရိပညာဏော၊ ဥာဏ်တံခွန်ရှိ၏။ ဂေါတမော၊ ဂေါတမမြတ်
 စွာဘုရားသည်၊ ဘူရိမေဓေသာ၊ ပြန်ပြောသောပညာရှိ၏။ ပြောဟူဏ၊ ဝုတ္တရား၊
 သော၊ အကြင်သူသည်၊ သန္တိဗ္ဗိကံ၊ မိမိကိုယ်တိုင် ရှုအပ်သော အကျိုးရှိထ
 သော၊ အကာလိကံ၊ ကာလမခြားသဖြင့် ရောက်အပ်သော အကျိုးရှိထသော၊
 တဏှက္ခယံ၊ တဏှာ၏ ကုန်ရာဖြစ်ထသော၊ အနိတိကံ၊ ကိလသာဟူသော
 သောဘေးဘျား ကင်းထသော၊ ဓမ္မံ၊ ထရားကို၊ မေ၊ အကျွန်ုပ်အား၊ ဧဒေသိ၊
 သိ၊ ဟော၏။ ယသ္မာ၊ အကြင် ဂေါတမအနွယ်ဖြစ်သော ဘုရားအား၊ ကွဝိ၊
 တရံ ဘရံ၊ ဥပမာ၊ ဥပမာသည်။ နတ္ထိ၊ မရှိ။ တမ္ဘာဂေါတမာ၊ ထိုဂေါတမ
 ဘုရားမှ၊ ရဟုတ္တမပိ၊ တရဟုတ်မျှလည်း၊ အတိ၊ ဝါသည်၊ နဝိပူဝသသိ၊
 ကင်း၍ မနေ၊ ဂေါတမော၊ ဂေါတမအမည် ရှိသော၊ သော၊ ထိုမြတ်စွာ
 ဘုရားသည်၊ ဘူရိပညာဏော၊ ဥာဏ်တည်းဟူသော တံခွန်ရှိ၏။ ဂေါတ
 မော၊ ဂေါတမ မြတ်စွာဘုရားသည်၊ ဘူရိမေဓေသာ၊ ပြန်ပြောသော ဥာဏ်
 ပညာရှိ၏။ အတိ၊ ဝါသည်၊ ရတ္ထိ၊ နိဝံ၊ နေ့ညဉ့်ပတ်လုံး၊ အပ္ပမတ္တော၊ မမေ့
 မထျော့သည်၊ ဟုတ္တာ၊ ဖြစ်၍၊ စက္ခုနာဝ၊ မျက်စိဖြင့် မြင်သကဲ့သို့၊ မနုဿာ၊
 စိတ်ဖြင့် နဲ့၊ ထိုဂေါတမမြတ်စွာဘုရားကို၊ ပဿာသိ၊ ရှုမြင်၏။ နမဿ မာ
 နောပိ၊ ရှိခိုးသည်ဖြစ်၍ သာသျှင်၊ ရတ္ထိ၊ ညဉ့်ကို၊ ဝဿာသိ၊ နေ၏။ တေန ဝ၊
 ထိုကြောင့် သာသျှင်၊ အဝိဒ္ဓါဝါသံ၊ ကင်း၍ မနေဟူ၍၊ မညာမိ၊ အောက်မေ့
 ၏။ သဒ္ဓါစ၊ သဒ္ဓါသည်လည်းကောင်း၊ ဝိတိစ၊ ဝိတိသည်လည်းကောင်း၊
 မနောစ၊ မနသည်လည်းကောင်း၊ သတိစ၊ သတိသည်လည်းကောင်း၊ ဂေါ
 တမ သာသနာမှ၊ ဂေါတမသာသနာမှ၊ နာပေတိ၊ မကင်း၊ ယံယဉ္ဇဒိသံ၊

၂၅

အကြင်အကြင်အရပ်၌ လည်း၊ ဘုရားပညော၊ မြေကြီးကဲ့သို့ဖြန့်ပြောသော
 ပညာရှိသည်၊ ဝဇာတိ၊ နေ၏၊ သောအဟံ၊ ထိုငါသည်၊ တေနေတေနေဝ၊ ထို
 ထိုထုရားရှိရာအရပ်မျက်နှာသို့သာလျှင်၊ နတော၊ ညွတ်သည်၊ အသိ၊ ဖြစ်
 ၏၊ ဖိန္နား၊ အိုမင်းထသော၊ ဗုဒ္ဓထထာမကဿ၊ နည်းသောအားရှိ
 သော၊ မေ၊ ငါ၏၊ ကာယော၊ ကိုယ်သည်၊ တေနေဝ၊ ထိုသို့ခွန်အားကင်းသဖြင့်
 သာလျှင်၊ တတ္ထ၊ ထိုအရှင်ဂေါတမအထံသို့၊ နပသေတိ၊ မရောက်နိုင်၊ ဗြဟ္မ
 ထာ၊ ပုဂ္ဂိုလ်၊ ထိုသို့၊ အကြင်ကြောင့်၊ သင်္ကပ္ပယန္တော၊ အကြံပူသောသွား
 ခြင်းဖြင့်သာလျှင်၊ နိစ္စံ၊ အမြဲ၊ ဝဇာမိ၊ ရောက်၏၊ ဣတိတသ္မာ၊ ထိုကြောင့်၊ မေ၊
 ငါ၏၊ မနေ၊ စိတ်သည်၊ တေန၊ ထိုထုရားရှိရာအရပ်၌၊ ယုတ္တော၊ ယှဉ်၏၊
 ပဓာနံ၊ ကာမတည်း၊ ဟူသောညွှန်၌၊ သယာနော၊ ခိုင်သည်ဖြစ်၍၊ ပရိဗ္ဗမာ
 နော၊ ထက်ဝန်းကျင်မှတုန်ထွင်သောငါသည်၊ ဒိပါ၊ တခုသောဆရာစသော
 မြို့ရပ်ကျွန်းမှ၊ ဒိပံ၊ မြို့ရပ်ကျွန်းတခုသို့၊ ဥပလဝီ၊ မျော၏၊ အထ၊ ထိုအခါ၌၊
 ဩစာကိဗ္ဗံ၊ ဩစာလေးပါးကိုကူးမြောက်ပြီးသော၊ အနာသဝံ၊ အာသဝေါ
 ကင်းပြီးသော၊ သမ္ပန္နံ၊ မြတ်စွာထုရားကို၊ အဗ္ဗုသာသိ၊ မြင်၏၊ ဝိဂီယံ၊ ဝိဂီ
 ယံ၊ ဝတ္ထုလိစ၊ ဝတ္ထုလိသည်လည်းကောင်း၊ ဘဒြာဝုဇောစ၊ ဘဒြာဝုဇသည်
 လည်းကောင်း၊ အာဇ္ဇဝီ၊ အာဇ္ဇဝီသားဖြစ်သော၊ ဂေါတမောစ၊ ဂေါတမသည်
 လည်းကောင်း၊ မုတ္တသန္ဒေါ၊ သန္တဝီမုတ္တိပုဂ္ဂိုလ်သည်၊ ဟောတိယထာ၊ မြစ်
 သကဲ့သို့၊ ဧဝမေဝ၊ ဤအတူ၊ တွန့်၊ သင်သည်လည်း၊ သဒ္ဓံ၊ သဒ္ဓါကို၊ မေဉ္ဇေယျ၊
 လွှတ်လော့၊ မစ္စုဇေယျဿ၊ ဘေမင်း၏ နိုင်ငံဖြစ်သော တေထုဗ္ဗကင်္ဂီ
 ၏၊ ပါရံ၊ နိဗ္ဗာန်ဟူသောကမ်းတဘက်သို့၊ တံ၊ သင်သည်၊ ဂမိသာသိ၊ သွား
 ရလတ္တံ့၊ သေသော အဟံ၊ ထိုငါသည်၊ မုနိနော၊ မြတ်စွာထုရား၏၊ ဝ
 စော၊ စကားတော်ကို၊ သုတွာန၊ ကြားနာရ၍၊ ဘိယေသာ၊ လွန်စွာ၊ ပဝီဒါပိ၊
 ကြည်လင်၏၊ ဝိဝေစ္စ ဒေါ၊ ကိလေသာဟူသောအရိုးကိုဖျက်ဆီးပြီးသော၊
 အပီယော၊ ကိလေသာဟူသောပြောင့်မရှိထသော၊ ပမ္ဘိသာနဝါ၊ ပမ္ဘိသာနပ
 မ္ဘိသန္တိဒါရှိထသော၊ ပညာနန္တကရော၊ အဆုံးမရှိသော ပညာကိုပြုတတ်
 သော၊ ဒေသဇ္ဇော၊ မြီးမွမ်းအပ်မြတ်တော်မူထသော၊ ကုဗိနံ၊ ယုံမှားခြင်းရှိကုန်
 သည်၊ သထံ၊ ဖြစ်လျက်၊ ပမ္ဘိဇာနထံ၊ ငါတို့ယုံမှားကင်းကုန်ပြီး၍ ပန်ခံကုန်
 သောသူတို့၏၊ သတ္တာ၊ ဆရာဖြစ်သော၊ မုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အမိဒေ
 ဝ၊ အလွန်သောပိသုဒ္ဓိနတ်အဖြစ်ကို ပြုတတ်ကုန်သော ထုရားတို့ကို၊ အဘိ
 ညာယံ၊ ထူးသောညာဏ်ဖြင့်သိ၍၊ ဝရောဝရံ၊ ယုတ်သော မြတ်သောအလွန်
 သောထုရားကို၊ သမ္ပဝေဒိ၊ ကောင်းစွာအပြားအားဖြင့်ကြားပြီး၊ ဟဿ၊

အကြင်နိဗ္ဗာန်အား၊ ကွမ်းတစ်စုံတစ်ခု၌၊ ဥပမာ၊ ဥပမာသည်။ နုတ္တိ၊ မရှိ၊ အသံဟိ
 ရုံ၊ ရာဂစသည်တို့ဖြင့် ယုံမှားခြင်းမရှိထသော၊ အသံကုပ္ပံ၊ ပျက်ခြင်းမရှိသ
 သော၊ တံ၊ ထိုအနုပါဒိသေသနိဗ္ဗာန်ဝတ်သို့၊ အဋ္ဌ၊ စင်စစ်သဖြင့်လျှင်၊ အဟံ၊
 ငါသည်၊ ဂမိဿာမိ၊ သွားအုံးမေ၊ ငါအား၊ ဧတ္ထ၊ ဤနိဗ္ဗာန်၌၊ ကင်္ခါ၊ ယုံမှားခြင်း
 သည်၊ နုတ္တိ၊ မရှိ၊ ဘဂဝါ၊ ဘုရားရှင်၊ ဝိ၊ ငါ့ကို၊ ဝေံ၊ ဤသို့၊ အဓိမုတ္တပိတ္တံ၊ သဒ္ဓါ
 ဖြင့်နိဗ္ဗာန်သို့ ညွတ်သောပိတ်ရှိသောသူဟူ၍၊ ဟံ၊ အရှင်ဘုရားသည်၊ ဝေ၊ ခေ
 ဟိ၊ မှတ်တော်မူထား၊ ပဉ္စမော၊ ငါးခုမြောက်သော၊ ပါရာယနဝဂ္ဂေါ၊ ပါ
 ရာယနဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

☞ ဥရဂေါ၊ ဥရဂသုတ်၊ ဓနိယောပိစ၊ ဓနိယသုတ်၊ ဝတ္တပိသာဏော၊ ဝတ္တပိသာ
 ဏသုတ်၊ ကသိစ၊ ကသိဘာရစ္ဆါစသုတ်၊ ဝုဇ္ဇော၊ ဝုဇ္ဇသုတ်၊ ဝုနဒေဝ၊ တဘန်
 လျှင်၊ ဘဝေါ၊ ပရာဘဝသုတ်၊ ဝသလောစ၊ ဝသလသုတ်၊ ကရုဏီယဉ္စ၊ မေတ္တ
 သုတ်၊ ဟေမဝတော၊ ဟေမဝတသုတ်၊ အထ၊ ထိုမှတစ်ပါး၊ ယက္ခော၊ အာဇ္ဇဝ
 ကသုတ်၊ ဝိဇယသုတ္တံ၊ ဝိဇယသုတ်၊ မုနိသုတ္တဝရံ၊ မြတ်သောမုနိသုတ်၊ ဣ
 တိ၊ ဤသို့၊ န္ဒါဒသသုတ္တဓရော၊ တဆဲ့နှစ်သုတ်ကိုဆောင်သော၊ ပဉ္စမကဋ္ဌဝ
 ရော၊ အလုံးစုံသောဝဂ်၏ရှေးဦးစွာကည်သည်ဖြစ်၍ မြတ်သော၊ ဝက္ခ၊ မတာ၊
 မျက်စိအမြင်ရှိတော်မူသော၊ ဝိမလေန၊ အညစ်အကြေးကင်းသောမြတ်စွာ
 ဘုရားသည်၊ သုဝိဘက္ခော၊ ကောင်းစွာဝေဘန်အင်ပြီးထသော၊ ဒေသိတော၊
 ဟောအပ်ထသော၊ ဝရဝဂ္ဂေါ၊ မြတ်သောဝဂ်ကို၊ ဝတ္တဒုရောဥရဂေါတိ၊ မြတ်
 သောဥရဂဝဂ်ဟူ၍၊ သုယျတိ၊ ကြားအပ်၏။ ။ ရတနာမဂဇ္ဇော၊ ရတနာ
 သုတ်အာမဂဇ္ဇသုတ်၊ ဟိရိ၊ ဟိရိသုတ်၊ မင်္ဂလနာမော၊ မင်္ဂလသုတ်၊ သုပိ
 လောမ၊ သုပိလောမသုတ်၊ ဓမ္မစရိယ၊ ဓမ္မစရိယသုတ်၊ ဗြာဟ္မဏခန္ဓိယ၊
 ဗြာဟ္မဏခန္ဓိယသုတ်၊ နာထ၊ နာထသုတ်၊ ကိံသိဿ၊ ကိံသိဿသုတ်၊
 ဥဋ္ဌဟနောစ၊ ဥဋ္ဌဟနသုတ်၊ ရာဟုလောစ၊ ရာဟုလသုတ်၊ ဝုနပိ၊ တဘန်
 လည်း၊ ဝံဂိသော၊ နိဂြောဓကပ္ပသုတ်၊ သဗ္ဗာပရိဗ္ဗာဇနိယော၊ သဗ္ဗာပရိဗ္ဗာဇနိ
 ယသုတ်၊ ဓမ္မိကသုတာဓရော၊ မြတ်သောဓမ္မိကသုတ်၊ ဣတိ၊ ဤသို့၊ ဒုတိ
 ယဒိ၊ နှစ်ကြိမ်မြောက်၌၊ သုဝိဘက္ခော၊ ကောင်းစွာဝေဘန်အပ်သော၊ ဝုဒ္ဓ
 သသုတ္တဓရော၊ တဆဲ့ထေးသုတ်၏ အပေါင်းကိုဆောင်သော၊ ဝဂ္ဂေါ၊ ဝဂ်
 ကို၊ တံ၊ ထိုဝဂ်ကို၊ ဝုဇ္ဇဝဂ္ဂဓရောတိ၊ မြတ်သောဝုဇ္ဇဝဂ်ဟူ၍။ အာဟု၊ ဆိုကုန်
 ပြီ၊ ပဗ္ဗန္ဓ၊ ပဗ္ဗန္ဓသုတ်၊ ပဝေန၊ ပဝေနသုတ်၊ သုဘာသိတနာမော၊ သုဘာသိ
 တမည်သောသုတ်၊ သုန္ဓရိကဘာရစ္ဆါစ၊ သုန္ဓရိကဘာရစ္ဆါစသုတ်၊ မဃာ၊
 မဃာမည်သောသုတ်၊ သတိယ၊ သတိယမည်သောသုတ်၊ သေဇာ၊ သေဇာ

မည်သောသုတ်၊ သဗ္ဗ၊ သဗ္ဗမည်သောသုတ်၊ ဝါသေဋ္ဌဝရော၊ မြတ်သောဝါ
 သေဋ္ဌသုတ်၊ ကောကာလိယောပိစ၊ ကောကာလိယသုတ်၊ သုဝိဘဏ္ဍော၊
 ကောင်းစွာ ဝေဘန်အပ်သော၊ နာလကသုတ္တဝရော၊ နာလကမည်သော
 သုတ်၊ တထာ၊ ထိုမှတပါး၊ တံအနုပါသမိ၊ နွယ်တာနုပဿနာမည်သောသုတ်၊
 ဣတိ၊ ဤသို့၊ ပုနဒေဝ၊ တဘန်လျှင်၊ တတိယမ္ပိ၊ သုံးကြိမ်မြောက်၌၊ န္ဒါဒသသု
 တ္တဝရော၊ တဆဲ့နှစ်သုတ်ကိုဆောင်သော၊ ဝဂ္ဂဝရော၊ မြတ်သောဝဂ်ကို၊ မ
 ဟာနာမော၊ မဟာနာမဝဂ်မည်၏ဟူ၍၊ သုယျတိ၊ ကြားအပ်၏၊ ကာမဂုဟာ
 ဋ္ဌကနုဋ္ဌကနာမာ၊ ကာမသုတ်ဂုဟဋ္ဌကသုတ်နုဋ္ဌကသုတ်တို့လည်းကောင်း၊
 သုဒ္ဓဝရော၊ သုဒ္ဓဋ္ဌကသုတ်လည်းကောင်း၊ ပရမတ္ထကနာမော၊ ပရမတ္ထက
 သုတ်လည်းကောင်း၊ ဇရာ၊ ဇရာသုတ်လည်းကောင်း၊ သုဝိဘဏ္ဍော၊ ကောင်း
 စွာဝေဘန်အပ်သော၊ မေတ္တိယသုတ္တဝရော၊ မေတ္တေယျသုတ်တိဿမေတ္တေ
 ယျသုတ်လည်းကောင်း၊ ပသုရ၊ ပသုရသုတ်လည်းကောင်း၊ မဂဏ္ဍိယ၊ မဂ
 ဏ္ဍိယသုတ်လည်းကောင်း၊ ပုရာဘေဒ၊ ပုရာဘေဒသုတ်လည်းကောင်း၊

ကထဟပိဝါဒ၊ ကထဟပိဝါဒသုတ်လည်းကောင်း၊ ဥဘောပိယုဟာစ၊ နှစ်
 ပါးထုန်သောစူဠဗြူဟမဟာဗြူဟသုတ်တို့လည်းကောင်း၊ တုဝရုကာ၊ တုဝ
 ရုကသုတ်လည်းကောင်း၊ အတ္တဒဏ္ဍာသာရိပုတ္တေစ၊ အတ္တဒဏ္ဍာသုတ်သာရိ
 ပုတ္တသုတ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဝေဒုတ္တမ္ပိ၊ လေးကြိမ် မြောက်၌၊
 သောဋ္ဌသသုတ္တဝရော၊ တဆဲ့ မြောက်သုတ်ကိုဆောင်သော၊ ဝဂ္ဂေါ၊ ဝဂ်သည်
 အဋ္ဌကဝဂ္ဂဝရော၊ မြတ်သောအဋ္ဌကဝဂ်မည်၏၊ ဣတိ၊ ဤသို့၊ တံ၊ ထိုဝဂ်ကို၊
 အာဟု၊ ဆိုကုန်ပြီ၊ ၊ ရမ္မဏိယေ၊ ရမ္မေ၊ ထျော်ဘွယ်ရှိထသော၊ ဒေသဝရော၊
 မြတ်သောဒေသဖြစ်ထသော၊ ကတပုညနိဝေသေ၊ ပြုအပ်သောကောင်းမှုရှိ
 သောသူတို့၏နေရာဖြစ်ထသော၊ မဂဇနပဒေ၊ မဂဇရာဇ်တိုင်းဇနပုန်၌၊ သု
 ဝိဘဏ္ဍော၊ ကောင်းစွာဝေဘန်အပ်ထသော၊ ပါသာဏကစေ တျဝရော၊ မြတ်
 သောပါသာဏကစေတီအရပ်၌၊ ဂဏသေဋ္ဌော၊ ဂိုဏ်းတို့၏အမြတ်ဖြစ်ထ
 သော၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝသိ၊ နေ၏၊ တတ္ထ၊ ထိုအရပ်၌၊ ဘဂဝ
 တော၊ မြတ်စွာထုရား၏၊ ဝါသံ၊ နေရာကို၊ အညာယ၊ သိ၍၊ အာဂတိယမ္ပိ၊ လာ
 ထသော၊ ဥဘယဝါသံဥဘယဝါသတော၊ ရုဋ္ဌကမင်းအသက မင်းနှစ်ပါး
 တို့၏နိုင်ငံစပ်ဖြစ်သောထိုပုတ္တားတို့၏နေရာဂေါဝာဝရိဖြစ်နားမှ၊ အာဂတိ
 ယမ္ပိ၊ ထိုပုတ္တားတို့လာသောအခါ၌၊ သန္နိပတိတာယ၊ အညီအညွတ်စည်း
 ဝေးသော၊ န္ဒါဒသယောဇနိယာပရိသာယ၊ တဆဲ့နှစ်ယူဇနာရှိသောပရိသတ်
 ၌၊ သောဋ္ဌသဗြူဟဋ္ဌတာနံ၊ တဆဲ့ မြောက်ယောဂ်သောပုတ္တားတို့၏၊ သောဋ္ဌ

သုပသညိတဒိယာ၊ အဇိတပုစ္ဆာစသော တဆဲခြောက်ပါးသော ပုစ္ဆာအ၊
 စိတ်နှင့်ယှဉ်ထသော၊ ပုစ္ဆာယ၊ အမေးဖြင့်၊ ပုဋ္ဌော၊ မေးအပ်သော၊ ဘဝဝါ၊
 မြတ်စွာတုရားသည်၊ တဿာပုစ္ဆာယ၊ ထိုပုစ္ဆာ၏၊ အတ္ထံ၊ အနက်ကို၊ နိဗ္ဗာ
 သယိကိရ၊ အကြွင်းမဲ့ပြုပြီးသတတ်၊ တေသံပြောဟူကာနံ၊ ထိုပုစ္ဆာတို့အား၊
 ဓမ္မံ၊ လောကုတ္တရာတရားကို၊ အဒါသိကိရ၊ ပေးပြီးသတတ်၊ ဗွိပဒဂ္ဂေါ၊ အခြေ
 နှစ်ချောင်းရှိကုန်သော သတ္တဝါတို့တွင်မြတ်သော၊ ဇိနော၊ မြတ်စွာတုရား
 သညံ၊ လောကဟိတာယ၊ လောကအစီးအပွားအလို၊ ဌါ၊ အတ္ထပကာသကဗျ
 ဣနံ၊ အနက်ကိုပြတတ်သောသဒ္ဓါနှင့်ပြည့်စုံကုန်ထသော၊ ပရိမေနိယံ၊ သူတ
 ပါးတို့သည်နှစ်သက်အပ်ထသော၊ ဓမ္မံ၊ လောကုတ္တရာတရားကို၊ ပုန၊ တံတန်
 အဒေသယိ၊ ဟောတော်မူပြီး၊ သုတ္တဝရံ၊ တောင့်တအပ်သော သုတ်ဖြစ်ထ
 သော၊ ဗဟုဓမ္မဝိစိတြိ၊ များစွာသောဓမ္မဖြင့်ဆန်းကြယ်စွာထသော၊ သဗ္ဗကိ
 ထေသပမောစနဟေတု၊ ခပ်သိုင်းသောကိထေသာမှလွတ်ခြင်း၏အကြောင်း
 ဖြစ်ထသော၊ သုတ္တရိ၊ မြတ်သောသုတ်ကို၊ ဗွိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိကုန်
 သောသတ္တဝါတို့တွင် မြတ်သောမြတ်စွာတုရားသည်၊ အဒေသယိ၊ ဟော
 တော်မူပြီး၊ ဗျဉ္ဇနမတ္တပဒံသမယုတ္တံ၊ ဗျဉ္ဇနပဒအတ္ထပဒံနှင့်အညီအညွတ်ယှဉ်
 ထသော၊ အက္ခရသညိတဩဝမဂ္ဂါဠံ၊ အက္ခရာဖြင့်မှတ်အပ်သောဥပမာဖြင့်
 မြစ်စွာထသော၊ ထောကဝိစာရဏဉာဏပာဝဂ္ဂံ၊ ခန္ဓာစသောလောကကိုဆင်
 ခြင်တတ်သောဉာဏ်တည်းဟူသောအရောင်ဖြင့်မြတ်ထသော၊ သုတ္တဝရံ၊
 မြတ်သောသုတ်ကို၊ ဗွိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိကုန်သောသတ္တဝါတို့တွင်
 မြတ်သောမြတ်စွာတုရားသည်၊ အဒေသယိ၊ ဟောတော်မူပြီး၊ ရာဂမလေ
 ရာဂမထေန၊ ရာဂဟူသောအညစ်အကြေးဖြင့်၊ အမလံ၊ အညစ်အကြေးကင်း
 ထသော၊ ဝိမထဂ္ဂံ၊ အညစ်အကြေးကင်းသည်ဖြစ်၍ မြတ်ထသော၊ ဒေါသမ
 ထေဒေါသမထေန၊ ဒေါသဟူသောအညစ်အကြေးဖြင့်၊ အမလံ၊ အညစ်အ
 ကြေးကင်းထသော၊ ဝိမထဂ္ဂံ၊ အညစ်အကြေးကင်းသည်ဖြစ်၍မြတ်ထသော
 ထောကဝိစာရဏပာဝဂ္ဂံ၊ ခန္ဓာစသောလောကကို ဆင်ခြင်တတ်သော
 ဉာဏ်တည်းဟူသောအရောင်ဖြင့်မြတ်ထသော၊ သုတ္တဝရံ၊ မြတ်သောသုတ်
 ကို၊ ဗွိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိကုန်သောသတ္တဝါတို့တွင်မြတ်သောမြတ်
 စွာတုရားသည်၊ အဒေသယိ၊ ဟောတော်မူပြီး၊ ကောသမထေကောသမထေ
 န၊ ခပ်ဟူသောအညစ်အကြေးဖြင့်၊ အမလံ၊ အညစ်အကြေးကင်းထသော
 ဝိမထဂ္ဂံ၊ အညစ်အကြေးကင်းသည်ဖြစ်၍မြတ်ထသော၊ ခုစ္စရိတမထေ၊ ခုစ္စရိ
 တမထေန၊ ခုစ္စရိက်ဟူသောအညစ်အကြေးဖြင့်၊ အမလံ၊ အညစ်အကြေး



ကင်းထသော၊ ဝိမလဝံ၊ အညစ်အကြေး ကင်းသည်ဖြစ်၍ မြတ်ထသော၊
 လောကဝိစာရဏဉာဏပဘဝံ၊ ခန္ဓာစသောလောကကိုဆင်ခြင်တတ်သော
 ဉာဏ်ထည်းဟူသော အရောင်ဖြင့်မြတ်ထသော၊ သုတ္တဝရံ၊ မြတ်သောသုတ်
 ကို၊ ဗုဒ္ဓဂ္ဂေါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင်မြတ်သော မြတ်စွာ
 ဘုရားသည်၊ အဒေသယိ၊ ဟောတော်မူပြီ၊ အာသဝဗန္ဓနယောဂတိလေ
 ဝံ၊ အာသဝတည်းဟူသော အနှောင်အဖွဲ့နှင့်ယှဉ်သည်ဖြစ်၍ လိမ်းကျံအပ်
 ထသော၊ နိဝရဏာနိစ၊ နိဝရတို့သည်လည်းကောင်း၊ တိဏိမလာနိစ၊ သုံး
 ပါးသော အညစ်အကြေးတို့သည်လည်းကောင်း၊ ယဿ၊ အကြင်သတ္တဝါ
 အား၊ ဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တဿ၊ ထိုသတ္တဝါ၏၊ ကိလေသပမောစန ဟေတု၊
 ကိလေသာမှလွတ်ခြင်း၏အကြောင်း ဖြစ်ထသော၊ သုတ္တဝရံ၊ မြတ်သော
 သုတ်ကို၊ ဗုဒ္ဓဂ္ဂေါ၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့တွင် မြတ်သော
 မြတ်စွာဘုရားသည်၊ အဒေသယိ၊ ဟောတော်မူပြီ၊ နိဗ္ဗလံ၊ အညစ်အကြေး
 ကင်းထသော၊ ဗဗ္ဗကိလေသပန္နဒံ၊ ချစ်သိမ်းသော ကိလေသာကိုဖျော်တတ်
 ထသော၊ ခာဂဝိရာဂံ၊ ရာဂကင်းပြီးထသော၊ အနေဇံ၊ တဏှာကင်းထသော၊
 အသောကံ၊ မိုးရိပ်ခြင်းကင်းထသော၊ သန္တံ၊ ငြိမ်သက်သော၊ ပဏိတံ၊ တောင့်
 တအပ်သော၊ သုဒုဒ္ဓသံ၊ အလွန်မြင်နိုင်ခဲ့ထသော၊ ဓမ္မံ၊ ထောကုတ္တရာတရား
 ကို၊ ပကာသေတွာ၊ ထင်ရှားပြု၍၊ သုတ္တဝရံ၊ မြတ်သောသုတ်ကို၊ ဗုဒ္ဓဂ္ဂေါ၊ အ
 ခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင်မြတ်သော မြတ်စွာဘုရားသည်၊ အဒေ
 သယိ၊ ဟောတော်မူပြီ၊ ရောဂဉ္စ၊ ကိလေသာဟူသောရောဂါ ကိုလည်း
 ကောင်း၊ ဒေါသကံဝါ၊ ကိလေသာဟူသော အပြစ်ဒေါသကိုလည်းကောင်း၊
 ထ ဗန္တံ၊ တဏှာမာနဒိဋ္ဌိဟူသော တောင့်တခြင်းကိုလည်းကောင်း၊ ဗုဒ္ဓဂ္ဂေါ၊
 အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင်မြတ်သော မြတ်စွာဘုရားသည်၊ အ
 တိဗ္ဗိ၊ ပျက်ဆီးပြီး၊ ယောနိစတုဂ္ဂတိပဉ္စဝိညာဏတဏှာဂါဠုရတစ္ဆ ဖနုဏတာ
 ပမောက္ခံ၊ လေးပါးသော ယောနိငါးပါးသော ဂတိချစ်ပါးသော ဝိညာဏဗ္ဗိတိ
 တဏှာဂါဠု တဏှာရုတ တဏှာဆဒန တဏှာလတာမှ လွတ်စေတတ်
 သော၊ သုတ္တဝရံ၊ မြတ်သောသုတ်ကို၊ ဗုဒ္ဓဂ္ဂေါ၊ အခြေနှစ်ချောင်းရှိသော သ
 တ္တဝါတို့တွင်မြတ်သော မြတ်စွာဘုရားသည်၊ အဒေသယိ၊ ဟောတော်မူပြီ၊
 ဝန္တိရဒုဒ္ဓသံ၊ နက်နဲသည်ဖြစ်၍ မြင်နိုင်ခဲ့ထသော၊ တဏှနိဂုဏံ၊ နူးညံ့သိပ်
 မွေ့ထသော၊ ပဏ္ဍိတဝေဒနိယံ နိဂုဏတ္ထံ၊ ပညာရှိတို့သာ ဝိအပ်သော
 သိပ်မွေ့သော အနက်ရှိထသော၊ လောကဝိစာရဏ ဉာဏပဘဝံ၊ ခန္ဓာစ
 သောလောကကို ဆင်ခြင်တတ်သော ဉာဏ်ထည်းဟူသော အရောင်ဖြင့်

မြတ်ထသော၊ သုတ္တဝရံ၊ မြတ်သောသုတ်ကို၊ နိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိ
 သောသုတ္တဝါတို့တွင် မြတ်သော မြတ်စွာဘုရားသည်၊ အဒေသယိ၊ ဟော
 ထော်မူပြီ။ နဝဂ်ကုသုမမာလဂီဝေယျံ၊ အင်္ဂါကိုးပါးတည်းဟူသောပန်း
 ဖြင့်ကောင်းစွာစဉ်ထျဉ်အပ်သော သည်ရွဲတန်ဆာရှိထသော၊ ဣန္ဒြိယဈာန
 မောက္ခဝိဘာတ္တံ၊ ဣန္ဒြိယာန်ဝိမောက္ခတို့ဖြင့်ဝေဝာန်အပ်ထသော၊ အဗ္ဗုဒ္ဓိကမ
 ဂ္ဂပဝရာယာနံ၊ အဗ္ဗုဒ္ဓိကမဂ်တည်းဟူသောမြတ်သော ယာဉ်ရှိထသော၊ သု
 တ္တဝရံ၊ မြတ်သောသုတ်ကို၊ နိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိသော သုတ္တဝါတို့
 တွင်မြတ်သောမြတ်စွာဘုရားသည်၊ အဒေသယိ၊ ဟောထော်မူပြီ။ သောမု
 ပသံ၊ လေလျှင်ဥပမာရှိထသော၊ ဝိမလံ၊ အညှစ်အကြေးကင်းထသော၊ ပရိသု
 န္ဓံ၊ စင်ကြယ်ထသော၊ အဗ္ဗုဒ္ဓိဝရပမာထရံ၊ မဟာသမုဒ္ဒရာနှင့်အတူနက်သည်
 ဖြစ်၍သက်ဝင်နှိုင်ခဲ ကူးခပ်နှိုင်ခဲထသော၊ ဝုပ္ပသမံ၊ ပန်းနှင့်အတူ၊ သုဝိတ္တံ၊
 ဆန်းကြယ်စွာထသော၊ မုဝိဗ္ဗပမထေဇံ၊ နေနှင့်အတူထွန်းတောက်ပသော
 တန်ခိုးရှိထသော၊ သုတ္တဝရံ၊ မြတ်သောသုတ်ကို၊ နိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိ
 သောသုတ္တဝါတို့တွင် မြတ်သော မြတ်စွာဘုရားသည်၊ အဒေသယိ၊ ဟော
 ထော်မူပြီ။ ပရမတ္ထကာယံ၊ မြတ်သော ဖိုတ်နိဗ္ဗာန်ဟူသော အကျိုးရှိ
 သော အရိယာဇာတိ၊ အဂ္ဂုတကာယံ၊ ရွှေခြင်းမရှိအနုပါမိ သေသနိဗ္ဗာန်သို့
 ရောက်သော ကာလတိုင်အောင်၊ သုခဝိတလသန္တံ၊ အလွန်ချမ်းမြေ့စွာ
 ကျိန်းဝပ်နေရာ ဖြစ်ထသော၊ ခေမံ၊ စေးကင်းရာဖြစ်ထသော၊ သိင်္ဃံ၊ နိဗ္ဗာန်
 သည်၊ အတ္ထိ၊ ရှိ၏၊ သုနိဗ္ဗုတယံ၊ အလွန်ငြိမ်းထသော၊ တယံ၊ ထိုနိဗ္ဗာန်ကို၊
 ဒဿနဟေတု၊ မြင်ခြင်း၏အကြောင်း ဖြစ်ထသော၊ သုတ္တဝရံ၊ မြတ်သော
 သုတ်ကို၊ နိပဒဂ္ဂေါ၊ အခြေနှစ်ချောင်းရှိသောသုတ္တဝါတို့တွင်မြတ်သောမြတ်
 စွာဘုရားသည်၊ အဒေသယိ၊ ဟောထော်မူပြီ။ ဣတိ၊ ဤသည်လျှင်၊ သုတ္တုဒါနံ၊
 သုတ်၏ဥဒါန်းတည်း။ သုတ္တနိပါတံ၊ သုတ္တနိပါတ်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

သုတ္တနိပါတ်ပါဠိတော်နိဿယပြု၏။

